

ပြည်တော်ဝင်

ဓမ္မပဒဝတ္ထုတော်

နဝမတွဲ

(မြန်မာဘာသာ + ကရင်ဘာသာ)

မြိုင်ကြီးငူဆရာတော်
ရေးသားပြုစုသည်



သာသနာရေးဦးစီးဌာနမှထုတ်ဝေသည်

သာသနာနှစ်

၂၅၄၇

ကောဇာနှစ်

၁၃၆၅

ခရစ်နှစ်

၂၀၀၄

ပြည်တော်ဝင်

ဓမ္မပဒဝတ္ထုတော်

နဝမတွဲ

(မြန်မာဘာသာ + ကရင်ဘာသာ)



မြိုင်ကြီးငူဆရာတော်
ရေးသားပြုစုသည်


သာသနာနှစ်
၂၅၄၇

ကောဇာနှစ်
၁၃၆၅

ခရစ်နှစ်
၂၀၀၄

မြိုင်ကြီးငူဆရာတော်အားအမှုးထား၍

(ဒီကေဘီအေ) တပ်ဖွဲ့ဝင်များနှင့်ပြည်တော်ဝင်မိသားစုများကောင်းမှု



ပုံနှိပ်ခြင်း

အုပ်ရေ - ၁၀၀၀

တန်ဖိုး - ဓမ္မဒါန

၂၀၀၄ ခုနှစ်၊ ဖေဖော်ဝါရီလ

ရန်ကုန်မြို့၊ ကမ္ဘာအေးသာသနာရေးဝန်ကြီးဌာန၊

သာသနာရေးဦးစီးဌာနညွှန်ကြားရေးမှူး

ဦးညွန့်မောင်(မှတ်ပုံတင်အမှတ်-၅၂၄/၀၂၄၀၅)ကထုတ်ဝေ၍

သာသနာရေးဦးစီးဌာနအတွက်

ဦးရှိန်ဘီး(၀၆၇၅၉)

ဝင်းလိုက်မိတ်ပုံနှိပ်တိုက်၊

ပင်မရေတပ် စက်မှုလက်မှုတပ်အနီး၊ သန်လျက်စွန်း၊

အောက်ပုဇွန်တောင်၊ ရန်ကုန်မြို့က ပုံနှိပ်သည်။

ပြည်တော်ဝင် ဓမ္မပဒဝတ္ထုတော် (ခုဝမတွဲ)

မာတိကာ

အမှတ်စဉ်	အကြောင်းအရာ	စာမျက်နှာ
က	ကျမ်းဦးနိဒါန်း	
၂၁။	ပကိဏ္ဍကဝဂ်	၁
၁	ဘုရားရှင်၏ ရှေးကောင်းမှုဝတ္ထု	၁
	ပစ္စုပ္ပန်ဖြစ်စဉ်	
	(ဝေသာလီပြည်၌ ဘေးကြီးသုံးပါးကပ်ရောက်ခြင်း)	၁
	ဝေသာလီပြည်သို့ ဘုရားရှင်ကြွတော်မူခြင်း	၃
	အရှင်အာနန္ဒာအား ရတနသုတ်ပရိတ်ရွတ်စေခြင်း	၅
	နဂါး၊ နတ်၊ ဗြဟ္မာတို့ကိုပူဇော်ခြင်း	၆
	နဂါးပြည်သို့ ကြွတော်မူခြင်း	၇
	ဘာကြောင့်ဤသို့ဖြစ်ရသနည်း	၈
	အတိတ်ဖြစ်ရပ်	
	(အလောင်းတော်သင်္ခပုဏ္ဏားကြီး၏သား)	၉
	သားဖြစ်သူ ပစ္စေကဗုဒ္ဓါဖြစ်ခြင်း	၉
	ဖခင်ဖြစ်သူလိုက်လာပြီ	၁၀
	စေတီတော်အား ပူဇော်ခြင်း	၁၁
	ပစ္စုပ္ပန်ဖြစ်စဉ်အဆက်(ထို့ကြောင့်ဤသို့ဖြစ်ရသည်)	၁၁
	အနှစ်ချုပ်ဓမ္မဒေသနာတော်	၁၂
၂	ကြက်မရန်ငြိုးဝတ္ထု	၁၃
	အတိတ်ဖြစ်ရပ် (ကြက်ဥစားသောသတို့သမီး)	၁၃
	ပစ္စုပ္ပန်ဖြစ်စဉ် (ဘုရားရှင်လက်ထက်တော်ဝယ်)	၁၄

ဃ အမှတ်စဉ်	ပြည်တော်ဝင် ဓမ္မပဒဝတ္ထုတော် အကြောင်းအရာ	စာမျက်နှာ
	အနှစ်ချုပ်ဓမ္မဒေသနာတော်	၁၅
၃	ဘဒ္ဒိယရဟန်းများဝတ္ထု ပစ္စုပ္ပန်ဖြစ်စဉ် (ခြေနင်းတန်ဆာဆင်သောရဟန်းများ)	၁၆
	အနှစ်ချုပ်ဓမ္မဒေသနာတော်	၁၇
၄	လကုဏ္ဍကဘဒ္ဒိယ မထေရ်ဝတ္ထု ပစ္စုပ္ပန်ဖြစ်စဉ်(ဆင်းရဲခြင်းကင်းရာသို့သွားသူ)	၁၈
	အနှစ်ချုပ်ဓမ္မဒေသနာတော်	၁၉
၅	ထင်းခွေသမား၏သားဝတ္ထု ပစ္စုပ္ပန်ဖြစ်စဉ် (ကစားဖော်နှစ်ဦး) ထင်းခွေသွားရာမှအပြန် ဗုဒ္ဓါနုဿတိ၏ အာနုဘော်	၂၁
	အနှစ်ချုပ်ဓမ္မဒေသနာတော်	၂၄
၆	ဝဇ္ဇီတိုင်းသားရဟန်းဝတ္ထု ပစ္စုပ္ပန်ဖြစ်စဉ် (ငြီးငွေ့သောရဟန်း)	၂၆
	အနှစ်ချုပ်ဓမ္မဒေသနာတော်	၂၇
၇	စိတ္တဂဟဂတိဝတ္ထု ပစ္စုပ္ပန်ဖြစ်စဉ် စိတ္တသူကြွယ်	၂၈
	အနှစ်ချုပ်ဓမ္မဒေသနာတော်	၂၉
၈	စူဠသုဘဒ္ဒါဝတ္ထု ပစ္စုပ္ပန်ဖြစ်စဉ် (ပေးထားသောကတိအတိုင်း) ရဟန်းတို့၏ဂုဏ်ကျေးဇူး ယူဇနာတစ်ရာနှစ်ဆယ်အရပ်မှ ဘုရားပင့်ခြင်း	၃၀
	အနှစ်ချုပ်ဓမ္မဒေသနာတော်	၃၄

မာတိကာ

အမှတ်စဉ်	အကြောင်းအရာ	စာမျက်နှာ
	ဘုရားရှင်ကြွရောက်ချီးမြှောက်ခြင်း	၃၄
၉	ဧကစာရီနေလေ့ရှိသောရဟန်းဝတ္ထု	၃၆
	ပစ္စုပ္ပန်ဖြစ်စဉ် (တစ်ပါးတည်းနေလေ့ရှိသောရဟန်း)	၃၆
	အနှစ်ချုပ်ဓမ္မဒေသနာတော်	၃၇
	ပကိဏ္ဍကဝဂ်ပြီး၏	၃၇
၂၂	နိရယဝဂ်	၃၈
၁	သုန္ဒရီပရိဗိုဇ်မဝတ္ထု	၃၈
	ပစ္စုပ္ပန်ဖြစ်စဉ်	
	(လာဘ်လာဘဆုတ်ယုတ်သောတိတ္ထိတို့အကြံ)	၃၈
	အနှစ်ချုပ်ဓမ္မဒေသနာတော်	၄၀
	ပစ္စုပ္ပန်ဖြစ်စဉ်အဆက် (အမှုမှန်ဖော်ထုတ်ခြင်း)	၄၀
၂	ဒုစရိုက်အကျိုးခံစားရသူများဝတ္ထု	၄၁
	ပစ္စုပ္ပန်ဖြစ်စဉ် (အရိုးစုပြိတ္တာစသည်များ)	၄၁
	အနှစ်ချုပ်ဓမ္မဒေသနာတော်	၄၂
၃	ဝဂ္ဂုမုဒါမြစ်ကမ်းနေရဟန်းများဝတ္ထု	၄၃
	ပစ္စုပ္ပန်ဖြစ်စဉ် (ဝဂ္ဂုမုဒါမြစ်ကမ်းနေရဟန်းများ)	၄၃
	ဝါကျွတ်သောကာလဝယ်	၄၄
	အနှစ်ချုပ်ဓမ္မဒေသနာတော်	၄၅
၄	ခေမကသူဌေးသားဝတ္ထု	၄၆
	ပစ္စုပ္ပန်ဖြစ်စဉ်(ပရဒါရကံကျူးလွန်သောသူဌေးသား)	၄၆
	အနှစ်ချုပ်ဓမ္မဒေသနာတော်	၄၇
၅	အပြောရခက်သောရဟန်းဝတ္ထု	၄၈
	ပစ္စုပ္ပန်ဖြစ်စဉ်(ပြောရခက်သောရဟန်း)	၄၈
	အနှစ်ချုပ်ဓမ္မဒေသနာတော်	၄၉

စ	ပြည်တော်ဝင် ဓမ္မပဒဝတ္ထုတော်	စာမျက်နှာ
အမှတ်စဉ်	အကြောင်းအရာ	
၆	မနာလိုသူမိန်းမတစ်ဦးဝတ္ထု	၅၀
	ပစ္စုပ္ပန်ဖြစ်စဉ်(မနာလိုသူမိန်းမ၏လုပ်ရပ်)	၅၀
	အနှစ်ချုပ်ဓမ္မဒေသနာတော်	၅၁
၇	အစွန်အဖျားမြို့နေရဟန်းများဝတ္ထု	၅၂
	ပစ္စုပ္ပန်ဖြစ်စဉ် (အစွန်အဖျားမြို့နေရဟန်းများ)	၅၂
	အနှစ်ချုပ်ဓမ္မဒေသနာတော်	၅၃
၈	နိဂဏ္ဌတက္ကတွန်းများဝတ္ထု	၅၄
	ပစ္စုပ္ပန်ဖြစ်စဉ် (နိဂဏ္ဌတက္ကတွန်းတို့နှင့် ဆုံရာဝယ်)	၅၄
	အနှစ်ချုပ်ဓမ္မဒေသနာတော်	၅၅
၉	တတ္ထိတို့၏တပည့်များဝတ္ထု	၅၆
	ပစ္စုပ္ပန်ဖြစ်စဉ် (တတ္ထိတို့၏တပည့်များ)	၅၆
	အနှစ်ချုပ်ဓမ္မဒေသနာတော်	၅၇
	နိရယဝဂ်ပြီး၏	၅၈
၂၃	နာဂဝဂ်	၆၀
၁	ဘုရားရှင်၏အဓိကရုဏ်းငြိမ်းမှုဝတ္ထု	၆၀
	ပစ္စုပ္ပန်ဖြစ်စဉ် (အဓိကရုဏ်းငြိမ်းစေသည်ဟူရာမှာ)	၆၀
	အနှစ်ချုပ်ဓမ္မဒေသနာတော်	၆၁
၂	ဆင်ဆရာဖြစ်ဖူးသော မထေရ်ဝတ္ထု	၆၃
	ပစ္စုပ္ပန်ဖြစ်စဉ် (ဆင်ဆရာဖြစ်ခဲ့ဖူးသောမထေရ်)	၆၃
	အနှစ်ချုပ်ဓမ္မဒေသနာတော်	၆၄
၃	ပုဏ္ဏားအိုနှင့် သားလေးယောက်ဝတ္ထု	၆၅
	ပစ္စုပ္ပန်ဖြစ်စဉ် (သားလေးယောက်နှင့် ဖခင်ပုဏ္ဏားအို)	၆၅
	ဘုရားရှင်ထံ ပုဏ္ဏားအိုကြီးရောက်လာခြင်း	၆၆
	အတိတ်ဖြစ်ရပ် (မာတုပေါသကဇာတ်တော်)	၆၈
	အမိကိုလုပ်ကျွေးသော ဘုရားအလောင်းဆင်မင်းဝတ္ထု	၆၈
	မုဆိုးကိုကယ်တင်ခြင်း	၆၉

အမှတ်စဉ်	မာတိကာ အကြောင်းအရာ	ဆ စာမျက်နှာ
	တိုင်းပြည်သို့ရောက်သောဆင်မင်း	၇၀
	ဆင်မင်းတောသို့ပြန်ခြင်း	၇၁
	မင်းကြီးက ဆင်မင်းအား ပြုစုခြင်း	၇၁
	ပစ္စုပ္ပန်ဖြစ်စဉ်အဆက် (တရားဟောတော်မူခြင်း)	၇၂
၄	ပသေနဒီကောသလမင်းဝတ္ထု	၇၃
	ပစ္စုပ္ပန်ဖြစ်စဉ် (အစားကြီးသောမင်း)	၇၃
	အနှစ်ချုပ်ဓမ္မဒေသနာတော်	၇၄
၅	သာနုသာမဏေဝတ္ထု	၇၅
	ပစ္စုပ္ပန်ဖြစ်စဉ် (သာနုသာမဏေ)	၇၅
	ဘဝဟောင်းကအမိတော်ဖူးသောဘီလူးမ	၇၆
	လူထွက်မည့်သာနုသာမဏေ	၇၆
	အနှစ်ချုပ်ဓမ္မဒေသနာတော်	၇၇
၆	ပါဝေယျကဆင်ဝတ္ထု	၇၉
	ပစ္စုပ္ပန်ဖြစ်စဉ် (ပါဝေယျကဆင်)	၇၉
	အနှစ်ချုပ်ဓမ္မဒေသနာတော်	၈၀
၇	ရဟန်းငါးရာဝတ္ထု	၈၁
	ပစ္စုပ္ပန်ဖြစ်စဉ် (တောသို့လိုက်လာသောရဟန်းငါးရာ)	၈၁
	အနှစ်ချုပ်ဓမ္မဒေသနာတော်	၈၃
၈	မာရ်နတ်သားဝတ္ထု	၈၅
	ပစ္စုပ္ပန်ဖြစ်စဉ် (ဘုရားရှင်အကြံတော်နှင့် မာရ်နတ်)	၈၅
	အနှစ်ချုပ်ဓမ္မဒေသနာတော်	၈၆
	နဂဝဂ်ပြီး၏	၈၉
၂၄	တဏှာဝဂ်	၈၉
၁	ကပိလငါးဝတ္ထု	၈၉

၆	ပြည်တော်ဝင် ဓမ္မပဒဝတ္ထုတော်	စာမျက်နှာ
အမှတ်စဉ်	အကြောင်းအရာ	
	အတိတ်ဖြစ်ရပ် (ကပိလ၏ရှေးဘဝဖြစ်ရပ်)	၈၉
	တံငါသည်တို့၏ ရှေးဖြစ်ကြောင်း	၉၁
	ပစ္စုပ္ပန်ဖြစ်စဉ် (တံငါသည်ငါးရာ)	၉၁
	ငါးဖြစ်လာသောကပိလရဟန်း	၉၂
	ကပိလရွှေငါးကို ဖမ်းမိ၍ ဘုရားရှင်ထံ ပို့ဆောင်ခြင်း	၉၂
	မင်းကြီးမေးလျှောက်ခြင်း	၉၃
	တရားဟောတော်မူခြင်း	၉၄
	အနှစ်ချုပ်ဓမ္မဒေသနာတော်	၉၄
၂	ဝက်မငယ်ဝတ္ထု	၉၆
	ပစ္စုပ္ပန်ဖြစ်စဉ် (ဘဝအိုးအိမ်အကြိမ်ကြိမ်)	၉၆
	အနှစ်ချုပ်ဓမ္မဒေသနာတော်	၉၇
	ဖြစ်စဉ်အဆက်	
	(ဝက်မငယ်၏ အနာဂတ်ဘဝ၌ ကျွတ်တမ်းဝင်ပုံ)	၉၉
၃	ရဟန်းလူထွက်ဝတ္ထု	၁၀၁
	ပစ္စုပ္ပန်ဖြစ်စဉ် (သူခိုးဖြစ်သွားသောရဟန်းလူထွက်)	၁၀၁
	သူသတ်ကုန်းသို့ပို့ဆောင်ရာဝယ်	၁၀၁
	အနှစ်ချုပ်ဓမ္မဒေသနာတော်	၁၀၂
၄	နှောင်အိမ်ဝတ္ထု	၁၀၄
	ပစ္စုပ္ပန်ဖြစ်စဉ် (အနှောင်အဖွဲ့ဟူသည်မှာ)	၁၀၄
	အတိတ်ဖြစ်ရပ် (အနှောင်အဖွဲ့မှ ရုန်းထွက်နိုင်စွမ်းသူ)	၁၀၅
	အနှစ်ချုပ်ဓမ္မဒေသနာတော်	၁၀၆
၅	ခေမာထေရီမဝတ္ထု	၁၀၈
	အတိတ်ဖြစ်ရပ်	
	(ခေမာမိဖုရားကြီး၏ ရှေးဘဝဖြစ်ကြောင်း)	၁၀၈
	ပစ္စုပ္ပန်ဖြစ်စဉ် (ခေမာမိဖုရားကျွတ်တမ်းဝင်ခန်း)	၁၀၉
	အနှစ်ချုပ်ဓမ္မဒေသနာတော်	၁၁၁

အမှတ်စဉ်	မာတိကာ အကြောင်းအရာ	စာမျက်နှာ
၆	ဥက္ကဋ္ဌသေနကချေသည်ဝတ္ထု ပစ္စုပ္ပန်ဖြစ်စဉ်	၁၁၂
	(သူဌေးသားသည် ကချေသည်မ၏ လင်ဖြစ်ပုံ)	၁၁၂
	ဥက္ကဋ္ဌသေန ကချေသည်ဖြစ်ပြီ	၁၁၃
	ဝါးတိုင်ထိပ်မှာပင် ဥက္ကဋ္ဌသေနရဟန္တာ ဖြစ်ခြင်း	၁၁၄
	အနှစ်ချုပ်ဓမ္မဒေသနာတော်	၁၁၄
	အတိတ်ဇာတ်ကြောင်းဟောတော်မူခြင်း	၁၁၆
	အတိတ်ဖြစ်ရပ် (ဥက္ကဋ္ဌသေန၏ရှေးဖြစ်ကြောင်း)	၁၁၇
	ပစ္စုပ္ပန်ဖြစ်စဉ်အဆက်	၁၁၈
၇	စူဠဓနုဂဟပဏ္ဍိတဝတ္ထု	၁၁၉
	ပစ္စုပ္ပန်ဖြစ်စဉ် (ငြီးငွေ့သောရဟန်းငယ်)	၁၁၉
	အတိတ်ဖြစ်ရပ် (သူ့ခိုးဓားရိုးကမ်းဇာတ်လမ်း)	၁၂၀
	ငါးစိမ်းမြင်ငါးကင်ပစ်	၁၂၂
	ခြံခုန်ဖူးသည့်နွားပမာ	၁၂၂
	ဇာတ်တော်ပေါင်း၍ တရားဟောခြင်း	၁၂၃
	အနှစ်ချုပ်ဓမ္မဒေသနာတော်	၁၂၃
၈	မာရ်နတ်သားဝတ္ထု	၁၂၅
	ပစ္စုပ္ပန်ဖြစ်စဉ် (နှောင့်ယှက်လာသောမာရ်နတ်)	၁၂၅
	အနှစ်ချုပ်ဓမ္မဒေသနာတော်	၁၂၆
၉	ဥပကတက္ကတွန်းဝတ္ထု	၁၂၇
	ပစ္စုပ္ပန်ဖြစ်စဉ် (မိဂဒါဝုန်သို့ကြွတော်မူရာမှာ)	၁၂၇
	အနှစ်ချုပ်ဓမ္မဒေသနာတော်	၁၂၈
၁၀	သိကြားမင်းအမေးဝတ္ထု	၁၂၉
	ပစ္စုပ္ပန်ဖြစ်စဉ်	၁၂၉
	အနှစ်ချုပ်ဓမ္မဒေသနာတော်	၁၃၀

ည	ပြည်တော်ဝင် ဓမ္မပဒဝတ္ထုတော်	
အမှတ်စဉ်	အကြောင်းအရာ	စာမျက်နှာ
၁၁	အပုတ္တကသုဋ္ဌေးဝတ္ထု	၁၃၂
	ပစ္စုပ္ပန်ဖြစ်စဉ်	
	(ပစ္စည်းရှိလျက်မသုံးဆောင်နိုင်သောသုဋ္ဌေး)	၁၃၂
	ဘာကြောင့်ဤသို့ဖြစ်ရသနည်း	၁၃၃
	အတိတ်ဖြစ်ရပ် (အပုတ္တကသုဋ္ဌေး၏ရှေးဘဝကံ)	၁၃၃
	ပစ္စုပ္ပန်ဖြစ်စဉ်အဆက်	
	(အကြောင်းကံကို ရှင်းပြတော်မူခြင်း)	၁၃၄
	တရားဟောတော်မူခြင်း	၁၃၅
	အနှစ်ချုပ်ဓမ္မဒေသနာတော်	၁၃၅
၁၂	အင်္ဂုရနတ်သားဝတ္ထု	၁၃၆
	ပစ္စုပ္ပန်ဖြစ်စဉ်	၁၃၆
	အနှစ်ချုပ်ဓမ္မဒေသနာတော်	၁၃၇
	တဏှာဝဂ်ပြီး၏	၁၃၉
၂၅	ဘိက္ခုဝဂ်	၁၄၀
၁	ရဟန်းငါးပါးဝတ္ထု	၁၄၀
	ပစ္စုပ္ပန်ဖြစ်စဉ်	
	(ဒွါရတစ်ပါးစီကို စောင့်ထိန်းသောရဟန်းငါးပါး)	၁၄၀
	အတိတ်ဖြစ်ရပ်	
	(ထိုရဟန်းငါးပါး၏ ရှေးဘဝဇာတ်ကြောင်း)	၁၄၁
	ဘုရင်ဖြစ်ရန်လမ်းညွှန်	၁၄၁
	တက္ကသိုလ်ပြည်သို့သွားခြင်း	၁၄၂
	အာရုံငါးပါးဖြင့် ဖြားယောင်းခံရရာဝယ်	၁၄၃
	ဘီလူးမလိုက်လာခြင်း	၁၄၄
	ဘီလူးမကိုမိဖုရားမြှောက်မိသောမင်းကြီး	၁၄၅
	မူယာမာယာဖြင့် မင်းအာဏာတောင်းခံခြင်း	၁၄၅

အမှတ်စဉ်	မာတိကာ အကြောင်းအရာ	စာမျက်နှာ
	တစ်နန်းတော်လုံးဘီလူးစားခံရပြီ	၁၄၆
	ဘုရားအလောင်းမင်းဖြစ်ခြင်း	၁၄၇
	ပစ္စုပ္ပန်ဖြစ်စဉ်အဆက် (ဇာတ်တော်ပေါင်း၍ တရားဟောတော်မူခြင်း)	၁၄၇
	အနှစ်ချုပ်ဓမ္မဒေသနာတော်	၁၄၇
၂	ဟင်္သာကိုသတ်သောရဟန်းဝတ္ထု	၁၄၉
	ပစ္စုပ္ပန်ဖြစ်စဉ် (ဟင်္သာကိုပစ်သတ်သောရဟန်း)	၁၄၉
	ဘုရားရှင်ထံတော်ဝယ်	၁၅၀
	အတိတ်ဖြစ်ရပ် (ကုရုတိုင်းသားများ သီလစောင့်ထိန်းကြရာမှာ)	၁၅၀
	ကာလိင်္ဂတိုင်း မိုးခေါင်ရာဝယ်	၁၅၁
	ကုရုမင်းကြီး၏သီလ	၁၅၂
	မယ်တော်ကြီး၏သီလ	၁၅၄
	ချွေးမတော်မိဖုရားခေါင်ကြီး၏သီလ	၁၅၅
	အိမ်ရှေ့မင်း၏သီလ	၁၅၆
	ပုရောဟိတ်ပုဏ္ဏား၏သီလ	၁၅၇
	မြေတိုင်းအမတ်၏သီလ	၁၅၈
	ရထားထိန်း၏သီလ	၁၅၉
	သူဌေးကြီး၏သီလ	၁၆၀
	စာရင်းကိုင်အမတ်ကြီး၏သီလ	၁၆၀
	တံခါးဗိုလ်၏သီလ	၁၆၁
	ပြည့်တန်ဆာမ၏သီလ	၁၆၂
	ကာလိင်္ဂတိုင်းပြည် ဝပြောစည်ပင်ခြင်း	၁၆၃
	ပစ္စုပ္ပန်ဖြစ်စဉ်အဆက် (ဇာတ်တော်ပေါင်း၍ တရားဟောတော်မူခြင်း)	၁၆၃

ပြည်တော်ဝင် ဓမ္မပဒဝတ္ထုတော်

အမှတ်စဉ်

အကြောင်းအရာ

စာမျက်နှာ

	အနှစ်ချုပ်ဓမ္မဒေသနာတော်	၁၆၄
၃	ကောကာလိကဝတ္ထု	၁၆၅
	ပစ္စုပ္ပန်ဖြစ်စဉ် (စစ်ရှုံးသောမင်းကြီး)	၁၆၅
	ကောကာလိကရဟန်းနှင့် အဂ္ဂသာဝကနှစ်ပါး	၁၆၅
	အဂ္ဂသာဝကတို့ကို ပြီးဖွဲ့ခြင်း	၁၆၇
	ကောကာလိက ပဒုမဝရဲသို့ကျခြင်း	၁၆၇
	အတိတ်ဇာတ်ကြောင်းဟောတော်မူခြင်း	၁၆၈
	အတိတ်ဖြစ်ရပ် (ကောကာလိက၏ရှေးဖြစ်ကြောင်း)	၁၆၉
	စကားများသောမင်း	၁၆၉
	နှုတ်မစောင့်သောလိပ်	၁၆၉
	အမတ်ပညာရှိတို့၏ သတိပေးစကား	၁၇၀
	ပစ္စုပ္ပန်ဖြစ်စဉ်အဆက်	
	(ဇာတ်တော်ပေါင်း၍ တရားဟောတော်မူခြင်း)	၁၇၁
	အနှစ်ချုပ်ဓမ္မဒေသနာတော်	၁၇၁
၄	ဓမ္မာရာမမထေရ်ဝတ္ထု	၁၇၃
	ပစ္စုပ္ပန်ဖြစ်စဉ် (ဓမ္မာရာမမထေရ်)	၁၇၃
	အနှစ်ချုပ်ဓမ္မဒေသနာတော်	၁၇၄
၅	ဝိပက္ခသေဝကရဟန်းဝတ္ထု	၁၇၅
	ပစ္စုပ္ပန်ဖြစ်စဉ် (ဂိုဏ်းတစ်ပါးနှင့် ဆက်ဆံသောရဟန်း)	၁၇၅
	အတိတ်ဖြစ်ရပ် (အကျင့်ပျက်သောဆင်တော်)	၁၇၆
	ပစ္စုပ္ပန်ဖြစ်စဉ်အဆက်	
	(ဇာတ်တော်ပေါင်း၍ တရားဟောတော်မူခြင်း)	၁၇၇
	အနှစ်ချုပ်ဓမ္မဒေသနာတော်	၁၇၇
၆	ပဉ္စဂ္ဂဒါယကာပုဏ္ဏားဝတ္ထု	၁၇၉
	ပစ္စုပ္ပန်ဖြစ်စဉ် (အဦးငါးမျိုးလှူသူပုဏ္ဏား)	၁၇၉

အမှတ်စဉ်	မာတိကာ အကြောင်းအရာ	စာမျက်နှာ
	ဘုရားရှင်ကြွတော်မူလာရာဝယ်	၁၇၉
	ရဟန်းဟူသည်မှာ	၁၈၁
	အနှစ်ချုပ်ဓမ္မဒေသနာတော်	၁၈၁
၇	ရဟန်းကိုးရာဝတ္ထု	၁၈၂
	ပစ္စုပ္ပန်ဖြစ်စဉ် (နတ်မင်းပြောသောသတင်းစကား)	၁၈၂
	သားရဟန်းပြန်လာရာဝယ်	၁၈၄
	အိမ်ဖောက်ခံရသော်လည်း မတုန်မလှုပ်တရားနာခြင်း	၁၈၄
	ခိုးသူတို့အကျွတ်တရားရကြပြီ	၁၈၅
	အနှစ်ချုပ်ဓမ္မဒေသနာတော်	၁၈၆
၈	ရဟန်းငါးရာဝတ္ထု	၁၉၀
	ပစ္စုပ္ပန်ဖြစ်စဉ် (မုလေးပန်းများကြွလေရာ)	၁၉၀
	အနှစ်ချုပ်ဓမ္မဒေသနာတော်	၁၉၁
၉	သန္တကာယမထေရ်ဝတ္ထု	၁၉၂
	ပစ္စုပ္ပန်ဖြစ်စဉ် (တည်ကြည်ငြိမ်သက်သောမထေရ်)	၁၉၂
	အနှစ်ချုပ်ဓမ္မဒေသနာတော်	၁၉၃
၁၀	နဂါလမထေရ်ဝတ္ထု	၁၉၄
	ပစ္စုပ္ပန်ဖြစ်စဉ် (သူခစားဆင်းရဲသားတစ်ဦး)	၁၉၄
	အနှစ်ချုပ်ဓမ္မဒေသနာတော်	၁၉၆
၁၁	ဝက္ကလိမထေရ်ဝတ္ထု	၁၉၇
	ပစ္စုပ္ပန်ဖြစ်စဉ် (ဘုရားရှင်အားကြည်ညိုလွန်းသူ)	၁၉၇
	အနှစ်ချုပ်ဓမ္မဒေသနာတော်	၁၉၈
	တောင်ထိပ်မှ ဝက္ကလိမထေရ်ခန့်ချခြင်း	၁၉၉
၁၂	သုမနသာမဏေဝတ္ထု	၂၀၀
	အတိတ်ဖြစ်ရပ်	
	(အရှင်အနုရုဒ္ဓါမထေရ်၏ ရှေးဖြစ်ကြောင်း)	၂၀၀


ပြည်တော်ဝင် ဓမ္မပဒဝတ္ထုတော်

အမှတ်စဉ်	အကြောင်းအရာ	စာမျက်နှာ
	ပန်ဆုယူရာထိုစဉ်မှာ	၂၀၀
	မြက်ထမ်းသမားဘဝ အန္တသာရ၏ဆုတောင်း	၂၀၁
	အန္တသာရ၏ ကုသိုလ်ကို ဝယ်ယူခြင်း	၂၀၂
	မြက်ထမ်းသမား အန္တသာရ သူဌေးဖြစ်ခြင်း	၂၀၄
	ပစ္စုပ္ပန်ဖြစ်စဉ် (အနုရုဒ္ဓါမင်းသား ရဟန်းပြုခြင်း)	၂၀၄
	ရဟန်းပြုပြီးနောက်	၂၀၅
	စူဠသုမနသုဇယံကို ရှင်ရဟန်းပြုပေးခြင်း	၂၀၅
	လေနာရောဂါပျောက်စေရန်	၂၀၆
	ရှင်သုမနနှင့် ပန္နဂနဂါးမင်းတို့ တန်ခိုးပြိုင်ခြင်း	၂၀၇
	ဘုရားရှင်ထံ ကြွတော်မူရာ	၂၀၉
	အနောတတ်အိုင်မှ ခြေဆေးရေခပ်ခြင်း	၂၁၀
	တရားဟောတော်မူခြင်း	၂၁၁
	အနှစ်ချုပ်ဓမ္မဒေသနာတော်	၂၁၂
	ဘိက္ခုဝဂ်ပြီး၏	၂၁၃


ပြည်တော်ဝင်ဓမ္မပဒဝတ္ထုတော် နဝမတွဲ

မာတိကာပြီး၏။





မြိုင်ကြီးငူဆရာတော် ဘဒ္ဒန္တသုဇန



မြိုင်ကြီးငူဆရာတော်ကျမ်းပြုနေပုံ

“မြိုင်ကြီးငူဆရာတော်ပြုစုသော ကျမ်းစာအုပ်များ”

- ၁။ ဗုဒ္ဓဩဝါဒအမြုတေ (ကရင်ဘာသာ)
- ၂။ ပရိတ်ကြီး ၁၁-သုတ် (ကရင်ဘာသာ)
- ၃။ ဓမ္မစကြာဘာသာပြန် (မြန်မာ+ကရင်)
- ၄။ အနတ္တလက္ခဏသုတ်ဘာသာပြန် (မြန်မာ+ကရင်)
- ၅။ မဟာသမယသုတ်ဘာသာပြန် (မြန်မာ+ကရင်)
- ၆။ မဟာသတိပဋ္ဌာနသုတ်ဘာသာပြန် (မြန်မာ+ကရင်)
- ၇။ သမ္မာပရိဗ္ဗာဇနိယာဒိ ၆-သုတ်တွဲဘာသာပြန် (မြန်မာ+ကရင်)
- ၈။ ပရိတ်ကြီး ၁၁-သုတ် ဒုတိယအကြိမ် (မြန်မာ+ကရင်)
- ၉။ ဓမ္မစကြာအမေးအဖြေ (မြန်မာ+ကရင်)

Questions and Answers on Dhammacakya


- ၁၀။ မင်္ဂလသုတ်အမေးအဖြေ (မြန်မာ+ကရင်)

Questions and Answers on Mingala Sutta

- ၁၁။ မြိုင်ကြီးငူဝတ်ရွတ်စဉ်နှင့် မဟာသတိပဋ္ဌာန် ဓမ္မလင်္ကာ ဓမ္မဒါနဆောင်ပုဒ်များ (မြန်မာ+ကရင်)
 - ၁၂။ ပြည်တော်ဝင်ဓမ္မပဒဝတ္ထုတော် ပထမတွဲ (မြန်မာ+ကရင်)
 - ၁၃။ ပြည်တော်ဝင်ဓမ္မပဒဝတ္ထုတော် ဒုတိယတွဲ (မြန်မာ+ကရင်)
 - ၁၄။ ပြည်တော်ဝင်ဓမ္မပဒဝတ္ထုတော် တတိယတွဲ (မြန်မာ+ကရင်)
 - ၁၅။ ပြည်တော်ဝင်ဓမ္မပဒဝတ္ထုတော် စတုတ္ထတွဲ (မြန်မာ+ကရင်)
 - ၁၆။ ပြည်တော်ဝင်ဓမ္မပဒဝတ္ထုတော် ပဉ္စမတွဲ (မြန်မာ+ကရင်)
 - ၁၇။ ပြည်တော်ဝင်ဓမ္မပဒဝတ္ထုတော် ဆဋ္ဌမတွဲ (မြန်မာ+ကရင်)
 - ၁၈။ ပြည်တော်ဝင်ဓမ္မပဒဝတ္ထုတော် သတ္တမတွဲ (မြန်မာ+ကရင်)
 - ၁၉။ ပြည်တော်ဝင်ဓမ္မပဒဝတ္ထုတော် အဋ္ဌမတွဲ (မြန်မာ+ကရင်)
 - ၂၀။ ပြည်တော်ဝင်ဓမ္မပဒဝတ္ထုတော် နဝမတွဲ (မြန်မာ+ကရင်)
- ပြည်တော်ဝင်ဓမ္မပဒဝတ္ထုတော် ဒသမတွဲ ဆက်လက် ထွက်လာပါဦးမည်။

“မြိုင်ကြီးငူဆရာတော် မြန်မာဘာသာမှ ကရင်ဘာသာသို့ ပြန်ဆိုရေးသားသော အခြားစာအုပ်များ”

- ၁။ ဘွေတ်လံယ်ယို. ကလီယံဂံယ်ဒို တသ်လဲယ်ဂေသ်ကျိုယ်.
- ၂။ လဲယ်မဇ္ဈိမဒေသ အဂေသ်.
- ၃။ ခုတ်မုံသ်ပးယ်ထီကျိုတရာဒို.
- ၄။ ကေယ်ဒွဲတ်ကပံယ်ကစသ်.
- ၅။ ဓမဒ်ကပံဖိထံတ်ကလုသ်ဒိသံတ်
- ၆။ (ပြည်တော်ဝင်)တပွဲကျေဒ်ဝိုဒ်
- ၇။ သယ်သယ်ခယ်ကလဲယ်ဒေဒ်လဲတ်



မြတ်နိုးဖွဲ့အလှူ ပါဝင်လှူဒါန်းကြ

ဆရာတော်သည် ဓာတုစေတီတော် (၉၀) ဆူ တည်ထားသည်။ ယခုတဖန် (ဓမ္မစေတီတော်) တည်နေ ပြန်သည်။ (၂၉) ဆူတည်ပြီး ဆက်လက်တည်ဆဲ၊ သို့ဖြစ်ပါ၍ ဓမ္မဒါနကုသိုလ် နည်း/များမဆို ကုသိုလ်ပြု ပါဝင်လှူဒါန်း ပေးကြစေလိုသည်။

မြိုင်ကြီးငူဆရာတော်

ဦးသုဇန

နာယကဆရာတော်

နန်းဦးဘေးမဲ့တောရကျောင်း

မြိုင်ကြီးငူအထူးဒေသ

ကရင်ပြည်နယ်

ဆက်သွယ်လှူဒါန်းရန်ဌာန

ဖြူမွှေးလင်းအေးစာပေ

ဦးလှအောင် + ဒေါ်ခင်သစ်သစ်လွင်

ကူးဆိပ်လမ်း၊ ဘားအံမြို့။

☎ - ၀၃၅-၂၁၉၈၇

ကျမ်းဦး နိဒါန်း

မြိုင်ကြီးငူ အထူးဒေသရှိ ပြည်တော်ဝင် ကရင်အမျိုးသားများသည် ဗုဒ္ဓစာပေနှင့် အလှမ်းကွာခဲ့ကြသည်။ မိရိုးဖလာ ဗုဒ္ဓဘာသာဝင် အဆင့် မျှသာရှိကြသည်။ ဗုဒ္ဓစာပေများကို အခြေခံမှအစ လေ့လာသိရှိ နိုင်စေရန် ကျမ်းစာများကို အလုပ်တာဝန် များပြားစွာကြားမှ မြန်မာ+ကရင် နှစ်ဘာသာဖြင့် ရေးသားပြုစုခဲ့သည်။ တစ်နည်းဆိုသော် ပြည်တော်ဝင် ကရင်အမျိုးသားတို့၏ နှလုံးအိမ်မှာ ဗုဒ္ဓစာပေများကိုတည်နေကိန်းဝပ် စေခြင်းဖြင့် ဓမ္မစေတီ တည်ထားသမှု ပြုခဲ့သည်မှာ ဓမ္မစေတီ (၁၂)ဆူထိ ရှိခဲ့ပြီးဖြစ်သည်။

ယခုတစ်ဖန် ထိုထိုသူသူ မည်သူအားမဆို လောကုတ်-လောကီ အလီလီ ကျေးဇူးများသော ဓမ္မပဒ ဝတ္ထုတော်ကိုပြုစုရန် ဆန္ဒရှိလာခဲ့သည်။ ဓမ္မပဒ ဝတ္ထု တော်နှင့်ပတ်သက်၍ ကျမ်းပြုဆရာတော် အသီးသီးတို့ ပြုစု တော်မူခဲ့သော ကျမ်းစာအသီးသီးတို့ ရှိခဲ့ကြသည်။ သာသနာရေးဝန်ကြီး ဌာန သာသနာရေး ဦးစီးဌာနကလည်း ဓမ္မပဒ အဋ္ဌကထာ မြန်မာပြန်ဟူ၍ ပြုစုထုတ်ဝေခဲ့ပြီး ဖြစ်သည်။ ၎င်းပြင် ခေတ်စာရေး ဆရာတို့ကလည်း ဓမ္မပဒကို အတိုချုံး၍ ရေးသားပြုစုကြပြီးဖြစ်သည်။ ထိုတွင် ကျမ်းပြု ဆရာတော် အသီးသီးတို့ ပြုစုခဲ့သော ကျမ်းစာများနှင့် သာသနာရေး ဦးစီးဌာနထုတ် ကျမ်းစာများမှာ အလွန်မှကျယ်ဝန်းလှသည့်အပြင် ဝေါဟာရ

စကားပရိယာယ် ကြွယ်ကြွယ် သုံးထားသဖြင့် တဲ့တိုးပြောမှသိသော ကရင် အမျိုးသားအများစုအတွက် အဆင့်မြင့်လွန်းနေသည်။ ခေတ်စာရေး ဆရာတို့ ရေးသားပြုစုသော ဓမ္မပဒဆိုပြန်လျှင်လည်း အကျဉ်းချုံးလွန်းထား သဖြင့် သိမှတ်ဖွယ်တို့ကို ပြည့်ပြည့်စုံစုံ မသိနိုင် ဖြစ်ရပြန်ပါသည်။ ပြည်တော်ဝင်များအတွက် ဓမ္မပဒဝတ္ထုတော်ကို ရေးသားပြုစုမည် ရည်ရွယ် သည်နှင့် အဘိဓမ္မာဒေသနာတော် ဟောကြားတော်မူသည့်အဖြစ်ကို သတိရမိသည်။

အဘိဓမ္မာဒေသနာတော်ကို မြတ်စွာဘုရားသခင် ကိုယ်တော်မြတ် သည် နတ် ဗြဟ္မာအပေါင်းအား အလွန်ကျယ်ဝန်းသော ဝိတ္ထာရနယ (အကျယ်နည်း) ဖြင့် ဟောကြားတော်မူခဲ့ပါသည်။ အရှင်သာရိပုတ္တရာ မထေရ်မြတ်အား အလွန်ကျဉ်းလွန်းသော သင်္ခေပနယ (အကျဉ်းနည်း)ဖြင့် ဟောကြားတော် မူခဲ့ပါသည်။ အရှင်သာရိပုတ္တရာမထေရ်သည် မိမိ၏ တပည့်ရဟန်းတို့အား မကျယ်လွန်း မကျဉ်းလွန်းသော နာတိဝိတ္ထာရ နာတိသင်္ခေပနယ (မကျယ် မကျဉ်းနည်း)ဖြင့် ဟောကြားတော်မူခဲ့ပါသည်။

ယင်းသို့ သတိရမိသည့်အလျောက် ပြည်တော်ဝင်များအတွက် ဓမ္မပဒ ဝတ္ထုတော်ကို မကျယ်မကျဉ်းနည်းဖြင့် ရေးသားပြုစုမှ သင့်ပေမည်ဟု အကြံရ သဖြင့် ဆရာအဆူဆူတို့ပြုစုခဲ့သော ဓမ္မပဒကျမ်းစာအဆူဆူတို့ကို လေ့လာ ဖတ်ရှုကာ ပြည်တော်ဝင် ကရင်အမျိုးသားတို့နှင့် သင့်လျော်အောင် ခေတ်ရေးနည်း အပြင်အဆင်တို့ဖြင့် ရေးသားပြုစုသွားမည်ဖြစ်ပါသည်။ ယင်းသို့ ရေးသားပြုစုရာတွင်လည်း ပြည်တော်ဝင်များအတွင်း မြန်မာစာ ဖတ်တတ်သူ၊ ကရင်စာဖတ်တတ်သူဟူ၍ ကွဲပြားလျက်ရှိပြန်ရာ မြန်မာ ဘာသာ၊ ကရင် ဘာသာနှစ်မျိုးလုံးဖြင့် ရေးသားပြုစုသွားမည်ဖြစ်ပါသည်။ ကရင်ဘာသာဖြင့် ရေးသားပြုစုခြင်း အခြားရည်ရွယ်ချက်တစ်ခု ရှိပါ သေးသည်။ ယင်းမှာ-



တစ်နေ့မှာဖြစ်သည်။

အထက်မြန်မာပြည်သို့ ခရီးတစ်ခုသွားခိုက် ဆွမ်းချိန်နီးသဖြင့် လမ်းအနီး ကျောင်းတစ်ခုသို့ ဝင်ရောက်၍ ဆွမ်းဘုဉ်းပေးစဉ် ထိုကျောင်း

ဆရာတော်နှင့် စကား ပြောဆိုရာမှာ အကြောင်းဆိုက်သဖြင့် စာပေ အကြောင်းပြောဆိုကြ ရာတွင် ထိုဆရာတော်က “ဗုဒ္ဓဘာသာ ကရင်စာပေ ဆိုတာ ရှိပါသလား” ဟု အထင်သေးစွာ အမေးပြုခဲ့သည်။ မသိ၍ မေးခြင်းဖြစ်၍ အပြစ်ကား မဆိုလိုပါ။ များစွာသောသူတို့ ထင်ထား တတ်ကြသည်မှာ ကရင်လူမျိုးဆိုလျှင် ခရစ်ယာန်ဘာသာဝင်ချည်းဖြစ်၍ ခရစ်ယာန် ကရင်စာပေကိုသာ တတ်ကြ သည်ဟု။

အမှန်မှာ ကရင်လူမျိုးသည် မျိုးနွယ်စုအားဖြင့် စကောကရင်၊ ပိုးကရင် ဟူ၍ လူမျိုးစုကြီး နှစ်မျိုးရှိသည်။ နှစ်မျိုးစလုံးမှာပင် စကောကရင်စာပေ၊ ပိုးကရင်စာပေဟူ၍ ရှေးပဝေသဏီကတည်းက ရှိနှင့်ပြီးဖြစ်သည်။ တိုင်း တစ်ပါးသားတို့၏ လက်အောက်သို့ ကျရောက်ခဲ့စဉ်က အနှိမ်ခံ အပယ်ခံ စာပေအဖြစ် ပစ်ပယ်ခံခဲ့ရသည်။ ခရစ်ယာန်ကရင်စာပေ တီထွင် ကာ အသုံးပြုစေခဲ့သည်။ နှစ်တစ်ရာကျော် နှစ်ရာနီးပါး ပစ်ပယ်ခြင်းခံရသဖြင့် နှောင်းလူ တို့သည် ကရင်လူမျိုးဆိုလျှင် ခရစ်ယာန်ဘာသာဝင်ချည်းဟု လည်းကောင်း၊ ကရင်စာသည်လည်း ခရစ်ယာန်ကရင်စာဟုလည်းကောင်း၊ သာမန်မျှသာ မှတ်ယူထားကြသည်ချည်းဖြစ်သည်။ ထို့ကြောင့် ထို ဆရာတော်အား အပြစ်မဆိုသာပါ။

ဖော်ပြပါအတိုင်း ကရင်လူမျိုးများမှာလည်း စာပေအသီးသီး ရှိကြ သည်သာဖြစ်သည်။ စကောဗုဒ္ဓဘာသာ ကရင်လူမျိုးများမှာ များသော အားဖြင့် တောတောင်တွင်းမှာသာ အေးချမ်းစွာ နေလေ့ရှိကြသူ များဖြစ်သည်။ သူတို့၏ စာပေကို အများကမသိဟု ဆိုသည်မှာလည်း အပြစ်ဟု မဆိုသာပြန်ပေ။

ယခုမူ ထိုဗုဒ္ဓဘာသာ ကရင်လူမျိုးများသည် မြိုင်ကြီးငူအထူးဒေသမှာ ပြည်တော်ဝင်များအဖြစ် စုစည်းရောက်ရှိနေပြီဖြစ်သဖြင့် ဗုဒ္ဓဘာသာ ကရင် စာပေကို သင်တန်းတစ်ရပ်အနေဖြင့် မပြတ်ပို့ချ သင်ပေးနေသည်နှင့်အတူ ဗုဒ္ဓတရားတော်များကိုပါ တစ်ပြိုင်တည်း လေ့လာသိရှိနိုင်စေရန် ဗုဒ္ဓစာပေ များကို မြန်မာဘာသာ၊ ကရင်ဘာသာတို့ဖြင့် ပြုစုရေးသားနေခြင်းဖြစ်သည်။

မြိုင်ကြီးငူဆရာတော်ဟူ၍ ဖြစ်ထွန်းလာသော ယနေ့ချိန်ခါဝယ် လုပ်နိုင်၊ ကိုင်နိုင်၊ လုပ်ခွင့်ကိုင်ခွင့်ရှိတုန်း ပြည်ထောင်စု မြန်မာနိုင်ငံတွင်

ပြည်တော်ဝင် ဓမ္မပဒဝတ္ထုတော်

ဗုဒ္ဓဘာသာ ကရင်စာပေဟူ၍ ယခင်ကတည်းကရှိခဲ့ပြီး ယခုတိုင်လည်း ရှိဆဲ၊ နောင်လည်း ရှိနေမည်သာဟူသော ကရင်စာပေ သမိုင်းမှတ်တိုင် တစ်တိုင် စိုက်ထူထားလိုခြင်းလည်းဖြစ်ပါသည်။ သို့ဖြစ်၍ ပြုစုပြီး ပြုစုဆဲ ပြုစုလတ္တံ့သော ကျမ်းစာများကို မြန်မာဘာသာ၊ ကရင်ဘာသာဖြင့် ရေးသားပြုစုခြင်းဖြစ်ပေ သည်ဟူ၍ စကားအလျဉ်းသင့်သဖြင့် ကျမ်းဦးနိဒါန်း အမှာစကားရေးသား လိုက်ရပေသည်။

“ပြည်တော်ဝင် ဓမ္မပဒဝတ္ထုတော်”ကို ပြုစုရာတွင် အဂ္ဂမဟာပဏ္ဍိတ အရှင် စန္ဒိမာ၏ ဓမ္မပဒဝတ္ထုတော်နှင့် သာသနာရေးဦးစီးဌာနထုတ် ဓမ္မပဒ အဋ္ဌကထာ မြန်မာပြန်ကျမ်းတို့ကို အဓိကမှီငြမ်းပြုလျက် အခြား ကျမ်းပြု ဆရာတော်များ၊ စာရေးဆရာများ၏ ဓမ္မပဒစာအုပ်များကို လေ့လာ ဖတ်ရှု၍ ရေးသား ပြုစုပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

ဘဒ္ဒန္တ သုဇန
 မြိုင်ကြီးငူဆရာတော်
 မြိုင်ကြီးငူအထူးဒေသ

ဗြည့်တော်ဝင် ဓမ္မဒေသနာတော်

(နဝမတွဲ)

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

၂၁။ ပဏိဏ္ဍကဝဂ်

(၁)

ဘုရားရှင်၏ ရှေးကောင်းမှုဝတ္ထု

မြတ်စွာဘုရားသခင်သည် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးစံနေတော်မူစဉ် မြတ်စွာဘုရားသခင် ကိုယ်တော်မြတ် တည်းဟူသော မိမိ၏ ရှေးကောင်းမှုကို အကြောင်းပြု၍ “မတ္တာ သုခ ပရိစ္စာဂါ” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော် မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

ဝေသာလီပြည်၌ ဘေးကြီးသုံးပါးကပ်ရောက်ခြင်း

အခါတစ်ပါး၌ ဝေသာလီပြည်တွင် ငတ်မွတ်ခြင်းဘေး၊ အနာရောဂါ ဘေး၊ ဘီလူးဘေး-ဟူသော ဘေးကြီးသုံးပါး ကပ်ရောက် ဖြစ်ပေါ်သဖြင့် လူအမြောက်အမြား သေကျေပျက်စီးကြသည်။ ဝေသာလီမြို့သူမြို့သား တို့သည် စည်းဝေးတိုင်ပင်၍ မင်းကြီးအား လျှောက်ထားကြသည်။

“မြတ်သောမင်းကြီး-ဤမြို့မှာ ဤမည်သောဘေးကြီးတို့သည် ရှေးမင်းစဉ်ဆက် ခုနစ်ဆက်တိုင်အောင် မဖြစ်ပေါ်ဖူးပါကုန်။ တရား မစောင့်သော မင်းတို့ လက်ထက်အခါမှာသာ ဤဘေးကြီးမျိုး ဖြစ်တတ် ပါသည်”

မင်းကြီးသည် ထိုစကားကို ကြားလျှင် မင်းတို့ တည်းခိုရာ ယာယီစံနန်း ဖြစ်သည့် မင်းကွန်း၌ လူအများကို စည်းဝေစေ၍-

“အမောင်တို့-ငါမတရား ပြုကျင့်ခဲ့သော အပြစ်ရှိခဲ့လျှင် ထိုအပြစ်ကို စိစစ်ရှာဖွေကြကုန်လော့” ဟု ခွင့်ပေးသည်။ မြို့သူမြို့သားတို့သည် မင်းကြီး၏ အပြစ်ကို စိစစ်ရှာဖွေကြရာ မမြင်ရသဖြင့် “အပြစ်မရှိပါ” ဟု လျှောက်ထားကြသည်။

ထို့နောက် ဖြစ်ပေါ်နေသော ဘေးကြီးငြိမ်းအေးစေရန် နည်းလမ်း ရှာတိုင်ပင်ကြသည်။ အချို့က ဗလိနတ်စာကျွေး၍ ငြိမ်းစေကြမည်။ အချို့က တောင်းပန်ခြင်း ယာစိနမင်္ဂလာပြု၍ ငြိမ်းစေကြမည်။ အကြံပြု ဆွေးနွေး ကြသည်။ အကြံပြုသည့်အတိုင်း ပြုလုပ်ဆောင်ရွက်သော်လည်း ဘေးကြီး မငြိမ်းဘဲရှိနေသည်။ တချို့က တိတ္ထိဆရာကြီးခြောက်ဦးကို ပင့်ဆောင် ကြမည် ဆိုကြသည်။ တချို့က မြတ်စွာဘုရားသခင်ကို ပင့်ဆောင်ကြရန် အကြံပြုသည်။ နောက်ဆုံးအကြံပြုချက်ကို စည်းဝေးလာသူတို့က နှစ်သက် ကုန်၍-

“ထိုမြတ်စွာဘုရားဆိုသူသည် ယခုအဘယ်မှာ သီတင်းသုံးနေ ပါသနည်း” မေးကြသည်။

“ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေပါသည်” ဟု သိရလျှင် ဘုရားပင့်ရန်အတွက် မဟာလိမည်သော လိစ္ဆဝီမင်းနှင့် ပုရောဟိတ် ပုဏ္ဏား၏ သားတို့အား ဗိမ္ဗိသာရမင်းကြီးအတွက် လက်ဆောင် ပဏ္ဏာများနှင့်အတူ ရာဇဂြိုဟ်ပြည်သို့ စေလွှတ်လိုက်သည်။ ထိုသူနှစ်ဦး သည် ရာဇဂြိုဟ်ပြည်သို့ သွားရောက်ပြီး ဗိမ္ဗိသာရမင်းကြီးအား လက်ဆောင် ပဏ္ဏာများ ဆက်သ၍ အကြောင်းစုံ လျှောက်ထားကာ-

“မြတ်သော မင်းကြီး-မြတ်စွာဘုရားသခင်ကို အကျွန်ုပ်တို့ ဝေသာလီမြို့သို့ ပင့်ဆောင်လိုပါသည်။ ခွင့်ပေးတော်မူပါ” တောင်းပန် ကြသည်။

“အသင်တို့ပင့်လိုလျှင် လျှောက်ကြည့်ပါ” ခွင့်ပြုတော်မူသဖြင့် မြတ်စွာဘုရားသခင်ထံတော်မှောက်သို့ သွားရောက်ချဉ်းကပ်၍-

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-ဘုရား တပည့်တော်တို့၏ ဝေသာလီပြည်မှာ ဘေးကြီးသုံးပါးကျရောက်၍

လူအများ သေကျေပျက်စီးခြင်း ဖြစ်နေပါသည်။ ရှင်တော်မြတ်ဘုရား တို့သည် ထိုဝေသာလီပြည်သို့ ကြွရောက်တော်မူပါလျှင် ထိုဘေးကြီးတို့ ငြိမ်းအေးကြပါလိမ့်မည်။ ဘုန်းတော်ကြီးတော်မူလှသော ရှင်တော် မြတ်ဘုရား-ဘုရားတပည့်တော်တို့ ဝေသာလီပြည်သို့ ကရုဏာရှေ့သွား ပြု၍ ကြွတော်မူပါဘုရား” လျှောက်ထားကြသည်။ မြတ်စွာဘုရားသခင် သည် ဆင်ခြင်တော်မူလေရာ-

“ဝေသာလီပြည်၌ ရတနာသုတ်ကို ဟောကြားတော်မူသည်ရှိသော် အစောင့်အရှောက်နှင့်တကွ စကြဝဠာကုဋေတစ်သိန်း ပျံ့နှံ့ပေလိမ့်မည်။ တရားတော်အဆုံးမှာ ရှစ်သောင်းလေးထောင်သော သတ္တဝါတို့ သစ္စာ လေးပါးကို ထိုထွင်း၍ သိပေလိမ့်မည်။ ကျရောက်နေသော ဘေးကြီးလည်း ကင်းပျောက်ငြိမ်းအေးပေလိမ့်မည်” ဟု သိမြင်တော်မူသဖြင့် ပင့်လျှောက် သည်ကို လက်ခံတော်မူလိုက်လေသည်။

ဝေသာလီပြည်သို့ ဘုရားရှင် ကြွတော်မူခြင်း

ဗိမ္ဗိသာရမင်းကြီးသည် မြတ်စွာဘုရားသခင် လက်ခံတော်မူသည့် အဖြစ်ကို ကြားသိလျှင် မြတ်စွာဘုရားသခင်ထံသို့ ချဉ်းကပ်လျှောက်ထား သည်။

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-ဝေသာလီ ပြည်သို့ ကြွတော်မူရန် လက်ခံတော်မူပါသလောဘုရား”

“ဒကာတော်မင်းကြီး-လက်ခံတော်မူလိုက်ပေသည်”

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-ဒကာတော် သည် ရှင်တော်မြတ်ဘုရား ကြွသွားတော်မူဖို့ရန် လမ်းခရီးကို သုတ်သင် ပြင်ဆင်ပါဦးမည်။ ပြီးစီးသည်ထိ ဆိုင်းငံ့တော်မူပါဘုရား” လျှောက်ထား ပြီးလျှင် ရာဇဂြိုဟ်ပြည်နှင့် ဂင်္ဂါမြစ်အကြား ငါးယူဇနာရှိသော လမ်းခရီးကို အညီအညွတ်ပြုပြင် သန့်ရှင်းစေ၍ သဲဖြူခင်းကာ တစ်ယူဇနာဝေးကွာသော အရပ်တိုင်းမှာ ကျောင်းတစ်ဆောင်စီ ဆောက်စေပြီး မြတ်စွာဘုရားသခင် အား ကြွတော်မူပါရန် လျှောက်ထားသည်။ မြတ်စွာဘုရားသခင်သည် ရဟန်းငါးရာနှင့်အတူ ကြွတော်မူသည်။

ဗိမ္ဗိသာရမင်းကြီးကိုယ်တိုင် မင်းပရိသတ်နှင့်အတူ လိုက်ပါ၍ တစ်လမ်းလုံး အဆင်းငါးမျိုးရှိ ပန်းတို့ကို ကြဲဖြန့်စေလျက် တံခွန်ကုက္ကား မုလေးပွား ငှက်ပျောပင်တို့ကိုစိုက်စေသည်။ မြတ်စွာဘုရားသခင်အား ထီးဖြူတော်နှစ်လက်၊ ရဟန်းတစ်ပါးစီအား ထီးဖြူတော်တစ်လက်စီ ဆောင်းမိုးစေလျက် ပန်းနံ့သာတို့ဖြင့် ပူဇော်သည်။ တစ်ယူဇနာ ရောက်တိုင်း ကျောင်းတော်၌ မြတ်စွာဘုရားသခင်နှင့် ရဟန်းတို့ကို သီတင်းသုံးစေ၍ အလှူကြီး ပေးလှူကာ ငါးရက်တို့ဖြင့် ဂင်္ဂါမြစ်ကမ်းသို့ ရောက်လျှင် ဝေသာလီပြည်သားတို့ထံ ဘုရားရှင်အား ကြိုဆိုရန် အကြောင်းကြားလိုက်သည်။ ဝေသာလီပြည်သားတို့က “ထိုသူတို့ထက် နှစ်ဆတက် ပူဇော်ကြမည်” ဟူ၍ ဂင်္ဂါမြစ်နှင့် ဝေသာလီ ပြည်အကြား သုံးယူဇနာခရီးကို သုတ်သင်ပြင်ဆင်၍ မြတ်စွာဘုရားသခင်အား ထီးဖြူတော်လေးလက်၊ ရဟန်းတစ်ပါးစီအား ထီးဖြူတော်နှစ်လက်စီဖြင့် ဂင်္ဂါမြစ်ကမ်းမှာ အသင့် ကြိုဆိုနေကြသည်။

ဗိမ္ဗိသာရမင်းကြီးသည် လှေနှစ်စင်းတွဲ၍ အပေါ်မှာ မဏ္ဍပ်ကြီး ဆောက်ပြီး ခမ်းနားစွာ ပြုပြင်ခင်းကျင်း၍ မြတ်စွာဘုရားသခင်နှင့် ရဟန်း တို့အား သီတင်းသုံးစေလျက် လည်ပင်းထိ ရေနက်ရာသို့ လိုက်ပါ ပို့ဆောင်ပြီး-

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-ရှင်တော် မြတ်ဘုရား ပြန်ကြွတော်မူလာသည်အထိ တပည့်တော် ဤနေရာ မှာပင် စောင့်နေပါမည်ဘုရား” လျှောက်ထားကာ လှေကိုလွှတ်လိုက်သည်။

လှေသည် ဂင်္ဂါမြစ်ထဲမှာ တစ်ယူဇနာမျှသွားပြီးသော် ဝေသာလီ ပြည်နယ်သို့ ရောက်လေသည်။ လိစ္ဆဝီမင်းတို့လည်း လည်ပင်းအထိ ရေထဲ ဆင်း၍ ကြိုဆိုကြပြီး လှေကို ကမ်းသို့ဆောင်ယူကာ ဘုရားရှင်အား ပင့်ဆောင်ကြသည်။ မြတ်စွာဘုရားသခင်သည် ကမ်းပေါ်သို့ခြေတော်ချကာ မျှမှာပင် ပေါက္ခရဝဿမိုးကြီး ရွာသွန်းသည်။ အလုံးစုံသော နေရာတို့မှာ ပုဆစ်ဒူးဝန်း၊ခါးမျှထိ ရေတို့စီးကုန်သဖြင့် သူကောင်ပုပ်အားလုံး ဂင်္ဂါမြစ် ထဲသို့ မျောပါသွားကြသည်။ ဝေသာလီပြည်ရှိ မြေပြင် အားလုံး သန့်ရှင်း စင်ကြယ်သွားသည်။ လိစ္ဆဝီမင်းတို့သည် တစ်ယူဇနာ ရောက်တိုင်း ဆောက် ထားသော ကျောင်းတော်မှာ ဘုရားရှင်နှင့် ရဟန်းတို့အား သီတင်း သုံးစေလျက် နှစ်ဆတက်သော ပူဇော်ခြင်းဖြင့် ပူဇော်ကြသည်။ ဤသို့လျှင် သုံးရက်တို့ဖြင့် ဝေသာလီပြည်သို့ ရောက်လေသည်။ သိကြားမင်းလည်း

နတ်အပေါင်း ခြံရံလျက် ရောက်လာသည်။ တန်ခိုးကြီးသော နတ်တို့ ရောက်လာသဖြင့် ဘီးလူးတို့ ထွက်ပြေးကြရလေသည်။

အရှင်အာနန္ဒာအား ရတနသုတ်ပရိတ်ရွတ်စေခြင်း

ညနေသို့ရောက်လျှင် မြတ်စွာဘုရားသခင်သည် မြို့တံခါးဝ၌ ရပ်တော်မူလျက်-

“ချစ်သားအာနန္ဒာ-ရတနသုတ် ပရိတ်တော်ကို သင်ယူ၍ လိစ္ဆဝီ မင်းသားတို့နှင့်အတူ လှည့်လည်လျက် မြို့တံတိုင်းသုံးခုတို့အကြားမှာ ပရိတ် အရံအတားကို ပြုချေလော့” မိန့်တော်မူသည်။

အရှင်အာနန္ဒာမထေရ်သည် မြတ်စွာဘုရားသခင် ဟောကြားတော် မူသော ရတနာသုတ်ပရိတ်တော်ကို သင်ယူ၍ မြတ်စွာဘုရားသခင်၏ သပိတ်တော်ဖြင့် ရေထည့်ကာ မြို့တွင်းသို့ဝင်ပြီး ည၌သုံးယံပတ်လုံး တံတိုင်းသုံးခုတို့အကြား၌ လှည့်လည်ရွတ်ဆိုသည်။ ရတနသုတ် ပရိတ်တော်ပါ “ယံ ကိဉ္စိ ဝိတ္တံ ဣဓဝါ ဟုရံဝါ သဂ္ဂေသုဝါ” အစရှိသော ဂါထာကို ရွတ်ဆို၍ဖျန်းပက်အပ်သော ပရိတ်ရေစင်သည် ဘီးလူးတို့ပေါ်မှာ ကျလေသည်။ ‘ယာနီဓ ဘူတာနိ သမာဂတာနိ’စသော ဂါထာကို ရွတ်ဆို၍ ဖျန်းပက်အပ်သော ပရိတ်ရေစင်သည် လူနာတို့အပေါ်မှာ ကျလေသည်။ ထိုခဏမှာပင် လူနာတို့သည် ရောဂါပျောက်ကင်း၍ အရှင်အာနန္ဒာမထေရ် နောက်မှ ခြံရံလိုက်ပါလာကြသည်။

လူတို့သည် မြို့လယ်မှာရှိသည့် မင်းကွန်းကို ပြုပြင်ခင်းကျင်း၍ မြတ်စွာဘုရားသခင်အား ပင့်ဆောင်ကြသည်။ မြတ်စွာဘုရားသခင် ကြွတော်မူလာပြီး ခင်းထားအပ်သောနေရာမှာ သီတင်းသုံး စံနေတော်မူသည်။ ရဟန်းအပေါင်းနှင့် လိစ္ဆဝီမင်းတို့သည် မြတ်စွာဘုရား သခင်အား ခြံရံ၍ထိုင်နေကြသည်။ သိကြားမင်းသည် နတ်အပေါင်း ခြံရံလျက် သင့်တော်သောနေရာမှာ ထိုင်နေသည်။ အရှင်အာနန္ဒာ မထေရ်သည် တစ်မြို့လုံးကို လှည့်လည်၍ ရောဂါပျောက်ကင်းသော လူနာများနှင့်အတူ လာရောက်ပြီး မြတ်စွာဘုရားသခင်အား ရှိခိုးနေသည်။

မြတ်စွာဘုရားသခင်သည် အရှင်အာနန္ဒာမထေရ်ကို ကြည့်တော် မူလျက် ရတနသုတ်ပရိတ်တော်ကိုပင် ဟောကြားတော်မူသည်။ ဒေသနာ

တော်အဆုံးမှာ ရှစ်သောင်းလေးထောင်သော သတ္တဝါတို့ သစ္စာလေးပါးကို သိမြင်ကြသည်။ ဤသို့ဖြင့် ခုနစ်ရက်တို့ပတ်လုံး ထိုရတနာသုတ် ပရိတ်တော်ကိုသာလျှင် ဟောကြားတော်မူ၍ ဘေးအားလုံးတို့ ငြိမ်းအေးတော်မူသည့် အဖြစ်ကို သိတော်မူလျှင် ဝေသာလီပြည်မှ ပြန်ကြွရန် မိန့်တော်မူသည်။ လိစ္ဆဝီမင်းတို့သည် မြတ်စွာဘုရားသခင်အား နှစ်ဆတက် ပူဇော်ပြီး လိုက်ပါပို့ဆောင်ရာ သုံးရက်တို့ဖြင့် ဂင်္ဂါမြစ်ကမ်းသို့ ရောက်လေသည်။

နဂါး,နတ်,ဗြဟ္မာတို့ ပူဇော်ခြင်း

ဂင်္ဂါမြစ်မှာ နေကုန်သော နဂါးတို့က-

“...လူတို့သည် မြတ်စွာဘုရားသခင်အား ပူဇော်ကြသည်။ ငါတို့ကား အဘယ့်ကြောင့် မပူဇော်ဘဲ ရှိအံ့နည်း...” ကြံစည်ကြပြီးလျှင် ရွှေ,ငွေ,ပတ္တမြားဖြင့် ပြီးသောလှေတို့ကို ဖန်ဆင်း၍ ရေပြင်ကို ပဒုမ္မာကြာပန်းတို့ဖြင့် ဖုံးလွှမ်းစေလျက်-

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-တပည့်တော်တို့အားလည်း ချီးမြှောက်ခြင်းကို ပြုတော်မူပါဘုရား”လျှောက်ထားပြီး လှေပေါ်သို့ ကြွတော်မူပါရန် လျှောက်ထားကြသည်။

ဤသို့ လူနှင့်နဂါးတို့က မြတ်စွာဘုရားသခင်အား ပူဇော်နေကြသည်ကို ဘုမ္မစိုးနတ်မှ အစပြု၍ အကနိဋ္ဌဗြဟ္မာပြည်တိုင်အောင်သော နတ်ဗြဟ္မာတို့မြင်လျှင် “ငါတို့လည်း ပူဇော်ကြမည်”အတွေးဖြင့် နတ်ဗြဟ္မာအားလုံး ရောက်လာပြီး ပူဇော်ကြသည်။ ပူဇော်ပုံမှာ-

နဂါးတို့က တစ်ယူဇနာရှိသော ထီးဖြူတော်ဖြင့် ဆောင်းမိုး ပူဇော်ကြသည်။ ဘုမ္မာစိုးနတ်တို့က သစ်ပင်တောင်တို့၌ တစ်ယူဇနာစီ ရှိသော ထီးဖြူတော်တို့ဖြင့် ဆောင်းမိုးပူဇော်ကြသည်။ အာကာသနတ်နှင့် ဗြဟ္မာတို့က တစ်ယူဇနာစီရှိသော ထီးဖြူတော်တို့ဖြင့် ကောင်းကင်မှာ အဆင့်ဆင့် ပူဇော်ကြသည်မှာ အကနိဋ္ဌဗြဟ္မာပြည်တိုင်အောင် ဖြစ်တော့သည်။ဤသို့ဖြင့် နဂါးပြည်မှ အစပြု၍ စကြဝဠာအဆုံး ဗြဟ္မာပြည်တိုင်အောင် အဆင့်ဆင့်သော ထီးဖြူတော်တို့ဖြင့် ဆောင်းမိုးပူဇော်ကြသည်။ ထီးဖြူတော်တို့၏ အကြားအကြား၌ တံခွန် ကုက္ကား မုလေးပွား ပန်းနံ့သာတို့ဖြင့် ပူဇော်

ကြသည်။ တန်ဆာဆင်ထားသောနတ်တို့သည် သဘင်သည်အသွင်ဖြင့် ဘုန်းတော် ဘွဲ့ကို သီကျူးပူဇော်ကြသည်။

မြတ်ချက် ။ ။ ဤသို့သော အလွန်ကြီးကျယ်သော ပေါင်းဆုံ စည်းဝေခြင်းသည် သုံးပါးရှိသည်။

၁။ ရေမီးအစုံစုံ တန်ခိုးပြာဋိဟာကို ပြတော်မူသော အစည်းအဝေး၊

၂။ နတ်ပြည်မှ သက်ဆင်းတော်မူသော အစည်းအဝေး၊

၃။ ဂင်္ဂါမြစ်သို့ သက်ဆင်းတော်မူသော အစည်းအဝေး- ဤသုံးပါး ဖြစ်ပါသည်။

မြတ်စွာဘုရားသခင်သည် နဂါး၊ နတ်၊ ဗြဟ္မာတို့၏ အလိုကို သိတော်မူသောကြောင့် လှေတစ်စင်းတစ်စင်းပေါ်မှာ ရဟန်းငါးရာခြံရံလျက် တစ်ဆူကစ်ဆူသော နိမ္မိတဘုရားကို ဖန်ဆင်းတော်မူသည်။ ထိုနိမ္မိတ ဘုရားရှင်သည် တစ်စင်းတစ်စင်းသော ထီးဖြူတော်၊ တစ်ခုတစ်ခုသော ပဒေသာပင်၊ တစ်ခုတစ်ခုသော ပန်းဆိုင်အောက်၌ နဂါး၊ နတ်၊ ဗြဟ္မာ အပေါင်း ခြံရံလျက် သီတင်းသုံးတော်မူသည်။ ဤသို့ဖြင့် စကြဝဠာတိုက် အလုံး၌ တစ်ပြိုင်နက် ကျင်းပအပ်သော ပူဇော်ပွဲကြီး ဖြစ်လေသည်။

နဂါးပြည်သို့ ကြွတော်မူခြင်း

ထို့နောက် မြတ်စွာဘုရားသခင်သည် နဂါးတို့အား ချီးမြှောက် တော်မူသောအားဖြင့် ရတနာလှေထက်သို့ တက်စီးတော်မူသည်။ ရဟန်းများ လည်း တစ်ပါးတစ်ပါးသော ရဟန်းသည် တစ်စင်းတစ်စင်းသောလှေမှာ တက်စီးကြသည်။ နဂါးတို့သည် ဘုရားအမှူးရှိသော သံဃာတို့ကို နဂါး ပြည်သို့ ပင့်ဆောင်ကြပြီး တစ်ညလုံး တရားနာကြသည်။ နောက်နေ့ နံနက်မှာ နတ်၌ဖြစ်သော ဘောဇဉ်တို့ဖြင့် ပြုစုလုပ်ကျွေးကြသည်။ မြတ်စွာ ဘုရားသခင်သည် အနုမောဒနာပြုတော်မူပြီး နဂါးပြည်မှ ပြန်ကြွတော် မူလာသည်။

အတိတ်ဖြစ်ရပ်

အလောင်းတော်သင်္ခပုဏ္ဏားကြီး၏ သား

ရှေးလွန်လေပြီးသောအခါက တက္ကသိုလ်ပြည်မှာ သင်္ခမည်သော ပုဏ္ဏားကြီးတစ်ဦး ရှိသည်။ ထိုပုဏ္ဏားကြီးမှာ တစ်ဆယ့်ခြောက်နှစ်အရွယ် ရှိသော 'သုသီမ' မည်သော သားတစ်ယောက် ရှိသည်။ တစ်နေ့မှာ သုသီမသည် ဖခင်အား ပြောသည်။

“ဖခင်-အကျွန်ုပ်သည် ဗာရာဏသီပြည်သို့ သွား၍ ဗေဒင်သင်ချင် ပါသည်”

“ချစ်သား-သွားလိုကသွားပါ၊ ဗာရာဏသီပြည်မှာ ဤအမည် ရှိသော ပုဏ္ဏားကြီးသည် ငါဖခင်၏မိတ်ဆွေဖြစ်သည်။ သူ့ထံမှာ သင်ယူပါလေ”

“ကောင်းပါပြီ ဖခင်”

သုသီမသည် ဗာရာဏသီပြည်သို့သွား၍ ဖခင်ညွှန်ပြလိုက်သော ပုဏ္ဏားကြီးထံမှာ ဗေဒင်သင်ယူသည်။ သင်ယူတိုင်းသော ဗေဒင်သည် ရွှေခွက်၌ ထည့်အပ်သော ခြင်္သေ့ဆီကဲ့သို့ မပျောက်မပျက် မှတ်မိသည်ချည်း ဖြစ်သည်။ မကြာမီမှာပင် ဆရာတတ်ထားသမျှကို သင်ယူပြီး ဖြစ်လေသည်။

သားဖြစ်သူ ပစ္စေကဗုဒ္ဓါဖြစ်ခြင်း

တစ်နေ့မှာ ဖြစ်သည်။ သုသီမသည် မိမိသင်ယူပြီး ဗေဒင်ကို စ,လယ်,ဆုံး ဆင်ခြင်သုံးသပ်သည်ရှိသော် အတတ်ပညာ၏အစနှင့်အလယ် ကိုသာ မြင်၍ အဆုံးကို မမြင်သဖြင့် ဆရာ့အား မေးသည်။

“အရှင်ဆရာ-အကျွန်ုပ်သည် အတတ်ပညာ၏ အစနှင့်အလယ် ကိုသာ မြင်ပါသည်။ အဆုံးကို မမြင်ပါ”

“အမောင်တပည့်-ငါလည်း အဆုံးကို မမြင်ရပေ”

“အရှင်ဆရာ-ဆရာသော်မှ အဆုံးကို မမြင်ပါဆိုလျှင် အဘယ်သူ သည် အဆုံးကို သိပါမည်နည်း”

“အမောင်-ဣသိမည်သော အရှင်ပစ္စေကဗုဒ္ဓါတို့သည် ဣသိပတန မည်သော တောအုပ်မှာ နေကြသည်။ ထိုအရှင်ပစ္စေကဗုဒ္ဓါများ သိနိုင် ပေရာသည်။ ထိုအရှင်တို့ထံ ချဉ်းကပ်၍ မေးလျှောက်လေလော့”

သုသီမသည် ဆရာညွှန်ပြသည့်အတိုင်း အရှင်ပစ္စေကဗုဒ္ဓါတို့ထံ ချဉ်းကပ်၍ မေးလျှောက်သည်။

“အရှင်သူမြတ်တို့ဘုရား-အရှင်ဘုရားတို့သည် အတတ်ပညာ၏ အဆုံးကို သိတော်မူကြပါသလော”

“ဪ-မှန်ပေသည်။ ငါတို့ သိပေသည်”

“သိပါလျှင် တပည့်တော်အား ပြောကြားတော်မူပါလော့”

“ငါတို့သည် ရဟန်းမပြုသောသူအား မပြောကြားပါ။ သင် သိချင် ပါမူ ရဟန်းပြုလေလော့”

သုသီမသည် အရှင်ပစ္စေကဗုဒ္ဓါတို့ထံမှာ ရဟန်းပြုလိုက်သည်။ ရဟန်းဖြစ်ပြီးသော သုသီမအား အရှင်ပစ္စေကဗုဒ္ဓါတို့က- “ဤသို့သော အကျင့်ကိုကျင့်လော့” ဟု အဘိသမာစာရိကဝတ်ကို ပြောကြားသည်။ သုသီမ သည် အဘိသမာစာရိကဝတ်ကို ကျင့်လျက် အကြောင်း ဥပနိဿယနှင့် ပြည့်စုံသူဖြစ်၍ မကြာမြင့်မီမှာပင် သစ္စာလေးပါးကို ကောင်းစွာ သိမြင်သော အရှင် ပစ္စေကဗုဒ္ဓါ ဖြစ်သွားသည်။

သုသီမပစ္စေကဗုဒ္ဓါသည် အသက်တိုခြင်းကို ဖြစ်စေတတ်သော ကံကို ရှေးဘဝက ပြုခဲ့သဖြင့် မကြာမြင့်မီမှာပင် ပရိနိဗ္ဗာန်စံဝင်တော်မူသည်။ အရှင်ပစ္စေကဗုဒ္ဓါတို့နှင့် လူအများတို့သည် အရှင်သုသီမ၏ ကြွင်းကျန်သော အလောင်းတော်ကို ကောင်းစွာ မီးသဂြိုဟ်၍ ဓာတ်တော်ကို မြို့တံခါးမှာ စေတီ တည်ထားကြသည်။

ဖခင်ဖြစ်သူ လိုက်လာပြီ

ဖခင်သင်္ခပုဏ္ဏားကြီးက သားဖြစ်သူသွားသည်မှာ ကြာပြီဖြစ်၍ တွေ့လိုသဖြင့် ဗာရာဏသီပြည်သို့ လာခဲ့သည်။ ရောက်၍ မြို့တံခါးဝမှာ စုဝေးနေသောလူအများကို မြင်လျှင်-

“...လူအများထဲမှာ ငါ့သားသုသီမ အကြောင်းကို သိသူတစ်ယောက် ယောက်တော့ ရှိပေမည်...” တွေး၍ အနီးသို့ကပ်ပြီး မေးသည်။

“အမောင်တို့-သုသီမလုလင်သည် ဤဗာရာဏသီပြည်သို့ လာခဲ့ ပါသည်။ ထိုသုသီမလုလင်ကို သိကြပါသလော့”

“ပုဏ္ဏားကြီး-သိပါ၏။ သုသိမသည် ဤမည်သောပုဏ္ဏားကြီးထံမှာ ဗေဒင်သင်ယူ၍ ရဟန်းပြုပြီးနောက် ပစ္စေကဗောဓိဉာဏ်ကို မျက်မှောက် ပြုကာ အရှင်ပစ္စေကဗုဒ္ဓါဖြစ်ပြီး ယခု ပရိနိဗ္ဗာန် ပြုခဲ့ပါသည်။ ဤစေတီကား ထိုအရှင်သုသိမ ပစ္စေကဗုဒ္ဓါ၏ ဓာတ်တော်ကို ဌာပနာ၍ တည်ထားသော စေတီပင် ဖြစ်ပါသည်”

စေတီတော်အား ပူဇော်ခြင်း

သင်္ခပုဏ္ဏားကြီးသည် ထိုစကားကို ကြားလျှင် မြေကြီးကို လက်ဖြင့် ပုတ်၍ပုတ်၍ ငိုကြွေးမြည်တမ်းသည်။ ထို့နောက် စေတီရင်ပြင်သို့သွား၍ ပေါင်းမြက်တို့ကို နှုတ်ယူသုတ်သင်ရှင်းလင်းသည်။ အပေါ်ပုဆိုးဖြင့် သဲကို ဆောင်ယူကာ စေတီရင်ပြင်မှာ ကြံဖြန့်ခင်းထားလိုက်သည်။ ကရားမှ စောင်းငဲ့ကျဆင်းသောရေဖြင့် ဆွတ်ဖျန်းသည်။ တောပန်းတို့ဖြင့် ပူဇော်သည်။ ပုဆိုးကို တံခွန်အဖြစ်လှူလျက် စေတီအထွတ်မှာ မိမိ၏ထီးကို စိုက်ထူ ဖွဲ့ချည်လှူဒါန်း၍ ပြန်ခဲ့လေသည်။

**ပစ္စုပ္ပန်ဖြစ်စဉ်အဆက်
ထို့ကြောင့်ဤသို့ဖြစ်ရသည်**

မြတ်စွာဘုရားသခင်သည် အတိတ်ဇာတ်ကြောင်းကို ပြန်ပြောင်း ဟောကြားတော်မူပြီးလျှင်-

“ချစ်သားရဟန်းတို့-

သုသိမပစ္စေကဗုဒ္ဓါ၏ စေတီရင်ပြင်မှာ ပေါင်းမြက်ကို နှုတ်ပယ် သုတ်သင်ခဲ့သော ကုသိုလ်ကောင်းမှုကံ၏ အကျိုးဆက်ဖြင့် ငါဘုရားအား ရှစ်ယူဇနာခရီးမှာ သစ်ငုတ်ဆူးငြောင့် နှုတ်ပယ်၍ ညီညွတ်သောမြေပြင် အဖြစ် ပြုပြင်ကြပေသည်။

တောပန်းတို့ဖြင့် စေတီအား ပူဇော်ခဲ့သော ကုသိုလ်ကောင်းမှုကံ၏ အကျိုးဆက်ဖြင့် ရှစ်ယူဇနာခရီးလမ်းမှာ ပုဆစ်ဒူးဝန်းမျှ မြင့်သော ပန်းတို့ဖြင့် ကြံဖြန့်ခင်းထားကြပေသည်။ ဂင်္ဂါမြစ်တွင်းမှာ တစ်ယူဇနာအရပ်တိုင်အောင် အဆင်းငါးပါးရှိသော ပဒုမ္မာကြာတို့ဖြင့် ရေပြင်ကို ဖုံးလွှမ်းပေသည်။

ကရားမှ စောင်းငဲ့သွန်ကျသော ရေဖြင့် မြေကြီးကို ဆွတ်ဖျန်းခဲ့သော ကုသိုလ်ကောင်းမှုကံ၏ အကျိုးဆက်ဖြင့် ဝေသာလီပြည်၌ ပေါက္ခရာဝဿ မိုးကြီး ရွာပေသည်။

ပုဆိုးကို တံခွန်ပြားလုပ်၍ လှူခဲ့သော ကုသိုလ်ကောင်းမှုကံ၏ အကျိုးဆက်ဖြင့် အကနိဋ္ဌဗြဟ္မာပြည်တိုင်အောင် တံခွန်ကုက္ကားမှလေးပွား အသီးသီး ထီးအဆင့်ဆင့်တို့ဖြင့် စကြဝဠာတိုက်အလုံး တစ်ပြိုင်နက်သော ပွဲသဘင်ကဲ့သို့ ဖြစ်ပေသည်။

ချစ်သားရဟန်းတို့-ဤသို့ ဟောပြတော်မူခဲ့သည့်အတိုင်း ဖြစ်ပေါ် ခဲ့သော ပူဇော်သက္ကာရသည် ငါဘုရား၏ အာနုဘော်ကြောင့် ဖြစ်သည် မဟုတ်၊ နဂါး၊ နတ်၊ ဗြဟ္မာတို့၏ အာနုဘော်ကြောင့်လည်း ဖြစ်သည် မဟုတ်၊ လွန်လေပြီးသော အတိတ်ဘဝက အနည်းငယ်မျှသော ဒါနဝတ္ထုကို စွန့်ကြဲပေးကမ်းလှူဒါန်းခြင်း ကောင်းမှုကံ၏ အာနုဘော်ကြောင့်သာ ဖြစ်ပေသည်” မိန့်တော်မူပြီးလျှင် အောက်ပါဓမ္မဒေသနာတော်ကို ဟောကြား တော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်

မတ္တာ သုခ ပရိစ္စာဂါ၊
ပဿေ စေ ဝိပုလံ သုခံ။
စဇေ မတ္တသုခံ မီရော၊
သမ္မဿံ ဝိပုလံ သုခံ။ ။

မြန်မာပြန် ။ ။ အနည်းငယ်သော ချမ်းသာကို စွန့်လွှတ်ခြင်းကြောင့် ကြီးကျယ်ပြန့်ပြောသော ချမ်းသာကို ရလိမ့်မည်ဟု မြင်ပါမူ ကြီးကျယ်ပြန့်ပြောသော ချမ်းသာကို မြင်သော ပညာရှိသည် အနည်းငယ်သော ချမ်းသာကို စွန့်လွှတ်ရာ ပေသည်။

ဘုရားရှင်၏ရှေးကောင်းမှု ဝတ္ထုပြီး၏။



(၂)

ကြက်မရန်ငြိုးဝတ္ထု

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးစံနေတော်မူစဉ် ရန်ငြိုးဖွဲ့ခြင်းကို အကြောင်းပြု၍ “ပရဒုက္ခ။ ပဓာနေန” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော်မူပါသည်။

အတိတ်ဖြစ်ရပ်

ကြက်ဥစားသောသတို့သမီး

ရှေးအခါတုန်းက သာဝတ္ထိမြို့အနီးမှာ ပဏ္ဍုရမည်သော ရွာတစ်ရွာ ရှိသည်။ ထိုရွာမှ တံငါသည်တစ်ယောက်သည် သာဝတ္ထိသို့ လာစဉ်လမ်းမှာ အစီရဝတီမြစ်ကမ်း၌ လိပ်ဥကိုမြင်၍ ယူလာခဲ့သည်။ သာဝတ္ထိပြည်သို့ ရောက်သော် အိမ်တစ်အိမ်မှာ လိပ်ဥပြုတ်စားသည်။ အိမ်ရှိ သတို့သမီး အားလည်း လိပ်ဥတစ်လုံး ပေးစားသည်။ သတို့သမီးသည် ထိုအခါမှစ၍ အခြားစာစရာကို မစားလိုတော့ပေ။ သို့ဖြင့် အိမ်မှာမွေးထားသော ကြက်ဥကို ယူစားသည်။ ကြက်ဥအရသာကို စွဲလမ်းသဖြင့် ကြက်မအုလေတိုင်းသော ကြက်ဥတို့ကို ယူစားသည်။ ကြက်မက ရန်ငြိုးဖွဲ့ပြီး-

“သင်း၏ သားငယ်များကို စားနိုင်သူ ဖြစ်ရပါလိ၏” ဆုတောင်း၍ သေလေသော် ထိုအိမ်မှာ ကြောင်မဖြစ်လာသည်။ သတို့သမီးလည်း သေလွန်သော် ထိုအိမ်မှာပင် ကြက်မဖြစ်လာသည်။ ကြောင်မသည် ကြက်မ အုသော ကြက်ဥတို့ကို သုံးကြိမ်တိုင်အောင် စားသည်။ ကြက်မသည် ရန်ငြိုး

ဖွဲ့၍ ဆုတောင်းပြီး သေလေသော် ကျားသစ်မ ဖြစ်လာသည်။ ကြောင်မ သေလေသော် သမင်မ ဖြစ်လာသည်။ ကျားသစ်မသည် ထိုသမင်မ သားဖွားလေလျှင် မိခင်နှင့်တကွ သားငယ်တို့ကိုပါ စားပစ်လိုက်သည်။ ဤသို့လျှင် ဘဝငါးရာပတ်လုံး အချင်းချင်း အပြန်အလှန် စားခဲ့ကြသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

ဘုရားရှင်လက်ထက်တော်ဝယ်

ဂေါတမမြတ်စွာဘုရား ပွင့်တော်မူလာသောအခါ တစ်ဦးကား ဘီလူးမ ဖြစ်၍ တစ်ဦးကား သာဝတ္ထိပြည်၌ အမျိုးသမီး ဖြစ်လာသည်။ အရွယ်ရောက်သော် အမျိုးသမီးသည် သာဝတ္ထိပြည်နားရှိ ရွာတစ်ရွာမှ အမျိုးသားတစ်ဦးနှင့် အိမ်ထောင်ကျသည်။ ထိုအမျိုးသမီးသားဖွားလျှင် ဘီလူးမသည် သူငယ်ချင်းမ ဟန်ဆောင်၍ သားဖွားခန်းတွင်းဝင်ပြီး ကလေးကို ကြည့်ရှုဟန်ပြုကာ ကိုက်စားပြီး သွားလေသည်။ နောက် တစ်ကြိမ်မှာလည်း ထိုနည်းတူ ဖြစ်ပြန်သည်။

တတိယအကြိမ် ကိုယ်ဝန်ရင့်လျှင် လင်ကိုခေါ်၍ မိဘအိမ်သို့ သွားပြီး သားဖွားသည်။ ထိုအချိန်၌ ဘီလူးမသည် ဝေဿဝဏ်နတ်မင်းထံ၌ ငါးလမျှ အမှုထမ်းရသည်။ တာဝန်ပြီးဆုံးသော် ထိုအမျိုးသမီးကို စုံစမ်း ရှာဖွေသည်။ အမျိုးသမီးသည် သားကိုအမည်ပေးပြီး လင်နှင့်အတူ ရွာသို့ ပြန်လာရာ ဇေတဝန်ကျောင်းအနီးရောက်လျှင် ရေကန်၌ သားကို ရေချိုး ပေးကာ နို့တိုက်နေသည်။ လင်ဖြစ်သူမှာ ရေကန်၌ ရေချိုးနေသည်။ အမျိုးသမီးသည် အဝေးမှလာသော ဘီလူးမကိုမြင်လျှင် မှတ်မိသဖြင့် ဇေတဝန်ကျောင်းတော်သို့ ပြေးသွားပြီး တရားဟောတော်မူနေသည့် မြတ်စွာဘုရားသခင်၏ ခြေဖမိုးပေါ်၌သားကို ထားပြီး “ဤကလေးကို အရှင်ဘုရားအား လှူပါ၏။ သားအား အသက်ကယ်တော်မူပါဘုရား” လျှောက်ထားသည်။

တံခါးမုခ်၌ စောင့်နေသော သုမနနတ်သားသည် ဘီလူးမကို မပေးဝင်ချေ။ မြတ်စွာဘုရားသခင်သည် အရှင်အာနန္ဒာအား ထိုဘီလူးမကို သွားခေါ်စေသည်။ ဘီလူးမရောက်လာလျှင် မြတ်စွာဘုရားသခင်က-

“အဘယ့်ကြောင့် ဤကဲ့သို့ ပြုဘိသနည်း၊ သင်တို့သည် ငါဘုရား ရှေ့တော်သို့ အကယ်၍ မရောက်ခဲ့ပါလျှင် မြွေနှင့်မြွေပါ၊ ဝံနှင့်ကြို့ပင်

စောင့်နတ်၊ ကျိုးငှက်နှင့် ခင်ပုပ်တို့ကဲ့သို့ သင်တို့၏ ရန်ငြိုးသည် တစ်ကမ္ဘာ
 ပတ်လုံး တည်ပေလိမ့်မည်။ အဘယ့်ကြောင့် ရန်တုံ့မှုဘိသနည်း၊ ရန်တုံ့
 မည်သည် ရန်တုံ့မမှုခြင်းသာ ငြိမ်းပျောက်သည်။ ရန်တုံ့မှုခြင်းဖြင့် မငြိမ်း
 ပျောက်နိုင်” မိန့်တော်မူပြီးလျှင် အောက်ပါဓမ္မဒေသနာတော်ကို
 ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်

ပရဒုက္ခပဓာနေန၊
 အတ္တနော သုခမိစ္ဆတိ။
 ဝေရ သံသဂ္ဂ သံသဋ္ဌော၊
 ဝေရာ သော န ပရိမုစ္စတိ။ ။

မြန်မာပြန် ။ ။ သူတစ်ပါးကို ဆင်းရဲစေခြင်းဖြင့် မိမိ၏ချမ်းသာကို အလို
 ရှိ၏။ ရန်နှင့် ရောနှော ဆက်စပ်သူသည် ရန်အပေါင်းမှ
 မလွတ်မြောက်နိုင်။

ဤဓမ္မဒေသနာတော်အဆုံးမှာ ဘီးလူးမသည် သရဏဂုံတည်၍
 ငါးပါးသီလဆောက်တည်ပြီးဖြစ်သည်။ သတို့သမီးကား သောတာ
 ပတ္တိဖိုလ်၌ တည်လေသည်။ ရောက်ရှိလာသောသူတို့အားလည်း အကျိုး
 ရှိသော တရားဟောခြင်းဖြစ်လေသည်။

ကြက်မရန်ငြိုးဝတ္ထုပြီး၏။



(၃)

ဘဒ္ဒိယရဟန်းများဝတ္ထု

မြတ်စွာဘုရားသခင်သည် ဘဒ္ဒိယမြို့ကို အမှီပြု၍ မြတ်လေးတော၌ သီတင်းသုံးစံနေတော်မူစဉ် ဘဒ္ဒိယမြို့နေ ရဟန်းတို့ကို အကြောင်းပြု၍ “ယံ ဟိ ကိစ္စံ အပဝိဒ္ဓံ” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော်မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

ခြေနင်းတန်ဆာဆင်သောရဟန်းများ

ဘဒ္ဒိယမြို့နေ ရဟန်းတို့သည် ဖိနပ်ခြေနင်းကို တန်ဆာဆင်ခြင်းဖြင့် အလုပ်ရှုပ်နေကြလေ့ရှိသည်။ မြက်၊ ဖြူဆံမြက်၊ ပြိတ်မြက်၊ ဓနန်း၊ ကမ္မလာ စသည်ဖြင့် ကိုယ်တိုင်လည်း ပြုလုပ်ကြသည်။ သူတစ်ပါးတို့ကိုလည်း ပြုလုပ်စေကြသည်။ ပါဠိသင်ခြင်း၊ အဋ္ဌကထာသင်ခြင်း စသော သိက္ခာသုံးပါးကို တစ်ခါတစ်ရံသော်မျှ နှလုံးမသွင်းကြဘဲ အချည်းနှီးအချိန်ကုန်စေနေကြသည်။ ရဟန်းတို့က ထိုဘဒ္ဒိယမြို့နေ ရဟန်းတို့၏ အပြုအမူကို ဘုရားရှင်အား လျှောက်ထားကြသည်။ မြတ်စွာဘုရားသခင်သည် ထိုရဟန်းတို့ကို ခေါ်စေ၍ မေးမြန်းစိစစ်တော်မူပြီး-

“ချစ်သားရဟန်းတို့-သင်တို့သည် ဖိနပ်ခြေနင်း တန်ဆာဆင်ခြင်း စသည်တို့မှ တစ်ပါးသော အရဟတ္တဖိုလ် ရောက်လိုသောစိတ်ဖြင့် ငါဘုရားသာသနာမှာ ရဟန်းအဖြစ်သို့ ရောက်လာကြကုန်လျက် ဖိနပ်ခြေနင်း

တန်ဆာ ဆင်ခြင်း ကိစ္စ၌သာ အလုပ်ရှုပ်နေဘိကြသည် "မိန့်တော်မူပြီးလျှင် အောက်ပါ ဓမ္မဒေသနာတော်ကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်

- ၁။ ယံ ဟိ ကိစ္စံ အပဝိဒ္ဓံ၊
အကိစ္စံ ပန ကယီရတိ။
ဥန္နဠာနံ ပမတ္တာနံ၊
တေသံ ဝမုန္တိ အာသဝါ။ ။

မြန်မာပြန် ။ ။ သီလဆောက်တည်ခြင်း၊ ဓုတင်ဆောင်ခြင်း၊ ဘာဝနာပွားခြင်း စသော ရဟန်းကိစ္စကို စွန့်လွှတ်၍ တန်ဆာဆင်ခြင်း စသော ရဟန်းကိစ္စမဟုတ်သည်ကို ပြုလုပ်ကာ မာနဖြင့် ထောင်လွှားကုန်သော မေ့လျော့ကုန်သော ရဟန်းတို့အား အာသဝေါတရားတို့သည် တိုးပွားကုန်၏။

- ၂။ ယေသဉ္စ သုသမာရဒ္ဒါ၊
နိစ္စံ ကာယဂတာသတိ။
အကိစ္စံ တေ န သေဝန္တိ၊
ကိစ္စေ သာတစ္စကာရိနော။
သတာနံ သမ္ပဇာနာနံ၊
အတ္ထံ ဂစ္ဆန္တိ အာသဝါ။ ။

မြန်မာပြန် ။ ။ ကာယဂတာသတိကို အမြဲအားထုတ်သော ရဟန်းတို့သည် ရဟန်းကိစ္စ မဟုတ်သည်ကို မမှီဝဲကြကုန်။ ရဟန်းကိစ္စ၌သာ အမြဲမပြတ် အားထုတ်ကြကုန်၏။ သတိရှိ၍ အမြော်အမြင်ရှိကုန်သော ရဟန်းတို့အား အာသဝေါတရားတို့သည် ချုပ်ပျောက်ခြင်းသို့ ရောက်ကုန်၏။

ဤဓမ္မဒေသနာတော်အဆုံးမှာ ထိုဘဒ္ဒိယမြို့နေရဟန်းတို့သည် အရဟတ္တဖိုလ်၌ တည်ကြလေသည်။ ရောက်လာသောသူတို့အားလည်း အဲကျိုးရှိသော တရားဟောခြင်း ဖြစ်လေသည်။

ဘဒ္ဒိယရဟန်းများဝတ္ထု ပြီး၏။



(၄)

လကုဏ္ဍကဘဒ္ဒိယမထေရ် ဝတ္ထု

မြတ်စွာဘုရားသခင်သည်သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးစံနေတော်မူစဉ် လကုဏ္ဍကဘဒ္ဒိယမထေရ်ကို အကြောင်းပြု၍ “မာတရံ ပိတရံ ဟန္တာ”အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော်မူ ပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

ဆင်းရဲခြင်းကင်းရာသို့သွားသူ

တစ်နေ့သ၌ အာဂန္တုရဟန်းများစွာတို့သည် နေ့သန်းရာ၌ နေတော်မူသော မြတ်စွာဘုရားသခင်ထံ လာရောက်ဖူးမြော်ကြစဉ် လကုဏ္ဍက(ပုကွသူ)ဘဒ္ဒိယမထေရ်သည် မနီးမဝေးမှ ကြွသွားသည်။ မြတ်စွာဘုရားသခင်က-

“ချစ်သားရဟန်းတို့-ဤမထေရ်ကို ကြည့်ကြကုန်လော့၊ သူသည် မိဘတို့ကို သတ်ပြီး ဆင်းရဲကင်းသည်ဖြစ်၍ ကြွသွားလေဘိသည်” မိန့်တော် မူသည်။ ရဟန်းတို့သည် ထိုစကားကို နားမလည်၍ အချင်းချင်းကြည့်ပြီး-

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-အဘယ် အကြောင်းကြောင့် ဤမည်သောစကားမျိုးကို မိန့်ဆိုတော်မူပါကုန်သနည်း” မေးလျှောက်ကြသဖြင့် ထိုရဟန်းတို့အား တရားဟောတော်မူလိုသည်ဖြစ်၍ အောက်ပါဓမ္မဒေသနာတော်ကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်
 မာတရံ ပိတရံ ဟဟန္တာ
 ရာဇာနောဒွေစ ခတ္တိယေ။
 ရဋ္ဌံ သာနုစရံ ဟန္တာ
 အနိယော ယာတိ ပြာဟုဏော။

မြန်မာပြန် ။ ။ အမိနှင့်တူသော တဏှာကိုလည်းကောင်း၊ အဖနှင့်
 တူသော မာနကိုလည်းကောင်း မင်းနှစ်ယောက်နှင့်
 တူသော သဿတဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိကိုလည်းကောင်း
 သတ်ဖြတ်၍ အမတ်နှင့်တူသော နန္ဒီရာဂနှင့်တကွ
 ပြည်ရွာတိုင်းနှင့် တူသည့် အာယတနတစ်ဆယ့်နှစ်ပါးကို
 ဖြတ်တောက်၍ ဆင်းရဲကင်းသော ရဟန္တာသည်
 ကြွသွားလေ၏။

ဤဓမ္မဒေသနာတော်အဆုံးမှာ ထိုအာဂန္တုရဟန်းငါးရာသည်
 အရဟတ္တဖိုလ်သို့ ရောက်ကြလေသည်။

ထို့နည်းတူ အခြားသော တစ်နေ့မှာလည်း အခြားသော အာဂန္တု
 ရဟန်းတို့ လာရောက်ဖူးမြော်စဉ် ထို့တူပင် မိန့်တော်မူပြီး အောက်ပါဓမ္မ
 ဒေသနာတော်ကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်
 မာတရံ ပိတရံ ဟဟန္တာ
 ရာဇာနော ဒွေစ ခတ္တိယေ။
 ဝေယဋ္ဌ ပဉ္စမံ ဟန္တာ
 အနိယော ယာတိ ပြာဟုဏော။

မြန်မာပြန် ။ ။ အမိနှင့်တူသော တဏှာကိုလည်းကောင်း၊ အဖနှင့်
 တူသော မာနကိုလည်းကောင်း၊ မင်းနှစ်ယောက်နှင့်
 တူသော သဿတဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိကိုလည်းကောင်း
 သတ်ဖြတ်၍ သားရဲရှိသောခရီးခဲနှင့်တူသည့် ဝိစိကိစ္ဆာ
 လျှင် ငါးခုမြောက်ရှိသော နိဝရဏတရားအပေါင်းကို
 အရဟတ္တမဂ်ဉာဏ်ဖြင့်သတ်၍ ဆင်းရဲခြင်းမရှိသည့်
 အာသဝေါကုန်ခန်းသော ရဟန္တာသည် ကြွသွားလေ၏။

လက္ခဏာဘဒ္ဒိယမထေရ်ဝတ္ထုပြီး၏ ။



(၅)

ထင်းခွေသမား၏ သားဝတ္ထု

မြတ်စွာဘုရားသခင်သည် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးစံနေတော်မူစဉ် ထင်းခွေသမား၏ သားငယ်ကို အကြောင်းပြု၍ “သုပ္ပဗုဒ္ဓံ ပဗုဇ္ဈန္တိ” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော်မူပါသည်။

**ပစ္စုပ္ပန်ဖြစ်စဉ်
ကစားဖော်နှစ်ဦး**

ရာဇဂြိုဟ်မြို့မှာ သမ္မာဒိဋ္ဌိအမျိုးသားငယ်နှင့် မိစ္ဆာဒိဋ္ဌိအမျိုးသားငယ် နှစ်ဦးတို့သည် အမြဲမပြတ် ခုံညင်းထိုးကစားလေ့ ရှိကြသည်။ သမ္မာဒိဋ္ဌိ အမျိုးသားငယ်သည် ခုံညင်းပစ်သည်ရှိသော် ဗုဒ္ဓါနုဿတိကို ဆင်ခြင်၍ ‘နမောဗုဒ္ဓဿ’ (ဘုရားအား ရှိခိုးပါ၏) ရွတ်ဆိုကာ ပစ်လေ့ရှိသည်။ မိစ္ဆာ ဒိဋ္ဌိအမျိုးသားငယ်သည် တိတ္ထိတို့၏ ဂုဏ်ကျေးဇူးကို ရည်ညွှန်း၍ ‘နမော အရဟန္တာနံ’ (တိတ္ထိရဟန္တာတို့အား ရှိခိုးပါ၏) ရွတ်ဆိုကာ ခုံညင်းပစ်လေ့ ရှိသည်။ ကစားလေတိုင်းမှာ သမ္မာဒိဋ္ဌိအမျိုးသားငယ်က နိုင်လေ့ရှိပြီး မိစ္ဆာဒိဋ္ဌိအမျိုးသားငယ်မှာ အမြဲရှုံးလေ့ရှိသည်။ မိစ္ဆာဒိဋ္ဌိအမျိုးသားငယ်သည် သမ္မာဒိဋ္ဌိအမျိုးသားငယ်၏ အမူအရာကိုကြည့်၍-

“...သင်းသည် ဤသို့အောက်မေ့ပြီး ဤသို့ ရွတ်ဆိုကာ ခုံညင်း ပစ်ရာ ငါ့ကို နိုင်သည်ချည်း ဖြစ်သည်။ ငါလည်း သင်းကဲ့သို့ ပြုလုပ်မည်...” ကြံ၍ ဘုရားရှင်ဂုဏ်တော်ကို အဖန်တလဲလဲ အောက်မေ့သော ဗုဒ္ဓါ

နုဿတိကို အလေ့အကျင့်ပြုနေခဲ့သည်။ အားနေလျှင် “နမော ဗုဒ္ဓဿ” ဟု ဆိုနေလေ့ရှိသည်။

ထင်းခွေသွားရာမှအပြန်

တစ်နေ့မှာ မိစ္ဆာဒိဋ္ဌိသူငယ်သည် ဖခင်နှင့်အတူ တောသို့ ထင်းခုတ်လိုက်ပါသွားသည်။ ထင်းများ တစ်လှည်းစာပြည့်လျှင် လှည်းဖြင့် တင်ဆောင်လာခဲ့ပြီး မြို့ပြင်သုသာန်အနီးမှာ လှည်းဖြုတ်၍ နွားများကို ဖြေလွှတ်ကာ ထမင်းစားကြသည်။ နွားများသည် မြို့တွင်းသို့ ဝင်သော နွားများနှင့်အတူ လိုက်ဝင်သွားကြသည်။ ထမင်းစားပြီး၍ နွားများကို သတိရ သဖြင့် ကြည့်ရာ မရှိတော့ချေ။ ဖခင်သည် မြို့တွင်းသို့ လိုက်ဝင်သွားပြီး နွားတို့ကို ရှာဖွေဖမ်းဆီး၍ ပြန်လာခဲ့သည်။ သို့သော် ၎င်းတို့မရောက်မီမှာပင် မြို့တံခါးက ပိတ်နှင့်ပြီး ဖြစ်သည်။ ဖခင်ဖြစ်သူ မရောက်လာတော့သဖြင့် သူငယ်တစ်ယောက်တည်းသာလျှင် ဖခင်အားမျှော်ရင်း ‘နမော ဗုဒ္ဓဿ’ ရွတ်ဆိုနေလျက် ထိုညအဖို့ လှည်းအောက်မှာ အိပ်ပျော်သွားသည်။

ဗုဒ္ဓါနုဿတိ၏ အာနဘော်

ရာဇဂြိုဟ်မြို့သည် ပကတိအားဖြင့် ဘီလူးပေါသောမြို့ဖြစ်သည်။ ထိုညမှာ သမ္မာဒိဋ္ဌိအယူရှိသော ဘီလူးနှင့် မိစ္ဆာဒိဋ္ဌိအယူရှိသော ဘီလူးတို့ ရောက်လာပြီး လှည်းအောက်မှာ အိပ်နေသောသူငယ်ကို မြင်သွားကြသည်။ မိစ္ဆာဒိဋ္ဌိဘီလူးကဆိုသည်။

“ဤသူငယ်သည် ငါတို့၏ အစာဖြစ်သည်။စားကြမည်”

“အဆွေ-မသင့်လျော်ပါ။ ဤသူငယ်ကို မစားချင်ပါနှင့်” ဟု သမ္မာ ဒိဋ္ဌိဘီလူးက တားမြစ်နေသည့်ကြားက မိစ္ဆာဒိဋ္ဌိဘီလူးသည် သူငယ်၏ ခြေထောက်ကို ကိုင်ဆွဲလိုက်သည်။ သူငယ်သည် လန့်နိုးလာပြီး အကျင့် ဖြစ်နေသော “နမော ဗုဒ္ဓဿ”ကို ရွတ်ဆိုသည်။ ဘီလူးသည် ကြောက်လန့်ပြီး နောက်ဆုတ်သွားသည်။ သမ္မာဒိဋ္ဌိဘီလူးက-

“အဆွေ-သင်သည် မပြုလုပ်ထိုက်သော အမှုကို ပြုလုပ်ချေသည်။ သူငယ်အား ဒဏ်ဆောင်ခြင်းကို ပြုရမည်” ပြော၍ သူငယ်အား စောင့်ရှောက်

နေသည်။ မိစ္ဆာဒိဋ္ဌိဘီလူးသည် မြို့တွင်းသို့ ဝင်ကာ မင်းကြီး၏ ရွှေပွဲတော် အုပ်ကို ဘောဇဉ်အပြည့် ထည့်ယူလာသည်။ ရောက်လျှင် ဘီလူးနှစ်ဦးသည် ထိုသူငယ်အား မိဘတို့ကဲ့သို့ဖြစ်၍ ပြုစုလုပ်ကျွေးကြသည်။ ကျွေးမွေးပြီးသော် မင်းကြီးသာ မြင်နိုင်အောင် ထိုအကြောင်းနှင့် ပတ်သက်၍ ရွှေပွဲတော်အုပ်မှာ စာရေးသားကာ ထင်းတို့အကြားမှာထား၍ ပြန်သွားကြသည်။

နောက်တစ်နေ့ မိုးလင်းသော် ရွှေပွဲတော်အုပ်ပျောက်သဖြင့် မင်းကြီးက ရှာဖွေခိုင်းသည်။ မြို့တွင်းမှာ ရှာမတွေ့သဖြင့် မြို့ပြင်ထွက်၍ရှာကြလျှင် လှည်းပေါ်ရှိ ထင်းများအကြားမှာ ရွှေပွဲတော်အုပ်ကိုတွေ့ရသည်။ သူငယ်ကို မင်းကြီးထံ ဖမ်းယူသွားကြသည်။ မင်းကြီးအားပွဲတော်အုပ်နှင့် အတူ ဆက်သသည်။ မင်းကြီးသည် ပွဲတော်အုပ်မှာ ရေးထားသော စာကိုမြင်၍ အကြောင်းစုံသိပြီးဖြစ်ကာ သူငယ်ကိုမေးသည်။

“အမောင်သူငယ်-ဤအမှုကား မည်သို့နည်း”

“အရှင်မင်းမြတ်-ကျွန်တော်မျိုး ဘာမှမသိရပါ။ ကျွန်တော်မျိုး၏ မိခင်ဖခင်တို့ လာရောက်၍ ညတုန်းက ကျွေးမွေးစောင့်ရှောက်ကြပါသည်။ ကျွန်တော်မျိုးက မိခင်ဖခင်တို့သည် လာရောက်၍ ကျွေးမွေးစောင့်ရှောက်ကြသည်ဟု အောက်မေ့မှတ်ထင်၍ ကြောက်ရွံ့ခြင်းမရှိဘဲ အိပ်ပျော်ခဲ့ပါသည်။ ဤမျှသာ ကျွန်တော်မျိုးသိပါသည်”

ထိုစဉ်မှာ သူငယ်၏ မိခင်ဖခင်တို့လည်း စစ်မေးရာသို့ ရောက်လာကြသည်။ မင်းကြီးသည် ဖြစ်ကြောင်းကုန်စင်ကိုသိပြီးဖြစ်၍ ထိုသားအမိ သားအဖ သုံးယောက်တို့ကို ခေါ်ကာ မြတ်စွာဘုရားသခင်ထံ သွားရောက်ပြီး အလုံးစုံကို လျှောက်ကြားပြီးသော်-

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-ဗုဒ္ဓါနုဿတိ သည်သာလျှင် အစောင့်အရှောက် ဖြစ်နိုင်ပါသလော။ သို့တည်းမဟုတ် ဓမ္မာနုဿတိ အစရှိသည်တို့သည်လည်း အစောင့်အရှောက် ဖြစ်နိုင်ပါကုန်သေးသလော” မေးလျှောက်သည်။

- “ဒကာတော်မင်းကြီး-ဗုဒ္ဓါနုဿတိသည်သာလျှင် အစောင့်အရှောက် ဖြစ်နိုင်သည် မဟုတ်သေး။ တရားခြောက်ပါးကို ကောင်းစွာ ပွားများသော သူတို့အား အခြားစောင့်ရှောက်ဖွယ်မန္တန်ဆေးဝါးတို့ မလိုပြီ” မိန့်တော်မူပြီးလျှင် အောက်ပါဓမ္မဒေသနာများကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်

၁။ သုပ္ပဗုဒ္ဓံ ပဗုဇ္ဈန္တိ၊
သဒါ ဂေါတမသာဝကာ။
ယေသံ ဒိဝါစ ရတောစ၊
နိစ္စံ ဗုဒ္ဓဂတာ သတိံ။ ။

မြန်မာပြန် ။ ။ နေ့နေ့ညည ဘုရားဂုဏ်ကို အာရုံပြုသော သတိရှိ
ကုန်သော ဂေါတမနွယ်ဝင် ဘုရားရှင်၏ တပည့်တို့သည်
နေ့ရောညပါ အခါခပ်သိမ်း ကောင်းသောနိုးကြားခြင်းဖြင့်
နိုးကြားသည်မည်ကုန်၏။

၂။ သုပ္ပ ဗုဒ္ဓံ ပဗုဇ္ဈန္တိ၊
သဒါ ဂေါတမသာဝကာ။
ယေသံ ဒိဝါ စ ရတောစ၊
နိစ္စံ ဓမ္မဂတာ သတိံ။ ။

မြန်မာပြန် ။ ။ နေ့နေ့ညည တရားဂုဏ်ကို အာရုံပြုသော သတိရှိ
ကုန်သော ဂေါတမနွယ်ဝင် ဘုရားရှင်၏ တပည့်တို့သည်
နေ့ရောညပါ အခါခပ်သိမ်း ကောင်းသောနိုးကြားခြင်းဖြင့်
နိုးကြားသည် မည်ကုန်၏။

၃။ သုပ္ပဗုဒ္ဓံ ပဗုဇ္ဈန္တိ၊
သဒါ ဂေါတမသာဝကာ။
ယေသံ ဒိဝါ စ ရတောစ၊
နိစ္စံ သံဃဂတာ သတိံ။ ။

မြန်မာပြန် ။ ။ နေ့နေ့ညည သံဃာ့ဂုဏ်ကို အာရုံပြုသော သတိရှိကုန်
သော ဂေါတမနွယ်ဝင် ဘုရားရှင်၏ တပည့်တို့သည်
နေ့ရောညပါ အခါခပ်သိမ်း ကောင်းသောနိုးကြားခြင်းဖြင့်
နိုးကြားသည်မည်ကုန်၏။

၄။ သုပ္ပဗုဒ္ဓံ ပဗုဇ္ဈန္တိ၊
သဒါ ဂေါတမသာဝကာ။
ယေသံ ဒိဝါ စ ရတောစ၊
နိစ္စံ ကာယဂတာ သတိံ။ ။

မြန်မာပြန် ။ ။ နေ့နေ့ညည ကိုယ်၌ဖြစ်သော သတိရှိကုန်သော ဂေါတမ နွယ်ဝင် ဘုရားရှင်၏ တပည့်တို့သည် နေ့ရောညပါ အခါ ခပ်သိမ်း ကောင်းသောနိုးကြားခြင်းဖြင့် နိုးကြားခြင်းသည် မည်ကုန်၏။

၅။ သုပ္ပဗဒ္ဓံ ပဗုဇ္ဈန္တိ၊
သဒါ ဂေါတမသာဝကာ။
ယေသံ ဒိဝါ စ ရတောစ၊
အဟိသာယ ရတော မနော။ ။

မြန်မာပြန် ။ ။ နေ့နေ့ညည မညဉ်းဆဲခြင်း၌ မွေ့လျော်သော စိတ်ရှိ ကုန်သော ဂေါတမနွယ်ဝင်ဘုရား၏ တပည့်တို့သည် နေ့ရောညပါ အခါခပ်သိမ်းကောင်းသော နိုးကြားခြင်းဖြင့် နိုးကြားသည်မည်ကုန်၏။

၆။ သုပ္ပဗဒ္ဓံ ပဗုဇ္ဈန္တိ၊
သဒါ ဂေါတမသာဝကာ။
ယေသံ ဒိဝါ စ ရတောစ၊
ဘာဝနာယ ရတော မနော။ ။

မြန်မာပြန် ။ ။ နေ့နေ့ညည မေတ္တာဘာဝနာပွားခြင်း၌ မွေ့လျော်သော စိတ်ရှိကုန်သော ဂေါတမနွယ်ဝင် ဘုရားရှင်၏ တပည့် တို့သည် နေ့ရောညပါ အခါခပ်သိမ်း ကောင်းသော နိုးကြားခြင်းဖြင့် နိုးကြားသည်မည်ကုန်၏။

ဤဓမ္မဒေသနာတော်အဆုံးမှာ သူငယ်သည် အမိအဖတို့နှင့်အတူ သောတာပတ္တိဖိုလ်၌ တည်လေသည်။ နောက်ပိုင်း၌ ရဟန်းပြု၍ အရဟတ္တ ဖိုလ်သို့ ရောက်လေသည်။ ရောက်လာသောသူတို့အားလည်း အကျိုးရှိသော တရားဟောခြင်း ဖြစ်လေသည်။

ထင်းခွေသမား၏သားဝတ္ထု ပြီး၏ ။



(၆)

ဝဇ္ဇီတိုင်းသားရဟန်းဝတ္ထု

မြတ်စွာဘုရားသခင်သည် ဝေသာလီမြို့ကို အမှီပြု၍ မဟာ
ဝုန်တော၌ သီတင်းသုံးစံနေကော်မူစဉ် ဝဇ္ဇီတိုင်းသား ရဟန်းတစ်ပါးကို
အကြောင်းပြု၍ “ဒုပ္ပဗ္ဗန္တံ ဒုရဘိမံ” အစရှိသော ဓမ္မဒေသနာတော်ကို
ဟောကြားတော်မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

ဦးငွေသောရဟန်း

ဝဇ္ဇီတိုင်း ဝေသာလီပြည်၌ လိစ္ဆဝီမင်းသားတစ်ဦးသည် မိမိမင်းပြု
ရမည့်အလှည့်ကို စွန့်လွှတ်၍ ရဟန်းပြုပြီး တော၌ တရားအားထုတ်
နေသည်။ တန်ဆောင်မုန်းလပြည့် တစ်နေ့မှာ ဝေသာလီပြည်တွင် နက္ခတ်
ပွဲသဘင်ကို စည်ကားစွာ ကျင်းပ၍ တစ်ညလုံး ပျော်မြူးနေကြသည်။
ထိုရဟန်းသည် ညအခါ စင်္ကြံသွားစဉ် တူရိယာတို့၏ တီးမှုတ်သံကို
ကြားလျှင် လရောင်အောက်မှာရပ်လျက် ‘ကတုံးပြောင်ပြောင်နှင့် တောထဲမှာ
တစ်ယောက်တည်း နေရသည့်မိမိအဖြစ်ကို’ တွေးမိပြီး ပျင်းရိငြီးငွေ့လာ
သဖြင့်-

“တောထဲမှာ စွန့်ပစ်ထားသော ထင်းတုံးကဲ့သို့ တစ်ယောက်တည်း
နေရသော ငါထက်ယုတ်ညံ့အောက်ကျသူ မည်သူရှိပါအံ့နည်း” ဟု ငိုကြွေး
မြည်တမ်းသည်။ တစ်ကယ်မှာ ထိုရဟန်းသည် တော၌ နေရသော

အကျိုးဂုဏ်ကို သိမြင်ပြီး ဖြစ်သည်။ သို့သော် ထိုခဏ၌ ဖြစ်ပေါ်လာသော ပျင်းရိငြီးငွေ့ခြင်း နှိပ်စက်သောကြောင့် ထိုသို့ ဖြစ်ရရှာသည်။ ထိုကို တောစောင့်နတ်က သိမြင်၍-

“အရှင်ဘုရား-တောထဲမှာ စွန့်ပစ်ထားသော ထင်းတုံးကဲ့သို့ တစ်ယောက်တည်းနေသော အရှင်ဘုရားအား ‘ငရဲသားတို့သည် နတ်ပြည် ရောက်ရသူတို့အား တောင့်တအားကျသကဲ့သို့ များစွာသော နတ်တို့သည် တောင့်တမြတ်နိုးကြပါသည်’ ဟု လျှောက်ထားကာ သံဝေဂ ဖြစ်စေသည်။

ထိုရဟန်းသည် နောက်တစ်နေ့ နံနက်မှာ မြတ်စွာဘုရားသခင်ထံ သွား၍ ရှိခိုးကာ ထိုင်နေသည်။ မြတ်စွာဘုရားသခင်သည် ထိုအကြောင်းကို သိမြင်ပြီးဖြစ်၍ လူ့ဘောင်လူ့ဘဝ၏ ဆင်းရဲသောအဖြစ်ကို ပြလိုတော်မူ သဖြင့် အောက်ပါဓမ္မဒေသနာတော်ကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်

ဒုပ္ပဗ္ဗန္တံ ဒုရဘိရမံ၊

ဒုရာဝါသာ ယရာ ဒုခါ။

ဒုက္ခော သမာနသံဝါသော၊

ဒုက္ခာနုပတိ တဒ္ဓဂ္ဂ၊

တသ္မာ နစဒ္ဓဂ္ဂသိယာ၊

န စ ဒုက္ခာနုပတိတော သိယာ။ ။

မြန်မာပြန် ။ ။ သာသနာတော်၌ ရဟန်းပြုနိုင်ခဲ့၏။ ရဟန်းတရား ကျင့်ခြင်း၌ မွေ့လျော်နိုင်ခဲ့၏။ အိမ်၌ မပြည့်မစုံနေရခြင်း၊ ချိုတဲ့စွာ နေရခြင်းသည် ဆင်းရဲ၏။ သီလမရှိသူ စိတ်သဘောမတူသူနှင့် နေရခြင်းသည် ဆင်းရဲ၏။ သံသရာခရီးသွားရသူသည် ဆင်းရဲခြင်းသို့ အဖန်ဖန် ကျရောက်တတ်၏။ ထို့ကြောင့် သံသရာခရီးသည် မဖြစ် စေရာ။ ဆင်းရဲခြင်းသို့ အဖန်ဖန်ကျရောက်သူ မဖြစ်စေရာ တည်း။

ဤဓမ္မဒေသနာတော်အဆုံးမှာ ထိုရဟန်းသည် အရဟတ္တဖိုလ်၌ တည်လေသည်။

ဝဇ္ဇီတိုင်းသားရဟန်းဝတ္ထုပြီး၏။



(၇)

စိတ္တဂဟဂတိဝတ္ထု

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးစံနေတော်မူစဉ် စိတ္တသူကြွယ်ကို အကြောင်းပြု၍ “သဒ္ဓေါ သီလေန သမ္ပန္နော” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော်မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

[အမှာ။ ။ ဤဝတ္ထုဖြစ်စဉ်သည် ပြည်တော်ဝင်ဓမ္မပဒဝတ္ထုတော် စတုတ္ထတွဲ ၅-ဗာလဝဂ်၊ ၁၄-စိတ္တဂဟဂတိဝတ္ထု၌ အပြည့် အစုံ ဖော်ပြပြီး ဖြစ်သည်။ ဤ၌ ‘သဒ္ဓေါ သီလေန သမ္ပန္နော’ ဟူသော ဓမ္မဒေသနာတော် ဟောတော်မူသောအကြောင်းကိုသာ အကျဉ်းချုပ် ပြဆိုပါမည်။ အပြည့်အစုံလိုပါမူ ထို၌ ကြည့်ကြပါလေကုန်။ ။ ဤကားအမှာတည်း။]

စိတ္တသူကြွယ်

ပစ္စိကာသဏ္ဍမြို့မှ စိတ္တသူကြွယ်သည် ဇေတဝန်ကျောင်းတော်သို့ အလာလမ်းမှာ တစ်လတာ လာခဲ့ရသည်။ ကျောင်းတော်၌လည်း တစ်လတာ နေထိုင်သည်။ ဤနှစ်လတာ ကာလအတွင်း မိမိယူခဲ့သော လှူဖွယ်ပစ္စည်းတို့ကို အသုံးမပြုရ မပေးလှူရပေ။ နတ်လူတို့ ပို့ဆက်လာသော ပစ္စည်းများဖြင့်သာ အသုံးပြုရ ပေးလှူခဲ့ရသည်။ ကျောင်းတော်၌ နေသည်မှာ တစ်လပြည့်၍ မိမိမြို့သို့အပြန်တွင် ပါလာသော လှူဖွယ်ပစ္စည်းအားလုံးကို သံဃာအား လှူဒါန်းပြီး ပြန်သည်။ ထိုအပြန် ခရီးတွင် နတ်လူတို့က စိတ္တ

သူကြွယ်၏ လှည်းငါးရာတို့၌ ပစ္စည်းဥစ္စာ ရတနာခုနစ်ပါးကို အပြည့်ထည့် ပေးကြသည်။ စိတ္တသူကြွယ်ကား ဤမျှထိ လာဘ်လာဘ ပေါများသူ ဖြစ်သည်။ ယင်းနှင့်ပတ်သက်၍ အရှင်အာနန္ဒာက မြတ်စွာဘုရားသခင်အား မေးလျှောက်သည်။

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-စိတ္တသူကြွယ် သည် ရှင်တော်မြတ်ဘုရားထံ လာသည့်အခါ၌သာ ဤသို့လာဘ်ပူဇော် သက္ကာရများပြားမှု ဖြစ်သလော၊ တစ်ပါးသော အရပ်သို့ သွားလျှင်လည်း ဤသို့ပင် ဖြစ်ပါသလော”

“ချစ်သားအာနန္ဒာ-ဤဒါယကာသည် သဒ္ဓါတရားရှိသည်။ ရတနာ သုံးပါး၌ ကြည်ညိုသည်။ မွေးကြိုင်သောသီလဂုဏ်ရှိသည်။ ဤသို့ သဘော ရှိသောသူအား ရောက်လေရာအရပ်၌ ဤသို့ပင် လာဘ်ပူဇော်သက္ကာရ ပေါများသည်သာတည်း” မိန့်တော်မူပြီးလျှင် အောက်ပါဓမ္မဒေသနာတော်ကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်
သဒ္ဓေါ သီလေန သမ္ပန္နော၊
ယသော ဘောဂ သမပ္ပိတော။
ယံ ယံ ပဒေသံ ဘဇတိ၊
တတ္ထ တတ္ထေဝ ပူဇိတော။ ။

မြန်မာပြန် ။ ။ သဒ္ဓါသီလနှင့် ပြည့်စုံသောသူသည် သီတင်းသီလ ဖြူစင် စွာသော ဥပါသကာတို့ဖြင့် ခြံရံအပ်သည်ဖြစ်၍ သူတော်ကောင်းဥစ္စာ ခုနစ်ပါး၊ စပါး၊ ရွှေ၊ ငွေ အထွေထွေ သော စည်းစိမ်ချမ်းသာနှင့် ပြည့်စုံလျက် သွားလေရာ ထိုထိုအရပ်၌ လူနတ်များစွာတို့က သဒ္ဓါပူဇော်ခြင်း ပြုကြ လေသည်။

ဤဓမ္မဒေသနာတော်အဆုံးမှာ များစွာသောသူတို့သည် သောတာ ပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေသည်။

[အမှာ။ ။ စိတ္တသူကြွယ်၏အတိတ်ဖြစ်ရပ် ရှေးဆုတောင်းကိုပြည်တော်ဝင် တုတ္တတွဲ၌ ပါပြီးဖြစ်သည်။ ထိုမှာ ကြည့်ပါကုန်။]

စိတ္တဂဟဂတိဝတ္ထု ပြီး၏။
❁ ❁ ❁

(၈)

စူဠသုဘဒ္ဒါဝတ္ထု

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးစံနေတော်မူစဉ် အနာထပိဏ်သူဌေး၏ သမီး စူဠသုဘဒ္ဒါကို အကြောင်းပြု၍ “ဒူရေ သန္တော ပကာသေန္တိ” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော်မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

ပေးထားသောကတိအတိုင်း

ဥဂ္ဂမြို့၌နေထိုင်သော ဥဂ္ဂသူဌေးသည် ငယ်စဉ်အခါက အနာထပိဏ်သူဌေးနှင့် ဆရာတူ တပည့် ဖြစ်ခဲ့ နှိုးသည်။ ချစ်ခင်ရင်းနှီးသော မိတ်ဆွေတစ်ဦးလည်း ဖြစ်သည်။ သူတို့နှစ်ဦးသည် ငယ်စဉ်ကပင် ကတိတစ်ခု ပြုထားခဲ့သည်။ ကတိမှာ သားသမီး မွေးဖွားလာပြီး အရွယ်ရောက်ကြလျှင် လက်ထပ်ထိမ်မြားပေးကြရန် ဖြစ်သည်။ အချိန်တန်သော် သူတို့နှစ်ဦးစလုံး မိမိတို့ မြို့ရွာမှာ သူဌေးအသီးသီး ဖြစ်လာကြသည်။ တစ်နေ့မှာ ဥဂ္ဂသူဌေးသည် လှည်းငါးရာတို့ဖြင့် ယူဇနာတစ်ရာ နှစ်ဆယ်ဝေးသော သာဝတ္ထိပြည်သို့ ကုန်ရောင်းထွက်လာခဲ့သည်။ အနာထပိဏ်သူဌေးအိမ်မှာပင် တည်းသည်။

အနာထပိဏ်သူဌေးသည် သမီးစူဠသုဘဒ္ဒါကိုခေါ်၍ မိမိသူငယ်ချင်း ဥဂ္ဂသူဌေးအား ပြုစုလုပ်ကျွေးစေသည်။ ဥဂ္ဂသူဌေးသည် စူဠသုဘဒ္ဒါ၏ ရုပ်ရည် အဆင်းနှင့် အကျင့်အာစာရ ပြည့်စုံသည်ကိုမြင်ရလျှင် နှစ်သက် သဘောကျ၍ အနာထပိဏ်သူဌေးအား ငယ်စဉ်ကပြုထားသော ကတိက ဝတ်ကို ပြောဆိုသည်။ ဥဂ္ဂသူဌေးကား မိစ္ဆာအယူရှိသူဖြစ်သဖြင့် ကတိ အတိုင်း ပေးသင့်မပေးသင့် မဆုံးဖြတ်နိုင်ဖြစ်ပြီး မြတ်စွာဘုရားသခင်အား လျှောက်ထားတင်ပြသည်။ မြတ်စွာဘုရားသခင်သည် ဥဂ္ဂသူဌေး၏ မင်္ဂုလိန် ရမည့်အကြောင်း ဥပနိဿယကို မြင်တော်မူသဖြင့် ခွင့်ပြုတော်မူလျှင် မယား ဖြစ်သူနှင့် တိုင်ပင်ကာ ပေးထားသော ကတိအတိုင်း သမီးစူဠသုဘဒ္ဒါကို ဥဂ္ဂသူဌေး၏ သားနှင့် ထိမ်းမြားရန် ပေးလိုက်လေသည်။

ရဟန်းတို့၏ ဂုဏ်ကျေးဇူး

ဥဂ္ဂသူဌေးသည် မိစ္ဆာအယူရှိသူဖြစ်သဖြင့် မင်္ဂုလာပြုသောနေ့မှာ အဝတ်မဝတ်သော အစေလကတိတ္ထိတို့အား အိမ်သို့ ပင့်ဖိတ်၍ ဆွမ်း လုပ်ကျွေးသည်။ ယောက္ခမဖြစ်သူ ဥဂ္ဂသူဌေးက ချွေးမဖြစ်သူစူဠသုဘဒ္ဒါအား “ငါတို့ ကိုးကွယ်သော ရဟန်းတို့ကို သွားရောက်ရှိခိုးပါလော့” ဆိုသည်။ စူဠသုဘဒ္ဒါက ရှက်သဖြင့် မသွားရောက်ခဲ့။ ယောက္ခမက အတန်တန် ခေါ်သော်လည်း မလာရောက်သဖြင့် စိတ်ဆိုးကာ အိမ်မှ နှင်ထုတ်စေသည်။ စူဠသုဘဒ္ဒါက- “အကြောင်း မရှိဘဲ ကျွန်တော်မအပေါ် အပြစ် မတင့်သင့်ပါ” ပြောဆိုပြီး သူကြွယ်တို့ကို ခေါ်၍ ဆုံးဖြတ်စေသည်။ သူကြွယ်တို့က စူဠသုဘဒ္ဒါမှာ အပြစ်မရှိကြောင်းသိလျှင် ဥဂ္ဂသူဌေးနှင့် ပြောဆိုညှိနှိုင်း ကြသည်။ ဥဂ္ဂသူဌေးက သူဌေးကတော်အား-

“စူဠသုဘဒ္ဒါသည် ငါတို့ ကိုးကွယ်သော ရဟန်းတို့ကို အရှက် မရှိသူတွေဆိုပြီး ရှိမခိုးဘဲနေသည်” ဟု ပြောသည်။ သူဌေးကတော်က စူဠသုဘဒ္ဒါအား-

“သမီးတို့ ကိုးကွယ်သော ရဟန်းတို့မည်သည် အဘယ်သို့ သဘော ရှိပါသနည်း” မေးမြန်းလျှင် စူဠသုဘဒ္ဒါသည် မြတ်စွာဘုရားသခင်နှင့် တပည့်သား သံဃာတို့၏ ဂုဏ်ကျေးဇူးကို အောက်ပါအတိုင်း ပြောပြ လေသည်။

“အိုမိခင်-

ကျွန်တော်မတို့ ကိုးကွယ်သော ရဟန်းတော်မြတ်တို့သည် ဣန္ဒြေ
စောင့်စည်းလျက် ငြိမ်သက်နူးညံ့ပါကုန်၏။ တည်ကြည်သော စိတ်နှလုံး
ရှိကြပါကုန်၏။ ထိုရဟန်းတော်မြတ်တို့၏ ကြွသွားခြင်း၊ ရပ်ခြင်းသည်
ငြိမ်သက်အေးချမ်းပါကုန်၏။ မျက်လွှာချ၍ လေးတောင်မျှကိုသာ ကြည့်ကြ
ပါကုန်၏။ အကျိုးရှိသော စကားကိုသာ ချိန်ဆ၍ ပြောဆိုကြပါကုန်၏။

ထိုရဟန်းတော်မြတ်တို့၏ ကာယယံအမှုသည် စင်ကြယ်လှပါ၏။
ဝစီကံအမှုသည် သူတစ်ပါးစိတ်ကို မနောက်ကျူစေတတ်ပါ။ မနောက်
အမှုသည် အလွန်လျှင် သန့်ရှင်းလှပါပေ၏။ အညစ်အကြေး ကင်းပါ
ကုန်၏။ ပွတ်သစ်စခရသင်းကဲ့သို့ ဖြူစင်သော အရောင်ရှိပါပေကုန်၏။
အတွင်း အပြင် သန့်ရှင်းစင်ကြယ်ကြပါကုန်၏။ သန့်ရှင်းစင်ကြယ်သော
တရားတို့နှင့် လည်း ပြည့်စုံကြပါပေကုန်၏။

လူအများသည် ကောင်းသော လောကဝံတရားလေးပါးနှင့်
ကြုံရလျှင် စိတ်ဓာတ်တက်ကြွပြီး မာနထောင်လွှားတတ်ကြသည်။
မကောင်းသော လောကဝံတရားလေးပါးနှင့် ကြုံရလျှင် စိတ်ဓာတ်ကျတတ်
ကြပါသည်။ ရဟန်းတော်မြတ်တို့သည် ကောင်းကောင်း မကောင်းကောင်း
မည်သည့်လောကဝံတရားနှင့် ကြုံဆုံရစေကာမူ စိတ်ဓာတ်တက်ခြင်း
ကျခြင်းမရှိ၊ ပကတိသဘောအတိုင်းသာ ရှိကြပါသည်။ အိုမိခင်-ကျွန်တော်
မတို့ ကိုးကွယ်သော ရဟန်းတော်မြတ်တို့သည် ဤသို့သဘောရှိကြပါ
ပေသည်”

ယူနောတစ်ရာနှစ်ဆယ်အရပ်မှဘုရားပင့်ခြင်း

သူဌေးကတော်သည် စူဠသုဘဒ္ဒါ ပြောပြသည်ကို ကြားရလျှင်
နှစ်သက်သဘောကျ၍ မေးသည်။

“ချစ်သမီး-သင်တို့ ကိုးကွယ်ဆည်းကပ်သော ရဟန်းတော်မြတ်
တို့ကို ငါတို့အားလည်း ဖူးတွေ့စေရန် ပြခြင်းငှါ တတ်နိုင်ပါမည်လော”

“တတ်နိုင်ကောင်းပါသည်မိခင်”

“ချစ်သမီး-တတ်နိုင်ပါလျှင် ဖူးမြင်ရအောင် ဆောင်ရွက်ပါလော့”

“ကောင်းပါပြီ မိခင်”

ဣန္ဒြေသုဘဒ္ဒါသည် ဝန်ခံပြီးလျှင် ဘုရားအမှူးရှိသော သံဃာတို့ အတွက် ကြီးစွာသော အလှူဝတ်ကို စီရင်စေပြီး အထက်ပြာသာဒ်ပေါ်သို့ တက်ခဲ့သည်။ ထို့နောက် ဇေတဝန်ကျောင်းတော်ရှိရာသို့ မျက်နှာမူ၍ ထိခြင်း ငါးပါးဖြင့် ရိုသေစွာ ရှိခိုးဦးချပြီး ဘုရားရှင်ဂုဏ်တော်ကို အာရုံပြုကာ ပန်းနံ့သာအမွှေးတိုင်တို့ဖြင့် ပူဇော်လျက်-

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား တပည့်တော်မ သည် နက်ဖြန်အလိုငှါ ဘုရားအမှူးရှိသော သံဃာတော်တို့အား ပင့်ဖိတ် ပါသည်ဘုရား။ တပည့်တော်မ၏ ဤအမှတ်သညာဖြင့် ရှင်တော်မြတ် ဘုရားတို့အား ပင့်ဖိတ်သည့်အဖြစ်ကို သိတော်မူပါဘုရား” ပြောဆို လျှောက်ကြားပြီးလျှင် မြတ်လေးပန်းရှစ်ဆုပ်တို့ကို ကောင်းကင်သို့ မြှောက်တင် ပစ်လွှတ်လိုက်သည်။ မြတ်လေးပန်းတို့သည် ကောင်းကင် ခရီးဖြင့် သွား၍ တရားဟောကြားတော်မူနေသော မြတ်စွာဘုရားသခင် အထက်မှာ ပန်းမျက်နှာကြက်ဖြစ်၍ တည်နေလေသည်။ ထိုခဏမှာ တရားပွဲ ပြီးဆုံး၍ အနာပိဏ်သူဌေးကြီးက နက်ဖြန် အလိုငှါ ဆွမ်းဖိတ်လျှင် မြတ်စွာ ဘုရားသခင်က-

“ဒါယကာသူဌေးကြီး ငါဘုရားသည် နက်ဖြန်အတွက် ဆွမ်းကို သည်းခံပြီးပေပြီ” မိန့်တော်မူသည်။

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-တပည့်တော် ထက် စောပြီး ရှေးဦးလာရောက်သူ မရှိပါ။ ရှင်တော်မြတ်ဘုရားသည် အဘယ်သူ၏ ဆွမ်းကို သည်းခံပြီးပါသနည်းဘုရား”

“ဒါယကာသူဌေးကြီး-ဣန္ဒြေသုဘဒ္ဒါသည် ပင့်ဖိတ်အပ်ပေပြီ”

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-ဣန္ဒြေသုဘဒ္ဒါ သည် သာဝတ္ထိပြည်မှ ယူဇနာတစ်ရာနှစ်ဆယ်ဝေးသော အရပ်မှာ ရှိနေပါ သည်ဘုရား”

“ဒါယကာသူဌေးကြီး-ဪဟုတ်မှန်လှပေသည် သူတော်ကောင်း တို့သည် ဝေးသောအရပ်၌ တည်နေကုန်သော်လည်း မျက်မှောက်မှာ လာရောက်တည်နေသကဲ့သို့ ထင်ရှားပြတတ်ပေသည်” မိန့်တော်မူပြီးလျှင် အောက်ပါဓမ္မဒေသနာတော်ကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်

ဒူရေ သန္တော ပကာသေန္တိ၊
ဟိမဝန္တာဝ ပဗ္ဗတော။
အသန္တေတ္ထ နဒိဿန္တိ၊
ရတ္တိ ခိတ္တာ ယထာ သရာ။ ။

မြန်မာပြန် ။ ။ သူတော်ကောင်းတို့သည် ဝေးသောအရပ်၌ တည်နေ
ကုန်သော်လည်း ဟိမဝန္တာတောင်ကြီးကဲ့သို့ ထင်ရှားစွာ
မြင်ရကုန်၏။ သူယုတ်တို့သည် လက်ယာပုဆစ်ဒူးဝန်း
အနီးမှာ ထိုင်နေသော်လည်း ညအခါ ပစ်လွှတ်အပ်သော
မြားကဲ့သို့ မထင်မမြင်ကုန်။

ဤဓမ္မဒေသနာတော်အဆုံးမှာ များစွာသောသူတို့သည် သောတာ
ပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေသည်။

ဘုရားရှင်ကြွရောက်ချီးမြှောက်ခြင်း

သိကြားမင်းသည် စူဠသုဘဒ္ဒါ ပင့်ဖိတ်သောအဖြစ်ကို သိ၍
နောက်နေ့နံနက်၌ ဝိသကြိုနတ်သားအား-

“ပြာသာဒ်ကျောင်းငါးရာကို ဖန်ဆင်း၍ ဘုရားအမှူးရှိသော
သံဃာတော်တို့အား ပင့်ဆောင်လေ” ဟု စေခိုင်းသည်။

ဝိသကြိုနတ်သားသည် ပြာသာဒ်ကျောင်းငါးရာကို ဖန်ဆင်း၍
ဇေတဝန်ကျောင်းတော်ရှေ့မှာ ရပ်တည်လာသည်။ မြတ်စွာဘုရားသခင်
သည် ရဟန္တာငါးရာကို ရွေးချယ်တော်မူ၍ ပြာသာဒ်ကျောင်းဆောင်ဖြင့်
ဥဂ္ဂမြို့သို့ ကြွတော်မူသည်။

ဥဂ္ဂသူဌေးသည် အခြံအရံများနှင့်အတူ မြတ်စွာဘုရားသခင်
ကြွတော်မူလာမည့်လမ်းသို့ မျှော်ကြည့်နေသည်။ မြင့်မြတ်သော အသရေ
တော်ဖြင့် ကြွတော်မူလာသော မြတ်စွာဘုရားသခင်ကို ဖူးမြင်ရလျှင် အလွန်
ကြည်ညိုလှသဖြင့် ပန်းနံ့သာ စသည်ဖြင့် ကြီးကျယ်စွာ ပူဇော်လျက်
ရှိသေစွာ ရှိခိုး၍ ကြီးစွာသော အလှူကြီးကို ပေးလှူသည်။ ထို့နောက်
အထပ်ထပ် အဖန်ဖန်ဖိတ်မန်လျှောက်ကြား၍ ခုနစ်ရက်ပတ်လုံး အလှူကြီး
ပေးလှူသည်။

မြတ်စွာဘုရားသခင်သည် ဥဂ္ဂသူဌေးအား သင့်လျော်သော တရား
 ဒေသနာတော်ကို ဟောကြားတော်မူသည်။ ရှစ်သောင်းလေးထောင်သော
 သူတို့ အကျွတ်တရားရကြသည်။ မြတ်စွာဘုရားသခင်သည် စူဠသုဘဒ္ဒါအား
 ချီးမြှောက်တော်မူလိုသဖြင့် အရှင်အနုရုဒ္ဓါမထေရ်အား ဤအရပ်မှာ နေစေ၍
 သာဝတ္ထိပြည်သို့ ပြန်ကြွတော်မူသည်။

ထိုအခါမှစ၍ ဥဂ္ဂမြို့သည် သဒ္ဓါတရားရှိသော ဒါယကာ ဒါယိကာ
 မတို့နှင့် ပြည့်စုံသော မြို့ဖြစ်လာလေသည်။

စူဠသုဘဒ္ဒါဝတ္ထုပြီး၏။



၂၂။ နိရယဝဂ်

(၁)

သုန္ဒရီပရိပိုဇ်မဝတ္ထု

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးစံနေတော်မူစဉ် ပရိပိုဇ်မကို အကြောင်းပြု၍ “အဘူတဝါဒိ နိရယ ဥပေတိ” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော်မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

လာဘ်လာဘဆုတ်ယုတ်သောတိတ္ထိတို့အကြံ

ဘုရားအမှူးရှိသော သံဃာတော်တို့အား လာဘ်ပူဇော်သက္ကာရ ပေါများလာသည်နှင့်အမျှ တိတ္ထိတို့အား “နေထွက်လာသော် ပိုးစုန်းကြူးတို့ အရောင်မရှိတော့သကဲ့သို့” လာဘ်လာဘဆုတ်ယုတ်လေသည်။ တိတ္ထိတို့ စည်းဝေးတိုင်ပင်ကြပြီး မိမိတို့၏ တပည့်ဖြစ်သူ သုန္ဒရီပရိပိုဇ်မအား-

“သင်သည် အလွန်လှပကြော့ရှင်းသူ ဖြစ်သည်။ ရဟန်းဂေါတမ အား နာမည်ပျက်အောင်ပြုလော့၊ သင့်စကားကို လူအများ ယုံကြည်လျှင် ရဟန်းဂေါတမအား လာဘ်ပူဇော်သက္ကာရ ဆုတ်ယုတ်ပြီး ငါတို့အား ပေါများ လာမည်” ဆိုကြသည်။ သုန္ဒရီက ‘ကောင်းပါပြီ’ ဝန်ခံ၍ ညနေချိန် လူတို့ တရားနာပြီး ကျောင်းတော်မှ ပြန်လာသောအခါ ကျောင်းသို့ သွားသည်။ လမ်းမှာ တွေ့သူများက မေးလျှင်-

“ငါ ရဟန်း ဂေါတမထံသွားမည်။ သူနှင့်အတူ ဂန္ဓကုဋ်တိုက်ထဲမှာ နေမည်” ဆိုပြီး ဇေတဝန်ကျောင်းတော်အနီးရှိ တိတ္ထိတို့ကျောင်းမှာ ညအိပ်သည်။ နံနက်စောစောမှာ မြို့သို့ပြန်လာသည်။ ကျောင်းတော်သို့ သွားသူများနှင့် တွေ့၍ မေးလျှင်-

“ငါသည် ဂန္ဓကုဋ်တိုက်ထဲမှာ ရဟန်းဂေါတမနှင့်တူတူ အိပ်၍ ပြန်လာခဲ့သည်ဆိုသည်။

ဤသို့ဖြင့် နှစ်ရက်သုံးရက်ကြာလျှင် တိတ္ထိတို့က အရက်သမား တို့အား ငွေပေး၍ သုန္ဒရီကို သတ်ခိုင်းပြီး ဂန္ဓကုဋ်အနီးရှိ ပန်းအမှိုက်ပုံကြားမှာ ပစ်ထားစေသည်။ ထို့နောက် တိတ္ထိတို့က ‘သုန္ဒရီပရိဗိုဇ်မကို မတွေ့မမြင် ကြကုန်’ ဟု စကားဖြစ်စေပြီး ကောသလမင်းကြီးထံ တိုင်ကြားကြသည်။ မင်းကြီးက-

“သင်တို့ သံသယရှိသော နေရာမှာ ရှာကြလော့” ခွင့်ပြုသဖြင့် ဇေတဝန်ကျောင်းတော်သို့သွား၍ ရှာဟန်ပြုပြီး ပန်းအမှိုက်ပုံကြားမှ သုန္ဒရီအလောင်းကို တွေ့သည်တွင် ညောင်စောင်းပေါ်တင်ပြီး ယူဆောင် လာကြသည်။ တိတ္ထိတို့က မင်းကြီးအား-

“ရဟန်းဂေါတမ၏ တပည့်တို့သည် မိမိဆရာ ပြုလုပ်သည့်အမှုကို ဖုံးကွယ်ဖို့ သုန္ဒရီကိုသတ်၍ ပန်းအမှိုက်ပုံကြားမှာ ပစ်ထားကြသည်” ပြောပြသည်။ မင်းကြီးက-

“သို့ဖြစ်လျှင် မြို့ထဲမှာ လှည့်လည်ပြောဆိုကြကုန်လော့” ဆိုသည်။ တိတ္ထိတို့က-

“ရဟန်းဂေါတမအမှုကို ကြည့်ကြကုန်လော့” စသည်ဖြင့် မြို့ထဲမှာ လှည့်လည်ပြောဆိုကြပြီး နန်းတော်သို့ ပြန်လာကြသည်။ မြို့သူမြို့သား တို့တွင် အရိယာဖြစ်သူတို့ကို ထား၍ ကြွင်းသူတို့က “သို့လော၊ သို့လော” ယုံမှားသံသယဖြစ်ကြသည်။

ဤအကြောင်းကို ရဟန်းတို့က မြတ်စွာဘုရားသခင်အား လျှောက် ကြားကြလျှင် မြတ်စွာဘုရားသခင်က-

“ချစ်သားရဟန်းတို့-လူတို့အား ဤသို့ပြောဆိုလော့” မိန့်တော်မူပြီး ပြန်ပြောရမည့်စကားကို ဓမ္မဒေသနာတော်အဖြစ် အောက်ပါအတိုင်း ဟောကြား တော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်

အဘူတဝါဒီ နိရယံ ဥပေတိ၊
ယော ဝါပိ ကတွာ နကရောမိ. စာဟ။
ဥဘောပိ တေ ပေစ္စ သမာဘဝန္တိ၊
နိဟီနကမ္မာ မနုဇာ ပရတ္ထာ။ ။

မြန်မာပြန် ။ ။ မဟုတ်မမှန်ပြောသောသူသည်လည်းကောင်း၊ မိမိ
ပြုလုပ်လျက် မပြုလုပ်ဟု ပြောသောသူသည်
လည်းကောင်း ငရဲသို့ ရောက်ရ၏။ ထိုသူနှစ်ဦးသည်
ယုတ်မာသည့် မကောင်းမှု ရှိကြသည်ဖြစ်၍ နောင်ဘဝ၌
ငရဲခံရချင်း တူမျှကြကုန်၏။

ဤဓမ္မဒေသနာတော်အဆုံးမှာ များစွာသောသူတို့သည် သောတာ
ပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေသည်။

**ပစ္စုပ္ပန်ဖြစ်စဉ်အဆက်
အမှုမှန်ဖော်ထုတ်ခြင်း**

မင်းကြီးက လူသတ်သမားကို စုံစမ်းရှာဖွေခိုင်းသဖြင့် မင်းချင်းတို့က
စုံစမ်းကြရာ သတ်သောအရက်သမားတို့ကို ဖမ်းမိပြီး နန်းတော်သို့
ခေါ်ဆောင်လာသည်။ မင်းကြီးက “ဘယ်သူ သတ်ခိုင်းသနည်း” စစ်မေးရာ
“တိတ္ထိတို့က သတ်ခိုင်းကြောင်း” ထွက်ဆိုသည်။ တိတ္ထိတို့ကို ခေါ်ယူ၍
စစ်မေးပြန်သည်။ “ဟုတ်မှန်ကြောင်း” ဝန်ခံလျှင် မင်းကြီးက တိတ္ထိတို့အား

“ငါတို့သည် ရဟန်းဂေါတမ နာမည်ပျက်စေရန် အရှက်ရစေရန်
သုန္ဒရီကို သတ်ခဲ့သည်။ ရဟန်းဂေါတမနှင့် သူ၏ တပည့်တို့မှာ အပြစ်မရှိ၊
ငါတို့သာ အပြစ်ရှိပါသည်” ဟု မြို့ထဲမှာ လှည့်လည်ပြောဆိုစေသည်။

တိတ္ထိတို့လည်း မင်းကြီး စေခိုင်းသည့်အတိုင်း ပြုကြရလေရာ မြို့သူ
မြို့သားများ ယုံမှာသံသယကင်းရှင်းသွားကြသည်။ မြတ်စွာဘုရားသခင်နှင့်
တပည့်ရဟန်းတို့အား ယခင်ကထက် လာဘ်ပူဇော်သက္ကာရပို၍ ဖြစ်လေ
တော့သည်။

ဟတ္ထိတို့နှင့် သူသတ်အရက်သမားတို့ကား လူသတ်မှုပြစ်ဒဏ်ကို
ကျခံကြရလေသည်။

သုန္ဒရီပရိပိုဇ်မဝတ္ထုပြီး၏။



(၂)

ဒုစရိုက်အကျိုးခံစားရသူများဝတ္ထု

မြတ်စွာဘုရားသခင်သည် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးစံနေတော်မူစဉ် ဒုစရိုက်အကျိုး ခံစားရသူများကို အကြောင်းပြု၍ “ကာသာဝ ကဏ္ဍာ ဗဟဝေါ” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော်မူပါသည်။

**ပစ္စုပ္ပန်မြစ်စဉ်
အရိုးစုပြိတ္တာမသည်များ**

တစ်နေ့မှာ ဖြစ်သည်။ အရှင်မောဂ္ဂလာန်မထေရ်သည် အရှင်လက္ခဏ မထေရ်နှင့်အတူ ဂိဇ္ဈကုဋ်တောင်မှ ဆင်းလာရာ အရိုးစုပြိတ္တာမသည်ကိုမြင်၍ ပြုံးတော်မူသည်။ အရှင်လက္ခဏမထေရ်မေးလျှင် “ဘုရားရှင်ထံ ရောက်မှမေးပါ” ဆို၍ ရာဇဂြိုဟ်မြို့တွင်းသို့ ဆွမ်းခံ ဝင်ကြသည်။ ဆွမ်းဘုဉ်းပေးပြီးနောက် ဘုရားရှင်ထံမှောက်သို့ရောက်လျှင် အရှင်လက္ခဏမထေရ်မေးသဖြင့် အရှင်မောဂ္ဂလာန်မထေရ်က အရိုးစုပြိတ္တာမသည်ကို မြင်ခဲ့ရကြောင်း ပြောပြပြီး--

“ငါ့ရှင်လက္ခဏ-ငါသည် ဂိဇ္ဈကုဋ်တောင်မှ ဆင်းလာစဉ် ကောင်းကင်မှာ သွားသော ရဟန်းတို့ကို တွေ့မြင်ရသည်။ ထိုရဟန်းတို့သည် သပိတ်, သင်္ကန်း, ခါးပန်းကြိုးနှင့်တကွ တစ်ကိုယ်လုံး ရဲရဲညှီးတောက်လောင်ခံစားနေရသော အရိုးစုပြိတ္တာငါးဦးကို တွေ့မြင်ရသည်” ပြောပြသည်။ မြတ်စွာဘုရားသခင်က-

“ထိုရဟန်းတို့သည် ကဿပမြတ်စွာဘုရားသခင်လက်ထက်တော် အခါက သာသနာတော်မှာ ရဟန်းပြုကြပြီး ယုတ်မာသောအကျင့်ဒုစရိုက် အကုသိုလ်ကံ စီမံပုံအမျိုးမျိုးအကျိုးကို ပြလိုတော်မူသဖြင့် အောက်ပါဓမ္မ ဒေသနာတော်ကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်

ကာသာဝကဏ္ဍာ ဗဟဝေါ၊
ပါပဓမ္မာ အသညတာ။
ပါပါ ပါပေဟိ ကမ္မေဟိ၊
နိရယံ တေ ဥပပဇ္ဇရေ။ ။

မြန်မာပြန် ။ ။ လည်ပင်း၌ သင်္ကန်းရစ်ပတ်ထားသူများစွာတို့သည် ယုတ်မာသည့် သဘောရှိကြ၍ ကိုယ်နှုတ်နှလုံး မစောင့် စည်းကြကုန်။ ထိုသူယုတ်မာတို့သည် ယုတ်မာသည့် မကောင်းမှုကံကြောင့် ငရဲသို့ ကျရောက်ရပေသည်။

ဤဓမ္မဒေသနာတော်အဆုံးမှာ များစွာသောသူတို့သည် သောတာ ပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေသည်။

ဒုစရိုက်အကျိုးခံစားရသူများဝတ္ထုပြီး၏။ ။

(၃)

ဝဂ္ဂုမုဒါမြစ်ကမ်းနေရဟန်းများဝတ္ထု

မြတ်စွာဘုရားသခင်သည် ဝေသာလီပြည် မဟာဝုန်တော၌ သီတင်းသုံးစံနေတော်မူစဉ် ဝဂ္ဂုမုဒါမြစ်ကမ်း၌နေသော ရဟန်းတို့ကို အကြောင်းပြု၍ “သေယျော အယောဂုဠော ဘုတ္တော” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော်မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

ဝဂ္ဂုမုဒါမြစ်ကမ်းနေရဟန်းများ

မြတ်စွာဘုရားသခင်သည် ဝေသာလီပြည်၌ တစ်ခုသောဝါကို ဝါကပ်ဆိုတော်မူစဉ်ကဖြစ်သည်။ ရင်းနှီးကျွမ်းဝင်ကြသော ရဟန်းအချို့သည် ဝဂ္ဂုမုဒါမြစ်ကမ်းအနီးမှာ ဝါကပ်ဆိုကြသည်။ ထိုစဉ်ကာလမှာ ဝဇ္ဇီတိုင်းသည် မိုးခေါင်ရေရှားပြီး အစာရေစာငတ်မွတ်ခေါင်းပါး ဘေးဆိုက်နေသည်။ လူတို့သည် အစားအစာများကို စာရေးတံဖြင့် အလှည့်ကျဝေမျှစားသောက်နေကြရသည်။ ဆွမ်းခံသော ရဟန်းတို့အား ဆွမ်းအာဟာရ မမျှတနိုင်ဖြစ်နေသည်။ သပိတ်ပိုက် ဆွမ်းခံရ မလွယ်ကူချေ။ ထိုအခါ ဝဂ္ဂုမုဒါမြစ်ကမ်းနေ ရဟန်းတို့သည် ဝမ်းရေးအတွက် အကြံထုတ်ကြသည်။ လူတို့အား မိမိတို့မှာ မရှိသေးသော ဥတ္တရိမနုဿဓမ္မ(ဈာန်မဂ်ဖိုလ်တရား) ကို အချင်းချင်း ရည်ညွှန်းပြောဆိုကြသည်။လူတို့က-

“ငါတို့အား အရတော်ပေစွ၊ ငါတို့ ရပ်ရွာမှာ ဤသို့ သီလရှိကုန်သော ရဟန်းတို့ ဝါဆိုကပ်တော်မူကြသည်။ ရှေးခါတုန်းက ဤသို့သဘော ရှိကုန်သော ရဟန်းတို့ ဝါမကပ်ဆိုကြဖူးကုန်” ဟု အတိုင်းထက် အလွန် ကြည်ညိုကြသည်။ မည်မျှ ကြည်ညိုကြသနည်းဟူမူ...မိမိလည်း မသုံးဆောင်၊ အိမ်နေမိသားစုများတို့အားလည်း မသုံးဆောင်စေဘဲ မွန်မြတ် သော ခဲဖွယ်ဘောဇဉ်တို့ကို ထိုရဟန်းတို့အား ပေးကမ်းလှူဒါန်းကြသည်။ အခြားရဟန်းများမှာ ငတ်မွတ်ခေါင်းပါးသောကြောင့် မဝရေစာဖြင့် ပိန်ကြုံ နေကြသော်လည်း ထိုရဟန်းများမှာမူ အစာရေစာ ဝဝလင်လင် ဘုဉ်းပေးရ သဖြင့် ကိုယ်ရေအဆင်း စိုပြည်၍တင့်တင့်တယ်တယ် ရှိကြလေသည်။

ဝါကျွတ်သောကာလဝယ်

မြတ်စွာဘုရားသခင်လက်ထက်တော်အခါက ဝါကျွတ်သည့်အခါ အနယ်နယ် အရပ်ရပ်မှ ရဟန်းတို့သည် မြတ်စွာဘုရားသခင် ရှိတော်မူရာသို့ လာရောက် ဖူးမြော်မြဲဖြစ်သည်။ ဝဂ္ဂုမုဒါမြစ်ကမ်းနေ ရဟန်းတို့လည်း ဘုရားဖူးရောက်လာကြသည်။ မြတ်စွာဘုရားသခင်ရှေ့တော်မှာ အရပ်ရပ်မှ ရဟန်းသံဃာတို့ စုံလင်နေသည်။ ဝဂ္ဂုမုဒါမြစ်ကမ်းနေရဟန်းတို့မှ တစ်ပါး ကုန်သော အခြားရဟန်းတို့မှာ ကြုံလို့ဖျော့တော့ သွေ့ခြောက်နေသည်။ မြတ်စွာဘုရားသခင်သည် ဘုရားရှင်တို့၏ အလေ့တော်အတိုင်း အာဂန္တု ရဟန်းတို့အား အာလာပသလ္လာပစကား မိန့်မြွက်တော်မူသည်။ ဝဂ္ဂုမုဒါ ရဟန်းတို့အား မေးမြန်းတော်မူရာ အခြားရဟန်းတို့ထက် ထူးခြားစွာ ကိုယ်ရေအဆင်း တင့်တယ်သည့်အဖြစ်ကို လျှောက်ကြား၍ သိတော်မူလျှင်-

“ချစ်သားတို့-အသို့နည်း။ သင်တို့မှာ ဥတ္တရိမနုဿဓမ္မ (ဈာန် မဂ်ဖိုလ်) တရားထင်ရှားရှိကုန်သလော” မေးတော်မူသည်။

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-တပည့်တော် တို့မှာ ဈာန်မဂ်ဖိုလ် တရားများ ထင်ရှားမရှိကြပါဘုရား”

“ချစ်သားရဟန်းတို့-သင်တို့သည် ဝမ်းတစ်ထွာအတွက်နှင့် မိမိ တို့မှာ မရှိသော ဈာန်မဂ်ဖိုလ်တရားကို အချင်းချင်း တစ်ယောက်သည် တစ်ယောက်အတွက် ပြောကြားကြလေသလော”

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-မှန်ပါသည် ဘုရား”

မြတ်စွာဘုရားသခင်သည် ကဲ့ရဲ့ရှုတ်ချတော်မူပြီး အောက်ပါ ဓမ္မ
ဒေသနာတော်ကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်

သောယျော အယောဂုဠော ဘုတ္တော၊

တတ္တော အဂ္ဂိသိခူပမော။

ယဇ္ဇေ ဘုဇ္ဇေယျ ဒုဿီလော၊

ရဋ္ဌ ပိဏ္ဏမ သညတော။ ။

မြန်မာပြန် ။ ။ ကိုယ်နှုတ်နှလုံးသုံးပါးကို မစောင့်စည်းသော သီလ
မရှိသောသူသည် တိုင်းသူပြည်သားများ လှူဒါန်းသော
ဆွမ်းကို စားသည်ရှိသော် ထိုဆွမ်းကို စားခြင်းထက်
ပြင်းစွာ ပူလောင်သော မီးလျှံနှင့်တူသည့် သံတွေခဲကို
စားမျိုးရခြင်းသည် တစ်ဘဝအတွက်သာ သေလွန်ရသဖြင့်
မြတ်သည်သာတည်း။

ဤဓမ္မဒေသနာတော်အဆုံးမှာ များစွာသောသူတို့သည် သောတာ
ပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေသည်။

ဝဂ္ဂုဒါမြစ်ကမ်းနေရဟန်းများဝတ္ထုပြီး၏။



(၄)

ခေမကသူဌေးသားဝတ္ထု

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးစံနေတော်မူစဉ် အနာထပိဏ်သူဌေး၏တူ ခေမကသူဌေးသားကို အကြောင်းပြု၍ “စတ္တာရိ ဌာနာနိ နရော ပမတ္တာ” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော်မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

ပရဒါရကံ ကျူးလွန်သောသူဌေးသား

အနာထပိဏ်သူဌေးကြီး၏တူ ခေမကသူဌေးသားသည် အလွန် အဆင်းလှသည်။ သူ့ကို တွေ့မြင်သော မိန်းမတို့မှာ ဣန္ဒြေမထိန်းနိုင်အောင် တိမ်းညွတ်ကြသည်။ ခေမကသည် ထိုအချက်ကို အခွင့်ကောင်းယူ၍ သူတစ်ပါး သမီးဇနီးမယားတို့၌ ပရဒါရကံကို ကျူးလွန်ပြစ်မှားလေ့ ရှိသည်။ မင်းမှုထမ်းတို့က တစ်ညမှာ သူ့ကို ဖမ်းမိ၍ မင်းကြီးအား ပြကြသည်။ မင်းကြီးက အနာထပိဏ်သူဌေးအား မျက်နှာပူ၍ အမှုမလုပ်ဘဲ လွတ်လိုက်သည်။ သုံးကြိမ်တိုင်အောင် ဖမ်းမိသော်လည်း လွတ်လိုက်သည်ချည်း ဖြစ်သည်။ ထိုကို အနာထပိဏ်သူဌေး သိရှိလျှင် မိမိတူခေမကကို မြတ်စွာဘုရားထံတော်သို့ ခေါ်ဆောင်သွားပြီး-

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-ဤခေမကအား တရားဟောဆုံးမတော်မူပါဘုရား” လျှောက်ထားသည်။ မြတ်စွာဘုရား

သခင်က ပရဒါရကံ ကျူးလွန်ပြစ်မှားခြင်း၌ လွန်ကဲသော အပြစ်ကို ပြတော် မူလိုသဖြင့် အောက်ပါဓမ္မဒေသနာတော်ကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်

၁။ စတ္တာရိဋ္ဌာနာနိ နုရော ပမတ္ထော၊
အာပဇ္ဇတိ ပရဒါရူပသေဝိ။
အပုညလာဘံ န နိကာမသေယျံ၊
နိန္ဒံ တတိယံ နိရယံ စတုတ္ထံ။ ။

မြန်မာပြန် ။ ။ တရားမေ့လျော့ပြီး သူတစ်ပါးမယားကို လွန်ကျူးပြစ်မှား သောသူသည် (၁)အကုသိုလ်ရခြင်း။ (၂)အလိုရှိတိုင်း မအိပ်ရခြင်း။ (၃) သူတစ်ပါးတို့ အကဲ့ရဲ့ခဲရခြင်း။ (၄)ငရဲလားရခြင်း-ဟူသော ဆင်းရဲကြောင်းလေးပါးသို့ ရောက်ရ၏။

၂။ အပုညလာဘောစ ဂတိ စ ပါပိကာ၊
ဘိတဿ ဘိတာယ ရတိ စ ထောက်ကာ။
ရာဇာစ ဒဏ္ဍံ ဂရုကံ ပဏောတိ၊
တသ္မာ နုရော ပရဒါရံ န သေဝေ။ ။

မြန်မာပြန် ။ ။ ထိုသူအား အကုသိုလ်ရခြင်းလည်း ဖြစ်၏။ မကောင်း သော အပါယ်လားရာ ဂတိလည်းရှိ၏။ ကြောက်လန့် နေသော ယောက်ျား၏ ကြောက်လန့်နေသော မိန်းမနှင့် မွေ့လျော်ပျော်ပါးရခြင်းသည်လည်း အနည်းငယ်မျှသာ ဖြစ်၏။ မင်းတို့ကလည်း ကြီးလေးသော အပြစ်ကို ပေးတတ်ကြ၏။ ထို့ကြောင့် ယောက်ျားဖြစ်သူသည် သူတစ်ပါးမယားကို မမှီဝဲ မကျူးလွန်ရာပေ။

ဤဓမ္မဒေသနာတော်အဆုံးမှာ ခေမကသူဌေးသားသည် သောတာ ပတ္တိဖိုလ်၌ တည်လေသည်။ လူအပေါင်းအားလည်း အကျိုးရှိသော တရား ဟောခြင်း ဖြစ်လေသည်။

ခေမကသူဌေးသားဝတ္ထုပြီး၏။



(၅)

အပြောရခက်သောရဟန်းဝတ္ထု

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတန်ကျောင်းတော်၌ သီတင်းသုံးစံနေတော်မူစဉ် အပြောရခက်သောရဟန်းကို အကြောင်းပြု၍ “ကုသော ယထာ ဒုဂ္ဂဟိတော” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော်မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

ပြောရခက်သောရဟန်း

ရဟန်းတစ်ပါးသည် စေတနာမပါဘဲ မြက်တစ်ပင် ဖြတ်မိသည်။
“အာပတ်သင့်ပြီလော” ဟု ဝိနယကုက္ကုစ္စဖြစ်၍ အခြားရဟန်းတစ်ပါးအား မိမိအဖြစ်ကို မေးမြန်းပြောပြသည်။ အမေးခံရသော အပြောရခက်သည့် ဒုပ္ပစရဟန်းက-

“ဤသို့ မြက်ကို ဖြတ်ခြင်းဖြင့် အပြစ်တစ်စုံတစ်ရာမဖြစ်၊ ဒေသနာကြားလျှင် အပြစ်မှလွတ်သည်” ဟု ပြောပြီး လက်နှစ်ဖက်ဖြင့် မြက်များကို ဆွဲနှုတ်ပြသည်။ ရဟန်းတို့က ထိုအကြောင်းကို လျှောက်ကြားသဖြင့် မြတ်စွာဘုရားသခင်သည် များစွာကဲ့ရဲ့တော်မူပြီး အောက်ပါဓမ္မဒေသနာတော်ကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်

၁။ ကုသော ယထာ ဒုဂ္ဂဟိတော၊
ဟတ္ထမေဝါ နုကန္တတိ။
သာမညံ ဒုပ္ပရာမဋ္ဌံ၊
နိရယာယုပကမုတိ။ ။

မြန်မာပြန် ။ ။ မကောင်းသဖြင့် ဆွဲကိုင်အပ်သော သမန်းမြက်သည်
လက်ကို သာလျှင် ခွဲရှုသကဲ့သို့ ရဟန်းကျင့်ဝတ်သည်
မကောင်းသဖြင့် ကျင့်သုံးသော ရဟန်းအား ငရဲသို့ ဆွဲချ
လေသည်။

၂။ ယံ ကိဉ္စိ သိထိလံ ကမ္မံ၊
သံကိလိဋ္ဌဉ္စ ယံဝတံ။
သင်္ကံသရံ ဗြဟ္မစရိယံ၊
န တံ ဟောတိ မဟပ္ပလံ။ ။

မြန်မာပြန် ။ ။ လျော့ရဲစွာ ပြုအပ်သော အမှုကိစ္စသည် လည်းကောင်း၊
ညစ်နွမ်းပျက်ပြားသောအကျင့်သည်လည်းကောင်း၊ ယုံမှား
တွေးတောဖွယ်ဖြစ်သောရဟန်းအကျင့်သည်လည်းကောင်း၊
အကျိုးမများပေ။

၃။ ကယိရာ စေ ကယိရာထေနံ၊
ဒဋ္ဌမေနံ ပရက္ကမေ။
သိထိလော ဟိ ပရိဗ္ဗဇော၊
ဘိယျော အာကိရတေ ရဇံ။ ။

မြန်မာပြန် ။ ။ အမှုကိစ္စတစ်ခုကို ပြုလုပ်သင့်လျှင် ဧကန်ပြုရာ၏။
ထိုအမှုကို မြဲမြံစွာ အားထုတ်ရာ၏။ လျော့ရဲစွာ ပြုအပ်
သော ရဟန်းအကျင့်သည် ကိလေသာမြူကို ထပ်လောင်း
ကြဲဖြန့်တတ်၏။

ဤဓမ္မဒေသနာတော်အဆုံးမှာ အပြောရခက်သော ဒုဗ္ဗစရဟန်း
သည် သိက္ခာပုဒ်ကို စောင့်စည်းပြီး နောက်ပိုင်း၌ ဝိပဿနာကို ပွားသဖြင့်
အရဟတ္တ ခံလိမ့် တည်သွားလေသည်။

အပြောရခက်သော ဒုဗ္ဗစရဟန်းဝတ္ထုပြီး၏။



(၆)

မနာလိုသူမိန်းမတစ်ဦးဝတ္ထု

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတန်ကျောင်းတော်၌ သီတင်းသုံးစံနေတော်မူစဉ် မနာလိုသူမိန်းမတစ်ဦးကို အကြောင်းပြု၍ “အကတံ ဒုက္ကဋ် သေယျော” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော်မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

မနာလိုသူမိန်းမ၏လုပ်ရပ်

သာဝတ္ထိပြည်ရှိ မိန်းမတစ်ဦး၏ လင်ယောက်ျားသည် မိမိအိမ်မှာ ရှိသော ကျွန်မနှင့်ဆက်ဆံပေါင်းသင်းသည်။ ထိုကို မယားကြီးဖြစ်သူ သိရှိရာ မနာလိုခြင်းဖြစ်ပြီး ကျွန်မကို ကြီးဖြင့် တုပ်ချည်၍ နားနှာခေါင်းတို့ကို လှီးဖြတ်ပြီး အခန်းထဲ ပိတ်လှောင်ကာ လင်ကို ကျောင်းသို့ တရားနာသွားရန် ခေါ်သွားသည်။

ထိုအခိုက်မှာ မယားကြီး၏ ဆွေမျိုးတို့သည် ထိုအိမ်သို့ ဧည့်သည်အဖြစ် ရောက်လာကြသည်။ ကျွန်မ၏ ဖြစ်အင်ကိုမြင်၍ ကြီးဖြေ၍ လွတ်ပေးလိုက်သည်။ ကျွန်မသည် ကျောင်းသို့ လိုက်သွားပြီး တရားနာပရိသတ်အလယ်မှာ ရပ်လျက် ထိုအကြောင်းကို ဘုရားရှင်အား လျှောက်ထားသည်။
မြတ်စွာဘုရားသခင်က-

“ငါလုပ်သော အမှုကို သူတစ်ပါးကို မသိကြဟူ၍ ထင်မှတ်ပြီး ဒုစရိုက်အမှုကို အနည်းငယ်မျှ မပြုအပ်။ ဒုစရိုက်မည်သည် ဖုံးကွယ် ထားသော်လည်း နောင်အခါ နောင်တ ပူပန်ခြင်းကို ဖြစ်စေတတ်သည်။ သုစရိုက်တရားကိုမူ သူတစ်ပါးကို မသိသော်လည်း ပြုအပ်ပေသည်။ သုစရိုက်တရားသည် ဝမ်းမြောက်ခြင်းကိုသာ ဖြစ်စေတတ်သည်” မိန်းတော် မူပြီးလျှင် အောက်ပါဓမ္မဒေသနာတော်ကို ဟောကြားတော်မူပါသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်

အကဋ် ဒုက္ကဋ် သေယျော၊

ပစ္ဆာ တပွတိ ဒုက္ကဋ်။

ကတဉ္စ သုကတံ သေယျော၊

ယံ ကတွာ နာနုတပွတိ။ ။

မြန်မာပြန် ။ ။ မကောင်းမှုကို မပြုလုပ်ခြင်းသည် ကောင်းမြတ်၏။ မကောင်းမှုသည် နောင်အခါ ပူပန်စေတတ်၏။ ကောင်းမှုကို ပြုခြင်းသည် ကောင်းမြတ်၏။ ယင်းကောင်းမှု ကို ပြုပြီး၍ နောင်တတစ်ဖန် မပူပန်ရချေ။

ဤဓမ္မဒေသနာတော်အဆုံးမှာ လင်မယားနှစ်ဦးလုံး သောတာ ပတ္တိဖိုလ်၌ တည်လေသည်။ ကျွန်မကိုကား ထိုနေရာမှာပင် ကျွန်အဖြစ်မှ ကင်းလွတ်ခွင့်ပြုလိုက်လေသည်။

မနာလိုသူ မိန်းမတစ်ဦးဝတ္ထုပြီး၏။



(၇)

အစွန်အဖျားမြို့နေရဟန်းများဝတ္ထု

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးစံနေတော်မူစဉ် ဧည့်သည်ရဟန်းများကို အကြောင်းပြု၍ “နဂရံ ယထာ ပစ္စန္တံ” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော်မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

အစွန်အဖျားမြို့နေရဟန်းများ

ရဟန်းများစွာတို့သည် အစွန်အဖျားဖြစ်သော မြို့တစ်မြို့၌ ဝါကပ် ဆိုတော်မူကြသည်။ ဒါယကာတို့က ဂရုစိုက်ကြသဖြင့် ပထမလတွင် ချမ်းသာစွာ နေထိုင်ကြရသည်။ ဒုတိယလ၌မူ ထိုမြို့ကို ခိုးသူတို့ လာရောက် တိုက်ခိုက်ဖျက်ဆီးပြီး လူတို့ကို သုံးပန်းအဖြစ် ဖမ်းယူသွားကြသည်။ ကျန်ရစ်သူ မြို့နေသူတို့က မြို့ကို ပြုပြင်တည်ဆောက်နေကြရသည်။ ရဟန်းတို့အား ဂရုစိုက်နိုင်ကြသဖြင့် ထိုရဟန်းတို့သည် ပြိုင်စွာ အသက် မွေးကြရသည်။

သီတင်းဝါလကျွတ်လျှင် ရဟန်းတို့သည် သာဝတ္ထိပြည် ဇေတဝန် ကျောင်းတော်သို့ ဘုရားဖူးသွားကြသည်။ မြတ်စွာဘုရားသခင်သည် ထိုရဟန်းတို့အား ပဋိသန္ဓာရစကား မြှောက်တော်မူပြီး ဝါတွင်းကာလ နေထိုင် ရေးကို မေးတော်မူသည်။ ရဟန်းတို့က အကြောင်းစုံကို လျှောက်ထား ကြလျှင် မြတ်စွာဘုရားသခင်က-

“ချစ်သားရဟန်းတို့ - မစိုးရိမ်ကြကုန်လင့်၊ ချမ်းသာစွာနေခြင်းကို အမြဲရနိုင်ခဲ၏။ လူတို့သည် မြို့ရွာကို လုံခြုံစွာ ပြုပြင်စောင့်ရှောက်ကြရ ကုန်သကဲ့သို့ ရဟန်းမည်သည် ခန္ဓာကိုယ်အတ္တဘောကို လုံခြုံစွာ စောင့်ရှောက်သင့်လှပေသည်” မိန့်တော်မူပြီးလျှင် အောက်ပါဓမ္မဒေသနာ တော်ကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်

နဂရံ ယထာ ပစ္စန္တံ၊
ဂုတ္တံ သန္တရဗာဟိရံ။
ဧဝံ ဂေါပေထ အတ္တာနံ၊
ခဏော ဝေါ မာ ဥပစ္စဂါ။
ခဏတီတာ ဟိ သောစန္တိ၊
နိရယ သမပ္ပိတာ။ ။

မြန်မာပြန် ။ ။ တိုင်းပြည်အစွန်အဖျားဖြစ်သော မြို့ကို အတွင်းအပြင် လုံခြုံအောင် စောင့်ရှောက်ရသကဲ့သို့ ထို့အတူ မိမိကိုယ်ကို လုံခြုံအောင် စောင့်ရှောက်ကြလော့။ သင်တို့အား ဘုရား ပွင့်ရာအခါကောင်းသည်မလွန်ပါစေလင့်။ အခါကောင်းကို လွန်သူတို့သည် ငရဲ၌ ကျရောက်နိုင်၍ စိုးရိမ်ရကုန်၏။

ဤဓမ္မဒေသနာတော်အဆုံးမှာ ထိုဧည့်သည်ရဟန်းတို့သည် အရဟတ္တဖိုလ်၌ တည်ကြလေသည်။

အစွန်အဖျားမြို့နေရဟန်းများဝတ္ထုပြီး၏။



(၈)

နိဂဏ္ဌတက္ကတွန်းများဝတ္ထု

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးစံနေတော်မူစဉ် နိဂဏ္ဌတက္ကတွန်းများကို အကြောင်းပြု၍ “အလဇ္ဇိတာယေ လဇ္ဇန္တိ” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော်မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

နိဂဏ္ဌတက္ကတွန်းတို့နှင့်ဆုံရာဝယ်

တစ်နေ့မှာ ရဟန်းတို့သည် နိဂဏ္ဌတက္ကတွန်းတို့နှင့် လမ်းမှာ ဆုံမိကြသည်။ ထိုတက္ကတွန်းတို့သည် ဆွမ်းခွက်ကို ကိုယ်ရှေ့မှာထားကာ ဖုံးလွှမ်း၍ သွားလာကြသည်။ ထိုကိုမြင်၍ ရဟန်းတို့က-

“လုံးဝအဖုံးအလွှမ်း မရှိကြကုန်သော တက္ကတွန်းတို့နှင့်စာလျှင် ရှေ့နံပါးကို ဖုံးလွှမ်းသွားလာကြသည့် ဤနိဂဏ္ဌတို့ကား မြတ်သေးသည်။ ထိုသူတို့ကား အရှက်ရှိကြပေသေးသည်” ပြောဆိုကြသည်။ တက္ကတွန်းတို့က-

“ငါတို့သည် အရှက်ကြောင့် ဖုံးလွှမ်းကြသည် မဟုတ်ကုန်။ အသက်ရှိသည့် မြေမှုန့်မြူမှုန့် စသည်တို့သည် ငါတို့ ဆွမ်းခွက်ထဲသို့ မကျပါစေနှင့် ဟူသော အကြောင်းကြောင့် ဤသို့ ဖုံးလွှမ်းပေသည်” ဟူ၍ မိမိတို့၏ အယူဝါဒစကားဖြင့် ပြန်ပြောကြသည်။

ရဟန်းတို့က ထိုအကြောင်းကို ဘုရားရှင်အား လျှောက်ထားကြသည်။

“ချစ်သားရဟန်းတို့-မရှက်အပ်သော ဆွမ်းခွက်ဖြင့်ရှက်၍ ရှက်အပ်သော အင်္ဂါကြီးငယ်ဖြင့် မရှက်တတ်သောသူသည် မကောင်းသော လားရာဂတိသာလျှင် ရှိပေသည်” မိန့်တော်မူပြီးလျှင် အောက်ပါဓမ္မဒေသနာကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်

၁။ အလဇ္ဇိတာယေ လဇ္ဇန္တိ၊
လဇ္ဇိတာယေ န လဇ္ဇရေ။
မိစ္ဆာဒိဋ္ဌိ သမာ ဒါနာ၊
သတ္တာ ဂစ္ဆန္တိ ဒုဂ္ဂတိ။ ။

မြန်မာပြန် ။ ။ ရှက်ဖွယ်မဟုတ်ရာ (ဆွမ်းခွက်)၌ ရှက်တတ်ပြီး ရှက်ဖွယ်ဟုတ်ရာ (အင်္ဂါကြီးငယ်)၌ မရှက်တတ်သော မိစ္ဆာအယူရှိသည့် သတ္တဝါတို့သည် ဒုဂ္ဂတိဘဝသို့ ရောက်ကြရပေသည်။

၂။ အဘယေ ဘယဒသိနော၊
ဘယေ စာဘယဒသိနော။
မိစ္ဆာဒိဋ္ဌိ သမာဒါနာ၊
သတ္တာ ဂစ္ဆန္တိ ဒုဂ္ဂတိ။ ။

မြန်မာပြန် ။ ။ ကြောက်ဖွယ်မဟုတ်သည်၌ ကြောက်ဖွယ်ဟု ရှုမြင်၍ ကြောက်ဖွယ်ဟုတ်သည်၌ ကြောက်ဖွယ်မဟုတ်ဟု ရှုမြင်ကြကုန်သော မိစ္ဆာအယူရှိသည့် သတ္တဝါတို့သည် ဒုဂ္ဂတိဘဝသို့ ရောက်ကြရလေသည်။

ဤဓမ္မဒေသနာတော်အဆုံးမှာ ထိုနိဂဏ္ဌတက္ကတွန်းတို့ ကြားနာသိရှိရလျှင် ထိတ်လန့်တုန်လှုပ်ကုန်လျက် မိစ္ဆာအယူကို စွန့်၍ ရဟန်းပြုကြလေသည်။

နိဂဏ္ဌတက္ကတွန်းများ ဝတ္ထုပြီး၏။



(၉)

တတ္ထိတို့၏ တပည့်များဝတ္ထု

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးစံနေတော်မူစဉ် တိတ္ထိတို့၏ တပည့်များကို အကြောင်းပြု၍ “အဝဇ္ဇေ ဝဇ္ဇမတိနော” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော်မူပါသည်။

**ပစ္စုပ္ပန်ဖြစ်စဉ်
တိတ္ထိတို့၏ တပည့်များ**

အခါတစ်ပါး၌ တိတ္ထိတို့၏ တပည့်ဒါယကာတို့သည် သမ္မာဒိဋ္ဌိ အယူရှိသည့် ဒါယကာတို့၏ သားများနှင့်အတူ ကစားကြသော မိမိတို့၏ သားများအား အိမ်ပြန်လာကြသည့်အခါ-

“သင်တို့သည် သာကီဝင်ရဟန်းတို့ကို မရှိခိုးရ။ သူတို့ကျောင်းသို့လည်း မသွားရ” ဟု ကြိမ်းမောင်းပြောဆိုကြသည်။

တစ်နေ့မှာ ထိုတိတ္ထိတပည့်၏ သားငယ်တို့သည် ဇေတဝန်ကျောင်းတော်၏ တံခါးမုခ်အနီးမှာ ကစားကြရာ ရေငတ်ကြသဖြင့် သမ္မာဒိဋ္ဌိအယူရှိသည့် သူငယ်တစ်ဦးအား-

“သင်သည် ကျောင်းသို့သွား၍ ရေသောက်ပြီး ငါတို့ဖို့လည်း ရေယူခဲ့ပါ” ဟု ခိုင်းလိုက်သည်။

ထိုသူငယ်သည် ကျောင်းသို့သွားပြီး ဘုရားရှင်အား ရှိခိုး၍ ရေသောက်ကာ ထိုအကြောင်းကို ဘုရားရှင်အား လျှောက်ထားသည်။ မြတ်စွာဘုရားသခင်က-

“ရေမှာလိုက်သည့် သူငယ်တို့ကို ဤကျောင်းသို့ စေလွှတ်လိုက်လော့” မိန့်တော်မူသည်။ ထိုသားငယ်တို့ ရေသောက်ရန် လာကြလျှင် မြတ်စွာဘုရားသခင်က ထိုသားငယ်တို့အား သင့်လျော်သော တရားစကားကို ဟောကြား၍ သရဏဂုံ၌ တည်စေတော်မူသည်။

ထိုသားငယ် အိမ်ပြန်ရောက်၍ ထိုအကြောင်းကို ပြောပြလျှင် မိဘ ဖြစ်သူတို့က “ငါ့သားတို့ အယူပျက်လေပြီ” ဆို၍ ငိုကြွေးမြည်တမ်းကြသည်။ အိမ်နီးချင်းသမ္မာအယူရှိသူတို့က ဖျောင်းဖျာပြောဆိုသဖြင့် အမြင်မှန် ရရှိပြီး-“ဤသားငယ်တို့ကို ရဟန်းဂေါတမအား အပ်နှံကြမည်” ဆိုကာ ဆွေမျိုးများနှင့်အတူ ကျောင်းတော်သို့ ပို့ဆောင်ကြသည်။ မြတ်စွာဘုရားသခင်သည် ထိုသူတို့ကို ကြည့်တော်မူ၍ အောက်ပါ ဓမ္မဒေသနာတော်ကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်

၁။ အဝဇ္ဇေ ဝဇ္ဇမတီနော၊
ဝဇ္ဇေ စာဝဇ္ဇ ဒဿိနော။
မိစ္ဆာဒိဋ္ဌိ သမာဒါနာ၊
သတ္တာ ဂစ္ဆန္တိ ဒုဂ္ဂတိ။ ။

မြန်မာပြန် ။ ။ အပြစ်မရှိသော တရား၌ အပြစ်ရှိ၏ဟုလည်းကောင်း၊ အပြစ်ရှိသောတရား၌ အပြစ်မရှိဟုလည်းကောင်း ရှုလေ့ရှိသည့် မိစ္ဆာအယူရှိသော သတ္တဝါတို့သည် ဒုဂ္ဂတိဘဝသို့ ရောက်ကြရလေသည်။

- ၂။ ဝဇ္ဇဉ္စ ဝဇ္ဇတော ဥတော၊
အဝဇ္ဇဉ္စ အဝဇ္ဇတော။
မိစ္ဆာဒိဋ္ဌိ သမာဒါနာ၊
သတ္တာ ဂစ္ဆန္တိ ဒုဂ္ဂတိ။ ။

မြန်မာပြန် ။ ။ အပြစ်ရှိသော တရားကို အပြစ်ရှိ၏ဟုလည်းကောင်း၊
 အပြစ်မရှိသောတရားကို အပြစ်မရှိဟုလည်းကောင်း
 အမြင်မှန်ရှိသူတို့သည် သုဂတိဘဝသို့ လားရောက်ရ
 လေသည်။

ဤဓမ္မဒေသနာတော်အဆုံးမှာ ထိုသူအားလုံးတို့သည် သရဏဂုံ
 သုံးပါး၌ တည်ကြပြီး တရားစကားကို အခါခါ ကြားနာရသည်ရှိသော်
 နောက်ပိုင်းတွင် သောတာပတ္တိဖိုလ်၌ တည်ကြလေသည်။

တတ္ထိတို့၏ တပည့်များဝတ္ထုပြီး၏ ။



ဝဂ်)

၄။ နောင်အိမ်ဝတ္ထု

၁၀၇

မြန်မာပြန် ။ ။ ဤအနှောင်အဖွဲ့မျိုးကိုသာ ခိုင်မြဲသော အနှောင်အဖွဲ့ဟု
 ပညာရှိတို့ ဆိုကြလေသည်။ လျော့ရဲဟန် ရှိသော်လည်း
 လွတ်မြောက်နိုင်ခဲ့သော တဏှာအနှောင်အဖွဲ့ကို ပညာရှိ
 တို့သည် ရုန်းဖြတ်၍ မဝဲကွက်ဘဲ ကာမဂုဏ်ချမ်းသာကို
 စွန့်ပြီး တောထွက်ကြလေသည်။

ဤဓမ္မဒေသနာတော်အဆုံးမှာ များစွာသောသူတို့သည် သောတာ
 ပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေသည်။

နောင်အိမ်ဝတ္ထုပြီး၏ ။



နိရယ ဝဂ်

နိရယ = ငရဲဟူသော ဆင်းရဲတရား

ဝဂ္ဂ(ဝဂ်) = အစုငယ် (ဝါ)အခန်းငယ်

နိရယဝဂ္ဂ = (နိရယဝဂ်) ငရဲဟူသော ဆင်းရဲတရားစု။

ငရဲဟူသည် ဆင်းရဲခြင်းသာ ဖြစ်သည်။ အကြီးအငယ်၊ အနည်းအများသာ ကွာသည်။ ဆင်းရဲခြင်းကား ဆင်းရဲခြင်းသာ ဖြစ်သည်။ ထိုငရဲသို့ ရောက်ရခြင်း အကြောင်းတရားများကို ဖော်ပြသည့် နှစ်ဆယ့်နှစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော နိရယဝဂ်သည် ဤတွင် ပြီးဆုံးခြင်းသို့ ရောက်ပေပြီ။

၂၂-နိရယဝဂ်ပြီး၏။



၂၃။ နာဂဝဂ်

(၁)

ဘုရားရှင်၏ အဓိကရုဏ်းငြိမ်းမှုဝတ္ထု

မြတ်စွာဘုရားသခင်သည် ကောသမ္မိပြည် ယောသိတာရုံ ကျောင်းတော်၌ သီတင်းသုံးစံနေတော်မူစဉ်(မြတ်စွာဘုရား)တည်းဟူသော မိမိကိုယ်ကို အကြောင်းပြု၍ “အဟံ နာဂေါဝ သင်္ဂါမေ”အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော်မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်
အဓိကရုဏ်းငြိမ်းစေသည့်ဟူရာမှာ

|အမှာ ။ ။ ဖြစ်စဉ်အပြည့်အစုံမှာ ပြည်တော်ဝင် ဓမ္မပဒဝတ္ထု ဒုတိယတွဲ ၂-အပွမာဒဝဂ်၊ သာမာဝတီဝတ္ထုတော်၌ ပါပြီးဖြစ်သည်။ ဤ၌ လိုရင်းကိုသာ ပြဆိုပါမည်။ အပြည့်အစုံအလိုရှိပါမူ ထိုဝတ္ထုတော်မှာ ကြည့်ကြပါလေကုန်။ ။ ဤကား အမှာတည်း|

ကောသမ္မိပြည်၌ ဘုရင်ဥတေနမင်း၏ မိဖုရား မာဂဏ္ဍီသည် မိမိ၏ ကျေးကျွန်များနှင့် မိစ္ဆာအယူရှိသူတို့အား တံစိုးလက်ဆောင်ပေးပြီး မြတ်စွာဘုရားသခင်နှင့် ရဟန်းတော်တို့အား အက္ခောသဝတ္ထု(ဆဲရေးခြင်း) ဆယ်ပါးဖြင့် ဆဲရေးစေသည်။ ထိုသို့ ဆဲရေးသည်ကို အရှင်အာနန္ဒာ ကြားလျှင် မြတ်စွာဘုရားသခင်အား-

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-ဤမြို့သူ မြို့သားတို့သည် တပည့်တော်တို့အား အလွန်တရာ ဆဲရေးကြပါသည်။ တခြားမြို့သို့ သွားကြပါကုန်စို့ဘုရား” လျှောက်ထားသည်။

“ချစ်သားအာနန္ဒာ-၎င်းမြို့မှ လူတို့က ဆဲရေးကြပြန်သော် အဘယ်ကို သွားမည်နည်း”

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-အခြား တစ်ပါးသော မြို့သို့ သွားကြပါမည်ဘုရား”

“ချစ်သားအာနန္ဒာ-ထိုမြို့က ဆဲရေးကြပြန်လျှင် အဘယ်ကို သွားကြဦးမည်နည်း”

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-အခြား တစ်ပါးသော မြို့သို့ သွားကြပါဦးမည်ဘုရား”

“ချစ်သားအာနန္ဒာ-ဤသို့ မပြုသင့်၊ အဓိကရုဏ်းဖြစ်တိုင်း ပြောင်းရွှေ့နေရလျှင် ဆုံးမည်မဟုတ်၊ ဖြစ်သောနေရာမှာပင် အဓိကရုဏ်းကို ငြိမ်းစေပြီးမှ တခြားအရပ်သို့ သွားသင့်သည်။ ငါဘုရားသည် စစ်မြေပြင်သို့ ဝင်သော ဆင်ပြောင်ကြီးနှင့် တူပေသည်။ ထိုဆင်ပြောင်ကြီးသည် အရပ် လေးမျက်နှာမှလာသော မြားတို့ကို- သည်းခံရန် တာဝန်ရှိသကဲ့သို့ ထို့အတူ သီလမရှိသူ လူများစွာတို့၏ ပြောဆိုဆဲရေး ရေရွတ်ကြသောစကားကို သည်းခံရန် ငါဘုရား၏ တာဝန်ဖြစ်ပေသည်” မိန့်တော်မူပြီးလျှင် အောက်ပါ ဓမ္မဒေသနာတော်များကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်

- ၁။ အဟံ နာဂေါဝ သင်္ဂါမေ၊
- စာပတော ပတိတံ သရံ။
- အတိဝါကျံ တိတိက္ခိဿံ၊
- ဒုဿီလော ဟိ ဗဟုဇ္ဇနော။ ။

မြန်မာပြန် ။ ။ ဆင်ပြောင်ကြီးသည် စစ်မြေပြင်မှာ လေးမှ ပစ်လွှတ်လိုက် သော မြားတို့၏ ကျရောက်ခြင်းကို သည်းခံသကဲ့သို့ ငါဘုရားသည် လွန်ကျူးပြောဆိုစော်ကားသည့်စကား များကို သည်းခံတော်မူမည်။ လောကီနယ်သား လူအများ သည် သီလမရှိကြသည်သာတည်း။

၂။ ဒန္တံ နယန္တိ သမိတိ၊
 ဒန္တံ ရာဇာဘိရူဟတိ။
 ဒန္တော သေဋ္ဌော မနုဿေသု၊
 ယော. တိဝါကျံ တိတိက္ခတိ။ ။

မြန်မာပြန် ။ ။ ယဉ်ကျေးပြီးသော ဆင်မြင်းစသည်တို့ကိုသာ လူစုဝေးရာ ပွဲသဘင်သို့ ဆောင်ယူကြသည်။ ယဉ်ကျေးပြီးသော ဆင်မြင်းစသည်ကိုသာ မင်းစီးသည်။ လွန်ကျူးစော်ကား ဆဲရေးသည့် စကားကို သည်းခံနိုင်သောသူသည် ယဉ်ကျေးပြီးသူဖြစ်၍ လူတို့တွင် အမြတ်ဆုံးဖြစ်ပေသည်။

၃။ ဝရမဿတရာ ဒန္တော၊
 အာဇာနိယာစ သိန္ဓဝါ။
 ကုဉ္ဇရာ စ မဟာနာဂါ၊
 အတ္တဒန္တော တတော ဝရံ။ ။

မြန်မာပြန် ။ ။ အဿတိုရ်မြင်းများ၊ အာဇာနည်မြင်းများ၊ ညှိန္ဓောမြင်းများ၊ ကုဉ္ဇရမည်သော ဆင်ပြောင်ကြီးများသည် ယဉ်ကျေးမှ သာလျှင် ကောင်းမြတ်ကုန်၏။ မိမိကိုယ်ကို ယဉ်ကျေး စေပြီး သောသူသည် ထိုဆင်ကောင်း မြင်းကောင်း တို့ထက် လွန်မြတ်လှပေသည်။

ဤဓမ္မဒေသနာတော်အဆုံးမှာ ဆဲရေးကြသူတို့သည် မြတ်စွာ ဘုရားသခင်အား ကြည်ညိုသွားကြပြီး သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေသည်။

ဘုရားရှင်၏ အဓိကရုဏ်းငြိမ်းမှုဝတ္ထုပြီး၏။



(၂)

ဆင်ဆရာဖြစ်ဖူးသောမထေရ်ဝတ္ထု

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးစံနေတော်မူစဉ် ဆင်ဆရာဖြစ်ဖူးသော မထေရ်တစ်ပါးကို အကြောင်းပြု၍ “န ဟိ ဧတေဟိ ယာနေဟိ” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော်မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

ဆင်ဆရာဖြစ်ခဲ့ဖူးသောမထေရ်

တစ်နေ့မှာ အစိရဝတီမြစ်ကမ်းနား၌ ဆင်တစ်စီးကို ဆုံးမ၍ မရဘဲ ရှိနေသော ဆင်ဆရာတစ်ဦးကို ယခင်လူဖြစ်စဉ်က ဆင်ဆရာဖြစ်ခဲ့ဖူးသော ရဟန်းက မြင်လျှင် အနီးရှိ ရဟန်းတို့အား-

“ဤဆင်ဆရာသည် ၎င်းဆင်ကို ဤမည်သောနေရာမှာ ထိုးဆွလျှင် လျင်မြန်စွာ ယဉ်ကျေးအောင် ဆုံးမနိုင်လိမ့်မည်” ပြောဆိုသည်။ ဆင်ဆရာသည် ထိုစကားကိုကြားလျှင် ထိုစကားအတိုင်း ပြုလုပ်ရာ ဆင်ကို ခဏချင်း ဆုံးမလိုက်နိုင်သည်။

ရဟန်းတို့က ထိုအကြောင်းကို ဘုရားရှင်အား လျှောက်ထားကြသည်။ မြတ်စွာဘုရားသခင်သည် ထိုရဟန်းအား ခေါ်စေ၍ စစ်မေးတော်မူရာ ‘ဟုတ်မှန်ကြောင်း’ သိတော်မူလျှင်-

“မဂ်ဖိုလ်မှ အချည်းနှီးသော ရဟန်း-သင့်အား ဆင်စသည်ကို ဆုံးမသဖြင့် အဘယ်အကျိုးရှိအံ့နည်း။ ဤဆင်ယ ဥံစသည်တို့ဖြင့် မရောက်ဖူးသော နိဗ္ဗာန်အရပ်သို့ သွားနိုင်သည်မရှိ၊ ယဉ်ကျေးအောင် ဆုံးမပြီးသော မိမိကိုယ်ဖြင့်သာ မရောက်ဖူးသော နိဗ္ဗာန်အရပ်သို့ သွားနိုင်ပေသည်။ ထို့ကြောင့် မိမိကိုယ်ကိုသာ ဆုံးမလေလော့” မိန့်တော်မူပြီးလျှင် အောက်ပါ ဓမ္မဒေသနာတော်ကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်

န ဟိ ဧတေဟိ ယာနေဟိ၊
 ဂစ္ဆေယျ အဂတံ ဒိသံ။
 ယထာတ္တနာ သုဒန္တေန၊
 ဒန္တော ဒန္တေန ဂစ္ဆတိ။ ။

မြန်မာပြန် ။ ။ ပကတိသော ဆင်ယ ဥံ၊ မြင်းယ ဥံတို့ဖြင့် မရောက်ဖူးသေးသော နိဗ္ဗာန်အရပ်သို့ မရောက်နိုင်။ စက္ခုစသော ဣန္ဒြေကို ဆုံးမသဖြင့် လည်းကောင်း၊ မိမိစိတ်ကို ဆုံးမသဖြင့် လည်းကောင်း ယဉ်ကျေးပြီးသောသူသည် အိပ်မက်တွင်မျှ မရောက်ဖူးသော နိဗ္ဗာန်အရပ်သို့ မုချ ရောက်နိုင်ပေသည်။

ဤဓမ္မဒေသနာတော်အဆုံးမှာ လူများစွာတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေသည်။

ဆင်ဆရာဖြစ်ဖူးသော မထေရ်ဝတ္ထုပြီး၏။



(၃)

ပုဏ္ဏားအိုနှင့် သားလေးယောက်ဝတ္ထု

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးစံနေတော်မူစဉ် ပုဏ္ဏားအိုကြီးနှင့် သားလေးယောက်ကို အကြောင်းပြု၍ “ဓနပါလော နာမ ကုဉ္ဇရော” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော်မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

သားလေးယောက်နှင့်ဖခင်ပုဏ္ဏားအို

သာဝတ္ထိပြည်မှာ ငွေရှစ်သိန်းချမ်းသာသော ပုဏ္ဏားအိုကြီးတစ်ဦး ရှိသည်။ သားလေးယောက် အရွယ်ရောက်သော် ငွေတစ်သိန်းစီပေး၍ အိမ်ထောင်ချပေးလိုက်သည်။ မိခင်ပုဏ္ဏားမကြီး ကွယ်လွန်လျှင် သားလေးယောက်တို့ တိုင်ပင်ကြသည်။

“ငါတို့၏ဖခင်သည် နောက်မိန်းမထပ်ယူ၍ သားသမီးမွေးခဲ့သော် ငါတို့၏ အမွေဥစ္စာပျက်စီးလိမ့်မည်။ ဖခင်အား လှည့်ဖြား၍ အမွေဥစ္စာ ယူကြမည်” တိုင်ပင်ကြပြီးလျှင် ဖခင်ကြီးအား ခြေဆုပ်လက်နယ်ပြုပြီး-

“ဖခင်-အကျွန်ုပ်တို့သည် ဖခင်ကြီးအား လုပ်ကျွေးကြပါမည်။ ဖခင်မှာ ရှိသော ဥစ္စာဖြင့် ပြုလုပ်စရာမရှိပါ” ပြောဆို၍ ဖခင်ဝတ်ထားသော ခါးဝတ်ပုဆိုးမှတစ်ပါး အိမ်သုံးပစ္စည်းများနှင့်တကွ ကျန်ငွေလေးသိန်းကို သားလေးယောက်တို့ အညီအမျှ ခွဲဝေယူလိုက်ကြသည်။

ဖခင်အိုကြီးသည် ရှေးဦးစွာ သားကြီး အိမ်မှာ သွားနေသည်။ နှစ်ရက်သုံးရက်မျှ ကောင်းမွန်စွာ လုပ်ကျွေး၍ လေးရက်မြောက်နေ့မှာ ချွေးမ ဖြစ်သူက-

“သင့်ဖခင်သည် သင့်အား သားကြီးဟူ၍ တစ်ရာတစ်ထောင် ပိုပေးခဲ့သလော၊ ငါတို့အိမ်မှာချည်း နေလေဘိသည်။ အခြားသားများ အိမ်သို့ သွားရကောင်းမှန်း မသိသလော” ဆိုသည်။ ပုဏ္ဏားကြီးကြားလျှင် စိတ်ဆိုး၍ ဒုတိယသားအိမ်သို့ သွားသည်။ ထိုချွေးမကလည်း ထိုအတိုင်းပင် ဆိုပြန်သည်။ ဤသို့ဖြင့် ချွေးမလေးယောက်စလုံးက ဆိုကြသဖြင့် ဖခင် ပုဏ္ဏားအိုကြီးမှာ ခိုးကိုးရာမရှိဖြစ်ပြီး တောင်ဝှေးကိုင်ကာ ခွက်လက်ဆွဲ၍ တောင်းရမ်းစားသောက်ရသောအဖြစ်သို့ ရောက်ခဲ့ရရှာလေသည်။

ဘုရားရှင်ထံ ပုဏ္ဏားအိုကြီးရောက်လာခြင်း

ပုဏ္ဏားအိုကြီးသည် အစားအသောက်အအိပ်အနေ ဆင်းရဲလှသဖြင့် ပိန်ချုံးလာသည်။ ပိန်ချုံးလာသော မိမိအဖြစ်ကို ကြည့်၍ အားကိုးရာ မမြင် ရကား မြတ်စွာဘုရားသခင်ထံ အားကိုးခြင်းကြီးစွာဖြင့် ရောက်လာခဲ့သည်။ မြတ်စွာဘုရားသခင်သည် ပုဏ္ဏားကြီးနှင့် ပဋိသန္ဓာရစကား မြွက်ကြားတော် မူပြီး အမေးတော်ရှိလာသဖြင့် ပုဏ္ဏားကြီးက မိမိဖြစ်အင်ကို လျှောက်ကြား ပြလေသည်။ မြတ်စွာဘုရားသခင်က-

“ပုဏ္ဏားကြီး-ထိုသို့ဖြစ်လျှင် သင်သည် ဤဂါထာတို့ကို သင်ယူ၍ ပရိသတ်အလယ်မှာ ရွတ်ဆိုလေလော့” မိန့်တော်မူပြီး ဂါထာတို့ကို သင်ပေး လိုက်သည်။ ပုဏ္ဏားကြီးသည် ဂါထာတို့ကို သင်ယူပြီး ပရိသတ်အလယ်မှာ အောက်ပါအတိုင်း ရွတ်ဆိုလေသည်။

- ❖ ငါ့မှာသော်ကား၊ သားများလေးယောက်၊ ဖွားမြောက်၍လာ၊ ဝမ်းမြောက်ဝမ်းသာ၊ နှစ်သက်ပါခဲ့၊ သို့တဲ့စေကာ၊ သားတို့မှာမူ၊ သူတို့မယား၊ တိုင်ပင်ထား၍၊ ခွေးများဝက်ကို၊ မောင်းသလိုနယ်၊ ငါ့ကို ဟိန်းဟောက်၊ ဆိုခြိမ်းခြောက်၏။
- ❖ သူတော်မဟုတ်၊ သူယုတ်ဘီလူး၊ အသွင်ပူးလျက်၊ ကျေးဇူးအရှင်၊ ငါဖခင်အား ‘ဖခင်၊ဖခင်’၊ နှုတ်စရွှင်ခဲ့၊ ငါလျှင်အိုမင်း၊ ရှိတဲ့ လျှင်းသော်၊ ပယ်ငြင်းစွန့်ပစ်၊ သားတို့အဖြစ်ကား၊ အံ့အား ကုန်နိုင်ဖွယ်ပါတကား။

- ❖ အိုမင်းရင့်ရော်၊ အားသော်ကုန်ဆုံး၊ အသုံးမကျ၊ ငါ့ဘဝမှာ၊ ဇရာ ဖြိုခွင်း၊ အိုသည့်မြင်းကို စားကျင်းမှဖယ်၊ ထိုသည်နှယ်မို့၊ အားငယ် ငါ့မှာ၊ လူတကာတို့ အိမ်၊ ကြိမ်ကြိမ်လှည့်ကာ၊ တောင်းရပါသည်၊ အာယုသက်က လေးဆက်စေဖို့။
- ❖ ငါ့သားတို့မှာ မှီခိုရာစစ်၊ မဖြစ်ပါပြီ၊ ငါသည်ကိုင်ငြား၊ တောင်ဝှေး ဖျားလောက်၊ အားကိုးမရောက်ခဲ့၊ တောင်ဝှေးကမှ၊ နွားကိုလည်း မောင်း၊ ခွေးကိုလည်းမောင်း၊ ခြိမ်းမောင်းဖော်ရ၊ အားကိုးရ၏။
- ❖ မှောင်ထဲသွားသွား၊ ရေနက်ငြားလည်း၊ ကိုင်ထားတောင်ဝှေး၊ ကူညီ ပေး၏။ မနွေးချွတ်ချော်၊ ယိမ်းယိုင်သော်လျှင်၊ အဖော်တောင်ဝှေး၊ ကူညီပေး၍၊ ဖေးကူတန်ရပ်၊ ပြန်မတ်နိုင်ကြောင်း၊ အဖော် ကောင်းတည်း။ ဪ --- ပြန်ပြောင်းတွေးလှစ်၊ သားများ အဖြစ်ကား၊ အံ့အားနိုင်ကုန်ဖွယ်ပါတကား။ ။

(မှတ်ချက်။ ။ ဂါထာ ၅-ပုဒ်ကို လင်္ကာရေးဖွဲ့ထားပါသည်)

ထိုစဉ်အခါက လူတို့ ဥပဒေတစ်ရပ် ထုတ်ထားခဲ့သည်။ “မိဘတို့၏

ပစ္စည်းဥစ္စာကို သုံးဆောင်စားသောက်လျက်၊ မိဘတို့ကို မလုပ်ကျွေး မမွေးမြူသူကို သတ်ထိုက်၏” ဟူ၍ ဖြစ်သည်။ ထို့ကြောင့် ပုဏ္ဏားကြီး ရွတ်ဆိုသော ဂါထာကို ကြားရလျှင် လူတို့က သားဖြစ်သူတို့ကား “ကျေးဇူး ကန်းသူ” ဟု အမျက်ထွက်ပြီး သတ်မည်ပြုကြသည်။ သားတို့က ကြောက်ရွံ့ ပြီး ဖခင်ကြီးခြေရင်းမှာဝပ်စင်း၍ “ယနေ့မှစပြီး ဖခင်ကြီးအား ကောင်းစွာ လုပ်ကျွေးကြမည်” ဝန်ခံကာ အိမ်သို့ ခေါ်သွားကြသည်။ မယားဖြစ်သူတို့ အားလည်း--

“ယနေ့မှစပြီး ငါတို့ဖခင်အိုအား ကောင်းစွာ လုပ်ကျွေးပါ။ မေ့လျော့ လျှင် သင်တို့ကို ရိုက်သတ်မည်” ဆိုကြသည်။

ဤသို့ဖြင့် ပုဏ္ဏားအိုကြီးသည် စားကောင်းသောက်ဖွယ်များကို စားရသဖြင့် မကြာမီ ဝဖြိုးလာသော မိမိကိုယ်ကို ကြည့်ပြီး စဉ်းစားသည်။

“...ငါသည် ဤသို့ ချမ်းသာစွာနေရပြီး ကောင်းကောင်း စားသောက်ရသည်မှာ ရဟန်းဂေါတမကိုသာ အမှီပြု၍ ဖြစ်ပေသည်” စဉ်းစား၍ မိမိရရှိထားသော ပုဆိုးတစ်စုံကိုယူလျက် မြတ်စွာဘုရားသခင်ထံ လာခဲ့သည်။ မြတ်စွာဘုရားသခင်၏ ခြေတော်ရင်းမှာ ချထား၍ လှူဒါန်း သည်။ မြတ်စွာဘုရားသခင်က သနားတော်မူသဖြင့် အလှူခံတော်မူပြီး

တရားဟောကြားသည်။ တရားအဆုံးမှာ ပုဏ္ဏားကြီး သရဏဂုံတည်လေသည်။
ပုဏ္ဏားကြီးက-

“ရှင်ဂေါတမ-သားတို့က တပည့်တော်အား နေ့စဉ်ဝတ်ပြုသည့် ဆွမ်းအုပ်လေးအုပ်အနက် နှစ်အုပ်ကို အလှူခံတော်မူပါ” လျှောက်ထားသည်။
ထို့နောက် သားတို့ထံသွားပြီး-

“ရဟန်းဂေါတမသည် ငါ့မိတ်ဆွေဖြစ်သည်။ ငါ့အတွက်ပေးသော ဆွမ်းလေးအုပ်အနက် နှစ်အုပ်ကို ပေးလှူကြလော့” ဆိုသည်။

မြတ်စွာဘုရားသခင်သည် ထိုသားလေးဦးတို့ထံ အသီးသီး တစ်နေ့စီ သွားရာ သားတို့က အိမ်သို့ပင့်ဖိတ်၍ ကောင်းစွာ လုပ်ကျွေး ကြသည်။ တစ်နေ့မှာ သားကြီးဖြစ်သူသည် မင်္ဂလာအလှူတစ်ခု ပြုလုပ်ရာ မြတ်စွာဘုရားသခင်နှင့် ရဟန်းငါးရာတို့အား ပင့်ဖိတ်၍ နို့ဃနာဆွမ်းဖြင့် ပြုစုလုပ်ကျွေးသည်။ ဆွမ်းဘုဉ်းပေးပြီးသော် မြတ်စွာဘုရားသခင်သည် ထိုသားအဖငါးဦးနှင့် ချွေးမလေးဦး ပေါင်းကိုးဦးတို့အား-

“အမိအဖတို့ကို ပြုစုလုပ်ကျွေးခြင်းသည် ရှေးပညာရှိတို့၏ အလေ့ အကျင့်သာလျှင် ဖြစ်သည်” ဟူ၍ မိန့်တော်မူပြီး မိဘလုပ်ကျွေးသော ဆင်မင်း အကြောင်း ပြဆိုသည့် “မာတုပေါသက” ဇာတ်တော်ကို ဟောကြား တော်မူလေသည်။

အတိတ်ဖြစ်ရပ်
မာတုပေါသကဇာတ်တော်
အမိကို လုပ်ကျွေးသောဘုရားအလောင်းဆင်မင်းဝတ္ထု

ရှေးလွန်လေပြီးသောအခါက ဗာရာဏသီပြည်မှာ ဗြဟ္မဒတ် မင်းကြီး မင်းပြုစဉ်ဘုရားလောင်းသည် ဟိမဝန္တာတောအရပ်မှာ ဆင်ဖြူ အမျိုး၌ ဖြစ်သည်။ ဆင်ရှစ်သောင်းကို အုပ်ချုပ်နေသည်။ မျက်မမြင် ဖြစ်နေသော မိခင်ဆင်မကြီးကို လုပ်ကျွေးနေသည်။ ဆင်မင်းသည် ချိုမြိန် ကောင်းမွန်သော သစ်သီးတို့ကို မိခင်ဆင်မကြီးထံ ပို့စေသည်။ ပို့ခိုင်းသော ဆင်တို့သည် မိခင်ဆင်မကြီးထံ မပို့ဘဲ သူတို့ဘာသာ စားပစ်လိုက်ကြ သည်။ ထိုကို ဘုရားအလောင်း ဆင်မင်း စုံစမ်းသိရှိရလျှင် တစ်ညမှာ ဆင်အပေါင်းကို မသိစေဘဲ မိခင်ဆင်မကြီးကို ခေါ်ယူ၍ စဏ္ဍောရဏ

တောင်ခြေသို့ သွားရောက်ပြီး ကျူတောတစ်ခုကို အမှီပြုနေသည်။ မိခင်ကြီးအား တောင်စောင်းလိုက်ရုံတစ်ခုတွင်ထား၍ ပြုစုလုပ်ကျွေးနေလေသည်။

မုဆိုးကို ကယ်တင်ခြင်း

တစ်နေ့မှာ ဗာရာဏသီပြည်သား မုဆိုးတစ်ယောက်သည် တောလည်သွားရင်း မျက်စိလည်လမ်းမှားကာ ပြန်မတတ်ဖြစ်၍ အသံကျယ်စွာ ငိုကြွေးသည်။ ဘုရားအလောင်း ဆင်မင်းသည် မုဆိုးငိုကြွေးသံကို ကြား၍ “ငါရှိပါလျက် ဤယောက်ျား မပျက်စီးသင့်” ဟု ကြံပြီး မုဆိုးထံ သွားသည်။ ဆင်မင်းကို မြင်လျှင် မုဆိုးက ဆွက်ပြေးသည်။

“အိုယောက်ျား-မပြေးပါလင့်၊ ငါ့ကြောင့် သင့်အား ဘေးမရှိပါ။ အဘယ့်ကြောင့် ငိုကြွေးရသည်ကို ငါ့အား ပြောကြားလော့” ဆိုလျှင် မုဆိုးက ရပ်တန့်၍-

“အရှင်ဆင်မင်း-အကျွန်ုပ် လမ်းမှားနေသည်မှာ ခုနစ်ရက်ရှိပါပြီ” ဆိုသည်။

“အိုယောက်ျား-မကြောက်လင့်၊ သင့်ကို လူတို့သွားရာလမ်းခရီးသို့ ပို့ပေးမည်” ဆိုကာ မုဆိုးကို ကျောမှာတင်၍ တောမှ ထုတ်ဆောင်ပေးသည်။ အကြံယုတ်သော မုဆိုးက “ဤဆင်ဖြူအကြောင်းကို မင်းကြီးအား လျှောက်ကြားမည်” အကြံဖြင့် သစ်ပင်တောတောင် အမှတ်နိမိတ်တို့ကို မှတ်သားလာခဲ့သည်။

ထိုစဉ်ကာလမှာ မင်းကြီး၏ မင်္ဂလာဆင်တော် သေလွန်ခဲ့သည်။ မင်းကြီးက “မင်္ဂလာဆင်တော်ပြုလုပ်ခြင်းငှါ သင့်လျော်သော ဆင်ကို တွေ့မြင်သူသည် ငါ့အား ပြောကြားလော့” ဟု မြို့တွင်းမှာ စည်လည်စေသည်။ မုဆိုးသည် ထိုစည်လည်သံကို ကြားလျှင် မင်းကြီးအား လျှောက်ထား၍ ဆင်ဆရာတို့နှင့်အတူ မှတ်ခဲ့သော လမ်းအတိုင်း ကျူတောသို့ သွားလေသည်။ ထိုကိုဆင်မင်းမြင်လေလျှင်-

“...ဤဖြစ်ပေါ်လာသောဘေးရန်သည် ငါအသက်ကယ်လိုက်သော ယောက်ျားကြောင့် ဖြစ်ပေါ်လာသည် ဖြစ်ပေလိမ့်မည်။ ငါသည် ခွန်အားကြီးမားလှသည်။ ဆင်တစ်ထောင်ကိုသော်လည်း ဖျက်ဆီးနိုင်စွမ်းပါသည်။

ငါအမျက်ထွက်ခဲ့သော် တိုင်းပြည်နှင့်တကွသော စစ်သည်ဗိုလ်ပါကိုလည်း ဖျက်ဆီးနိုင်ပါသည်။ ထိုသို့ပြုလျှင် ငါ၏သီလပျက်စီးပေလိမ့်မည်။ ရှိစေတော့၊ ငါ့သီလ အပျက်မခံပြီ။ လုံတို့ဖြင့် ထိုးစေဦးတော့ ငါစိတ်မဆိုးပြီ..” ဟု မိဋ္ဌာန်ဆောက်တည်၍ ဦးခေါင်းညွတ်လျက် ရပ်နေသည်။

တိုင်းပြည်သို့ရောက်သောဆင်မင်း

ဆင်ဆရာသည် ဆင်မင်း၏ ကြန်အင်လက္ခဏာနှင့် ပြည့်စုံခြင်းကို မြင်၍ “ချစ်သားလာလော့” ဟု နှာမောင်းကို ကိုင်၍ ဆွဲခေါ်လာသည်။ ခုနစ်ရက်မြောက်သောနေ့မှာ တိုင်းပြည်သို့ ရောက်သည်။

မိခင်ဆင်မကြီးသည် အချိန်တန်၍ မိမိ၏သားဆင်မင်း ပြန်မလာ သော် ပြင်းစွာ ငိုကြွေးမြည်းတမ်းရှာသည်။ ဆင်ဆရာသည် ဆင်မင်းကို ယူဆောင်လာပြီး နံ့သာဖျန်းအပ်သော ဆင်တင်းကုပ်မှာထား၍ မင်းကြီးအား လျှောက်ကြားသည်။ မင်းကြီးသည် ကောင်းမွန်သော စားသောက်ဖွယ်တို့ကို ယူဆောင်လာပြီး ဆင်မင်းအား ကျွေးမွေးသည်။ ဆင်မင်းက “...မိခင်နှင့် ကွေ ကွင်းခြင်းဖြင့် အစာမစားပြီ” ကြံ၍ အစားအစာကို မယူဘဲနေသည်။ မင်းကြီးကဆိုသည်။

“အသင်ဆင်မင်း-စားစရာကို စားပါ၊ အသားအရေညှိုးနွမ်းပြီး ပိန်ချုံးအောင် မပြုပါနှင့်၊ မင်းတို့ ကိစ္စပြုဖွယ်များကို အသင်ဆင်မင်း ပြုရပါ လိမ့်မည်”

“မြတ်သောမင်းကြီး-တစ်ဦးတည်း အထီးကျန်ဘဝသို့ ရောက်နေ သည့် လမ်းပြမည့်သူ မရှိသော မျက်မမြင်ဆင်အိုမကြီးသည် စက္ကောရဏ တောင်သို့ သွားရာမှာ သစ်ငုတ်ဆူးငြောင့်တို့ စူးမိပါလိမ့်မည်”

“အသင်ဆင်မင်း-ထိုဆင်အိုမကြီးနှင့် အသင်သည် မည်သို့ တော်စပ်သနည်း”

“မြတ်သောမင်းကြီး-ထိုဆင်အိုမကြီးသည် အကျွန်ုပ်၏ မိခင် ဖြစ်ပါသည်”

“အိုအမတ်တို့-ဤဆင်မင်းသည် မိခင်ဆင်အိုမကြီးကို လုပ်ကျွေး နေပေသည်။ ကျေးဇူးကိုသိတတ်သော ဤဆင်မင်းကို လွတ်လိုက်ကြ ပါလော့။ အသင်ဆင်မင်း- ကျေးဇူးရှင်မိခင်ဆင်မနှင့်လည်းကောင်း၊ ဆွေမျိုး

ဖြစ်သော ဆင်တို့နှင့်လည်းကောင်း ဝမ်းမြောက်ဝမ်းသာဖြစ်၍ နေပါလော့” ဆို၍ လွတ်စေလိုက်သည်။

ဆင်မင်းတောသို့ပြန်ခြင်း

ဘုရားအလောင်းဆင်မင်းသည် အနှောင်အဖွဲ့မှလွတ်လျှင် မင်းကြီးအား မင်းကျင့်တရားဆယ်ပါးဖြင့် ဟောကြားဆုံးမ၍ မိခင်ရှိရာ တောသို့ ပြန်လာခဲ့သည်။ ပဒုမ္မာကြာအိုင်သို့ရောက်လျှင် ကြာစွယ်ကြာရင်းတို့ကို မိခင်အတွက်ယူ၍ ရေကို နှာမောင်းပြည့်၍ ယူဆောင်လျက်မိခင်ရှိရာသို့ လာခဲ့သည်။ မိခင်အိုမကြီးသည် ခုနစ်ရက်လုံးလုံး အစာမစားရသဖြင့် ဂူပေါက်ဝမှာ လဲနေသည်။ ဆင်မင်းသည် နှာမောင်းဖြင့်ယူလာသောရေဖြင့် ဖျန်းပက်လိုက်သည်။ မိခင်ဆင်မကြီးသည် မိုးရွာသည် အထင်ဖြင့်-

“ငါ့ကို လုပ်ကျွေးနေသော သားကောင်းသားမြတ်သည် အရပ်တစ်ပါးသို့ ဖဲခွါသွားလေပြီ။ ငါ့သားသွားသည်မှစ၍ အစာမစားရသော ငါ့ကို မိုးသည်ချိန်မဟုတ်ဘဲ ရွာသွန်းနှိပ်စက်ဘိသည်။ ဘယ်လိုမိုးမျိုးပေနည်း” ဟု ရွေရွတ်မြည်တမ်းလေသည်။ ဆင်မင်းသည် မိခင်ကြီးအား သက်သာရစေလို၍-

“အိုမိခင်-ထပါလော့၊ ဘာ့ကြောင့် ဤမျှကြာကြာအိပ်နေရသနည်း၊ သားဖြစ်သူ အကျွန်ုပ် ယခု ပြန်ရောက်လာပါပြီ၊ ကြင်နာသနားစိတ်ရှိသော မင်းကြီးက အကျွန်ုပ်အား လွတ်လိုက်ပါသည်မိခင်” ဆိုလေသည်။

မိခင်ဆင်မကြီးသည် ဝမ်းသာလှသဖြင့် မင်းကြီးအား “အသက်ရှည်ပါစေကြောင်း” ဆုမွန်ကောင်းတောင်းပေးလေသည်။

မင်းကြီးက ဆင်မင်းအား ပြုစုခြင်း

ထို့နောက် မင်းကြီးသည် ဆင်မင်း၏ မိဘကျေးဇူးသိတတ်မှုကို ကြည်ညိုလေးစားသောအားဖြင့် ကျူတောအနီးမှာ ရွာတည်ထောင်ပေးပြီး ဆင်မင်းနှင့် မိခင်ဆင်မကြီးအား ပြုစုလုပ်ကျွေးစေသည်။ နောက်အဖို့၌ မိခင်ဆင်မကြီး သေလွန်လျှင် ဆင်မင်းသည် အခြားတောသို့ သွားလေသည်။ ထိုအရပ်၌ကား ဟိမဝန္တာမှ ရောက်လာသော ရသေ့ငါးရာတို့ ဆက်လက်နေထိုင်ကြသည်။ မင်းကြီးသည် ဘုရားလောင်းဆင် မင်းရုပ်တုကို ကျောက်ဖြင့် ပြုလုပ်စေ၍ နှစ်စဉ်နှစ်တိုင်း ပူဇော်ပွဲ ပြုလုပ်စေသည်။

ပစ္စုပ္ပန်ဖြစ်စဉ်အဆက်
တရားဟောတော်မူခြင်း

မြတ်စွာဘုရားသခင်သည် မာတုပေါသကဆင်မင်းဇာတ်တော်ကို ဟောကြားတော်မူပြီးလျှင် အောက်ပါဓမ္မဒေသနာတော်ကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်
ဓနပါလော နာမ ကုဉ္ဇရော၊
ကဋျကဘေဒနော ဒုန္နိဝါရယော။
ဗဒ္ဒေါ ကဗင်္ဍံ နဘုဉ္ဇတိ၊
သုမရတိ နာဂဝနဿ ကုဉ္ဇရော။ ။

မြန်မာပြန် ။ ။ ပြင်းထန်စွာ အမုန်ယစ်၍ နှိမ်နှင်းထိန်းချုပ်နိုင်ခဲ့သော “ဓနပါလ” မည်သော ဆင်ပြောင်ကြီးသည် မင်း၏ ဖမ်းဆီးချုပ်နှောင်ခံရသဖြင့် အစာမစားချေ။ ဆင်ကြီးသည် ဆင်တို့နေရာ ဆင်နေတောကိုသာ အမြဲအောက်မေ့နေလေသည်။

ဤဓမ္မဒေသနာတော်အဆုံးမှာ ပုဏ္ဏားကြီး၊ သားနှင့် ချွေးမတို့သည် မျက်ရည်ယိုစီးကာ ကြည်နူးသောစိတ်ထားဖြင့် တရားကို နာကြားကြသည်။ မြတ်စွာဘုရားသခင်သည် သစ္စာတရားပြတော်မူ၍ တရားဟောတော်မူရာ ၎င်းတို့ကိုးဦးစလုံး သောတာပတ္တိဖိုလ်၌ တည်ကြလေသည်။

ပုဏ္ဏားအိုကြီးနှင့် သားလေးယောက်ဝတ္ထုပြီး၏။



(၄)

ပသေနဒီကောသလမင်းဝတ္ထု

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးစံနေတော်မူစဉ် ပသေနဒီကောသလမင်းကြီးကို အကြောင်းပြု၍ “မိဒ္ဓိ ယဒါ ဟောတိ မဟဂ္ဂသောစ” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော်မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

အစားကြီးသောမင်း

ပသေနဒီကောသလမင်းကြီးသည် ဆန်တစ်စိပ်ချက်ထမင်းကို ထိုနှင့် လိုက်ဖက်သော ဟင်းလျာဖြင့် စားနိုင်သည်။ တစ်နေ့နံနက် မင်းကြီးသည် နံနက်စာစားအပြီးမှာ မြတ်စွာဘုရားသခင်ထံ လာခဲ့သည်။ ထမင်းအဆီယစ်ခြင်း မဖျောက်ရသေးဘဲ လာခဲ့ရသဖြင့်ပင် ပင်ပန်းပန်း ဖြစ်နေသည်။ အိပ်ငိုက်လွန်းစွာဖြင့် ထိုင်နေရှာသည်။ ထိုကိုမြင်၍ မြတ်စွာဘုရားသခင် မေးတော်မူသည်။

“မြတ်သောမင်းကြီး-သက်သာမှု မယူရဘဲ၊ အပန်းမဖြေဘဲ လာခဲ့ရ သလော”

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-မှန်ပါသည် ဘုရား၊ တပည့်တော်သည် ထမင်းစားပြီးသည်မှစ၍ ဆင်းရဲကြီးစွာ ရောက်ရပါသည်ဘုရား”

“မြတ်သောမင်းကြီး-အစားများလွန်ခြင်းသည် ဤသို့ပင် ဆင်းရဲ ရပေသည်။ မိန့်တော်မူပြီးလျှင် အောက်ပါဓမ္မဒေသနာတော်ကို ဟောကြား တော်မူပေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်

မိစ္ဆိ ယဒါ ဟောတိ မဟတ္ထသောစ၊

နိဒ္ဒါယိတာ သမ္ပရိဝတ္တသာယီ။

မဟာဝရာဟောဝ နိဝါပပုဋ္ဌော၊

ပုနပျုန် ဂဗ္ဘမုပေတိ မန္တော။ ။

မြန်မာပြန် ။ ။ အစားကြီးသောသူသည် ငိုက်မျဉ်းသောအခါ အိမ်မှာ အစာကျွေးမွေးထားသော ဝက်ကြီးကဲ့သို့ လူးကာလှိမ့်ကာ နေရအိပ်စက်ရ၏။ သူသည် ပညာနဲ့နဲ့သူဖြစ်၍ အဖန် တလဲလဲ အမိဝမ်း၌ ပဋိသန္ဓေနေရ၏။

ဤဓမ္မဒေသနာတော်အဆုံးမှာ မင်းကြီးသည် နှစ်သက်သဖြင့် နေ့စဉ်ထမင်းတစ်လုတ် တစ်လုတ် လျှော့လျှော့စားသွားရာ နောက်ဆုံးမှာ တစ်စလယ်ချက်ထမင်းဖြင့် တင်းတိမ်ကာ ကိုယ်ခန္ဓာပေါ့ပါးပြီး ချမ်းသာစွာ နေနိုင်သွားလေသည်။

ပသေနဒီကောသလမင်းဝတ္ထုပြီး၏ ။



(၅)

သာနုသာမဏေဝတ္ထု

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးစံနေတော်မူစဉ် သာနုသာမဏေကို အကြောင်းပြု၍ “ဣဒံ ပုရေ စိတ္တမ စာရိ စာရိကံ” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော်မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

သာနုသာမဏေ

သာဝတ္ထိပြည်မှာ ဒါယိကာမကြီးတစ်ဦး၏ သားသည် သာနုအမည် ရှိ၏။ ငယ်စဉ်ကတည်းက ရှင်သာမဏေ ဝတ်ခဲ့သည်။ အကျင့်သီလနှင့် ပြည့်စုံသူဖြစ်သည်။ တစ်နေ့သောလဆန်းရှစ်ရက်နေ့မှာ နံနက်စောစောထ၍ သောက်ရေသုံးရေခပ်ကာ တည်ထားပြီး တရားဟောသောနေရာကို တံမြက် လှည်းသည်။ တရားနာရန် ကြွေးကြော်မှုကိုလည်း ပြုသည်။ ရဟန်းတို့က သာနုသာမဏေ၏ အစွမ်းကို စမ်းသပ်သောအားဖြင့် ပလ္လင်ပေါ်တက်စေကာ တရားစာပါဠိကို ရွတ်ဆိုစေသည်။ သာနုသာမဏေလည်း သာယာစွာ အသံဖြင့် ရွတ်ဆိုပြီး ပလ္လင်ပေါ်မှ ဆင်းခဲ့သည်။ ၎င်းနောက်-

“ဤတရားစာပါဠိကို ရွတ်ဆိုရာ၌ ရအပ်သော ကုသိုလ်အဖို့ကို ငါ့မိခင်ဖခင်တို့အား ပေးဝေပါ၏” ဟု အမျှပေးဝေသည်။

ဘဝဟောင်းက အမိတော်ဖူးသောဘီလူးမ

သာနုသာမဏေ၏ ယခုဘဝ မိခင်ဖခင်တို့သည် ပေးဝေသော ကုသိုလ်ကောင်းမှု၏ အဖို့ကို မသိကြသော်လည်း လွန်ခဲ့သော ဘဝဟောင်းက အမိတော်ခဲဖူးသော ဘီလူးမသည် နတ်တို့နှင့်အတူ တရားနာနေသည် ဖြစ်၍ ပေးဝေသော ကုသိုလ်အဖို့ကို ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်လေသည်။ တရားနာသောနတ်တို့သည် သာနုသာမဏေအား ရိုသေမြတ်နိုးကြသဖြင့် ထိုဘီလူးမကို “သာနု၏မိခင်တည်း” ဟု လေးစားကြသည်။ နတ်နှင့်ဘီလူးတို့အတူ စည်းဝေးကြရာမှာ ထိုဘီလူးမအား နေရာဦး၊ ရေဦး၊ အစာဦးကို ပေးကြသည်။ တန်ခိုးကြီးနတ်တို့လည်း ထိုဘီလူးမကိုမြင်လျှင် လမ်းဖယ်ပေးကြသည်။ နေရာမှထပြီး အရိုအသေပေးကြသည်။

လူထွက်မည့်သာနုသာမဏေ

သာနုသာမဏေသည် အရွယ်ရောက်လတ်သော် သာသနာတော်၌ မပျော်ပိုက်ငြီးငွေ့လာသည်။ လူထွက်ဖို့ ပုဆိုးတောင်းရန် မိခင်ထံသို့ သွားသည်။ မိခင်ကြီးက လူ့ဘဝဆင်းရဲပုံ အမျိုးမျိုးပြောပြနားချပါသော်လည်း မရသဖြင့် “ပုဆိုးပေးပါမည်။ ယာဂုဘုဉ်းပေးပါလေဦး” ဆိုကာ ယာဂုကပ်ပြီး ဆွမ်းချက်ရန် ဆန်ဆေးနေသည်။ ထိုစဉ်မှာ မိခင်ဟောင်းဘီလူးမသည် “သာနုသာမဏေ အဘယ်မှာနည်း” ဆင်ခြင်လျှင် ထိုအဖြစ်ကို သိမြင်၍-

“ငါသည် တန်ခိုးကြီးသော နတ်များ အလယ်မှာ အရှက်ရတော့မည်” ဟု တွေးပြီး သွားရောက်ကာ သာနုသာမဏေကိုယ်မှာ ဝင်ပူးသည်။ လည်ပင်းကို နောက်ပြန်လည်စေပြီး တံတွေးယိုစီးစေကာ ကြမ်းပြင်ပေါ်မှာ လဲကျစေသည်။ ဆန်ဆေးနေသော မိခင်ကြီးမြင်ပြီး ပြေးလာ၍ ပွေ့ဖက်ကာ ငိုကြွေးမြည်တမ်းသည်။ အိမ်နီးနားချင်းများ ရောက်လာပြီး ဗလိနတ်စာ ကျွေးကြသည်။ ဘီလူးမသည် စကားများစွာ ပြောကြား၍ “ဤသာနုသာမဏေသည် လူထွက်လိုခြင်း မကောင်းမှုကံကြောင့် ထွက်ပြေးသော်လည်း ဆင်းရဲတို့မှ မလွတ်နိုင်” ဟု ဆိုကာ သာမဏေကို လွှတ်၍ ပြန်သွားသည်။ သာနုသာမဏေ သတိပြန်ရလာသည်။ မျက်စိဖွင့်ကြည့်ရာ ငိုကြွေးနေသော မိခင်နှင့် စုရုံးရောက်ရှိနေသော လူများကို မြင်၍ မေးသည်။ မိခင်ကြီးက ဖြစ်ပျက်ပုံကို ပြောပြပြီး-

“ကာမဂုဏ်ကို စွန့်ပြီးမှ တစ်ဖန်လူပြန်ထွက်လာသောသူသည် အသက်ရှင်နေသော်လည်း သေသူမည်ပေသည်” စသဖြင့် လူ့ဘောင်၌ နေခြင်း၏ အပြစ်မျိုးစုံ ဆင်းရဲပုံတို့ကို ပြောပြသည်။ ထိုစကားကြားလျှင် သာနုသာမဏေသည် “လူမထွက်တော့ပြီ” ဆိုသည်။ မိခင်ကြီးက ဝမ်းမြောက်ဝမ်းသာစွာ ဆွမ်းချက်ကပ်ပြီး၊ မိမိသား အသက်နှစ်ဆယ်ပြည့် သည်ကိုသိ၍ သင်္ကန်းသုံးထည်ကိုစီရင်ပြီး ပေးလှူသည်။ သာနုသာမဏေ သည် သင်္ကန်းသုံးထည်ကို ယူသွားပြီး ပဉ္စင်းအဖြစ်ခံယူသည်။ ပဉ္စင်း ဖြစ်ပြီး၍ မကြာမြင့်မီမှာ မြတ်စွာဘုရားသခင်သည် ထိုသာနုရဟန်း၏ စိတ်ကို နှိပ်ကွပ်ခြင်း၌ အားထုတ်စေလိုသဖြင့်-

“ချစ်သား-အထူးထူးသော အာရုံတို့၌ ကာလကြာရှည် လှည့်လည် ကျက်စားတတ်သော ဤစိတ်ကို မနှိပ်ကွပ်သောသူအား ချမ်းသာခြင်း မဖြစ်နိုင်။ အမုန်ယစ်သော ဆင်ပြောင်ကို ချွန်းဖြင့် နှိပ်ကွပ်သကဲ့သို့ စိတ်ကို နှိပ်ကွပ်ခြင်း၌ အားထုတ်အပ်ပေသည်” မိန့်တော်မူပြီးလျှင် အောက်ပါဓမ္မ ဒေသနာတော်ကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်

ဣဒံ ပုရေ စိတ္တမ စာရိ စာရိကံ၊
 ယေနိစ္ဆကံ ယတ္ထကာမံ ယထာသုခံ။
 တဒဇ္ဇ ဟံ နိဂ္ဂဟိဿာမိ ယောနိသော၊
 ယတ္ထိပ္ပဘိန္နံ ဝိယ အင်္ဂုသဂ္ဂဟော။ ။

မြန်မာပြန် ။ ။ ဤစိတ်သည် ရှေးဘဝများစွာ သံသရာ၌ အလိုရှိတိုင်း ကောင်းနိုးရာရာ အာရုံအထူးထူးသို့ ချမ်းသာစွာ လှည့်လည် ကျက်စားဖူးခဲ့ပြီ။ ချွန်းကိုင်သော ဆင်ဆရာ သည် အမုန်ယစ်သောဆင်ကို နှိပ်ကွပ်သကဲ့သို့ ‘ငါသည် ထိုစိတ်ကို သင့်တင့်စွာ နှလုံးသွင်းခြင်းဖြင့် နှိပ်ကွပ်ဆုံးမ အပ်သည်သာတည်း-ဟု ကြံစည်အားထုတ်သင့်သည် သာတည်း။ ။

ဤဓမ္မဒေသနာတော်အဆုံးမှာ သာနုရဟန်းနှင့်တကွ တရားနာ
လာကုန်သော နတ်တို့သည် သစ္စာလေးပါးကို ထိုးထွင်း၍ သိမြင်ကြရ
လေသည်။ နောင်တွင် သာနုရဟန်းသည် ပိဋကတ်သုံးပုံဆောင် ရဟန္တာ
အရှင်မြတ် ဖြစ်လေသည်။

သာနုသာမဏေဝတ္ထုပြီး၏။



(၆)

ပါဝေယျကဆင်ဝတ္ထု

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးစံနေတော်မူစဉ် ကောသလမင်းကြီး၏ ပါဝေယျကဆင်ကို အကြောင်းပြု၍ “အပ္ပမာဒရတာ ဟောထ” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော် မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်
ပါဝေယျကဆင်

နုပျိုစဉ်က အလွန်ခွန်အားကြီးသော ပါဝေယျကဆင်သည် အိုမင်း လာပြီးနောက် တစ်နေ့မှာ အိုင်ကြီးတစ်အိုင်သို့ သက်ဆင်းရာတွင် ညွန်ထဲ ကျွံနစ်ပြီး ပြန်မတက်နိုင် ဖြစ်နေသည်။ ထိုအကြောင်းကို ကောသလမင်းကြီး ကြားလျှင် ဆင်ဆရာအား ထိုဆင်ကို ညွန်မှ ထုတ်ဆောင်စေသည်။

ဆင်ဆရာသည် ထိုအရပ်သို့သွား၍ စစ်ဦးကို ပြပြီး စစ်မြေပြင်မှာ တီးသောစည်ကို တီးခတ်စေသည်။ ပါဝေယျကဆင်သည် စိတ်ဓာတ် တက်ကြွလာပြီး အဟုန်ဖြင့် ရုန်းထခဲ့ရာ ညွန်တွင်းမှ လွတ်ခဲ့လေသည်။ ရဟန်းတို့က ထိုအကြောင်းကို မြတ်စွာဘုရားသခင်အား လျှောက်ထား ကြသည်။ မြတ်စွာဘုရားသခင်က-

“ချစ်သားရဟန်းတို့-ထိုဆင်သည် ထိုမျှလောက်သော ပကတိ ညွန်ထဲမှ ထွက်မြောက်နိုင်ရန် ခက်ခဲသော မိမိကိုယ်ကို ထုတ်ဆောင်

နိုင်ပေသည်။ အသင်တို့သည်ကား ကိလေသာတည်းဟူသော ထွက်မြောက်
 နိုင်ခဲ့သည့် ညွှန်ထဲ၌ ကောင်းကောင်းကြီး နှစ်ဝင်နေကြသည်။ ထို့ကြောင့်
 သင့်တင့်ကောင်းမွန်သော အကြောင်းအခွင့်အားဖြင့် လုံ့လကြိုးကုတ်
 အားထုတ်ကြပြီး သင်တို့သည်လည်း ကိလေသာညွှန်ထဲမှ မိမိကိုယ်ကို
 ကောင်းစွာ ထွက်မြောက်အောင် ထုတ်ဆောင်ကြကုန်လော့” မိန့်တော်မူ
 ပြီးလျှင် အောက်ပါဓမ္မဒေသနာတော်ကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်

အပ္ပမာဒရတာ ဟောထ၊
 သစိတ္တမနုရက္ခထ။
 ဒုဂ္ဂါဥဒ္ဓရတတ္တာနံ၊
 ပကေ သန္ဓောဝ ကုဉ္ဇရော။ ။

မြန်မာပြန် ။ ။ မမေ့လျော့ခြင်း အပ္ပမာဒတရား၌ မွေ့လျော်ကြကုန်လော့၊
 မိမိစိတ်ကို စောင့်ရှောက်ကြကုန်လော့၊ ညွှန်၌နှစ်သော
 ဆင်သည် မိမိကိုယ်ကို ညွှန်မှ ထုတ်ဆောင်သကဲ့သို့
 ကိလေသာညွှန်ထဲမှ မိမိကိုယ်ကို ထုတ်ဆောင်ကြကုန်
 လော့။

ဤဓမ္မဒေသနာတော်အဆုံးမှာ ထိုရဟန်းတို့သည် အရဟတ္တဖိုလ်၌
 တည်ကြလေသည်။

ပါဝေယျကဆင်ဝတ္ထုပြီး၏။



(၇)

ရဟန်းငါးရာဝတ္ထု

မြတ်စွာဘုရားသခင်သည် ပါလိလေယျကဆင်မင်း၏ လုပ်ကျွေးမှု ဖြင့် ပါလိလေယျကတောအုပ်၌ သီတင်းသုံးစံနေတော်မူစဉ် အရှင်အာနန္ဒာ မထေရ်နှင့်အတူ ရောက်လာသော ရဟန်းငါးရာကို အကြောင်းပြု၍ “သစေ လဘေထ နိပကံ သဟာကံ” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြား တော်မူပါသည်။

**ပစ္စုပ္ပန်ဖြစ်စဉ်
တောသို့လိုက်လာသောရဟန်းငါးရာ**

[အမှာ ။ ။ မြတ်စွာဘုရားသခင်သည် ပါလိယျေကတော၌ သီတင်းသုံးစံ နေတော်မူသည့်အဖြစ်ကို ပြည်တော်ဝင်ဓမ္မပဒဝတ္ထုတော် ပထမတွဲ ၁-ယမကဝဂ်၊ ၅-ခုမြောက်ကောသမ္ဗိရဟန်းများ ဝတ္ထုတွင် အပြည့်အစုံ ဖော်ပြပြီးဖြစ်သည်။ ဤ၌ ဓမ္မဒေသနာ တော်နှင့် သက်ဆိုင်ရာဖြစ်စဉ်ကိုသာ ပြပါမည်။ အပြည့်အစုံ လိုပါမူ ထိုမှာ ကြည့်ကြပါလေကုန်။ ။]

သီတင်းဝါလကျွတ်သောအခါ သာဝတ္ထိပြည်မှ အနာထပိဏ်၊ ဝိသာခါစသော ကျောင်းဒါယကာကြီးတို့သည် “မြတ်စွာဘုရားသခင်ကို ပင့်ပေးပါရန်” အရှင်အာနန္ဒာထံ ချဉ်းကပ်၍ ဘုရားရှင်ထံ ပို့ဆောင်ပေးရန်

တောင်းပန်ကြသည်။ အရှင်အာနန္ဒာသည် ထိုရဟန်းတော်တို့ကိုခေါ်ပြီး ပါလိလေယျကတောသို့ ကြွတော်မူသည်။ ဘုရားရှင်ထံ ရောက်ခါနီး လတ်သော်-

“...တစ်ပါးတည်းစံနေတော်မူသော ဘုရားရှင်ထံတော်သို့ ရဟန်းတော်များကို ချက်ချင်းခေါ်ဆောင်မသွားသင့်...” စဉ်းစား၍ ပါလာသော ရဟန်းတို့ကို အတော်ဝေးဝေး မှာထားခဲ့ပြီး တစ်ပါးတည်းသာ ဘုရားရှင်ထံ သွားလေသည်။ ပါလိလေယျကဆင်မင်းသည် အရှင်အာနန္ဒာကိုမြင်လျှင် တုတ်ချောင်းကြီးကို နှာမောင်းဖြင့်ကိုင်၍ ရိုက်ပုတ်ရန် ပြေးလာသည်။ မြတ်စွာ ဘုရားသခင်က-

“သူ့ကို မတားမြစ်နှင့်၊ သူကား ငါဘုရား၏ အလုပ်အကျွေး ဖြစ်သော အရှင်အာနန္ဒာပေတည်း” မိန့်တော်မူရာ ဆင်မင်းသည် ရောက်နေရာမှာပင် တုတ်ကိုပစ်ချလိုက်ပြီး သပိတ်သင်္ကန်းကို လှမ်းယူသည်။ အရှင်အာနန္ဒာက မပေး၊ ကိုယ်တိုင်ယူဆောင်၍ ဘုရားရှင်စံနေတော်မူရာ ကျောက်ဖျာအနီး မြေအပြင်မှာ ချထားလိုက်ပြီး ဘုရားရှင်အား ရှိခိုးကာ သင့်တော်ရာမှာ နေနှင့်သည်။

“ချစ်သားအာနန္ဒာ-သင်တစ်ယောက်တည်း လာသလော”

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-ငါးရာမျှ လောက်သော ရဟန်းတို့လည်း အတူပါလာပါသည်ဘုရား”

“ယခု သူတို့ အဘယ်မှာနည်း”

“ရှင်တော်မြတ်ဘုရား၏ အလိုတော်ကို မသိရသေးသဖြင့် ပြင်ပ တော တစ်နေရာမှာ ထားခဲ့ပါသည်ဘုရား”

“ချစ်သားအာနန္ဒာ-သူတို့ကို သွားခေါ်ချေလော့”

အရှင်အာနန္ဒာသည် ရဟန်းငါးရာကို သွားရောက်ခေါ်ဆောင် လာသည်။ ပဋိသန္တာရ စကားပြောကြားပြီးနောက် ရဟန်းတို့က လျှောက် ကြားသည်။

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား ရှင်တော်မြတ် ဘုရားသည် မင်းမျိုးမှ ဆင်းသက်လာသူဖြစ်သဖြင့် နူးညံ့သိမ်မွေ့သူ ဖြစ်ပါ သော်လည်း တောအုပ်အတွင်းဝယ် တစ်ပါးတည်း သီတင်းသုံးတော်မူခြင်း ဖြင့် ခဲယဉ်းသောအမှုကို ပြုတော်မူပါပေသည်။ ဝတ်ဖြည့်မည့်သူမျှ မရှိပါ တကား အရှင်ဘုရား”

‘ချစ်သားရဟန်းတို့-ပါလိလေယျကဆင်မင်းသည် ပြုလုပ်ရမည့် ဝတ်မှန်သမျှကို ဖြည့်ဆည်းပြုလုပ်ပေးသည်။ ချစ်သားရဟန်းတို့-စိတ်ထား ညီမျှသော အပေါင်းအဖော်ကို မရခဲ့လျှင် ဤသို့ပင် တစ်ယောက်တည်း နေခြင်းက ပို၍ ကောင်းမွန်လှပေသည်’ မိန့်တော်မူပြီးလျှင် အောက်ပါ ဓမ္မဒေသနာတော်ကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်

၁။ သစေ လဘေထ နိပကံ သဟာယံ၊
သဒ္ဓိံ စရံ သာဓု ဝိဟာရိ မိရံ။
အဘိဘုယျ သဗ္ဗာနိ ပရိဿယာနိ၊
စရေယျ တေနတ္ထမနော သတီမာ။ ။

မြန်မာပြန် ။ ။ အတူနေထိုင်ရန် သင့်လျော်သော ကောင်းစွာ နေထိုင်လေ့ ရှိသည့် တည်ကြည်မြဲမြံသော အသိဉာဏ်လည်း ရှိသော ပညာရှိမိတ်ဆွေကောင်းကို ရခဲ့လျှင် ဘေးရန်အားလုံးကို နှိမ်နှင်းလျက် ထိုမိတ်ဆွေကောင်းနှင့် အတူတကွ ဝမ်းမြောက်ဝမ်းသာ သတိရှိစွာဖြင့် ကျင့်ကြံနေထိုင်ရာ၏။

၂။ နောစေ လဘေထ နိပကံ သဟာယံ၊
သဒ္ဓိံ စရံ သာဓု ဝိဟာရိ မိရံ။
ရာဇာဝ ရဋ္ဌံ ဝိဇိတံ ပဟာယ၊
ဧကော စရေ မတင်္ဂီရညေဝ နာဂေါ။ ။

မြန်မာပြန် ။ ။ အတူနေထိုင်ရန် သင့်လျော်သော ကောင်းစွာ နေထိုင်လေ့ ရှိသည့် တည်ကြည်မြဲမြံသော အသိဉာဏ်လည်း ရှိသော ပညာရှိမိတ်ဆွေကောင်းကို မရခဲ့လျှင် “မင်းသည် အောင်နိုင်ပြီးသော နိုင်ငံကို စွန့်ခွာ၍ ထွက်သွားသကဲ့သို့ လည်းကောင်း၊ မာတင်္ဂီဆင်မင်းသည် တောမှာ တစ်ကောင်တည်း လှည့်လည်နေထိုင်သကဲ့သို့ လည်းကောင်း တစ်ယောက်တည်းသာ နေထိုင်ကျင့်ကြံ ရာ၏။

၃။ ဧကဿ စရိတံ သေယျော၊
 နတ္ထိ ဗာလေ သဟာယတာ။
 ဧကော စရေ နစ ပါပါနိ ကယိရာ၊
 အပေါဿုက္ကော မာတင်္ဂံ ရညေဝ နာဂေါ။ ။

မြန်မာပြန် ။ ။ တစ်ယောက်တည်း နေထိုင်ကျင့်ကြံခြင်းသည် မြတ်၏။
 လူ့မိုက်၌ မိတ်ဆွေကောင်း အဖြစ်မျိုးမရှိ။ မာထင်္ဂံ
 ဆင်မင်းသည် တော၌ တစ်ကောင်တည်း ကြောင့်ကြမဲ့
 လှည့်လည်နေထိုင်သကဲ့သို့ တစ်ယောက်တည်း
 ကြောင့်ကြမဲ့ နေထိုင်ကျင့်ကြံရာ၏။ မကောင်းမှုကို မပြုရာ။

ဤဓမ္မဒေသနာတော်အဆုံးမှာ ထိုရဟန်းငါးရာတို့သည် အရဟတ္တ
 ဖိုလ်၌ တည်ကြလေသည်။

ရဟန်းငါးရာဝတ္ထုပြီး၏။



(၈)

မာရ်နတ်သားဝတ္ထု

မြတ်စွာဘုရားသခင်သည် ဟိမဝန္တာအရပ်ဝယ် တောကျောင်း၌ သီတင်းသုံးစံနေတော်မူစဉ် မာရ်နတ်သားကို အကြောင်းပြု၍ “အတ္တမိ ဇာတမိ သုခါ သဟာယာ” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော်မူပါသည်။

**ပစ္စုပ္ပန်ဖြစ်စဉ်
ဘုရားရှင်အကြံတော်နှင့် မာရ်နတ်**

ထိုစဉ်ကာလ၌ အုပ်ချုပ်ကြသော တရားမစောင့်သည့် မင်းဆိုးတို့၏ နှိပ်စက်ညှဉ်းပန်းခြင်းကို ခံရသော လူတို့ကို မြင်တော်မူလျှင် မြတ်စွာဘုရား သခင်သည် သနားကြင်နာသောစိတ်ရှိတော်မူသည်ဖြစ်၍-

“...မသတ်ဖြတ် မညှဉ်းဆဲထိုက်သောသူတို့ကို မသတ်ဖြတ်မညှဉ်းဆဲဘဲ ငါသည် တရားသဖြင့် မင်းပြုရန် တတ်နိုင်ကောင်းမည်လော” ဟူသော အကြံဖြစ်တော်မူသည်။ ထိုအကြံကို မာရ်နတ်သားသိရှိ၍-

“...ရှင်ဂေါတမသည် မင်းပြုလိုသည်ဖြစ်အံ့၊ မင်းပြုခြင်းသည် မေ့လျော့ခြင်း၏ အကြောင်းဖြစ်သည်။ သူ့အား မင်းပြုအောင် တိုက်တွန်းအံ့...” စဉ်းစားကာ လာပြီးလျှင်-

“မြတ်စွာဘုရားသည် ‘မသတ်ဖြတ် မညှဉ်းဆဲသူကို မသတ်ဖြတ် မညှဉ်းဆဲဘဲ’ တရားသဖြင့် မင်းပြုတော်မူပါလော့၊ ရှင်တော်မြတ်ဘုရားသည်

ဣဒ္ဓိပါဒ်လေးပါးကို ပွားများပြီးဖြစ်သဖြင့် ဟိမဝန္တာတောင်ကြီးကို “ရွှေ” ဟု နှလုံးသွင်းလျှင် ရွှေအတိဖြစ်ရာပါသည်။ အကျွန်ုပ်သည်လည်း ထိုရွှေဖြင့် ပြုသင့်သည်ကို ပြုလုပ်ရပါမည်” လျှောက်ထားသည်။ မြတ်စွာဘုရား သခင်က-

“ဤတစ်တောင်လုံးသော ရွှေကို ပေးသော်လည်း လူတစ်ဦးအတွက် ပင်မလုံလောက်နိုင်၊ တေဘူမကဝဋ်ဒုက္ခကို မြင်ပြီးသူသည် ကာမဂုဏ် ငါးပါး၌ အဘယ်သို့ စိတ်ညွတ်နိုင်ပါအံ့နည်း။ ကာမစသည် ကပ်ငြိ တတ်သည့် တရားကိုသာ ပယ်ဖျောက်ရန် ကျင့်ရာပေမည်” မိန့်တော်မူလျက် မာရ်နတ်သားအား ထိတ်လန့်စေပြီးနောက်-

“ဟယ်မာရ်နတ်ယုတ်-သင်၏ အဆုံးအမဩဝါဒကတခြား၊ ငါဘုရား၏ အဆုံးအမဩဝါဒကား တခြားတည်း၊ သင်နှင့်အတူ ဓမ္မ အားဖြင့် နှီးနှောဖွယ်မရှိ၊ ငါဘုရားကား ဤသို့ ဆုံးမတော်မူပေသည်” မိန့်တော်မူပြီးလျှင် အောက်ပါဓမ္မဒေသနာတော်ကို ဟောကြားတော်မူ လေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်

၁။ အတ္တမိ ဇာတမိ သုခါသဟာယာ၊
တုဋ္ဌိသုခါ ယာ ဣတရိတရေန။
ပုညံ သုခံ ဇီဝိတသင်္ခယမ္ပိ၊
သဗ္ဗဿ ဒုက္ခဿ သုခံ သဟာနံ။ ။

မြန်မာပြန် ။ ။ အကြောင်းကိစ္စ ဖြစ်ပေါ်လာခဲ့သော် အဆွေခင်ပွန်းကို ရခြင်းသည် ချမ်းသာ၏။ ရသမျှနှင့် ရောင်ရဲခြင်းသည် ချမ်းသာ၏။ ကောင်းမှုကံသည် ချမ်းသာ၏။ ဝဋ်ဆင်းရဲ အားလုံးကို အရဟတ္တမဂ်ဖြင့် ပယ်ဖျက်ခြင်းသည် ချမ်းသာ၏။

၂။ သုခါ မတ္တေယျတာ လောကေ၊
အထော ပေတ္တေယျတာ သုခါ။
သုခါ သာမညတာ လောကေ၊
အထော ဗြဟ္မညတာ သုခါ။ ။

မြန်မာပြန် ။ ။ လောက၌ အမိကို လုပ်ကျွေးခြင်းသည် ချမ်းသာ၏။
အဖကို လုပ်ကျွေးခြင်းသည် ချမ်းသာ၏။ ရဟန်း၏
အဖြစ်သည် ချမ်းသာ၏။ မကောင်းမှုမှအပ ပြုပြီး
ခြင်းသည် ချမ်းသာ၏။

၃။ သုခံ ယာဝဇရာ သီလံ၊
သုခါ သဒ္ဓါ ပတိဋ္ဌိတာ။
သုခေါ ပညာယ ပဋိလာဘော၊
ပါပါနံ အကရဏံ သုခံ။ ။

မြန်မာပြန် ။ ။ သီလသည် အိုသည်တိုင်အောင် ချမ်းသာ၏။ သဒ္ဓါတရား
မတုန်မလှုပ်ခြင်းသည် ချမ်းသာ၏။ ပညာကိုရခြင်းသည်
ချမ်းသာ၏။ မကောင်းမှုကို မပြုခြင်းသည် ချမ်းသာ၏။

ဤဓမ္မဒေသနာတော်အဆုံးမှာ နတ်များစွာတို့ တရားထူး ရကြ
လေသည်။

မာရ်နတ်သားဝတ္ထုပြီး၏။



နာဂဝဂ်

- နာဂ = ဆင်ဥပမာတရား၊
- ဝဂ္ဂ(ဝဂ်) = အစုငယ်(ဝါ)အခန်းငယ်၊
- နာဂဝဂ္ဂ = (နာဂဝဂ်)ဆင်ဥပမာတရားစု။

ဆင်ကိုကြည့်ပါ။ ရိုင်းလျှင် အန္တရာယ်များ၏။
 ယဉ်လျှင် အသုံးဝင်၏။ အကျိုးများ၏။ ထိုဆင်ကို
 ယဉ်အောင် ထောင်းထုရိုက်နှက်ထိုးဆွသကဲ့သို့
 မိမိ၏ စိတ်ရိုင်းကို နှိပ်နှင်းဆုံးမလော့။ ယဉ်လာလျှင်
 အသုံးကျတော့သည်။ သင့်အား ဆင်းရဲကင်းစေပြီး
 ချမ်းသာစစ်သို့ ပို့ဆောင်ပေးလိမ့်မည်-ဟု ဆင်ကို
 ဥပမာပြသည့် နှစ်ဆယ့်သုံးခုတို့၏ ပြည့်ကြောင်း
 ဖြစ်သော နာဂဝဂ်သည် ဤတွင် ပြီးဆုံးခြင်းသို့
 ရောက်ပေပြီ။ ။

၂၃-နာဂဝဂ်ပြီး၏။



၂၄။ တဏှာဝဂ်

(၁)

ကပိလငါးဝတ္ထု

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးစံနေတော်မူစဉ် ကပိလငါးကို အကြောင်းပြု၍ “မနုဇဿ ပမတ္တစာရိနော” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော်မူပါသည်။

အတိတ်ဖြစ်ရပ်

ကပိလ၏ ရှေးဘဝဖြစ်ရပ်

လွန်လေပြီးသော အတိတ်ကာလ ကဿပမြတ်စွာဘုရားသခင် ပရိနိဗ္ဗာန်ပြုပြီးသောအချိန်က ဖြစ်သည်။ နောင်တော်ကြီးသာဂတနှင့် ညီငယ်ကပိလတို့သည် လူ့ဘောင်မှထွက်၍ ရဟန်းပြုကြသည်။ သူတို့၏ မိခင်သာမိနီနှင့် နှမငယ်ဖြစ်သူ တာပနာတို့သည်လည်း ရဟန်းမိန်းမတို့ထံမှာ ရဟန်းပြုလိုက်ကြသည်။

နောင်တော်ကြီး သာဂတရဟန်းသည် ဝိပဿနာဓုရကို ဖြည့်မည်ဟု ကြံစည်ပြီး ငါးဝါပတ်လုံး ဥပဇ္ဈာယ်ဆရာထံမှာနေ၍ အရဟတ္တဖိုလ်တိုင်အောင်သော ကမ္မဋ္ဌာန်းကို သင်ယူကာ တောသို့ဝင်ပြီး တရားအားထုတ်ရာ အရဟတ္တဖိုလ်သို့ ရောက်လေသည်။ ညီငယ်ကပိလမှာ ဂန္ဓဓုရကို ထမ်းရွက်မည်ဟု ပိဋကတ်သုံးပုံကို သင်ယူတတ်မြောက်သည်။

ထင်ရှားကျော်ကြားလာသည်။ အခြံအရံများလာသည်။ လာဘ်လာဘ ပေါများလာသည်။ ‘ငါပညာတတ်’ဟု မာနထောင်လွှားသည်။ သူတစ်ပါးတို့ ပြောဆိုသည့်အပ်သောအရာကို မအပ်ဟုလည်းကောင်း၊ မအပ်သောအရာကို အပ်သည်ဟုလည်းကောင်း၊ အပြစ်ရှိသောအရာကို အပြစ်မရှိဟု လည်းကောင်း၊ အပြစ်မရှိသောအရာကို အပြစ်ရှိ၏ဟု လည်းကောင်း ပြောဆိုလေ့ရှိသည်။

ထိုကပိလရဟန်းကို သီလချစ်မြတ်နိုးသော ရဟန်းတို့က တရား နည်းလမ်းကျဆုံးမလျှင် “ငါ့ရှင်တို့-သင်တို့ ဘယ်လောက်ထိ သိကြ သနည်း” ဟုခွန်းတုံ့မခံ နှုတ်လှံထိုးလေ့ ရှိသည်။ ကဲ့ရဲ့ရှုတ်ချလေ့ရှိသည်။ နောင်တော်ကြီး သာဂတမထေရ်အား အကြောင်းကြားကြသည်။ သာဂတ မထေရ် ကြွလာပြီး ညီဖြစ်သူ ကပိလရဟန်းအား ပြောဆိုဆုံးမသော်လည်း မနာယူချေ။ နှစ်ကြိမ်သုံးကြိမ်မျှ ပြောဆိုဆုံးမသော်လည်း မနာယူသဖြင့် “ငါ့ရှင်ကပိလ-သင်ပြုသောကံသည် သင့်အား ထင်ရှားပေလိမ့်မည်” ဟု ပြောဆိုကာ ဖဲခွါသွားလေသည်။ ထိုအခါမှစ၍ သီလကို ချစ်မြတ်နိုးကုန်သော ရဟန်းကောင်းတို့က စွန့်ပစ်လိုက်ကြသည်။ ကပိလမထေရ်သည် အကျင့် မကောင်းသော ရဟန်းတို့နှင့် ပေါင်းဖော်လျက် အယူမှားမြဲ မှားနေ လေသည်။

ဥပုသ်ပြုမည့် တစ်နေ့မှာ ဖြစ်သည်။ ပါတိမောက်ရွတ်ဆိုမည့် နေရာမှာ ထိုင်ပြီး ယပ်ကိုကိုင်လျက်-

“ငါ့ရှင်တို့-ယခုစည်းဝေးလာသော ရဟန်းတို့အား ပါတိမောက်ကို လေ့လာခြင်းဖြစ်ပါ၏လော” မေးသည်။ ရဟန်းတို့က-

“...ဤကပိလမထေရ်အား ခွန်းတုံ့ပြန်လှန်ပြီး စကားတုံ့ဆိုသဖြင့် အကျိုးမရှိ...” ဟု စဉ်းစားကြပြီး ဆိတ်ဆိတ်နေကြသည်။ ကပိလမထေရ်က-

“ငါ့ရှင်တို့-သုတ်အဘိဓမ္မာ ဝိနည်းမရှိ၊ ပါတိမောက်ကို သင်သင်၊ မသင်သင် အကျိုးမရှိ” ဆိုကာ ထသွားလေသည်။ ဤသို့လျှင် ကပိလ မထေရ်သည် ကဿပမြတ်စွာဘုရားရှင်၏ ပရိယတ္တိသာသနာတော်ကို ဆုတ်ယုတ်စေလေသည်။ ထိုနေ့မှာပင် နောင်တော်ကြီး သာဂတမထေရ် ပရိနိဗ္ဗာန်ပြုလေသည်။

ကပိလမထေရ်သည် သေလွန်လေသော် အဝီစိငရဲ၌ ဖြစ်လေသည်။ မိခင်နှင့် နှမငယ်ရဟန်းမိန်းမတို့သည်လည်း သားဖြစ်သူ ကပိလမထေရ်၏

အယူအတိုင်း အတုလိုက်ကာ ရဟန်းကောင်းတို့ကို ဆဲရေးရေရွတ်ခဲ့ကြ သဖြင့် သေလွန်သော် အဝီစိငရဲ၌သာ ဖြစ်ကြလေသည်။

တံငါသည်တို့၏ ရှေးဖြစ်ကြောင်း

ကဿပမြတ်စွာဘုရားသခင် လက်ထက်တော်ကာလကပင် ဖြစ်သည်။ ခိုးသားငါးရာတို့သည် ရွာတစ်ရွာကို လုယက်သဖြင့် ရွာသား တို့ လိုက်ဖမ်းကြရာ တောသို့ ထွက်ပြေးလာခဲ့ကြသည်။ တောတွင်းမှာ ပုန်းအောင်းရာကို မမြင်သဖြင့် တောကျောင်းနေ ရဟန်းတစ်ပါးအား တွေ့မြင်ရှိခိုး၍ “ ခိုးကိုးရာ ဖြစ်တော်မူပါ ” လျှောက်ထားကြသည်။ မထေရ်က-

“သင်တို့အား သီလနှင့်တူသော ကိုးကွယ်ရာ မှီခိုရာ မရှိပြီ။ သင်တို့ အားလုံး ငါးပါးသီလခံယူဆောက်တည်ကြ ” မိန့်တော်မူသည်။

“ကောင်းပါပြီဘုရား ” ဝန်ခံကြသဖြင့် မထေရ်က ငါးပါးသီလ ပေးတော်မူသည်။ သီလပေးပြီးနောက်-

“သီလဆောက်တည်ပြီးသော သင်တို့သည် အသက်ဟူသော အကြောင်းကြောင့်သော်လည်း သီလကို မပျက်စီးလေပါလင့် ” ဆုံးမစကား ဆိုတော်မူသည်။

ထို့နောက် ထိုအရပ်သို့ ရွာသားတို့ရောက်လာကြပြီး ရှာကြလျှင် ခိုးသူတို့ကို တွေ့မြင်၍ အားလုံးကို သတ်ဖြတ်ပြီး ပြန်သွားကြသည်။ ခိုးသူတို့ သေလွန်ကြသော် စောင့်ထိန်းသော သီလအာနုဘော်ကြောင့် နတ်ပြည်၌ ဖြစ်ကြရသည်။ ဘုရားရှင်တစ်ဆူကြားကာလပတ်လုံး လူ့ပြည် နတ်ပြည်၌သာ စုန်ဆန်ကျင်လည်ကြရလေသည်။

**ပစ္စုပ္ပန်ဖြစ်စဉ်
တံငါသည်ငါးရာ**

ဂေါတမ မြတ်စွာဘုရားသခင် ပွင့်တော်မူလာသောအခါ ထိုနတ်သား ငါးရာတို့သည် သာဝတ္ထိပြည်အနီး တံငါသည်ရွာမှာ ဖြစ်လာကြသည်။ အကြီးအမှူးနတ်သားသည် တံငါသည်ကြီးအိမ်မှာ ကျန်နတ်သားသည်တို့သည် အခြားတံငါသည်တို့အိမ်မှာ အသီးသီး တစ်ပြိုင်နက် ပဋိသန္ဓေ နေလာကြသည်။ ရက်လစေ့သော် တစ်နေ့တည်း

တစ်ချိန်တည်း ဖွားမြင်လာကြသည်။ တံငါသည်ကြီးက-“ဤရွာမှာ ယနေ့မွေးဖွားသူများ ရှိသေးသလော” ရှာဖွေစုံစမ်းရာ ထိုသူငယ်တို့ မွေးဖွားသော အဖြစ်ကို သိ၍ “...ငါ့သားနှင့် မွေးချင်းတို့ ဖြစ်ပါစေမည်...” စဉ်းစားကာ ထိုသူငယ်တို့ အတွက် ကျွေးမွေးရန် ရိက္ခာများကို ပေးစေသည်။ သူငယ်အားလုံးတို့သည် မြေမှုန့်ကစားတတ်သော အရွယ်မှစ၍ အစဉ်အတိုင်း ကြီးပွားကာ အရွယ် ရောက်လာကြသည်။

ငါးဖြစ်လာသော ကပိလရဟန်း

ကပိလရဟန်းသည် ဘုရားတစ်ဆူကြား ကာလပတ်လုံး ငရဲခံရပြီး ကံအကျိုး၏ အကြွင်းဖြင့် ငရဲမှ လွတ်လာကာ အစီရဝတီမြစ်မှာ ရွှေအဆင်း နှင့်တူသော ငါးကြီး ဖြစ်လာသည်။ အဆင်းမှာ ရွှေအဆင်းရှိသော်လည်း ထိုငါးကြီး၏ ပါးစပ်မှာကား ညှီပုပ်နံ့စော်သောအနံ့ ရှိလေသည်။ ယင်းသို့ ဖြစ်ရခြင်းမှာ-ကပိလမထေရ်သည် ကာလကြာမြင့်စွာ ဘုရားစကားတော် တည်းဟူသော ပိဋကတ်တော်ကို သင်ကြားပို့ချပြီး ဘုရားဂုဏ်ကျေးဇူးကို ပြောဆိုခဲ့သောကြောင့် ရွှေအဆင်းကဲ့သို့သော အဆင်းရှိလေသည်။ ရဟန်း တို့ကို ဆဲရေးရေရွတ်ခဲ့သောကြောင့် ထိုငါး၏ ပါးစပ်မှာ ညှီပုပ်နံ့စော်သော အနံ့ရှိလေသည်။

ကပိလရွှေငါးကို ဖမ်းမိ၍ ဘုရားရှင်ထံ ပို့ဆောင်ခြင်း

တစ်နေ့မှာ ဖြစ်သည်။ တံငါသည်လုလင်ပျိုငါးရာတို့သည် ပိုက်ကွန် တို့ကို ပြင်ဆင်၍ အစီရဝတီမြစ်၌ ရှေးဦးစွာ ငါးဖမ်းကြရာ ကပိလရွှေငါးကို ဖမ်းမိကြသည်။ ငါးကို မြင်ကြလျှင်-

“ငါတို့၏သားတို့သည် ပထမဦးဆုံး ငါးဖမ်းကြရာ ရွှေအဆင်း ရှိသော ငါးကြီးကို ဖမ်းမိကြသည်။ မင်းကြီးအား ဆက်သလျှင် ဆုတော်ငွေ များစွာ ရပေလိမ့်မည်”ဟု ကြွေးကြော်ကြပြီး ကပိလရွှေငါးကို လှေငယ်ဖြင့် ထည့်၍ မင်းကြီးထံ ယူဆောင်ဆက်သကြသည်။ မင်းကြီးက-

“...ဤငါး၏ ရွှေအဆင်းကဲ့သို့ အဆင်းရှိသော အကြောင်းကို မြတ်စွာဘုရားသခင် သိတော်မူပါလိမ့်မည်...” စဉ်းစား၍ ဇေတဝန် ကျောင်းတော်သို့ ပို့ဆောင်စေသည်။ ကျောင်းတော်သို့ ရောက်၍ ကပိလ ရွှေငါးပါးစပ်ဖွင့်သည်နှင့် ကျောင်းတော်တစ်ခုလုံး အပုပ်နံ့ လှိုင်သွား လေသည်။

မင်းကြီးမေးလျှောက်ခြင်း

မင်းကြီးက မြတ်စွာဘုရားသခင်အား မေးလျှောက်သည်။

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-ဤငါးသည် အဘယ့်ကြောင့် ရွှေအဆင်းကဲ့သို့ အဆင်းရှိပါသနည်း၊ အဘယ့်ကြောင့် ထိုငါး၏ ပါးစပ်မှ မကောင်းသော အနံ့ထွက်ပါသနည်းဘုရား”

“မြတ်သောမင်းကြီး-ဤငါးသည် ကဿပမြတ်စွာဘုရား၏ သာသနာတော်မှာ ကပိလမည်သော ရဟန်းဖြစ်ခဲ့သည်။ စာပေပိဋကတ် တတ်ကျွမ်းပြီး အကြားအမြင် ဗဟုသုတများခဲ့သည်။ သို့သော် လာဘ်လာဘအပေါ် တပ်မက်သော တဏှာနှိပ်စက်အပ်သည်ဖြစ်၍ မိမိ စကားကို မနာယူသော ရဟန်းကောင်းတို့အား ဆဲရေးခဲ့သည်။ ကဿပ မြတ်စွာဘုရား၏ သာသနာတော်ကိုလည်း ဆုတ်ယုတ်စေခဲ့သည်။ ထိုကံကြောင့် ဘုရားတစ်ဆူကြား ကာလပတ်လုံး ငရဲမှာခံနေပြီး ကံအကျိုး၏ အကြွင်းဖြင့် ယခုအခါ ငါးဖြစ်လာရသည်။ ဘုရားဂုဏ်ကျေးဇူး ကို ရွတ်ဆိုဟောကြားခြင်း၊ ပိဋကတ်တော်ကို သင်ကြားပို့ချခြင်းကံကြောင့် ရွှေအဆင်း ရှိရပေသည်။ ရဟန်းကောင်းတို့ကို ဆဲရေးရေရွတ်ခြင်း ပြုခဲ့ သောကြောင့် ထိုငါး၏ ပါးစပ်မှ အပုပ်နံ့ ထွက်ရပေသည်။ မြတ်သော မင်းကြီး-ထိုငါးကို စကားပြောဆိုစေမည်”

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-ပြောဆို စေတော်မူပါဘုရား”

မြတ်စွာဘုရားသည် ကပိလငါးကို မေးတော်မူသည်။

“အသင်သည် ကပိလဟုတ်သလော”

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-မှန်ပါသည်။ တပည့်တော်သည် ကပိလဖြစ်ပါသည်ဘုရား”

“သင်အဘယ်မှ လာခဲ့သနည်း”

“တပည့်တော်သည် အဝီစိငရဲကြီးမှ လာခဲ့ပါသည်ဘုရား”

“သင်နောင်တော် သာဂကရဟန်း အဘယ်မှာနည်း”

“နောင်တော်ကြီး သာဂကရဟန်းသည် ပရိနိဗ္ဗာန် စံယူခဲ့ပါပြီ ဘုရား”

“သင့်မိခင် သာဓိနီကော အဘယ်မှာနည်း”

“မိခင်သာဓိနီသည် အဝီစိငရဲကြီးမှာ ဖြစ်နေပါသည်ဘုရား”

“သင့်နမဇယံ တာပနာကော အဘယ်မှာနည်း”

“နမဝေယံ တာပနာသည်လည်း အဝီစိငရဲကြီးမှာပင် ဖြစ်နေပါသည် ဘုရား”

“သင်ယခု သေလွန်လျှင် အဘယ်ကို သွားရမည်နည်း”

“တပည့်တော်သည် အဝီစိငရဲကြီးသို့သာလျှင် သွားရပါမည် ဘုရား”

ကပိလရွှေငါးသည် ဤသို့ လျှောက်ထားပြီးနောက် စိတ်မကောင်း ခြင်းကြီးစွာ နှိပ်စက်လှသဖြင့် လှေခန်ရံကို ဦးခေါင်းဖြင့်ဆောင့်ပြီး သေလေ သည်။ သေလွန်သော် အဝီစိငရဲ၌သာလျှင် ဖြစ်လေသည်။

တရားဟောတော်မူခြင်း

လူများစွာတို့သည် ထိုအဖြစ်ကို မြင်ရကြားရလျှင် ထိတ်လန့် တုန်လှုပ်ကာ ကြက်သီးမွေးညှင်းထကြလေသည်။ မြတ်စွာဘုရား သခင်သည် ရောက်လာသော လူအများ၏ စိတ်အလိုကို ကြည့်ရှုတော်မူ၍ ‘ဓမ္မစရိယံ ဗြဟ္မစရိယံ ကတော ဟုတွာ သုတ္တမ’ (တရားကို ကျင့်ခြင်း၊ ကောင်းစွာသီတင်းသုံးနေထိုင်ခြင်းတို့ တစ်ပေါင်းတည်းဖြစ်သော် အလွန် ကောင်းမြတ်၏။)အစရှိသဖြင့် မိန့်တော်မူပြီး အောက်ပါ ဓမ္မဒေသနာ တော်များကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်

၁။ မနုဇဿ ပမတ္တစာရိနော၊
တဏှာ ဝဗ္ဗတိ မာလုဝါဝိယ။
သော ပ္ပဝတီ ဟုရာ ဟုရံ၊
ဖလမိစ္ဆံ ဝနသ္မိ ဝါနရော။ ။

မြန်မာပြန် ။ ။ မေ့မေ့လျော့လျော့ ပြုကျင့်သော သတ္တဝါအား တဏှာ သည် မာလောနွယ်(ပေါက်နွယ်)ကဲ့သို့ တိုးပွား၏။ သစ်သီးကို လိုချင်သော တောမျောက်သည် သစ်ပင် တစ်ပင်မှ တစ်ပင်သို့ ခုန်ကူးသကဲ့သို့ တဏှာ တိုးပွားသူသည် တစ်ဘဝမှ တစ်ဘဝသို့ ပြေးသွား ကျင်လည်ရလေသည်။

၂။ ယံ ဒဿ သဟတေ ဇမ္ဗိ၊
တဏှာ လောကေ ဝိသတ္တိကာ။
သောကာ တဿ ပဝဗ္ဗန္တိ၊
အဘိဝဠံ ဝ ဝီရဏံ။

မြန်မာပြန် ။ ။ ပြိတ်မြက်သည် မိုးရွာလျှင် တိုးပွားစည်ပင်သကဲ့သို့
လောက၌ ကပ်ငြိတွယ်တာသည် ယုတ်မာသော
ဤတဏှာ လွမ်းမိုးနှိပ်စက်ခံရသောသူအား စိုးရိမ်
ကြောင့်ကြမှုတို့ တိုးပွားကြပေသည်။

၃။ ယေ စေတံ သဟတေ ဇမ္ဗိ၊
တဏှံ လောကံ ဒုရစွယံ။
သောကာ တမှာ ပပတန္တိ၊
ဥဒဗိန္ဒြဝ ပေါက္ခရာ။ ။

မြန်မာပြန် ။ ။ ရေပေါက်သည် ကြာရွက်မှ လျောကျသကဲ့သို့ လောက၌
အလွန်အလွန် စွန့်နိုင်ခဲ့သည့် ယုတ်မာသော ဤတဏှာ
ကို လွမ်းမိုးနှိပ်စက်နိုင်သော ပုဂ္ဂိုလ်မှာ စိုးရိမ်ကြောင့်ကြမှုတို့
လျောကျကြပေသည်။

၄။ တံ ဝေါ ဝဒါမိ ဘဒ္ဒံ ဝေ၊
ယာဝန္တေတ္ထ သမာဂတာ။
တဏှာယ မူလံ ခဏထ၊
ဥသီရတ္ထောဝ ဝီရဏံ။
မာ ဝေါ နဠံဝ သောတောဝ၊
မာရော ဘဒ္ဒိ ပုနပျုနံ။ ။

မြန်မာပြန် ။ ။ ထို့ကြောင့် ဤအရပ်သို့ စုဝေး ရောက်လာကြသည့်
သင်တို့အား ကောင်းသောစကားကို ငါဘုရား ဟောကြား
ပေအံ့။ ပြိတ်မြက်၏ အမြစ်ကို အလိုရှိသူသည်
ပြိတ်မြက်ကို တူးရသကဲ့သို့ နိဗ္ဗာန်ကို အလိုရှိသူတို့သည်
တဏှာ၏ အမြစ်ရင်းကို တူးပစ်ကြကုန်လော့။ ရေအလျဉ်
သည် ကျုပ်ပင်ကို ဖျက်ဆီးသကဲ့သို့ ကိလေသာမာရ်သည်
သင်တို့အား အဖန်တလဲလဲ မဖျက်ဆီးပါစေနှင့်။

ဤဓမ္မဒေသနာတော်အဆုံးမှာ တံငါသည်သားငါးရာတို့သည်
ထိတ်လန့်တုန်လှုပ်ခြင်းသို့ ရောက်ကြပြီး ဒုက္ခအဆုံးကို တောင့်တ
ရည်စူးလျက် မြတ်စွာဘုရားသခင်အထံမှာ ရဟန်းပြုကြသည်။ ထို့နောက်
မကြာမီမှာပင် အရဟတ္တဖိုလ်၌ တည်ကြလေသည်။

ကပိလငါးဝတ္ထုပြီး၏။
❁ ❁ ❁

(၂)

ဝက်မငယ်ဝတ္ထု

မြတ်စွာဘုရားသခင်သည် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးစံနေတော်မူစဉ် ဝက်မငယ်တစ်ကောင်ကို အကြောင်းပြု၍ “ယထာပိမူလေ အနုပဒ္ဒဝေ ဒဋ္ဌေ” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော်မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်
ဘဝအိုးအိမ်အကြိမ်ကြိမ်

တစ်နေ့မှာ မြတ်စွာဘုရားသခင်သည် ရာဇဂြိုဟ်မြို့တွင်းသို့ ဆွမ်းခံ ကြွဝင်တော်မူစဉ် ဝက်မငယ်တစ်ကောင်ကို မြင်၍ ပြုံးတော်မူသည်။ အရှင် အာနန္ဒာမထေရ်က မေးလျှောက်သည်။

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-အဘယ့်ကြောင့် ပြုံးတော်မူပါသနည်းဘုရား”

“ချစ်သား အာနန္ဒာ-သင်သည် ဝက်မငယ်ကို မြင်သလော”

“ချစ်သားအာနန္ဒာ-ထိုဝက်မငယ်သည် ကကုသန္ဓ်မြတ်စွာဘုရား သခင် လက်ထက်တော်တုန်းက ဆွမ်းစားဇရပ်တစ်ခုအနီးမှာ ကြက်မငယ် ဖြစ်ခဲ့သည်။ ကမ္မဋ္ဌာန်းပွားများသော ရဟန်းတစ်ပါး၏ တရားသံကို ကြားနာရသဖြင့် ကြက်ဘဝမှ စုတေခဲ့ပြီး မင်းမျိုး၌ဖြစ်၍ ဥပရိမည်သော မင်းသမီးဖြစ်သည်။ ထိုမင်းသမီးသည် တစ်နေ့မှာ အိမ်သာသို့ဝင်ရာ

ပိုးလောက်အစုကိုမြင်၍ မိမိကိုယ်မှာ “ပုဋ္ဌဝကသညာ” ဖြစ်စေပြီး ပထမ
ဈာန်ရခဲ့သည်။ သေလွန်သော် ဗြဟ္မာပြည်မှာ ဖြစ်သည်။ ထိုမှ စုတေသည့်
နောက်တွင် သူဌေးမျိုး၌ဖြစ်၍ ဂတိတို့၏ ဖောက်ပြန်ခြင်းကြောင့် ယခု
အခါမှာ ထိုဝက်မငယ်ဖြစ်လာသည်။ ဤအကြောင်းကို မြင်၍ ငါဘုရား
ပြုံးတော်မူပေသည်”

နောက်မှပါလာသော ရဟန်းတို့သည် ထိုစကားကိုကြားလျှင်
ကြီးစွာသော ထိတ်လန့်တုန်လှုပ်သွားကြသည်။ မြတ်စွာဘုရားသခင်သည်
ထိုအဖြစ်ကို သိတော်မူသဖြင့် ဘဝကို တပ်မက်သောတဏှာ၏ အပြစ်ကို
ပြတော်မူလိုသည်ဖြစ်၍ ခရီးလမ်းမပေါ်မှာပင် ရပ်တော်မူလျက် အောက်ပါ
ဓမ္မဒေသနာတော်များကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်

၁။ ယထာပိ မူလေ အနုပဒ္ဒဝေ ဒဠေ၊
ဆိန္ဒောပိ ရုက္ခော ပုနရေဝ ရူဟတိ။
ဧဝမ္ပိ တဏှာနုသယေ အနုဟတေ၊
နိဗ္ဗတ္တတီ ဒုက္ခမိဒံ ပုနပ္ပုနံ။ ။

မြန်မာပြန် ။ ။ ခိုင်မြဲသော ရေသောက်မြစ်ကို မဖျက်ဆီးပဲ ပင်စည်ကို
ဖြတ်သော်လည်း သစ်ပင်သည် ပြန်လည်အထက်ပေါက်
စည်ပင်သကဲ့သို့ ဤအတူ ကိန်းအောင်းသောတဏှာကို
မဖျက်ဆီးနိုင်သည်ရှိသော် ပဋိသန္ဓေစသော ဆင်းရဲသည်
အဖန်တလဲလဲ ဖြစ်ရပေသည်။

၂။ ယသာ ဆတ္တိသတိ သောတာ၊
မနာပသဝနာ ဘုသာ။
မဟာ ဝဟန္တိ ဒုဒ္ဓိဋ္ဌိ၊
သင်္ကပ္ပါ ရာဂနိဿိတာ။ ။

မြန်မာပြန် ။ ။ ပြင်းပြင်းထန်ထန် နှစ်သက်ဖွယ်အာရုံတို့သို့ စီးဆင်း
ကုန်သော ဥပပါးသော တဏှာရေအလျဉ်ရှိသူအား
ရာဂနှင့်စပ်သော အားကြီးသော အကြံအစည်တို့သည်
ဆောင်ယူ၍ သွားကြပေသည်။

၃။ သဝန္တိ သဗ္ဗမိ သောတာ၊
 လတာ ဥပ္ပဇ္ဇ တိဋ္ဌတိ။
 တဉ္စ ဒိသ္မာ လတံ ဇာတံ၊
 မူလံ ပညာယ ဆိန္ဒုထ။ ။

မြန်မာပြန် ။ ။ တဏှာတည်းဟူသော ရေအလျဉ်တို့သည် အလုံးစုံသော အာရုံတို့၌ ယိုစီးကုန်၏။ တဏှာတည်းဟူသော နွယ်သည် ဒွါရ ၆-ပါး၌ တည်၍ အာရုံ ၆-ပါး၌ တည်ပေသည်။ ထိုတဏှာတည်းဟူသော နွယ်ကိုမြင်၍ ထိုနွယ်ကို မဂ်ပညာဖြင့် ဖြတ်ကြကုန်လော့။ ။

၄။ သရိတာနံ သိနေဟိတာနိစ၊
 သောမနဿာနိ ဟောန္တိ ဇန္တုနော။
 တေ သာတသိတာ သုခေသိနော၊
 တေ ဝေ ဇာတိဇရူပဂါနရာ။ ။

မြန်မာပြန် ။ ။ သတ္တဝါတို့အား အောက်မေ့ခြင်း၊ချစ်ခြင်း၊ဝမ်းမြောက်ခြင်း တို့သည် ဖြစ်ကုန်၏။ ထိုသတ္တဝါတို့သည် သာယာ နှစ်သက်ဖွယ်၌ တည်ကုန်လျက် ကာမချမ်းသာကို ရှာမှီး ကြကုန်သည်ဖြစ်၍ ပဋိသန္ဓေနေခြင်း၊သေခြင်းသို့ ကပ်ရောက်ကြရပေသည်။

၅။ တသိဏာယ ပုရက္ခတာ ပဇာ၊
 ပရိသပ္ပန္တိ သသောဝ ဗန္ဓိတော။
 သံယောဇန သင်္ဂသတ္တကာ၊
 ဒုက္ခမုပေန္တိ ပုနပျုနံ စိရာယ။ ။

မြန်မာပြန် ။ ။ တဏှာဖြင့် ဝန်းရံထားအပ်သော သတ္တဝါတို့သည် ကျော့ကွင်း၌ မိသော ယုန်သူငယ်ကဲ့သို့ ကြောက်ရွံ့ ထိတ်လန့်နေကြရပေသည်။ ကာမရာဂသံယောဇဉ် အစေးဖြင့် ကပ်ငြိကုန်သော သတ္တဝါတို့သည် ပဋိသန္ဓေ နေခြင်း စသော ဆင်းရဲသို့ ကာလကြာမြင့်စွာ အဖန် တလဲလဲ ကပ်ရောက်ကြရပေသည်။

၆။ တသိဏာယ ပုရက္ခတာ ပဇာ၊
 ပရိသပ္ပန္နိ သသောဝ ဗန္ဓိတော။
 တသ္မာ တသိနံ ဝိနောဒယေ၊
 အာကခိန္တ ဝိရာဂမတ္တနော။ ။

မြန်မာပြန် ။ ။ တဏှာဖြင့် ဝန်းရံထားအပ်သော သတ္တဝါတို့သည်
 ကျော့ကွင်း၌မိသော ယုန်သူငယ်ကဲ့သို့ ကြောက်ရွံ့
 ထိတ်လန့် နေကြရပေသည်။ ထိုကြောင့် မိမိ၏ ရာဂ
 ကင်းခြင်းကို တောင့်တသူသည် တဏှာကို ပယ်ဖျောက်
 ရာပေသည်။

ဤဓမ္မဒေသနာတော်အဆုံးမှာ များစွာသောသူတို့သည် သောတာ
 ပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေသည်။

ဖြစ်စဉ်အဆက်

ဝက်မငယ်၏ အနာဂတ်ဘဝ၌ ကျွတ်တမ်းဝင်ပုံ

ဝက်မငယ်သည် ထိုဘဝမှ စုတေခဲပြီး သုဝဏ္ဏဘူမိဝယ် မင်းမျိုး၌
 ဖြစ်သည်။

ထိုဘဝမှ စုတေခဲပြီး ဗာရာဏသီပြည်၌ ဖြစ်သည်။

ထိုဘဝမှ စုတေပြန်သော် သုပါဒက သဘောဆိပ်ဝယ် မြင်း
 ကုန်သည် အိမ်၌ ဖြစ်သည်။

ထိုဘဝမှ စုတေပြန်သော် ကာဝီရသဘောဆိပ်၌ ဖြစ်သည်။

ထိုဘဝမှ စုတေပြန်သော် သီဟိုဠ်ကျွန်း အနုရာဓမြို့ဝယ် မင်းမျိုး၌
 ဖြစ်သည်။

ထိုဘဝမှစုတေပြန်သော် အနုရာဓမြို့၏တောင်ဘက် ဘောက္ကန္တရွာ၌
 သုမနသူကြွယ်၏ သမီးဖြစ်သည်။ အမည်အားဖြင့် သုမနဟုပင် တွင်သည်။
 ကျေးကုလားတို့ ဘေးရန်ကြောင့် ဘောက္ကန္တ ရွာ ပျက်စီးလျှင် ဖခင်နှင့်အတူ
 ဒီဃဝါပိတိုင်းပြည်သို့သွား၍ မဟာမုနိရွာမှာ နေသည်။ ထိုသို့နေစဉ်
 ဒုဋ္ဌဂါမဏိမင်းကြီး၏ လကုဏ္ဍကအတိမ္မရအမတ်ကြီးသည် ကိစ္စတစ်ခုဖြင့်
 ထိုရွာသို့ ရောက်လာသည်။ သူမကို မြင်ရာ သဘောကျပြီး ထိမ်းမြား
 လက်ထပ်၍ မဟာပုဏ္ဏရွာသို့ ယူဆောင်သွားသည်။

ထိုအခါမှာ ကောဋိပဗ္ဗတကျောင်းကြီး၌နေသော မဟာအနုဒ္ဓါ မထေရ်သည် ထိုရွာ၌ ဆွမ်းခံကြွစဉ် အမတ်ကြီးကတော်ကိုမြင်၍ ရဟန်း တို့နှင့် ပြောဆိုသည်။

“ငါတို့ မြတ်စွာဘုရားသခင် ဟောကြားပြောဆိုခဲ့သော ဝက်မငယ် သည် ယခုအမတ်ကြီးကတော် ဖြစ်လာလေသည်တကား”

ထိုစကားကို အမတ်ကြီးကတော် ကြားလျှင် ခဏချင်း ဇာတိဿရဉာဏ် (ဘဝဟောင်းကို သတိရအောက်မေ့သောဉာဏ်)ရလာပြီး နေခဲ့သော ဘဝဟောင်းတို့ကို ပြန်လည်သိရှိလေသည်။ အမတ်ကြီး ကတော်သည် ထိတ်လန့်ကြောက်ရွံ့ပြီး လင်ဖြစ်သူအား တောင်းပန် ခွင့်လွှတ်စေ၍ ပဉ္စပလကမထေရ်မထံမှာ ရဟန်းပြုလိုက်သည်။ တိဿ မဟာဝိဟာရ ကျောင်းမှာ မဟာသတိပဋ္ဌာနသုတ်တော်ကို ကြားနာရပြီး သောတာပတ္တိဖိုလ်၌ တည်သည်။ ထို့နောက် ကျေးကုလားရန်တို့ ငြိမ်းအေး လျှင် ဘောက္ကန္တ ရွာသို့ ပြန်လာနေလျက် အရဟတ္တဖိုလ်၌ တည်လေသည်။

ထိုရဟန်းမိန်းမ ပရိနိဗ္ဗာန်ပြုမည်နေ့မှာ ပရိသတ်များအလယ်မှာ မိမိကျင်လည်ခဲ့ရသော အထက်ဖော်ပြပါဘဝတို့ကို ပြန်လည်ဟောပြုပြီး “အလုံးစုံသော သင်တို့သည် မမေ့မလျော့ခြင်း အပ္ပမာဒတရားနှင့် ပြည့်စုံ ကြပါစေကုန်လော့” ဟု သတိပေးစကားပြောကြားပြောဆိုပြီး ပရိနိဗ္ဗာန် ဝင်စံလေသည်။

ဝက်မငယ်ဝတ္ထုပြီး၏။



(၃)

ရဟန်းလူထွက်ဝတ္ထု

မြတ်စွာဘုရားသခင်သည် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးစံနေတော်မူစဉ် ရဟန်းလူထွက်တစ်ဦးကို အကြောင်းပြု၍ “ယော နိဗ္ဗနထော ဝနာဓိမုတ္တော” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော် မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ် သူခိုးဖြစ်သွားသောရဟန်းလူထွက်

အရှင်မဟာကဿပမထေရ်၏ ရဟန်းတစ်ပါးသည် သမထ ကမ္မဋ္ဌာန်း အားထုတ်၍ စတုတ္ထဈာန်ကို ရရှိထားပြီး ဖြစ်သည်။ တစ်နေ့မှာ မိမိ၏ ဦးရီးဖြစ်သော ရွှေပန်းထိမ်အိမ်သည်မှာ ဝိသဘာဂဖြစ်သော မာတုဂါမ အာရုံနှင့် ကြံကြိုက်၍ ထိုအာရုံ၌ စွဲလန်းတပ်မက်သောစိတ်ဖြင့် လူထွက် သွားလေသည်။ လူထွက်ခဲ့သော်လည်း အမှုကြီး အမှုငယ် အသွယ်သွယ်ကို မပြုလုပ်လိုဘဲ ပျင်းရိနေသဖြင့် လူတို့က သူ့ကို အိမ်မှ နှင်ထုတ်လိုက်ကြ သည်။ ရဟန်းလူထွက်သည် အိမ်မှထွက်ခဲ့ပြီးနောက် မကောင်းသော မိတ်ဆွေများနှင့် ပေါင်းမိသဖြင့် သူခိုးအလုပ်ဖြင့် အသက်မွေးနေလေသည်။

သူသတ်ကုန်းသို့ ပို့ဆောင်ရာဝယ်

တစ်နေ့မှာ လူထွက်သူခိုးကို ဖမ်းမိ၍ လက်ပြန်ကြိုးချည်ပြီး လမ်းဆုံ လမ်းခွမှာ ရိုက်နှက်လျက် သူသတ်ကုန်းသို့ ဆောင်ယူလာသည်။ အရှင် မဟာကဿပမထေရ် ဆွမ်းခံကြွဝင်တော်မူလေသော် တောင်မျက်နှာ

တံခါးဖြင့် ထုတ်ဆောင်လာသော ထိုခိုးသူကို မြင်လျှင် ချည်ထားသော ကြိုးတို့ကို လျော့လျော့ပြုစေပြီး-

“ရှေး၌ သင်လေ့ကျက်အပ်သော ကမ္မဋ္ဌာန်းကို ယခုတစ်ဖန် ဆင်ခြင် နှလုံးသွင်းလေလော့” မိန့်တော်မူသည်။ လူထွက်ခိုးသူသည် မထေရ်မြတ်၏ အဆုံးအမဖြင့် သတိရ၍ ကမ္မဋ္ဌာန်းကို ရှုမှတ်ရာ စတုတ္ထဈာန်ကို တစ်ဖန် ရလေသည်။

ထို့နောက် သူ့ကို သတ်မည်ဟု တံကျင်ပေါ်မှာ ပက်လက် အိပ်စေသည်။ သူကား မတုန်မလှုပ်ချေ။ သူသတ်သမားတို့က ပတ်လည် ဝန်းကျင်မှ ဝိုင်းရံပြီး လက်နက်တို့ဖြင့် ရွယ်မိုးခြိမ်းခြောက်ကြသော်လည်း ထိတ်လန့်ကြောက်ရွံ့ခြင်း မရှိချေ။ ထိုကိုလူများက မြင်လျှင် အံ့ဩတကြီး ဖြစ်ကာ မင်းကြီးအား လျှောက်ထားကြသည်။ မင်းကြီးက “ထိုယောက်ျား ကို လွှတ်လိုက်ပါ” မိန့်ဆိုသည်။ မြတ်စွာဘုရားသခင်အထံတော်သို့လည်း သွားရောက်၍ ထိုအကြောင်းကို ကြားလျှောက်သည်။ မြတ်စွာဘုရားသခင် ကလည်း “လွှတ်လိုက်လော့” ဟု မိန့်တော်မူသည်။ ထို့နောက် ရောင်ခြည် တော်ကို ထိုယောက်ျားထံသို့ ကွန့်မြူးကျရောက်စေကာ တရားဟောတော် မူလိုသဖြင့် အောက်ပါဓမ္မဒေသနာတော်ကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်

ယော နိဗ္ဗနထော ဝနာဓိမုတ္တော၊
ဝနမုတ္တော ဝနမေဝ ဓာဝတိ။
တံ ပုဂ္ဂလမေထ ပဿထ၊
မုတ္တော ဗန္ဓနမေဝ ဓာဝတိ။ ။

မြန်မာပြန် ။ ။ လူ့အဖြစ်ကို တောင့်တသည့် ‘တဏှာတော’ကို စွန့်၍ ‘ရဟန်းအကျင့်’တည်းဟူသော တောသို့ သက်ဝင်ခဲ့၏။ တဏှာတော(အိမ်)မှ လွတ်ပြီးခါမှ ထိုတဏှာတောသို့ပင် ပြေးဝင်ပြန်၏။ ထိုပုဂ္ဂိုလ်ကို လာကြည့်ကြကုန်လော့၊ သူသည် အိမ်ရာထောင်မှ အနှောင်အဖွဲ့မှ လွတ်ပြီးလျက် အိမ်ရာထောင်မှ အနှောင်အဖွဲ့သို့သာ ပြေးဝင်လေသည်။

ဤဓမ္မဒေသနာတော်ကို ကြားနာ၍ လူထွက်ခိုးသားသည် မင်းချင်း
 ယောက်ျားတို့၏ အလယ်တံကျင်ဖျားပေါ်မှာ ထိုင်နေလျက်သာလျှင်
 ဝိပဿနာကို စီးဖြန်း၍ သောတာပတ္တိဖိုလ်သို့ ရောက်လေသည်။ ၎င်းနောက်
 စတုတ္ထဈာန်သမာပတ်ကို ဝင်စား၍ ကောင်းကင်သို့ ပျံတက်ပြီး မြတ်စွာ
 ဘုရားသခင်အထံတော်သို့ သွားရောက်ကာ ရဟန်းအဖြစ်ကို တောင်းပန်
 သည်။ ရဟန်းဖြစ်ပြီးနောက် ပရိသတ်အလယ်မှာပင် အရဟတ္တဖိုလ်သို့
 ရောက်လေသည်။

ရဟန်းလူထွက်ဝတ္ထုပြီး၏။



(၄)

နှောင်အိမ်ဝတ္ထု

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးစံနေတော်မူစဉ် နှောင်ဖွဲ့ခြင်းကို အကြောင်းပြု၍ “န တံ ဒဠ္ဇ ဗန္ဓနမာဟု ဓိရာ” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော်မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

အနှောင်အဖွဲ့ဟူသည်မှာ

အခါတစ်ပါး၌ ခိုးသူတို့ကို မင်းချင်းယောက်ျားတို့က ဖမ်းယူနှောင်ဖွဲ့၍ ကောသလမင်းကြီးအား ဆက်သကြသည်။ မင်းကြီးသည် ထိုခိုးသူတို့ကို သံခြေကျင်းခတ်၍ နှောင်အိမ်တွင်းမှာ ချုပ်နှောင်ထားစေသည်။ ထိုနေ့မှာ ဇနပုဒ်နေ ရဟန်းသုံးဆယ်တို့သည် ဘုရားရှင်အား ဖူးမြော်ရန်လာကြစဉ် ထိုခိုးသူတို့ ချုပ်နှောင်ထားသည်ကို မြင်ခဲ့ကြရသည်။ နောက်တစ်နေ့ ဆွမ်းလှည့်လည်စဉ်မှာလည်း မြင်တွေ့ခဲ့ရပြန်သည်။ ထိုရဟန်းတို့သည် ညချမ်းအခါမှာ ဘုရားရှင်ထံ ချဉ်းကပ်လျှောက်ထားကြသည်။

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-တပည့်တော်တို့ ဆွမ်းခံလှည့်လည်စဉ်မှာ သံခြေကျင်းခတ်ထားပြီး နှောင်အိမ်တွင်းမှာ ချုပ်နှောင်ခံထားရသော ခိုးသူတို့ကို မြင်ခဲ့ကြရပါသည်။ ထိုခိုးသူတို့သည်

ထိုအနှောင်အဖွဲ့ကို ဖျက်ဆီးဖြတ်တောက်၍ မထွက်ပြေးနိုင်ကြပါ။ ဘုန်းတော် ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-ထိုအနှောင်အဖွဲ့ထက် မြဲမြံခိုင်ခံ့သော အနှောင်အဖွဲ့မျိုး ရှိကောင်းပါသလောဘုရား”

“ချစ်သားရဟန်းတို့-ထိုအနှောင်အဖွဲ့ဟူသည် မပြောပလောက် သေး၊ ဥစ္စာ၊စပါး၊သားမယား စသည်တို့၌ စွဲလမ်းတပ်မက်ခြင်း တဏှာဟု ဆိုအပ်သော ကိလေသာအနှောင်အဖွဲ့သည် ထိုနှောင်အိမ်တို့ထက် အဆရာ ထောင်သိန်းသန်းမြဲမြံ ခိုင်ခံ့လှတော့သည်။ ဤမျှ ကြီးကျယ်မြဲမြံခိုင်ခံ့လှသော ကိလေသာအနှောင်အဖွဲ့ကို ရှေးပညာရှိတို့သည် ဖျက်ဆီးဖြတ်တောက်၍ တောထွက်ကာ ရဟန်းပြုဖူးလေပြီ” မိန့်တော်မူပြီးလျှင် အတိတ်ဆောင်၍ ဟောကြားတော်မူလေသည်။

အတိတ်ဖြစ်ရပ်

အနှောင်အဖွဲ့မှ ရုန်းထွက်နိုင်စွမ်းသူ

ရှေးလွန်လေပြီးသောအခါ ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်းကြီး မင်းပြုစဉ် ဘုရားအလောင်းသည် သူဆင်းရဲမျိုး၌ ဖြစ်ခဲ့သည်။ အရွယ် ရောက်သော် ဖခင်သေလွန်၍ မိခင်အား လုပ်ကျွေးနေသည်။ နောင်အခါတွင် မိခင်ဖြစ်သူက ဘုရားအလောင်း အလိုမတူဘဲ အမျိုးသမီးတစ်ဦးနှင့် လက်ထပ်ပေးပြီး သေလွန်ခဲ့သည်။ သို့ဖြင့် မယားဖြစ်သူမှာ ကိုယ်ဝန် တည်ခဲ့သည်။ ဘုရားအလောင်းသည် မယားဖြစ်သူမှာ ကိုယ်ဝန်တည်သော အဖြစ်ကို မသိဘဲ-

“ချစ်နှမ-သင်သည် အခစားအမှုကို ပြုလုပ်၍ အသက်မွေးတော့၊ ငါ့ရဟန်းပြုမည်” ဆိုသည်။

“ချစ်လင်-ကျွန်တော်မမှာ ကိုယ်ဝန်ရှိနေပါပြီ။ နေ့လစေ့၍ ဖွားမြင်ပြီး ရင်သွေးငယ်ကို တွေ့မြင်ကြည့်ရှုပြီးမှ ရဟန်းပြုပါ” တောင်းပန် သဖြင့် ဆိုင်းငံ့နေရသည်။ နေ့လစေ့၍ သားဖွားပြီးသောအခါ-

“ချစ်နှမ-သင်သည် ကျန်းကျန်းမာမာဖြင့် သားဖွားခဲ့ပြီ ငါ့ရဟန်း ပြုတော့မည်” ဆိုသည်။

“ချစ်လင်-သားငယ်နို့ခွဲသည်ထိ ဆိုင်းငံ့ပါဦး” တောင်းပန်သဖြင့် ဆိုင်းငံ့စဉ်မှာပင် မယားဖြစ်သူမှာ ကိုယ်ဝန်တည်ပြန်သည်။ ဘုရား အလောင်းက-

“...မယားဖြစ်သူထံမှာ ခွင့်တောင်း၍ သွားခြင်းငှာ မဖြစ်နိုင်၊ သူ့ကို မပြောကြားဘဲ ထွက်ပြေး၍ ရဟန်းပြုတော့မည်... ကြံစည်ပြီး မယားအား မပြောကြားတော့ဘဲ တောတွင်းသို့ ထွက်ပြေးကာ ရသေ့ရဟန်း ပြုလိုက် လေသည်။ ထို့နောက်-

“ဖြတ်တောက်ခြင်းငှာ ခဲယဉ်းလှစွာသော သားမယားအနှောင်အဖွဲ့၊ ကိလေသာအနှောင်အဖွဲ့ကို ငါဖြတ်တောက်ခဲ့လေပြီတကား” ဟု ဝမ်းမြောက် ရွှင်လန်းစွာ ဥဒါန်းကျူးရင့်သည်။

မြတ်စွာဘုရားသခင်သည် အတိတ်ကိုဆောင်၍ ပြတော်မူပြီးလျှင် ထိုစဉ်က အလောင်းတော်ရသေ့ ဥဒါန်းကျူးရင့်ခြင်းကို ပြတော်မူလိုသဖြင့် အောက်ပါဓမ္မဒေသနာတော်ကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်

၁။ န တံ ဒဋ္ဌံ ဗန္ဓနမာဟု ဓိရာ၊
ယဒါ ယသံ ဒါရုဇံ ပဗ္ဗဇဉ္ဇ။
သာရတ္တရတ္တာ မဏိကုဏ္ဍလေသု၊
ပုတ္တေသုဒါရေသုစ ယာ အပေက္ခာ။ ။

မြန်မာပြန် ။ ။ သံ,သစ်သား,မြက်လျော်ဖြင့် ပြုလုပ်သော အနှောင်အဖွဲ့ကို ခိုင်မြဲသော အနှောင်အဖွဲ့ဟု ပညာရှိတို့ မဆိုကုန်။ ပတ္တမြားနားသောင်း စသည့် ရတနာတို့၌ တပ်မက်ခြင်း တဏှာ, သားမယားတို့၌ ငဲ့ကွက်ခြင်းတဏှာ-

၂။ ဧတံ ဒဋ္ဌံ ဗန္ဓနမာဟု ဓိရာ၊
ဩဟာရိနံ သိထိလံ ဒုပ္ပမုဉ္ဇ။
ဧတံ ပိ ဆေတွာန ပရိဗ္ဗဇန္တိ၊
အနပေက္ခိနော ကာမသုခံ ပဟာယ။ ။

မြန်မာပြန် ။ ။ ဤအနှောင်အဖွဲ့မျိုးကိုသာ ခိုင်မြဲသော အနှောင်အဖွဲ့ဟု
 ပညာရှိတို့ ဆိုကြလေသည်။ လျော့ရဲဟန် ရှိသော်လည်း
 လွတ်မြောက်နိုင်ခဲ့သော တဏှာအနှောင်အဖွဲ့ကို ပညာရှိ
 တို့သည် ရုန်းဖြတ်၍ မဝံ့ကွက်ဘဲ ကာမဂုဏ်ချမ်းသာကို
 စွန့်ပြီး တောထွက်ကြလေသည်။

ဤဓမ္မဒေသနာတော်အဆုံးမှာ များစွာသောသူတို့သည် သောတာ
 ပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေသည်။

နောင်အိမ်ဝတ္ထုပြီး၏ ။



(၅)

ခေမာထေရီမဝတ္ထု

မြတ်စွာဘုရားသခင်သည် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးစံနေတော်မူစဉ် ဗိမ္ဗိသာရမင်းကြီး၏ အဂ္ဂမဟေသီဖြစ်သော ခေမာမိဖုရားကြီးကို အကြောင်းပြု၍ “ယေ ရာဂရတ္တာ နုပတန္တိ သောတံ” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော်မူပါသည်။

အတိတ်ဖြစ်ရပ်

ခေမာမိဖုရားကြီး၏ ရှေးဘဝဖြစ်ကြောင်း

ဤဘဒ္ဒကမ္ဘာမှ ပြန်၍ ရေတွက်လျှင် ကမ္ဘာတစ်သိန်းအထက် ကာလ၌ ပဒုမုတ္တရ မြတ်စွာဘုရား ပွင့်တော်မူစဉ်က ဖြစ်သည်။ ဟံသာဝတီ ပြည်ကြီးမှာ ခေမာမိဖုရားအလောင်းမိန်းကလေးသည် အမျိုးသားတစ်ဦးနှင့် လက်ထပ်ခဲ့သည်။ တစ်နေ့မှာ ပဒုမုတ္တရ မြတ်စွာဘုရား၏ အဂ္ဂသာဝက ဖြစ်သော အရှင်သုဇာတ ဆွမ်းခံကြွလာသည်ကိုမြင်၍ ကတွတ်မုန့်သုံးခုကို ပေးလှူသည်။ ထို့နောက် မိမိဆံပင်တို့ကို ဖြတ်ပြီး မထေရ်အား ပေးလှူကာ-

“နောင်ပွင့်တော်မူလတံ့သော မြတ်စွာဘုရားသခင်ထံတော်မှာ အရှင် ဘုရားကဲ့သို့ ကြီးကျယ်မြင့်မြတ်သော ပညာရှိသည် ဖြစ်ရပါစေသော” ဟု ဆုတောင်းသည်။ အသက်ရှည်သမျှ ကာလပတ်လုံး ကုသိုလ်ကောင်းမှု ပြုလျက် စုတေလေလျှင် ကမ္ဘာတစ်သိန်းကာလပတ်လုံး လူ့ပြည် နတ်ပြည်မှာ ကျင်လည်လျက် ကဿပမြတ်စွာဘုရားသခင် လက်ထက်

တော်ဝယ် ကိကီမင်းကြီး၏ နန်းတော်မှာ ပဋိသန္ဓေနေလာသည်။ ညီအစ်မ
 ခုနှစ်ဖော်တို့တွင် တစ်ဦး အပါအဝင်ဖြစ်သည်။ အနှစ်နှစ်သောင်းလုံးလုံး
 ယောက်ျားတကာနှင့် မဆက်ဆံသော ကောမာရဗြဟ္မစရိယ အပျိုစင်
 အကျင့်ကို ကျင့်သုံးသည်။ ညီအစ်မခုနှစ်ဖော်တို့နှင့်အတူ မြတ်စွာဘုရား
 သခင် သီတင်းသုံးတော်မူရာ ပရိဝုဏ်ကို ပြုလုပ်လှူဒါန်းသည်။ စုတေသော်
 ဘုရားတစ်ဆူကြားကာလ နတ်ပြည်လူ့ပြည်မှာ ကျင်လည်လျက် ဂေါတမ
 မြတ်စွာဘုရား ပွင့်တော်မူသောအခါ မဒ္ဒတိုင်း သာဂလမြို့ဝယ် မင်းမျိုး၌
 ပဋိသန္ဓေနေလာသည်။ ခေမာဟု အမည်ရှိပြီး ကိုယ်အရေအဆင်း တင့်တယ်
 လှပလွန်းသည်။ အရွယ်ရောက်သော် ရာဇဂြိုဟ်ပြည်ရှင် ဗိမ္ဗိသာရမင်းကြီးထံ
 ရောက်လာပြီး အဂ္ဂမဟေသီမိဖုရားကြီး ဖြစ်လေသည်။

ပစ္စုပ္ပန်ဖြစ်စဉ်
ခေမာမိဖုရားကျွတ်တမ်းဝင်ခန်း

မြတ်စွာဘုရားသခင်သည် ရုပ်အဆင်းတင့်တယ်လှပခြင်းကို အပြစ်
 ပြကာ တရားဟောလေ့ရှိသဖြင့် အလှမာန်တက်နေသော ခေမာမိဖုရားသည်
 ဘုရားရှင်ထံ မသွားရောက်လိုခဲ့ပေ။ ဗိမ္ဗိသာရမင်းကြီးသည် ခေမာမိဖုရား၏
 ကျောင်းတော်သို့ မသွားရောက်လိုသည့်အဖြစ်ကိုသိ၍ ဝေဠုဝန်ဥယျာဉ်တော်
 ၏ သာယာပုံကို သီချင်းရေးဖွဲ့စေ၍ ကချေသည်တို့အား သီဆိုစေသည်။
 သီချင်းသံကို ကြားလျှင် ခေမာမိဖုရားသည် ဥယျာဉ်တော်သို့ ရှုစားရန်
 ထွက်လာသည်။

ခေမာမိဖုရား လာသည့်အဖြစ်ကို မြတ်စွာဘုရားသခင် သိတော်မူ
 သဖြင့် ပရိသတ်အလယ်မှာ တရားဟောတော်မူနေလျက် နံပါးတော်မှာ
 လူမက နတ်တမျှ လှသော ယပ်လေခတ်နေသည့် မိန်းမငယ်တစ်ရုပ်ကို
 ဖန်ဆင်းထားတော်မူသည်။ ခေမာမိဖုရား ရောက်လာပြီး ဖန်ဆင်းထားသော
 မိန်းမရုပ်ကို မြင်လျှင်-

“...ငါသည် ငါသာလှ၏” ဟု အလှမာန်တက်နေခဲ့သည်။ ငါ့အလှ
 သည် ဤမိန်းမငယ်အလှကို မမီနိုင်၊ ဤမျှလှပသော မိန်းမလှမျိုးကို ယခင်
 မတွေ့ဖူးလေ..” စဉ်းစားပြီး တရားမနာနိုင်ဘဲ ထိုမိန်းမရုပ်ကိုသာ စိန်းစိန်း
 ကြည့်နေသည်။ မြတ်စွာဘုရားသခင်က ဖန်ဆင်းထားသော မိန်းမငယ်ကို

ပထမအရွယ်၊ ဒုတိယအရွယ်၊ တတိယအရွယ်၊ အိုမင်းကြီးရင့်သောအရွယ် စသဖြင့် အဆင့်ဆင့် ပြောင်းလဲလာသည်ကို ပြတော်မူ၍ နာဖျားသေလွန် ပြီးမှ ဖူးဖူးရောင်သော အနေအထား၊ ပိုးလောက်တို့ ပြည့်သော ပုံသဏ္ဍန်၊ အရိုးစုမျှသာ ကြွင်းကျန်သော ပုံဟန်တို့ကို ဖန်ဆင်းပြတော်မူသည်။ ခေမာ မိဖုရားက-

“ဤမျှ လှပသော မိန်းမငယ်သည် တစ်မုဟုတ်ချင်း ဖောက်ပြန် ဖြစ်ချုပ်ပြီး ကုန်ခြင်း ပျောက်ခြင်းသို့ ရောက်ရလေသည်။ ရုပ်အဆင်းမှာ ဘာမျှ အနှစ်သာရ မရှိချေတကား” ဟု စဉ်းစားမိသည်။

မြတ်စွာဘုရားသခင်သည် ခေမာမိဖုရား၏ စိတ်အကြံကို ကြည့်ရှု သိမြင်တော်မူ၍ “အိုခေမာမိဖုရား-သင်သည် ရုပ်အဆင်း၌ အနှစ်သာရ ရှိ၏ဟု ထင်မှတ်လေခဲ့သည်။ ယခု ထိုရုပ်အဆင်း၏ အနှစ်သာရမရှိသော အဖြစ်ကို ကြည့်ရှုလော့” မိန့်တော်မူပြီး အောက်ပါဓမ္မဒေသနာတော်ကို ဟောကြားတော်မူသည်။

အာတုရံ အသုစိံ ပုတိ၊
ပဿ ခေမေ သမုဿယံ။
ဥဿရန္တံ ပဿရန္တံ၊
ဗာလာနံ အဘိပတ္တိတံ။ ။

မြန်မာပြန် ။ ။ အိုခေမာမိဖုရား-နာကျင်တတ်သည်ဖြစ်၍ မစင်မကြယ် ပုပ်ဟောင်နေသော အရိုးများဖြင့် စိုက်ထောင်ထား အပ်သည့် အထက်သို့ ပျို့အန်တတ်၍ အောက်သို့ ယိုစီး ထွက်ကျသော ဤကိုယ်ကာယကို ကြည့်ရှုလော့။ လူမိုက် တို့သည်သာ ဤကိုယ်ခန္ဓာကို အလွန်လိုချင်တောင့်တ ကြလေသည်။

ဤဓမ္မဒေသနာတော်အဆုံးမှာ ခေမာမိဖုရားသည် သောတာ ပတ္တိဖိုလ်၌ တည်လေသည်။ မြတ်စွာဘုရားသခင်က ဆက်လက်၍-
“အိုခေမာ မိဖုရား-ဤသတ္တဝါတို့သည် ရာဂဖြင့် တပ်နှစ်သက် ကုန်သည်။ ဒေါသဖြင့် ပြစ်မှားဖျက်ဆီးအပ်ကုန်သည်။ မောဟဖြင့် တွေဝေ

ကုန်သည်ဖြစ်၍ မိမိ၏ တဏှာအလျဉ်ကို ရှောင်ခွါ၍ ကောင်းစွာ လွန်မြောက်
ခြင်းငှာ မစွမ်းနိုင်ကြကုန်။ တွေ့ကြုံဖြစ်ရာ တဏှာ အလျဉ်၌သာလျှင် ကပ်ငြိ
ရကုန်တော့သည်” မိန့်တော်မူပြီးလျှင် အောက်ပါဓမ္မဒေသနာတော်ကို
ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်
ယေ ရာဂရတ္တာ နုပတန္တိ သောတံ၊
သယံ ကတံ မက္ကဋ္ဌောဝ ဇာတံ။
ဧတမ္ပိ ဆေတွာန ဝဇန္တိ မီရာ၊
အနပေက္ခိနော သဗ္ဗဒုက္ခံ ပဟာယ။ ။

မြန်မာပြန် ။ ။ ပင့်ကူသည် မိမိပြုလုပ်သည့် ပိုက်ကွန်ထဲသို့ အစဉ်ပြန်ကျ
သကဲ့သို့ တဏှာရာဂဖြင့် ပြင်းစွာ တပ်မက်ကုန်သော
သတ္တဝါတို့သည် မိမိတို့ ပြုသည့် တဏှာအလျဉ်သို့
ကျရောက်ကုန်၏။ ပညာရှိတို့သည် ဤတဏှာကိုပင်လျှင်
ပယ်ဖြတ်၍ မငဲ့မကွက် မတွယ်တာဘဲ ဝဋ်ဆင်းရဲ
အလုံးစုံကို ပယ်စွန့်၍ သွားကြလေသည်။

ဤဓမ္မဒေသနာတော်အဆုံးမှာ ခေမာမိဖုရားသည် အရဟတ္တဖိုလ်၌
တည်လေသည်။ ထို့နောက် ရဟန်းပြုသဖြင့် ခေမာထေရီမဟူ၍ ထင်ရှားပြီး
မြတ်စွာဘုရားသခင်၏ လက်ယာတော်ရံ အဂ္ဂသာဝိကာမ ဖြစ်လာ
လေသည်။

ခေမာထေရီမ ဝတ္ထုပြီး၏။



(၆)

ဥက္ကဋ္ဌကဗျာသင်္ဂဟ

မြတ်စွာဘုရားသခင်သည် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးစံနေတော်မူစဉ် ဥက္ကဋ္ဌကဗျာသင်္ဂဟကို အကြောင်းပြု၍ “မုဇ္ဈ ပုရေ မုဇ္ဈ ပစ္စတော” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော် မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

သူဌေးသားသည် ကဗျာသင်္ဂဟမ၏လင်ဖြစ်ပုံ

နယ်လှည့်ကဗျာသင်္ဂဟ ငါးရာတို့သည် တစ်နှစ်မှာ ဖြစ်စေ၊ ခြောက်လမှာဖြစ်စေ ရာဇဂြိုဟ်ပြည်သို့ ရောက်၍ မင်းကြီးအား ခုနစ်ရက် ပတ်လုံး ကပြလေ့ရှိကြသည်။ ကဗျာသင်္ဂဟကြီး၏သမီး ကဗျာသင်္ဂဟမ တစ်ဦးသည် စိုက်ထောင်ထားသော ဝါးလုံးပေါ်သို့တက်၍ ထိုဝါးလုံးထိပ်မှာ သီဆိုကပြသည်။ ပွဲကြည့်လာသူ ဥက္ကဋ္ဌကဗျာသင်္ဂဟမ သူဌေးသားသည် ထိုကဗျာသင်္ဂဟမကို တမ်းတမ်းစွဲတပ်မက်၍ “ကဗျာသင်္ဂဟမကို မရလျှင် သေရပါတော့မည်” ဆိုသည်။ မိဘတို့က အမျိုးမျိုး ဖျောင်းဖျားနားချ သော်လည်း မရနိုင်သဖြင့် ဖခင်ဖြစ်သူ ကဗျာသင်္ဂဟကြီးအား အသပြာ တစ်ထောင်ပေး၍ သမီးဖြစ်သူနှင့် လက်ထပ်ခွင့်ပြုရန် တောင်းဆိုကြသည်။ ကဗျာသင်္ဂဟကြီးက-

“ငါ့သမီးကို ငွေဖြင့် မရောင်းလို၊ သင်တို့၏ သားသည် ငါ့သမီးကိုမှ မရလျှင် သေရပါမည်ဆိုသည်။ ငါတို့နှင့်အတူ သွားလာနိုင်မည် ဆိုပါက ငါ့သမီးနှင့် လက်ထပ်ပေးမည်” ဆိုသည်။ မိဘတို့က ဥက္ကဋ္ဌသေနအား ပြောကြားလျှင် ဥက္ကဋ္ဌသေနက- “အကျွန်ုပ်သည် ထိုကချေသည်တို့နှင့်အတူ လိုက်ပါမည်” ဆို၍ အိမ်မှထွက်ကာ ကချေသည်ကြီးထံလာခဲ့သည်။ မိမိစကားအတိုင်း သမီးဖြစ်သူနှင့် လက်ထပ်ပေးလိုက်သည်။ ဥက္ကဋ္ဌသေန လည်း နယ်လှည့် ကချေသည်အဖွဲ့နှင့်အတူ လိုက်ပါသွားလေတော့သည်။

ဥက္ကဋ္ဌသေနကချေသည်ဖြစ်ပြီ

သို့ဖြင့် ကချေသည်မမှာ သားတစ်ယောက် ဖွားမြင်လာသည်။ ကချေသည်မက ကလေးချောရာဝယ်-

“xxx လှည်းစောင့်သမား၏ သား၊ အထုပ်ထမ်းသမား၏ သား၊ ဘာမှ မတတ်သူ၏ သား အိပ်ပါ့ကော့လား...” စသဖြင့် သီချင်းလုပ်၍ ဆိုသည်။ ဥက္ကဋ္ဌသေနသည် မိမိကို စောင်းချိတ်၍ သီဆိုသည်ကို သိသဖြင့် မယားအား မေးသည်။

“ချစ်နှမ-သင်သည် ငါ့ကို ရည်ရွယ်၍ စောင်းချိတ်ဆိုလေသလော”

“ချစ်လင်-ဟုတ်ပါသည်၊ သင့်ကိုပင် ရည်ရွယ်၍ ဆိုပါသည်”

“ချစ်နှမ-သင်သည်သို့ဆိုလျှင် - ငါထွက်ပြေးရပါလိမ့်မည်”

“ချစ်လင်-သင်ပြေးပြေး မပြေးပြေး ကျွန်တော်မတို့အဖို့ ဘာမှ မထူးပါ” ဆို၍ ထိုသီချင်းကိုပင် အထပ်ထပ် သီဆိုသည်။ ဥက္ကဋ္ဌသေနက

“...ဤမိန်းမသည် သူတတ်ထားသော အတတ်ပညာကို အကြောင်း ပြု၍ မာနကြီးနေသည်။ ရှိစေတော့ ငါလည်း အတတ်သင်ယူမည်...” ကြံ၍ ယောက္ခမကချေသည်ကြီးထံ ချဉ်းကပ်ကာ အတတ်အားလုံးကို သင်ယူသည်။ တတ်မြောက်လျှင် နယ်လှည့်ကပြရင်း ရာဇဂြိုဟ်သို့ ရောက်လာသည်။

“ဤနေ့မှ ခုနစ်ရက်မြောက်သောနေ့၌ ဥက္ကဋ္ဌသေနသည် အတတ် ပညာကိုပြု၍ ကပြပါလိမ့်မည်” ဟု ကြွေးကြော်စေသည်။ ထိုနေ့ကျလျှင် ဥက္ကဋ္ဌသေနသည် အတောင်ခြောက်ဆယ်ရှိသော ဝါးတိုင်ထိပ်သို့တက်၍ ရပ်နေသည်။

ဝါးတိုင်ထိပ်မှာပင်ဥဂ္ဂသေနရဟန္တာဖြစ်ခြင်း

ထိုနေ့နံနက်စောစောမှာ မြတ်စွာဘုရားသခင်သည် လောကကို ကြည့်တော်မူသည်ရှိသော် ဥဂ္ဂသေန၏ ရဟန္တာ ဖြစ်လတံ့သည်ကို မြင်တော်မူသဖြင့် ရဟန်းအပေါင်း ခြံရံလျက် ရာဇဂြိုဟ်မြို့တွင်းသို့ ဆွမ်းခံကြွဝင်တော်မူသည်။ ဥဂ္ဂသေနသည် ကြည့်နေသူ လူအပေါင်းအား အချက်ပေး၍ အတောင်ခြောက်ဆယ်မြင့်သော ဝါးလုံးထိပ်ဖျားမှာ ရပ်နေလျက်က ကောင်းကင်သို့ ခုန်ပျံတက်ပြီး ကိုယ်ကို ခုနစ်ပတ်လည်စေကာ ဝါးလုံးထိပ်ဖျားမှာ ပြန်ကျစေသည်။

ထိုခဏမှာ မြတ်စွာဘုရားသခင်သည် ပရိသတ်အား ဥဂ္ဂသေနကို မကြည့်ဘဲ မိမိကိုသာကြည့်စေရန် အဓိဋ္ဌာန်ကို ပြုတော်မူသည်။ ပရိသတ်က ဥဂ္ဂသေနကို မကြည့်ဘဲ မြတ်စွာဘုရားသခင်ကိုသာ ကြည့်ရှုဖူးမြော်နေကြသည်။ ထိုကို ဥဂ္ဂသေနမြင်လျှင် ဝါးတိုင်ထိပ်မှာ စိတ်ပျက်ပြီး မှိုင်းနေသည်။ မြတ်စွာဘုရားသခင်က အရှင်မောဂ္ဂလာန်မထေရ်ကို ခေါ်တော်မူ၍ ဥဂ္ဂသေနအား အတတ်ကို ပြစေရန် သွားရောက်ပြောဆိုစေသည်။ အရှင်မောဂ္ဂလာန်မထေရ် သွားရောက်ပြောဆိုလျှင် ဥဂ္ဂသေနက-

“ငါ့အတတ်ကို ဘုရားရှင်သော်မှ ကြည့်လိုပေသည်” ဟု အားတက်ပြီး ဝါးလုံးထိပ်ဖျားမှ ကောင်းကင်ထက်သို့ ခုန်ပျံတက်ပြီး တစ်ဆယ့်လေးကြိမ်တိုင်တိုင် ကိုယ်ကို လှည့်ပတ်စေလျက် ဝါးလုံးထိပ်မှာ ပြန်ကျသည်။ ဤတွင်မှ မြတ်စွာဘုရားသခင်က-

“အချင်းဥဂ္ဂသေန-ပညာရှိသောသူမည်သည် အတိတ်အနာဂတ် ပစ္စုပ္ပန် ဖြစ်ကုန်သော ခန္ဓာတို့၌ ကပ်ငြိနှစ်သက်စေတတ်သောတဏှာကို ရှောင်ခွါပယ်စွန့်၍ ပဋိသန္ဓေတည်နေခြင်း အစရှိသည်တို့မှ လွတ်မြောက်ခြင်းငှာ သင့်လျော်လျောက်ပတ်ပေသည်” မိန့်တော်မူပြီးလျှင် အောက်ပါ ဓမ္မဒေသနာတော်ကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်
မုဉ္ဇ ပုရေ မုဉ္ဇ ပစ္ဆတော၊
မဇ္ဈေ မုဉ္ဇ ဘဝဿ ပါရဂူ။
သဗ္ဗတ္ထ ဝိမုတ္တမာနသော၊

မြန်မာပြန် ။ ။ အချင်းဥဂ္ဂသေန-ဘဝသံသရာ၏ တစ်ဖက်သို့ ရောက်လို့ သူသည် ရှေ့ကိုလည်း လွတ်လေလော့၊ နောက်ကိုလည်း လွတ်လေလော့၊ အလယ်ကိုလည်း လွတ်လေလော့၊ အလုံးစုံဘက်စုံ လွတ်နေသောသူအား မွေးခြင်းနှင့် အိုခြင်းသို့ တစ်ဖန် မရောက်ရတော့ချေ။

ဆိုလိုသည်မှာ ။ ။ အချင်းဥဂ္ဂသေန-သင်သည် ရှေးအတိတ်ခန္ဓာ၌ တပ်မက်ခြင်းတဏှာကို စွန့်လွတ်လေလော့၊ နောက် အနာဂတ်ခန္ဓာ၌ တပ်မက်ခြင်းတဏှာကို စွန့်လွတ် လေလော့၊ အလယ်ဖြစ်သော ပစ္စုပ္ပန်ခန္ဓာ၌ တပ်မက် ခြင်း တဏှာကို စွန့်လွတ်လေလော့၊ ထိုအခါ သင်သည် ဘဝသုံးပါး၏ တစ်ဖက်ကမ်းသို့ ရောက်သူ ဖြစ်ပြီး ထိုခန္ဓာအားလုံးတို့၌ တပ်မက်ခြင်း တဏှာ ကင်းသည်စိတ် ရှိသည်ဖြစ်၍ တစ်ဖန်ပဋိသန္ဓေ နေခြင်း၊ အိုခြင်းသို့ မရောက်ရပေလတံ့-ဟူလို။

ဤဓမ္မဒေသနာတော်အဆုံးမှာ ရှစ်သောင်းလေးထောင်သော သတ္တဝါတို့ အကျွတ်တရားရကြသည်။ ဥဂ္ဂသေနသည်လည်း ဝါးလုံး ထိပ်ဖျားမှာ ရပ်နေလျက်က ပဋိသမ္ဘိဒါလေးပါးနှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်လေသည်။

ထို့နောက် ဝါးလုံးထက်ဖျားမှ ဆင်းသက်ပြီး မြတ်စွာဘုရား သခင်အား ရှိခိုးကာ ရဟန်းအဖြစ်ကို တောင်းပန်သည်။ မြတ်စွာဘုရား သခင်က ‘ဧဟိဘိက္ခု’ ခေါ်တော်မူကာ ဧဟိဘိက္ခုရဟန်း ဖြစ်စေတော်မူ လိုက်သည်။ ရဟန်းဖြစ်ပြီးသော ဥဂ္ဂသေနအား ရဟန်းတို့က မေးကြသည်။

“ငါ့ရှင် ဥဂ္ဂသေန-သင်သည် အတောင်ခြောက်ဆယ်ရှိသော ဝါးလုံး ထိပ်မှ ဆင်းလာသည်မှာ ကြောက်ရွံ့ခြင်း မဖြစ်ပါသလော”

“အရှင်ဘုရားတို့-တပည့်တော်အား ကြောက်ရွံ့ခြင်း မဖြစ်ပါ” ဆိုလျှင် ရဟန်းတို့က မြတ်စွာဘုရားသခင်အား-

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-ဥဂ္ဂသေန သည် ငါ့မှာ အကြောက်တရားမရှိဟု အရဟတ္တဖိုလ်တရားကို မဟုတ်မမှန် ပြောဆိုပါသည်” လျှောက်ထားကြသည်။

“ချစ်သားရဟန်းတို့-ငါဘုရား၏ သားတော် ဥဂ္ဂသေနနှင့် တူကုန်သော ဖြတ်တောက်ဖျက်ဆီးအပ်ပြီးသော သံယောဇဉ်ရှိသော ရဟန်းတို့သည် မကြောက်မရွံ့ မထိတ်မလန့် မတုန်မလှုပ်ကုန်” မိန့်တော်မူလိုသည်ဖြစ်၍ အောက်ပါဓမ္မဒေသနာတော်ကို ဟောကြားတော်မူလေသည်။

သဗ္ဗသံယောဇနံ ဆေတွာ၊
ယော ဝေ န ပရိတဿတိ။
သံဂါတိဝံ ဝိသံယုတ္တံ၊
တမဟံ ဗြူဟိ ဗြာဟ္မဏံ။ ။

မြန်မာပြန် ။ ။ သံယောဇဉ်အားလုံးကို ဖြတ်တောက်၍ ကြောက်ရွံ့ခြင်း မရှိ၊ ကပ်ငြိမှုကို လွတ်မြောက်၍ ကာမယောဂစသည်နှင့် မယှဉ်သော ထိုပုဂ္ဂိုလ်ကို “ဗြာဟ္မဏ”ဟူ၍ ငါဘုရား ဟောတော်မူသည်။

ဤဓမ္မဒေသနာတော်အဆုံးမှာ လူများစွာတို့ အကျွတ်တရား ရကြလေသည်။

အတိတ်ဇာတ်ကြောင်းဟောတော်မူခြင်း

နောက်တစ်နေ့နံနက်မှာ ရဟန်းတို့သည် တရားသဘင်၌ စုဝေး၍-
“ငါ့ရှင်တို့-ဥဂ္ဂသေနသည် အရဟတ္တဖိုလ်နှင့် ပြည့်စုံသောအကြောင်း ဥပနိဿယနှင့် ပြည့်စုံပါလျက် ကချေသည်မကို အမှီပြု၍ နယ်လှည့် ကပြရသော အကြောင်းကား အဘယ်နည်း။ အရဟတ္တဖိုလ်နှင့် ပြည့်စုံသော အကြောင်းကား အဘယ်နည်း”ဟူသော စကားကို ပြောဆိုနေကြသည်။ ထိုအခိုက်မှာ မြတ်စွာဘုရားသခင် ကြွတော်မူလာပါ၍ အမေးတော်ရှိသဖြင့် ထိုစကားကို လျှောက်ထားလျှင်-

“ချစ်သားရဟန်းတို့-ထိုအကြောင်းနှစ်ခုကို ဥဂ္ဂသေနသည်သာလျှင် ပြုအပ်ပေသည်” မိန့်တော်မူပြီးလျှင် အတိတ်ဇာတ်ကြောင်းကို ပြန်ပြောင်း ဟောကြားတော်မူလေသည်။

အတိတ်ဖြစ်ရပ်
ဥဂ္ဂသေန၏ရှေးဖြစ်ကြောင်း
(ဝစီဘောဒထိတိုင်းရှု)

ရှေးလွန်လေပြီးသောအခါ ကဿပမြတ်စွာဘုရားသခင်၏ ကိုယ်စားတော်ဖြစ်သော ရွှေစေတီကြီးကို တည်ထားပြုလုပ်ခဲ့စဉ်က ဖြစ်သည်။ ဗာရာဏသီပြည်သားတို့သည် လုပ်အားဒါနပေးရန် စားသောက်ဖွယ်တို့ကို ယာဉ်ပေါ်မှာတင်၍ ယူဆောင်လာခဲ့ကြသည်။ လမ်းခရီးမှာ ဆွမ်းခံကြွလာသော ရဟန်းတစ်ပါးကို မြင်၍ အမျိုးသမီး တစ်ယောက်က မိမိလင်အား-

“ချစ်လင်-ရဟန်းတော်တစ်ပါး ဆွမ်းခံကြွလာသည်။ ငါတို့မှာ စားသောက်ဖွယ်ရာ များစွာ ပါလာပါသည်။ အရှင်ရဟန်းတော်၏ သပိတ်ကို ယူချေပါ။ ငါတို့ ဆွမ်းလောင်းလှူကြမည်” ဆိုသည်။ လင်ဖြစ်သူက မထေရ်ထံ သွားပြီး သပိတ်ကို ခွင့်တောင်းယူလာခဲ့ပြီး ဆွမ်းတို့ဖြင့် ပြည့်စေလျက် မထေရ်ထံ ဆက်ကပ်၍ ဆုတောင်းကြသည်။

“အရှင်ဘုရား-တပည့်တော်-တပည့်တော်မတို့သည် အရှင် ဘုရားတို့ သိမြင်အပ်သော တရားကို သိရသောကိုယ်ဖြစ်ရပါလို၏ ဘုရား” မထေရ်မြတ်ကား ရဟန္တာအရှင်မြတ်ဖြစ်၍ အနာဂတ်ကို ကြည့်တော် မူလျှင် ဆုတောင်းတိုင်း ပြည့်စုံကြမည့်အဖြစ်ကို မြင်တော်မူ၍ ပြုံးကာ ကြွသွားတော်မူသည်။ ဤသို့ မထေရ်ပြုံးသည်ကို မယားက မြင်လျှင်-

“ချစ်လင်-ငါတို့ ဆွမ်းလှူလိုက်သော အရှင်သည် ပြုံးတော်မူသည်။ ကချေသညံဖြစ်ခဲ့သူ ဖြစ်ပေလိမ့်မည်” ဟု ဆိုသည်။

“ချစ်နှမ-ဟုတ်ပေသည်၊ သင်ပြောသည့်အတိုင်း ဖြစ်ပါလိမ့်မည်” ဟု လင်ဖြစ်သူက ပြန်လည်ပြောဆိုသည်။

ဤကား ထိုလင်မယားနှစ်ဦးတို့၏ ရှေးဘဝက ပြုခဲ့သောကံပင် ဖြစ်သည်။ ၎င်းဘဝမှ စုတေကြလျှင် နတ်ပြည်၌ဖြစ်ခဲ့ပြီးနောက် ထိုမှစုတေ သည်ရှိသော်-မယားဖြစ်သူသည် ရဟန္တာအရှင်မြတ်အား “ကချေသညံ” ဟု ပြောခဲ့သော ကံကြောင့် ကချေသညံမျိုး၌ ဖြစ်လာသည်။ လင်ဖြစ်သူမှာ သူဌေးသား ဖြစ်သော်လည်း ထိုဘဝက မယားဖြစ်သူ၏ စကားအတိုင်း ပြောဆိုမိခဲ့သော ကံကြောင့် ကချေသညံဖြစ်ရပြီး ကချေသညံတို့နှင့်အတူ လှည့်လည်သွားလာရပေသည်။ ရဟန္တာအရှင်မြတ်အား ဆွမ်းလှူခဲ့သော ကောင်းမှုကံကြောင့် အရဟတ္တဖိုလ်သို့ ရောက်ရပေသည်။

ပစ္စုပ္ပန်ဖြစ်စဉ်အဆက်
ကချေသည်မဖြစ်စဉ်

ဥဂ္ဂသေနသူဌေးသား ရဟန်းပြုခဲ့ပြီးနောက် မယားဖြစ်သူ
ကချေသည်မက-

“...ငါချစ်လင်ကား ရဟန်းပြုသွားချေပြီ။ ငါသည်လည်း ချစ်လင်
သွားရာ လမ်းကြောင်းအတိုင်း သွားသင့်ပေသည်...” ဟု ကြံစည်ပြီး ရဟန်း
မိန်းမတို့ထံမှာ ရဟန်းပြု၍ မကြာမြင့်မီပင်လျှင် အရဟတ္တဖိုလ်သို့
ရောက်လေသည်။

ဥဂ္ဂသေနကချေသည်ဝတ္ထုပြီး၏။



(၇)

စူဠဝေဒနဂဟပဏ္ဍိတဝတ္ထု

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးစံနေတော်မူစဉ် သာသနာတော်မှ ငြီးငွေ့သော ရဟန်းတစ်ပါးကို အကြောင်းပြု၍ “ဝိတိက္ကမထိတဿ ဇန္တုနော” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော်မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

ငြီးငွေ့သောရဟန်းငယ်

ရဟန်းငယ်တစ်ပါးသည် မြို့တွင်းမှာ စာရေးတံ ယာဂုဆွမ်းကို အလှူခံပြီး ဆွမ်းစားဇရပ်သို့သွားရောက်ဘုဉ်းပေးသည်။ ဘုဉ်းပေးပြီးနောက် သောက်ရေမရှိသဖြင့်အနီး အနားအိမ်သို့ ရေအလှူခံ ကြွသွားသည်။ ထိုအိမ်မှ သတို့သမီးငယ်သည် ရဟန်းကိုမြင်လျှင် ချစ်ကြိုက်စိတ် ဖြစ်ပေါ်လာပြီး-

“အရှင်ဘုရား-နောက်တစ်ကြိမ် ရေအလိုရှိလျှင် ဤအိမ်သို့သာ ကြွတော်မူပါ” လျှောက်ထားသည်။ ရဟန်းငယ်သည် ထိုအခါမှစ၍ ရေအလိုရှိတိုင်း ကြွလေသည်။ သတို့သမီးလည်း သပိတ်ကို လှမ်းယူ၍ ရေကပ်ပေးသည်။ ဤသို့ဖြင့် ကာလကြာမြင့်သော် ယာဂုနှင့် ဆွမ်းကိုပါ ပေးလှူလေသည်။ တစ်နေ့မှာ သတို့သမီးငယ်သည် ရဟန်းငယ်ကို အိမ်ထဲမှာ ထိုင်နေစေပြီး အနီးမှာနေ၍ ဆွမ်းလုပ်ကျွေးကာ-

“အရှင်ဘုရား-ဤအိမ်မှာ ဘာမှ လိုလေသေးမရှိပါ။ တပည့်တော်တို့ အိမ်မှာ စီမံခန့်ခွဲတတ်သည့် ယောက်ျားတစ်ဦးသာ လိုပါသည်” ဟု ရေလာ မြောင်းပေးဆိုလာသည်။

ရဟန်းငယ်သည် ထိုစကားကို ကြားပြီးသည်မှစ၍ သာသနာတော် မှာ မပျော်မွေ့တော့ဘဲ ငြီးငွေ့လာသည်။ မစားချင်မသောက်ချင်နှင့် ပိန်ချုံး လာသည်။ ရဟန်းတို့က သူ၏ဥပဇ္ဈာယ်ဆရာထံ ခေါ်သွားသည်။ ဆရာက တစ်ဖန် ဘုရားရှင်ထံ ခေါ်ဆောင်သွားပြီး အကြောင်းစုံလျှောက်ထားသည်။ မြတ်စွာဘုရားသခင်က မေးမြန်းတော်မူပြီး အကြောင်းရင်းကို သိရလျှင်-

“ချစ်သားရဟန်းတို့-ဤမိန်းမသည် ယခု ဤသို့ ပြောဆိုပြုလုပ် သည်မှာ အံ့ဩဖွယ် မဟုတ်သေး။ ရှေးအခါက ဇမ္ဗူဒိပ်ကျွန်း၌ အတော်ဆုံး လေးသမားပညာရှိကို ရပါလျက် တစ်ခဏမျှ တွေ့ရသော ယောက်ျားကို ချစ်ကြိုက်သဖြင့် မိမိ၏ပညာရှိလင်ကို သတ်စေဖူးခဲ့လေပြီ” မိန်းမတော်မူလျှင် ရဟန်းတို့က တောင်းပန်သဖြင့် အကိတ်ဇာတ်ကြောင်းကို ပဟာကြား တော်မူလေသည်။

အတိတ်ဖြစ်ရပ်

သူခိုးဓားရိုးကမ်းဇာတ်လမ်း

ရှေးလွန်လေပြီးသောအခါ ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်းကြီး မင်းပြုစဉ် ဘုရားလောင်းသည် သိကြားမင်း ဖြစ်ခဲ့သည်။ ဗာရာဏသီ ပြည်သားတစ်ဦးသည် တက္ကသိုလ်ပြည်သို့ သွား၍ ပညာသင်ကြားသည်။ ဒီသာပါမောက္ခဆရာက ထိုသူအား လေးအတတ်မှာ မိမိနှင့်ထပ်တူ တတ်မြောက်ကျွမ်းကျင်သဖြင့် “စူဠဓနုဂ္ဂဟ” ဘွဲ့အမည်ပေးပြီး သဘောကျ၍ မိမိသမီးနှင့် ထိမ်းမြားပေးလိုက်သည်။ စူဠဓနုဂ္ဂဟသည် ထိုမိန်းမကို ယူဆောင်ပြီး မြားအစင်းငါးဆယ်နှင့်အတူ ပြန်လာသည်။ တောလမ်း ခရီးမှာ ဆင်ဆိုးကြီးတစ်ကောင်နှင့် ပက်ပင်းတွေ့ရသဖြင့် မြားတစ်စင်းဖြင့် ပစ်သတ်လိုက်သည်။ ဆက်၍လာရာ တောအုပ်တစ်ခုမှာ ခိုးသား ငါးဆယ်နှင့် ဆုံပြန်သည်။ မြားလေးဆယ့်ကိုးစင်းဖြင့် ခိုးသူလေးဆယ့် ကိုးယောက်ကို ပစ်သတ်လိုက်သည်။ ခေါင်းဆောင်ခိုးသူကြီးကျန်သည်တွင် လုံးထွေးပြီး မြေပေါ်မှာ လဲကျစေကာ မယားဖြစ်သူအား-

“ချစ်နှမ-သန်လျက်ပေးပါ” ဆိုသည်။ မယားဖြစ်သူသည် ထိုခဏမှာ တွေ့မြင်ရသော ခိုးသူကြီးကို မြင်မြင်ချင်း ချစ်ကြိုက်သွားသဖြင့် ခိုးသူဘက်မှာ သန်လျက်အရိုးကိုထား၍ အသွားကို လင်ဘက်ထားကာ ပေးလိုက်သည်။ ခိုးသူကြီးသည် သန်လျက်အရိုးကိုရလျှင် စူဠဓနုဂ္ဂဟ လေးသမားကို သတ်ပစ်လိုက်သည်။ ထို့နောက် ထိုမိန်းမကို ယူဆောင်ပြီး လာခဲ့စဉ်-ခိုးသူကြီးက-

“...ဤမိန်းမသည် မိဘက သဘောတူ၍ ထိမ်းမြားပေးသော ယောက်ျားကို သတ်စေ၍ ခုမှ တွေ့သော ငါ့ကို ယူခဲ့သည်။ အခြား ယောက်ျားတစ်ဦးကို မြင်ပြန်လျှင် မိမိ၏ ငယ်ပေါင်းလင်ဟောင်းကို သတ်စေသကဲ့သို့ ငါ့ကိုလည်း သတ်ပေလိမ့်မည်။ ဤမိန်းမမျိုးဖြင့် အကျိုး မရှိပြီ...” ဟု စဉ်းစား၍ လာခဲ့ရာ လမ်းခရီးအကြားရှိ မြစ်တစ်ခုသို့ ရောက်လာသည်။

“ရှင်မ-သင့်ပစ္စည်းနှင့်တကွ ဥစ္စာတို့ကို တစ်ဖက်ကမ်းသို့ ရှေးဦး ကူးပို့လိုက်မည်။ ပြီးမှတစ်ဖန် ပြန်လာပြီး သင့်ကို ကူးပို့မည်။ ယခု ဤမှာပင် နေရစ်ဦး” ဆိုကာ မိန်းမ၏ ပစ္စည်းဥစ္စာအဆင်တန်ဆာတို့ကိုပါယူ၍ မြစ်ကို ကူးလိုက်သည်။ တစ်ဖက်ကမ်းသို့ ရောက်သော် မိန်းမကို ပြန်မကြိုတော့ဘဲ ခရီးဆက်ထွက်သွားသည်။ ထိုကိုမိန်းမက မြင်၍-

“အရှင်-ကျွန်တော်မကို အဘယ့်ကြောင့် စွန့်ပစ်သွားသနည်း၊ ပြန်လာခေါ်ပါ” အော်ပြောသည်။ ခိုးသူကြီးက တစ်ဖက်ကမ်းမှာပင် ရပ်၍ စကားပြန်သည်။

“ရှင်မ-သင်သည် ကြာမြင့်စွာ ပေါင်းသင်းလာခဲ့သော ငယ်လင်နှင့် ခုမှ တွေ့ဖူးသောငါ့ကို လဲလှယ်၍ ယူဘိသည်။ မိဘထိမ်းမြားပေးလိုက် သော အမြဲလင်နှင့် ခဏမျှ တွေ့ရသည့် မမြဲသောငါ့ကို လဲလှယ်ယူဘိသည်။ သင်သည် အခြားတစ်ယောက်ကို တွေ့မြင်ပြန်လျှင် ငါနှင့်လဲမည်သာ ဖြစ်သည်။ ထို့ကြောင့် သင်မှ ဝေးရာသို့ ငါပြေးသွားတော့မည်” ဆိုကာ ဥစ္စာတို့ကိုယူ၍ သွားလေတော့သည်။

ကျန်ရစ်သော မိန်းမသည် တဏှာအလိုသို့ လိုက်သည်ဖြစ်၍ ပျက်စီးခြင်းသို့ ရောက်ကာ ကိုးကွယ်ရာမဲ့ပြီး ကမ်းနားသမန်းမြက်ချုံအနီးမှာ ထိုင်၍ ငိုကြွေးလေသည်။

ငါးစိမ်းမြင်ငါးကင်ပစ်

ထိုခဏ၌ သိကြားမင်းသည် လူ့ပြည်ကို ကြည့်ရှုသော် တဏှာအလို မပြည့်သည်၏ အဖြစ်ကြောင့် လင်ကြီးလင်ငယ် နှစ်ဦးလုံးမှ ဆုံးရှုံး၍ ငိုကြွေးနေသော ထိုမိန်းမကိုမြင်လျှင် ဆုံးမမည်အတွေးဖြင့် မာတလိ နတ်သား၊ ပဉ္စသိခနတ်သားတို့ကို ခေါ်၍ ဆင်းလာပြီး ဤသို့မှာကြားသည်။

“မာတလိ-သင်ကား ငါးဖြစ်လော့၊ ပဉ္စသိခ-သင်ကား ငှက် ဖြစ်လော့၊ ငါကား မြေခွေးဖြစ်ပြီး အမဲတုံးကို ကိုက်ချီ၍ ထိုမိန်းမရှေ့သွား မည်။ သူ့ရှေ့ရောက်လျှင် ငါးမာတလိက ရေမှခုန်တက်ပြီး ငါ့ရှေ့မှာ ကျစေပါ။ ငါက အမဲတုံးကို လွှတ်ချပြီး ငါးကို ဖမ်းယူဖို့ ပြေးသွားမည်။ ထိုအခါ ငှက်ပဉ္စသိခက အမဲတုံးကို ထိုးသုတ်ယူဆောင်သွားပါ။ ငါး မာတလိကလည်း ရေထဲ ပြန်ခုန်ဆင်းလိုက်ပါ။”

ဤသို့မှာကြားပြီး သိကြားမင်းသည် မြေခွေးအဖြစ်ဖြင့် အမဲတုံးကို ကိုက်ချီလျက် ထိုမိန်းမ ရှေ့သို့သွားသည်။ မာတလိက ငါးအဖြစ်ဖြင့် ရေမှ ခုန်တက်၍ မြေခွေးရှေ့မှာကျသည်။ မြေခွေးသည် အမဲတုံးကို လွှတ်ချပြီး ငါးကို ဖမ်းယူရန် ပြေးသွားသည်။ ငါးက ရေထဲသို့ ပြန်ခုန်ဆင်းသွားသည်။ ပဉ္စသိခငှက်က အမဲတုံးကို ထိုးသုတ်၍ ပျံတက်သွားသည်။ ငါးလည်း မရ၊ အမဲတုံးလည်း ဆုံးရှုံးလေသဖြင့် မြေခွေးသည် သမန်းမြက်ချုံကို ကြည့်၍ မျက်နှာမသာမယာ ဖြစ်နေသည်။

ခြံခုန်ဖူးသည်နွားပမာ

ထိုမိန်းမသည် မြေခွေးအဖြစ်ကို မြင်လျှင် လက်ခုပ်လက်ဝါးတီးကာ ပြင်းစွာ ရယ်မောလေသည်။ မြေခွေးက မေးသည်။

“အိုမိန်းမ-သင်ဘာကြောင့် ပြင်းစွာ ရယ်မောဘိသနည်း။”

“မိုက်လိုက်တဲ့ မြေခွေးယုတ်-ငါးလည်းမရ၊ အမဲတုံးလည်း လက်လွှတ်သွားရသော သင်အဖြစ်ကို မြင်၍ ရယ်မောပေသည်။”

“ဟယ် အကျင့်ပျက်သော မိန်းမယုတ်-သင်ကား သူတစ်ပါးအပြစ် ကိုသာ မြင်၍ မိမိအပြစ်ကို မမြင်လေ။ သင်သည် လင်ကြီးလင်ငယ် နှစ်ဦးလုံးမှ ဆုံးရှုံးရသည်။ ငါ့နှင့်စာလျှင် သင်ကား ပို၍ မိုက်တော့သည်။”

“အိုမြေခွေး-သင်ပြောသည့်အတိုင်း မှန်ပေသည်။ ငါသည် အကယ်၍ နောက်ယောက်ျားတစ်ယောက်ကို ရပါလျှင် သက်ဆုံးတိုင် ပေါင်းပါတော့မည်”

“ဟယ်-အကျင့်ပျက်သော မိန်းမယုတ်-အဖိုးမတန်သော မြေအိုး မြေခွက်ကိုသော်မှ အရှက်မရှိ ခိုးသေးလျှင် အဖိုးတန်သည့် ရွှေငွေစသည်ကို မရ-ရအောင် ခိုးတော့မည်သာဖြစ်သည်။ ခြံခုန်ဖူးသောနွားကဲ့သို့ အခွင့်သာလျှင် ခုန်တော့မည်သာ ဖြစ်သည်။ သင်ကား မကောင်းမှုကို ပြုခဲ့ပြီး ဖြစ်၍ အခွင့်ရလျှင် ပြုရန် ဝန်လေးတော့မည် မဟုတ်ချေ” ပြောဆိုကာ အရှက်ရစေပြီး မြေခွေးအဖြစ်ကို စွန့်၍ သိကြားမင်းအဖြစ်ကို ပြုလျက် နတ်ပြည်သို့ ပြန်လေသည်။

ဇာတ်တော်ပေါင်း၍ တရားဟောခြင်း

“ချစ်သားရဟန်း-

ထိုအခါက စူဠဓနုဂ္ဂဟပဏ္ဍိတသည် ယခုအခါ သင်ဖြစ်လာသည်။ ထိုအခါက ထိုမိန်းမသည် ယခုအခါ ထိုသတို့သမီး ဖြစ်လာသည်။ မြေခွေး အဖြစ်ဖြင့် လာရောက်ဆုံးမသော သိကြားမင်းကား ငါဘုရား ဖြစ်လာ ပေသည်။

“ချစ်သားရဟန်း-

ထိုမိန်းမသည် ခုမှ တွေ့ရသော ယောက်ျားကို ချစ်ကြိုက်သဖြင့် ဇမ္ဗူဒိပ်ကျွန်းအလုံးမှာ ထင်ရှားသော လေးသမား ပညာရှိကို သတ်ဖြတ် စေခဲ့ဖူးပြီ။ သင်ချစ်သားရဟန်းသည် ထိုသတို့သမီးကြောင့်ဖြစ်သော ဘဝ တဏှာကို ဖြတ်တောက်လေလော့” မိန့်တော်မူပြီးလျှင် အောက်ပါဓမ္မ ဒေသနာတော်ကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်

၁။ ဝိတိက္ကမထိတဿ ဇန္တုနော၊
တိဗ္ဗရာဂဿ သုဘာသိနော။
ဘိယျော တဏှာ ပဝမုတိ၊
ဧသ ခေါ ဒဠံ ကရောတိ ဗန္ဓနံ။ ။

မြန်မာပြန် ။ ။ ကာမဝိတက်များ နှိပ်စက်အပ်သည်ဖြစ်၍ ပြင်းထန်သည့် တဏှာရာဂရှိလျက် အာရုံများကို 'တင့်တယ်၏' 'သာယာ ဖွယ်ရှိ၏'ဟု ရှုလေ့ရှိသော သတ္တဝါအား တဏှာသည် လွန်စွာ တိုးပွားလေသည်။ ဤသူမျိုးသည် တဏှာ အနှောင်အဖွဲ့ကို မြဲမြံအောင်ပြုသည်မည်ပေသည်။

၂။ ဝိတက္ကပသမေ စယော ရတော၊
အသုဘံ ဘာဝယတေ သဒါ သတော။
ဧသ ခေါ ဗျန္တိ ကာဟိတိ၊
ဧသ ဆေစ္ဆတိ မာရဗန္ဓနံ။ ။

မြန်မာပြန် ။ ။ အကြင်ရဟန်းသည် ဝိတက်ငြိမ်းရာ အသုဘဆယ်ပါး ပထမစွာတရား၌ မွေ့လျော်၏။ အခါခပ်သိမ်း သတိရှိ၍ အသုဘဘာဝနာကို ပွားစေ၏။ ဤရဟန်းသည် တဏှာ ကင်းခြင်းကို ပြုနိုင်လတ္တံ့။ မာရ်မင်း၏ အနှောင်အဖွဲ့ကို ဖြတ်နိုင်ပေလတ္တံ့။

ဤဓမ္မဒေသနာတော်အဆုံးမှာ သာသနာတော်မှ ငြီးငွေ့သော ထိုရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်လေသည်။ ရောက်လာသူတို့ အားလည်း အကျိုးရှိသောတရားဟောခြင်း ဖြစ်လေသည်။

ဣန္ဒြေဓနုဂဟပဏ္ဍိတဝတ္ထုပြီး၏။



(၈)

မာရ်နတ်သားဝတ္ထု

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးစံနေတော်မူစဉ် မာရ်နတ်သားကို အကြောင်းပြု၍ “နိဋ္ဌင်္ဂတော အသန္တာသီ” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော် မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

နှောင့်ယှက်လာသောမာရ်နတ်

ကစ်ညမှာ ဖြစ်သည်။ မထေရ်များစွာတို့သည် အချိန်မဲ့ ရောက်လာ ကြပြီး ကျောင်းတွင်းသို့ ကျိန်းစက်ရန် ဝင်လာခဲ့ကြသည်။ ထိုမထေရ်တို့ အတွက် နေရာပေးလိုက်ရသဖြင့် သားတော် ရှင်ရာဟုလာသည် ဂန္ဓကုဋ္ဌိ တံခါးဝမှာ အိပ်နေရသည်။ ထိုစဉ်က ရှင်ရာဟုလာသည် ရှစ်နှစ်သားအရွယ် ရဟန္တာငယ်လေး ဖြစ်သည်။ မာရ်နတ်မင်းသည် ဝသဝတ္ထီနတ်ပြည်မှာ နေလျက် ထိုအဖြစ်ကိုမြင်၍-

“...လက်ထိပ်ဆိပ်လျှင် လက်ချောင်းနာဘိသကဲ့သို့ သားဖြစ်သူ ရာဟုလာကို နှိပ်စက်လျှင် ဖခင်ဖြစ်သူ ရဟန်းဂေါတမအားလည်း နှိပ်စက် သည်ပင် မည်လေတော့သည်...” စဉ်းစားကာ နတ်ပြည်မှ ဆင်းလာခဲ့သည်။ ထို့နောက် ဆင်ပြောင်ကြီးကဲ့သို့ ဖန်ဆင်း၍ နှာမောင်းဖြင့် ရှင်ရာဟုလာ၏ ဦးခေါင်းကို ရစ်ပတ်လျက် အသံကျယ်စွာ အော်မြည်သည်။ မြတ်စွာဘုရား သခင်သည် ဂန္ဓကုဋ္ဌိတိုက်တော်တွင်းမှာ သီတင်းသုံးတော်မူလျက်က ထိုဆင်ပြောင်ကြီးကို မာရ်နတ်သားအဖြစ်မှန်းသိ၍-

“ဟယ်-မာရ်နတ်ယုတ်-သင်ကဲ့သို့သောသူ တစ်သိန်းလောက် သော်လည်း ငါ့သားတော်အား ကြောက်ရွံ့အောင် မလုပ်နိုင်။ ဤစကား မှန်ပေသည်။ တဏှာကုန်ကင်းပြီး ကြီးသောလုံ့လ၊ မြတ်သော ပညာရှိသော ငါ့သားတော်သည် ကြောက်ရွံ့ထိတ်လန့် တုန်လှုပ်ခြင်း မဖြစ်နိုင်ပေ” မိန့်တော်မူပြီးလျှင် အောက်ပါဓမ္မဒေသနာတော်ကို ဟောကြားတော်မူ လေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်

၁။ နိဋ္ဌင်္ဂတော အသန္တာသီ၊
ဝီတတဏှော အနင်္ဂဏော။
အစ္စိန္တိ ဘဝသလ္လာနိ၊
အန္တိမောယံ သမုဿယော။ ။

မြန်မာပြန် ။ ။ ရဟန်းကိစ္စပြီးဆုံး၍ ရဟန္တာဖြစ်သောသူသည် ထိတ်လန့် ခြင်းမရှိ၊ တဏှာကင်း၏။ ကိလေသာကင်း၏။ ဘဝသို့ ရောက်ကြောင်း ငြောင့်တံသင်းကို ဖြတ်ပြီးဖြစ်၏။ ဤခန္ဓာ ကိုယ်သည် နောက်ဆုံးပင် ဖြစ်၏။

၂။ ဝီတတဏှော အနာဒါနော၊
နိရုတ္တိပကောဝိဒေါ။
အက္ခရာနံ သန္နိပါတံ၊
ဇညာ ပုဗ္ဗပရာနိစ။
သဝေ ‘အန္တိမသာရီရော၊
မဟာပညော မဟာပုရိသော’တိ ဝုစ္စတိ။ ။

မြန်မာပြန် ။ ။ အကြင်သူသည် တဏှာကင်း၏။ ခန္ဓာ စသည်တို့၌ စွဲလမ်းခြင်းမရှိ။ နိရုတ္တိပဋိသမ္ဘိဒါ၌ လိမ္မာ၏။ အက္ခရာ အပေါင်းကိုလည်း သိ၏။ ရှေ့နောက်အက္ခရာကိုလည်း သိ၏။ ထိုသူသည် ‘နောက်ဆုံးဘဝ ခန္ဓာကိုယ်ရှိသူ ဖြစ်၍ များသော ပညာရှိသူ ယောက်ျားမြတ်’ဟု ခေါ်ဆို အပ်ပေသည်။

ဤဓမ္မဒေသနာတော်အဆုံးမှာ မာရ်နတ်မင်းက ‘ရဟန်း ဂေါတမ သည် ငါမှန်းသိလေပြီ’ဟု သိ၍ ထိုအရပ်၌ပင် ကွယ်ပျောက် သွားလေသည်။

မာရ်နတ်သားဝတ္ထုပြီး၏။
❀ ❀ ❀

(၉)

ဥပကတက္ကတွန်းဝတ္ထု

မြတ်စွာဘုရားသခင်သည် ဓမ္မစကြာတရား ဟောတော်မူရန် ဗုဒ္ဓဂယာမှ ဗာရာဏသီပြည်သို့ ကြွတော်မူစဉ် လမ်းခရီးအကြားမှာ ဆုံရသော ဥပကတက္ကတွန်းကို အကြောင်းပြု၍ “သဗ္ဗဘိဘူ သဗ္ဗဝိဒူ.ဟမသ္မိ” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော် မူပါသည်။

**ပစ္စုပ္ပန်ဖြစ်စဉ်
မိဂဒါဝုန်သို့ ကြွတော်မူရာမှာ**

မြတ်စွာဘုရားသခင်သည် သဗ္ဗညုတရွှေဉာဏ်တော်ကို ရရှိ၍ ဘုရားအဖြစ်သို့ရောက်တော်မူပြီးနောက် လေးဆယ့်ကိုးရက် သတ္တသတ္တာဟ စံနေတော်မူပြီးလျှင် ဓမ္မစကြာတရားဟောကြားရန် ဗာရာဏသီပြည် မိဂဒါဝုန်တောသို့ ကြွတော်မူသည်။ လမ်းခရီးအကြားမှာ ဥပကတက္ကတွန်းနှင့် ဆုံသည်။ ဥပကတက္ကတွန်းက မေးသည်။

“ငါ့ရှင်-သင်၏ ဣန္ဒြေတို့သည် ကြည်လင်ကြပါပေသည်။ ကိုယ် အရေအဆင်းသည် စင်ကြယ်တင့်တယ်လှပါပေသည်။ ပြုံးပြုံးပြက်ပြက် ထွက်သော အရောင်လည်း ရှိသည်။ သင့်ဆရာကား မည်သူနည်း၊ မည်သူ၏ တရားစကားကို သင်နှစ်သက်သနည်း”

“ဥပကတက္ကတွန်း-ငါ့မှာ ဥပဇ္ဈာယ်သော်လည်းကောင်း၊ ဆရာသော် လည်းကောင်း မရှိ” မိန့်တော်မူပြီးလျှင် အောက်ပါဓမ္မဒေသနာတော်ကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်
 သဗ္ဗာဘိဘူ သဗ္ဗဝိဒ္ဓ. ဟမသ္မိ၊
 သဗ္ဗေသု ဓမ္မေသု အနူပလိတ္တော။
 သဗ္ဗဉ္စဟော တဏှက္ခယေ ဝိမုတ္တော၊
 သယံ အဘိညာယ က. မုဒ္ဒိသေယျ။

မြန်မာပြန် ။ ။ ငါဘုရားသည် တေဘူမက တရားအားလုံးကို နှိမ်နင်းပြီး ဖြစ်သည်။ တရားအလုံးစုံကို သိပြီးဖြစ်သည်။ တေဘူမက တရားတို့၌ ကပ်ငြိတွယ်တာခြင်း မရှိပြီ။ တေဘူမက တရားအားလုံးကို စွန့်ပယ်ပြီးဖြစ်သည်။ တဏှာကုန်ခန်းရာ အရဟတ္တဖိုလ်၌ သေက္ခမဟုတ်သည် ဖြစ်၍ လွတ်မြောက် အပ်လေပြီ။ သစ္စာလေးပါးကို ထိုးထွင်း၍ သိပြီးဖြစ်သည်။ အဘယ်သူ့ကို “ငါ့ဆရာ” ဟု ညွှန်ပြရပါအံ့နည်း။

ဤဓမ္မဒေသနာတော်အဆုံးမှာ ဥပကတက္ကတွန်းသည် မြတ်စွာ ဘုရားသခင်၏ စကားတော်ကို နှစ်သက်သည်၊ မနှစ်သက်ပါ-မပြောဆိုဘဲ ‘ဟုတ်ပေလိမ့်မည်’ ဟု ခေါင်းကလေးညိတ်ကာ ညိတ်ကာဖြင့် ဖဲခွါ သွားလေသည်။

ဥပကတက္ကတွန်းဝတ္ထုပြီး၏။



(၁၀)

သိကြားမင်းအမေးဝတ္ထု

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးစံနေတော်မူစဉ် သိကြားမင်း၏အမေးကို အကြောင်းပြု၍ “သဗ္ဗဒါနံ ဓမ္မဒါနံ ဇီနာတိ” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော်မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

အမေးလေးတွေ

အခါတစ်ပါးမှာ တာဝတိံသာနတ်တို့သည် နတ်သဘင် အစည်းအဝေးမှာ ပြဿနာလေးရပ်ကို ပြောဆိုဆွေးနွေးကြသည်။ ပြဿနာလေးရပ်မှာ-

- (၁) အလှူတို့တွင် မည်သည့်အလှူသည် အမြတ်ဆုံးနည်း?
- (၂) အရသာတို့တွင် မည်သည့်အရသာသည် အမြတ်ဆုံးနည်း?
- (၃) မွေ့လျော်ခြင်းတို့တွင် မည်သည့် မွေ့လျော်ခြင်းသည် အမြတ်ဆုံးနည်း?

(၄) တဏှာကုန်ခြင်းကိုသာ အဘယ့်ကြောင့် အမြတ်ဆုံးဟု ဆိုပါသနည်း? စသည်တို့ဖြစ်သည်။

အမေးသာရှိ၍ အဖြေကား မရှိ။ တစ်ဦးနှင့်တစ်ဦး ဆင့်ကူး မေးမြန်းကြရာ စကြဝဠာတိုက်တစ်သောင်းမှာရှိသော နတ်အားလုံး မည်သူမှ မသိကြပေ။ နတ်မင်းကြီးလေးယောက်ထံ သွားရောက်မေးမြန်းကြသည်။

နတ်မင်းကြီးတို့လည်း မသိသဖြင့် သိကြားမင်းထံ ရောက်လာကြသည်။ ပြဿနာကို တင်ပြသည်။ သိကြားမင်းလည်း မသိသဖြင့် နတ်အပေါင်းကို ခေါ်ဆောင်လျက် မြတ်စွာဘုရားသခင် ရှိတော်မူရာ ဇေတဝန်ကျောင်းတော် သို့ လာရောက်ပြီး မေးမြန်းလျှောက်ထားသည်။ မြတ်စွာဘုရားသခင်က-

“နတ်တို့ကို အစိုးရသော သိကြားမင်း-

၁။ အလှူအားလုံးတို့တွင် ဓမ္မဒါနတရားအလှူသည် အမြတ်ဆုံး ဖြစ်သည်။

၂။ အရသာ အားလုံးတို့တွင် ဓမ္မရသတရားအရသာသည် အမြတ်ဆုံး ဖြစ်သည်။

၃။ ဓမ္မလျော်ခြင်းအားလုံးတို့တွင် တရား၌ ဓမ္မလျော်ခြင်းသည် အမြတ်ဆုံး ဖြစ်သည်။

၄။ တဏှာကုန်ခြင်းသည် အရဟတ္တဖိုလ်သို့ ရောက်စေတတ်သော ကြောင့် အမြတ်ဆုံးဖြစ်သည်” မိန့်တော်မူပြီးလျှင် အောက်ပါဓမ္မဒေသနာ တော်ကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်
သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊
သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။
သဗ္ဗရတီ ဓမ္မရတီ ဇိနာတိ၊
တဏှာက္ခယေ သဗ္ဗဒုက္ခံ ဇိနာတိ။ ။

မြန်မာပြန် ။ ။ တရားအလှူသည် အလှူအားလုံးကို အောင်နိုင်၏။
တရားအရသာသာ အရသာအားလုံးကို အောင်နိုင်၏။
တရား၌ ဓမ္မလျော်ခြင်းသည် ဓမ္မလျော်ခြင်းအားလုံးကို
အောင်နိုင်၏။ တဏှာကုန်ရာ အရဟတ္တဖိုလ်သည် ဒုက္ခ
အားလုံးကို အောင်နိုင်၏။

ဤဓမ္မဒေသနာတော်အဆုံးမှာ ရှစ်သောင်းလေးထောင်သော နတ်တို့ အကျွတ်တရား ရကြလေသည်။ ထို့နောက် သိကြားမင်းက လျှောက်ထားသည်။

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-အမြတ်ဆုံး
 အလှူဖြစ်သည့် တရားအလှူကို ပေးလှူရာ၌ ကုသိုလ်အဖို့ကို
 တပည့်တော်တို့အား အဘယ့်ကြောင့် မပေးဝေဘဲ နေခဲ့ကြပါသနည်း
 ဘုရား။ ဤနေ့မှစ၍ ရဟန်းသံဃာတော်တို့ တရားဟောကြားပြီးလျှင်
 ကုသိုလ်အဖို့ကို တပည့်တော်တို့အား ပေးဝေစေတော်မူပါဘုရား။”

မြတ်စွာဘုရားသခင်သည် ရဟန်းတို့ကို စုဝေးစေ၍-“တရား
 ဟောပြီးလျှင် သတ္တဝါအားလုံးတို့အား ကုသိုလ်အဖို့ကို အမျှပေးဝေ
 ကြလော့” ဟု မိန့်တော်မူလေသည်။

သိကြားမင်းအမေးဝတ္ထုပြီး၏။



(၁၁)

အပုတ္တက သူဌေးဝတ္ထု

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးစံနေတော်မူစဉ် အပုတ္တကသူဌေးကို အကြောင်းပြု၍ “ဟနန္တိ ဘောဂါ ဒုမ္မေဓံ” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော် မူပါသည်။

**ပစ္စုပ္ပန်ဖြစ်စဉ်
ပစ္စည်းရှိလျက်မသုံးဆောင်နိုင်သောသူဌေး**

သာဝတ္ထိပြည်မှာ သားသမီးမရှိသောကြောင့် “အပုတ္တက” မည်သော သူဌေးတစ်ဦး ရှိသည်။ ထိုသူဌေးကြီးသည် စည်းစိမ်ဥစ္စာ ကြွယ်ဝချမ်းသာ လှသော်လည်း ကောင်းမွန်သော ဘောဇဉ်တို့ကို မစားမသောက်၊ ပအုံးရည်ဟင်း(ချဉ်ရေဟင်း)နှင့် ဆန်ကွဲထမင်းကိုသာ စားသည်။ နူးညံ့ သိမ်မွေ့သော အဝတ်တို့ကို မဝတ်ဘဲ ထူထဲကြမ်းတမ်းသော အဝတ်ကိုသာ ဝတ်ဆင်သည်။ သွားလာရာမှာလည်း အာဇာနည်မြင်းကသော ရွှေငွေ ပတ္တမြားတို့ဖြင့် စီခြယ်ထားသည့် ရထားကောင်းကို မစီးဘဲ သစ်သား လှည်းငယ်ကိုသာစီး၍ သွားလာသည်။ ရွှေထီးငွေထီး အသီးသီးရှိ သော်လည်း မဆောင်းဘဲ သစ်ရွက်ထီးဖြင့်သာ သွားလာလေ့ရှိသည်။ ထိုအပုတ္တကသူဌေးသည် အသက်ရှည်သမျှ ကာလပတ်လုံး ဒါနစသော ကုသိုလ်ကောင်းမှုတို့ကို တစ်စုံတစ်ခုမျှ မပြုလုပ်ဘဲ သေလွန်လေသော် ရောရဝငရဲသို့ ရောက်လေတော့သည်။

ဘာကြောင့် ဤသို့ ဖြစ်ရသနည်း

သူဌေးကြီးသေလွန်သော် အမွေခံသားသမီးစသည် မရှိသဖြင့် သူပိုင် ဥစ္စာအားလုံးကို ကောသလမင်းကြီးက သွားရောက်သိမ်းယူသည်။ သိမ်းယူ ပြီးနောက် မြတ်စွာဘုရားသခင်ထံ သွားရောက်၍ ထိုသူဌေးကြီး၏ ယင်းသို့ ဖြစ်ရခြင်းမှာ အဘယ့်ကြောင့်နည်း-ဟု မေးလျှောက်သည်။ မြတ်စွာဘုရားသခင်က အပုတ္တကသူဌေး၏ ရှေးဘဝအတိတ်ဇာတ်ကြောင်း ကို ပြန်ပြောင်း ဟောကြားတော်မူလေသည်။

အတိတ်ဖြစ်ရပ်

အပုတ္တကသူဌေး၏ ရှေးဘဝကံ

ရှေးဘဝ တစ်ခုတုန်းက ထိုသူဌေးကြီးသည် မိမိအိမ်သို့ ဆွမ်းခံ ကြွလာသော တဂရသိခီ အရှင်ပစ္စေကဗုဒ္ဓါအား ဆွမ်းလုပ်ကျွေးစေသည်။ “ဤရဟန်းအား ဆွမ်းလှူလိုက်ကြ” ဆိုပြီး အပြင်တစ်နေရာသို့ ထွက်သွား သည်။ သူဌေးကတော်က-

“ဤမျှလောက်သော ကာလပတ်လုံး သူဌေးကြီးနှုတ်က ‘ပေးလှူ လိုက်ပါ’ တစ်ခါတလေမျှ မဆိုစဖူး၊ ယနေ့မှ လှူစေသည်” ဟု နှစ်သက် ဝမ်းသာစွာဖြင့် အရှင်ပစ္စေကဗုဒ္ဓါအား မွန်မြတ်သော ဆွမ်းဘောဇဉ်တို့ကို လောင်းလှူလိုက်သည်။ အရှင်ပစ္စေကဗုဒ္ဓါက ပြန်ကြွအသွား သူဌေးကြီးက အိမ်ပြန်အလာ လမ်းမှာဆုံသည်။

“အရှင်ဘုရား-တစ်စုံတစ်ခု ရပါသလော” မေးမေးပြောပြောဖြင့် သပိတ်တွင်းကို လှမ်းကြည့်ရာ မွန်မြတ်သော ဆွမ်းဘောဇဉ်ကို မြင်လိုက် ရလျှင် စိတ်မကောင်းဖြစ်ပြီး-

“...ဤစားကောင်းသောက်ဖွယ်တို့ကို ငါ၏ ကျွန်အမှုလုပ်တို့ စားကြ ရလျှင် ငါ့အလုပ်ကို ကောင်းကောင်းကြီး လုပ်ပေးကြလိမ့်မည်။ ဤရဟန်း ကား ဤစားသောက်ဖွယ်ကို စားသောက်ပြီး အိပ်ပေလိမ့်မည်။ ငါ့စားသောက်ဖွယ်သည် ပျက်စီးလေပြီတကား...” တွေးလိုက်သည်။ ဤကား ကံတစ်ခုတည်း။

ထိုသူဌေးမှာ အစ်ကိုတစ်ဦး ရှိခဲ့သည်။ အကိုသေလွန်သော် အစ်ကို၏ ပစ္စည်းဥစ္စာများကို သိမ်းယူပြီး အစ်ကိုဖြစ်သူ၏ သားငယ်ကိုပါ

မွေးမြူထားသည်။ ထိုသားငယ်က အဖေဖြစ်သူ၏ ပစ္စည်းဥစ္စာကို မြင်လေ တိုင်း “ငါ့ဖခင်၏ဥစ္စာ၊ ငါ့ဖခင်နွား၊ ငါ့ဖခင်၏ ယာဉ်ရထား” စသဖြင့် ပြောဆိုလေ့ရှိသည်။ သူဌေးကြီး စဉ်းစားသည်။

“...ဤကလေးသည် ငယ်ငယ်ကလေးကတည်းက ဤမျှဥစ္စာ သိတတ်နေသည်။ ကြီးလာလျှင် လွယ်မည်မဟုတ်...” ဟု စဉ်းစားပြီး ကလေးငယ်ကို တောသို့ခေါ်၍ သတ်ပစ်လိုက်သည်။ ဤကား ကံတစ်ခု တည်း။ ။

**ပစ္စုပ္ပန်ဖြစ်စဉ်အဆက်
အကြောင်းကံကိုရှင်းပြတော်မူခြင်း**

မြတ်သောမင်းကြီး

ထိုသူဌေးကြီးသည် တဂရသိခီအရှင် ပစ္စေကဗုဒ္ဓါအား ဆွမ်းဖြင့် လုပ်ကျွေးစေခဲ့သော ကောင်းမှုကံကြောင့် ခုနစ်ကြိမ်တိုင်တိုင် နတ်ပြည်မှာ ဖြစ်ခဲ့ရသည်။ ထိုကံအကျိုး၏ အကြွင်းဖြင့် သာဝတ္ထိပြည်မှာ သူဌေး ခုနစ်ကြိမ်ဖြစ်ရသည်။

မြတ်သောမင်းကြီး-

ထိုသူဌေးကြီးသည် လှူဒါန်းစေပြီးနောက် နောက်မှာမှ စိတ် မကောင်းဖြစ်ပြီး မသင့်သောအားဖြင့် နှလုံးသွင်းခဲ့သောကြောင့် မွန်မြတ် သော စားသောက်ဖွယ်ဘောဇဉ်အသုံးအဆောင်တို့၌ သုံးဆောင်လိုစိတ် မရှိခြင်း ဖြစ်ပေသည်။

မြတ်သောမင်းကြီး-

အစ်ကိုဖြစ်သူ၏ တစ်ယောက်တည်းသော သားငယ်ကို သတ်ခဲ့ သောကြောင့် နှစ်အရာအထောင်တို့ပတ်လုံး ငရဲမှာခံရပြီး ထိုကံအကျိုး၏ အကြွင်းဖြင့် အမွေခံသားသမီးမရှိဖြစ်ရပြီး သူ့ပစ္စည်းကို မင်းဘဏ္ဍာအဖြစ် သိမ်းပိုက်ခံရခြင်း ဖြစ်ပေသည်။

မြတ်သောမင်းကြီး-

ထိုသူဌေးကြီးအား ရှေးကုသိုလ်အဟောင်းသည် ကုန်ခန်းခဲ့ချေပြီ။ ကောင်းမှုကုသိုလ်အသစ်ကိုလည်း မပြုလုပ်ပေ။ ထိုသူဌေးကြီးသည် ယခု အခါ မဟာရောဂုဝငရဲမှာ ဖြစ်၍နေပေသည်။

တရားဟောတော်မူခြင်း

မြတ်စွာဘုရားသခင် ဟောကြားတော်မူသည်ကို ကောသလ မင်းကြီး နာကြားရလျှင်-

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-မကောင်းမှု အကုသိုလ်ကံဟူသည် ဩော်-ဝန်လေးပါဘိစွတကား။ ဤမျှ ကြွယ်ဝ ချမ်းသာပါလျက် မိမိလည်း မစားမသောက်၊ မနီးမဝေးမှာ သီတင်းသုံးတော် မူနေသည့် ရှင်တော်မြတ်ဘုရားကဲ့သို့သော အလှူခံပုဂ္ဂိုလ်တို့အားလည်း မပေးလှူနိုင်ပါကလားဘုရား” လျှောက်ထားသည်။

“မြတ်သောမင်းကြီး-သင်လျှောက်ထားသော စကားမှန်လှ ပေသည်။ ပညာကင်းမဲ့ကုန်သော သူတို့သည် ပစ္စည်းဥစ္စာချမ်းသာ ကြွယ်ဝ ပါလျက် ဒုက္ခ၏ ချုပ်ရာနိဗ္ဗာန်ကို မရှာမှီးကြကုန်။ ပစ္စည်းဥစ္စာကို မှီ၍ တပ်မက်သော တဏှာသည် ရှည်မြင့်စွာသော ကာလပတ်လုံး သတ္တဝါတို့ကို ညှဉ်းဆဲသတ်ဖြတ်ပေသည်” မိန့်တော်မူပြီးလျှင် အောက်ပါဓမ္မဒေသနာ တော်ကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်

ဟနန္တိ ဘောဂါ ဒုမ္မေခံ၊

နော စ ပါရဂဝေသိနော။

ဘောဂတဏှာယ ဒုမ္မေဓော၊

ဟန္တိ အညေဝ အတ္တနံ။ ။

မြန်မာပြန် ။ ။ စည်းစိမ်ဥစ္စာတို့သည် ပညာမဲ့သူကို ဖျက်ဆီးကြကုန်၏။ နိဗ္ဗာန်တည်းဟူသောတစ်ဖက်ကမ်းကို ရှားဖိုးကြကုန်သော သူတို့ကိုကား မဖျက်ဆီးနိုင်ကြလေကုန်။ ပညာမဲ့သူသည် ဥစ္စာ၌ တပ်မက်ခြင်းဖြင့် သူတစ်ပါးကို ဖျက်ဆီးသကဲ့သို့ မိမိကိုယ်ကို ဖျက်ဆီးတတ်ပေသည်။

ဤဓမ္မဒေသနာတော်အဆုံးမှာ များစွာသောသူတို့သည် သောတာ ပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေသည်။

အပုတ္တကသုဋ္ဌေးဝတ္ထုပြီး၏။



(၁၂)

အင်္ဂုရနတ်သားဝတ္ထု

မြတ်စွာဘုရားသခင်သည် တာဝတိံသာနတ်ပြည်ရှိ ပဏ္ဍုကမ္မလာမြကျောက်ဖျာထက်မှာ သီတင်းသုံးစံနေတော်မူစဉ် အင်္ဂုရနတ်သားကို အကြောင်းပြု၍ “တိဏဒေါသာနိ ခေတ္တာနိ” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော်မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

[အမှာ ။ ။ ဝတ္ထုကြောင်းဖြစ်စဉ် အပြည့်အစုံကား ပြည်တော်ဝင် ဓမ္မပဒဝတ္ထုတော် ဆဋ္ဌမတွဲပါ ၁၄-ဗုဒ္ဓဝဂ်၊ ၂-နတ်ပြည်မှ သက်ဆင်းလာသော ဝတ္ထု၌ ပါရှိပြီး ဖြစ်သည်။ ဤ၌ကား “တိဏဒေါသာနိ ခေတ္တာနိ” စသော ဓမ္မဒေသနာတော်နှင့် သက်ဆိုင်ရာသာ အကျဉ်းချုပ် ပြဆိုပါမည်။ အပြည့်အစုံလိုပါမူ ထိုမှယူ၍ ကြည့်ကြပါလေကုန်။ ။ ဤကား အမှာတည်း။]

ဣန္ဒြေကနတ်သားသည် ရှေးဘဝက ဆွမ်းခံကြွလာသော အရှင်အနုရုဒ္ဓါမထေရ်အား တစ်ယောက်မမျှလောက်သော ဆွမ်းကို ပေးလှူခဲ့ဖူးသည်။ ထိုကံကြောင့် တာဝတိံသာနတ်ပြည်၌ ကြီးကျယ်သော နတ်စည်းစိမ်ကို ရပေသည်။ တန်ခိုးရှိစော် အာနုဘော်လည်း ကြီးမားလှသည်။

အင်္ဂုရုတ်သားကား သာသနာပအခါ၌ နှစ်ပေါင်းများစွာ လူပေါင်းများစွာအား ပစ္စည်းဥစ္စာ များစွာ စွန့်ကြဲ၍ ပေးလှူခဲ့သော်လည်း ဣန္ဒြေက နတ်သားလောက် ကြီးကျယ်သော နတ်စည်းစိမ်ကို မရလေ။ တန်ခိုးရှိန်ဝါလည်း နည်းပါးလေသည်။ ထိုနှင့် ပတ်သက်၍ မြတ်စွာဘုရားသခင်က အင်္ဂုရုတ်သားအား ဤသို့ ဟောကြားတော်မူသည်။

“အင်္ဂုရုတ်သား-အလှူဒါနကို ရွေးချယ်စိစစ်၍ ပေးလှူသင့်ပေသည်။ ဤသို့သော အလှူမျိုးသည် မြေဩဇာကောင်းသည့် လယ်ယာမြေ၌ စိုက်ပျိုးလိုက်သောမျိုးစေ့ကဲ့သို့ အကျိုးများပေသည်။ သင်ကား ထိုသို့ မပြုလုပ်ခဲ့ရ၊ ထို့ကြောင့် သင့်အလှူသည် အကျိုးများစွာ မဖြစ်ထွန်းလေ” မိန့်တော်မူပြီးလျှင် ထို့ထက်လွန်စွာသော တရားထူးကို ထင်ရှားစွာ ပြတော်မူလိုသည်ဖြစ်၍ အောက်ပါဓမ္မဒေသနာတော်ကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်

၁။ တိဏဒေါသာနိ ခေတ္တာနိ၊
ရာဂ ဒေါသာ အယံ ပဇာ။
တဿာ ဟိ ဝိတရာဂေသု၊
ဒိန္နံ ဟောတိ မဟပ္ပလံ။ ။

မြန်မာပြန် ။ ။ လယ်ယာတို့သည် မြက်ဟူသော အပြစ်ရှိကုန်၏။ (ဝါ) လယ်ယာတို့ကို မြက်က ဖျက်ဆီးသည်။ ဤသတ္တဝါ အပေါင်းကို တဏှာက ဖျက်ဆီးသည်။ ထို့ကြောင့် တဏှာကင်းသော ပုဂ္ဂိုလ်တို့၌ ပေးလှူသော အလှူသည် အကျိုးကြီးပေသည်။

၂။ တိဏဒေါသာနိ ခေတ္တာနိ၊
ဒေါသဒေါသာ အယံ ပဇာ။
တဿာ ဟိ ဝိတဒေါသေသု၊
ဒိန္နံ ဟောတိ မဟပ္ပလံ။ ။

မြန်မာပြန် ။ ။ လယ်ယာတို့သည် မြက်ဟူသော အပြစ်ရှိကုန်၏။ (ဝါ)
လယ်ယာတို့ကို မြက်က ဖျက်ဆီးသည်။ ဤသတ္တဝါတို့ကို
ဒေါသက ဖျက်ဆီးသည်။ ထို့ကြောင့် ဒေါသကင်းသော
ပုဂ္ဂိုလ်တို့၌ ပေးလှူသော အလှူသည် အကျိုးကြီး
လေသည်။

၃။ တိဏဒေါသာနိ ခေတ္တာနိ၊
မောဟဒေါသာ အယံ ပဇာ။
တဿာ ဟိ ဝိတမောဟေသု၊
ဒိန္နံ ဟောတိ မဟပုလံ။ ။

မြန်မာပြန် ။ ။ လယ်ယာတို့သည် မြက်ဟူသော အပြစ်ရှိကုန်၏။ (ဝါ)
လယ်ယာတို့ကို မြက်က ဖျက်ဆီးသည်။ ဤသတ္တဝါတို့ကို
မောဟက ဖျက်ဆီးသည်။ ထို့ကြောင့် မောဟကင်းသော
ပုဂ္ဂိုလ်တို့၌ ပေးလှူသော အလှူသည် အကျိုးကြီး
လေသည်။

ဤဓမ္မဒေသနာတော်အဆုံးမှာ ဣန္ဒကနတ်သားနှင့် အင်္ဂုရ
နတ်သားတို့သည် သောတာပတ္တိဖိုလ်၌ တည်ကြလေသည်။ နတ်ပြည်မှာ
ဟောကြားသော ထိုဓမ္မဒေသနာသည်လည်း လူ့ပြည်ရှိ လူသားများ
အတွက်ပါ အကျိုးရှိသော တရားဟောကြားခြင်း ဖြစ်လေသည်။

အင်္ဂုရနတ်သားဝတ္ထုပြီး၏။



တဏှာဝဂ်

- တဏှာ ▪ တဏှာတရား။
- ဝဂ္ဂ(ဝဂ်) ▪ အစုငယ် (ဝါ)အခန်းငယ်။
- ဗုဒ္ဓဝဂ္ဂ ▪ (တဏှာဝဂ်)တဏှာတရားစု။

တဏှာသည် သတ္တဝါတို့ကို အချို့သတ်၍ ဒုက္ခပေးတတ်သည်။ အချို့ပေး၍ အဆိပ်ကျွေးသကဲ့သို့ ဖြစ်သည်။ တဏှာနောက်သို့ လိုက်ပါမိသော သတ္တဝါအား မမောမပန်း မရပ်မနား နှိပ်စက်တတ်သည်။ ဆင်းရဲဒုက္ခ ရောက်စေတတ်သည်။ သို့သော် သတ္တဝါတို့ကား နာရမှန်း မုန်းရမှန်း မသိချေ။ တဏှာရေသောက်မြှစ်ရှိနေသမျှ ကာလပတ်လုံး ဆင်းရဲခြင်း ပင်စည်သည် စည်ပင် ဖွံ့ဖြိုးနေမည်သာ ဖြစ်သည်။ ထိုတဏှာရေသောက်မြှစ်ကို ဖြတ်ပစ်မှသာ ထာဝရချမ်းသာကို ရရှိနိုင်ပေသည်- ဟူ၍ တဏှာအကြောင်းကိုပြဆိုသော နှစ်ဆယ့်လေးခုတို့၏ ပြည့်ကြောင်းဖြစ်သော တဏှာဝဂ်သည် ဤတွင်ပြီးဆုံးခြင်းသို့ ရောက်ပေပြီ။

၂၄-တဏှာဝဂ်ပြီး၏။



၂၅။ အိန္ဒြာဝဂ်

(၁)

ရဟန်းငါးပါးဝတ္ထု

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးစံနေတော်မူစဉ် ရဟန်းငါးပါးကို အကြောင်းပြု၍ “စက္ခုနာသံဝရော သာဓု” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော်မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

ဒွါရတစ်ပါးစီကို စောင့်ထိန်းသော ရဟန်းငါးပါး

ရဟန်းအဖော် ငါးပါးရှိသည်။ သူတို့သည် မိမိတို့ နှစ်သက်ရာ ဒွါရတစ်မျိုးစီကိုသာ စောင့်ထိန်းလေ့ရှိသည်။ တစ်နေ့မှာ သူတို့ငါးပါး ဆုံမိကြသည်တွင် “ငါကသာ စောင့်ထိန်းနိုင်ခဲ့သော ဒွါရကို စောင့်ထိန်းနိုင်သည်” ဟု အချင်းချင်း ငြင်းခုံကြသည်။ အဖြေမှန် မရနိုင်သဖြင့် မြတ်စွာဘုရားသခင်ထံ ချဉ်းကပ်ပြီး-

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-တပည့်တော်တို့ ငါးဦးတွင် အဘယ်သူသည် စောင့်ရှောက်နိုင်ခဲ့သော ဒွါရကို စောင့်ရှောက်သည် မည်ပါသနည်းဘုရား” မေးလျှောက်သည်။

“ချစ်သားရဟန်းတို့-ထိုစက္ခုဒွါရစသည် အားလုံးသည်ပင် စောင့်ရှောက်နိုင်ခဲ့သော ဒွါရတို့ချည်း ဖြစ်ကြသည်။ သို့ရာတွင် စင်စစ်သော်ကား သင်တို့သည် ယခုအခါ၌သာ စောင့်စည်းအပ်သော အရာဌာန၌ မစောင့်စည်းသည် မဟုတ်သေး၊ ရှေးအခါတုန်းကလည်း မစောင့်စည်းခဲ့ကြသဖြင့် အသက်ကုန်ခြင်းသို့ ရောက်ဖူးခဲ့ကြလေပြီ”

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-ဘယ်အခါတုန်းကပါနည်းဘုရား” တောင်ပန်ကြသဖြင့် မြတ်စွာဘုရားသခင်က အတိတ်ဇာတ်ကြောင်းကို ပြန်ပြောင်း ဟောကြားတော်မူလေသည်။

အတိတ်ဖြစ်ရပ်

ထိုရဟန်းငါးပါး၏ရှေးဘဝဇာတ်ကြောင်း

ရှေးလွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းကြီးမင်းပြုစဉ် ဘုရားအလောင်းတော်သည် ဗြဟ္မဒတ္တအမည်ရှိသည်။ မင်းကြီး၏ သားတော်တစ်ရာ ရှိသည့် အနက် အငယ်ဆုံးသားတော်ဖြစ်သည်။ နန်းတော်သို့ အရှင်ပစ္စေကဗုဒ္ဓါများ ကြွရောက်၍ ဆွမ်းဘုဉ်းပေးလေ့ရှိတော်မူကြသည်။ အရွယ်ရောက်လာသော ဗြဟ္မဒတ္တမင်းသားငယ်စဉ်စားသည်။

“... ငါ့နောင်တော်တို့များစွာရှိကြသည်။ ဤမြို့မှာ ငါသည် မင်းအဖြစ်ကိုရနိုင်ပါမည်လော၊ သို့တည်းမဟုတ်မရနိုင်ကောင်းပြီလော...” စဉ်းစားပြီးမှတစ်ဖန် အရှင်ပစ္စေကဗုဒ္ဓါတို့ကို မေးမြန်းလျှောက်ထားရလျှင် သိနိုင်လိမ့်မည်...” တွေးမိပြန် သည်။

ဘုရင်ဖြစ်ရန်လမ်းညွှန်

နောက်တစ်နေ့မှာဗြဟ္မဒတ္တမင်းသားငယ်သည် အရှင်ပစ္စေကဗုဒ္ဓါတို့ ကြွလာသည်ရှိသော် အမှုကြီးငယ်တို့ကို ဆောင်ရွက်ပေးပြီး ဆွမ်းမဘုဉ်းပေးသေးမီအတွင်း မေးလျှောက်သည်။

“ဘုန်းတော်ကြီးတော်မူသော အရှင်ဘုရား-တပည့်တော်သည် ဤမြို့တော်မှာ မင်းအဖြစ်ကို ရနိုင်ပါမည်လောဘုရား”

“မင်းသား-သင်သည် ဤမြို့မှာ မင်းအဖြစ်ကို မရပေလတ္တံ့၊ ဤမြို့မှ ယူဇနာတစ်ရာနှစ်ဆယ်ဝေးသော ဂန္ဓာရတိုင်း တက္ကသိုလ်ပြည်

ရှိသည်။ ထိုပြည်သို့အရောက် သွားနိုင်ပါမူ ခုနစ်ရက်မြောက်သောနေ့မှာ မင်းဖြစ်ပါလိမ့်မည်။ လမ်းခရီးအကြားမှာ ဘေးအန္တရာယ်ရှိသော တောကြီး များရှိသည်။ ထိုတောတို့ကိုဖြတ်လျက် ခရီးအဖြောင့်သွားလျှင် ယူဇနာ ငါးဆယ်ဝေးသည်။ ထိုတောလမ်းခရီးကို ရှောင်လွဲ၍သွားလျှင် ယူဇနာ တစ်ရာ ရှိပေသည်။

ယူဇနာငါးဆယ်ရှိသော ခရီးမှာ အသားစားကြူးသော ဘီလူးတို့ ရှိကြသည်။ ထိုဘီလူးတို့သည် လမ်းခရီးမှာ ရွာကိုလည်းကောင်း၊ တည်းခိုရာဇရပ်ကိုလည်းကောင်း နှစ်သက်ဖွယ် ဖန်ဆင်း၍ ရောက်လာ သော ခရီးသွားတို့ကို စကားချိုချိုဖြင့် ပြောဆိုဖြားယောင်းပြီး ကိလေသာ အကြိုက် လိုက်မိသောသူတို့အား ကိုက်စားသတ်ဖြတ်ကြသည်။

- အဆင်းရူပါရုံကို ကြိုက်တတ်သူအား အဆင်းရူပါရုံဖြင့်၊
- အသံသဒ္ဒါရုံကို ကြိုက်တတ်သူအား အသံသဒ္ဒါရုံဖြင့်၊
- အနံ့ဂန္ဓာရုံကို ကြိုက်တတ်သူအား အနံ့ဂန္ဓာရုံဖြင့်၊
- အရသာ ရသာရုံကို ကြိုက်တတ်သူအား အရသာရသာရုံဖြင့်၊
- အတွေ့ဖေါဋ္ဌဗ္ဗာရုံကို ကြိုက်တတ်သူအား အတွေ့ဖေါဋ္ဌဗ္ဗာရုံဖြင့်-

ဖြားယောင်းကြသည်။ သင်မင်းသားသည် စက္ခုစသော ဣန္ဒြေတို့ကို စောင့်ထိန်းပြီး ဘီလူးမတို့ကို မကြည့်ဘဲ သတိထား၍ သွားနိုင်လျှင် ခုနစ်ရက်မြောက်သောနေ့မှာ တက္ကသိုလ်ပြည်တွင် မင်းအဖြစ်ကို ရပေ လတ္တံ့။”

တက္ကသိုလ်ပြည်သို့သွားခြင်း

ဗြဟ္မဒတ္တမင်းသားသည် အရံအတားအဖြစ် ပရိတ်ချည်၊ ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်သဲ-တို့ကို ယူဆောင်၍ အရှင်ပစ္စေကဗုဒ္ဓါတို့နှင့် ခမည်းတော်တို့ကို ရှိခိုးပြီး မိမိအိမ်တော်သို့ လာခဲ့သည်။ မိမိအလုပ်အကျွေး တို့အား-

“အချင်းတို့-ငါသည် တက္ကသိုလ်ပြည်သို့ မင်းအဖြစ်ကိုယူရန် သွားတော့မည်။ သင်တို့ ဤမှာပင် နေရစ်ကြလေ” ဆိုသည်။ မင်းချင်း ငါးယောက်တို့က-

‘အသင်မင်းသား-အကျွန်ုပ်တို့လည်း လိုက်ကြပါမည်” ဆိုကြသည်။

“အချင်းတို့-သင်တို့ လိုက်ပါနိုင်မည် မဟုတ်ပါ။ ခရီးလမ်းအကြားမှာ ဘီလူးမတို့သည် အာရုံငါးပါးဖြင့် ဖြားယောင်း ဖမ်းယူတတ်ကြသည်။ ဘေးအန္တရာယ်ကြီးမားလှသည်။ ငါသည်ပင်လျှင် မိမိကိုယ်ကို အလိုမလိုက်ရ ဆုံးမ၍ သွားရမည်”

“အရှင်မင်းသားနှင့်အတူ သွားသော အကျွန်ုပ်တို့သည်လည်း ထိုထိုအာရုံတို့ကို အဘယ့်ကြောင့် ကြည့်ကြပါမည်နည်း။ မကြည့်ဘဲ အသင်မင်းသားနှင့်အတူ သွားကြပါမည်”

“သို့ဖြစ်လျှင် မမေ့မလျော့ကြကုန်လင့်” ပြောဆို၍ ထိုမင်းချင်းငါးယောက်နှင့်အတူ တက္ကသိုလ်ပြည်သို့ ထွက်ခဲ့လေသည်။

အာရုံငါးပါးဖြင့် ဖြားယောင်းခံရရာဝယ်

တောအုပ်ကြီးကို ဖြတ်သန်းကြသည်။ အတန်ကြာသွားမိလျှင် ဘီလူးမများ ဖန်ဆင်းထားသော ရွာသို့ရောက်သည်။ ရူပါရုံကို လိုက်စားတတ်သော မင်းချင်းသည် အနည်းငယ် နောက်ချန်ရစ်သည်။ ဘုရားအလောင်းက မေးသည်။

“အချင်း ယောက်ျား-အဘယ့်ကြောင့် ချန်ရစ်သနည်း”

“အရှင်မင်းသား-အကျွန်ုပ်၏ ခြေများနာကျင်နေပါပြီ၊ အနည်းငယ် အပန်းဖြေနားနေပြီး လိုက်ခဲ့ပါမည်”

“အချင်းယောက်ျား-ငါပြောခဲ့သည် မဟုတ်လော။ သူတို့ကား လူသားများ မဟုတ်ကြ၊ ဘီလူးမတို့သာ ဖြစ်သည်။ မနေရစ်ချင်ပါနှင့်”

“အရှင်မင်းသား-ဖြစ်ခါမှ ဖြစ်ပါစေတော့၊ အကျွန်ုပ် မလိုက်နိုင်သေးပါ။ ခေတ္တမျှ နားပါဦးမည်”

“အချင်းယောက်ျား-သို့ဖြစ်ပါမူ သင့်ထိုက်နှင့် သင့်ကံပင် ဖြစ်ချေတော့သည်” ပြောဆို၍ ကျန်လူများနှင့် ခရီးဆက်သွားသည်။

ကျန်ရစ်သော ယောက်ျားက ဘီလူးမတို့ ထံသွားသည်။ ဘီလူးမတို့က ရူပါရုံအမျိုးမျိုးဖြင့် ဖန်ဆင်းပြကာ သွေးဆောင်ပြီး ကိုက်စားသတ်ဖြတ်လိုက်သည်။ ပြီးလျှင် ဘုရားအလောင်းတော်တို့လူစု၏ ရှေ့သို့

ရောက်အောင် သွားနှင့်ပြီး နာပျော်ဖွယ်ရာ တူရိယာတို့ကို တီးမှုတ် သီဆို နေကြသည်။ ဤနေရာသို့ ရောက်လျှင် သဒ္ဓါရုံကို တပ်မက်သော မင်းချင်း သည် ရှေးနည်းတူ ချန်ရစ်၍ ဘီလူးစာ ဖြစ်သွားသည်။

ဤသို့ဖြင့် ဘီလူးမတို့သည် ရှေ့သို့ ရှေ့သို့ ကြိ၍ ကြိ၍ သွားရောက်ကာ ဂန္ဓာရုံအတွက် အမွှေးနံ့သာမျိုးစုံကို ဖန်ဆင်းပြလျက် လည်းကောင်း၊ ရသာရုံအတွက် စားသောက်ဖွယ်မျိုးစုံကို ဖန်ဆင်းပြလျက် လည်းကောင်း၊ ဖောဋ္ဌဗ္ဗာရုံအတွက် နတ်၌ဖြစ်သော နူးညံ့သိမ်မွေ့သည့် ပိုးဖဲ ကတ္တီပါစသည်ကို ဖန်ဆင်းပြလျက် လည်းကောင်း၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံကို တပ်မက်သော မင်းချင်းအသီးသီးကို ကိုက်စားသတ်ဖြတ် လိုက်ကြသည်။ ဘုရားအလောင်းတော် မင်းသားတစ်ဦးတည်းသာ ကျန်ရစ်သည်။ တစ်ယောက်တည်းဖြင့် ခရီးဆက်ထွက်ခဲ့သည်။

ဘီလူးမလိုက်လာခြင်း

ဘီလူးမဟစ်ယောက်က “..ဤယောက်ျားသည် ခိုင်မြဲသော သတိ ရှိသည်။ သင်းကို စားပြီးမှ ငါပြန်မည်...” ကြံစည်၍ ဘုရားအလောင်း၏ နောက်မှ လှပသော လူမိန်းမအသွင်ဖြင့် လိုက်သွားသည်။ တောအုပ် အပြင်ဘက် လမ်းမှာ တွေ့သူတို့က ဘီလူးမအား မေးသည်။

“ရှေ့မှသွားသူသည် သင်နှင့် မည်သို့ တော်စပ်သနည်း”

“အမောင်တို့-ကျွန်တော်မ၏ ခင်ပွန်းလင် ဖြစ်ပါသည်” ဖြေလျှင် ဘုရားအလောင်းအား လူတို့က မေးကြသည်။

“အိုယောက်ျား-လှပနုနယ်ပြီး မိဘကိုစွန့်ကာ သင့်ကို အားကိုးပြီး လိုက်ပါလာသော သတို့သမီးအား အဘယ့်ကြောင့် ကြင်ကြင်နာနာဖြင့် မခေါ်ဆောင်ပါသနည်း”

“အရှင်တို့-ဤမိန်းမကား အကျွန်ုပ်၏ မယားမဟုတ်ပါ။ ဘီလူး မသာဖြစ်သည်။ အကျွန်ုပ်၏အဖော် ငါးယောက်ကို စားခဲ့လေပြီ”

“အမောင်တို့-လင်ယောက်ျားတို့ မည်သည် စိတ်ဆိုးသည့်အခါ မိမိ မယားတို့ကို ဘီလူးမ၊ တိရစ္ဆာန်မ၊ ပြိတ္တာမ စသဖြင့် ပြောတတ်ကြပါသည်” ဆို၍ ဘုရားအလောင်းနောက်မှ အစဉ်တစိုက် လိုက်သွားလေသည်။

လမ်းမှာ တွေ့သူတိုင်းက မေးလျှင် ဘီလူးမက ရှေးနည်းတူဖြေ၍ ဘုရားအလောင်းကလည်း ရှေးအတိုင်း ပြောကြားသည်။ သို့ဖြင့် တက္ကသိုလ် ပြည်သို့ ရောက်လာကြသည်။ ဘုရားအလောင်းသည် မြို့တံခါးဝရှိ ဇရပ် တစ်ခုမှာ ထိုင်နေသည်။ ဘီလူးမကား ဘုရားအလောင်း၏ အာနုဘော်၊ ပရိတ်ချည်- စသည်တို့၏ တန်ခိုးတော်ကြောင့် လိုက်မဝင်နိုင်သဖြင့် ဇရပ် အပြင်ဘက်မှာသာ နတ်သမီးတမျှ လှပသော မိန်းမအသွင် ဖန်ဆင်း၍ နေလေသည်။

ဘီလူးမကို မိဖုရားမြှောက်မိသောမင်းကြီး

ထိုနေ့မှာ တက္ကသိုလ်ပြည်မှ မင်းကြီးသည် ဥယျာဉ်တော်သို့ ထွက်တော်မူရာ ဘီလူးမကို မြင်လျှင် ချစ်ကြိုက်သွားသဖြင့် လင်ရှိမရှိ သွားမေးစေသည်။ ဘီလူးမက-

“ကျွန်တော်မမှာ လင်ရှိပါသည်။ ဇရပ်တွင်းမှာ ထိုင်နေသူကား ကျွန်တော်မ၏ လင်ပါတည်း” ဆိုလျှင် ဘုရားအလောင်းက-

“ဤမိန်းမသည် ငါ့မယားမဟုတ်ပါ။ ဘီလူးမသာ ဖြစ်သည်။ ငါ့အဖော် ငါးယောက်ကို သတ်ဖြတ်စားသောက်ခဲ့ပါပြီ” ဆိုရာ ဘီလူးမက-

“အမောင်-လင်ယောက်ျားတို့မည်သည် စိတ်ဆိုးလျှင် ဤသို့ပင် မိမိမယားကို ပြောချင်ရာ ပြောတတ်ကြပါသည်” ဆိုပြန်သည်။

မင်းချင်းယောက်ျားက ထိုစကားနှစ်ရပ်ကို မင်းကြီးအား လျှောက် ထားသည်။ မင်းကြီးက “အရှင်မရှိသော ဥစ္စာဟူသည် မင်းဘဏ္ဍာဖြစ်သည်” ဆို၍ ဘီလူးမကို တော်ကောက်ကာ ဆင်တစ်ကောင်ပေါ် တင်ခေါ်သွားပြီး မိဖုရား မြှောက်လိုက်လေသည်။

မူယာမာယာဖြင့် မင်းအာဏာတောင်းခံခြင်း

ထိုနေ့ညဘက်သို့ရောက်လျှင် ဘီလူးမသည် မင်းကြီးအား နတ်၌ ဖြစ်သော အတွေ့အထိ ဖောဋ္ဌဗ္ဗာရုံဖြင့် ပြုစုယုယ ယစ်မူးစေပြီး မင်းကြီး အိပ်မည်လျောင်းစက်သောအခါ တစ်ဘက်သို့လှည့်၍ တရုံ့ရုံ့ငိုကြွေးသည်။

“ချစ်နှမ-ဘာကြောင့် ငိုကြွေးသနည်း”

“မောင်တော်မင်းမြတ်-အရှင်မင်းကြီးတို့သည့် ကျွန်တော်မကို လမ်းခရီးမှာ တွေ့၍ ဆောင်ယူခဲ့သည်။ နန်းတော်ထဲမှာ မိန်းမများစွာ ရှိပါ သည်။ တစ်နေ့နေ့မှာ စကားပြောစရာ ဖြစ်လာမည်”

“ချစ်နှမ-မည်သို့ ဖြစ်ပါမည်နည်း”

“နန်းတွင်းသူများက ကျွန်တော်မအား ‘သင့်၏မိဘ ဆွေမျိုးကို မည်သူမျှ မသိ၊ လမ်းပေါ်မှ ကောက်ခဲ့သောမိန်းမ’ စသည်ဖြင့် နှိမ်ကြပါမည်။ သူတို့ မနှိမ်နိုင်အောင် တစ်တိုင်းပြည်လုံးကို အစိုးရသော မင်းအာဏာကို ကျွန်တော်မအား ပေးပါ။ ထိုမင်းအာဏာရထားလျှင် မည်သူတစ်ဦး တစ်ယောက်မျှ ပြောဝံ့မည် မဟုတ်ပါ”

“ချစ်နှမ-ငါမင်းပြုသည်ဆိုသည်မှာ မင်းအာဏာကို မလိုက်နာ သော တိုင်းသားပြည်သူတို့ကိုသာ အစိုးရပေသည်။ သင့်အား တိုင်းပြည်ကို လည်းကောင်း၊ မြို့ရွာကိုလည်းကောင်း အစိုးရခြင်းကို မပေးနိုင်ပါ”

“မောင်တော်မင်းမြတ်-နန်းတွင်းမှာလောက်တော့ ကျွန်တော်မအား အာဏာတည်စေပါ”

မင်းကြီးသည် နတ်၌ဖြစ်သော အတွေ့မှာ ယစ်မူးနေပြီ ဖြစ်၍-

“ချစ်နှမ-ကောင်းပြီ၊ နန်းတွင်းမှာ ရှိနေသူတို့အပေါ် သင့်အား အစိုးရရန် မင်းအာဏာကို ပေးပါသည်။ သင်ချစ်နှမ အလိုရှိသလို ပြုပါ”

“ကောင်းပါပြီ၊ မောင်တော်မင်းမြတ်”

တစ်နန်းတော်လုံး ဘီလူးစားခံရပြီ

မင်းကြီး အိပ်ပျော်လေသော် ဘီလူးမသည် ဘီလူးမြို့သို့သွား၍ ဘီလူးတို့ကို ခေါ်လာပြီး မိမိကား မင်းကြီးကို ကိုက်သတ်စားသောက်သည်။ ကျန်ဘီလူးတို့မှာ နန်းတော်တွင်းမှာရှိသော ခွေး၊ကြက်တို့မှ အစပြုကာ အားလုံးသော သူတို့ကို စားသောက်ပြီး ပြန်သွားကြလေသည်။

မိုးလင်းသော် နန်းတော်တစ်ခုလုံး တံခါးပိတ်၍ တိတ်ဆိတ် နေသည်။ လူတို့က ပုဆိန်တို့ဖြင့် ပေါက်ခွဲဖွင့်လှစ်၍ ဝင်ကြရသည်။ အတွင်းမှာ အရိုးစုချည်း ဖြစ်နေသည်ကို တွေ့ကြရသည်။ သည်တော့မှ ‘ယမန်နေ့ညနေက ဇရပ်မှာ ထိုင်နေသော ယောက်ျားပြောသည့် “ငါ့မိန်းမ မဟုတ်၊ ဘီလူးမတည်း’ ဟူသော စကားမှန်ချေသည်။ ငါတို့ မင်းကြီးကား ဘာမှမသိဘဲ မဆင်မခြင် ဘီလူးမကို မယားလုပ်ခဲ့သည်။ ဘီလူးမသည် ဘီလူးတို့ကို ခေါ်၍ နန်းတွင်းသားအားလုံးကို စားသောက်သွားသည် ဖြစ်ပေလိမ့်မည်” ပြောဆိုကြသည်။

ဘုရားအလောင်းမင်းဖြစ်ခြင်း

ဘုရားအလောင်းသည် ဇရပ်ပေါ်မှာ ပရိတ်သဲကို ထိပ်မှာတင်၊ ပရိတ်ချည်ကို ဝန်းရံပြီး သန်လျက်ကို ကိုင်စွဲကာ ထိုင်နေသည်။ လူတို့သည် နန်းတော်ကို ရှင်းလင်းသုတ်သင်ပြင်ဆင်ပြီး-

“အချင်းတို့-ဇရပ်မှာ ရှိသော ယောက်ျားသည် နောက်မှ တကောက်ကောက် လိုက်လာသော ဘီလူးမကို ဣန္ဒြေဖျက်၍သော်မျှ မကြည့်လေ။ အလွန်ပင် ကြံ့ခိုင်မြဲမြဲသော သတိပညာရှိသူ ဖြစ်သည်။ ဆင်ခြင်ဉာဏ်နှင့် ပြည့်စုံပါပေသည်။ သူသာ မင်းပြုလျှင် တိုင်းနိုင်ငံ ချမ်းသာပေမည်။ သူ့အား မင်းမြှောက်ကြမည်” တိုင်ပင်ကြသည်။

၎င်းနောက် မြို့သူမြို့သားတို့၏ သဘောတူညီမှုဆန္ဒကိုပါ ရယူ၍ ဘုရားအလောင်းထံသို့ ချဉ်းကပ်ပြီး ‘မင်းပြုတော်မူပါရန်’ လျှောက်ထားကာ နန်းတော်သို့ ခေါ်ဆောင်၍ အဘိသိက်သွန်းကာ မင်းမြှောက်လိုက်ကြသည်။

ပစ္စုပ္ပန်ဖြစ်စဉ်အဆက်

ဇာတ်တော်ပေါင်း၍ တရားဟောတော်မူခြင်း

မြတ်စွာဘုရားသခင်သည် အတိတ်ဇာတ်ကြောင်းကို ပြန်ပြောင်း ဟောကြားတော်မူပြီးနောက်-

“ချစ်သားရဟန်းတို့-သင်တို့သည် ထိုစဉ်အခါက စက္ခုစသော ဣန္ဒြေတို့ကို မစောင့်စည်းဘဲ ရူပါရုံ စသည်တို့၌ တပ်မက်လိုက်စားခဲ့သဖြင့် ဘီလူးအစားခံခဲ့ရဖူးပြီ။ ဘီလူးမကို အလေးမမူဘဲ ဣန္ဒြေစောင့်စည်းသဖြင့် တက္ကသိုလ်ပြည်မှာ မင်းအဖြစ်သို့ ရောက်သော မင်းသားသည်ကား ငါဘုရားပင် ဖြစ်ပေသည်” ဟု ဇာတ်တော်ကို ပေါင်းတော်မူပြီးလျှင်-

“ချစ်သားရဟန်းတို့-ရဟန်းတို့မည်သည် ဒွါရအားလုံးကို ပိတ်ပင် စောင့်စည်းသင့်ပေသည်။ ဤစကားမှန်သည်။ ဒွါရအားလုံးကို စောင့်စည်း သူ တို့သည်သာလျှင် ဆင်းရဲအပေါင်းမှ လွတ်မြောက်ပေသည်” မိန့်တော် မူပြီးလျှင် အောက်ပါဓမ္မဒေသနာတော်ကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်

- ၁။ စက္ခုနာ သံဝရော သာဓု၊
- သာဓု သောတေန သံဝရော။
- ဃာနေန သံဝရော သာဓု၊
- သာဓု ဇိဝှိယ သံဝရော။ ။

မြန်မာပြန် ။ ။ အကုသိုလ်မဖြစ်စေရန် စက္ခုဒွါရ၌ စောင့်စည်းခြင်းသည် ကောင်း၏။ သောတာဒွါရ၌ စောင့်စည်းခြင်းသည် ကောင်း၏။ ယာနာဒွါရ၌ စောင့်စည်းခြင်းသည် ကောင်း၏။ ဇိဝှိဒွါရ၌ စောင့်စည်းခြင်းသည် ကောင်း၏။

၂။ ကာယေန သံဝရော သာဓု၊
သာဓု ဝါစာယ သံဝရော။
မနသာ သံဝရော သာဓု၊
သာဓု သဗ္ဗတ္ထ သံဝရော။
သဗ္ဗတ္ထ သံဝုတော ဘိက္ခု၊
သဗ္ဗဒုက္ခာ ပမုစ္စတိ။ ။

မြန်မာပြန် ။ ။ ကာယဒွါရ၌ စောင့်စည်းခြင်းသည် ကောင်း၏။ ဝစီဒွါရ၌ စောင့်စည်းခြင်းသည် ကောင်း၏။ မနောဒွါရ၌ စောင့်စည်းခြင်းသည် ကောင်း၏။ ဒွါရအားလုံး၌ စောင့်စည်းခြင်းသည် အတိုင်းထက်အလွန်ကောင်း၏။ ဒွါရအားလုံး၌ စောင့်စည်းနိုင်သော ရဟန်းသည် ဆင်းရဲအပေါင်းမှ လွတ်မြောက်နိုင်ပေသည်။

ဤဓမ္မဒေသနာတော်အဆုံးမှာ ထိုရဟန်းငါးပါးတို့သည် သောတာပတ္တိဖိုလ်၌ တည်ကြလေသည်။ ရောက်လာသော ပရိသတ်အားလုံးလည်း အကျိုးရှိသော တရားဟောခြင်း ဖြစ်လေသည်။

ရဟန်းငါးပါးဝတ္ထုပြီး၏ ။



(၂)

ဟင်္သာကိုသတ်သောရဟန်းဝတ္ထု

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးစံနေတော်မူစဉ် ဟင်္သာကိုသတ်သော ရဟန်းတစ်ပါးကို အကြောင်းပြု၍ “ဟတ္ထသံယတော ပါဒသံယတော” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော်မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

ဟင်္သာကိုပစ်သတ်သောရဟန်း

သာဝတ္ထိပြည်သားသူငယ်ချင်းနှစ်ယောက်တို့သည် ရဟန်းပြုကြပြီး အမြဲတမ်း အတူသွားလေ့ရှိကြသည်။ တစ်နေ့မှာ သူတို့နှစ်ပါးသည် အစီရဝတီမြစ်မှာ ရေချိုးပြီး နေစာလှုံလျက် စကားပြောနေကြသည်။ ထိုခဏတွင် ကောင်းကင်ထက်မှာ ဟင်္သာနှစ်ကောင် ပျံလာသည်။ ရဟန်းတစ်ပါးက ကျောက်စရစ်ခဲကို ကောက်ယူ၍-

“ဟင်္သာတစ်ကောင်၏ မျက်စိကို ပစ်ပြဲမည်” ဆိုသည်။ အခြားတစ်ပါးက-

“ထိအောင် သင်မပစ်နိုင်” ဆိုသည်။

“ထိုသို့ ဟိုဘက်ကို လွန်ပါသည်။ သည်ဘက် မျက်စိကို မဟုတ်၊ ဟိုဘက်မျက်စိကိုပင် ထိအောင်ပစ်ပြဲမည်”

“မထိနိုင်ပါ”

“သင်မယုံလျှင်ကြည့်လော့” ဆိုပြီး ကျောက်စရစ်ငယ်တစ်လုံးကို ထပ်ကောက်လိုက်သည်။ ထို့နောက် မိမိတို့အား လွန်သွားခါမျှ ဖြစ်သော ဟင်္သာတို့ နောက်သို့ ပစ်လွှတ်လိုက်သည်။ ဟင်္သာသည် ကျောက်ခဲသံ ကြား၍ ပြန်ကြည့်သည်။ ရဟန်းက ဒုတိယကျောက်စရစ်ကို မျက်စိအား မှန်း၍ ပစ်လိုက်သည်။ ကျောက်စရစ်ခဲငယ်သည် ထိုမှာဘက်ရှိ မျက်စိကို ထိ၍ ဤမှာဘက်မျက်လုံးမှ ထွက်ကျလာသည်။ ဟင်္သာသည် အော်မြည် ရင်း ရဟန်း၏ ခြေရင်းမှာ ကျလာသည်။ အနီးအနားမှာ ရှိကြသော ရဟန်း တို့က ထိုအဖြစ်ကို မြင်၍ အနီးသို့ ရောက်လာကြပြီး-

“ငါ့ရှင်-သင်သည် ဘုရားသာသနာ၌ ရဟန်းပြုသည် ဖြစ်ပါလျက် သူ့အသက်ကို သတ်လေဘိသည်။ မလုပ်သင့်သောအလုပ်ကို လုပ်လေ ဘိသည်” ပြောဆိုကာ မြတ်စွာဘုရားသခင်ထံသို့ ခေါ်ဆောင်သွားကြသည်။

ဘုရားရှင်ထံတော်ဝယ်

မြတ်စွာဘုရားသခင်ထံတော်သို့ရောက်ပြီး မေးမြန်းစစ်ဆေး၍ ဟုတ်မှန်ကြောင်း လျှောက်ထားလေသော်-

“အိုရဟန်း-သံသရာမှ ထုတ်ဆောင်တတ်သော ဘုရားရှင် သာသနာတော်မှာ ရဟန်းပြုသည်ဖြစ်ပါလျက် မပြုသင့် မပြုထိုက်သော အမှုကို အဘယ့်ကြောင့် ပြုလေသနည်း။ ရှေးပညာရှိတို့သည် ဘုရားရှင် သာသနာတော် မဟုတ်ပါဘဲလျက် အိမ်ရာထောင်သော လူ့ဘောင်မှာ နေပါ ငြားသော်လည်း အနည်းငယ်သော အရာဌာနတို့မှာ ယုံမှားသံသယစိတ် ရှိသည့်အဖြစ်ကို ပြုခဲ့ကြသည်။ သင်သည်ကား ဘုရားသာသနာမှာ ရဟန်း ပြုပါလျက် သံသယစိတ်ကိုမျှလည်း မပြုချေ” မိန့်တော်မူပြီးလျှင် ရဟန်းတို့ တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ဇာတ်ကြောင်းကို ပြန်ပြောင်းဟောကြား တော်မူလေသည်။

အတိတ်ဖြစ်ရပ်

ကုရုတိုင်းသားများသီလစောင့်ထိန်းကြရာမှာ

ရှေးလွန်လေပြီးသောအခါ ကုရုတိုင်း ဣန္ဒပတ္တပြည်မှာ နေဥယ ကောရဗျမင်း မင်းပြုသည်။ ဘုရားအလောင်းသည် ထိုမင်း၏ သားတော် အဖြစ် ဖွားမြင်လာပြီး အရွယ်ရောက်သော် တက္ကသိုလ်ပြည်သို့ သွားရောက်

ပညာသင်ကြားသည်။ ပညာစုံ၍ ပြန်လာလျှင် ဖခင်မင်းကြီးက သားတော်အား အိမ်ရှေ့မင်းအဖြစ်ထားတော်မူသည်။ ဖခင်မင်းကြီးနတ်ရွာစံသော် သားတော်အိမ်ရှေ့မင်း မင်းပြုသည်။ မင်းကျင့်တရားဆယ်ပါးနှင့်အညီ အုပ်ချုပ်ပြီး ဂရုဓမ္မသီလဟု ဆိုအပ်သော ငါးပါးသီလကို အထူးအလေးထား၍ စောင့်ထိန်းသည်။

ထိုဘုရားအလောင်းတော်မင်းကြီးနှင့်အတူ မယ်တော်မိဖုရားကြီး၊ မိဖုရားခေါင်ကြီး၊ ညီတော်အိမ်ရှေ့မင်း၊ ပုရောဟိတ်ပုဏ္ဏား၊ မြေတိုင်းအမတ်၊ ရထားထိန်း၊ သူဌေးကြီး၊ စာရင်းကိုင်အမတ်၊ တံခါးဗိုလ်၊ ပြည့်တန်ဆာမဏ္ဍိယျာန် တစ်ဆယ့်တစ်ယောက်တို့သည် ငါးပါးသီလကို အထူးအလေးထား၍ စောင့်ထိန်းကြသည်။

ဘုရားအလောင်းတော်မင်းကြီးသည် မြို့တံခါးလေးမျက်နှာ၊ မြို့လယ်ခေါင်နှင့် နန်းတော်တံခါး-ဤခြောက်ဌာနတို့မှာ အလှူမဏ္ဍပ်ဆောက်လုပ်၍ နေ့စဉ် ဥစ္စာ ခြောက်သိန်းစွန့်၍ အလှူကြီးပေးလှူသည်။ ဤသို့မင်းကြီးသည် ပေးလှူခြင်း၌ အလွန်မွေ့လျော်သည်၏အဖြစ်သည် ဇေယျဒိပ်ကျွန်းလုံးမှာ ထင်ရှားလေသည်။

ကာလိင်္ဂတိုင်းမိုးခေါင်ရာဝယ်

ကာလိင်္ဂတိုင်း ဒန္တပူရပြည်မှာ ကာလိင်္ဂမင်း မင်းပြုသည်။ ထိုစဉ် ကာလိင်္ဂတိုင်းမှာ မိုးခေါင်သဖြင့် အစာရေစာ ရှားပါးငတ်မွတ်ခြင်းဘေး၊ အနာရောဂါဖြစ်ခြင်းဘေး၊ အစာအစာထမင်းရခဲခြင်းဘေး-ဟူသော ဘေးကြီးသုံးပါး ဖြစ်လာသည်။ တိုင်းသူပြည်သားတို့သည် စုရုံးကြပြီး ဒန္တပူရပြည်သို့ လာရောက်ကာ ကြွေးကြော်အော်ဟစ်ကြသည်။ ကာလိင်္ဂမင်း မေးတော်မူရာ “မိုးခေါင်သဖြင့် စိုက်ပျိုး၍မရ၊ မစိုက်ပျိုးရသဖြင့် စားစရာမရှိ ငတ်မွတ်ခေါင်းပါးရကြောင်း” လျှောက်ထားပြီး-

“မြတ်သောမင်းကြီး-မိုးကို ရွာစေတော်မူပါလော့” တောင်းဆိုကြသည်။

“အမောင်တို့-မိုးမရွာလျှင် ရှေးမင်းတို့ မည်သို့ ပြုကြသနည်း”

“မြတ်သောမင်းကြီး-ရှေးမင်းကောင်းမင်းမြတ်တို့သည် မိုးမရွာလျှင် ဥပုသ်သီလဆောက်တည်ပြီး ကျက်သရေတိုက်ခန်းမှာ သမန်းမြက် ဖျာပေါ်တွင် ခုနစ်ရက်အိပ်ခြင်းဖြင့် မိုးကို ရွာစေပါသည်”

ကာလိင်္ဂမင်းသည် ထိုလူတို့ ပြောသည့်အတိုင်း ပြုလုပ်သည်။ သို့သော် မိုးကား မရွာပါလေ။

“အမောင်တို့-သင်တို့ ပြောသည့်အတိုင်း ငါလုပ်ပြီးပြီ။ မိုးကား မရွာချေ။ မည်သို့ ပြုရဦးမည်နည်း”

“မြတ်သောမင်းကြီး-ဣန္ဒြပတ္တပြည်ကို အုပ်စိုးသော ကုရုမင်းကြီးမှာ အဉ္စနဝဏ္ဏမည်သော မင်္ဂလာဆင်တော် ရှိသည်။ ထိုဆင်ကို ယူဆောင် ပါလျှင် မိုးရွာပါမည်”

“အမောင်တို့-ကုရုမင်းမှာ စစ်တပ်အင်အား ကြီးမားလှသည်။ သူ့ကို အောင်နိုင်ဖို့ မလွယ်ပါ။ သူ့ဆင်ကို မည်သို့ ဆောင်ယူမည်နည်း”

“မြတ်သောမင်းကြီး-စစ်တိုက်ဖို့ မလိုပါ။ ထိုကုရုမင်းကြီးသည် လှူဒါန်းခြင်း၌ အလွန်မွေ့လျော်သည်။ အလှူခံလာသူရှိလျှင် တန်ဆာ ဆင်ထားသော သူ၏ ဦးခေါင်းကိုပင် ပေးလှူသည်ထိ ဖြစ်သည်။ မင်္ဂလာ ဆင်တော်ကို အလှူခံပါလျှင်လည်း ပေးမည်သာ ဖြစ်ပါသည်”

ကာလိင်္ဂမင်းကြီးသည် ပုဏ္ဏားရှစ်ယောက်တို့ကို လွှတ်၍ အလှူခံ စေသည်။ ကုရုမင်းကြီးက အသာတကြည်ပင် မင်္ဂလာဆင်တော်ကို ပေးလှူ လိုက်သည်။ ကာလိင်္ဂတိုင်းသို့ မင်္ဂလာဆင်တော် ရောက်လာသော်လည်း မိုးကား မရွာသေးပါချေ။

“အမောင်တို့-သင်တို့ပြောသည့်အတိုင်း မိုးကား မရွာသေးပါချေ”

“မြတ်သောမင်းကြီး-ကုရုမင်းသည် ဂရုဓမ္မသီလကို စောင့်ထိန်း ပါသည်။ ထိုကြောင့် သူတို့ တိုင်းပြည်မှာ ဆယ်ရက်တစ်ကြိမ်၊ ဆယ့်ငါးရက် တစ်ကြိမ် မိုးရွာပါသည်။ မိုးရွာခြင်းသည် ထိုမင်း၏ အာနုဘော်ကြောင့် ဖြစ်မည်။ ဆင်၏ အာနုဘော်ကြောင့် မဟုတ်ပါ”

“အမောင်တို့-သို့ဖြစ်လျှင် မင်္ဂလာဆင်တော်ကို ပြန်လည်ပို့ဆောင် ဆက်သပြီး ထိုကုရုမင်းကြီး စောင့်ထိန်းသော ဂရုဓမ္မသီလကို ရွှေ့ပြားမှာ ရေး၍ ဆောင်ယူခဲ့ကြကုန်လော့”ဟု အမတ်တို့ကို တမန်စေလွှတ် လိုက်သည်။

၁။ ကုရုမင်းကြီး၏သီလ

တမန်သည် အမတ်တို့သည် ဣန္ဒြပတ္တပြည်သို့ သွားရောက်ပြီး ကုရုမင်းကြီးအား ဆင်တော်ကို ပြန်လည်ဆက်သ၍ လျှောက်ထားကြသည်။

“မြတ်သောမင်းကြီး-ဆင်တော်ရောက်ရှိသော်လည်း ကာလိင်္ဂတိုင်း မှာ မိုးမရွာပါ။ အရှင်မင်းကြီးတို့သည် ဂရုဓမ္မသီလကို စောင့်ထိန်းကြပါ၏။ ထိုဂရုဓမ္မသီလကို ကျွန်တော်မျိုး၏ မင်းကလည်း စောင့်ထိန်းလိုပါသည်။ ရွှေပြားမှာရေး၍ ဆောင်ယူခဲ့ရမည် စေလွှတ်ခဲ့ပါသည်။ ကျွန်တော်မျိုး တို့အား ဂရုဓမ္မသီလကို ပေးတော်မူပါ”

“အမောင်တို့-ဂရုဓမ္မသီလကို ငါ စောင့်ထိန်းသည်မှာ မှန်ပါ၏။ သို့သော် ငါစောင့်ထိန်းခဲ့သော သီလမှာ သံသယဖြစ်ဖွယ် ရှိနေသည်။ ထိုငါ၏ သီလသည် ငါ့စိတ်မှာ သန့်ရှင်းသောသီလအဖြစ် သဘောမကျနိုင် ဖြစ်နေသည်။ သင်တို့အား မပေးစွမ်းနိုင် ဖြစ်ရပေသည်” မိန့်တော်မူ၍ ကုရမင်းကြီးက မိမိ၏ ဂရုဓမ္မသီလ၌ သံသယဖြစ်ပုံကို ပြောပြသည်။

ထိုစဉ်အခါက ကုရတိုင်းမှာ ပြည့်ရှင်မင်းတို့သည် သုံးနှစ်တစ်ကြိမ် တန်ဆောင်မုန်းလာမှာ ပွဲလမ်းသဘင် ပြုလုပ်လေ့ရှိကြသည်။ ထိုပွဲသဘင်မှာ မင်းသည် စိတ္တရာဇမည်သော ဘီလူးထံမှာနေ၍ အရပ်လေးမျက်နှာတို့သို့ ပန်းဖြင့် ခြယ်လှယ်ထားသောမြားတို့ကို ပစ်လွှတ်ရသည်။ ဤဓလေ့တစ်ခု ရှိခဲ့သည်။ တစ်ခုသောပွဲသဘင်နေ့မှာ ကုရမင်းသည်လည်း တစ်ဖက်ဆည် ကန်ပေါင်မှနေ၍ မြားတို့ကို ထိုထိုအရပ်မျက်နှာတို့သို့ ပစ်လွှတ်သည်။ မြားသုံးစင်းကို တွေ့ကြရသော်လည်း ရေမှာ ပစ်လိုက်သော မြားကို မတွေ့မြင်ရဖြစ်သည်။ ထိုမြားသည် ရေထဲရှိ ငါး၏ ကိုယ်မှာ ထိသွားလေ သလော-ဟု ယုံမှားသံသယ ဖြစ်ရသည်။

“အမောင်တို့-ထို့ကြောင့် ငါ့ဂရုဓမ္မသီလသည် ပါဏတိပါတကံ ကြောင့် ပျက်လေသလော သံသယရှိပေသည်။ ငါ၏မယ်တော်သည်ကား သီလကို ကောင်းစွာ စောင့်ထိန်းပေသည်။ သူ့ထံမှာ ဂရုဓမ္မသီလကို ယူချေ လော့”

“မြတ်သောမင်းကြီး-အရှင်မင်းကြီးမှာ သတ္တဝါအား သေစေ လိုသော စေတနာမရှိသဖြင့် ပါဏာတိကံမဖြစ်ပါ။ ကျွန်တော်မျိုးတို့အား အရှင်မင်းကြီး စောင့်ထိန်းသော ဂရုဓမ္မသီလကို ပေးတော်မူပါ”

“အမောင်တို့-သို့ဖြစ်လျှင် ရေးလော့” ဆို၍ အောက်ပါအတိုင်း ရေးစေသည်။

- ၁။ ပါဏော န ဟန္တဗ္ဗော-သူ့အသက်ကို မသတ်အပ်။
- ၂။ အဒိန္နံ နာဒါတဗ္ဗံ - သူ့ဥစ္စာကို မခိုးယူအပ်။
- ၃။ ကာမေသု မိစ္ဆာစာရာ နစရိတဗ္ဗာ-သူ့အိမ်ရာကို မပြစ်မှားအပ်။
- ၄။ မုသာဝါဒါ န ဘဏိတဗ္ဗာ-ချွတ်ယွင်းသောစကားကို မပြောဆိုအပ်။

၅။ မဇ္ဇံ နပါယိတဗ္ဗံ - အရက်သေစာ မသောက်စားအပ်။-ဟူ၍ ဖြစ်သည်။ ရေးသားပြီးလျှင် မင်းကြီးက-

“အမောင်တို့-ငါစောင့်ထိန်းသော သီလသည် စင်ကြယ်၏ဟူ၍ ငါ့ကို မနှစ်သက်စေနိုင်ပါ။ငါ့မယ်တော်ကြီးထံမှာ ယူကြလေဦး” မိန့်ဆိုသည်။

၂။ မယ်တော်ကြီး၏သီလ

တမန်သည် အမတ်တို့သည် မယ်တော်မိဖုရားကြီးထံ ချဉ်းကပ်၍ တောင်းပန်ပြောဆိုကြသည်။

“အရှင်မကြီး-အရှင်မိဖုရားကြီးတို့သည် ဂရုဓမ္မသီလကို စောင့်ထိန်းကြပါကုန်၏။ ထိုသီလကို ကျွန်တော်မျိုးတို့အားပေးပါကုန်လော့”

“အမောင်တို့-ဂရုဓမ္မသီလကို ငါစောင့်ထိန်းသည်မှာမှန်ပါသည်။ သို့သော် ငါ့သီလမှာ ငါသံသယဖြစ်နေသည်။ သင်တို့အား မပေးစွမ်းနိုင်ပါ” ဆို၍ မယ်တော်ကြီးက သူ့စောင့်ထိန်းသောသီလမှာ သံသယဖြစ်ပုံကို ပြောပြသည်။

မယ်တော်မိဖုရားကြီးမှာ သားတော်ကြီး ပြည့်ရှင်မင်းနှင့် သားတော်အငယ် အိမ်ရှေ့မင်းဟူ၍ သားတော်နှစ်ပါး ရှိသည်။ တစ်နေ့မှာ သားတော်ကြီး ပြည့်ရှင်မင်းသည် အဖိုးတစ်သိန်းထိုက်သော စန္ဒကူးနှစ်နှင့် အဖိုးတစ်ထောင်ထိုက်သော ရွှေပန်းကို မယ်တော်ကြီးအား ပူဇော်သော အားဖြင့် ပေးပို့လာသည်။ မယ်တော်ကြီးက “စန္ဒကူးနှစ်လည်း မလိမ်းကျံလို၊ ပန်းကိုလည်း မပန်လိုတော့” ဟု စိတ်ကူးပြီး ချွေးမတော်နှစ်ဦးအား ပေးလိုက်သည်။ ထိုသို့ပေးရာဝယ် ချွေးမတော်ကြီးကား ပြည့်ရှင်မင်း၏ မိဖုရားခေါင်ကြီးဖြစ်၍ ချမ်းသာသူဖြစ်သဖြင့် ထောင်တန်ရွှေပန်းကို ပို့စေသည်။ ချွေးမတော်အငယ်ကား အိမ်ရှေ့မင်း၏ မိဖုရားဖြစ်၍ ချွေးမတော်ကြီးနှင့်

စာလျှင် ဆင်းရဲသဖြင့် သိန်းတန်စန္ဒကူးနှစ်ကို ပို့စေသည်။ ပေးလိုက် ပြီးနောက် မယ်တော်ကြီး တွေးမိပြန်သည်။

“...ချွေးမတော်တို့၏ ချမ်းသာမှုဆင်းရဲမှုသည် ပဓာနမဟုတ်၊ လောကဝတ်အားဖြင့် အကြီးအငယ်ရှိရာမှာ အကြီးကိုသာ အလေးထား ရမည်။ ငါသည် မပြုအပ်သည်ကို ပြုမိလေပြီ။ ငါ့သီလသည် ပျက်စီး လေပြီလော” သံသယ ဖြစ်မိသည်။ ထို့ကြောင့် ငါပြောဆိုရခြင်း ဖြစ်ပေ သည်”

“အရှင်မိဖုရားကြီး-မိမိဥစ္စာမည်သည်ကို မိမိပေးချင်သူကို ပေးနိုင် ပါသည်။ ဤမျှလောက်ဖြင့် သံသယဖြစ်သော် အခြားတစ်ပါးသော မကောင်းမှုကို အသို့ပြုပါလိမ့်မည်နည်း၊ အရှင်မိဖုရားကြီး၏ သီလပျက်စီး သည် မမည်ပါ။ ကျွန်တော်မျိုးတို့အား ဂရုဓမ္မသီလကို ပေးတော်မူပါ” လျှောက်ထား၍ မယ်တော်ကြီးထံမှလည်း ရေးမှတ်ကြပြန်သည်။ မယ်တော် ကြီးက-

“အမောင်တို့-သင်တို့ မည်သို့ပင် ဆိုပါစေ၊ ငါ့သီလကို ငါသိပ် သဘောမကျလှပါ။ ငါ့ချွေးမတော်ကြီးကား ကောင်းစွာသီလစောင့်ပေသည်။ သူထံမှာ ယူကြချေဦး” ဆိုသဖြင့် တမန်တို့က မိဖုရားခေါင်ကြီးထံ ချဉ်းကပ်၍ သီလကို တောင်းကြပြန်သည်။

၃။ ချွေးမတော်မိဖုရားခေါင်ကြီး၏ သီလ

ချွေးမတော်မိဖုရားခေါင်ကြီးသည်လည်း သူ၏ ဂရုဓမ္မသီလ၌ သံသယဖြစ်ပုံကို ပြောပြသည်။

တစ်နေ့မှာ မင်းကြီးသည် ဆင်းစီး၍ မြို့ကို လက်ယာရစ် လှည့်လည်သည်။ မင်းကြီး၏ နောက်နားမှာ အိမ်ရှေ့မင်းသား ထိုင်နေ သည်။ ထိုအိမ်ရှေ့မင်းကို မိဖုရားခေါင်ကြီးမြင်လျှင် တဏှာစိတ်ဖြစ်လာပြီး ထိုအိမ်ရှေ့ မင်းသားနှင့် ကိုယ်လက်နှီးနှောလိုစိတ် ဖြစ်လာသည်။ ဤသို့ ပြုရလျှင် နောင်တော်မင်းကြီး ကွယ်လွန်သော် အိမ်ရှေ့မင်းသား မင်း ဖြစ်ပါက မိမိကို ချီးမြှောက်သိမ်းပိုက်ပေရာသည် ကြံစည်မိသည်။

“အမောင်တို့-ထို့ကြောင့် ငါ၏သီလသည် ပျက်စီးလေပြီဟု သံသယဖြစ်ရသည်ဟု ဆိုပေသည်။

“ရှင်မိဖုရား-ဤမျှလောက်ဖြင့် သီလပျက်စီးသည်မဟုတ်ပါ။ ကျွန်တော်မျိုးတို့အား ဂရုဓမ္မသီလကို ပေးပါလော့” ပြောဆို၍ ရေးမှတ်ကြပြန်သည်။

“အမောင်တို့-သင်တို့ မည်သို့ပင် ဆိုပါစေ၊ ငါ့သီလကို ငါ့သိပ်သဘောမကျပါ။ အိမ်ရှေ့မင်းသားကား သီလကို ကောင်းစွာ စောင့်ထိန်းသူ ဖြစ်သည်။ သူ့ထံမှာ ယူကြလေဦး” ဆိုသဖြင့် တမန်အမတ်တို့က အိမ်ရှေ့မင်းသားထံ ချဉ်းကပ်၍ သီလကို တောင်းကြပြန်သည်။

၄။ အိမ်ရှေ့မင်း၏ သီလ

အိမ်ရှေ့မင်းသားသည်လည်း မိမိသီလကို သံသယဖြစ်ပုံကို ပြောပြသည်။

အိမ်ရှေ့မင်းသားသည် ညနေအခါမှာ ပြည့်ရှင်မင်းထံ ခစားရန် သွားသည့်အခါ ရထားဖြင့်သာ သွားလေ့ရှိသည်။ မင်းကြီးထံမှာ ညအိပ်မည်ဆိုလျှင် မင်းရင်ပြင်အရောက်မှာ ကြိုးနှင့်နှင်တံကို ရထားဦးမှာ ချထားလေ့ ရှိသည်။ ထိုအမှတ်သင်္ကေတဖြင့် နောက်ပါလူတို့သည် အိမ်သို့ ပြန်သွားကြသည်။ နောက်တစ်နေ့ နံနက်မှ နန်းတော်သို့ ပြန်လာပြီး အိမ်ရှေ့မင်းသား ထွက်တော်မူလာခြင်းကို စောင့်ကြိုနေလေ့ရှိသည်။

အကယ်၍ တခဏမျှသာ နေမည်ဆိုလျှင် ကြိုးနှင့်နှင်တံကို ရထားအတွင်းမှာသာ ချထား၍ မင်းကြီးထံ သွားလေ့ရှိသည်။ ဤအမှတ်သင်္ကေတဖြင့် နောက်ပါလူတို့သည် “ယခုပင် အိမ်ရှေ့မင်းသား ထွက်လာလိမ့်မည်” ဟု နန်းတော်တံခါးဝမှာ မျှော်ငံ့စောင့်ဆိုင်းနေလေ့ရှိသည်။ ဤကား အိမ်ရှေ့မင်းသား၏ ပြုမိအလေ့ ဖြစ်သည်။

တစ်နေ့မှာ အိမ်ရှေ့မင်းသားသည် ကြိုးနှင့်နှင်တံကို ရထားတွင်းမှာ ထားပြီး နန်းတော်ထဲ ဝင်သွားသည်။ ထိုသို့ ဝင်ပြီးသည်နှင့် မိုးရွာလာသည်။ မင်းကြီးက “မိုးရွာနေသည် မပြန်နှင့်တော့” ဆိုကာ နန်းတော်တွင်းမှာသာ အိပ်စေသည်။ နောက်ပါလူတို့က “အိမ်ရှေ့မင်းသား ယခုပင် ထွက်လာလိမ့်မည်” အထင်ဖြင့် တစ်ညလုံး မိုးရေထဲမှာ ရပ်နေကြရသည်။ မိုးလင်း၍ အိမ်ရှေ့မင်းသား ထွက်လာသော် တစ်ညလုံး မိုးရေထဲမှာ ရပ်နေသော မိမိ

လူများကို မြင်၍ “ငါသည် ဂရုဓမ္မသီလကို စောင့်ပါလျက် ဤလူများကို ပင်ပန်းစေဘိသည်။ ငါ့သီလ ပျက်စီးလေပြီ” ဟု သံသယဖြစ်မိသည်။

“အမောင်တို့-ဤသို့ သံသယရှိသောကြောင့် ငါ့သီလကို သင်တို့အား မပေးစွမ်းနိုင်ပါ”

“အရှင်မင်းသား- ‘ဤလူများ ပင်ပန်းစေသတည်း’ ဟု စိတ်စေတနာ မရှိသောကြောင့် သီလပျက်သည် မမည်ပါ။ ကျွန်တော်တို့အား ဂရုဓမ္မသီလ ကို ပေးတော်မူပါ” လျှောက်ထား၍ ရေးမှတ်ကြပြန်သည်။

“အမောင်တို့-မည်သို့ ဆိုပါစေ၊ ငါ့သီလကို ငါသိပ်သဘော မကျ လှပါ။ ပုရောဟိတ်ပုဏ္ဏားသည်လည်း သီလကို ကောင်းစွာ စောင့်ထိန်းသူ ဖြစ်သည်။ သူ့ထံမှာ ယူကြပေဦး” ဆိုသဖြင့် ပုရောဟိတ်ပုဏ္ဏားထံ သွားကြပြန်သည်။

၅။ ပုရောဟိတ်ပုဏ္ဏား၏သီလ

ပုရောဟိတ်ပုဏ္ဏားသည် မိမိ၏သီလ၌ သံသယဖြစ်ပုံကို ပြောပြ သည်။

တစ်နေ့မှာ ပုရောဟိတ်ပုဏ္ဏားသည် မင်းကြီးအား ခစားရန် နန်းတော်သို့ သွားသည်။ လမ်းမှာ တိုင်းတစ်ပါးမင်းက ပြည့်ရှင်မင်းထံ လက်ဆောင်ပေးလာသော လှပတင့်တယ်သည့် ရထားကိုမြင်၍ “ငါသည် အသက်အရွယ်ကြီးရင့်လှပြီ၊ ဤရထားကို ငါ့အားပေးလျှင် သက်သက် သာသာ သွားလာရပါမည်...” တွေးလိုက်မိသည်။ ပုရောဟိတ်ပုဏ္ဏား မင်းကြီးထံ ရောက်ပြီးနောက်ရထားပို့ဆောင်လာသူတို့လည်း ရောက်လာ ပြီး ရထားကို မင်းကြီးအား ဆက်သလျှင် မင်းကြီးက-

“ဤရထားသည် အလွန်ကောင်းလှသည် ပုရောဟိတ် ပုဏ္ဏား ကြီးအား ပေးလိုက်ပါ” ဆို၍ ပေးစေသည်။ ပုဏ္ဏားကြီးကား မယူလေ၊ အခါခါပေးသော်လည်း မယူဘဲသာ နေလေသည်။ “...ငါသည် ဂရုဓမ္မသီလ ကို စောင့်ထိန်းပါလျက် သူတစ်ပါးပစ္စည်းကို လိုချင်သော လောဘတရားကို ဖြစ်စေမိပြီ။ ငါ့သီလ ပျက်စီးလေပြီ..” တွေးမိ၍ မယူတော့ခြင်း ဖြစ်သည်။

“အမောင်တို့-ငါ့အား ဂရုဓမ္မသီလ၌ ပြောပြခဲ့သည့်အတိုင်း သံသယ ဖြစ်ခဲ့သည်။ ထို့ကြောင့် သင်တို့အား မပေးစွမ်းနိုင်ပါ”

“ရှင်မိဖုရား-ဤမျှလောက်ဖြင့် သီလပျက်စီးသည်မဟုတ်ပါ။ ကျွန်တော်မျိုးတို့အား ဂရုဓမ္မသီလကို ပေးပါလော့” ပြောဆို၍ ရေးမှတ်ကြပြန်သည်။

၃၂

၃၂

၃၂

၃၂

၃၂

၃၂

၃၂

၃၂

၃၂

၃၂

၃၂

၃၂

၃၂

၃၂

၄။ အိမ်ရှေ့မင်း၏ သီလ

အိမ်ရှေ့မင်းသားသည်လည်း မိမိသီလကို သံသယဖြစ်ပုံကို ပြောပြသည်။

အိမ်ရှေ့မင်းသားသည် ညနေအခါမှာ ပြည့်ရှင်မင်းထံ ခစားရန် သွားသည့်အခါ ရထားဖြင့်သာ သွားလေ့ရှိသည်။ မင်းကြီးထံမှာ ညအိပ်မည်ဆိုလျှင် မင်းရင်ပြင်အရောက်မှာ ကြိုးနှင့်နှင်တံကို ရထားဦးမှာ ချထားလေ့ ရှိသည်။ ထိုအမှတ်သင်္ကေတဖြင့် နောက်ပါလူတို့သည် အိမ်သို့ ပြန်သွားကြသည်။ နောက်တစ်နေ့ နံနက်မှ နန်းတော်သို့ ပြန်လာပြီး အိမ်ရှေ့မင်းသား ထွက်တော်မူလာခြင်းကို စောင့်ကြိုနေလေ့ရှိသည်။

အကယ်၍ တခဏမျှသာ နေမည်ဆိုလျှင် ကြိုးနှင့်နှင်တံကို ရထားအတွင်းမှာသာ ချထား၍ မင်းကြီးထံ သွားလေ့ရှိသည်။ ဤအမှတ်သင်္ကေတဖြင့် နောက်ပါလူတို့သည် “ယခုပင် အိမ်ရှေ့မင်းသား ထွက်လာလိမ့်မည်” ဟု နန်းတော်တံခါးဝမှာ မျှော်ငံ့စောင့်ဆိုင်းနေလေ့ရှိသည်။ ဤကား အိမ်ရှေ့မင်းသား၏ ပြုမြဲအလေ့ ဖြစ်သည်။

တစ်နေ့မှာ အိမ်ရှေ့မင်းသားသည် ကြိုးနှင့်နှင်တံကို ရထားတွင်းမှာ ထားပြီး နန်းတော်ထဲ ဝင်သွားသည်။ ထိုသို့ ဝင်ပြီးသည်နှင့် မိုးရွာလာသည်။ မင်းကြီးက “မိုးရွာနေသည် မပြန်နှင့်တော့” ဆိုကာ နန်းတော်တွင်းမှာသာ အိပ်စေသည်။ နောက်ပါလူတို့က “အိမ်ရှေ့မင်းသား ယခုပင် ထွက်လာလိမ့်မည်” အထင်ဖြင့် တစ်ညလုံး မိုးရေထဲမှာ ရပ်နေကြရသည်။ မိုးလင်း၍ အိမ်ရှေ့မင်းသား ထွက်လာသော် တစ်ညလုံး မိုးရေထဲမှာ ရပ်နေသော မိမိ

“အမောင်တို့- သင်တို့က ထိုသို့ပင် ဆိုသော်လည်း ငါ့သီလ၌ ငါ သံသယဖြစ်မိသည်သာပင်။ ရထားထိန်းသည်လည်း သီလကို လုံခြုံစွာ စောင့်ထိန်းလေ့ရှိသူ ဖြစ်သည်။ သူ့ထံသို့ သွားကြလေဦး” ဆိုသဖြင့် တမန် အမတ်တို့သည် ရထားထိန်းထံသို့ သွားကြပြန်သည်။

၇။ ရထားထိန်း၏သီလ

ရထားထိန်းကလည်း မိမိသီလ၌ သံသယဖြစ်ပုံကို ပြောပြသည်။ တစ်နေ့မှာ ရထားထိန်းသည် မင်းကြီးကို ဥယျာဉ်တော်သို့ ပို့ဆောင်သည်။ မင်းကြီးသည် ဥယျာဉ်တော်တွင်းမှာ တစ်နေ့လုံးနေပြီး ညနေစောင်းမှာ မြို့သို့ပြန်လာသည်။ မြို့သို့ မရောက်မီ မိုးရွာမည့်ဟန် မိုးရိပ်တွေ မည်းတက်လာသည်။ ရထားထိန်းက မင်းကြီးအား မိုးမစိုစေရန် သိန္ဓောမြင်းတို့ကို နှင်တံဖြင့် အချက်ပြလိုက်သည်။ ထိုနှင်တံအမှတ်ဖြင့် သိန္ဓောမြင်းတို့ လျင်မြန်စွာ ပြေးသွားကြသည်။

ထိုအခါမှစ၍ ဥယျာဉ်တော်သို့ သွားရာဖြစ်စေ၊ ပြန်လာရာမှာ ဖြစ်စေ ထိုနေရာသို့ ရောက်လျှင် သိန္ဓောမြင်းတို့သည် လျင်မြန်စွာ ပြေးသွားပြေးလာ ပြုကြသည်။ သိန္ဓောမြင်းတို့ သဘာဝကား နှင်တံဖြင့် အချက်တစ်ခါ ပေးထားလျှင် ‘ဤနေရာသည် ဘေးရန်ရှိသည်။ အမြန်သွားရမည်’ ဟု စွဲမှတ် ထားလေ့ရှိသည်။

“...ဤသိန္ဓောမြင်းတို့သည် အသွားအပြန် နှစ်တန်လုံးမှာ လျင်လျင် မြန်မြန် ပြေးသွားရသဖြင့် ပင်ပန်းရှာကြသည်။ ငါ့သီလ ပျက်စီးပြီ ထင်သည်” ဟု ရထားထိန်း တွေးကြံမိသည်။

“အမောင်တို့ ဤသို့ သံသယဖြစ်သောကြောင့် သင်တို့အား ဂရုဓမ္မ သီလကို မပေးစွမ်းနိုင်ပါ”

“အသင်ရထားထိန်း-သင့်မှာ ‘ဤသိန္ဓောမြင်းတို့ ပင်ပန်းကြစေ’ ဟူသော စိတ်စေတနာမရှိသောကြောင့် သီလပျက်စီးသည် မမည်နိုင်ပါ။ အကျွန်ုပ်တို့အား သီလပေးပါ” ဆို၍ ရေးမှတ်ကြပြန်သည်။

“အမောင်တို့-သင်တို့က မည်သို့ပင် ဆိုပါစေ၊ ငါ့သီလ၌ ငါသံသယ ရှိသည်။ သူဌေးကြီးလည်း သီလစောင့်ထိန်းသူပင်ဖြစ်သည်။ သူ့ထံသို့ သွားကြလေဦး” ဆိုသဖြင့် သူဌေးကြီးထံသို့ သွားကြပြန်သည်။

၈။ သူဌေးကြီး၏ သီလ

သူဌေးကြီးကလည်း မိမိသီလ၌ သံသယဖြစ်ပုံကို ပြောပြသည်။
တစ်နေ့မှာ သူဌေးကြီးသည် မိမိ၏ သလေးစပါးခင်းကို
ကြည့်ရှုပြီး အပြန်တွင် စပါးပွင့်တို့ကို ဖွဲ့စည်းပန်ဆင်မည်အတွေးဖြင့်
သလေးစပါးနံ တစ်ဆုပ်စာကို ခူးယူ၍ ဦးခေါင်းမှာ ပန်ဆင်လိုက်သည်။
ပြီးမှ သူဌေးကြီး စဉ်းစားသည်။

“...ငါသည် မင်းကြီးအား အခွန်မပေးရသေး။ လယ်မှ သလေးနံ
တစ်ဆုပ်စာကို ယူမိပြီ၊ ငါသည်လည်း ဂရုဓမ္မသီလကို စောင့်ထိန်းသူ
ဖြစ်သည်။ ငါသီလပျက်စီးလေပြီ..” ဟု ထင်လိုက်မိသည်။

“အမောင်တို့-ဤသို့ ဂရုဓမ္မသီလ၌ သံသယဖြစ်သောကြောင့်
သင်တို့အား ပေးခြင်းငှါ မစွမ်းနိုင်ပါ”

“အရှင်သူဌေးကြီး-အသင်အား ခိုးယူလိုသောစိတ် မရှိသဖြင့်
သီလ ပျက်စီးသည် မမည်နိုင်ပါ။ အကျွန်ုပ်တို့အား သီလပေးပါ” ဆို၍
ရေးမှတ် ကြသည်။

“အမောင်တို့- သင်တို့က မည်သို့ဆိုပါစေ၊ ငါကား ငါ့သီလ၌
သဘောမကျနိုင်ဖြစ်ရသည်။ တောင်း၊ တင်း၊ ခြင်တတ်သော စာရင်းကိုင်
အမတ်ကြီးကား သီလကို ကောင်းစွာ စောင့်ထိန်းပေသည်။ သူ့ထံသို့
သွားပေဦး” ဆိုသဖြင့် စာရင်းကိုင်အမတ်ကြီးထံ သွားကြပြန်သည်။

၉။ စာရင်းကိုင်အမတ်ကြီး၏ သီလ

စာရင်းကိုင်အမတ်ကြီးသည်လည်း ဂရုဓမ္မသီလ၌ သံသယရှိပုံကို
ပြောပြသည်။ တစ်နေ့တွင် စာရင်းကိုင်အမတ်ကြီးသည် စပါးကျိုဝမှာနေ၍
မင်းကြီးအတွက် စပါးခြင်စေသည်။ မခြင်ရသေးသော စပါးပုံမှ စပါးကို
ဂရိုချိုး မှတ်သားထားလိုက်သည်။ ထိုအခိုက် မိုးကြီးရွာချလာသည်။
စာရင်းကိုင်အမတ်သည် မခြင်ရသေးသော စပါးတို့ကို ခြင်ပြီးသော
စပါးဖြစ်သည် ဟူ၍ ခြင်ပြီးသား စပါးပုံ၌ စုသွင်းစေကာ
စပါးကျိုဝသို့သွား၍ ရပ်နေပြီးမှ သတိရလာသည်။

“အသို့နည်း-ငါသည် အမှတ်ပြုအပ်သော စပါးကို ခြင်ပြီးသား
စပါးပုံမှာ ထည့်မိလေသလော၊ သို့မဟုတ် မခြင်ရသေးသော စပါးပုံမှာ
ထည့်မိလေသလော” တွေးမိသည်။

“...အကယ်၍ ခြင်ပြီးသော စပါးပုံမှာ ထည့်မိလျှင် မင်းကြီးအတွက် ဥစ္စာစပါးတိုးပွားသွားပြီး လယ်ရှင်၏ ဥစ္စာစပါး လျော့ပါးသွားမည်။ ငါသည်လည်း ဂရုဓမ္မသီလကို စောင့်ထိန်းသူ ဖြစ်သည်။ ငါ့သီလ ပျက်စီး လေပြီလော...” သံသယ ဖြစ်နေသည်။

“အမောင်တို့-ဤသို့ ဂရုဓမ္မသီလ၌ သံသယရှိသောကြောင့် သင်တို့အား ပေးခြင်းငှါ မစွမ်းနိုင်ပါ”

“အရှင်အမတ်ကြီး-အသင်မှာ ခိုးယူလိုသော စိတ်စေတနာ မရှိ သောကြောင့် သီလပျက်စီးသည် မမည်နိုင်ပါ။ အကျွန်ုပ်တို့အား သီလ ပေးပါ” ဆို၍ ရေးမှတ်ကြသည်။

“အမောင်တို့-သင်တို့က မည်သို့ဆိုပါစေ၊ ငါကား ငါ့သီလ၌ သဘော မကျနိုင်ရှိသည်။ တံခါးဗိုလ်သည် သီလကို ကောင်းစွာ စောင့်ထိန်းသူ ဖြစ်သည်။ သူ့ထံသို့ သွားပေဦး” ဆိုသဖြင့် တံခါးဗိုလ်ထံ သွားကြပြန်သည်။

၁၀။ တံခါးဗိုလ်၏သီလ

တံခါးဗိုလ်သည်လည်း ဂရုဓမ္မသီလ၌ သံသယရှိပုံကို ပြောပြသည်။ တစ်နေ့ညနေမှာဖြစ်သည်။ တံခါးဗိုလ်သည် ‘တံခါးပိတ်တော့မည် ဖြစ်ကြောင်း’ သုံးကြိမ်တိုင်တိုင် ကြွေးကြော်သည်။ ဆင်းရဲသားတစ်ယောက် သည် မိမိ၏ နှမငယ်နှင့် အတူ တောသို့ ဟင်းသီးဟင်းရွက်ခုူးသွားရာမှအပြန် ထိုအသံကြားသဖြင့် နှမငယ်ကို ခေါ်ပြီး မြို့တံခါးသို့အမြန် ပြေးလာခဲ့သည်။ တံခါးဗိုလ်က-

“မြို့တွင်းမှာ မင်းကြီး ရှိနေသည်ကို သင်မသိသလော။ တံခါးကို အချိန်နှင့် ဖွင့်ပိတ်ရသည်ကို သင်မသိသလော၊ သင်သည် သင့်မယားကို ခေါ်ပြီး ကာမဂုဏ်အပျော်ကြူးကာ တစ်နေ့လုံး လှည့်လည်နေဘိသည်” ပြောဆိုသည်။ ဆင်းရဲသားက-

“ဤသူငယ်မသည် အကျွန်ုပ်၏ မယားမဟုတ်ပါ။ အကျွန်ုပ်၏ နှမငယ်သာ ဖြစ်ပါသည်” ဆိုသည်။

ထိုစကားကို ကြားရလျှင် တံခါးဗိုလ်သည် စိတ်မကောင်း ဖြစ်သွားပြီး-

“ငါသည် မှာယွင်းစွာ ပြောဆိုမိခဲ့လေစွတကား၊ ငါသည်လည်း ဂရုဓမ္မသီလကို စောင့်ထိန်းသူ ဖြစ်သည်။ ငါ့သီလ ပျက်စီးလေပြီလော” သံသယ ဖြစ်သွားသည်။

“အမောင်တို့-ဤသို့ ဂရုဓမ္မသီလ၌ သံသယရှိသောကြောင့် သင်တို့အား မပေးနိုင်ပါ”

“အသင်တံခါးဗိုလ်မှူး-ဤသို့ ပြောဆိုမိကာမျှဖြင့် သီလပျက်စီး သည်မဆိုနိုင်ပါ။ အကျွန်ုပ်တို့အား သီလကို ပေးပါ” ဆို၍ ရေးမှတ်ကြပြန် သည်။

“အမောင်တို့-မည်သို့ပင် ဆိုစေ၊ ငါ့သီလ၌ ငါသဘောမကျနိုင် ဖြစ်နေရသည်။ ပြည့် တန်ဆာမသည် ကား သီလကို ကောင်းစွာ စောင့်ထိန်းသူ ဖြစ်သည်။ သူ့ထံသို့ သွားကြပါလေဦး” ဆိုသဖြင့် တမန်သည် အမတ်တို့သည် ပြည့်တန်ဆာမထံသို့ သွားကြပြန်သည်။

၁၁။ ပြည့်တန်ဆာမ၏ သီလ

ပြည့်တန်ဆာမသည်လည်း မိမိစောင့်ထိန်းသော ဂရုဓမ္မသီလ၌ သံသယရှိကြောင်းကို ဤသို့ပြောပြသည်။

သိကြားမင်းသည် ပြည့်တန်ဆာမကို စုံစမ်းမည်ဟူ၍ လုလင်ပျို အသွင်ဖြင့် ရောက်လာပြီး “ငါလာခဲ့မည်” ဆိုကာ အသပြာတစ်ထောင် ပေး၍ နတ်ပြည်သို့ ပြန်သွားသည်။ သုံးနှစ်တာ ကြာသွားသည်။ ရောက်မလာချေ။ ထိုသုံးနှစ်အတွင်း ပြည့် တန်ဆာမသည် တခြားယောက်ျားလက်မှ ကွမ်းတစ်ယာကိုသော်မျှလည်း မယူဘဲ စောင့်ထိန်းလာခဲ့ရာ ဆင်းရဲခြင်းသို့ ရောက်လေသည်။ ပြည့်တန်ဆာမ စဉ်းစားသည်။

“ငါ့အား အသပြာတစ်ထောင် ပေး၍ သွားသော ယောက်ျားသည် သုံးနှစ်တို့လုံးလုံး မရောက်လာတော့ချေ။ တစ်ခြားယောက်ျားထံမှလည်း အသပြာကို မယူသဖြင့် ဆင်းရဲခဲ့ပြီ။ အသက်မွေးဖို့ ခက်ခဲနေပြီ။ တရား သူကြီး၏ အဆုံးအဖြတ်ကို ယူ၍ အသက်မွေးမှုပြုရသော် ကောင်းပေမည်” ကြံစည်ပြီး တရားသူကြီးအား အကြောင်းစုံ ပြောပြ၍ ဆုံးဖြတ်မှု ခံယူသည်။ တရားသူကြီးက-

“သုံးနှစ်တိုင်တိုင် မလာရောက်သည်ရှိသော် တစ်ခြားယောက်ျား လက်မှ အဖိုးအခကို ယူ၍ အသက်မွေးပါ” ဆုံးဖြတ်ပေးသည်။

ပြည့်တန်ဆာမသည် တရားရုံးမှ ထွက်လာကာမျှမှာသာလျှင် ယောက်ျားတစ်ယောက်က အသပြာတစ်ထောင် ပေးလာသည်။ ပြည့်တန်

ဆာမကယူရန် လက်ကမ်းလိုက်သည်။ ထိုခါတွင်မှ သိကြားမင်း သည် ယခင်သုံးနှစ်က လုလင်အသွင်ဖြင့် ရောက်လာသည်။ ပြည့်တန်ဆာမ က တွေ့မြင်လျှင်-

“လွန်ခဲ့သော သုံးနှစ်က အသပြာတစ်ထောင် ပေးခဲ့သူရောက်လာပြီ၊ သင့်ငွေကို ငါအလို မရှိတော့ပါ” ဆို၍ ကမ်းထားသောလက်ကို ရုပ်လိုက် သည်။ သိကြားမင်းက ထိုခါမှ မိမိ၏ ပကတိသိကြားမင်းအဖြစ် ထင်ရှား ပြ၍ ကောင်းကင်ထက်မှာ ရပ်နေသည်။ မြို့သားများ ရောက်လာကြလျှင် သိကြားမင်းက-

“သီလစောင့်ထိန်းကုန်သော သူတို့သည် ဤသို့ ဤသို့ သဘော ရှိသည်ဖြစ်၍ စောင့်ရှောက်လေလော့” အဆုံးအမပေးကာ ပြည့်တန်ဆာမ အိမ်မှာ ရတနာခုနှစ်ပါးဖြင့် ပြည့်စေ၍ နတ်ပြည်သို့ ပြန်သွားလေသည်။

“အမောင်တို့ - ငါသည် ပထမယောက်ျားပေးထားသော အဖိုးအခ မကျေသေးဘဲ နောက်ယောက်ျား၏လက်မှ အဖိုးအခကိုယူရန် လက်ကမ်း မိသည်။ ဤသို့သော အကြောင်းကြောင့် ငါ့သီလအပေါ်မှာ သံသယ ဖြစ်မိသည်။ သင်တို့အား ပေးခြင်းငှါ မစွမ်းနိုင်ပါ”

“ရှင်မ-ဤသို့လက်ကို ဆန့်တန်းကာမျှဖြင့် သီလပျက်သည် မမည်ပါ။ ဤသီလမည်သည် အထူးပင် စင်ကြယ်ခြင်း ဖြစ်ပေသည်” ဆို၍ ရွှေပြားမှာ ရေးမှတ်ကြပြန်သည်။

ကာလိဂ်တိုင်းပြည်ဝပြောစည်ပင်ခြင်း

ဤသို့ဖြင့် တမန်သည် အမတ်တို့သည် တစ်ဆယ့်တစ်ယောက် သော သူတို့ စောင့်ထိန်းသော သီလကို ရေးမှတ်ကြပြီး ဒန္တပူရပြည်သို့ ပြန်လာကြသည်။ ကာလိဂ်မင်းကြီးအား ပေးဆက်ကြသည်။ မင်းကြီးသည် ဂရုဓမ္မမည်သောငါးပါးသီလကို ကျင့်သုံးဆောက်တည်သည်။ ကာလိဂ်တိုင်း အလုံးမှာ မိုးရွာလာသည်။ ဖြစ်ပေါ်နေသော ဘေးကြီးတို့ ပပျောက်သွားပြီး တိုင်းပြည်ဝပြောစည်ပင်လာသည်။

ဘုရားလောင်းကုရမင်းသည် အသက်ရှည်သမျှ ကာလပတ်လုံး ကောင်းမှုကုသိုလ်များကိုပြု၍ ပရိသတ်နှင့်တကွ နတ်ပြည်သို့ လားလေ သည်။

**ပစ္စုပ္ပန်ဖြစ်စဉ်အဆက်
ဇာတ်တော်ပေါင်း၍တရားဟောတော်မူခြင်း**

ချစ်သားရဟန်းတို့-

ထိုအခါက ပြည့်တန်ဆာမသည် ယခုအခါ ဥပ္ပလဝဏ်ထေရီမ ဖြစ်လာသည်။ မြေတိုင်းအမတ်သည် ကစွည်းမထေရီဖြစ်လာသည်။ စာရင်း

ကိုင်အမတ်သည် မောဂ္ဂလာန်မထေရ် ဖြစ်လာသည်။ သူဌေးကြီးသည် သာရိပုတ္တရာမထေရ် ဖြစ်လာသည်။ ရထားထိန်းသည် အနုရုဒ္ဓါမထေရ် ဖြစ်လာသည်။ ပုရောဟိတ်ပုဏ္ဏားသည် ကဿပမထေရ် ဖြစ်လာသည်။ အိမ်ရှေ့မင်းသားသည် အာနန္ဒာမထေရ် ဖြစ်လာသည်။ မိဖုရားခေါင်ကြီးကား ရာဟုလာမယ်တော် မယ်ယသော် ဖြစ်လာသည်။ မယ်တော်မိဖုရားကြီးကား မဟာမာယာဒေဝီမိဖုရားကြီး ဖြစ်လာသည်။ ဘုရားအလောင်းတော် ကုရမင်းကား သင်တို့၏ဆရာ ငါဘုရား ဖြစ်လာပေသည်။

ချစ်သားရဟန်းတို့-

ဤသို့လျှင် ရှေး၌ဖြစ်ကုန်သော ပညာရှိတို့သည် အနည်းငယ်မျှ သော ပြုမူချက်မှာပင် သီလနှင့် စပ်လျဉ်း၍ ယုံမှားသံသယ ဖြစ်ခဲ့ကြသည်။ သင်သည်ကား ငါဘုရားသာသနာမှာ ရဟန်းပြုပြီး ဖြစ်ပါလျက် သူ့အသက်ကို သတ်ခြင်းဖြင့် ဝန်လေးသော အမှုကို ပြုလေဘိသည်။ ရဟန်းမည်သည်မှာ လက်ခြေတို့ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း စောင့်စည်းခြင်း ဖြစ်ပေရာသည်” မိန့်တော်မူပြီးလျှင် အောက်ပါဓမ္မဒေသနာတော်ကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်

ဟတ္ထသံယတော ပါဒသံယတော၊
ဝါစာသံယတော သံယတုတ္တမော။
အဇ္ဈတ္တရတော သမာဟိတော၊
ဧကော သန္တုသိတော တမာဟု ဘိက္ခု။ ။

မြန်မာပြန် ။ ။ လက်ခြေကို စောင့်စည်းခြင်း၊ နှုတ်ကို စောင့်စည်းခြင်း၊ တစ်ကိုယ်လုံးကို စောင့်စည်းခြင်း၊ အတွင်းအာရုံ၌ မွေ့လျော်၍ တည်ကြည်သော စိတ်ရှိခြင်း၊ တစ်ယောက်တည်းဖြစ်၍ ရောင့်ရဲခြင်းတို့နှင့် ပြည့်စုံသူကို ဘိက္ခု (ရဟန်း) ဟူ၍ ဆိုကြပေသည်။

ဤဓမ္မဒေသနာတော်အဆုံးမှာ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေသည်။

ဟင်္သာကိုသတ်သော ရဟန်းဝတ္ထုပြီး၏။



(၃)

ကောကာလိကဝတ္ထု

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးစံနေတော်မူစဉ် ကောကာလိက ရဟန်းကို အကြောင်းပြု၍ “ယော မုခသံယတော ဘိက္ခု” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော်မူပါသည်။

**ပစ္စုပ္ပန်ဖြစ်စဉ်
စစ်ရှုံးသောမင်းကြီး**

[ဖြစ်စဉ်အစကား ကောကာလိကတိုင်း ကောကာလိကမြို့၌ ဖြစ်သည်။ ဓမ္မဒေသနာကိုကား သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ ဟောတော်မူသည်။ ။ ဖြစ်စဉ်အပြည့်အစုံမှာ ဤသို့တည်း။]

ကောကာလိကရဟန်းနှင့်အဂ္ဂသာဝကနှစ်ပါး

ကောကာလိကတိုင်း ကောကာလိကတောမြို့မှ ကောကာလိကတောသူဌေး၏သားသည် လူ့ဘောင်မှ ထွက်ခွာပြီး သာသနာဘောင်သို့ ဝင်ရောက်ရဟန်းပြုသည်။ ဖခင်ဆောက်လုပ်ပေးသော ကျောင်းမှာ နေထိုင်ပြီး ကောကာလိကရဟန်းဟု ခေါ်တွင်သည်။

|အထူးမှတ်ရန်။ ။ ဤကောကာလိကရဟန်းသည် စူဠကောကာလိကဖြစ်သည်။ ဒေဝဒတ်၏တပည့် ဖြစ်သော ကောကာလိကမဟုတ်ပေ။ ဒေဝဒတ်၏တပည့် ကောကာလိက သည်ကား ပုဏ္ဏား၏သားဖြစ်၍ မဟာကောကာလိက အမည် ရှိသည်။ ။ ဤကား အထူးမှတ်ရန်တည်း။

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူသည်။ အရှင်သာရိပုတ္တရာနှင့် အရှင်မောဂ္ဂလာန်ဟူသော အဂ္ဂသာဝကနှစ်ပါးသည် နောက်ပါရဟန်းငါးရာနှင့်အတူ ဒေသစာရီ လှည့်လည်ပြီး ဝါဆိုခါနီးမှာ နောက်ပါရဟန်းတို့ကို သင့်ရာကျောင်းတို့သို့ စေလွှတ်လိုက်သည်။ အဂ္ဂသာဝကနှစ်ပါးမှာ မိမိတို့ ကိုယ်တိုင် သပိတ် သင်္ကန်း ကိုယ်စီယူ၍ ကောကာလိကတောမြို့သို့ ရောက်လာသည်။ ကျောင်းသို့ရောက်လျှင် ကောကာလိကရဟန်းက အဂ္ဂသာဝကနှစ်ပါးအား ဝတ်ကြီးဝတ်ငယ် ပြုလုပ်ဆောင်ရွက်ပေးသည်။ အဂ္ဂသာဝကတို့က-

“ငါ့ရှင်ကောကာလိက-ငါတို့သည် ဤကျောင်းမှာ ဝါတွင်းသုံးလ ပတ်လုံး အေးအေးဆေးဆေး ဝါကပ်ဆိုကြမည်။ ငါတို့ ရှိသည့်အဖြစ်ကို သင်သည် မည်သူ့အားမျှ မပြောပါလင့်” ပြောဆိုမှာထားပြီး သီတင်းသုံး တော်မူကြသည်။ သီတင်းဝါလကျွတ်၍ ပဝါရဏာပြုပြီးသော် ကောကာလိကရဟန်းအား ‘ခရီးသွားရန်’ ပန်ကြားသည်။ ကောကာလိကက တစ်ရက်မျှ ဆိုင်းငံ့ပါရန် လျှောက်ထားသည်။ ထို့နောက် ဒါယကာတို့အား ‘အဂ္ဂသာဝက နှစ်ပါးရှိနေသည့်အဖြစ်၊ ဤကျောင်းမှာ ဝါကပ်ဆိုကြသည့် အဖြစ်’ကို ပြောပြသိစေလိုက်သည်။ ဒါယကာတို့က လှူဖွယ်ပစ္စည်းများဖြင့် ကျောင်းသို့ ရောက်လာကြသည်။ ကောကာလိကသည်-

“...အဂ္ဂသာဝကတို့သည် ဤလှူဖွယ်ပစ္စည်းတို့ကို လက်ခံကြမည် မဟုတ်။ ကျောင်းနေရဟန်းဖြစ်သော ငါ့အား လှူလေလော့-ဟု ပြောပေ လိမ့်မည်..” ကြံစည်၍ လှူဖွယ်ပစ္စည်းတို့ကို ယူဆောင်စေကာ အဂ္ဂသာဝကနှစ်ပါးထံ သွားကြသည်။ အဂ္ဂသာဝကနှစ်ပါးသည် လှူဖွယ်ပစ္စည်းတို့ကို မြင်ကာမျှဖြင့် ဝိညာပနဖြစ်သော ပစ္စည်းမှန်းသိ၍-

“ဤပစ္စည်းတို့သည် ငါတို့အား မအပ်ကုန်၊ ကောကာလိကအား လည်း မအပ်ကုန်” ဟု ကြံတွေးတော်မူကြပြီး လက်မခံဘဲ ဖဲခွါထွက်ကြ သွားတော်မူကြလေသည်။

အဂ္ဂသာဝကတို့ကို ငြိုးဖွဲ့ခြင်း

ကောကာလိကရဟန်းက- “အဘယ့်ကြောင့် သူတို့လည်း မခံယူ၊ ငါ့အားလည်း မလှူစေဘဲ ကြွသွားလေသနည်း” ဟု ပြစ်တင်ကဲ့ရဲ့၍ ရန်ငြိုးဖွဲ့လေသည်။ အရှင်မြတ်နှစ်ပါးသည် မြတ်စွာဘုရားသခင်အထံတော်သို့ သွားရောက်ဖူးမြော်ပြီး မိမိတပည့်များကို ခေါ်ယူကာ ဒေသစာရီ လှည့်လည်တော်မူသည်။ ထိုသို့ လှည့်လည်ရင်းဖြင့် ကောကာလိကမြို့သို့ တစ်ဖန် ရောက်လာကြသည်။ သည်တစ်ခါတွင် မြို့သားတို့က အဂ္ဂသာဝကနှစ်ပါးကို မှတ်မိ၍ လှူဖွယ်ပစ္စည်းတို့ကို စီရင်ပြီး မြို့လယ်မှာ မဏ္ဍပ်ဆောက်၍ ပေးလှူကြသည်။ မထေရ်မြတ်တို့က နောက်ပါရဟန်းတို့အား ဝေဘန္တိကပြုကာ လက်ခံယူစေသည်။ ထိုကို ကောကာလိကမြင်လျှင်-

“...ဤမထေရ်တို့သည် ရှေးကအလိုနည်းကြသည်။ ယခုမူ အလိုကြီးလှဘိသည်။ ရှေးတုန်းက အလိုနည်းဟန်ဆောင်ခဲ့ကြလေသည်..” ဟု ကြံတွေးပြီး မထေရ်မြတ်ထံ ချဉ်းကပ်၍-

“..ငါ့ရှင်တို့-သင်တို့သည် ယခင်က အလိုနည်း ဟန်ဆောင်ခဲ့ကြသည်။ ယခုမှ အလိုကြီးသော ယုတ်မာသည့် ရဟန်းများ ဖြစ်ကြောင်း သိရသည်” ပြောဆိုကာ မြတ်စွာဘုရားသခင်အထံတော်သို့ ကြိုတင် သွားရောက်ပြီး အဂ္ဂသာဝကနှစ်ပါးတို့၏ အလိုဆိုးရှိကြောင်း လျှောက်ထားလေသည်။

“ကောကာလိက ဤသို့ မပြောဆိုလင့်၊ ကောကာလိက ဤသို့ မပြောဆိုလင့်၊ သာရိပုတ္တရာ၊ မောဂ္ဂလာန်တို့သည် သီလကို ချစ်မြတ်နိုးကြသည်။ သင်ပြောသလို မဟုတ်ပါ” ဟု တားမြစ်တော်မူသည်။ ကောကာလိက-က သုံးကြိမ်တိုင်အောင် ထပ်မံလျှောက်ကြားသည်။ မြတ်စွာဘုရားသခင်က တားမြစ်တော်မူသည်သာ ဖြစ်သည်။

ကောကာလိကပဒုမငရဲသို့ကျခြင်း

- မြတ်စွာဘုရားသခင်သည် မတားမြစ်မီကပင် မိမိထံသို့ လျင်မြန်စွာ အဆောတလျှင် လာနေသော ကောကာလိကကိုမြင်၍ ‘အဂ္ဂသာဝကနှစ်ပါးတို့အား ဆဲရေးရေရွတ်ရန်’ လာသည့်အဖြစ်ကို သိမြင်တော်မူသည်။

‘တားမြစ်ခြင်းငှါ စွမ်းနိုင်ပါအံ့လော’ ဆင်ခြင်ပြန်သော်-

‘မတားမြစ်နိုင်ဘဲ မထေရ်တို့ကို ပြစ်မှား၍ သေလွန်ကာ ပဒုမင်္ဂရံ၌ ဖြစ်မည်’ကို သိတော်မူသည်။ သိမြင်တော်မူသော်လည်း-

‘အဂ္ဂသာဝကနှစ်ပါးတို့ကို လွန်လွန်မင်းမင်း ကဲ့ရဲ့ရှုတ်ချသည့် စကားကို ကြားပါလျက် မြတ်စွာဘုရားသခင်သည် မတားမြစ်လေ’ဟု အများမပြောစေရန်လည်းကောင်း၊ အရိယာပုဂ္ဂိုလ်တို့အား ပြောဆိုစွပ်စွဲခြင်း၏ ကြီးကျယ်သော အပြစ်ကိုပြခြင်းငှာလည်းကောင်း သုံးကြိမ် တိုင်အောင် တားမြစ်တော်မူသည်။

ကောကာလိကသည် မြတ်စွာဘုရားသခင် တားမြစ်တော်မူလျှင် ရှိခိုး၍ နေရာမှ ထွက်ခဲ့သည်။ မြတ်စွာဘုရားသခင်၏ မမြင်ကွယ်ရာ၊ လွတ်လောက်သောနေရာသို့ ရောက်လျှင် တစ်ကိုယ်လုံး မုန်ညှင်းစေ့မျှသော အိုင်းအမာတို့ ပေါက်လာသည်။ ထို့နောက် ပဲနောက်စေ့၊ ပဲစင်းငုံစေ့၊ ဇီးစေ့၊ သျှစ်သျှားသီး၊ ဥသျှစ်သီး ပမာဏကြီးထွားပြီးနောက် ပေါက်ကွဲကာ သွေးပြည်များ ယိုစီးကျလာသည်။ ဇေတဝန်ကျောင်းတော် တံခါးမုခ်အနီးမှာ အနာရောဂါကို ပြင်းထန်စွာ ခံစားရပြီး ငြီးတွားရင်း သေလွန်ခဲ့သည်။ သေလွန်သည်နှင့် ပဒုမင်္ဂရံမှာ သွားဖြစ်လေတော့သည်။

အတိတ်ဇာတ်ကြောင်း ဟောတော်မူခြင်း

ထိုနေ့ညနေ တရားသဘင်မှာ ရဟန်းတို့ စည်းဝေး ပြောဆိုနေကြသည်။

“ငါ့ရှင်တို့-ကောကာလိကရဟန်းသည် မိမိနှုတ်ဖြင့် ပြောဆိုခြင်းကို အမှီပြု၍ ပျက်စီးရလေသည်။ အဂ္ဂသာဝကတို့ကို ဆဲရေးရေရွတ်သော ကောကာလိကအား ငရဲသို့ရောက်အောင် ဤမြေကြီးသည် ဟင်းလင်း ဖွင့်၍ ပေးလေသည်” ပြောဆိုနေကြသည်။ မြတ်စွာဘုရားသခင် ကြွတော်မူလာပြီး အမေးတော်ရှိသဖြင့် “ဤစကားပါဘုရား” ဟု လျှောက်ထားကြသည်။

“ချစ်သားရဟန်းတို့-ကောကာလိကသည် နှုတ်မစောင့်ခြင်းဖြင့် ယခုမှသာ ပျက်စီးရသည် မဟုတ်သေး၊ ရှေးတုန်းကလည်း ပျက်စီးဖူးသည် သာလျှင်တည်း” မိန့်တော်မူလျှင် ရဟန်းတို့ တောင်းပန်အပ်သည် ဖြစ်၍ အတိတ်ဇာတ်ကြောင်းကို ပြန်ပြောင်းဟောပြောတော်မူလေသည်။

အတိတ်ဖြစ်ရပ်
ကောကာလိက၏ ရှေးဖြစ်ကြောင်း
စကားများသောမင်း

ရှေးလွန်လေပြီးသောအခါ ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်းကြီး မင်းပြုစဉ် ဘုရားအလောင်းသည် အမတ်မျိုး၌ ဖြစ်သည်။ အရွယ်ရောက်သောအခါ မင်းကြီးအား အကြောင်းအကျိုးဆုံးမတတ်သော အမတ်ကြီး ဖြစ်သည်။ ထိုမင်းသည် လွန်စွာစကားများလေ့ရှိသည်။ သူမို့ စကားပြောပြီဆိုလျှင် မည်သူမျှ ပြောခွင့်မရနိုင်အောင်ပင် ရှိသည်။ ဘုရားအလောင်း အမတ်ကြီးသည် မင်းကြီးအား သတိပေးဆုံးမနိုင်ရန် အခွင့်သာမည့် အရေးကို ရှာမှီးစောင့်ဆိုင်းနေသည်။

နှုတ်မစောင့်သောလိပ်

ဟိမန္တာအရပ် ရေအိုင်တစ်အိုင်မှာ လိပ်တစ်ကောင် နေသည်။ ထိုရေအိုင်သို့ ဟင်္သာငှက်နှစ်ကောင် လာရောက်ကျက်စားလေ့ ရှိသည်။ မြင်ရဖန်များသဖြင့် လိပ်နှင့် အဆွေခင်ပွန်း ဖြစ်သွားသည်။ တစ်နေ့မှာ ဟင်္သာတို့က ဆိုသည်။

“အဆွေလိပ်-ငါတို့နေရာ စိတ္တကုဋ်တောင်ခြေ ရွှေလိုက်ဂူသည် အလွန်မွေ့လျော်ဖွယ်ကောင်းသည်။ ငါတို့နှင့်အတူ သင်မသွားလိုသလော”

“အဆွေတို့-အကျွန်ုပ် မည်သို့ သွားနိုင်ပါမည်နည်း”

“အဆွေလိပ်-သင့်နှုတ်ကို အကယ်၍ စောင့်ထိန်းနိုင်လျှင် ငါတို့ ဆောင်ယူသွားနိုင်ပါသည်”

“မည်ကဲ့သို့ ဆောင်ယူသွားမည်နည်း အဆွေတို့”

“ငါတို့ ဟင်္သာနှစ်ကောင်က တုတ်တစ်ချောင်းကို အစွန်းနှစ်ဖက်မှ ကိုက်ချီမည်။ အဆွေလိပ်က ထိုတုတ်ကို အလယ်မှ ကိုက်ပြီး လိုက်နိုင်ပါသည်။ သင်နှုတ်စောင့်ထိန်းပါလျှင် လိုက်နိုင်ပါသည်”

“အဆွေတို့-အကျွန်ုပ်နှုတ်ကို စောင့်ထိန်းပါမည်။ ချီဆောင်ယူသွားပါ” ဆိုသဖြင့် ဟင်္သာနှစ်ကောင်သည် ပြောသည့်အတိုင်း ချီဆောင်ပျံသန်းသွားသည်။ ထိုကို ရွာသူသားငယ်တို့ မြင်ကြလျှင်-

“ဟေ့-ဟေ့ ကြည့်ကြစမ်းပါ။ ဟင်္သာနှစ်ကောင်က လိပ်ကို တုတ်ချောင်းမှာ ကိုက်စေပြီး သယ်ဆောင်သွားသည်” ဟု တစ်ယောက်နှင့် တစ်ယောက် အော်ဟစ်ပြောဆိုကြသည်။ ထိုစကားကို လိပ်ကကြားသော်-

“ငါ့မိတ်ဆွေများ ငါ့ကို ဆောင်ယူသွားသည်မှာ သင်တို့နှင့် ဘာဆိုင် သနည်း” ပြောဆိုရန် နှုတ် (ခံတွင်း)ကို ဖွင့်လိုက်ရာ ဟင်္သာငှက်တို့၏ လျင်မြန်စွာ ပျံသွားသောအရှိန်ဖြင့် ဗာရာဏသီပြည်၏ နန်းတော်သို့ ရောက်ခါနီးမှာ ကိုက်ခဲထားသည့်တုတ်မှ လွတ်ပြီး မြေကြီးပေါ်ကျကာ သေပွဲဝင်ရရှာလေသည်။

အမတ်ပညာရှိတို့၏ သတိပေးစကား

ကောင်းကင်ထက်မှ လိပ်ကျ၍ သေသောနေရာမှာ လူများ အုတ်အုတ်ကျက်ကျက် စုရုံးမိကြသည်။ မင်းကြီးသည် ဘုရားလောင်း အမတ်ကို ခေါ်ယူလျက် အမတ်အပေါင်းခြံရံပြီး ထိုနေရာသို့ သွားကြည့် သည်။ မင်းကြီးက ဘုရားအလောင်းအား မေးသည်။

“အိုပညာရှိ-လိပ်သည် ဘာကြောင့် ကောင်းကင်ထက်မှ ကျ၍ သေရ သနည်း” ဘုရားလောင်းအမတ်က-

“...ငါသည် မင်းကြီးအား ဆုံးမနိုင်မည့် အခွင့်အရေးကို စောင့်ဆိုင်း နေခဲ့သည်။ ယခုတွေ့ပြီ။ လိပ်သည် ဟင်္သာတို့နှင့် ချစ်ကျွမ်းဝင်ခြင်း ဖြစ်မည်။ ဟင်္သာတို့သည် တုတ်ကို အစွန်းနှစ်ဖက်မှ ကိုက်ချီပြီး လိပ်အား အလယ်မှ ကိုက်ခဲစေကာ ပျံခဲ့ကြသည်ဖြစ်မည်။ ထိုအခါ ကလေးသူငယ် များက အော်ဟစ်ပြောဆိုသည်ကို ကြား၍ နှုတ်မစောင့်စည်းနိုင်သော လိပ်က တစ်စုံတစ်ရာ ပြောချင်သဖြင့် ကိုက်ထားသော တုတ်ကို လွှတ်လိုက်သည် ဖြစ်ပေမည်...” ဟု တွေးထင်ကြံဆပြီး-

“မြတ်သောမင်းကြီး-အစွန်းတစ်ဖက် တစ်ချက်စီမှ ဟင်္သာ နှစ်ကောင် ကိုက်ချီထားသော တုတ်တံအလယ်မှာ ကိုက်ခဲထားသော လိပ်သည် နှုတ်(ခံတွင်း)ကို မစောင့်စည်းနိုင်ဘဲ စကားပြောဆိုလိုက်သဖြင့် ကောင်းကင်ပေါ်မှကျ၍ သေလေသည်။ မိမိကိုယ်ကို မိမိပင် သတ်ဖြတ် လေသည်ဟု ထင်မိပါသည်။ မိမိပြောသော စကားဖြင့် မိမိကိုယ်ကို မိမိပင် သတ်ခဲ့ပါသည်။

လူအပေါင်းကို အစိုးရသော အိုမင်းမြတ်-ပညာရှိသူသည်
 ထိုအကြောင်း သိမြင်၍ အပြစ်လွတ်ကင်း သန့်ရှင်းသော စကားမျိုးကိုသာ
 ပြောဆိုသင့်ပါသည်။ ၎င်းစကားမျိုးကိုလည်း အခွင့်ကာလကိုကြည့်၍သာ
 ပြောသင့်ပါသည်။ အတိုင်းအဆမရှိ မဆင်မခြင် ပြောဆိုလျှင် မြေပေါ်ကျ၍
 သေသောလိပ်ကဲ့သို့ တစ်နေ့နေ့မှာ ဒုက္ခရောက်တတ်ပါသည်။ ထို့ကြောင့်
 စကားကို ပြောသင့်ပြောရာအခါကိုကြည့်ပြီး ဆင်ခြင်၍သာ ပြောသင့်
 ပါသည်။ အရှင်မင်းကြီး” လျှောက်ထားသည်။

မင်းကြီးသည် ထိုအခါမှစ၍ စကားများစွာ ပြောခြင်းမှ ရှောင်ကြဉ်
 လေတော့သည်။

ပစ္စုပ္ပန်ဖြစ်စဉ်အဆက်

ဇာတ်တော်ပေါင်း၍တရားဟောတော်မူခြင်း

မြတ်စွာဘုရားသခင်သည် အတိတ်ဇာတ်ကြောင်း ပြန်ပြောင်း
 ဟောကြားတော်မူပြီးနောက်-

“ချစ်သားရဟန်းတို့-သေပွဲဝင်ရသောလိပ်သည် ကောကာလိက
 ဖြစ်လာသည်။ ဟင်္သာငှက်နှစ်ကောင်သည် အဂ္ဂသာဝကနှစ်ပါး ဖြစ်လာ
 သည်။ စကားများသော မင်းကြီးကား အာနန္ဒာဖြစ်လာသည်။ အမတ်
 ပညာရှိကား သင်တို့ဆရာ ငါဘုရား ဖြစ်လာသည်” ဟု ဇာတ်တော်ကို
 ပေါင်းတော်မူပြီးလျှင်-

“ချစ်သားရဟန်းတို့-ရဟန်းမည်သည် နှုတ်(ခံတွင်း)ကို စောင့်စည်း
 ခြင်းဖြင့် သိမ်မွေ့ချောညက် ငြိမ်သက်စွာ ကျင့်လေ့ရှိသဖြင့် ပျံ့လွင့်ခြင်းမရှိဘဲ
 ငြိမ်းအေးသော စိတ်ရှိပေရာသည်” မိန့်တော်မူပြီးလျှင် အောက်ပါဓမ္မဒေသနာ
 တော်ကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်
 ယော မုခသံယတော ဘိက္ခု၊
 မန္တဘာဏီ အနုဒ္ဒတော။
 အတ္ထံ ဓမ္မဉ္စ ဒီပေတိ၊
 မရုရံ တဿ ဘာဏိတံ။ ။

မြန်မာပြန် ။ ။ အကြင်ရဟန်းသည် နှုတ်ကို စောင့်စည်း၏။ ပညာဖြင့် ဆင်ခြင်၍ ပြောဆိုလေ့ရှိ၏။ မပျံ့မလွင့် ငြိမ်သက်သော စိတ်ရှိ၏။ အနက်အဓိပ္ပါယ်ကိုလည်းကောင်း၊ ပါဠိကိုလည်းကောင်း ရှင်းပြတတ်၏။ ထိုရဟန်း ပြောဆိုသော စကားသည် ချို့မြန်သာယာလှပေသည်။

ဤဓမ္မဒေသနာတော်အဆုံးမှာ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေသည်။

ကောကာလိက ဝတ္ထုပြီး၏ ။



ပစ္စုပ္ပန်ဖြစ်စဉ်အဆက်
ကချေသည်မဖြစ်စဉ်

ဥဂ္ဂသေနသုဋ္ဌေးသား ရဟန်းပြုခဲ့ပြီးနောက် မယားဖြစ်သူ ကချေသည်မက-

“...ငါချစ်လင်ကား ရဟန်းပြုသွားချေပြီ။ ငါသည်လည်း ချစ်လင် သွားရာ လမ်းကြောင်းအတိုင်း သွားသင့်ပေသည်...” ဟု ကြံစည်ပြီး ရဟန်း မိန်းမတို့ထံမှာ ရဟန်းပြု၍ မကြာမြင့်မီပင်လျှင် အရဟတ္တဖိုလ်သို့ ရောက်လေသည်။

ဥဂ္ဂသေနကချေသည်ဝတ္ထုပြီး၏ ။



(၄)

ဓမ္မာရာမ မထေရ်ဝတ္ထု

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးစံနေတော်မူစဉ် ဓမ္မာရာမ မထေရ်ကိုအကြောင်းပြု၍ “ဓမ္မာရာမော ဓမ္မရတော” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော်မူပါသည်။

**ပစ္စုပ္ပန်ဖြစ်စဉ်
ဓမ္မာရာမမထေရ်**

မြတ်စွာဘုရားသခင် ပရိနိဗ္ဗာန် မစံလွန်မီ လေးလအလိုကာလက ဖြစ်သည်။ မြတ်စွာဘုရားသခင်သည်-

“ဤနေ့မှ လေးလရှိသော် ငါဘုရား ပရိနိဗ္ဗာန်စံတော်မူမည်” မိန့်တော်မူလျှင် ရဟန်းတို့က-

“ငါ့ရှင်တို့-ငါတို့တစ်တွေ မည်သို့ ပြုကြကုန်မည်နည်း” ဟု အစုအစုဖွဲ့၍ ပြောဆိုသွားလာနေကြသည်။ ဓမ္မာရာမ မည်သောမထေရ်သည်-

“...ငါသည် မြတ်စွာဘုရားသခင် သက်တော်ထင်ရှား ရှိနေစဉ်မှာပင် ရဟန္တာဖြစ်အောင် တရားအားထုတ်မည်...” ကြံစည်၍ တစ်ပါးတည်း တရားအားထုတ်နေသည်။ ရဟန်းတို့က စကားပြောလာသော်လည်း စကားတုံ့မပြန်ဘဲ ဘုရားရှင်ဟောထားတော်မူသော တရားကိုသာ ဆင်ခြင်အောက်မေ့နေသည်။ ထိုကို ရဟန်းတို့က မြတ်စွာဘုရားသခင်ထံ ချဉ်းကပ်၍-

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-ဓမ္မရာမ ရဟန်းသည် ရှင်တော်မြတ်ဘုရားအပေါ်မှာ ချစ်ခင်မြတ်နိုးခြင်း မရှိပါ” ဟု လျှောက်ထားကြသည်။

ဓမ္မရာမရဟန်းကို ခေါ်စေ၍ မေးမြန်းစိစစ်တော်မူရာ ဓမ္မရာမ ရဟန်း၏ ရည်ရွယ်ချက်စိတ်အကြံကို ကြားသိတော်မူလျှင် မြတ်စွာဘုရား သခင်က-

“သာဓု-သာဓု၊ ကောင်းလေစွ၊ ကောင်းလေစွ” ဟု ကောင်းချီး ပေးတော်မူပြီး-

“ချစ်သားရဟန်းတို့-ငါဘုရား၌ ချစ်ခင်မြတ်နိုးခြင်းရှိသော ရဟန်း မည်သည်ကား ဓမ္မရာမထေရ်ကဲ့သို့ ဖြစ်သင့်ပေသည်။ ငါဘုရားအား ပန်းနံ့သာစသည်ဖြင့် ပူဇော်ကြသူတို့သည် ငါဘုရားအား မြတ်နိုးကော်ရော် ပူဇော်သည် မမည်ကုန်။ လောကုတ္တရာတရား ကိုးပါးအားလျော်သော ကျင့်ဝတ်ပဋိပတ်ကို ကျင့်သောသူတို့သာ ငါဘုရားအား စင်စစ်အားဖြင့် မြတ်နိုးကော်ရော်ပူဇော်သည် မည်ပေသည်” မိန့်တော်မူပြီးလျှင် အောက်ပါ ဓမ္မဒေသနာတော်ကို ဟောကြားတော်မူပေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်

ဓမ္မရာမော ဓမ္မရတော၊
ဓမ္မံ အနုဝိစိန္တယံ။
ဓမ္မံ အနုဿရံ ဘိက္ခု၊
သဒ္ဓမ္မာ န ပရိဟာယတိ။ ။

မြန်မာပြန် ။ ။ ဘာဝနာတရားလျှင် ဓမ္မလျော်ရာရှိသော၊ ဘာဝနာ တရား၌ ဓမ္မလျော်တတ်သော၊ တရားတော်ကို အဖန်ဖန် ကြံစည်တတ်သော၊ တရားတော်ကို အစဉ်အောက်မေ့ သော ရဟန်းသည် သူတော်ကောင်းတရားမှ မဆုတ် ယုတ်ချေ။

ဤဓမ္မဒေသနာတော်အဆုံးမှာ ဓမ္မရာမထေရ်သည် အရဟတ္တ ဖိုလ်၌ တည်လေသည်။ ရောက်လာသော ပရိသတ်အားလည်း အကျိုးရှိသော တရားဟောခြင်း ဖြစ်လေသည်။

ဓမ္မရာမ ထေရ်ဝတ္ထုပြီး၏ ။
❀ ❀ ❀

(၅)

**ဝိပက္ခသေဝကရဟန်းဝတ္ထု
(ဂိုဏ်းတစ်ပါးနှင့်ဆက်ဆံသောရဟန်းဝတ္ထု)**

မြတ်စွာဘုရားသခင်သည် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးစံနေတော်မူစဉ် မထင်ရှားသော ဝိပက္ခသေဝကရဟန်းကို အကြောင်းပြု၍ “သလာဘံ နာတိမညေယျ” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော်မူပါသည်။

**ပစ္စုပ္ပန်ဖြစ်စဉ်
ဂိုဏ်းတစ်ပါးနှင့်ဆက်ဆံသောရဟန်း**

ရဟန်းတစ်ပါးသည် ဒေဝဒတ်ဂိုဏ်းဝင် ရဟန်းတစ်ပါးနှင့်အတူ သွားလာပေါင်းသင်း၍ ဒေဝဒတ်နေရာအရပ်မှာ နှစ်ရက်သုံးရက်နေလျက် ဒေဝဒတ်၏ လာဘ်လာဘကို သုံးဆောင်ပြီးမှ ပြန်လာသည်။ ရဟန်းတို့က ထိုအကြောင်းကို လျှောက်ကြားသဖြင့် မြတ်စွာဘုရားသခင်က ထိုရဟန်းကို ခေါ်စေ၍ မေးမြန်းတော်မူရာ-

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-တပည့်တော် သည် ဒေဝဒတ်၏နေရာမှာ နှစ်ရက်သုံးရက်နေမိသော်လည်း သူ၏အယူကို မယူပါဘုရား” လျှောက်ထားသည်။

“ချစ်သားရဟန်း-သင်သည် သူ့အယူကို မယူသော်လည်း တွေ့မြင် တိုင်းသော သူတို့အား ထိုအယူကို နှစ်သက်သကဲ့သို့ ဟန်ဆောင်လှည့်လည်

ဘိသည်။ သင်သည် ယခုအခါမှာသာ ဤသို့ပြုသည် မဟုတ်သေး၊ ရှေးအခါတုန်းကလည်း ပြုဖူးသည်သာတည်း” မိန့်တော်မူလျှင် ရဟန်းတို့ တောင်းပန်သဖြင့် အတိတ်ဇာတ်ကြောင်းကို ပြန်ပြောင်းတော်မူလေသည်။

အတိတ်ဖြစ်ရပ်

အကျင့်ပျက်သောဆင်တော်

ရှေးလွန်လေပြီးသောအခါ ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်းကြီး မင်းပြုစဉ် ဘုရားအလောင်းသည် ထိုမင်းကြီး၏ အမတ်ကြီးဖြစ်လေသည်။ မင်းကြီး၏ မင်္ဂလာဆင်တော်သည် ဆင်မ၏ မျက်နှာနှင့် တူသောကြောင့် ‘မဟိဋ္ဌာမုခ’ အမည်ရှိ၏။ သီလရှိ၏။ အကျင့်နှင့် ပြည့်စုံ၏။ မည်သူ့ကိုမျှ မညှဉ်းဆဲလေ။

တစ်နေ့သောညအခါ မင်္ဂလာဆင်တော်၏ ဆင်းတင်းကုပ်အနီးမှာ ခိုးသူတို့ စုရုံးရောက်လာကြပြီး ‘မည်သို့မည်ပုံ ခိုးဆိုးတိုက်ခိုက် ညှဉ်းဆဲ သတ်ဖြတ်ကြမည်’ဟု ဆွေးနွေးတိုင်ပင်ကြသည်။ တစ်ယောက်သည် တစ်ယောက်အား အချင်းချင်း သင်ပေးကြသည်။ ဤသို့လျှင် နေ့စဉ် ရက်ဆက် ညပေါင်းများလာသော် မင်္ဂလာဆင်တော်က သူ့အားလည်း ညှဉ်းဆဲသတ်ဖြတ်ရန် သင်ပေးသည်ယူမှတ်ပြီး နံနက်စောစောမှာ ရောက် လာသော ဆင်ထိန်းကို နှာမောင်းဖြင့် ကိုင်ဖမ်း၍ ရိုက်သတ်လိုက်သည်။ နောက်ထပ်ရောက်လာသော ဆင်ထိန်းနှစ်ယောက်ကိုလည်း သတ်ပြန် လိုက်သည်။ ဆင်ထိန်းတို့က-

“မဟိဋ္ဌာမုခ ဆင်တော်သည် ရူးသွပ်လေပြီ။ တွေ့တိုင်းသော လူတို့ကို သတ်လေသည်”ဟု မင်းကြီးအား လျှောက်ထားကြသည်။ မင်းကြီးက ဘုရားအလောင်းတော် အမတ်ကြီးအား သွားရောက်စုံစမ်း စေသည်။ ဘုရားအလောင်းတော်သည် ဆင်တင်းကုပ်သို့ သွားရောက်ပြီး စူးစမ်းကြည့်သည်။

ဆင်မှာ မည်သည့်ရောဂါမှမရှိကြောင်း အကဲခတ်မိပြီးနောက် ‘ဘာကြောင့် ဤသို့ ဖြစ်ရသနည်း’ သိလိုသဖြင့် ‘ဆင်းတင်းကုပ်အနီးမှာ ညအခါ စကားလာပြောသူရှိ/မရှိ မေးရာ ခိုးသူတို့ လာရောက်စကား ပြောလေ့ရှိကြောင်း သိရှိရသည်။ မင်းကြီးထံ ပြန်သွားပြီး ထိုအကြောင်းကို လျှောက်တင်သည်။ မင်းကြီးက-

“ သို့ဖြစ်လျှင် မည်သို့ပြုသင့်ကြောင်း ” မေးတော်မူသည်။

“ မြတ်သောမင်းကြီး- သီလရှိကုန်သော ရဟန်းပုဏ္ဏားတို့ကို ဆင်းတင်းကုပ်မှာ နေထိုင်စေပြီး သီလနှင့်စပ်သော စကားတို့ကို ပြောစေသင့်ပါသည် ” လျှောက်တင်လျှင် မင်းကြီးက ထိုအတိုင်း ပြုစေသည်။ ထိုအခါမှစ၍ မင်္ဂလာဆင်တော်သည် ယခင်ကကဲ့သို့ သီလရှိလာသည်။ အကျင့်နှင့် ပြည့်စုံလာလေသည်။

**ပစ္စုပ္ပန်ဖြစ်စဉ်အဆက်
ဇာတ်တော်ပေါင်း၍တရားဟောတော်မူခြင်း**

မြတ်စွာဘုရားသခင်သည် အတိတ်ဇာတ်ကြောင်းကို ပြန်ပြောင်းဟောကြားတော်မူပြီးနောက်-

“ ချစ်သားရဟန်း- သင်သည် ရှေးကလည်း မြင်တိုင်း မြင်တိုင်းသော သူကို မှီဝဲဆည်းကပ်ဖူးလေသည်။ ခိုးသူတို့၏ စကားကို ကြားလျှင် ခိုးသူကို ဆည်းကပ်သည်။ တရားစောင့်သူတို့၏ စကားကိုကြားလျှင် တရားစောင့်သူကို မှီဝဲဆည်းကပ်လေသည်။ ထိုစဉ်ခါက မဟိဋ္ဌာမုခဆင်တော်သည် ယခုအခါ သင်ဝိပက္ခသေဝကရဟန်း ဖြစ်လာသည်။ မင်းကြီးသည် အာနန္ဒာဖြစ်လာသည်။ ပညာရှိအမတ်ကား ငါဘုရား ဖြစ်လာသည် ” ဟု ဇာတ်တော်ကို ပေါင်းတော်မူပြီးလျှင်-

“ ချစ်သားရဟန်းတို့- ရဟန်းမည်သည်ကား မိမိရရှိသော လာဘ်လာဘဖြင့်သာ ရောင့်ရဲနိုင်သူ ဖြစ်ရပေသည်။ သူတစ်ပါး ရရှိသော လာဘ်လာဘကို မတောင့်တအပ်၊ သူတစ်ပါးလာဘ်ကို တောင့်တသော ရဟန်းအား ဈာန်မဂ်ဖိုလ်မရရှိနိုင်၊ မိမိလာဘ်လာဘဖြင့် ရောင့်ရဲနိုင်သူကိုသာ ဈာန်မဂ်ဖိုလ်တို့ ဖြစ်ပေါ်နိုင်ပေသည် ” မိန့်တော်မူပြီးလျှင် အောက်ပါဓမ္မဒေသနာတော်ကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်

၁။ သလာဘံ နာတိမညေယျ၊
နာညေသံ ပိဟယံ စရေ။
အညေသံ ပိဟယံ ဘိက္ခု၊
သမာဓိ နာမိဂစ္ဆတိ။ ။

မြန်မာပြန် ။ ။ မိမိရသောလာဘ်ကို မထီမဲ့မြင် မအောက်မေ့ရာ၊ သူ
တစ်ပါးတို့၏ လာဘ်ကို မတောင့်တရာ။ သူတစ်ပါး တို့၏
လာဘ်ကို တောင့်တသောရဟန်းသည် စိတ်တည် ငြိမ်မှု
သမာဓိကို မရနိုင်။

၂။ အပ္ပလာဘောပိ စေ ဘိက္ခု၊
သလာဘံ နာတိမညတိ။
တံ ဝေ ဒေဝါ ပသံသန္တိ၊
သုဒ္ဓါဇီဝိ မတန္တိတံ။ ။

မြန်မာပြန် ။ ။ လာဘ်လာဘ နည်းသော်လည်း အယုတ်အမြတ် အစဉ်
အတိုင်း လှည့်လည်လည် ဆွမ်းခံသော ရဟန်းသည်
မိမိရသော လာဘ်ကို မထီမဲ့မြင် မပြုရာ။

ဤဓမ္မဒေသနာတော်အဆုံးမှာ များစွာသောသူတို့သည် သောတာ
ပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေသည်။

ဝိပက္ခသေဝကရဟန်းဝတ္ထုပြီး၏။



(၆)

ပဉ္စဂ္ဂဒါယကာပုဏ္ဏားဝတ္ထု

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးစံနေတော်မူစဉ် ပဉ္စဂ္ဂဒါယကာ ပုဏ္ဏားကို အကြောင်းပြု၍ “သဗ္ဗသော နာမရူပသ္မိ” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော်မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

အဦးငါးမျိုးလှူသူပုဏ္ဏား

သာဝတ္ထိပြည်မှ ပုဏ္ဏားတစ်ဦးသည် လယ်လုပ်ရန် ပြင်ဆင်သော အခါ လယ်ဦးအလှူ၊ ကောက်နယ်သောအခါ နယ်ဦးအလှူ၊ ကောက်နယ်ပြီး၍ ပစ္စည်းဖြစ်သောအခါ ပစ္စည်းဦးအလှူ၊ ပစ္စည်းသိမ်းဆည်းသောအခါ သိမ်းဦးအလှူ၊ ထမင်းဖြစ်သောအခါ ထမင်းဦးအလှူ-ဟူသော အလှူငါးမျိုးကို ပေးလှူလေ့ရှိသည်။ ထို့ကြောင့် ပဉ္စဂ္ဂဒါယကာဟု ခေါ်ကြသည်။ ထိုပုဏ္ဏားသည် ပန်းကန်ထဲမှာ ထမင်းရှိလျှင် ရောက်လာသူအား မပေးလှူဘဲ မစားဖူးချေ။

ဘုရားရှင်ကြွတော်မူလာရာဝယ်

တစ်နေ့မှာ မြတ်စွာဘုရားသခင်သည် ထိုပဉ္စဂ္ဂဒါယကာ ပုဏ္ဏားလင်မယားနှစ်ဦးစလုံး အနာဂါမ်ဖြစ်လတံ့သည်ကို သိမြင်တော်မူသဖြင့်

ပုဏ္ဏားကြီး ထမင်းစားချိန်မှာ ပုဏ္ဏားကြီး အိမ်တံခါးဝသို့ ကြွ၍ ဆွမ်းရပ်
တော်မူသည်။ ပုဏ္ဏားကြီးသည် အိမ်တံခါးဝကို ကျောပေး၍ ထမင်း
စားနေသည်။ မြတ်စွာဘုရားသခင်အား မမြင်ချေ။ ပုဏ္ဏားမကား အိမ်ရှေ့သို့
မျက်နှာမူထားသည်။ ပုဏ္ဏားကြီးအား ထမင်းပြုစုကျွေးမွေးနေသည်ဖြစ်၍
မြင်ပြီး စဉ်းစားသည်။

“...ငါ့အရှင် လင်သည် အဦးငါးမျိုးကို ပေးလှူလေ့ရှိသည်။ ယခု
ကြွလာသော ရဟန်းဂေါတမကိုမြင်လျှင် သူ့စားမည့် ထမင်းကို ပေးလှူ
လိမ့်မည်။ ထိုအခါ ငါထမင်း ပြန်ချက်ရလိမ့်မည်...” စဉ်းစား၍ ပုဏ္ဏားကြီး
မမြင်ကွယ်ရာမှ တဖြည်းဖြည်း ဘုရားရှင်အနားသို့ ကပ်သွားပြီး ‘ကန်တော့
ဆွမ်းပါဘုရား’ ဟု တိုးတိုးလေးလျှောက်သည်။ မြတ်စွာဘုရားသခင်က
‘မကြွလို’ ဟူ၍ ဦးခေါင်းကို ခါ၍ ပြတော်မူသည်။

ထိုကိုမြင်၍ ပုဏ္ဏားမက ပြင်းစွာရယ်မောသည်။ ထိုခဏမှာ ဘုရား
ရှင်သည် ရောင်ခြည်တော်ကို ကွန့်မြူးစေတော်မူသည်။ ထမင်းစားနေသော
ပုဏ္ဏားကြီးသည် ပုဏ္ဏားမ၏ ရယ်သံကို ကြားသောကြောင့်လည်းကောင်း၊
ရောင်ခြည်တော်ကို မြင်သဖြင့် လည်းကောင်း လှည့်ကြည့်ရာ ဆွမ်းရပ်
တော်မူနေသော မြတ်စွာဘုရားသခင်ကို တွေ့သွားသည်။

“အိုရှင်မ-သင်သည် ငါ့ကို ပျက်စီးစေဘိသည်(ဖျက်ဆီးဘိသည်)
ရဟန်းဂေါတမ ကြွတော်မူလာသည့်အဖြစ်ကို မြင်ပါလျက် ငါ့အား မပြော
ကြားဘဲ နေဘိသည်” ဆိုလျက် စားနေဆဲ ထမင်းပန်းကန်ကိုယူ၍
ဘုရားရှင်ထံ ချဉ်းကပ်လျှောက်ထားသည်။

“အိုအရှင်ဂေါတမ-အကျွန်ုပ်သည် အဦးငါးမျိုးကို ပေးလှူပြီးမှ
စားသုံးသူဖြစ်ပါသည်။ ဤထမင်းမှာလည်း အလယ်မှ ထက်ဝက်ခွဲ၍
တစ်ဝက်ကိုသာ စားရပါသေးသည်။ ကျန်ထမင်းတစ်ဝက်ကို အရှင်ဂေါတမ
အလှူခံပါမည်လော”

“ပုဏ္ဏားကြီး-ထမင်းဦးဖြစ်ဖြစ်၊ ထက်ဝက်စားပြီး ထမင်းဖြစ်ဖြစ်၊
စားပြီး ကျန်သော ထမင်းဖြစ်ဖြစ် ငါ့ဘုရားအား လျှောက်ပတ်သည်
သာတည်း။ ထိုစကားမှန်လေသည်။ ပုဏ္ဏားကြီး၊ သူတစ်ပါးတို့ ပေးစာ
ကမ်းစာဖြင့် အသက်မွေးရသော ရဟန်းမည်သည် အဦးအဖျားဆွမ်း
သို့မဟုတ် စားနေစဉ် ထက်ဝက်ခွဲသော အလယ်ဆွမ်း သို့မဟုတ် စာကြွင်း
ဆွမ်း-ရရာရာဆွမ်းကို ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်း မပြုထိုက်၊ ထိုပုဂ္ဂိုလ်ကို
ပညာရှိတို့က မုနိမည်၏ဟု ဆိုကုန်၏” မိန့်တော်မူသည်။

ရဟန်းဟူသည်မှာ

ပုဏ္ဏားကြီးသည် မြတ်စွာဘုရားသခင် မိန့်တော်မူသည်ကို ကြား၍ များစွာအံ့ဩနှစ်သက်သဖြင့် တံခါးဝမှာ ရပ်တည်လျက်ဖြင့်-

“အိုအရှင်ဂေါတမ-သင်တို့သည် မိမိတပည့်တို့ကို ဘိက္ခု(ရဟန်း) ဟူ၍ ခေါ်ဝေါ်ပြောဆိုကြသည်။ အဘယ်အတိုင်းအတာဖြင့် ဘိက္ခု(ရဟန်း) မည်ပါသနည်း” မေးလျှောက်သည်။

မြတ်စွာဘုရားသခင်သည် ‘ဤပုဏ္ဏားအား အဘယ်တရား ဒေသနာဖြင့် သင့်လျော်သနည်း’ ဆင်ခြင်တော်မူရာ ‘လင်မယားနှစ်ဦးစလုံး ကဿပမြတ်စွာဘုရားသခင် လက်ထက်တော်က ရုပ်နာမ်တရား ကြားနာဖူး ခဲ့ရသည်’ကို သိမြင်တော်မူ၍-

“ပုဏ္ဏားကြီး-ရုပ်နာမ်တရား၌ မတပ်နှစ်သက်၊ မကပ်ငြိသော သူသည် ‘ဘိက္ခု(ရဟန်း)မည်ပေသည်’ မိန့်တော်မူပြီးလျှင် အောက်ပါ ဓမ္မဒေသနာတော်ကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်

သဗ္ဗသော နာမရူပသ္မိံ၊
ယဿ နတ္ထိ မမာယိတံ။
အသတာ စ နသောစတိ၊
သ ဝေ ဘိက္ခုတိ ဝုစ္စတိ။ ။

မြန်မာပြန် ။ ။ အလုံးစုံသော ရုပ်နာမ်၌ ငါ့၊ငါ့ဥစ္စာဟု မြတ်နိုးခြင်း၊ စွဲလန်းခြင်းမရှိသော၊ ထိုရုပ်နာမ်ပျက်စီးသော်လည်း စိုးရိမ်ခြင်း မရှိသောပုဂ္ဂိုလ်ကို ‘ဘိက္ခု(ရဟန်း)’အစစ်ဟု ခေါ်ဆိုအပ်ပေသည်။

ဤဓမ္မဒေသနာတော်အဆုံးမှာ ပုဏ္ဏားကြီးလင်မယားနှစ်ဦးစလုံး အနာဂါမိဖိုလ်၌ တည်ကြလေသည်။

ပဉ္စဂ္ဂဒါယကာပုဏ္ဏားကြီးဝတ္ထုပြီး၏။



(၇)

ရဟန်းကိုးရာဝတ္ထု

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးစံ နေတော်မူစဉ် ရဟန်းကိုးရာကို အကြောင်းပြု၍ “မေတ္တာဝိဟာရီ ယော ဘိက္ခု” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော်မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

နတ်မင်းပြောသောသတင်းစကား

အခါတစ်ပါး၌ အရှင်မဟာကစ္ဆည်းမထေရ်သည် အဝန္တီတိုင်း ဇနပုဒ်၌ ဆွေမျိုးတို့ရှိရာရွာကို အမှီပြု၍ ပဝတ္တတောင်၌ သီတင်းသုံးနေသည်။ ကောဠိကဏ္ဍသောဏမည်သော ဒါယကာသည် မထေရ်၏ တရားစကား၌ ကြည်ညိုပြီး ရဟန်းပြုခဲ့ရာ သုံးနှစ်လွန်မှ ပဉ္စင်းအဖြစ်ကို ရရှိသည်။ ပဉ္စင်းဖြစ်ပြီးနောက် မြတ်စွာဘုရားသခင်အား ဖူးမြော်ရန် ဇေတဝန်ကျောင်းတော်သို့ လာခဲ့သည်။ မြတ်စွာဘုရားသခင်အား ရှိခိုး၍ ပဋိသန္ဓာရပြုပြီးနောက် ခွင့်ပြုတော်မူချက်ဖြင့် ဂန္ဓကုဋိတိုက်တော်တွင်းမှာ ဘုရားရှင်နှင့်အတူ ကျိန်းစက်ခွင့်ရသည်။

မိုးလင်းသော် မြတ်စွာဘုရားသခင် တိုက်တွန်းတော်မူချက်အရ သောဏမထေရ်သည် ဘုရားစကားတော်တည်းဟူသော ပါဠိတော်ကို သာယာစွာ ရွတ်ဆိုသည်။ ရွတ်ဆိုအပြီးမှာ မြတ်စွာဘုရားသခင်က “သာဓု- သာဓု၊ ကောင်းလေစွ ကောင်းလေစွ” ဟု ကောင်းချီးပေးတော်မူသည်။

ဘုရားရှင်၏ ကောင်းချီးပေးသံကို ကြား၍ ဘုမ္မစိုးနတ်မှ အစပြု၍ ဗြဟ္မာ ဘုံတိုင်အောင်သော နတ်ဗြဟ္မာတို့ ကောင်းချီးနုမော်သာစု ခေါ်ကြသည်။

ဇေတဝန်ကျောင်းတော်မှ ယူဇနာတစ်ရာနှစ်ဆယ်ရှိသော ကောဋိ ကဏ္ဍသောဏမထေရ်၏ မိခင် ဥပါသိကာမအိမ်၌ စောင့်သော နတ်သည် လည်း အသံကျယ်စွာ သာစုခေါ်သည်။ ဥပါသိကာမက မေးသည်။

“မည်သူ သာစုခေါ်သနည်း”

“ချစ်နုမ-ငါပင် ဖြစ်သည်”

“သင်ကား မည်သူနည်း”

“သင်၏ အိမ်စောင့်နတ် ဖြစ်သည်”

“သင်သည် ရှေးတုန်းက ငါ့အား ကောင်းချီးပေးဘဲ ဘာကြောင့် ယခုမှ ပေးရသနည်း”

“ငါကား သင့်အား ကောင်းချီးပေးသည်မဟုတ်ပါ”

“အဘယ်သူအား ကောင်းချီးပေးသနည်း”

“သင်၏သားဖြစ်သူ ကောဋိကဏ္ဍသောဏမထေရ်အား ပေးပေ သည်”

“ငါ့သားသည် အဘယ်အမှုကို ပြုလေသနည်း”

“ချစ်နုမ-သင်၏သားသည် မြတ်စွာဘုရားသခင်နှင့် ဂန္ဓကုဋိတိုက် တော်တစ်ခုတွင်းမှာ သီတင်းသုံး၍ ဘုရားရှင်အား တရားဟောဆိုပြသည်။ မြတ်စွာဘုရားသခင်က နှစ်သက်ကြည်ညိုသဖြင့် ကောင်းချီးပေးတော် မူသည်။ ငါသည်လည်း ထိုမထေရ်အား ကောင်းချီးပေးပေသည်”

“အိုအရှင်နတ်မင်း-မည်သို့ ဆိုပါသနည်း၊ ကျွန်တော်မ၏ သားသည် မြတ်စွာဘုရားသခင်အား တရားဟောပြပါသလော”

“မှန်ပေသည် ချစ်နုမ”

ဤစကားကို ကြားရလျှင် မိခင်ဥပါသိကာမကြီးအား အားကြီး သော နှစ်သက်ဝမ်းမြောက်ခြင်း ပီတိဖြစ်လေသည်။ ထို့နောက်-

- “...ငါ့သားသည် မြတ်စွာဘုရားသခင်နှင့်အတူ ဂန္ဓကုဋိတစ်တိုက် ထဲမှာ သီတင်းသုံးပြီး ဘုရားရှင်အား တရားဟောနိုင်စွမ်းပါလျှင် ငါမိခင်အား လည်း ဟောပြနိုင်ပါလိမ့်မည်။ သားပြန်လာသည့်အခါ တရားဟောစေပြီး နာကြားမည်...” ဟူ၍ ကြံစည်စိတ်ကူးထားသည်။

သားရဟန်းပြန်လာရာဝယ်

မိခင်ဥပါသိကာမကြီးသည် သားရဟန်းပြန်လာသည့်အခါ ကောင်းစွာပြုစုလုပ်ကျွေး၍ မေးလျှောက်သည်။

“ချစ်သား-သင်သည် မြတ်စွာဘုရားသခင်နှင့်အတူ ဂန္ဓကုဋ် တစ်တိုက်ထဲမှာ သီတင်းသုံး၍ မြတ်စွာဘုရားသခင်အား တရားဟောပြု သည်မှာ မှန်ပါသလော”

“ဒါယိကာမကြီး-ဤအကြောင်းကို သင့်အား မည်သူပြောသနည်း”

မိခင်က နတ်မင်းပြောပြသော သတင်းစကားနှင့် မိမိအကြံဖြစ်ပုံကို ပြောပြပြီး-

“ချစ်သား-သင်သည် မြတ်စွာဘုရားသခင်အား ဟောပြောသော တရားစကားကို မိခင်လည်း ကြားနာလိုပါသည်။ ဤမည်သော နေ့ရက်မှာ တရားနာရန် မဏ္ဍပ်ဆောက်လုပ်ပါမည်။ ထိုတရားကို မိခင်အား ဟောပြုပါ” လျှောက်ထားလျှင် ကောဋိကဏ္ဍသောဏမထေရ်က ဆိတ်ဆိတ်နေ၍ လက်ခံတော်မူသည်။

အိမ်ဖောက်ခံရသော်လည်း ဓတုန်မလှုပ်တရားနာခြင်း

မိခင်ဥပါသိကာမကြီးသည် ရဟန်းများအား အလှူကြီးပေး၍ မဏ္ဍပ်ဆောက်လုပ်ကာ တရားပွဲ ကျင်းပသည်။ မိခင်ကြီးသည် အိမ်မှာ ကျွန်မတစ်ယောက်တည်းသာ ချန်ရစ်ခဲ့ပြီး ကျန်လူအားလုံးကိုခေါ်ကာ တရားသွားနာသည်။ သားရဟန်းဟောသောတရားကို စူးစိုက်စွာ နာကြား နေသည်။ ထိုသို့ တရားနာနေစဉ်မှာ ခိုးသူကိုးရာတို့သည် ထိုဥပါသိကာမ အိမ်ထဲသို့ ဝင်ရောက်ကြပြီး ခေါင်းဆောင်ခိုးသူကြီးအား-

“သင်သည် ထိုအိမ်ရှင် မိန်းမအနားမှာ သွားနေပါ။ ခိုးသူတို့ အိမ်ထဲ ဝင်ကြောင်း ကြားပြီး အိမ်ပြန်လာမည်လုပ်လျှင် ထိုနေရာပင် ခုတ်သတ် လိုက်ပါ” စေလွှတ်လိုက်သည်။ ခိုးသူကြီးလည်း သွား၍တရားနာနေသည့် ဥပါသိကာမကြီး အနားမှာထိုင်လျက် အကဲခတ်နေသည်။ ခိုးသူတို့သည် အိမ်တွင်းမှာ မီးထွန်း၍ အသပြာတိုက်ကိုဖွင့်ကြသည်။ အိမ်စောင့် ကျွန်မ သည် ပြေးသွား၍ ဥပါသိကာမကြီးအား ပြောပြသည်။ဥပါသိကာမကြီးက-

“ခိုးသူတို့သည် တွေ့မြင်ရာအသပြာတို့ကို ယူကြပါစေ၊ ငါ့သား၏ တရားနာနေသည်ကို မနှောင့်ယှက်နှင့် အိမ်ပြန်သွားပါ” ဆို၍ ပြန်လွှတ် လိုက်သည်။

ကျွန်မပြန်လာ၍ ခိုးသူတို့ ငွေတိုက်ဖွင့်နေသည်ကို မြင်လျှင် တစ်ဖန် သွား၍ အကြောင်းကြားပြန်သည်။ ဥပါသိကာမကြီးက-

“ခိုးသူတို့သည် သူတို့အလိုရှိရာ ယူချင်ယူကြပါစေ၊ ငါ့သား၏ တရားနာနေသည်ကို မနှောင့်ယှက်နှင့်၊ အိမ်သို့သာ ပြန်သွားပါ” ဆိုကာ ပြန်လွှတ်လိုက်သည်။

ကျွန်မပြန်လာ၍ ရွှေတိုက်ဖောက်သည်ကို မြင်ပြန်လျှင် တစ်ဖန် သွားရောက်၍ အကြောင်းကြားပြန်သည်။

“ဟယ် ကျွန်မ-သင်သည် ငါ့အား ခဏခဏလာ၍ နှောင့်ယှက် နေသည်။ ခိုးသူတို့သည် ယူချင်တာယူကြပါစေ၊ သင့်ကို အိမ်သို့ ပြန်လွှတ် လျက်နှင့် သား၏ တရားနာသည့် ငါ့ထံ ခဏခဏပြန်ပြန်လာပြီး နှောင့်ယှက် နေသည်။ ငါ့စကား နားမထောင်ဘဲ သည်တစ်ခါပြန်လာလျှင် သိစေမည်” ကြိမ်မောင်း၍ ပြန်လွှတ်ပြန်သည်။

ထိုစကားအလုံးစုံကို ကြားရသော ခိုးသူကြီးက-

“...ဤသို့ သဘောရှိသော ဒါယိကာမ၏ ဥစ္စာကို ခိုးယူသော ခိုးသူ တို့အား မိုးကြိုးပစ်၍ ဦးခေါင်းကွဲလေရာ၏...” ကြံအောက်မေ့၍ ခိုးသူတို့ထံ ပြန်လာသည်။ ယူထားသော ပစ္စည်းဥစ္စာအားလုံးကို နေရာတကျ ပြန်ထား စေလိုက်သည်။ ထို့နောက် ခိုးသူအားလုံးကို တရားဟောမဏ္ဍပ်သို့ ခေါ်လာ ခဲ့သည်။

ခိုးသူတို့အကျွတ်တရားရကြပြီ

ကောဠိကဏ္ဍသောဏမထေရ်သည် တစ်ညလုံး တရားဟောပြီး မိုးလင်းသော် တရားပလ္လင်မှ ဆင်းလာခဲ့သည်။ ခိုးသူကြီးသည် ဥပါသိကာမကြီး၏ ခြေရင်းမှာဝပ်၍-

“အရှင်မ-အကျွန်ုပ်အား သည်းခံပါလော့” တောင်းပန်သည်။

“အမောင်-ငါက အဘယ်ကို သည်းခံရပါမည်နည်း” မေးလာ သဖြင့် အကြောင်းစုံကို ပြောပြသည်။ ခိုးသူကိုးရာလုံးကိုလည်း တောင်းပန် စေသည်။

“အမောင်တို့-ထားတော့ ငါသည်းခံပါ၏’

“အရှင်မ-အကျွန်ုပ်တို့အား သည်းခံပါလျှင် အရှင်မ၏သား ရဟန်း ထံမှာ ငါတို့အား ရဟန်းပြုခွင့် တောင်းပန်ပေးပါ”

ဥပါသိကာမကြီးသည် သားရဟန်းအား တောင်းပန် လျှောက်ထား၍ ခိုးသူကိုးရာတို့အား ရဟန်းပြုပေးလိုက်သည်။ ထိုရဟန်းတို့သည် ပဉ္စင်းအဖြစ်ကို ရပြီးသောအခါ တစ်ပါးစီ တစ်ပါးစီအား ကမ္မဋ္ဌာန်းအသီးသီးပေးလိုက်သည်။ ရဟန်းကိုးရာတို့သည် ကမ္မဋ္ဌာန်းကိုယူပြီး တောင်တစ်တောင်သို့ တက်ရောက်ကာ သစ်ပင်ရိပ်မှာထိုင်၍ တရားအားထုတ်နေကြသည်။

မြတ်စွာဘုရားသခင်သည် ယူဇနာတစ်ရာနှစ်ဆယ့်ဝေးကွာသော ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူလျက်က ထိုရဟန်းတို့ကို မြင်တော်မူ၍ ရောင်ခြည်တော်ကို ကွန့်မြူးစေကာ မျက်နှာတူရှုမှာ ဟောကြားတော်မူနေသကဲ့သို့ အောက်ပါဓမ္မဒေသနာများကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်

- ၁။ မေတ္တာဝိဟာရီ ယော ဘိက္ခု။
ပသန္နော ဗုဒ္ဓသာသနေ။
အဓိဂစ္ဆေ ပဒံ သန္တံ။
သင်္ခါ ရူပသမံ သုခံ။ ။

မြန်မာပြန် ။ ။ အကြင်ရဟန်းသည် မေတ္တာဖြင့် နေလေ့ရှိ၏။ ထိုရဟန်းသည် ဘုရားမြတ်စွာသာသနာတော်၌ ကြည်ညိုသည်ဖြစ်၏။ ငြိမ်သက်သော အလုံးစုံသော သင်္ခါရတို့၏ ချုပ်ငြိမ်းရာ ဖြစ်သော နိဗ္ဗာန်ချမ်းသာသို့ ရောက်သည်သာလျှင်တည်း။

- ၂။ သိဉ္စ ဘိက္ခု ဣမံ နာဝံ၊
သိတ္တာ တေ လဟု မေဿတိ။
ဆေတွာ ရာဂဉ္စ ဒေါသဉ္စ၊
တတော နိဗ္ဗာန မေဟိသိ။ ။

မြန်မာပြန် ။ ။ အိုရဟန်း-ခန္ဓာကိုယ်တည်းဟူသော လှေကြီးမှ မိစ္ဆာ
ဝိတက် တည်းဟူသော ရေကိုပက်ထုတ်လော့။ ထိုသို့
ပက်ထုတ်လျှင် သင်၏ခန္ဓာကိုယ်လှေကြီးသည်
လျင်မြန်စွာ သွားပေလတ္တံ့။ ရာဂဒေါသကို ပယ်ဖြတ်ပြီး
နောက် နိဗ္ဗာန်သို့ ရောက်ပေလတ္တံ့။

၃။ ပဉ္စ ဆိန္ဒေ ပဉ္စ ဇဟေ၊
ပဉ္စ စုတ္တရိ ဘာဝယေ။
ပဉ္စ သင်္ဂါတိဂေါ ဘိက္ခု၊
ဩဃ တိဏ္ဏောတိ ဝုစ္စတိ။ ။

မြန်မာပြန် ။ ။ အောက်သံယောဇဉ်ငါးပါးကို ဖြတ်ရာ၏။ အထက်
သံယောဇဉ်ငါးပါးကို စွန့်ပစ်ရာ၏။ သဒ္ဓါစသော တရား
ငါးပါးကို လွန်စွာပွားများရာ၏။ လောဘစသည်
ငြိတွယ်ခြင်းတရားငါးပါးတို့ကို လွန်မြောက်သောရဟန်းကို
'သံသရာဝဲဩဃမှ လွန်မြောက်ပြီးသူ' ဟု ခေါ်ဆိုအပ်၏။

၄။ ဈာယ ဘိက္ခု မာ ပမာဒေါ၊
မာ တေ ကာမဂုဏေ ရမေဿု စိတ္တံ။
မာ လောဟဂုဋ် ဂိလိ ပမတ္တော၊
မာ 'ကန္တိဒုက္ခမိဒ' န္တိ ဒယုမာနော။

မြန်မာပြန် ။ ။ အိုရဟန်း-ကမ္မဋ္ဌာန်းကို ရှုလော့။ မမေ့မလျော့လင့်။
သင်၏စိတ်ကို ကာမဂုဏ်၌ မမေ့လျော်စေလင့်။
မေ့လျော့ပြီး သံတွေခဲကို မမျိုလင့်။ ငရဲ၌ လောင်မြိုက်ခြင်း
ခံရသည်ရှိသော် 'ဤလောင်မြိုက်ခြင်းကား ဆင်းရဲပေစွ'
ဟု မငိုကြွေးလင့်။

- ၅။ နတ္ထိ ဈာနံ အပညဿ၊
ပညာ နိတ္ထိ အဈာယတော။
ယမ္ပိ ဈာနဉ္စ ပညာစ၊
သ ဝေ နိဗ္ဗာန သန္တိကေ။ ။

မြန်မာပြန် ။ ။ ပညာမဲ့သူအား ဈာန်သမာဓိမရှိ။ သမာဓိမရှိသူအား
ဝိပဿနာပညာမရှိ။ ဈာန်သမာဓိနှင့် ဝိပဿနာ ပညာ
ရှိသော သူသည် နိဗ္ဗာန်အနီး၌ တည်ရှိ၏။

၆။ သုညာဂါရံ ပဝိဋ္ဌဿ၊
သန္တစိတ္တဿ ဘိက္ခုနော။
အနာနုသီ ရတီဟောတိ၊
သမ္မာ ဓမ္မံ ဝိပဿတော။ ။

မြန်မာပြန် ။ ။ ဆိတ်ငြိမ်ရာအရပ်သို့ ဝင်ရောက်၍ ငြိမ်သက်သော စိတ်
ရှိသော ကောင်းစွာတရားကို ရှုမှတ်သောရဟန်းအား
လူတို့မွေ့လျော်မှုထက် သာလွန်သော မွေ့လျော်ခြင်းမျိုး
ဖြစ်၏။

၇။ ယတော ယတော သမ္မသတိ၊
ခန္ဓာနံ ဥဒယဗ္ဗယံ။
လဘတိ ပီတိပါမောဇ္ဇံ။
အမတံ တံ ဝိဇာနတံ။ ။

မြန်မာပြန် ။ ။ ခန္ဓာငါးပါးတို့၏ ဖြစ်ခြင်း ပျက်ခြင်းကို သုံးသပ်ဆင်ခြင်
သည့်အခါတိုင်း နှစ်သက်မှုပီတိနှင့် ဝမ်းမြောက်မှု
ပါမောဇ္ဇကိုရ၏။ ထိုနှစ်သက်ဝမ်းမြောက်မှုသည် တရားမှန်
သိသော ပညာရှိတို့အတွက် အမြိုက်နိဗ္ဗာန် ရောက်
ကြောင်းပင်ဖြစ်သည်။

၈။ တကြာ ယမာဒိ ဘဝတိ၊
ဣဓ ပညဿ ဘိက္ခုနော။
ဣန္ဒြိယဂုတ္တိ သန္တဌိ၊
ပါတိမောက္ခေ သံဝရော။ ။

မြန်မာပြန် ။ ။ ဣန္ဒြေတို့ကို စောင့်ထိန်းမှု၊ အာဇီဝ၊ပစ္စယနှစ်ပါး၌
ရှောင်ရဲမှု၊ ပါတိမောက္ခသီလ၌ စောင့်စည်းမှု ဤလေးပါး၌

စင်ကြယ် သော အကျင့်သီလ(စတုပါရိသဒ္ဓိသီလ)သည်
ဤ သာသနာတော်၌ ပညာရှိသော ရဟန်းအတွက် နိဗ္ဗာန်
ရောက်ကြောင်း အကျင့်၌ အဦးအစ ကျင့်စဉ် ဖြစ်သည်။

၉။ မိတ္တေ ဘဇဿု ကလျာဏေ၊
သုဒ္ဓါဇိဝေ အတန္တိတေ။
ပဋိသန္တာရ ဝုတျဿ၊
အာစာရ ကုသလောသိယာ။
တတော ပါမောဇ္ဇ ဗဟုလော၊
ဒုက္ခဿန္တံ ကရိဿတိ။ ။

မြန်မာပြန် ။ ။ အသက်မွေးမှုစင်ကြယ်၍ မပျင်းမရိသော မိတ်ဆွေ
ကောင်းတို့ကို ဆည်းကပ်လော့၊ အာမိသ၊ဓမ္မ ပဋိသန္တာရ
နှစ်ပါးနှင့် ပြည့်စုံရာ၏။ သီလကျင့်ဝတ်၌ လိမ္မာသောသူ
ဖြစ်ရာ၏။ ထိုအကြောင်းကြောင့် ဝမ်းမြောက်မှုများသော
သူသည် ဝဋ်ဆင်းရဲ၏ အဆုံးကို ပြုရပေလတ္တံ့။ ။

ဤသို့ မြတ်စွာဘုရားသခင်သည် ဖေါပြပါ ဓမ္မဒေသနာတော်
ကိုးဂါထာကို ဟောကြားတော်မူလေရာ တစ်ဂါထာ တစ်ဂါထာဆုံးလေတိုင်း
တစ်ရာတစ်ရာသော ရဟန်းတို့သည် ထိုင်နေရာအရပ် အသီးသီးမှာပင်
ပဋိသန္တာရနှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်ကြလေသည်။ ထို့နောက်
ကောင်းကင်သို့ ပျံတက်၍ ကောင်းကင်ခရီးဖြင့် မြတ်စွာဘုရားသခင်ထံ
သွားရောက်ပြီး ခြေတော်ကို ဦးခိုက်ကြလေသည်။

ရဟန်းကိုးရာဝတ္ထုပြီး၏။



(၈)

ရဟန်းငါးရာဝတ္ထု

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးစံနေတော်မူစဉ် ရဟန်းငါးရာကို အကြောင်းပြု၍ “ဝဿိကာ ဝိယ ပုပ္ဖါနိ” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော်မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

မုလေးပန်းများ ကြွေလေရာ

ရဟန်းငါးရာတို့သည် မြတ်စွာဘုရားသခင်ထံမှ ကမ္မဋ္ဌာန်းကို သင်ယူခဲ့ပြီး တောထဲမှာ ရဟန်းတရား အားထုတ်ကြသည်။ နံနက် စောစောမှာ ပွင့်ကြသည့် မုလေးပန်းများ ညနေအခါ အညှာမှ ကြွေကျ သည်ကို မြင်ကြလျှင်-

“သင်တို့၏ အညှာမှ မကြွေကျမီ ငါတို့သည် ရာဂစသည်တို့မှ ကင်းလွတ်အောင် ပြုကြမည်” ဟု မိမိတို့ကိုယ်ကို ဆုံးမ၍ လုံ့လ ပြုကြ သည်။ မြတ်စွာဘုရားသခင်သည် ထိုရဟန်းတို့၏ စိတ်အကြံကို သိမြင်တော်မူ၍-

“ချစ်သားရဟန်းတို့-ရဟန်းမည်သည် အညှာမှ လွတ်ထွက် ကြွေကျသော ပန်းကဲ့သို့ ဆင်းရဲအပေါင်းမှ လွတ်မြောက်ရန် လုံ့လပြုအပ် သည်သာတည်း” မိန့်တော်မူပြီးလျှင် အောက်ပါဓမ္မဒေသနာတော်ကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်
 ဝဿိကာ ဝိယ ပုပ္ဖာနိ၊
 မဒ္ဒဝါနိ ပဝုစ္စတိ။
 ဧဝံ ရာဂဉ္စ ဒေါသဉ္စ၊
 ဝိပုမုဉ္စေထ ဘိက္ခဝေါ။ ။

မြန်မာပြန် ။ ။ ရဟန်းတို့ မိုးရာသီ၌ ပွင့်သော မုလေးပန်းသည် ပွင့်ပြီး
 ရင့်ရော်၍ ကြွေကျကုန်သကဲ့သို့ ဤအတူ ရာဂနှင့်
 ဒေါသကို စွန့်လွှတ်ကြကုန်လော့။

ဤဓမ္မဒေသနာတော်အဆုံးမှာ ထိုရဟန်းငါးရာတို့ အရဟတ္တဖိုလ်၌
 တည်ကြလေသည်။

ရဟန်းငါးရာဝတ္ထုပြီး၏။



(၉)

သန္တကာယမထေရ်ဝတ္ထု

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးစံနေတော်မူစဉ် သန္တကာယမထေရ်ကို အကြောင်းပြု၍ “သန္တကာယော သန္တဝါစော” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော်မူပါသည်။

**ပစ္စုပ္ပန်ဖြစ်စဉ်
တည်ကြည်ငြိမ်သက်သောမထေရ်**

သန္တကာယမထေရ်သည် လက်ခြေတို့၏ ဖောက်ပြန်သော လှုပ်ရှားမှုမရှိ။ တုန်လှုပ်ခြင်းကင်းသော ကိုယ်ဖြင့် ငြိမ်သက်သော ဣန္ဒြေရှိ၏။ ထိုမထေရ်သည် ခြင်္သေ့မျိုးမှ လာသော မထေရ် ဖြစ်သည်။

ခြင်္သေ့တို့သည် မည်သည် တစ်နေ့မျှ အစာရှာစားပြီး ရွှေဂူ၊ ငွေဂူ၊ သန္တာဂူတို့တွင် တစ်ခုခုသော ဂူတွင်းသို့ဝင်၍ ဆေးဒါန်းမြင်းသီလာ ကျောက်ပေါ်မှာရှိသော ဆေးဒါန်းမှုန့်ထက်မှာ ခုနစ်ရက်လုံးလုံး အိပ်နေသည်။ ခုနစ်ရက်မြောက်သောနေ့ အိပ်ရာမှ ထလျှင် အိပ်ခဲ့သော နေရာကို ပြန်ကြည့်သည်။ အမြီး၊ နား၊ လက်၊ ခြေတို့ လှုပ်ရှားမှုကြောင့် ပြန်ကြဲနေသော ဆေးဒါန်းမှုန့်တို့ကို မြင်လျှင်-

‘သင်၏ ဤအမှုသည် အမျိုးဇာတ်နှင့် ပြည့်စုံသော သူအား လည်းကောင်း၊ အနွယ်နှင့် ပြည့်စုံသောသူအားလည်းကောင်း မသင့်လျော်ချေ’ တွေး၍ တစ်ဖန်ခုနစ်ရက် ပတ်လုံး အစားမစားဘဲ အိပ်ပြန်သည်။ ဆေးဒါန်းမှုန့်များ ဖြန့်ကြဲမှုမရှိခဲ့လျှင်-

“သင်၏ ဤအမှုသည် အမျိုးအနွယ်နှင့် ပြည့်စုံသောသူအား သင့်လျော်ပေ၏” တွေး၍ အိပ်ကျင်းမှ ထွက်ပြီးသော် သုံးကြိမ်သုံးခါ ဟောက်သံပေး၍ အစာရှာထွက်လေသည်။ ။ ဤကား အမျိုးဇာတ်နှင့် ပြည့်စုံသော ခြင်္သေ့တို့၏ သဘာဝတည်း။

သန္တကာယမထေရ်သည် ဤခြင်္သေ့မျိုးမှ လာသော မထေရ် ဖြစ်သည်။ ထို့ကြောင့် သူ၏အမှုအရာသည် တည်ကြည်ငြိမ်သက် လေသည်။ ထိုသန္တကာယမထေရ်၏ တည်ကြည်ငြိမ်သက်သော အမှု အရာကိုမြင်၍ ရဟန်းတို့က မြတ်စွာဘုရားသခင်အား လျှောက်ထား ကြသည်။

“ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား-တပည့်တော်တို့သည် သန္တကာယမထေရ်နှင့်တူသော သွားလာပြုမူနေထိုင်ရာမှာ တည်ကြည် ငြိမ်သက်သော ဣန္ဒြေရှိသည့် ရဟန်းမျိုးကို မတွေ့ဖူးပါဘုရား”

“ချစ်သားရဟန်းတို့-ရဟန်းမည်သည် ဤသန္တကာယမထေရ်ကဲ့သို့ ကိုယ်အမှုအရာအစရှိသည်တို့သည် ငြိမ်သက်သဖြင့်သာ ဖြစ်သင့်ပေသည်” မိန့်တော်မူပြီးလျှင် အောက်ပါဓမ္မဒေသနာတော်ကို ဟောကြားတော်မူ လေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်
သန္တကာယော သန္တဝါစော၊
သန္တဝါ သုသမာဟိတော။
ဝန္တလောကာမိသော ဘိက္ခု၊
'ဥပသန္တော' တိ ဝုစ္စတိ။ ။

မြန်မာပြန် ။ ။ ငြိမ်သက်သောကိုယ်၊ ငြိမ်သက်သောနှုတ်၊ ငြိမ်သက်သော စိတ်ရှိ၍ အလွန်လျှင် တည်ကြည်လျက် လောကီစည်းစိမ် ဥစ္စာကို ထွေးအန်ပြီးသော ရဟန်းကို 'ငြိမ်အေးသောသူ' ဟု ဆိုအပ်ပေသည်။

ဤဓမ္မဒေသနာတော်အဆုံးမှာ ထိုသန္တကာယမထေရ်သည် အရဟတ္တဖိုလ်၌ တည်လေသည်။ ရောက်လာသူတို့အားလည်း အကျိုး ရှိသော တရားဟောခြင်း ဖြစ်လေသည်။

သန္တကာယမထေရ်ဝတ္ထုပြီး၏။



(၁၀)

နဂါလမထေရ်ဝတ္ထု

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးစံနေတော်မူစဉ် နဂါလမထေရ်ကို အကြောင်းပြု၍ “အတ္တနာစောဒယတ္တာနံ” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော်မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

သူခစားဆင်းရဲသားတစ်ဦး

ပုဆိုးနွမ်းပိုင်းကိုဝတ်၍ ထွန်တုံးကို ထမ်းလျက် လယ်ထွန် သွားသော သူခစားယောက်ျားဆင်းရဲသားတစ်ဦးကို မထေရ်တစ်ပါးက မြင်၍ မေးသည်။

“သင်သည် ငြိုငြင်ပင်ပန်းစွာ အသက်မွေးနေရခြင်းထက် ရဟန်းပြု၍ မနေနိုင်ပြီလော”

“အရှင်ဘုရား-တပည့်တော်ကဲ့သို့သော ဆင်းရဲသားကို မည်သူက ရဟန်းပြုပေးပါမည်နည်း”

“သင်ရဟန်းပြုလိုလျှင် ငါပြုပေးမည်”

“အရှင်ဘုရား-ကောင်းပါပြီ၊ တပည့်တော် ရဟန်းပြုပါမည်”

မထေရ်သည် ထိုဆင်းရဲသားကို ဇေတဝန်ကျောင်းတော်သို့ ခေါ်ဆောင်ပြီး ရဟန်းပြုပေးလိုက်သည်။ ဝတ်ဆင်ထားသော ပုဆိုးနွမ်းပိုင်းနှင့်အတူ ထွန်တုံးကို ကျောင်းဝင်းအပြင်ဘက် သစ်ပင်တစ်ပင်မှာ

တင်ထားလိုက်စေသည်။ ထိုထွန်တုံးကို အစွဲပြု၍ ထိုရဟန်းကို 'နဂံလမထေရ်'ဟု ခေါ်ကြသည်။

နဂံလမထေရ်သည် စားကောင်းသောက်ကောင်းစားရ၍ မကြာမြင့်မီ ဝဖြိုးလာသည်။ ထိုအခါ သာသနာတော်မှ ငြီးငွေ့လာပြီး 'လူထွက်မည်' စိတ်ကူးဖြင့် ပုဆိုးနွမ်းပိုင်းနှင့် ထွန်တုံးထားရာသို့ လာခဲ့သည်။ ပုဆိုးနွမ်းနှင့် ထွန်းတုံးကို ကြည့်၍-

“ဟယ် အရှက်မရှိသောသူ-သင်သည် ဤပုဆိုးနွမ်းပိုင်းကို ဝတ်၍ လူထွက်ပြီး အခစားအမှုလုပ်ကာ အသက်မွေးလိုသလော” ဟု မိမိကိုယ်မိမိ ဆုံးမသည်။ ဆုံးမစဉ်မှာပင် လူထွက်လိုစိတ် ပျောက်ခဲ့သည်။

နောက်နှစ်ရက်သုံးရက်ကြာသော် ငြီးငွေ့လာပြန်သဖြင့် ရှေးနည်းတူ သွားပြီး ဆုံးမ၍ ပြန်လာခဲ့သည်။ ဤသို့လျှင် သာသနာတော်မှာ မပျော်ငြီးငွေ့လေတိုင်း ရှေးနည်းတူ ပြုလုပ်သည်။ ရဟန်းတို့က မေးလာကြသည်။

“ငါ့ရှင်နဂံလ-သင်ဘာကြောင့် ထိုအရပ်သို့ ခဏခဏ သွားပါသနည်း”

“အရှင်ဘုရားတို့-တပည့်တော်သည် ဆရာထံသို့ သွားပါသည်”

ဤသို့ဖြင့် နဂံလမထေရ်သည် မိမိကိုယ်ကို မိမိဆုံးမ၍ တရားအားထုတ်လေရာ မကြာမြင့်မီမှာပင် အရဟတ္တဖိုလ်သို့ ရောက်လေသည်။ ပုဆိုးနွမ်းနှင့် ထွန်တုံးထံသို့ မသွားတော့သဖြင့် ရဟန်းတို့က မေးကြပြန်သည်။

“ငါ့ရှင်နဂံလ-သင့်ဆရာထံသို့ မသွားတော့ပြီလော”

“အရှင်ဘုရားတို့-တပည့်တော်သည် ရှေးက ဆရာနှင့် ဆက်ဆံခြင်းရှိ၍ သွားခဲ့ပါသည်။ ယခုထိုသို့သော ဆက်ဆံခြင်းမျိုး ကင်းပြတ်ပြီးဖြစ်၍ မသွားတော့ပါ”

ထိုစကားကို ကြားလျှင် ရဟန်းတို့က-

“နဂံလမထေရ်သည် မဟုတ်မမှန်သည်ကို ပြောဆို၍ အရဟတ္တဖိုလ် စကားပြောလေဘိသည်” ဆို၍ မြတ်စွာဘုရားသခင်အား လျှောက်ထားကြလျှင်-

“ချစ်သားရဟန်းတို့-ဪ ဟုတ်မှန်လှပေသည်။ ငါ့သားတော် နဂံလသည် မိမိကိုယ်မှာပင် မိမိကိုယ်ကို အပြစ်တင်ဆုံးမခြင်းဖြင့် ရဟန်း

ကိစ္စပြီးဆုံးခြင်းသို့ ရောက်ပေသည်” မိန့်တော်မူပြီးလျှင် အောက်ပါ ဓမ္မ
ဒေသနာတော်ကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်

၁။ အတ္တနာ စောဒယတ္တာနံ၊
ပဋိမံသေထ အတ္တနာ။

သော အတ္တဂုတ္တော သတိမာ၊
သုခံ ဘိက္ခု ဝိဟာဟိသိ။ ။

မြန်မာပြန် ။ ။ မိမိကိုယ်ကို မိမိကိုယ်တိုင် ပြစ်တင်ဆုံးမလော့၊ မိမိကိုယ်ကို
စစ်ဆေးလော့၊ သင်သည် မိမိကိုယ်ကို လုံခြုံအောင်
စောင့်ရှောက်သူ၊ သတိတရား ရှိသူဖြစ်၍ ချမ်းသာစွာ
နေရပေလတ္တံ့။

၂။ အတ္တာ ဟိ အတ္တနော နာထော၊
ကော ဟိ နာထော ပရောသိယာ။
အတ္တာ ဟိ အတ္တနော ဂတိ၊
တသ္မာ သံယမ မတ္တာနံ၊
အသံ ဘဒြိဝ ဝါဏိဇော။ ။

မြန်မာပြန် ။ ။ မိမိသည်သာ မိမိ၏ ကိုးကွယ်ရာ ဖြစ်သည်။ မိမိသည်သာ
မိမိ၏လားရာဂတိပြုသူ ဖြစ်သည်။ ထို့ကြောင့် မြင်း
ကုန်သည်သည် အမျိုးကောင်းခြင်းကို စောင့်ရှောက်
သကဲ့သို့ မိမိကိုယ်ကို စောင့်ရှောက်လေလော့။

ဤဓမ္မဒေသနာတော်အဆုံးမှာ များစွာသောသူတို့သည် သောတာ
ပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေသည်။

နဂံလမထေရ်ဝတ္ထုပြီး၏။



(၁၁)

ဝက္ကလိမထေရ်ဝတ္ထု

မြတ်စွာဘုရားသခင်သည် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးစံနေတော်မူစဉ် ဝက္ကလိမထေရ်ကို အကြောင်းပြု၍ “ပါမောဇ္ဇ ဗဟုလော ဘိက္ခု”အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော် မူပါသည်။

**ပစ္စုပ္ပန်ဖြစ်စဉ်
ဘုရားရှင်အား ကြည်ညိုလွန်းသူ**

သာဝတ္ထိပြည်မှာ ဝက္ကလိမည်သော ပုဏ္ဏားတစ်ဦး ရှိသည်။ မြို့တွင်းသို့ ဆွမ်းခံကြွဝင်သော မြတ်စွာဘုရားသခင်၏ လက္ခဏာတော် ကြီးငယ် အံ့ဖွယ်စုံစုံ အဆင်း၏ ပြည့်စုံခြင်းကို ဖူးမြင်ရသည်တွင် ကြည်ညို လွန်းလှသဖြင့် အားရတင်းတိမ် မရောင့်ရဲနိုင် ဖြစ်လေသည်။

“...ငါသည် မြတ်စွာဘုရားသခင် အထံတော်မှာ ရဟန်းပြုပြီး နေရလျှင် မြတ်စွာဘုရားသခင်၏ ကြည်ညိုဖွယ် ရူပကာယတော်ကို အမြဲ ဖူးမြော်ခွင့် ရပေလိမ့်မည်...” ကြံစည်၍ ရဟန်းပြုခဲ့သည်။

ရဟန်းပြုပြီးသော် ပါဠိသင်ခြင်း၊ တရားအားထုတ်ခြင်းကို မပြု လုပ်ဘဲ မြတ်စွာဘုရားသခင်ကိုသာ အချိန်ရှိသမျှ တစိမ့်စိမ့်ကြည့်ရင်း ဖူးမြော် နေလေ့ ရှိသည်။ မြတ်စွာဘုရားသခင်သည် ဝက္ကလိမထေရ်၏ ပါရမီ ဉာဏ် ရင့်သန်လာမည့် အချိန်ကို ဆိုင်းငံ့တော်မူလျက် မည်သို့မျှ ပြောဆိုတော် မမူခဲ့ချေ။ ပါရမီဉာဏ်ရင့်သန်ချိန် ကျရောက်သည့်အခါတွင်မှ-

“အို ဝက္ကလိ-ငါဘုရား၏ အပုပ်ကောင်တည်းဟူသော ခန္ဓာကိုယ်ကို ကြည့်နေခြင်းဖြင့် အကျိုးမရှိချေ။ တရားကိုမြင်သောသူသာ ငါဘုရားကို မြင်သည်မည်သည်။ တရားကို မမြင်သောသူသည် ငါဘုရားကို မြင်သည် မမည်ပေ” ဆုံးမတော်မူသည်။ ထိုသို့ ဆုံးမသော်လည်း ဝက္ကလိမထေရ်သည် ဘုရားရှင်အား ဖူးမြင်ခြင်းကို စွန့်၍ အရပ်တစ်ပါးသို့ ဖဲခွါမသွားနိုင်ပေ။ ထိုအခါ မြတ်စွာဘုရားသခင်က “ဝက္ကလိကား ထိတ်လန့်ခြင်းမရဘဲ မကျွတ်လတ္တံ့” သိမြင်တော်မူ၍ ဝါဆိုခါနီးမှာ ရာဇဂြိုဟ်ပြည်သို့ ကြွတော်မူသည်။ ဝါကပ်သောနေ့မှာ ဝက္ကလိမထေရ်အား-

“ဝက္ကလိ-ထွက်သွားလော့၊ ဝက္ကလိ-ထွက်သွားလော့” ဟု နှင်ထုတ်တော်မူသည်။ ဝက္ကလိမထေရ်က-

“...ငါကား ဘုရားအရှင်အနီးမှာ နေခွင့်မရလျှင် ငါ၏အသက်ရှင်ခြင်းသည် အကျိုးမရှိပြီ၊ ဂိဇ္ဈကုဋ်တောင်ထက်မှ ခုန်ချပြီး သေလိုက်တော့မည်..” ကြံ၍ ဂိဇ္ဈကုဋ်တောင်ထိပ်သို့ တက်သွားသည်။

မြတ်စွာဘုရားသခင်သည် ဝက္ကလိမထေရ်၏ ပင်ပန်းနွမ်းနယ်သည့် အဖြစ်ကို သိတော်မူ၍-

“ဤရဟန်းသည် ငါဘုရားထံမှ သက်သာရာကို မရခဲ့လျှင် မဂ်ဖိုလ်ရမည့် အခွင့်အရေး လွတ်သွားချေမည်” ဆင်ခြင်တော်မူကာ ကိုယ်တော်ကို ပြရန် ရောင်ခြည်တော်ကို လွှတ်တော်မူသည်။ ဝက္ကလိမထေရ်အား စိုးရိမ်သောက ကင်းပျောက်သွားသည်။ မြတ်စွာဘုရားသခင်သည် ခန်းသွားသော တစ်ဖက်ဆည်ကန်ကို ရေဖြင့် အမြန်ဖြည့်ဘိသကဲ့သို့ ဝက္ကလိမထေရ်အား အားကြီးသော နှစ်သက်ဝမ်းမြောက်ခြင်းကို ဖြစ်စေရန် အောက်ပါဓမ္မဒေသနာတော်ကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်
 ပါမောဇ္ဇ ဗဟုလော ဘိက္ခု၊
 ပသန္ဓော ဗုဒ္ဓသာသနေ။
 အဓိဂစ္ဆေ ပဒံ သန္တံ၊
 သင်္ခါရူပသမံ သုခံ။ ။

မြန်မာပြန် ။ ။ ဝမ်းမြောက်ခြင်းများသော ရဟန်းသည် ဘုရားသာသနာ တော်၌ ကြည်ညိုသည်ဖြစ်၍ သင်္ခါရတရားတို့၏ ချုပ်ငြိမ်းရာ ငြိမ်သက်အေးမြသော နိဗ္ဗာန်ချမ်းသာကို ရပေ ရာသည်။

ထို့နောက် မြတ်စွာဘုရားသခင်သည် ဝက္ကလိမထေရ်ဆီသို့ လက်တော်သို့ ဆန့်တန်းလျက်-

“ချစ်သားဝက္ကလိ-လာလော့၊ မကြောက်ရွံ့လင့်၊ ငါဘုရားကို ဖူးမြင် လေလော့၊ ငါဘုရားသည် သင့်ကို ကိလေသာညွှန်ပျောင်းမှ ထုတ်ဆောင် တော်မူမည်။ ကိလေသာအနှောင်အဖွဲ့ ချုပ်ချယ်မှုမှ လွတ်မြောက်စေမည်” မိန့်တော်မူသည်။

တောင်ထိပ်မှဝက္ကလိမထေရ်ရန်ချခြင်း

ဝက္ကလိမထေရ်အား-

“ငါသည် မြတ်စွာဘုရားသခင်ကို ဖူးခွင့်ရပေပြီ” ဟု အားကြီး စွာသော နှစ်သက်ခြင်းဖြစ်လျက် သွားရာလမ်းမမြင်သောကြောင့် ဘုရားရှင်ထံတော်သို့ ရန်ပျံဆင်းသည်။ ပထမခြေလှမ်းသည် တောင်ထိပ်မှာ တည်နေလျက်မှာပင် ဘုရားရှင်ဟောကြားတော်မူသော တရားစကားကို ဆင်ခြင်လျက် နှစ်သက်ခြင်း ပီတိကို ခွာပြီး ပဋိသမ္ဘိဒါလေးပါးနှင့်တကွ အရဟတ္တဖိုလ်သို့ရောက်ကာလက်အုပ်ချီရင်းဖြင့် ကောင်းကင်မှသက်ဆင်း၍ ဘုရားရှင်ထံတော်မှောက်သို့ ရောက်လာသည်။

မြတ်စွာဘုရားသခင်သည် ဝက္ကလိမထေရ်အား နောင်အခါ၌ ‘သဒ္ဓါ တရား ရှိကုန်သော သူတို့တွင် အထွတ်အထိပ်အမြတ်ဆုံးအရာ’၌ ထားတော် မူလေသည်။

မှတ်ဖွယ်အထူး

- ❖ တခြားပုဂ္ဂိုလ်တို့ကို သဒ္ဓါတရားတက်အောင်ပြု၍တရားဟောကာ ကျွတ်တမ်းဝင်စေရသည်။
- ❖ အရှင်ဝက္ကလိကိုကား ထက်သန်လွန်း၍ သဒ္ဓါတရားကို လျော့ပါး သွားအောင်ပြု၍ တရားဟောကာ ကျွတ်တမ်းဝင်စေရသည်။ ။ ဤကား မှတ်ဖွယ်အထူးတည်း။

ဝက္ကလိမထေရ်ဝတ္ထုပြီး၏။



(၁၂)

သုမနသာမဏေဝတ္ထု

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ပုဗ္ဗာရုံကျောင်းတော်၌ သီတင်းသုံးစံနေတော်မူစဉ် သုမနသာမဏေကို အကြောင်းပြု၍ “ယေ ဟဝေ ဒဟရော ဘိက္ခု”အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော်မူပါသည်။

**အတိတ်ဖြစ်ရပ်
အရှင်အနုရုဒ္ဓါမထေရ်၏ ရှေးဖြစ်ကြောင်း
ပန်ဆုယူရာထိုစဉ်မှာ**

လွန်ခဲ့သော ကမ္ဘာတစ်သိန်းအထက် ပဒုမုတ္တရမြတ်စွာဘုရားသခင် လက်ထက်တော်က ဖြစ်သည်။ အမျိုးသားတစ်ဦးသည် ထိုဘုရား၏ တပည့် သာဝကတို့တွင် ဒိဗ္ဗစက္ခုအဘိညာဉ် ဧတဒဂ်ဘွဲ့ ထူးရတော်မူသော မဟာ သာဝကမထေရ်မြတ်ကို ဖူးမြင်ရသဖြင့် ထိုဘွဲ့ထူးကို ရည်စူးတောင့်တလျက် ဘုရားအမှူးရှိသော သံဃာတို့ကို ပင့်ဖိတ်၍ ခုနစ်ရက်ပတ်လုံး အလှူကြီး ပေးလှူသည်။ ပေးလှူပြီးနောက်-

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-တပည့်တော် သည် နောင်ပွင့်တော်မူလတ္တံ့သော ဘုရားရှင်လက်ထက်တော်မှာ ဒိဗ္ဗစက္ခု ဧတဒဂ်ရသူ ဖြစ်ရပါလို၏ဘုရား”ဟု ဆုတောင်းပတ္တနာပြုလေသည်။

မြတ်စွာဘုရားသခင်က အနာဂတံသအဘိညာဉ်ဖြင့် ကြည့်ရှုတော်မူလေသော် ပြည့်စုံမည့်အဖြစ်ကို မြင်တော်မူ၍-

“ဤကမ္ဘာမှ ကမ္ဘာတစ်သိန်းရောက်လျှင် ဂေါတမမြတ်စွာဘုရား ပွင့်တော်မူမည်။ ထိုဘုရားရှင်လက်ထက်တော်မှာ ဒိဗ္ဗစက္ခုအဘိညာဉ် ဧတဒဂ်ဘွဲ့ထူးရသည့် အနုရုဒ္ဓါမထေရ်ဟူ၍ ဖြစ်ပေလတ္တံ့” ဟု ဗျာဒိတ်စကား မိန့်ကြားတော်မူသည်။

ထိုအမျိုးသားသည် ပဒုမုတ္တရမြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော် မူပြီးနောက် ရဟန်းတော်တို့ထံမှာ ဒိဗ္ဗစက္ခုအဘိညာဉ် ရရာရကြောင်း ပရိကံကို မေးလျှောက်သည်။ ရဟန်းတော်တို့၏ မိန့်ကြားချက်အတိုင်း လိုက်နာကျင့်ကြံသည်။ ခုနစ်ယူဇနာရှိသော ရွှေစေတီကြီးကို ဝန်းရံ၍ အထောင်မကသော ဆီမီးတို့ဖြင့် ညှိထွန်းပူဇော်သည်။ ထိုဘဝမှ စုတေသော် နတ်ပြည်၌ ဖြစ်၍ လူ့ပြည်နတ်ပြည်စုန်ဆန်ကျင်လည်၍ နေခဲ့သည်။

မြက်ထမ်းသမားဘဝ အနန္တာရ၏ဆုတောင်း

ထိုသို့ ကျင်လည်ပြီးနောက် တစ်ခုသော အပရာပရိယဝေဒနိယ ကံ၏ အကျိုးပေးအရ ဤဘဒ္ဒကမ္ဘာဝယ် ဘဝတစ်ခုမှာ ဗာရာဏသီပြည်တွင် သူဆင်းရဲမျိုးမှာ ဖြစ်လာသည်။ အနန္တာရအမည်ရှိသည်။ သုမနသုဋ္ဌေးကို အမှီပြု၍ မြက်ထမ်းသမားဘဝဖြင့် အသက်မွေးရသည်။ သုမနသုဋ္ဌေးကြီး သည် နေ့စဉ်အလှူကြီးပေးလေ့ရှိသည်။

တစ်နေ့မှာ ဥပရိဋ္ဌမည်သော အရှင်ပစ္စေကဗုဒ္ဓါသည် နိရောဓ သမာပတ်မှ ထတော်မူ၍ ‘မည်သူ့အား ချီးမြှောက်ရမည်နည်း’ ဆင်ခြင် တော်မူလျှင် အနန္တာရကို မြင်တော်မူသည်။ ထိုစဉ်ခိုက်မှာ အနန္တာရသည် တောအုပ်မှ မြက်ကို ထမ်း၍ ပြန်လာနေသည်။ အရှင်ပစ္စေကဗုဒ္ဓါသည် သပိတ်သင်္ကန်းယူငင်ဆင်မြန်း၍ တန်ခိုးတော်ဖြင့် ကြွလာပြီး အနန္တာရ ရှေ့မှောက်မှာ ရပ်တော်မူသည်။ အနန္တာရက-

“အရှင်မြတ်ဘုရား-ဆွမ်းရတော်မူပါသလားဘုရား” မေးလျှောက် သည်။

“အိုဘုန်းရှိသော ဒါယကာ-ရပါလိမ့်မည်”

“အရှင်မြတ်ဘုရား-သို့ဖြစ်ပါမူ အနည်းငယ် ဆိုင်းငံ့တော်မူပါ ဘုရား” လျှောက်ထား၍ မြက်ထမ်းကို မြေမှာ ပစ်ချပြီး ပြေးပြန်လာသည်။ မယားဖြစ်သူအား မေးသည်။

“ချစ်နှမ-ငါ့အတွက် ချန်ထားသော ထမင်းရှိသည် မဟုတ်ပါလော”
“ချစ်လင်-ရှိပါသည်”

အန္တဘာရသည် အရှင်ပစ္စေကဗုဒ္ဓါထံ အမြန်ပြန်သွားပြီး၊ သပိတ်တော်ကို တောင်းယူလာကာ မိမိအတွက် ထမင်းကို သပိတ်တော်ထဲ လောင်းထည့်၍ အရှင်ပစ္စေကဗုဒ္ဓါအား လှူဒါန်းသည်။ ထို့နောက်-

“အရှင်မြတ်ဘုရား-ဤသို့ ပြုရသော ကောင်းမှုကြောင့် တပည့်တော်အန္တဘာရအား မည်သည့်အခါမှာမှ ဆင်းရဲသော အမျိုးမှာ မဖြစ်ရပါစေနှင့်ဘုရား၊ ဖြစ်လေရာဘဝတိုင်းမှာ ‘မရှိပါ’ ဟူသော စကားကို မပြောရပါစေနှင့်ဘုရား၊ ဆင်းရဲငြိုငြင်ပင်ပန်းသော အသက်မွေးမြူခြင်းမှ လွတ်မြောက်ရပါလို၏ဘုရား “မရှိပါ” ဟူသော စကားကိုမျှလည်း မကြားရ၊ မသိရပါလို၏ဘုရား” ဆုတောင်းပတ္တနာပြုလေသည်။ အရှင်ပစ္စေက ဗုဒ္ဓါက-

“ကောင်းမှုဘုန်းကံရှိသော အသင်သည် ဆုတောင်းပတ္တနာပြုသည့် အတိုင်း ပြည့်စုံပါစေသတည်း” အနုမောဒနာပြုကာ ကြွသွားတော်မူသည်။ ထိုကို သုမနသုဋ္ဌေး၏ အိမ်စောင့်နတ်က-

“အန္တဘာရ၏ အလှူသည် အံ့ဩဖွယ်ရှိပါပေစွ၊ ဥပရိဋ္ဌအရှင်ပစ္စေက ဗုဒ္ဓါ၌ အလှူဒါနကောင်းစွာ တည်ပေသည်” မြွက်ဆို၍ သုံးကြိမ်တိုင်တိုင် သာဓုခေါ်လေသည်။ သုမနသုဋ္ဌေးကြီးက မေးသည်။

“အရှင်နတ်မင်း-ကြာမြင့်စွာသော ကာလပတ်လုံး အလှူဒါန ပေးလှူနေသော အကျွန်ုပ်ကို သင်နတ်မင်း မတွေ့လေသလော”

“သူဋ္ဌေးကြီး-ငါသည် သင့်အလှူကို ကောင်းချီးပေးသည်မဟုတ်၊ အန္တဘာရသည် အရှင်ဥပရိဋ္ဌ ပစ္စေကဗုဒ္ဓါအား ပေးလှူသော ဆွမ်းအလှူ၌ ကြည်ညို၍ ကောင်းချီးပေးခြင်း ဖြစ်သည်။”

အန္တဘာရ၏ ကုသိုလ်ကိုဝယ်ယူခြင်း

“...ဪ-အံ့ဩဖွယ် ရှိပါပေစွ၊ ငါသည် ဤမျှကြာအောင် ပေးလှူ နေပါလျက် နတ်တို့အား ကောင်းချီးပေးရလောက်အောင် မစွမ်းနိုင်ခဲ့။ အန္တ ဘာရသည် ငါ့ကို အမှီပြု၍ အသက်မွေးနေသူဖြစ်ပါလျက် တစ်ကြိမ်တည်း လှူရုံမျှဖြင့် နတ်တို့အား ကောင်းချီးပေးနိုင်အောင် စွမ်းဆောင်နိုင်ပေသည်။”

အန္တဘာရ၏ ဆွမ်းအလှူကို ငါဝယ်ယူရသော် ကောင်းမည်...”ဟု သူဌေးကြီး ကြံစည်၍ အန္တဘာရကို ခေါ်စေလိုက်သည်။ ရောက်လာလျှင် မေးကြည့် သည်။

“အမောင်-သင်သည် ယနေ့တစ်စုံတစ်ယောက်အား အလှူတစ်ခုခု ပေးလှူလိုက်သလော”

“အရှင်သူဌေးမင်း-ဟုတ်ပါသည်။ အရှင်ဥပရိဋ္ဌပစ္စေကဗုဒ္ဓါအား အကျွန်ုပ်စားမည့် ထမင်းကို ပေးလှူခဲ့ပါသည်။

“သို့ဖြစ်လျှင် ဤအသပြာကိုယူ၍ သင့်အလှူကို ငါ့အားပေးပါ”

“အရှင်သူဌေးမင်း-အကျွန်ုပ်မပေးနိုင်ပါ”

သူဌေးကြီးက အသပြာတစ်ထောင်တိတိပေး၍ ဆိုပြန်သည်။

“ဤအသပြာတစ်ထောင်ကို ယူပါ။ သင့်ကုသိုလ်အဖို့ကို ငါ့အား ပေးဝေပါ”

“အရှင်သူဌေးမင်း-အရှင်မြတ်အား မေးမြန်းတိုင်ပင်၍ ပြန်ကြား ပါမည်” ဆိုကာ အန္တဘာရသည် အရှင်ပစ္စေကဗုဒ္ဓါဆီသို့ လျင်မြန်စွာ ပြေးသွားသည်။ မိသည်နှင့်-

“အရှင်မြတ်ဘုရား-သုမနသူဌေးသည် တပည့်တော်၏ ကုသိုလ် အဖို့ကို တောင်းပါသည်။ တပည့်တော်မည်သို့ ပြုရပါမည်နည်းဘုရား” မေးလျှောက်သည်။

“ဒါယကာ-ဥပမာတစ်ခု ငါဆိုမည်။ အိမ်ခြေတစ်ရာရှိသောရွာမှာ အိမ်တစ်အိမ်က မီးထွန်းထားသည်။ ကျန်အိမ်နေသူတို့က သူတို့ဆီ သူတို့ မီးစာဖြင့် မီးလျှံကူးညှိပြီး ထွန်းပါလျှင် မူလမီးအရောင်သည် ကုန်ပျောက် သွားသလော”

“အရှင်မြတ်ဘုရား-မီးရောင်သည် ပို၍ပင် ထိန်လင်းလာပါမည် ဘုရား”

- “ဒါယကာ-ယခုလည်း ထိုဥပမာနည်းတူ တစ်မှုတ်မျှလောက်သော ယာဂုကို လှူသည်ဖြစ်ဖြစ် တစ်ယောက်မမျှသော ဆွမ်းကို လှူသည်ဖြစ်ဖြစ် သူတစ်ပါးကိုအား ကုသိုလ်အဖို့ကို ပေးဝေလျှင် ပေးဝေသမျှ ကုသိုလ်တိုးပွား ပေတော့သည်” မိန့်တော်မူလေသည်။

မြက်ထမ်းသမားအနန္တာရသူဌေးဖြစ်ခြင်း

အနန္တာရသည် ပြန်လာပြီး သူဌေးကြီးအား ပြောပြသည်။

“အရှင်သူဌေးမင်း-ကုသိုလ်အဖို့ကို ယူပါလော့”

“အမောင်-သို့ဖြစ်လျှင် သင်လည်း ဤအသပြာတစ်ထောင်ကို ယူပါ”

“အကျွန်ုပ်လှူသောဆွမ်းကို မရောင်းပါ။ သဒ္ဓါဖြစ်ပွားသောအားဖြင့် အရှင်သူဌေးမင်းအား ကုသိုလ်အဖို့ကို ပေးပါသည်”

“သင်ကလည်း သဒ္ဓါဖြစ်ပွားသောအားဖြင့် ပေးသည်။ ငါကလည်း သင့်ဂုဏ်ကျေးဇူးကို ပူဇော်သောအားဖြင့် ပေးပါသည်။ အမောင်ယူပါ။ ဤနေ့မှစ၍ အမှူကြီးငယ်ကို အမောင် မပြုလုပ်ပါနှင့်တော့၊ လမ်းတစ်ခုခုမှာ အိမ်ဆောက်နေပါ။ လိုအပ်သမျှ ပစ္စည်းကို ငါထံမှယူပါ” ဆိုလေသည်။

ထိုနေ့မှာပင် ပြည့်ရှင်မင်းသည်လည်း ထိုအကြောင်းကို ကြားသိ၍ အနန္တာရအား ကြီးကျယ်မြင့်မြတ်သော စည်းစိမ်ချမ်းသာကိုပေး၍ သူဌေးကြီး ရာထူးဖြင့် ချီးမြှင့်ပေးသနားတော်မူသည်။

အနန္တာရသည် သုမနသူဌေးနှင့်အတူ ကုသိုလ်ကောင်းမှုကို အတူ ပြုလျက် စုတေလေသော် နတ်ပြည်၌ ဖြစ်လေသည်။ နတ်ပြည်လူ့ပြည်မှာ စုန်ဆန်ကျင်လည်ပြီး ဂေါတမမြတ်စွာဘုရားလက်ထက်တော်ဝယ် သုဒ္ဓေါဒနမင်းကြီး၏ ညီတော်ဖြစ်သော အမိတောဒနသာကီဝင်မင်း အိမ်မှာ ပဋိသန္ဓေ နေလာသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

အနုရုဒ္ဓါမင်းသားရဟန်းပြုခြင်း

[အမှာ။ ။ အနုရုဒ္ဓါမင်းသား ရဟန်းပြုပုံကို ပြည်တော်ဝင်ဓမ္မပဒ ပထမတွဲ ၁-ယမကဝဂ်၊ ၁၂-ရှင်ဒေဝဒတ်ဝတ္ထု၌ အနုရုဒ္ဓါမင်းသား ဘဝမှ စ၍ အပြည့်အစုံ ဖော်ပြခဲ့ပြီး ဖြစ်သည်။ ဤ၌ ရဟန္တာ ဖြစ်ပြီးနောက် သုမနသာမဏေနှင့် စတင်ဆုံဆည်းပုံကို ပြဆို ပါမည်။ အပြည့်အစုံကို အလိုရှိပါမူ ထိုမှ ယူ၍ ကြည့်ကြပါ လေကုန်။ ။ ဤကားအမှာတည်း။]

ရဟန်းပြုပြီးနောက်

အနုရုဒ္ဓါမင်းသားသည် အခြားသာကီဝင်မင်းသားများဖြစ်သော

၁။ ဘဒ္ဒိယမင်းသား၊

၂။ အာနန္ဒာမင်းသား၊

၃။ ဘဂုမင်းသား၊

၄။ ကိမိလမင်းသား၊

၅။ ဒေဝဒတ္တမင်းသားတို့နှင့်အတူ ဥပါလိဆတ္တာသည်ကိုခေါ်၍ အနုပီယသရက်တော၌ သီတင်းသုံးတော်မူနေသော မြတ်စွာဘုရားသခင်ထံမှာ ရဟန်းပြုခဲ့ကြသည်။ အရှင်အနုရုဒ္ဓါသည် ကျင့်ဝတ်ပဋိပတ်ကို နေ့ညမပြတ် ကျင့်ကြံအားထုတ်သည်ရှိသော် ပုဗ္ဗေနိဝါသဉာဏ်၊ ဒိဗ္ဗစက္ခုဉာဏ်၊ အာသဝက္ခယဉာဏ်တို့ကို ရရှိ၍ ရဟန္တာဖြစ်ပြီးနောက် တစ်နေ့မှာ ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့် မိမိ၏ ဘဝဖြစ်စဉ်ကို ပြန်လည်ဆင်ခြင်ကြည့်သည်။

ပဒုမုတ္တရ မြတ်စွာဘုရားသခင်လက်ထက်အခါက ဆုတောင်းခဲ့ဖူးသည်ကိုလည်းကောင်း၊ သံသရာမှာ ကျင်လည်စဉ် ဗာရာဏသီပြည်၌ သုမနသူဌေးကို အမှီပြုလျက် အန္ဓဘာရမြက်ထမ်းသမား ဖြစ်ခဲ့သည်ကိုလည်းကောင်း၊ ထိုအန္ဓဘာရဘဝမှာ အရှင်ဥပရိဋ္ဌ ပစ္စေကဗုဒ္ဓါအား ဆွမ်းလှူခဲ့သည်ကိုလည်းကောင်း သိမြင်တော်မူလေသည်။

ထို့နောက် “အန္ဓဘာရဖြစ်စဉ်အခါက ငါ့အဆွေပွန်းဖြစ်သော သုမနသူဌေးသည် ယခုအခါ မည်သည့်အရပ်၌ ဖြစ်လေသနည်း” ဆင်ခြင်ကြည့်တော်မူပြန်သည်။

ထိုသို့ ကြည့်တော်မူရာဝယ် ‘ဝိဇ္ဇာဋီတောအုပ်ရှိ တောင်ခြေမှာ မုဏ္ဍမည်သော နိဂုံးရွာရှိသည်။ ထိုရွာမှ မဟာမုဏ္ဍမည်သော ဒါယကာမှာ မဟာသုမနနှင့် စူဠသုမနဟူသော သားနှစ်ယောက်ရှိသည်။ သားနှစ်ယောက်အနက် အငယ်ဖြစ်သော စူဠသုမနသည် ထိုစဉ်အခါက သုမနသူဌေးဖြစ်သည်’ ဟု မြင်တော်မူလေသည်။

စူဠသုမနသူငယ်ကို ရှင်ရဟန်းပြုပေးခြင်း

အရှင်အနုရုဒ္ဓါမထေရ်က ‘ထိုအရပ်သို့ ကြသွားသည်ရှိသော် အကျိုးရှိမည်’ အဖြစ်ကို မြင်တော်မူ၍ ဝါဆိုမည့်နေ့ရက်မှာ ထိုမုဏ္ဍနိဂုံးရွာသို့

ကြွတော်မူသည်။ မဟာမုဏ္ဍဒါယကာသည် ယခင်ကတည်းက အရှင် အနုရုဒ္ဓါမထေရ်နှင့် ရင်းနှီးကျွမ်းဝင်သူဖြစ်သည်။ အရှင်မြတ်က ရွာတွင်းသို့ ဆွမ်းခံကြွဝင်ရာ မဟာမုဏ္ဍကမြင်၍ သားကြီးသုမနအား-

“ချစ်သားသုမန-ငါဖခင်၏ အဆွေဖြစ်သော အရှင်အနုရုဒ္ဓါ မထေရ် ဆွမ်းခံကြွလာသည်။ အရှင်မြတ်၏ သပိတ်ကို မည်သူမျှ မယူလာသေးမီ သွားရောက်ဆောင်ယူခဲ့ချေ။ ငါဖခင် နေရာခင်းထားမည်” မှာထား ပြောဆို လိုက်သည်။ မဟာသုမနသည် ဖခင်ဆိုသည့်အတိုင်း အရှင်မြတ်ကို ပင့်လာ သည်။ ခင်းထားသော နေရာမှာထိုင်စေပြီး ဆွမ်းဖြင့် ပြုစုလုပ်ကျွေးသည်။ ထို့နောက် ဝါတွင်းသုံးလပတ်လုံး သီတင်းသုံးပါရန် လျှောက်ထားသည်။ အရှင်မြတ်က လက်ခံတော်မူလိုက်သည်။

မဟာမုဏ္ဍသည် ဝတ်မပျက်စေဘဲ ဝါတွင်းသုံးလလုံးလုံး ပြုစု လုပ်ကျွေး၍ သီတင်းကျွတ်လပြည့် မဟာပဝါရဏာနေ့မှာ သင်္ကန်း သုံးထည်နှင့် ဆီ၊ပျား၊ တင်လဲ စသော လှူဖွယ်ပစ္စည်းများကို ပေးလှူသည်။ အရှင်မြတ်က လက်ခံတော်မူချေ။ အတန်တန် လျှောက်ထားသော်လည်း လက်ခံတော်မူသဖြင့် ဘဒ္ဒကြောင့် မခံယူရသနည်း မေးလျှောက်ရာ-

“ဒါယကာ-ငါ့ထံမှာ အမှကြီးငယ်ကို ဆောင်ရွက်ပေးမည့် ကပ္ပိယ ကာရကလည်း မရှိ၊ သာမဏေလည်း မရှိချေ။ ထို့ကြောင့် မယူသတည်း”

“အရှင်ဘုရား-သို့ဖြစ်ပါလျှင် တပည့်တော်၏ သား မဟာသုမနကို သာမဏေပြုစေပါမည်”

“ဒါယကာ-မဟာသုမနကို ငါအလိုမရှိပါ”

“အရှင်ဘုရား-စူဠသုမနကို ရှင်ပြုစေပါမည်”

သို့ဖြင့် မထေရ်မြတ်သည် စူဠသုမနကို ခေါ်ဆောင်ပြီး ရှင်ပြု ပေးလိုက်သည်။ စူဠသုမနသည် ရှင်ပြုရန် ဆံပင်ရိတ်အပြီးမှာပင် အရဟတ္တ ဖိုလ်သို့ ရောက်လေသည်။

လေနာရောဂါပျောက်စေရန်

အရှင်အနုရုဒ္ဓါမထေရ်သည် ရှင်သုမနသာမဏေငယ်နှင့်အတူ ထိုရွာမှာ တစ်ဆယ့်ငါးရက်မျှ သီတင်းသုံးပြီး ဘုရားရှင်အား ဖူးမြော်ရန် ကောင်းကင်ခရီးဖြင့် ကြွတော်မူသည်။ ဟိမဝန္တာအရပ် တောကျောင်း

တစ်ခုမှာ သက်ဆင်းတော်မူသည်။ ထိုညမှာ မထေရ်အား လေနာရောဂါ ဖြစ်ပေါ်လာသည်။ ရှင်သုမနက မေးလျှောက်သည်။

“အရှင်မြတ်ဘုရား-အရှင်ဘုရားမှာ မကျန်းမမာ ဖြစ်ပါသလား ဘုရား”

“ငါ့ရှင်သာမဏေ-ငါ့မှာ လေနာရောဂါ ပြင်းစွာ ဖြစ်လေသည်”

“ယခင်အခါကကော ဖြစ်ဖူးပါသလားဘုရား”

“ဖြစ်ဖူးပေသည် ငါ့ရှင်သာမဏေ”

“အဘယ်ဆေးဖြင့် ပျောက်ကင်းပါမည်နည်းဘုရား”

“ငါ့ရှင်သာမဏေ-အနောတတ်အိုင်မှ ရေကိုရလျှင် ပျောက်ကင်း ပါမည်”

“တပည့်တော် သွားရောက်ယူပါမည်ဘုရား”

“သင်စွမ်းနိုင်ပါမည်လော သာမဏေငယ်”

“စွမ်းနိုင်ပါသည်ဘုရား”

“အနောတတ်အိုင်မှာ ပန္နဂမည်သော နဂါမင်း ရှိသည်။ သူက ငါ့ကို သိသည်။ သူ့အား ပြောကြား၍ ဆေးအတွက် ရေတစ်အိုးဆောင်ခဲ့ချေလော့”

“ကောင်းပါပြီဘုရား” လျှောက်ထားပြီးလျှင် ရှင်သုမနသည် ရေအိုးကိုယူကာ ကောင်းကင်သို့ ပျံတက်၍ ယူဇနာငါးရာဝေးသော အနောတတ်ရေအိုင်သို့ ကြွလေသည်။

ရှင်သုမနနှင့် ပန္နဂနဂါးမင်းတို့ တန်ခိုးပြိုင်ခြင်း

နဂါးမင်းသည် ထိုနေ့မှာ နဂါးမများနှင့် ရေကစားရန် စီစဉ် ထားသည်။ သာမဏေလာသည်ကို မြင်လျှင် အမျက်ထွက်၍ ရေကို မယူ နိုင်အောင် ကြီးစွာသော ပါးပျဉ်းကြီးကို ဖန်ဆင်းလျက် အနောတတ်အိုင်ကို ဖုံးအုပ်ထားလိုက်သည်။ ရှင်သုမနက လှမ်းပြောသည်။

“အို နဂါးမင်း-ငါ့စကားကို နားထောင်ပါဦး၊ ငါ၏ ဥပဇ္ဈာယ်ဆရာ နာမကျန်းဖြစ်သဖြင့် ဆေးအတွက် ရေယူရန် လာပါသည်။ ရေတစ်အိုးမျှ ပေးပါ”

“မောင်ရှင်သာမဏေ-ဤနေရာမှ အရှေ့ဘက်မှာ ဂင်္ဂါမြစ်ကြီး ရှိပါသည်။ ထိုမြစ်ကြီးမှ ရေကို ယူပါလော့”

“နဂါးမင်း-ငါ့ဥပဇ္ဈယ်ဆရာသည် ဤအနောတတ်အိုင်မှ ရေကိုသာ ယူခိုင်းပါသည်။ ဤရေကိုသာ ယူပါမည်။ ငါ့ကို မတားပါနှင့်”

“မောင်ရှင်သာမဏေ-သင့်မှာ အစွမ်းရှိခဲ့ပါလျှင် ငါ့ရေကို မရ-ရအောင် ယူပေတော့”

“နဂါးမင်း-ကောင်းပါပြီ၊ ငါရအောင် ယူမည်”

“စွမ်းနိုင်လျှင် ယူလေ”

“သင့်စကားကို မှတ်ထားပါ” ဆိုပြီး ရှင်သုမနသည် နတ်ဗြဟ္မာ အပေါင်းကို စုဝေးစေ၍-

“နဂါးမင်း-ငါ့ရေကို ယူတော့မည်” ဆိုသည်။

“ယူနိုင်လျှင် ယူလေ” ဆိုသဖြင့် ရှင်သုမနသည် တစ်ဆယ့်နှစ် ယူဇနာရှိသော ဗြဟ္မာမင်းကိုယ်ကြီးကို ဖန်ဆင်း၍ ကောင်းကင်မှ သက်ဆင်းပြီး နဂါးမင်း၏ ပါးပျဉ်းပေါ်သို့ နင်းနှိပ်ချလိုက်သည်။ ပါးပျဉ်းကြီးသည် ရှုံ့တွန့်၍ ကျဆင်းသွားသည်။ ထန်းပင်လုံးခန့်ရှိသော ရေများ ပန်းထွက်လာသည်။ ရှင်သုမနသည် ကောင်းကင်ထက်မှာနေလျက်က ရေအိုးကို ခံယူပြည့်စေလိုက်သည်။ နတ်ဗြဟ္မာအပေါင်းက ကောင်းချီးဩဘာပေးကြသည်။ နဂါးမင်းအကြီးအကျယ် ရှက်သွားသည်။ ဒေါသထွက်၍ သာမဏေအား အသေသတ်ရန် လိုက်သည်။ သို့သော် တန်ခိုးတော် ရှင်သာမဏေငယ်လေးအား မမီချေ။

ရှင်သုမနသည် အရှင်အနုရုဒ္ဓါမထေရ်မြတ်အား ရေကို ဆက်ကပ်လိုက်သည်။ ရေကို ဘုဉ်းပေးမည်အပြုတွင် နောက်မှ လိုက်လာသော နဂါးမင်း ရောက်လာပြီး-

“အရှင်ဘုရား-တပည့်တော် မပေးသော ရေကို အနိုင်အထက် စီးနင်းပြု၍ ယူလာပါသည်။ မသောက်တော်မူပါနှင့်ဘုရား” တားမြစ်လျှောက်ထားသည်။

“ငါ့ရှင်သာမဏေ-နဂါးမင်း လျှောက်ထားသည့်အတိုင်း မှန်ပေသလော”

“သောက်သုံးတော်မူပါဘုရား။ ဤနဂါးမင်းသည် တပည့်တော်အား ‘ယူနိုင်က ယူပါလေ’ ဟု ခွင့်ပေးအပ်ပြီး ဖြစ်ပါသည်ဘုရား”

အရှင်အနုရုဒ္ဓါမထေရ်မြတ်က ရေကို သောက်သုံးတော်မူလိုက်သည်။ ထိုခဏမျှပင် လေနာရောဂါ ပျောက်ကင်းသွားသည်။ နဂါမင်းက ဆိုပြန်သည်။

“အရှင်ဘုရား-ဤသာမဏေသည် တပည့်တော်ကို နတ်ဗြဟ္မာတို့ အလယ်မှာ အရှက်ကွဲစေပါသည်။ တပည့်တော်သည် သူ့ကို သတ်ရပါလိမ့်မည်”

“ဒကာတော် နဂါးမင်း-ဤသာမဏေငယ်လေးသည် ကြီးကျယ်သော တန်ခိုးအာနုဘော်ရှိသည်။ သင်သည် သာမဏေငယ်လေးကို နိုင်လိမ့်မည် မဟုတ်၊ သည်းခံ၍သာ ပြန်ပါလေတော့”

“နဂါးမင်းသည် ပြောမည့်သာ ပြောရသည်။ မိမိကိုယ်တိုင် သာမဏေငယ်လေး၏ အစွမ်းကို သိပြီးဖြစ်သဖြင့် ထိုစကားကို အရှက်ပြေပြောခြင်းမျှသာ ဖြစ်သည်။ မထေရ်မြတ်က သည်းခံစေသည်တွင် ကျေနပ်သည်။ သည်းခံ၍ ရှင်သုမနသာမဏေနှင့် မိတ်ဆွေဖွဲ့ပြီး-

“မောင်ရှင်သာမဏေ-နောက်နောင်ခါ ရေအလိုရှိပါလျှင် အရှင်ဘုရား ကိုယ်တိုင်လာရန် မလိုပါ။ အကြောင်းကြားလိုက်လျှင် တပည့်တော် လာပို့ပါမည်” ဆို၍ ပြန်သွားလေသည်။

ဘုရားရှင်ထံကြွတော်မူရာ

အရှင်အနုရုဒ္ဓါမထေရ်သည် ရှင်သုမနသာမဏေကို ခေါ်ဆောင်၍ မြတ်စွာဘုရားသခင်ထံ လာခဲ့သည်။ မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဝိသာခါကျောင်းအမ ဆောက်လုပ်လှူဒါန်းအပ်သော ပုဗ္ဗာရုံကျောင်းတော်၌ သီတင်းသုံးတော်မူရင်း အရှင်အနုရုဒ္ဓါမထေရ်၏ လာခြင်းကို ကြိုလင့်နေသည်။ မထေရ်မြတ်တို့ ရောက်ရှိလျှင် ရဟန်းတို့က ခရီးဦးကြိုဆိုလျက် သပိတ်သင်္ကန်းလှမ်းလင့် ယူကြသည်။ အချို့သော ရဟန်းငယ်အချို့နှင့် သာမဏေအချို့က ရှင်သုမနသာမဏေငယ်၏ နား၊ နှာခေါင်း၊ လက်မောင်း စသည်တို့ကို ကိုင်ဆွဲလှုပ်ခါလျက်-

“ညီငယ်သာမဏေလေး-သာသနာတော်မှာ ပျော်ပါရဲ့လား” စသည် မေးမြန်းပြောဆိုကြသည်။ မြတ်စွာဘုရားသခင်သည် ထိုအမှုအရာကို မြင်တော်မူ၍-

“...ဤရဟန်းသမဏေတို့သည် ဝန်လေးသောအမှုကို ပြုနေကြသည်။ အဆိပ်ပြင်းသောမြေကို ဆော့ကစားကဲ့သို့ ပြုနေကြသည်။ ထိုသမဏေငယ်၏ တန်ခိုးအာနုဘော်ကို မသိကြကုန်။ ငါဘုရားသည် ထင်ရှားအောင် ပြုသင့်ပေသည်...” ကြံစည်တော်မူသည်။ ထိုအချိန်မှာ အရှင်အနုရုဒ္ဓါမထေရ်တို့ ဘုရားရှင်အား ရှိခိုး၍ ထိုင်နေကြပြီ ဖြစ်သည်။ မြတ်စွာဘုရားသခင်သည် အရှင်အာနန္ဒာကို ခေါ်တော်မူ၍-

“ချစ်သားအာနန္ဒာ-အနောတတ်အိုင်မှ ရေဖြင့် ခြေဆေးတော်မူလိုသည်။ သမဏေတို့အား ရေအိုးဖြင့် ရေခပ်စေပါ” မိန့်တော်မူသည်။

အရှင်အာနန္ဒာသည် ကျောင်းတိုက်အတွင်းရှိ သမဏေငါးရာတို့ကို စုဝေးစေသည်။ ရှင်သုမနသည် အငယ်ဆုံးဖြစ်သည်။ သမဏေအကြီးဆုံးမှ စ၍ အနောတတ်အိုင်မှ ရေကို သွားရောက်ခပ်ယူရန် စေခိုင်းသည်။ ‘မစွမ်းနိုင်ပါ’ ချည်းလျှောက်ထားကြသည်။

[အထူးမှတ်ချက်။ ။ ထိုသမဏေတို့တွင် အာသဝေါကုန်ခန်းပြီးသော ရဟန္တာသမဏေများ ရှိကြပါသော်လည်း ဤကိစ္စသည် ရှင်သုမန သမဏေအားသာ ရည်ညွှန်းအပ်သည်ကို သိကြသဖြင့် မဆောင်ယူကြချေ။ ပုထုဇဉ်သမဏေတို့ကား မဆောင်နိုင်ကြသည်သာတည်း။ ။ ဤကား မှတ်ဖွယ်တည်း]

အနောတတ်အိုင်မှ ခြေဆေးရေခပ်ခြင်း

နောက်ဆုံးမှာ ရှင်သုမနသမဏေငယ်လေး အလှည့်ရောက်လာသည်။ မြတ်စွာဘုရားသခင်အား လျှောက်ထားသည်။

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-တပည့်တော်အား အနောတတ်အိုင်မှ ရေကို ဆောင်ယူစေလိုတော်မူပါသလောဘုရား”

“ ချစ်သားသုမန-ဪ-ဟုတ်မှန်ပေသည် ” မိန့်တော်မူလျှင် ဝိသာခါကျောင်းအမကြီး လှူဒါန်းထားသော ရွှေဖြင့် ပြုလုပ်ထားသည့် ရေအိုးကြီးကို လက်ဖြင့် ကိုင်ဆွဲပြီး ဟိမဝန္တာသို့ ကြွလေသည်။

နဂါးမင်းသည် အဝေးမှ ရှေးရှုလာသော ရှင်သုမနသမဏေကို မြင်လျှင် ခရီးဦးကြိုဆို၍ ရေအိုးကို လှမ်းလင့်ယူငင်ကာ-

“အရှင်ဘုရား-တပည့်တော်ကဲ့သို့သော ခိုင်းစေရမည့်သူ ရှိပါလျက် အဘယ့်ကြောင့် ကိုယ်တိုင် ကြွလာတော်မူရပါသနည်း။ ရေအလိုရှိသည် ဆိုလျှင် သတင်းစကား စေလွှတ်လာခဲ့သော် တပည့်တော် လာမပို့ရပါလား ဘုရား” လျှောက်ထားပြီး ရေကို ခပ်ယူ၍ မိမိကိုယ်တိုင် ထမ်းဆောင်ရင်း-

“အရှင်ဘုရားတို့သည် ရှေ့မှကြွတော်မူပါ။ တပည့်တော် ထမ်းပိုး သယ်ဆောင်ယူခဲ့ပါမည်ဘုရား” လျှောက်ထားသည်။

“နဂါးမင်း-သင်နေနှင့်ပါ။ မြတ်စွာဘုရားသခင်က ငါ့ကိုသာ စေခိုင်း တော်မူပေသည်” ပြောဆို၍ ရေအိုးကို ယူဆောင်ပြီး ပြန်လာခဲ့သည်။

မြတ်စွာဘုရားသခင်သည် ရှေးရှုပြန်လာနေသော ရှင်သုမန သာမဏေကို ကြည့်တော်မူလျက် ရဟန်းတို့ကို ခေါ်တော်မူပြီး-

“ချစ်သားရဟန်းတို့-သုမနသာမဏေငယ်လေး၏ တင့်တယ်ခြင်း ကို ကြည့်ရှုကုန်လော့၊ အဇဋ္ဌာဝေဟင် ကောင်းကင်ထက်မှာ ရွှေဟင်္သာ မင်းကဲ့သို့ တင့်တယ်ပါဘိသည်” မိန့်တော်မူသည်။

ရှင်သုမနသည် ရောက်လတ်သော် ရေအိုးကို သင့်ရာမှာထားပြီး မြတ်စွာဘုရားသခင်အား ရှိခိုးနေသည်။

“ချစ်သားသုမန-သင်၏အသက် မည်မျှရှိပြီနည်း”

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-ခုနစ်နှစ် ရှိပါပြီဘုရား”

“ချစ်သားသုမန-ထိုသို့ဖြစ်လျှင် ယနေ့မှစ၍ ဥပသမ္ပဒ မြင့်မြတ် သော ရဟန်းဖြစ်လေလော့” မိန့်တော်မူပြီး ပဉ္စင်းအဖြစ်ကို ချီးမြှင့်ပေးသနား တော်မူလေသည်။

တရားဟောတော်မူခြင်း

ရှင်သုမနသာမဏေသည် ပဉ္စင်းအဖြစ်ကို ရပြီးသည်ရှိသော် ထိုနေ့ ညနေ တရားသဘင်မှာ ရဟန်းတို့က-

“ငါ့ရှင်တို့-ဤမျှသေးငယ်လှသော သာမဏေငယ်လေး၏ တန်ခိုး အာနုဘော်ကား အံ့ဩဖွယ်ရှိပါပေစွ။ ဤသို့သော တန်ခိုးအာနုဘော်မျိုးကို ရှေးယခင်က မတွေ့မမြင်ဖူးပေ” ပြောဆိုနေကြသည်။ ထိုအခိုက် မြတ်စွာ

ဘုရားသခင် ကြွတော်မူလာ၍ အမေးတော်ရှိသဖြင့် “ဤမည်သော အကြောင်းပါဘုရား” လျှောက်ထားကြလေသည်။

“ချစ်သားရဟန်းတို့-ငါဘုရား သာသနာတော်မှာ ငယ်ရွယ်သူပင် ဖြစ်သော်လည်း ကောင်းစွာကျင့်လျှင် ဤသို့သော တန်ခိုးအာနုဘော်မျိုးကို ရနိုင်သည်သာလျှင်တည်း” မိန့်တော်မူပြီးလျှင် အောက်ပါဓမ္မဒေသနာတော် ကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်

ယော ဟဝေ ဒဟရော ဘိက္ခု၊

ယုဉ္ဇတိ ဗုဒ္ဓသာသနေ။

သော မံ လောကံ ပဘာသေတိ၊

အဗ္ဘာ မုတ္တောဝ စန္ဒိမာ။ ။

မြန်မာပြန် ။ ။ မြတ်စွာဘုရားသာသနာတော်မှာ ကြိုးစားအားထုတ် သော ရဟန်းသည် ငယ်ရွယ်သူပင် ဖြစ်သော်လည်း တိမ်တိုက်မှ လွတ်သော လမင်းကဲ့သို့ ဤလောကကို ထွန်းလင်းစေနိုင်ပေသည်။

ဤဓမ္မဒေသနာတော်အဆုံးမှာ များစွာသောသူတို့သည် သောတာ ပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေသည်။

သုမနသာမဏေဝတ္ထုပြီး၏ ။



ဘိက္ခုဝဂ်

- ဘိက္ခု = ရဟန်း၊
ဝဂ္ဂ(ဝဂ်) = အစုငယ် (ဝါ)အခန်းငယ်၊
ဘိက္ခုဝဂ္ဂ = (ဘိက္ခုဝဂ်) ရဟန်းနှင့် ပတ်သက်သောတရားစု။

သင်္ကန်းဝတ်ထားရုံမျှဖြင့် ဘိက္ခုခေါ် ရဟန်း မမည်သေး။ ရဟန်းကျင့်ဝတ်နှင့်တကွ ကျင့်သင့် ကျင့်ထိုက်သော တရားကို ကျင့်ပြီး ဆင်းရဲ ကင်းအောင် လုပ်ပါမှ ရဟန်းစစ် မည်ပေ၏-ဟု ရဟန်းများအား ဆုံးမသည်ကို ပြဆိုထားသည့် နှစ်ဆယ့်ငါးခုတို့၏ ပြည့်ကြောင်းဖြစ်သော ဘိက္ခုဝဂ် သည် ဤတွင် ပြီးဆုံးခြင်းသို့ ရောက်ပေပြီ။

၂၅-ဘိက္ခုဝဂ်ပြီး၏။



ဤတွင်ရွှေ့ ပြည်တော်ဝင်ဓမ္မပဒဝတ္ထုတော်

နဝမတွဲအပြီးတည်း။

မြန်မာဘာသာစာပြီးရက်။ ။ ၁၃၆၃-ခုနှစ် ဝါခေါင်လပြည့်ကျော် (၁၄)ရက်၊
(၁၇-၉-၂၀၀၁) တနင်္လာနေ့၊
ည - ၁၂:၀၀ နာရီ။

ပြည်တော်ဝင်

ဓမ္မပဒဝတ္ထုတော်

နဝမာဏ်

ဗျယ်မယ်ပယ်သယ် . ကညံပယ်သယ်




မြိုင်ကြီးစုဆရာတော်
ကွဲဒ်ပျူဒ်စုဒ်ဝဲလံယ်

သာသနာ-၂၅၄၇

ကောဇာ-၁၃၆၅

ခရစ်-၂၀၀၄



မြိုင်သာယာ.သံဒိုက်ကစသ်.တေဆံပလ်ဝဲ.

ဗုဒ္ဓ... ကညံဖိုလေလ်ဒေဒ်ကဖှာထံတ်ကဒါကေယ်အဂံသ်
တသ်မယ်အာ.တခွဲဒ်ဝဲအကွာ
ဟီနေတသ်ဆးကတံသ်
ကွဲဒ်ဖှာထံတ်ကဒါကေယ်မေသ်ဝဲ.

ပြည်တော်ဝင်

ဓမ္မပဒဝတ္ထုတော်

နဝမဒ်တွဲ

မုယ်မယ်ပယ်သယ် . ကညံပယ်သယ်

မြိုင်ကြီးဇုဆရာတော်

ကွဲဒ်ပျူဒ်စုဒ်ဝဲလံယ်

ကုသ်ဒိုတ်ထံပွဲယ်

မြိုင်သာယာ


သံဒိုတ်ကစသ် [ဗုတလဒ်ညသ်] လေလ်တလဒ်ညသ်

ဒေဒ်ကဗျာကပံယ်ထံတ်ကဒါကေယ်အဝံသ်

တသ်မယ်အာ။ တခံဒ်အကာ။

ဆးကတံသ်ဂုံသ်။ ဟီနုကေယ်ဝိယ်။

ကွဲဒ်ဗျာတလတ်လံယ်ကေယ်ဝဲဒတ်လံယ်။



မဲ့ယံကျီဇုယံသံကစသ်
ကွဲဒ်ပျုဒ်စုဒ်လေလ်လဲသ်ကဒုဂံယံ

မယ်တီကယ်

ပနံတံ	ဂေသ်ကျိယံ	လေလ်မဲ့ဒ်နယ်
	လဲဒ်အူနီဒ်တာခံတ်ထွေဒ်	၁
	၂၁. ပကိဏ္ဍကဝဂ်	
၁	ကစသ်ယွယ်တသ်ဘူတ်လုံညာ.ဝိုဒ်ထူဒ်	၅
	ပျိဒ်စိုဒ်ပယ်ကဲသဒ်	၅
	(ဝေသာလီ) ကံသ်ဗေကျိသးပါတုယ်ဘတ်ဂေသ်	
	ကစသ်ယွယ်ကညဒ် (ဝေသာလီ) ဂေသ်	၇
	မးဝဲ(အရှင်အာနန္ဒာ)ရိုဒ်ဖဒ်(ရတနသုတ်ပရိတ်တော်)ဂေသ်	၉
	ပယိုယ်. နဒ်. ဗျယ်မယ်သေတ်ပူယ်ဇောယ်ဂေသ်	၁၀
	လဲယံကညဒ်ပယိုယ်ကံသ်ဂေသ်	၁၁
	ဘတ်မဒုကဲထံတ်ဒေဒ်အိယ်လဲတ်	၁၁
	အတေဒ်ဖျေဒ်ယဒ်	၁၂
	အလံတံယ် (သင်္ခပုဏ္ဏားကြီး) ဖိုခွါ	၁၂
	ဖိုခွါကဲထံတ် (ပစ္စေကဗုဒ္ဓါ) ဂေသ်	၁၃
	အပါဟဲလူယ်ပျုလ်ထွဲလီ	၁၄
	ပူယ်ဇောယ်ကေယ် (စေတီတော်) ဂေသ်	၁၅
	ပျိဒ်စိုဒ်ပယ်ကဲသဒ်အဆဲဒ်	၁၅
	ယိုမံယ်ဒေဒ်အိယ်ဝဲကဲထံတ်သဒ်	၁၅
	အနေဒ်ချိုဒ်မေဒ်တေယ်သနယ်တံယ်	၁၆

(စ)

မယ်တီကယ်

ပနံတ်

ဂေသ်ကျိယ်

လေလ်မဲ့ဒ်နယ်

၂	ဆံမိုသ်ပလ်ဒုတ်ဒါဝိုဒ်ထူဒ်	၁၇
	အတေဒ်ဖျေဒ်ယဒ်	၁၇
	မုတ်ဖိုအံတ်ဆံဒိတ်	၁၇
	ပျိဒ်စိုဒ်ပယ်ကဲသဒ်	၁၈
	လုံကစသ်ယွယ်လဲဒ်ထဲဒ်ခါ	၁၈
	အနေဒ်ချိုဒ်မေဒ်တေယ်သနယ်တံယ်	၁၉
၃	(ဘဒ္ဒိယ) နဲသ်သံဖုညာ.ဝိုဒ်ထူဒ်	၂၀
	ပျိဒ်စိုဒ်ပယ်ကဲသဒ်	၂၀
	ထံဒးဒ်ခံတ်ယံသ်နဲသ်သံဖုညာ	၂၀
	အနေဒ်ချိုဒ်မေဒ်တေယ်သနယ်တံယ်	၂၁
၄	(လကုဏ္ဍကဘဒ္ဒိယမထေရ်) ဝိုဒ်ထူဒ်	၂၂
	ပျိဒ်စိုဒ်ပယ်ကဲသဒ်	၂၂
	ဖွံတ်နဒ်ပူယ်လံသ်လဲယ်ဝဲပွယ်	၂၂
	အနေဒ်ချိုဒ်မေဒ်တေယ်သနယ်တံယ်	၂၃
၅	ဘောဒ်သေတ်မုတ်ကစသ်ဖိုခွါ.ဝိုဒ်ထူဒ်	၂၅
	ပျိဒ်စိုဒ်ပယ်ကဲသဒ်	၂၅
	လိုသ်ကွဲယုလ်ဒိဂယ်	၂၅
	လဲယ်ဘောဒ်သေတ်မုတ်ဟာကေယ်ခါ	၂၆
	(ဗုဒ္ဓါနုဿတိအာနုဘော)	၂၆
	အနေဒ်ချိုဒ်မေဒ်တေယ်သနယ်တံယ်ဖုညာ	၂၆
၆	(ဝဇ္ဇိတိုင်းသား) နဲသ်သံ.ဝိုဒ်ထူဒ်	၃၀
	ပျိဒ်စိုဒ်ပယ်ကဲသဒ်	၃၀
	ညီငွေဒ်ဝဲနဲသ်သံ	၃၀
	အနေဒ်ချိုဒ်မေဒ်တေယ်သနယ်တံယ်	၃၁
၇	(စိတ္တဂဟပတိ) ဝိုဒ်ထူဒ်	၃၂
	ပျိဒ်စိုဒ်ပယ်ကဲသဒ်	၃၂
	(စိတ္တ) သဲထီ	၃၂
	အနေဒ်ချိုဒ်မေဒ်တေယ်သနယ်တံယ်	၃၃

မယ်တီကယ်

(ဆ)

ပနံတံ	ဂေသ်ကျိယံ	လေလ်မဲ့ဒ်နယ်
၈	(စူဠသုဘဒ္ဒါ) ဝိဒ်ထူဒ်	၃၅
	ပျိဒ်စိုဒ်ပယ်ကဲသဒ်	၃၅
	ဟေတ်ပလ်ကတိဒ်အတး	၃၅
	နဲသ်သံသေတ်ကူသ်ဘျဲဒ်	၃၆
	တမံသ်ပေဒ်ယွယ်ယူယ်ဇနယ် (၁၂၀) တသ်လံသ်	၃၇
	အနေဒ်ချိဒ်မေဒ်တေယ်သနယ်တံယ်	၃၇
	ကစသ်ယွယ်တဘဒ်ချိမဲ့ဒ်ဂေသ်	၃၉
၉	အိုဒ် (ကေစာရီ) နဲသ်သံ.ဝိဒ်ထူဒ်	၄၀
	ပျိဒ်စိုဒ်ပယ်ကဲသဒ်	၄၀
	အိုတ်တပါမေသ်ဝဲနဲသ်သံ	၄၀
	အနေဒ်ချိဒ်မေဒ်တေယ်သနယ်တံယ်	၄၀
	၂၂. နိရယဝဂ်	
၁	(သုန္ဒရီပရိဗိုဇ်မ) ဝိဒ်ထူဒ်	၄၃
	ပျိဒ်စိုဒ်ပယ်ကဲသဒ်	၄၃
	လဒ်လယ်ပဒ်လံယ်သံဒ်ဝဲ (တိတ္ထိ) သေတ်တသ်ပညိတ်	၄၃
	အနေဒ်ချိဒ်မေဒ်တေယ်သနယ်တံယ်	၄၄
	ကဲသဒ်အဆဲဒ်	၄၅
	မေသ်ဘတ်တသ်မိုဒ်ထုဒ်ဖှာဂေသ်	၄၅
၂	ဘတ်တူသ်ကံယ်ဒူစရိဒ်အကျိပွယ်ဖုညာ.ဝိဒ်ထူဒ်	၄၆
	ပျိဒ်စိုဒ်ပယ်ကဲသဒ်	၄၆
	အယိုစူဒ် (ပြိတ္တာ) သေတ်ဖုညာ	၄၆
	အနေဒ်ချိဒ်မေဒ်တေယ်သနယ်တံယ်	၄၇
၃	အိုတ် (ဝဂ္ဂုမုဒါ) ထိကျိနိယ်နဲသ်သံဖုညာ.ဝိဒ်ထူဒ်	၄၈
	ပျိဒ်စိုဒ်ပယ်ကဲသဒ်	၄၈
	အိုတ် (ဝဂ္ဂုမုဒါ) ထိကျိနိယ်နဲသ်သံဖုညာ	၄၈
	တုယ်ဝသ်ထွဲဒ်ကယ်လဒ်ခါဘျဲ	၄၉
	အနေဒ်ချိဒ်မေဒ်တေယ်သနယ်တံယ်	၅၀

(၉)

မယ်တီကယ်

ပနံတ်

ဂေသ်ကျိယ်

လေလ်မဲ့ဒ်နယ်

၄	သဲထီဖိုခွါ (ခေမက) ဝိုဒ်ထူဒ်	၅၁
	ပျိဒ်စိုဒ်ပယ်ကဲသဒ်	၅၁
	ပလးပွယ်မာသဲထီဖိုခွါ	၅၁
	အနေဒ်ချိုဒ်ခမဒ်တေယ်သနယ်တံယ်	၅၂
၅	တဲဘတ်ကံဝဲနဲသံ.ဝိုဒ်ထူဒ်	၅၃
	ပျိဒ်စိုဒ်ပယ်ကဲသဒ်	၅၃
	တဲဘတ်ကံဝဲနဲသံ	၅၃
	အနေဒ်ချိုဒ်ခမဒ်တေယ်သနယ်တံယ်	၅၄
၆	သဒ်ခဲဒ်ဝဲပေါလ်မုတ်တဂယ်.ဝိုဒ်ထူဒ်	၅၅
	ပျိဒ်စိုဒ်ပယ်ကဲသဒ်	၅၅
	သဒ်ခဲဒ်ပေါလ်မုတ်တဂယ်တသ်မယ်	၅၅
	အနေဒ်ချိုဒ်ခမဒ်တေယ်သနယ်တံယ်	၅၆
၇	အိုတ်ဝေသ်တသ်နးတ်နဲသံဖုညာ.ဝိုဒ်ထူဒ်	၅၇
	ပျိဒ်စိုဒ်ပယ်ကဲသဒ်	၅၇
	အိုတ်ဝေသ်တသ်နးတ်နဲသံဖုညာ	၅၇
	အနေဒ်ချိုဒ်ခမဒ်တေယ်သနယ်တံယ်	၅၈
၈	(နိဂဏ္ဍတက္ကတွန်း) ဖုညာ.ဝိုဒ်ထူဒ်	၅၉
	ပျိဒ်စိုဒ်ပယ်ကဲသဒ်	၅၉
	ဘတ်တိုကံတ် (နိဂဏ္ဍတက္ကတွန်း) သေတ်နေတ်မံယ်	၅၉
	အနေဒ်ချိုဒ်ခမဒ်တေယ်သနယ်တံယ်	၆၀
၉	(တိတ္ထိ) သေတ်ပွဲသ်ဖုညာ.ဝိုဒ်ထူဒ်	၆၁
	ပျိဒ်စိုဒ်ပယ်ကဲသဒ်	၆၁
	(တိတ္ထိ) သေတ်ပွဲသ်ဖုညာ	၆၁
	အနေဒ်ချိုဒ်ခမဒ်တေယ်သနယ်တံယ်	၆၂

၂၃. နာဂဝဂ်

၁	ကစသ်ယွယ်မယ်ခုတ်ကဘဒ်အဓိဒ်ကရီ.ဝိုဒ်ထူဒ်	၆၅
	ပျိဒ်စိုဒ်ပယ်ကဲသဒ်	၆၅

မယ်တီကယ်

(၅)

ပနံတ်	ဂေသ်ကျိယ်	လေလ်မဲ့ဒ်နယ်
	မယ်ခုတ်ကဘဒ်အဇိဒ်ကရိတဲဝဲနတ်မံယ်	၆၅
	အနေဒ်ချိုဒ်မေဒ်တေယ်သနယ်တံယ်ဖုညာ	၆၆
၂	ကဲဘတ်ကဆံတရတ်မေသ်ဝဲမထေရ်.ဝိုဒ်ထူဒ်	၆၈
	ပျိဒ်စိုဒ်ပယ်ကဲသဒ်	၆၈
	ကဲဘတ်ကဆံတရတ်မေသ်ဝဲမထေရ်	၆၈
	အနေဒ်ချိုဒ်မေဒ်တေယ်သနယ်တံယ်	၆၉
၃	ပိုယ်နာသဒ်ပွသ်ဒးဒ်ဖိုခွါလွီသ်ဂယ်.ဝိုဒ်ထူဒ်	၇၀
	ပျိဒ်စိုဒ်ပယ်ကဲသဒ်	၇၀
	ဖိုခွါလွီသ်ဂယ်ဒးဒ်ပါပိုယ်နာသဒ်ပွယ်	၇၀
	ပိုယ်နာသဒ်ပွသ်ဟဲတုယ်လုံကစသ်ယွယ်အိုတ်ဂေသ်	၇၁
	အတေဒ်ဖျေဒ်ယဒ်	၇၃
	(မာတုပေါသထဇာတ်တော်)	၇၃
	ကဲတ်ဝဲမိုဒ်ဆိုဂေသ်	၇၄
	တုယ်လုံထီကံသ်မေသ်ဝဲကဆံပယ်	၇၅
	ကဆံပယ်ကေယ်နံလ်ပွသ်ပူယ်ဂေသ်	၇၆
	စံယ်ပယ်ဒိုတ်လုသ်အံတ် (ပျူဒ်စူဒ်) ကဆံယ်ဂေသ်	၇၆
	ပျိဒ်စိုဒ်ပယ်ကဲသဒ်အဆဲဒ်	၇၇
	ဟောနေဝဲတရာဂေသ်	၇၇
	အနေဒ်ချိုဒ်မေဒ်တေယ်သနယ်တံယ်	၇၇
၄	(ပသေနဒီကောသလမင်း) ဝိုဒ်ထူဒ်	၇၈
	ပျိဒ်စိုဒ်ပယ်ကဲသဒ်	၇၈
	အံတ်တသ်ဆူတ်ဝဲစံယ်ပယ်	၇၈
	အနေဒ်ချိုဒ်မေဒ်တေယ်သနယ်တံယ်	၇၉
၅	(သာနုသာမဏေ) ဝိုဒ်ထူဒ်	၈၀
-	ပျိဒ်စိုဒ်ပယ်ကဲသဒ်	၈၀
	(သာနုသာမဏေ)	၈၀
	ကဲဘတ်အမိုလုံညာပဝဒ်ဒေါဒ်တကဒ်မုတ်	၈၁

(ည)

မယ်တီကယ်

ပနံတံ

ဂေသ်ကျိယံ

လေလ်မဲ့ဒ်နယ်

	ကလူယံထွဲဒ်ဝဲ (သာနုသာမဏေ)	၈၁
	အနေဒ်ချိုဒ်မေဒ်တေယံသနယ်တံယံ	၈၁
၆	(ပါဝေယျက) ကဆံ.ဝိုဒ်ထူဒ်	၈၄
	ပျိုဒ်စိုဒ်ပယ်ကဲသဒ်	၈၄
	(ပါဝေယျက) ကဆံ	၈၄
	အနေဒ်ချိုဒ်မေဒ်တေယံသနယ်တံယံ	၈၅
၇	နဲသ်သံယဲသ်ကယယ်.ဝိုဒ်ထူဒ်	၈၆
	ပျိုဒ်စိုဒ်ပယ်ကဲသဒ်	၈၆
	နဲသ်သံယဲသ်ကယယ်ဟဲလူယံပျလ်ထွဲပွသ်ကွာ	၈၆
	အနေဒ်ချိုဒ်မေဒ်တေယံသနယ်တံယံ	၈၈
၈	(မာရ်နတ်သား) ဝိုဒ်ထူဒ်	၉၀
	ပျိုဒ်စိုဒ်ပယ်ကဲသဒ်	၉၀
	(မာရ်နတ်) ဒးဒ်ကစသ်ယွယ်တသ်ဆိုမိုတ်	၉၀
	အနေဒ်ချိုဒ်မေဒ်တေယံသနယ်တံယံ	၉၁

၂၄. တကျာဝဂ်

၁	(ကပိလ) ညုတ်.ဝိုဒ်ထူဒ်	၉၅
	အတေဒ်ဖျေဒ်ယဒ်	၉၅
	(ကပိလ) လုံညာပဝဒ်ကဲသဒ်	၉၅
	(တံငါသညံ) သေတ်လုံညာဂေသ်ကျိယံပျိုဒ်စိုဒ်ပယ်ကဲသဒ်	၉၇
	(တံငါသညံ) ယဲသ်ကယယ်	၉၇
	ကဲထံတ်ညုတ်မေသ်ဝဲ (ကပိလ) နဲသ်သံ	၉၈
	(ကပိလ) ညုတ်ထူဖံတ်နေရှူးလုံကစသ်ယွယ်အိုတ်ဂေသ်	၉၈
	စံယ်ပယ်ဒိုတ်ပတီရုံဒ်ထံတ်ဂေသ်	၉၉
	ဟောနေတဂေသ်	၁၀၀
	အနေဒ်ချိုဒ်မေဒ်တေယံသနယ်တံယံ	၁၀၀
၂	ထောဒ်မိုသ်ဖို.ဝိုဒ်ထူဒ်	၁၀၃
	ပျိုဒ်စိုဒ်ပယ်ကဲသဒ်	၁၀၃

မယ်တီကယ်

(၄)

ပနံတံ	ဂေသ်ကျိယံ	လေလ်မဲ့ဒ်နယ်
	ပဝဒ်ဟိတ်ဃံအဆံဆံ	၁၀၃
	အနေဒ်ချိဒ်မေဒ်တေယံသနယ်တံယံဖုညာ	၁၀၄
	ကဲသဒ်အဆဲဒ်	၁၀၆
	အနယ်ကဒ်ပဝဒ်ကွာထောဒ်မိုသ်ဖိုနံလ်ကျိဒ်တာဂေသ်	၁၀၆
၃	နဲသ်သံလူယံထွဲဒ်.ဝိုဒ်ထူဒ်	၁၀၈
	ပျိဒ်စိုဒ်ပယ်ကဲသဒ်	၁၀၈
	ကဲထံတ်တသ်ဟုတ်မေသ်ဝဲနဲသ်သံလူယံထွဲဒ်	၁၀၈
	ရှးဝဲလုံမယ်သီပွယ်တသ်လံသ်	၁၀၈
	အနေဒ်ချိဒ်မေဒ်တေယံသနယ်တံယံ	၁၀၉
၄	(နှောင်အိမ်) ဝိုဒ်ထူဒ်	၁၁၀
	ပျိဒ်စိုဒ်ပယ်ကဲသဒ်	၁၁၀
	(အနှောင်အဖွဲ့) တဲဝဲနေတ်မံယံ	၁၁၀
	အတေဒ်ဖျေဒ်ယဒ်	၁၁၁
	ထုံဒ်ဖွဲဒ်သဒ် (အနှောင်အဖွဲ့) ကွာကဲဝဲပွယ်	၁၁၁
	အနေဒ်ချိဒ်မေဒ်တေယံသနယ်တံယံ	၁၁၂
၅	(ခေမာထေရီမ) ဝိုဒ်ထူဒ်	၁၁၃
	အတေဒ်ဖျေဒ်ယဒ်	၁၁၃
	လုံညာပဝဒ် (ခေမာမိဖုရားကြီး) ကဲသဒ်ဂေသ်ကျိယံ	၁၁၃
	ပျိဒ်စိုဒ်ပယ်ကဲသဒ်	၁၁၄
	(ခေမာမိဖုရားကြီး) နံလ်ကျိဒ်တာခါ	၁၁၄
	အနေဒ်ချိဒ်မေဒ်တေယံသနယ်တံယံ	၁၁၅
၆	(ဥဂ္ဂသေနကချေသည်) ဝိုဒ်ထူဒ်	၁၁၇
	ပျိဒ်စိုဒ်ပယ်ကဲသဒ်	၁၁၇
	ကဲထံတ်ဘတ် (ကချေသည်မဝယ်) သဲထီဖိုခွာဂေသ်ကျိယံ	၁၁၇
	(ဥဂ္ဂသေန) ကဲထံတ်ဘတ် (ကချေသည်) လီ	၁၁၈
	လုံဝတ်စောဒ်ခီ (ဥဂ္ဂသေန) ကဲထံတ်ယဟာတယ်ဂေသ်	၁၁၈
	အနေဒ်ချိဒ်မေဒ်တေယံသနယ်တံယံ	၁၁၉

(၄)

မယ်တီကယ်

ပနံတ်

ဂေသ်ကျိယ်

လေလ်မဲ့ဒ်နယ်

ဟောပျဒ်ဝဲအတေဒ်ဇေကျံဂေသ်

၁၂၁

အတေဒ်ဖျေဒ်ယဒ်

၁၂၁

(ဥဂ္ဂသေန) လုံညာကဲသဒ်ဂေသ်ကျိယ်

၁၂၁

(ဝစီဘေဒထိတိုင်းရှ)

၁၂၁

ပျိဒ်စိုဒ်ပယ်ကဲသဒ်အဆဲဒ်

၁၂၂

ကဲထံတ် (ကချေသညံမ) ခါ.

၁၂၂

၇ စူဠဓနုဂ္ဂဟပဏ္ဍိတ.ဝိုဒ်ထူဒ်

၁၂၃

ပျိဒ်စိုဒ်ပယ်ကဲသဒ်

၁၂၃

ညီဇွေဒ်ဝဲနဲသံဖို

၁၂၃

အတေဒ်ဖျေဒ်ယဒ်

၁၂၄

ဟေတ်တသ်ဟုတ်ယဲလ်တိုသ်ဇေလာ

၁၂၄

ထိတ်ညတ်သီသိုကွေလ်ဝဲညတ်ကတ်

၁၂၅

ကံသ်ဖုလီယ်ကရးအူပမယ်

၁၂၆

ဇေတံယံပံဝဲဟောနေတရာ

၁၂၇

အနေဒ်ချိုဒ်ဓမဒ်တေယံသနယ်တံယံ

၁၂၇

၈ (မာရ်နတ်သား).ဝိုဒ်ထူဒ်

၁၂၉

ပျိဒ်စိုဒ်ပယ်ကဲသဒ်

၁၂၉

ဟဲနံဒ်ရှဲဒ်ဝဲ (မာရ်နတ်)

၁၂၉

အနေဒ်ချိုဒ်ဓမဒ်တေယံသနယ်တံယံ

၁၃၀

၉ (ဥပကတက္ကတွန်း).ဝိုဒ်ထူဒ်

၁၃၁

ပျိဒ်စိုဒ်ပယ်ကဲသဒ်

၁၃၁

ကညဒ်မိကတယ်ဝိုယ်ခါ

၁၃၁

အနေဒ်ချိုဒ်ဓမဒ်တေယံသနယ်တံယံ

၁၃၂

၁၀ (သိကြားမင်း)တသ်စဒ်.ဝိုဒ်ထူဒ်

၁၃၃

ပျိဒ်စိုဒ်ပယ်ကဲသဒ်

၁၃၃

တသ်စဒ်လွိသ်မျို

၁၃၃

အနေဒ်ချိုဒ်ဓမဒ်တေယံသနယ်တံယံ

၁၃၄

မယ်တီကယ်

(၃)

ပနံတ်	ဂေသ်ကျိယ်	လေလ်မဲ့ဒ်နယ်
၁၁	(အပုတ္တက)သဲထီ.ဝိုဒ်ထူဒ် ပျိဒ်စိုဒ်ပယ်ကဲသဒ် ပျိဒ်စီအိုတ်သေတ်သူအံတ်တကဲဝဲသဲထီ ဘတ်မဒုကဲသဒ်ဒေဒ်အီယ်လဲတ် အတေဒ်ဖျေဒ်ယဒ်	၁၃၆ ၁၃၆ ၁၃၆ ၁၃၆ ၁၃၇
	(အပုတ္တက) သဲထီလုံညာပဝဒ်ကယ် ပျိဒ်စိုဒ်ပယ်ကဲသဒ်အဆဲဒ် ရှေပျဒ်နေဝဲတသ်ဂေသ်ကျိယ် ဟောနေဝဲတရာဂေသ် အနေဒ်ချိုဒ်မေဒ်တေယ်သနယ်တံယ်	၁၃၇ ၁၃၈ ၁၃၈ ၁၃၈ ၁၃၉
၁၂	(အကံရ) နဒ်သာ.ဝိုဒ်ထူဒ် ပျိဒ်စိုဒ်ပယ်ကဲသဒ် (ဣန္ဒာက) နဒ်သာဒးဒ် (အကံရ) နဒ်သာ အနေဒ်ချိုဒ်မေဒ်တေယ်သနယ်တံယ်ဖုညာ	၁၄၀ ၁၄၀ ၁၄၀ ၁၄၁
၂၅. ဘိက္ခုဝဂ်		
၁.	နဲသ်သံယဲသ်ပါ.ဝိုဒ်ထူဒ် ပျိဒ်စိုဒ်ပယ်ကဲသဒ် ဖံတ်ဂးသ်ဓွယ်ရဒ်ဂယ်ပါပါမေသ်ဝဲနဲသ်သံယဲသ်ပါ အတေဒ်ဖျေဒ်ယဒ် နဲသ်သံယဲသ်ပါလုံညာဒေဒ်ကျံ ကဲစံယ်ပယ်ဂံသ်ပလံသ်နဲတ်ကွဲ လဲယ်လုံ (တက္ကသိုလ်) ကံသ် လဲဒ်စာဝဲဒးဒ်အယ်ယိုယ်ယဲသ်ပါမံယ် ဒေါဒ်တကဒ်မုတ်ဟဲလူယ်ပျလ်ထွဲဂေသ် စံယ်ပယ်ဒိုတ်မဲ့ဒ်စာဒေါဒ်တကဒ်မုတ်လုံမီဒ်ဖယာ ဒးဒ်မူယ်ယယ်သေယေစံယ်ပယ်အယ်ဏယ် ဒေါဒ်တကဒ်အံတ်ဒံတနူသ်လီ	၁၄၅ ၁၄၅ ၁၄၅ ၁၄၆ ၁၄၆ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၄၉ ၁၅၀ ၁၅၁

(ဗ)

မယ်တီကယ်

ပနံတ်

ဂေသ်ကျိယ်

လေလ်မဲ့ဒ်နယ်

ယွယ်လံကဲထံတ်စံယ်ပယ်ဂေသ် ၁၅၂

ပျိဒ်စိုဒ်ပယ်ကဲသဒ်အဆဲဒ် ၁၅၂

ပံဝဲဒ်ကျဲဟောနေတရာဂေသ် ၁၅၂

အနေဒ်ချိုဒ်မေဒ်တေယ်သနယ်တံယ် ၁၅၃

၂ မယ်သီ (ဟသံာ) နဲသ်သံ.ဝိုဒ်ထူဒ် ၁၅၄

ပျိဒ်စိုဒ်ပယ်ကဲသဒ် ၁၅၄

ကွေလ်လီ (ဟသံာ) မေသ်ဝဲနဲသ်သံ ၁၅၄

လုံယွယ်အိုတ်နေတ်ဘွဲ ၁၅၅

အတေဒ်ဖျေဒ်ယဒ် ၁၅၅

ဖံတ်ဂးသ်သီဒ်လဒ် (ကုရုတိုင်းသား) ဖုညာနေတ်မံယ် ၁၅၅

တသ်ယံယ်ဃေထဒ် (ကာလိဂံတိုင်း) ခါ ၁၅၆

၁. (ကုရု) ပယ်ဒိုတ်သီဒ်လဒ် ၁၅၇

၂. မိုဒိုတ်သီဒ်လဒ် ၁၅၉

၃. ဒဲတ်မုတ်မိဒ်ဖယာဒိုတ်သီဒ်လဒ် ၁၆၀

၄. အေယ်ရှေဒ်မေသီဒ်လဒ် ၁၆၁

၅. ပရောဟဒ်ပိုယ်နာသီဒ်လဒ် ၁၆၂

၆. မေယ်တဲအမဒ်သီဒ်လဒ် ၁၆၂

၇. နံယထာကစသ်သီဒ်လဒ် ၁၆၃

၈. သဲထီဖဒ်ဒိုတ်သီဒ်လဒ် ၁၆၄

၉. ဖံတ်စရံအမဒ်ကျိသီဒ်လဒ် ၁၆၅

၁၀. သုဒ်ဒိုတ်ခေါဒ်ကြယ်သီဒ်လဒ် ၁၆၆

၁၁. (ပြည့်တန်ဆာမ) သီဒ်လဒ် ၁၆၆

၁၂. (ကာလိဂံတိုင်း) ဝဒ်ပျောသယ်ယယ်ဂေသ် ၁၆၈

ပျိဒ်စိုဒ်ပယ်ကဲသဒ်အဆဲဒ် ၁၆၈

ပံဝဲဒ်တံယ်ဟောနေတရာဂေသ် ၁၆၈

အနေဒ်ချိုဒ်မေဒ်တေယ်သနယ်တံယ် ၁၆၉

မယ်တီကယ်

(၈)

ပနံတံ	ဂေသ်ကျိယံ	လေလ်မဲ့ဒ်နယ်
၃	(ကောကာလိက).ဝိုဒ်ထူဒ်	၁၇၀
	ပျိဒ်စိုဒ်ပယ်ကဲသဒ်	၁၇၀
	(ကောကာလိက) နဲသ်သံဒးဒ် (အဂ္ဂသာဝက) ဒီပါ	၁၇၀
	လံယံဆံတိုသ်နံတံ	၁၇၀
	ပလ်ဒုတ်ဒါ (အဂ္ဂသာဝက) သေတ်ဂေသ်	၁၇၁
	(ကောကာလိက) တုယံဝဲ (ပဒုမ) နလ်ရလ်ပူယံ	၁၇၂
	ဟောနေဝဲအတေဒ်ဇဒ်ကျံဂေသ်	၁၇၃
	အတေဒ်ဖျေဒ်ယဒ်	၁၇၃
	(ကောကာလိက) လုံညာဂေသ်ကျိယံ	၁၇၃
	တသ်တဲအာဝဲစံယံပယ်	၁၇၃
	ဒုတ်တဲတသ်တကဲမေသ်ဝဲခွေဒ်	၁၇၃
	ပံညာအိုတ်အမဒ်ဟေတ်ပလံသ်တသ်တဲ	၁၇၄
	ပျိဒ်စိုဒ်ပယ်ကဲသဒ်အဆဲဒ်	၁၇၅
	ပံဝဲဇဒ်တံယံဟောနေတရာဂေသ်	၁၇၅
	အနေဒ်ချိုဒ်မေဒ်တေယံသနယ်တံယံ	၁၇၆
၄	(ဓမ္မာရာမမထေရ်).ဝိုဒ်ထူဒ်	၁၇၇
	ပျိဒ်စိုဒ်ပယ်ကဲသဒ်	၁၇၇
	(ဓမ္မာရာမမထေရ်)	၁၇၇
	အနေဒ်ချိုဒ်မေဒ်တေယံသနယ်တံယံ	၁၇၈
၅	(ဝိပက္ခသေဝက) နဲသ်သံ.ဝိုဒ်ထူဒ်	၁၇၉
	ပျိဒ်စိုဒ်ပယ်ကဲသဒ်	၁၇၉
	ဆဲဒ်စဒ်ဒးဒ် (ဂိုဏ်းတစ်ပါး) မေသ်ဝဲနဲသ်သံ.ဝိုဒ်ထူဒ်	၁၇၉
	အတေဒ်ဖျေဒ်ယဒ်	၁၈၀
	အကျေဒ်ပျဲဒ်ဝဲကဆံ	၁၈၀
-	ပျိဒ်စိုဒ်ပယ်ကဲသဒ်အဆဲဒ်	၁၈၁
	ပံဝဲဇဒ်ဟောနေတရာဂေသ်	၁၈၁
	အနေဒ်ချိုဒ်မေဒ်တေယံသနယ်တံယံ	၁၈၁

(တ)

မယ်တီကယ်

ပနံတ်

ဂေသ်ကျိယ်

လေလ်မဲ့ဒ်နယ်

၆	(ပဉ္စဂ္ဂဒါယကာပုဏ္ဏား).ဝိုင်ထူဒ်	၁၈၃
	ပျိဒ်စိုဒ်ပယ်ကဲသဒ်	၁၈၃
	ခိုတ်ထီယဲသ်မျိုမယ်ဘူတ်ဝဲပိုယ်နာ	၁၈၃
	ကစသ်ယွယ်ဟဲကညဒ်ခါနေတ်မံယ်	၁၈၃
	တသ်လုံနဲသ်သံနေတ်	၁၈၅
	အနေဒ်ချိုဒ်ခမဒ်တေယ်သနယ်တံယ်	၁၈၅
၇	နဲသ်သံခွီကယယ်.ဝိုင်ထူဒ်	၁၈၆
	ပျိဒ်စိုဒ်ပယ်ကဲသဒ်	၁၈၆
	နဒ်မေတဲကူးပရးဝဲ	၁၈၆
	ဖိုခွါထံတ်နဲသ်သံဟာကေယ်ခါ	၁၈၇
	ပွယ်ဟိတ်ပူယ်သေတ်တဟိုဒ်တဝဒ်ကနတ်တရာဂေသ်	၁၈၈
	တသ်ဟုတ်သေတ်နေသ်အကျိုဒ်တရာလီ	၁၈၉
	အနေဒ်ချိုဒ်ခမဒ်တေယ်သနယ်တံယ်	၁၉၀
၈	နဲသ်သံယဲသ်ကယယ်.ဝိုင်ထူဒ်	၁၉၄
	ပျိဒ်စိုဒ်ပယ်ကဲသဒ်	၁၉၄
	(မုလေး) ပံဖုညာလံယ်ဖှာသဒ်ပြဒ်	၁၉၄
	အနေဒ်ချိုဒ်ခမဒ်တေယ်သနယ်တံယ်	၁၉၅
၉	(သန္တ ကာယမထေရ်).ဝိုင်ထူဒ်	၁၉၆
	ပျိဒ်စိုဒ်ပယ်ကဲသဒ်	၁၉၆
	ဂးသ်ကူးယံတီယံကျိယ်ဝဲမထေရ်	၁၉၆
	အနေဒ်ချိုဒ်ခမဒ်တေယ်သနယ်တံယ်	၁၉၇
၁၀	(နင်္ဂလမထေရ်).ဝိုင်ထူဒ်	၁၉၈
	ပျိဒ်စိုဒ်ပယ်ကဲသဒ်	၁၉၈
	တူသ်ငါသဒ်ပွယ်ဖံတ်တဂယ်	၁၉၈
	အနေဒ်ချိုဒ်ခမဒ်တေယ်သနယ်တံယ်	၂၀၀
၁၁	(ဝက္ကလိမထေရ်) ဝိုင်ထူဒ်	၂၀၁
	ပျိဒ်စိုဒ်ပယ်ကဲသဒ်	၂၀၁

မယ်တီကယ်

(၈)

ပနံတ်	ဂေသ်ကျိယ်	လေလ်မဲ့ဒ်နယ်
	ကျိယ်ညိယ်ယွယ်ဒိုတ်ပိုတ်ရဒ်ပွယ်	၂၀၁
	အနေဒ်ချိုဒ်ခမဒ်တေယ်သနယ်တံယ်	၂၀၂
	(ဝက္ကလိ) ဖုလံယ်လုံကစးသ်ဒိုတ်ဂေသ်	၂၀၃
	လံယ်ဆံတိုသ်နံတ်	၂၀၃
၁၂	(သုမနသာမဏေ).ဝိုဒ်ထူဒ်	၂၀၄
	အတေဒ်ဖျေဒ်ယဒ်	၂၀၄
	(အရှင်အနုရုဒ္ဓါမထေရ်) လုံညာဂေသ်ကျိယ်	၂၀၄
	ဖဲနေတ်ခါဟိပလ်ဝဲဆူဒ်မံယ်	၂၀၄
	ယောဒ်နံတ်ကစသ် (အနုဘာရ) ဆူဒ်တံ	၂၀၅
	ယေပွေယ်နေ (အနုဘာရ) တသ်ဘူတ်ဂေသ်	၂၀၆
	ယောဒ်နံတ်ကစသ် (အနုဘာရ) ကဲထံတ်သဲထီဂေသ်	၂၀၇
	ပျိဒ်စိုဒ်ပယ်ကဲသဒ်	၂၀၈
	(အနုရုဒ္ဓါမင်းသား) ကဲနဲသ်သံဂေသ်	၂၀၈
	ကဲနဲသ်ဝိယ်လံသ်ဒီဘုံ	၂၀၈
	ဖိုသတ် (စူဠသုမန) ဒုံဒ်ကဲနဲသ်သံဂေသ်	၂၀၉
	(လေနာ) တသ်ဆာဒေဒ်ဘွာကေယ်သောဒ်	၂၁၀
	(ရှင်သုမန) ဒးဒ် (ပနုဂနဂါးမင်း) ပျဲတ်တကိုဂေသ်	၂၁၁
	ကေယ်လုံကစသ်ယွယ်အိုတ်ဘုံ	၂၁၃
	လဲယ်ဟိနေထီသေခံတ်လုံ(အနောဓာတ်)ထီကမာပူယ်ဂေသ်	၂၁၄
	ဟောနေဝဲတရာဂေသ်	၂၁၅
	အနေဒ်ချိုဒ်ခမဒ်တေယ်သနယ်တံယ်	၂၁၁

လဲဒ်အူနိဒ်တာခံတ်ထွေဒ်

(မြိုင်ကြီးငူအထူးဒေသ. ပြည်တော်ဝင်) ကညံဖိုကမူးသ်သေတ်တဖတ်နေတ်. ဒးဒ် (ဗုဒ္ဓ)လေလ်လဲသ်အစးယ်ယိယ်ဝဲဒတ်လံယ်. မိုသ်ပသ်လုလလ်(ဗုဒ္ဓဘာသာ) ပတံသ်အိုတ်ဝဲလံယ်.

(ဗုဒ္ဓ)လေလ်လဲသ်ဖုညာ.စဒ်လုံအချေယ်ခယ်မဒ်.လေတ်လယ်သီတ်ညာနသ်ပးသ် ကေယ်ဝဲဂံသ်.လေလ်လဲသ်ဖုညာ.တသ်မယ်အာခါ. တခွဲဒ်ဝဲအကွာ. မျယ်မယ်ကညံ ဒီပယ်သယ်. ကွဲဒ်ထုံဒ်ဖှာဝဲလံယ်.

မေဘတ်တဲတမိယ်ဒေါဒ် (ပြည်တော်ဝင်) ကညံဖိုကမူးသ်သေတ်. အသဒ်ဒွဲ ကိုပူယ်. ဗုဒ္ဓ.လေလ်လဲသ်နုလ်ဒွဲအိုတ်ဂးသ်ကွးယ်ဝဲဂံသ်. ပလံသ်တေဆံနေဝဲ (ဓမ္မစေတီ) နေတ် (၁၇) ထီဆဒ်ထံတ်ဘဒ်အိုတ်ဝဲဒတ်လီ.

အိယ်တဘုံဒေါဒ်. နယ်နယ်ယယ်ယယ်. မတဂယ်ကောဒ်ဂယ်. လောကိုဒ်လော ကိယ်ဒီမိယ်ဘုံဒ်ဒိုတ်မေသ်ဝဲ. (ဓမ္မပဒဝတ္ထုတော်)ကကွဲဒ်ဘတ်သဒ်. ဆယ်တဒ် အိုတ်ဖှာထံတ်ဝဲလံယ်. ပဒ်သဲဒ်ဒးဒ် (ဓမ္မပဒဝတ္ထုတော်) နေတ်တရတ်သေတ်ကွဲဒ် ပလံဝဲ. အိုတ်အမျိုမျိုအာမဒ်လံယ်လုံ (သာသနာရေးဦးစီးဌာန ဓမ္မပဒမြန်မာပြန်) ကွဲဒ်ထုံဒ်တလတ်ဝဲဒတ်ဝီယ်လီ.

ဝီယ်ဘုံဒေါဒ်ကွဲဒ်လေလ်တရတ်သေတ်တဖတ် (ဓမ္မပဒ) နေတ်လုံအအိုတ်ကွဲဒ် ပလံဝီယ်. အိုတ်ဝဲဒတ်လီ. တနသ်ကေ. တရတ်သေတ်ကွဲဒ်ပလံ လေလ်အမျိုမျို တကွဲဒ်ဒးဒ် (သာသနာရေးဦးစီးဌာန) လေလ်တကွဲဒ်နေတ်. လဲသ်ထံမဒ်တကဒ်

ဝေါဟယ်ရဒ်. တသ်တဲဘွေဒ်ဘွေဒ်သဒ်. လံယ်ဘးအာဃို. မေတဲတံတံလိုယ်လိုယ်မဒ်. သီဟ်ညာကေယ်ဝဲ. ကညံဖိုမျိုကမူးသ်တကွဒ်အဂံသ်. ပတံသ်ယံဒိုတ်အိုတ်ဝဲလံယ်.

ဒေဒ်တရတ်တဖတ်ဒတ်. ကွဲဒ်ဒေဒ်ဝဲ(ဓမ္မပဒ)တကွဒ်. အိတ်တလးဒေဒ်ဃို. ကြးဒ်သီဟ်ညာတကွဒ်. တသီဟ်ညာဘတ်ဝဲ. လးသ်လးသ်ကောဒ်မိယ်ဒေဒ်လံယ်. (ပြည်တော်ဝင်) ဂံသ်ပလံသ်ကွဲဒ် (ဓမ္မပဒ) ပညိုတ်ဝဲဒေဒ်လုံ(အဘိဓမ္မာ) ပူယ် တကွဒ်. ဟောပျဒ်သိုတ်လံယ်. နံတ်ထံတ်ဘတ်ဝဲဒတ်လံယ်.

(အဘိဓမ္မာဒေသနာတော်) ကစသ်ယွယ်နေတ်. နဒ်ဒးဒ်ဗျယ်မယ်ဂံသ်ဖုညာ. လဲသ်ထံဝဲ (ဝိတ္ထာရနယ) လုံအလဲသ်ထံကျောလ်. ဟောဖှာနေဝဲလံယ်. ဟောနေဝဲ (ရှင်သာရိပုတ္တရာမထေရ်) နေတ်အိတ်ကတးသ် (သင်္ခေပနယ) ဟောပျဒ်နေဒေဒ် ဝဲလံယ်.

(အရှင်သာရိပုတ္တရာ) နေတ်နံသ်စသ်ပွဲသ်ဘံတ်. နဲသ်သံအဂံသ်. ပလံသ် ဟောနေဝဲဒတ်. တအိတ်တလဲသ်. (နာတိဝိတ္ထာရနာတိသင်္ခေပနယ) တဖုတ်တထံ ဟောဆံနေကေယ်ဝဲဒတ်လံယ်. ပလံသ်နံတ်ဘတ်. မေသ်ဒေဒ်နေတ်အဃို. (ပြည် တော်ဝင်) ဖုညာဂံသ်. တအိတ်တလဲသ်. တဖုတ်တထံ (ဓမ္မပဒ) နေတ်မေကွဲဒ် ထုံဒ်နေဒု. ကဂေယ်ကကြးဒ်ဝဲလံယ်. တသ်ဆိုမိုတ်အိုတ်ဖှာထံတ်ဝဲအဃို တရတ် အဂယ်ဂယ်သေတ်ကွဲဒ်အိုတ်ပလံဝဲ. လေလ်လဲသ်ဒေဒ်တကွဒ်. လေတ်လယ် ဖဒ်ဝီယဒးဒ် (ပြည်တော်ဝင်) ကညံဖိုမျိုကမူးသ်အဂံသ်. ခေဒ်တသ်ကွဲဒ်ပတံသ်. အပံသ်အလံတဆံကွဲဒ်ဖှာနေဝဲဒတ်လံယ်.

မေသ်ဒေဒ်ကွဲဒ်ဖှာဝဲနေတ်လုံ (ပြည်တော်ဝင်) မျိုဒွဲကိုပူယ်ကျာ. ဖဒ်မျယ်မယ် လေလ်. ဖဒ်ကညံလေလ်. သေဒီမိယ်လံယ်ဆံဒေဒ်ဝဲဃို. မျယ်မယ်ကညံဒီမိယ် လးလ်. ကကွဲဒ်ဖှာထုံဒ်ထံတ်နေဝဲလံယ်. လုံကညံပယ်သယ်ကကွဲဒ်ဖှာတသ်ပညိုတ်. အိုတ်ဝဲတမိယ်လံယ်. တသ်ပညိုတ်နေတ်မံယ်.

တနိုယ်မုသ်ဒေဒ်နေတ်မေသ်လံယ်. လုံကံသ်မျယ်မယ်ထဒ်ခံ. လဲယ်ခယီတမိယ် အခါ. ဘိုဒ်လုံကပးမုသ်ထူတ်.ဘတ်ခါဝဲဃို. လုံဘိုဒ်ကဒ်ဖျယ်တဖှတ်အိုတ်. ဝတ်နုလ် ကပးဝဲအခါ. တဲသကောဒ်တသ်ဒးဒ်. ဖျယ်သံခါနုသ်ပး. ဘတ်အတံယ်. တုယ်ဝဲ လုံလေလ်လဲသ်ဂေသ်ကျိုယ်ဒေဒ်. မေသ်ဝဲဖျယ်သံခါနုသ်ပးခံ.

တသ်လုံ (ဗုဒ္ဓဘာသာ) ကညံဖိုလေလ်လဲသ်နေတ်အိုတ်ဝဲဒတ်စေသ်ဃေ.

ဆိုမိုတ်ဆေဒ်တဒ်. စဒ်ဝဲဒတ်လံယ်. တသိတ်ညာဘတ်စဒ်ဝဲဒတ်မေသ်ဃို. တပလ်ဇံယ်လုံတသ်ကမတ်. ပွယ်အာဂယ်သိတ်ညာဝဲဒတ်. ကယဲသ်ကညံဖို. မေသ်ဝဲပွယ်ခရေဒ်ဖို.ခဲလးသ်. ဆိုမိုတ်ဃို. သေဝဲထဲခရေဒ်မျို. ကညံဖိုလေလ်လံယ်. ဆိုမိုတ်ဘတ်ဝဲ. မေနံသ်နံသ်ကညံမျိုနေတ်. ပိုသ်.ကညံ. ဖလိုယ်ဖို. ရှံယ်ဖို. ဒီမျိုလးလ်လေလ်အိုတ်ပလ်ဝဲ. လုံညာမိုသ်ပသ်ဖိုဖိုယ်ဃတ်ဒတ်ခါလီမေသ်လံယ်.

ထီကံသ်ဒိုတ်အာဂယ်. ဟဲနံလ်ပးသ်ဆးဝဲဘွံ. ဆံတ်လံယ်ဘးမယ်လံယ်မသ်. ထုံဒ်ဖှာတေဆံအသံကေယ်ဝဲ. ခရေဒ်ဖိုလေလ်နေတ်. အနိတ်တကယယ်ဘွံတ်လီမေသ်ဃို. ပွယ်လုံဒီဖိုသတ်ဖုညာ. မေမေသ်ကညံမျို. မေသ်ဝဲခရေဒ်ဖို. လေလ်နသ်ကေ. ခရေဒ်ဖိုလေလ်လံယ်. သိတ်ညာမယ်နံတ်ဘတ်ဝဲ.

ဃိုနေတ်မံယ်.မေသ်ဝဲစဒ်တသ်ကစသ်.သံခါနသ်ပးဆိုမိုတ်အးပလ်တသ်ကမတ်တသေဝဲလံယ်.တဲပျဒ်အတး. ကညံမျိုနသ်ကေ. တဂယ်ဒးဒ်လေလ်အိုတ်ဝဲမျိုမျိုမိယ်မိယ်လံယ်.ကညံရှံယ်ဖိုမျိုနေတ်. အိုတ်အာလုံပွယ်ကစးသ်ကလိုက္ခာ. ခုတ်ကဘဒ်သေဝဲမေသ်ဃို. သုဝဲသေတ်လေလ်. ပွယ်အာဂယ်တသိတ်ညာဝဲနေတ်. တမေသ်တသ်ကမတ်အပျိဒ်အိုတ်တဲတသေဝဲလံယ်.

ခါအီယ်မံယ်. မေသ်ဝဲကညံရှံယ်ဖို (ဗုဒ္ဓဘာသာမျိုး) ကမူးသ်တကွဒ်နေတ်လုံ. (မြိုင်ကြီးဂူအထူးဒေသ. ပြည်တော်ဝင်) ပတံသ်. ပလံသ်တုယ်ဖိုတ်ဝဲလီမေသ်ဃို. (ဗုဒ္ဓ)ကညံရှံယ်ဖိုလေလ်လဲသ်. ဆးတတဲလ်ပိုဒ်ချဒ်. မယ်လိုနေဝဲဒတ်. ဒးဒ် (ဗုဒ္ဓတရား)တသ်သိုတ်ဖုညာ. တဘွံသံ. သိတ်ညာနသ်ပးသ်ဘတ်ကေယ်သောဒ်. (ဗုဒ္ဓ)လေလ်ဖုညာမျယ်မယ်ပယ်သယ်. ကညံရှံယ်ဖိုပယ်သယ်. ဒီမိယ် ကွံဒ်ထုံဒ်ဖှာနေဝဲဒတ်လံယ်.

(မြိုင်ကြီးဂူဆရာတော်) ဟဲဖှာကပံယ်. ပွယ်သိတ်ညာအာဝဲ. ခါကနေသ်အီယ်မံယ်မယ်ကဲဖံတ်ကဲ. မယ်ခွေဒ်ဖံတ်ခွေဒ်ယသ်နေသ်. အိုတ်ဝဲဒတ်ခါ (ပြည်ထောင်စုမြန်မာနိုင်ငံ) ဒွဲကိုပူယ်အိုတ်ဝဲ (ဗုဒ္ဓဘာသာ) ကညံဖိုလေလ်လဲသ်. လုံညာခါလီအိုတ်ပလ်ဝဲ. ခါအီယ်နသ်ကေ. အိုတ်ထံဘိုလီ. လုံဒီနေတ်ဒေါဒ်ဒေဒ်သောဒ်. သမဲတသ်ပနံတ်တတးတ်ဒေါဒ်. ဘောဒ်ထံတ်ပလ်သောဒ်မေသ်ဝဲလံယ်.

ယိုနေဟ်မံယ်. ကွဲဒ်ဝီယ်ကွဲဒ်ခါလေလ်ဖုညာ. မျယ်မယ်ကညံဒိပယ်သယ်.
 ကွဲဒ်ဖှာယံဟ်ဝဲ. ဟယ်ဟဲဘတ်အတံယ်. လဲဒ်ဒုနီဒ်တာခံဟ်ယေဒ်. မယ်လောလ်
 ကွဲဒ်ဖှာထံတ်ဘတ်မေသ်ဝဲဒတ်လံယ်. ကွဲဒ်ဝဲ (ပြည်တော်ဝင် ဓမ္မပဒဝတ္ထုတော်)
 နေတ်ဟီနေအဒို.(အဂ္ဂမဟာပဏ္ဍိတ.အရှင်စန္ဒိမာ.ဓမ္မပဒဝတ္ထုတော်ကြီး. သာသနာ
 ရေးဦးစီးဌာနထုတ်. ဓမ္မပဒအဋ္ဌကထာ.မြန်မာပြန်ကျမ်း) ပလ်အဓိကဒ်. လုံအဂယ်
 တရတ်ဒိုတ်. ကစသ်ဖုညာကွဲဒ်လေလ်တရတ်သေတ် (ဓမ္မပဒ) လေလ်ဒေါဒ်
 တကွဲဒ်. လေတ်လယ်ဖဒ်လိုကွဲဒ်ဟီနေယိုမဒ်တာပတံသ်. ကွဲဒ်နုတ်ပလ်ထံဝဲလံယ်.

ဘဒ္ဒန္တ . သုဇန.

မြိုင်ကြီးငူဆရာတော်.

မြိုင်ကြီးငူအထူးဒေသ.

၃.၈.၂၀၀၀

ဟီနေကွဲဒ်အဒိုလေလ်ဖုညာ

- ၁။ သင်္ဂဇာဆရာတော်၏ ဓမ္မပဒပါဠိတော်နိဿယ
- ၂။ အရှင်စန္ဒိမာ၏ ဓမ္မပဒဝတ္ထုတော်ကြီးငါးတွဲ
- ၃။ သာသနာရေးဦးစီးဌာနထုတ်
ဓမ္မပဒအဋ္ဌကထာမြန်မာပြန်ကျမ်းငါးတွဲ
- ၄။ ဦးမြင့်ဆွေ(မဟာဝိဇ္ဇာ-လန်ဒန်)၏ ဓမ္မပဒ
- ၅။ မာဏဝ၏ ဓမ္မပဒဝတ္ထုတော်များ
- ၆။ သံသရာခရီးသည်တစ်ဦး၏ ကလေးတို့အတွက် ဓမ္မပဒ

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

၂၁။ ပကိဏ္ဍကဝဂ်

(၁)

ကစသ်ယွယ်တသ်ဘူတ်လုံညာ . ဝိဒ်ထူဒ်

ကစသ်ယွယ်နေတ်. ယယ်စကျိယ်ကံသ်. ဝေယ်လူဝိုယ်ဖျသ်ပူယ်. ဆိတ်နံယ်အိုတ်ခုတ်ဒေဒ်ဝဲခါ. အကျ်ပျုဒ်ဝဲကစသ်ယွယ်နေတ်. မေသ်ဒတ်နံသ် စသ်တသ်ဘူတ်လုံညာဃို (မတ္တာ သုခ ပရိစ္စာဂါ) စဒ်ထံတ်တေယ်သနယ်တံယ် ဟောဖှာဝဲဒတ်လံယ်.

ပျိဒ်ခိုဒ်ပယ်ကဲသဒ်

(ဝေသာလီ) ကံသ်ဗေကျိသးပါတုယ်တတ်ဂေသ်

တဘုံခါဒေါဒ် (ဝေသာလီ) ကံသ်ပူယ်နေတ်. သတ်ဝိယ်လံယ်ဒိုဗေ. တသ် ဆာဗေ. ဒေါဒ်တကဒ်ဗေ. မေသ်ဝဲဗေကျိသးပါ. ဟဲဟုယ်ကဲထံတ်ဘတ်ဝဲဒတ်. ပွယ်သီဟဒ်ဂံယ်ကွေလ်ဝဲအာမဒ်လံယ် (ဝေသာလီ) ခူဝေသ်ဖိုဖုညာ. ဗီပေထဲဒ်ပးဒ် လောလ်သဒ်. ပတီရုံဒ်ပျုဒ်ဝဲစံယ်ပယ်ဒိုတ်လံယ်.

စံယ်ပယ်ဒိုတ်ဇဲ.

ဖဲဝေသ်ပူယ်အိယ်. မိယ်ဒေဒ်အိယ်ဝဲဗေကျိဖုညာ. စံယ်ပယ်နွီဆဲဒ်ဒေဒ်ဝဲလုံညာ ဒတ်ခါ. တကဲဖှာထံတ်ဖူဝဲနံဘုံမံယ်. လုံတဖံတ်ဂးသ်တရာ. စံယ်ပယ်ဖုညာစုပူယ် မဒ်. ဒေဒ်အိယ်ဝဲဗေကျိမျိုကဲဖှာထံတ်ဂဲသေမံယ်.

စံယ်ပယ်ဒိုတ်နေတ်. ဟူဝဲတသ်တဲဒေဒ်နေတ်ဘွံ. ကောဒ်ဖိုတ်ပွယ်လုံ.
(မင်းကွန်းရိပ်သာခန်းမ) ပွယ်ပွယ်အာဂယ်ဟဲတုယ်ဖိုတ်ဝဲခဲလးသ်ဘွံ.

နယ်သေတ်ဇုံ.

ယယ်နေတ်. တမေသ်ဒတ်ပျုဒ်ကျေဒ်ကမတ်အပျိဒ်ဖုညာမေအိုတ်ဝဲဒတ်မံယ်.
မေသ်ဒတ်အပျိဒ်. သုဃုကွသ်စိဒ်ဆေကေယ်ဇံယ်. ဟေတ်ခွေဒ်ပျုဒ်ဝဲ. ခူဝေသ်ဖို
ဖုညာ. ဃုကွသ်ဝဲစံယ်ပယ်အပျိဒ်. တထိတ်နံမိယ်ဃိုကစသ်စံယ်ပယ်ဇုံ.

အပျိဒ်တအိုတ်နံမိယ်မံယ်. ပတီရုံဒ်ထံတ်ဝဲလံယ်. ဟဒ်ဃုကွဲတဲဒ်ပးဒ်လောလ်
သဒ်. ဘတ်တနံယ်. လုသ်တသ်မဒ်ကခုတ်လံယ်ဝဲ. ဘတ်တနံယ်ဃေကညာ
(ယာစိနမင်္ဂလာ) ကမယ်ခုတ်ဝဲ. ဟေတ်ကူတ်ဆွေဒွေတဲဖိုတ်ဝဲလံယ်. လုံဟေတ်
ကူတ်တးမယ်ဝဲနသ်ကေဗေကျီခုတ်ကဘဒ်တအိုတ်. ဘတ်တနံယ်တမံသ်ပေဒ်
(တိတ္ထိ) တရတ်ဖဒ်ဒိုတ်ဃုဂယ်. ဘတ်တနံယ်. ကတမံသ်ပေဒ်ဝဲကစသ်ယွယ်.
ဟေတ်ကူတ်ဝဲ. လံသ်ဒီကတးသ်ဟေတ်ကူတ်. ပွယ်အာဂယ်တသ်အဲတ်ဒေဒ်
အိုတ်ဃို. မေသ်ပွယ်ကောဒ်ကစသ်ယွယ်နေတ်အခါအီယ်. အိုတ်ဖဲလဲတ်စဒ်ဝဲဒတ်.
အိုတ်လုံယယ်စကျီယ်ကံသ်. ဝေယ်လူဝိုယ်ဖျသ်ပူယ်. သီတ်ညာဝဲနေတ်.

ကတမံသ်ပေဒ်ကစသ်ယွယ်ဂံသ် (မဟာလိလိစ္ဆဝီမင်း) ဒးဒ် (ပုရောဟိတ်
ပုဏ္ဏား)ဖိုခွါ. တပူယ်ဃံဒးဒ်လဲဒ်ဆံယ်ပယ်ဏယ်. ကဟေတ် (ဗိမ္ဗိသာရ) စံယ်ပယ်
ဒိုတ်ဂံသ်. ပုသ်ဝဲလုံယယ်စကျီယ်ကံသ်လံယ်. ပွယ်သေတ်ဒီဂယ်. ဟဲတုယ်ယယ်
စကျီယ်ကံသ်ဝီယ်. ဟေတ်ဝဲ (ဗိမ္ဗိသာရ) စံယ်ပယ်လဲဒ်ဆံယ်ပယ်ဏယ်ဝီယ်ရုံဒ်ပျုဒ်ဝဲ
ဂေသ်ကိုယ်ခဲလးသ်လံယ်.

ကစသ်စံယ်ပယ်ဒိုတ်ဇုံ.

ဝဲသေတ်ကတမံသ်ပေဒ်ဘတ်သဒ်. ကစသ်ယွယ်လုံ. (ဝေသာလီ) ကံသ်ဟေတ်
ခွေဒ်ပျုဒ်လသ်မံယ်ကစသ်စံယ်ပယ်.

သုမိုတ်ပေဒ်သဒ်. လဲယ်ပေဒ်ကွသ်မံယ် နေသ်ခွေဒ်ဘွံ. လဲယ်သုံဒ်ဘိုဒ်သဒ်
ကစသ်ယွယ်အိုတ်ပတီရုံဒ်ထံတ်ဝဲ.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇုံ.

ကစသ်ပွဲသ်သေတ် (ဝေသာလီ) ကံသ်ပူယ်နေတ်. ဗေကျီသးပါတုယ်ဘတ်ဝဲ.
ပွယ်အာဂယ်လီ. သီဟဒ်ဂံယ်ဝဲကဲထံတ်သဒ်လံယ်. ကစသ်ဒိုတ်သေတ်နေတ်.
မေကညဒ်လုံ (ဝေသာလီ) မံယ်ဗေအယ်တရဲယ်အးသံတဖတ်. ကခုတ်ကဘဒ်ဝဲ
လံယ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇံ.

လုံကစသ်ပွဲသ်သေတ် (ဝေသာလီ) ကံသ်ပလ်သဒ်ကညံယ်မဲလ်ညာကညဒ်
နေလသ်မံယ်ကစသ်ဇေယ်. ရှံဒ်ထံတ်ဝဲလံယ်. ကစသ်ယွယ်စံတ်ထီကွသ်လံယ်ဝဲလုံ
(ဝေသာလီ) ကံသ်မေဟောဖှာနေဝဲ (ရတနသုတ်) နေတ်တပူယ်သံဒးဒ်အစံဒ်
ရှံဒ်သေတ်. စဲတ်ကျယ်ဝလယ်. ကတံတကလံသ်. တဃုယ်ပြာဝဲဒတ်. တုယ်လုံ
တရာကတးသ်ဘွံ. ဃောဒ်ကလဒ်လွီသ်ကထို. သတ္တဝယ်သေတ်. ခံဖျီသီတ်ညာ
ဝဲသေတ်စယ်လွီသ်ပါမံယ်. လံယ်ဘတ်ဝဲဗေကျီသေတ်. ခုတ်ကဘဒ်လံယ်မသ်
ကွေလ်ဝဲ. သီတ်ညာထီတ်ဖှာဝဲဃို. တမံသ်ပေဒ်ချဲဒ်. လဲဒ်ခတ်တူသ်လောလ်
ဝဲလံယ်.

ကစသ်ယွယ်ကညဒ် (ဝေသာလီ) ဂေသ်

(ဗိမ္ဗိသာရ) စံယ်ပယ်ဒိုတ်နေတ်. ဟူဘတ်သီတ်ညာဝဲ. ကစသ်ယွယ်တူသ်
လောလ်လဲဒ်ခတ်နေတ်မံယ်. သုဒ်ဘိုဒ်သဒ်ကစသ်ယွယ်အိုတ်. ပတီရှံဒ်ထံတ်ဝဲ
လံယ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇံ.

ကညဒ်လုံ (ဝေသာလီ) ကံသ်ကစသ်တူသ်လောလ်လဲဒ်ခတ်ဝဲလီဇေယ်ကစသ်.

တကတ်စံယ်ပယ်ဒိုတ်ဇံ.

လဲဒ်ခတ်ကွေလ်လီမံယ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇံ.

ကစသ်ကညဒ်ကွဲဂံသ်. ကစသ်ပွဲသ်ကရဲသ်ကွဲယ်ကတံယ်. ရှေ့ပွဲနေဝဲတုယ်လုံ
အဝီယ်အိုတ်ခေါဒ်နေလသ်မံယ်ကစသ်. ပတီရှံဒ်ထံတ်ဝဲလံယ်.

ယယ်စကျီယ်ကံသ်ဒးဒ် (ဂင်္ဂါမြစ်) ဘးတ်စံယ်ယဲသ်ယူယ်ဇေယ်အိုတ်ကွဲ.
ဃူဖှောဒ်ဂေယ်မဒ်. သဒ်ရှေမယ်ပွဲဝဲဒတ်. ဒါလံယ်မဲဒ်ဖိုစသ်ဝါ. ယီယ်တယူယ်ဇေယ်
တုယ်လံသ်ကွဲ. တေထံတ်နေဝဲဖျယ်တဖူးတ်တဖူးတ်. ခဲလးသ်ဝီယ်. ကစသ်ယွယ်.
ကညဒ်လဲယ်ဂံသ်. ပတီရှံဒ်ထံတ်ဝဲလံယ်. ဒးဒ်နဲသ်သံယဲသ်ကယယ်ကစသ်ယွယ်.
ကညဒ်လဲယ်ဝဲလံယ်.

(ဗိမ္ဗိသာရ) နံသ်စသ်ကိုယ်တံယ်. ဒးဒ်ခေပွယ်ပရေဒ်သဒ်. ဖံအယံသ်အိုတ်
ဝဲယဲသ်မျို. ကွဲတရှံဒ်ခဲလးလ်. ဖွီတလတ်လံယ်ဝဲ. (တံခွန်ကုက္ကားမုလေးဖွါး) တက္ကီ
ထုတ်သူတ်ဃလ်ဝဲလံယ်. ကစသ်ယွယ်နေတ်. ဒးဒ်ဒိုတ်မောလ်ဝါခီဘေတ်. နံသ်

သံတပါပါဒးဒိတိမောလဝါ. ဂယ်ဘေတ်ဘေတ်. ကးသ်ကဒုနေဝဲ. ပူယ်ဇေယ် ဒးဒိဖံကလံနသယ်. တယူယ်ဇေယ်တုယ်ဘွံ. လုံဖျယ်ပူယ်. သံကမူးသ်ဒးဒိကစသ် ယွယ်. မးကညဒ်အိုတ်ခုတ်မယ်ဘူတ်ဖဒ်ဒိုတ်ဝဲယဲသ်သံထံတ်ဘဒ်. မးဟဲတမံသ် ပေဒ်ကစသ်ယွယ်. တဲကူးဝဲ (ဝေသာလီ) ကံသ်ဖိုသေတ်လံယ်.

(ဝေသာလီ) ကံသ်ဖိုသေတ်ခံ.

စွတ်နုတ်ဒေဒ်သုသေတ်ဒီဆဒ်. ဝဲဒတ်တဖတ်ကပူယ်ဇေယ်ပျယ်. ပလ်လံယ် သဒ် (ဂင်္ဂါမြစ်) ဒးဒ် (ဝေသာလီ) သးယူယ်ဇေယ်ခယီကွဲ. ရှေ့ပုံစံရှိဝဲကစသ်ယွယ် နေတ်. ဒးဒ်ဒိုတ်မောလဝါလွိုသ်ဘေတ်. နဲသ်သံတပါပါ. ဒးဒ်ဒိုတ်မောလဝါဒီ ဘေတ်. တဂးသ်ခေဒ်ပလ်ဝဲဖဲ (ဂင်္ဂါမြစ်) ထီကျိုနီယ်နေတ်လံယ်.

(ဗိမ္ဗိသာရ) စံယ်ပယ်ဒိုတ်နေတ်. တွဲယလ်ဒီဒီဘေတ်ဖံဒိုတ်. တေထံတ်ဘွံတ် မာတဒ်ဖဒ်ဒိုတ်. ရဲသ်ကွဲယ်မယ်ဝဲ. သံကမူးသ်ဒးဒိကစသ်ယွယ်. မးကညဒ်ထံတ် အိုတ်ဒိုတ်ဝဲ. ထီတုယ်ကောလ်ဘို. လဲယ်ရှူးစိုဝဲဝီယ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွဲဇံ.

တုယ်လုံကစသ်ဒိုတ်ဟာကေယ်ကညဒ်ဖဲတသ်လံသ်ကစသ်ပွဲသ်ကအိုတ်ခေဒ်. ကွသ်လသ်ဝဲလံယ်. ပတီရှုဒ်ဝီယ်ပုသ်ကွေလ်ဝဲဒီလံယ်. ဒီနေတ်လုံ (ဂင်္ဂါမြစ်) ထီကျိုပူယ်. လဲယ်ဝဲတယူယ်ဇေယ်တုယ်ဝီယ်. နံလ်ဝဲလုံ (ဝေသာလီ) ကံသ်ဟံတ် ကဝံယ်ပူယ်လံယ်. (လိစ္ဆဝီမင်း) သေတ်နသ်ကေခံလံယ်ထီတုယ်လုံထီနီယ်. တမံသ် ပေဒ်ကစသ်ယွယ်လံယ်. ကစသ်ယွယ်. ယံသ်လံယ်ခံတ်ထီတုယ်လုံကောလ်ဘို. ခေဒ်တဂးသ်ကျိုယ်ဆိုယ်ဝဲ. ဟာကေယ်တွဲဒီနီယ်ဒိုတ်တဘွံသံ. (ပေါက္ခရဝဿ) မူဒိုတ်စူယ်ဖဒ်ဒိုတ်ဝဲလံယ်. ကယဲသ်တသ်လံသ်ခဲလးလ်. တုယ်ခံတ်လေလ်ဒိုတ်. တုယ်ယံသ်ဒေ. ထီယွယ်ကွသ်တရာဝဲပွယ်စိုတ်တသ်အုတ်ခဲလးသ်. လံယ်ယွယ် ကွေလ်လုံ (ဂင်္ဂါမြစ်) ထီကျိုယ်ပူယ်ခဲလးသ်လံယ်.

(ဝေသာလီ) ကံသ်ပူယ်အိုတ်. ဟံတ်ဒိုတ်ခဲလးလ်. စံရှိသဒ်စေကွေလ်ဝဲလံယ်.

(လိစ္ဆဝီမင်း) သေတ်နေတ်. တုယ်တယူယ်ဇေယ်တသ်လံသ်. တေပလ်ဝဲဖျယ် ပူယ်. ယွယ်ဒးဒ်သံကမူးသ်. ပွဲကညဒ်အိုတ်ခုတ်. ဒီကသုတ်မေသ်ဝဲဒးဒ်တသ် ပူယ်ဇေယ်. တဘဒ်မယ်ဝဲလံယ်. ဒေဒ်အီယ်မံယ်. ကစသ်ယွယ်နေတ်. သးသံ ထံတ်ဘဒ်. တုယ်လုံ (ဝေသာလီ) ကံသ်လံယ်. တမီအေနသ်ကေ. ဒးဒ်နဒ်အပံ အာမဒ်ဝဒ်ဃးယ်. ဟဲတုယ်ဝဲလံယ်. နဒ်တကိုဒိုတ်တကွဒ်ဟဲတုယ်ဘွံ. ဒေဒ်တကဒ် သေတ်. ဘတ်စိတ်ဟဒ်ဖျောဒ်ကွေလ်ဝဲလံယ်.

မးဝဲ (အရှင်အာနန္ဒာ) ချိဒ်မဒ် (ရတနသုတ်ပရိတ်တော်) ဂေသ်

တုယ်မုသ်ဟာဘုံ. ကစသ်ယွယ်နေတ်. ဆးထးတ်လုံဝေသ်ကြဲယ်နာဒဒ်. ဖိုအဲတ် (အာနန္ဒာ) ငံ့.

နမယ်လိုနေ (ရတနသုတ်ပရိတ်တော်) ဝိယ်ဘုံ. တပူယ်သံဒးဒ် (လိစ္ဆဝီ မင်းသား) သေတ်ဟဒ်လဲဒ်ဝေသ်ဒူတ်. သးနးတ်အခးတ်သဒ်. ပရေဒ်အကြံတာ နမယ်ပလ်ကေယ်ဇံယ်တဲဝဲလံယ်.

(အရှင်အာနန္ဒာမထေရ်) နေတ်မယ်လိုနေဝဲ. ကစသ်ယွယ်ဟောဖှာ (ရတန သုတ်ပရိတ်တော်) ဝိယ်လူနံလ်ထီလုံ. ကစသ်ယွယ်တဖျံသ်ဝိယ်. နံလ်လုံဝေသ် ပူယ်. မုသ်နယ်ခါသးဆးကတံသ်ပဒ်လို. ဝေသ်ဒူတ်သးနးတ်. ခးတ်သဒ်ကွာ. ဟဒ်လဲဒ်ရိဒ်ဖဒ်ဝဲလံယ် (ရတနသုတ်ပရိတ်တော်) ပူယ်ပတ်ဝဲ (ယံ ကိပ္ပိ ဝိတ္တံ ဣဓ ဝါ ဟုရံ ဝါ သဂ္ဂေသုဝါ) စဒ်ထံတ် (ဂါထာ) ရိဒ်ဖဒ်ဒတ်လီ. ဖွိတလတ်ဝဲ ပရေဒ်ထီနေတ်လံယ်. လံယ်ဘတ်ဝဲဒေါဒ်တကဒ်သေတ်ဖံဒိုတ်လံယ်.

(ယာနီဓဘူတာနိ သမာဂတာနိ) စဒ်ထံတ် (ဂါထာ) ရိဒ်ဖဒ်ဒတ်လီဖွိတလတ် ဝဲပရေဒ်ထီနေတ်. လံယ်ဘတ်ဝဲပွယ်ဆာကစသ်ဖံဒိုတ်လံယ်. ဖဲဒတ်တပနလ်သံ. ပွယ်ဆာဖုညှာ. ဘှာဝဲခဲလးသ်ဝိယ်. ဂဲယ်ထးတ်ပျလ်ထံတ်ဝဲ (အရှင်အာနန္ဒာ မထေရ်) လံယ်ခိပတ်ထွဲယုံလဲဝဲလံယ်. ကညံသေတ်တကွဒ်. ကတံယ်ထံတ်ဒါလံယ် ပလ်ဝဲဝေသ်ခးတ်သဒ်အိုတ် (မင်းကွန်းခန်းမ) ဝိယ်တမံသ်ပေဒ်ကစသ်ယွယ်လံယ်. ကစသ်ယွယ်ဟဲကညဒ်. ဒါလံယ်ပလ်လံသ်ကွဲ. ဆိတ်နံယ်အိုတ်ဝဲလံယ်. သံကမူးသ် ဒးဒ် (လိစ္ဆဝီမင်း) သေတ်နေတ်အိုတ်ဝဲလုံကစသ်ယွယ်ဃးယ်ဝဒ်ဝဒ်. ဆိတ်နံယ် ဝဲဒတ်. တမီအေဒးဒ်. နဒ်ကမူးသ်အာမဒ်. လုံကြးဒ်လံသ်. ဆိတ်နံယ်အိုတ်ဝဲလံယ်.

(အရှင်အာနန္ဒာမထေရ်) နေတ်ဟဒ်ရှတ်ဝဲဒံတဝေသ်ဝိယ်. တပူယ်သံဒးဒ် တသ်ဆာဘှာ. ကစသ်သေတ်တဖတ်. ဟာကေယ်တုယ်. ဘာလံယ်ကစသ်ယွယ် အိုတ်ဝဲဒတ်လံယ်ကစသ်ယွယ်နေတ်. ကွသ်ဝဲ (အရှင်အာနန္ဒာ) ဟောထဒ်ဝဲဒေါဒ် (ရတနသုတ်ပရိတ်တော်) နေတ်လံယ်. တေယ်သနယ်တံယ်ကတးသ်ဘုံ. ဃောဒ် ကလဒ်လွီသ်ကထို. သတ္တဝယ်သေတ်. သိတ်ညှာထီတ်ဖှာဝဲ. သေတ်စယ်လွီသ်ပါ လံယ်. ဒေဒ်အီယ်မံယ်. နွီသံပဒ်လိုဟောနေဝဲ (ရတနသုတ်ပရိတ်တော်) နေတ် လံယ်ပေအးခဲလးသ်ခုတ်ကဘဒ်လံယ်မသ်သိတ်ညှာဝဲဘုံ. ကဟဒ်ထံတ် (ဝေသာလီ) ကံသ်တဲဝဲလံယ် (လိစ္ဆဝီမင်း) သေတ်နေတ်. ဒီဆဒ်ထဒ်ပူယ်ဇေယ်ကစသ်ယွယ်. သးသံဟဲပျလ်ထွဲရှးဝဲ. တုယ်လုံ (ဂင်္ဂါမြစ်) ထီကျိုနီယ်လံယ်.

ပယိုယံ . နဒ် . ဗျယ်မယ်သေတ်ပူယ်ဇောယ်ဂေသ်

အိုတ် (ဂင်္ဂါမြစ်) ထိကျိပူယ်ပယိုယံသေတ်ခံ.

ကညံသေတ်နေတ်. ပူယ်ဇောယ်ဝဲကစသ်ယွယ်လံယ်. ဝဲဒတ်သေတ်ခံ. ဘတ်မဒု. တပူယ်ဇောယ်ဝဲ. ကအိုတ်ဒေဒ်အီယ်လဲတ်. ဆိုမိုတ်ထံတ်ဝီယ်. ဒးဒ်ထူစေပတမျာလးပွဲယ်ဖယ်ဆေလံယ်ဝဲခိုသေတ်အဆံဆံ. ထီဖေဒ်ခိုတ်ခံဒးဒ် တကံဖံကဒ်ဘးဃလဲဝဲဝီယ်.

ကူသ်ခိုတ်ထံယွယ်ကစသ်ကံ့ဇံ့.

ကစသ်ပွဲသ်သေတ်နသ်ကေ. တဘဒ်ချီမ့ဒ်နေလသ်မံယ်ကစသ်. ရှံဒ်ထံတ်ဝီယ်. ကညဒ်လုံခိုပူယ်. ရှံဒ်ထံတ်ထဒ်ဝဲလံယ်. ဒေဒ်အီယ်ဝဲ. ကညံ. ပယိုယံသေတ်. ပူယ်ဇောယ်တဘဒ်ကစသ်ယွယ်နေတ်. စဒ်လုံ (ဘုမ္မစိုး) နဒ်တုယ်လုံ (အကနိဋ္ဌဗြဟ္မာ) ထံတ်ဘဒ်နဒ်ဗျယ်မယ်သေတ်ထိတ်ဘွဲ. ဝဲသေတ်နသ်ကေ. ကပူယ်ဇောယ်ဝဲ. ဒးဒ်တသ်ပညိုတ်. နဒ်ဗျယ်မယ်ခဲလးသ်. ဟဲတုယ်ဝဲဒတ်. ပူယ်ဇောယ်ထံတ်ဝဲပြဒ်ပြဒ်လံယ်. ပူယ်ဇောယ်ဝဲဂေသ်ကျိယံနေတ်.

ပယိုယံသေတ်ခံ. အိုတ်တယူယ်ဇနယ်ဒးဒ်ခိုတ်မေလ်ဝါ. ကးသ်ကဒုပူယ်ဇောယ်ဝဲလံယ် (ဘုမ္မစိုး) နဒ်သေတ်ခံ. သေတ်ထူတ်ပွသ်ကစးသ်ကွာ. အိုတ်တယူယ်ဇနယ်ဒးဒ်ခိုတ်မေလ်ဝါ. ကးသ်ကဒုပူယ်ဇောယ်ဝဲလံယ် (အာကာသ) နဒ်ဒးဒ်ဗျယ်မယ်သေတ်ခံ. အိုတ်တယူယ်ဇနယ်ဒးဒ်ခိုတ်မေလ်ဝါ. လုမူဒ်အဆံဆံပူယ်ဇောယ်ဝဲလံယ်.

တုယ်လုံ (အကိနိဋ္ဌဗြဟ္မာ) ကံသ်ကဲထံတ်ဝဲလံယ်. ဒေဒ်အီယ်ဝဲ. စဒ်လုံပယိုယံကံသ်စဲတ်ကျယ်ဝလယ်ကတးသ်. တုယ်လုံဗျယ်မယ်ကံသ်. အဆံဆံဒးဒ်ခိုတ်မေလ်ဝါသေတ်. ကးသ်ကဒုပူယ်ဇောယ်ဝဲလံယ်. လုံခိုတ်မေလ်ဝါသေတ်. အခးတ်သဒ်အကွာအကွာဖုညာဒးဒ် (တံခွန်ကုက္ကားမုလေးပွါး) ပံကလံနသယ်သေတ်. ပူယ်ဇောယ်ဝဲလံယ်. ကရးကရိဃီလဒ်ပလ်နဒ်သေတ်နေတ်ဒေဒ်ဝဲ (သဘင်သည်) သောဒ် (ဘုန်းတော်ဘွဲ့) မယ်လုသ်အုတ်ထာယးယ်ဖှာသံတ်ဒေဒ်. ပူယ်ဇောယ်ဝဲလံယ်.

တိုသ်နတ် ... ဒေဒ်အီယ်. တုယ်ဖိုတ်ဝဲ. ခိုတ်ထံကျိကျဲယံပူယ်ဇောယ်ဂေသ်နေတ်အိုတ်ဝဲသးပါမေသ်လံယ်.

၁. ထီ.မေသ်. အဆံဆံခဲလးလ်စဒ်ထံတ်. ပျဒ်လံယ်တကိုပျယ်ဋီဟယ်အစီအဝေ.

၂. ဟာကေယ်လံယ်နဒ်ကံသ်အစီအဝေ.

၃. ခံလံယ် (ဂင်္ဂါမြစ်) ထီကျိပူယ်အစီအဝေ. ကဲထံတ်သးပါမေသ်လံယ်.

ကစသ်ယွယ်နေတ်. သီတ်ညာဝဲပယိုယ်. နဒ်ဗျယ်မယ်သေတ်. တသ်အိုတ်သဒ်ယို. ခွီတဘေတ်တဘေတ်ဖံခိုတ်. ဒးဒ်သံကမူးသ်ယဲသ်ကယယ်. ဖယ်ဆေနေဝဲ (နိမ္မိတ) ကစသ်ယွယ်လံယ်. မေသ်ဝဲ (နိမ္မိတ) ကစသ်ယွယ်နေတ်. တဘေတ်တဘေတ်ဝဲခိုတ်မေလ်ဝါ. တဖူးတ်တဖူးတ်ဝဲ (ပဒေသာပင်) တခါတခါမေသ်ဝဲဖံကွံယ်ဖံလလ်. ပယိုယ်. နဒ်. ဗျယ်မယ်. ဝဒ်ဝဒ်ဃးယ်ကညဒ်အိုတ်ဝဲလံယ်. ဒေဒ်အီယ်မံယ်. စဲတ်ကျယ်ဝလယ်ဘးဒ်ခဲလးသ်ကျာ. ကဲထံတ်ဝဲတဘွံသံကျေပဒ်. ပူယ်ဇေယ်ပွဲဖဒ်ဒိုတ်မေသ်လံယ်.

လဲယ်ကညဒ်ပယိုယ်ကံသ်ဂေသ်

ဝီယ်ဘွံ. ကစသ်ယွယ်နေတ်. ကချီမုဒ်ဘတ်သဒ်. ပယိုယ်ဖုညာယို. ဒးဒ်ထံတ်ဝဲယတနယ်ခွီလံယ်. နဲသ်သံဖုညာနသ်ကေ. တပါတပါ. လုံခွီတဘေတ်တဘေတ်ပူယ်ဒးဒ်ထံတ်ဝဲလံယ်. ပယိုယ်သေတ်နေတ်. ယွယ်ဒးဒ်သံကမူးသ်. တမံသ်ကေယ်ပေဒ်ဝဲလုံပယိုယ်ကံသ်ဝီယ်. သံတနယ်ကူးယ်ဒိုကနတ်တရလံယ်. လုံခီနီယ်ဂံယ်ခဲဒးဒ်နဒ် (ဘောဇဉ်) ပျုဒ်စူဒ်လိုဒ်ကျေဝဲလံယ်. ကစသ်ယွယ်. ဟောနေအနဒ်မောဒနယ်တရဝီယ်ဟာကေယ်ကညဒ်ဝဲလုံပယိုယ်ကံသ်လံယ်. အိုတ်ဝဲစဲတ်ကျယ်ဝလယ်. ခဲလးသ်ကျာနဒ်ဗျယ်မယ်သေတ်ဖုညာ. ပူယ်ဇေယ်ထံဃလ်ဒေဒ်ဝဲ. ဒးဒ်ခွီယဲသ်ကယယ်ခံဂလ်ဝဲ (ဂင်္ဂါမြစ်) ထီကျိလုံ (ဗိမ္မိသာရ) စံယ်ပယ်ဒိုတ်. အိုတ်ခေါဒ်တဂးသ်တသ်လံသ်. ဟာကေယ်ကညဒ်ဝဲလံယ်. စံယ်ပယ်ဒိုတ်နေတ်. တဂးသ်ခေါဒ်ဃလ်ဝဲ. တမံသ်ပေဒ်ထံတ်ကစသ်ယွယ်လုံခွီပူယ်ဝီယ်. ခီဆဒ်ထံတ်ဘဒ်ဒးဒ်တသ်ပူယ်ဇေယ်တကူဒ်မယ်ဝဲ. ယဲသ်သံထံတ်ဘဒ်. တုယ်ဝဲလုံယယ်စကျိယ်ကံသ်လံယ်.

ဘတ်မဒူကဲထံတ်ဒေဒ်အီယ်လဲတ်

လုံခီတနီယ်. မုသ်ဟာခါနေတ်မံယ်. နဲသ်သံဖုညာ. လုံတရာသပေယ်ကျာစီဝေတဲဖိုတ်. အိုတ်သကောဒ်ဝဲလံယ်. နဲသ်သံသေတ်ဇဲ. ကစသ်ယွယ်သေတ်. ကျိကျယ်မေ့ဒ်မုဒ်ဝဲ. အယ်နပေယ်နေတ်. အံယ်...လံယ်အဒ်အံတမုအိုတ်ဝဲဒိုတ်မဒ်လံယ်. ဝဲသေတ်တရတ်မေသ်ဝဲ. ကစသ်ယွယ်ဖံခိုတ်. နဒ်ကညံသေတ်. ကျိယ်ညိုယ်ဂေသ်နေတ်. အံယ်...လံယ်အဒ်အံတမုအိုတ်ဝဲဒိုတ်မဒ်လံယ်.

(ဂင်္ဂါမြစ်) ထိကျိလုံအိယလုံနေတ်ယသ်ပယ်. အိုတ်ဃောဒ်ယူယဇနယ်ခယီကွာ. လုံကစသ်ယွယ်ဖံခိုတ်. ကျိယညျိယဂေသ်ပတံသ်. စံယ်ပယ်သေတ်နေတ်. မယ်ဃူ ဖှောဒ်ဟံတ်ခိုတ်ဖူးတ်ဝိယ. ဒါလံယ်မဲဒ်ဖိုစသ်ဝါ. ဖွီတလတ်လံယ်ဖံ. လံယ်ဘူးတုယ် ခံတ်မံကဲထံတ်ဝဲလံယ်. ဒးဒ်ပယိုယ်သေတ်. အယ်နုပေါယ် (ဂင်္ဂါမြစ်) ထိဖေဒ်ခိုတ်. အိုတ်တကံဖံဆံသဒ်တယုယဖဒ်. တုယ်လုံ (အကနိဋ္ဌဗြဟ္မာ) ကံသ်အဆံဆံ. ခိုတ် မောလ်ဝါ. ဆဲဒ်လံယ်ဘောဒ်ထံတ်ဃလ်ဝဲ. စဲတ်ကျယ်ဝလယ်. ခဲလးသ်တဘွံဃံ. ကရးကရဲထံတ်ဝဲ. ပွဲဖဒ်ခိုတ်သောဒ်မဒ်ကဲသဒ်မေသ်လံယ်. ဖဲနေတ်ခါ. ကစသ် ယွယ်ဟဲကညဒ်တုယ်ဝဲ. တသ်ကံတ်စဒ်အိုတ်ယို. မေသ်တသ်တဲဝဲအိယ်. ရှံဒ်ထံတ် ကဒါဝဲနေတ်မံယ်.

ဖိုအဲတ်နဲသ်သံသေတ်ဇံ.

ဒေဒ်ဝဲပူယ်ဇောယ်သဲဒ်ကယ်ရဒ်အိယ်. ယယ်ကစသ်ယွယ်. တကိုအယ်နုပေါယ် ယိုကဲထံတ်ဝဲတမေသ်မံယ်. ပယိုယ်. နဒ်. ဗျယ်မယ်သေတ်. တကိုယိုနသ်ကေ. တမေသ်ကဲထံတ်ဝဲ. မေနံသ်နံသ်ခံ. လုံညာခါတစဲဒ်ဖိုဝဲ. တသ်ဘူတ်ဝိုဒ်ထူဒ်. မယ်ဘူတ်ပလ်ဘတ်. အယ်နုပေါယ်ယိုနေတ်မေသ်လံယ်. တဲဝိယ်နဲသ်သံသေတ် ဃေကညာပတီရှံဒ်ဝဲနေတ်မံယ်. အတေဒ်ဇဒ်ကျဲကေယ်ဟောပျဒ်ကဒါဝဲဒေဒ်အိယ် လံယ်.

အတေဒ်ပျေဒ်ယဒ်

အလံတံယ် (သင်္ခပုဏ္ဏားကြီး) ပို့ခွါ

လုံညာခါ (တက္ကသိုလ်) ကံသ်ပူယ်နေတ်မိယ်လုံ (သင်္ခပုဏ္ဏားကြီး) အိုတ် တဂယ်လံယ် (ပုဏ္ဏားကြီး) နေတ်တဆီယုနိုတ်အိုတ်မိယ်လုံ (သုသီမ) အဖိုခွါ အိုတ်ဝဲတဂယ်လံယ်. တနိယ်မုသ်ဒေဒ် (သုသီမ) နေတ်တဲအပါလံယ်.

ပါဇံ.

လုံဒူပြံသ်ကသီကံသ်. ဖိုခွါမိုတ်လဲယ်မယ်လိုဘတ်သဒ် (ဗေဒင်) လံယ်.

ဖိုအဲတ်ဇံ.

နမေမိုတ်လဲယ်သဒ်လဲယ်မံယ်.

လုံဒူပြံသ်ကသီကံသ်ပူယ်. မိယ်ဒေဒ်အိယ်ဝဲ (ပုဏ္ဏားကြီး) နေတ်မေသ်ဝဲပါ ဝိုယ်မံတ်လံယ်. လုံအဲတ်အိုတ်နုမယ်လိုနေကေယ်ဇံယ်.

ပါဇံ.

ဂေယ်လီမံယ်.

(သုသီမ) နေတ်လုံအပါနဲတ်ပျဒ် (ပုဏ္ဏားကြီး) အိုတ်မယ်လိုဝဲလံယ်. ကယဲသ် မယ်လိုဝဲခဲလးသ်တကွဒ်. ဒေဒ်ဝဲထူခွဲဒ်ပူယ်. ဒးနံလ်ဃလ်ထွိတ်ဖါကိုအသိုမေသ် သောဒ်. တဟဒ်ဂံယ်လံယ်မသ်. တိုသ်နဲတ်ဘတ်ဝဲခဲလးသ်လံယ်. ကယဲသ်တရတ် သေတဖတ်. တယေလ်တမံသ်. ပွဲကရုတ်ဒတ်. မယ်လိုသေဝဲခဲလးသ်မေသ်လံယ်.

ပိခွါကဲထံတ် (ပစ္စေကဗုဒ္ဓါ) ဂေသ်

တနီယ်မုသ်ဒေါဒ်မေသ်လံယဇ (သုသီမ) နေတ်နံသ်စသ်မယ်လိုပလ်ဝီယ် (ဗေဒင်)သေတ်. ခံတ်ထေဒ်. ခးတ်သဒ်. စောဒ်ခီ. စံတ်ထီသီကွသ်ဝဲဒတ်. တသ် သေပံညာ ခံတ်ထေဒ်. ခးတ်သဒ်လံယ်ထီတ်ဝဲ. အစောဒ်ခီကတးသ်. ကွသ်ဝဲ တဖှာယိုစဒ်ဝဲ တရတ်လံယ်.

တရတ်ဇုံ.

ယယ်နေတ်မေသ်တသ်သေပံညာ. ခံတ်ထေဒ်ဒးဒ်ခးတ်သဒ်လံယ်ထီတ်ဝဲ. အကတးသ်ကွသ်တဖှာဝဲမံယ်.

ပွဲသ်ဇုံ.

ယယ်နသ်ကေ. အစောဒ်ခီကတးသ်ကွသ်တဖှာဝဲလံယ်.

တရတ်ဇုံ.

တရတ်မဒ်အစောဒ်ခီကတးသ်. ကွသ်မေတဖှာ. မတဂယ်ဖုညာ. စောဒ်ခီ ကတးသ်သီတ်ညာဝဲလဲတ်.

ပွဲသ်ဇုံ.

မီယ်လုံအီသီဒ် (အရှင်ပစ္စေကဗုဒ္ဓါ) သေတ်နေသ်အိုတ်ဝဲလုံမီယ်အိုတ်. (ဣသိပတန) ပွသ်ဒိုတ်ပူယ်နေတ်လံယ်မေသ်ဒတ် (ပစ္စေကဗုဒ္ဓါ) ဖုညာသီတ်ညာ ကဲဝဲလံယ်. လုံကစသ်သေတ်အိုတ်. နလဲယ်သုံဒ်ဘိုဒ်သဒ်. စဒ်ကွသ်ကေယ်ဇံယ်.

(သုသီမ) နေတ်လုံတရတ်နဲတ်ပျဒ်တး. လဲယ်ဝဲလုံ (ပစ္စေကဗုဒ္ဓါ) သေတ် အိုတ်ပတီရုံဒ်စဒ်ကွသ်ဝဲလံယ်.

ကစသ်ဒိုတ်သေတ်ဇုံ.

ကစသ်ဒိုတ်သေတ်နေတ်. မေသ်တသ်သေပံညာ. အကတးသ်နေတ်. သီတ် ညာဝဲလံတ်ဇံယ်. အံယ်...မေသ်မံယ်. ဝဲသေတ်သီတ်ညာလံတ်မံယ်.

မေသီတိညာတဲပျဒ်ကစသ်ပွဲသ်မံယ်ကစသ်. တကဲနဲတဲသံပွယ်ဖုညာ. ဝဲသေတ် တတဲဖှာဝဲမံယ်. မေမိတ်သီတိညာသဒ်ဘတ်ကဲနဲသ်သံဇံယ်.

(သုသီမ) နေတ်လုံ (ပစ္စေကဗုဒ္ဓါ) သေတ်အိုတ်ကဲဝဲနဲသ်သံလံယ်. ကဲနဲသ်သံ ဝီယံဝဲ (သုသီမ) နေတ်. (အရှင်ပစ္စေကဗုဒ္ဓါ) သေတ်ခံ. ဒေဒ်အီယံဝဲအကျေဒ် နေတ်ကျေဒ်ကေယ်ဇံယ်. တဲပျဒ်ဝဲ (အဘိသမာစာရိက) ဝိုဒ်လံယ်. (သုသီမ) နေတ်ကျေဒ်ဝဲ. (အဘိသမာစာရိက) ဝိုဒ်အကျံအူပဒ်နေသ်သယဒ်. လးပွဲယံဝဲကဲ သဒ်မေသ်ဃို. တယေလ်တမံသ်သီတိညာဂေယ်ဝါ. ထီတဲဖှာသေတ်စယ်လွီသ်ပါ. ကဲထံတဲဝဲ (အရှင်ပစ္စေကဗုဒ္ဓါ) လံယ်. (သုသီမပစ္စေကဗုဒ္ဓါ) နေတ်လုံညာဃတ်. သဒ်ဘိုဖုတ်ဒေဒ်ကဲထံတဲမေသ်ကယ်. ပလးမယ်ပလ်အိုတ်ဝဲဃို. တယေလ်တမံသ် ပရိနေတ်ဗယ်ပျုဒ်ဝဲလံယ်ကညံဖုညာဒးဒ်မေတ်ကုသ်ဃိုစံကွေလ်ဝဲ (သုသီမအရှင် ပစ္စေကဗုဒ္ဓါ) အစိုတ်ဝီယံအိုတ်တံသ် (ဓာတ်တော်) ဝေသ်ကြံယ်နာဒဒ်တေထံတဲ ဃလ်ဝဲဃိုတ် (စေတီတော်) လံယ်.

အပါဟဲလူယ်ပျလ်ထွဲလီ

အပါ (သင်္ခပုဏ္ဏားကြီး) ခံ. ဖိုခွါလဲယ်တသ်ယေလ်မဒ်လီ. မိုတ်ထီတဲသဒ်ဃို ဟဲဝဲလုံ. ဒူပြိသ်ကသီကံသ်လံယ်. တုယ်ဘွဲဖဲဝေသ်ကြံယ်ထောဒ်နာ. ထီတဲဝဲပွယ် အိုတ်ဖိုတ်တကွဒ်. ဖဲပွယ်အာဂယ်ကွာ. သီတိညာယဖိုခွါ. (သုသီမ) ဂေသ်ကျိယ် ဒုကပတ်ဝဲတဂယ်လံယ်. ဆိုမိုတ်ဝီယံ. သုဒ်ဘိုဒ်သဒ်စဒ်ဝဲလံယ်.

နယ်သေတ်ဇံ.

ပေါလ်ခွါဖို (သုသီမ) နေတ်ဟဲဝဲဖဲဒူပြိသ်ကသီကံသ်အီယံလံယ်.

မေသ်ဝဲပေါလ်ခွါဖို (သုသီမ) နေတ်သုသီတိညာဘတ်ဝဲစေသ်ဇေယ်.

ပိုယ်နာဖဒ်ဒိုတ်ဇံ.

(သုသီမ) နေတ်ဟဲဝဲဖဲ (ပုဏ္ဏားကြီး) အိုတ်မယ်လို (ဗေဒင်) ကဲထံတဲနဲသ် သံဝီယံလံသ်ဒီဘွဲမဲ့ဒ်မံဒ်ပျုဒ်ဝဲ (ပစ္စေကဗောဓိဉာဏ်) ကဲထံတဲ (ပစ္စေကဗုဒ္ဓါ) ဝီယံခါအီယံပရိနေတ်ဗယ်ပျုဒ်ဝဲလီ. အိုတ်တံသ် (ဓာတ်တော်) တေထံတဲပလ် ဃိုတ် (စေတီတော်) ဝဲအီယံမေသ်လံယ်.

ပူယ်ဇောယ်ကေယ် (ခေတိတော်) ဂေသ်

(သင်္ခပုဏ္ဏားကြီး) နေတ်ဟူဝဲတသ်တဲဒေဒ်နေတ်ဘုံ. ဒးဒ်စုညာသဒ်ဒဲလံယ်. ဒဲလံယ်ဟံတ်ခိုတ်. ဟံတ်ထိုတ်တလေတ်သဒ်လံယ်. ဝိယ်ဘုံလဲယ်လုံဃိုတ်ခံတ် ထေဒ်. ထဲဒ်ပွဲဝဲနံတ်လံယ်. ဆွီနံလ်မဲဒ်အတသ်ကယ်ပူယ်. လဲယ်ကလေသ်လံယ် ဝဲမဲဃိုတ်ခံတ်ထေဒ်လံယ်. ဒးဒ်ထီခယာလူလံယ်စံတ်ဝဲလံယ်. ဒဲဒ်နေဖံပွသ်ကွာ ပူယ်ဇောယ်ဝဲလံယ်. အတသ်ကယ်ပဒ်ကဲတနုသ်လတ်မယ်ဘူတ်ဝဲဒတ်. နံသ်စသ် ခိုတ်မောလ်ဆဲဒ်လံယ်မယ်ဘူတ်ဝိယ်. ဟာကေယ်ဝဲလံယ်.

**ပျိဒ်ခိုဒ်ပယ်ကဲသဒ်အဆဲဒ်
ဃိုမံယံဒေဒ်အိယ်ဝဲကဲထံတ်သဒ်**

ကစသ်ယွယ်နေတ်. ကေယ်ဟောပျဒ်ဝဲ. အတေဒ်ဒေဒ်ကျဲဒေဒ်နေတ်ဝိယ်ဘုံ. ဖိုအဲတ်နဲသ်သံသေတ်ဇံ.

မေသ်ဝဲ (သုသီမပစ္စေကဗုဒ္ဓါ) ဃိုတ်ခိုတ်ထဲဒ်ပွဲဘတ်ဝဲနံတ်. တသ်ဘူတ်အစို ဆဲဒ်ပတံသ်ဃို. ယယ်ကစသ်ယွယ်အိုတ်. ဃောဒ်ယူယ်ဇနယ်ခယီကွဲ. သေတ် ထောဒ်တသ်စူတ်မဲ. ထဲဒ်ပွဲဝဲဃူဖှောဒ်ဟံတ်ခိုတ်သေတ်. ခပျတ်ကတံယ်မယ်နေဝဲ မေသ်လံယ်. လုံဃိုတ်ခိုတ်. ဒါကလေသ်လံယ်. မဲဒ်ဖိုစိုဆဲဒ်ပတံသ်ဃို. ဃောဒ်ယူယ် ဇနယ်ခယီကွဲဟဲဒါလံယ်နေဝဲမဲဒ်ဖိုစသ်မေသ်လံယ်. ဒဲဒ်နေဖံပွသ်ကွာ. မယ်ဘူတ် ဝဲအကျိုဆဲဒ်ပတံသ်ဃို. ဃောဒ်ယူယ်ဇနယ်ခယီကွဲ. လံယ်ဘူးတုယ်လုံခံတ်မံကဲ. ဒါလံယ်ဃလ်နေဝဲဖံနေတ်မေသ်လံယ်. (ဂင်္ဂါမြစ်) ထီဖေဒ်ခိုတ်အိုတ်တယူယ်ဇနယ်. ဒးဒ်အဆေယဲသ်မျို. တကံဖံဆံသဒ်ပြဒ်. ကဒ်ဘးဃလ်ဝဲနေတ်မေသ်လံယ်.

ဒးဒ်ထီခယာ. လူစံတ်ဟံတ်ခိုတ်. ဘူတ်ဆဲဒ်ပတံသ်ဃို (ဝေသာလီ) ကံသ်ပူယ် (ပေါက္ခရဝဿ) မူခိုတ်စူယ်ဖဒ်ဒိုတ်နေဝဲမေသ်လံယ်. တသ်ကယ်ပဒ်ကဲတနုသ် လတ်. မယ်ဘူတ်ဘတ်ဝဲအကျိုဆဲဒ်ပတံသ်ဃိုတုယ်လုံ (အကနိဋ္ဌဗြဟ္မာ) ကံသ် (တံကွန်ကုက္ကာမုလေးပွါး) ဒးဒ်ခိုတ်မောလ်ဝါအဆံဆံ. စဲတ်ကျယ်ဝလယ်ဘးဒ်. ခဲလးသ်တဘုံဃံဒေဒ်ဝဲပွဲကဲထံတ်သဒ်မေသ်လံယ်.

ဖိုအဲတ်နဲသ်သံသေတ်ဇံ.

ဒေဒ်အိယ်ဝဲဟောပျဒ်ပလ်ဝိယ်အတး. ကဲဖှာထံတ်ဝဲ. ပူယ်ဇောယ်သဲဒ်ကယ် ရဒ်နေတ်မေသ်လံယ်. ယယ်ကစသ်ယွယ်. အယ်နပေါယ်ဃို. ကဲထံတ်ဝဲတမေသ်

ပယိုယ်နဒ်ဗျယ်မယ်. အယ်နုပေါယ်ယိုနသ်ကေ. ကဲထံတ်ဝဲတမေသ်. လုံတလး
ကွေလ်ဝီယ်အတေဒ်ပဝဒ်ခါ. တစဲဒ်ဖိုဝဲတသ်ဘူတ်ဝိုဒ်ထူဒ်. စိုဒ်ကျဲဟေတ်မယ်ဘူတ်
ဝဲ. မေသ်ဘူတ်ကယ်အယ်နုပေါလ်ယိုလံယ်မေသ်ဝဲမံယ်တဲဝီယ်. လုံဖံလလ်မေဒ်
တေယ်သနယ်တံယ်ဟောဖှာဝဲဒတ်လံယ်.

အနေဒ်ချိုဒ်မေဒ်တေယ်သနယ်တံယ်

မတ္တာ သုခ ပရိစ္စာ ဝါ၊
ပဿေ စေ ဝိပုလံ သုခံ။
ဓဇေမတ္တ သုခံ ဝီရော၊
သမ္ဗဿံ ဝိပုလံ သုခံ။

အခဲလုံပကညံ ... တစဲဒ်ဖိုဝဲခုတ်ကဘဒ်နေတ်. စိုဒ်လိုဒ်ကွေလ်ယို. ကနေသ်ဝဲ
ကျီကျဲယ်ပျဒ်ပျောခုတ်ကဘဒ်လံယ်. မေထီတ်စိုဝဲမံယ်.
မေသ်ကျီကျဲယ်ပျဒ်ပျောခုတ်ကဘဒ်. ထီတ်ဝဲပံညာအိုတ်
ကစသ်နေတ်. မေသ်တစဲဒ်ဖိုခုတ်ကဘဒ်နေတ်. စိုဒ်ကွေလ်
ဝဲကဲမေသ်လံယ်.

ကစသ်ယွယ်တသ်ဘူတ်လုံညာ . ဝိုဒ်ထူဒ်ဝီယ်လီ.



(၂)

ဆံ့မိုသ်ပလ်ဒုတ်ဒါ . ဝိုဒ်ထူဒ်

ကစသ်ယွယ်နေတ်. သယ်ဂူထွီဒ်ကံသ်. ဇေယ်တဂိုယ်ဖျသ်ပူယ်. ဆိတ်နံယ် အိုတ်ဒေဒ်ဝဲခါ. အကျ်ပျူဒ်ဝဲပလ်ဒုတ်ဒါဃို (ပရဒုက္ခူပဓာနေန) စဒ်ထံတ်မေဒ် တေယ်သနယ်တံယ်ဟောဖှာဝဲဒတ်လံယ်.

**အတေဒ်ပျေဒ်ယဒ်
မုတ်ဖိုအံတ်ဆံဒိတ်**

လုံညာခါ. ဘိုဒ်ဒးဒ်သယ်ဂူထွီဒ်ဝေသ်နေတ်. မိယ်လုံ (ပဏ္ဍရ) တဝံအိုတ် တဖူးတ်လံယ်. အိုတ်ဖဲတဝံပူယ် (တံငါသည်) တဂယ်နေတ်. ဟဲဝဲသယ်ဂူထွီဒ် ခါလုံကွဲတံယ် (အစိရဝတီ) ထိကျိနိုယ်ထိတ်ဝဲခွေဒ်ဒိတ်တကွဒ်. ထးနေဟဲစောလံဝဲ. တုယ်သယ်ဂူထွီဒ်ဘွံ. ထံတ်လုံဟိတ်တဖူးတ်ပူယ်. ခွဲအံတ်ဝဲခွေဒ်ဒိတ်လံယ်. အိုတ် ဟိယ်ပူယ်. မုတ်ဖိုတဂယ်သေတ်. ဟေတ်အံတ်ဝဲခွေဒ်ဒိတ်ဟဖူးတ်လံယ်. မုတ်ဖို နေကဲစဒ်လုံခါနေတ်ဘွံတသ်အံတ်အဂယ်တမိုကဲအံတ်လးယ်သဒ်. ဂုတ်ပလ်ကိတ်. ဆံဒိတ်ဟိအံတ်ဝဲလံယ်. စွဲလာဝဲဆံဒိတ်အယတ်သယ်ဃို. ဆံမိုတ်ဒိတ်ကောဒ်ဘွံ. ထံဘိုယံဟိအံတ်ဝဲအဒိတ်လံယ်. ဆံမိုတ်ခံ. ပလ်ဒုတ်ဒါကေယ်ဝဲ. မေသ်နဖိုဖုညာ. ယအံတ်ကဒါဝဲ. ကဲထံတ်ဘတ်ကေယ်လသ်တကေယ်. ဆူတံဝိယ်သီဝဲဒတ်. ဖဲဟိတ် နေတ်. ကဲထံတ်ဘတ်. သတ်မိညံယ်မိုသ်လံယ်. မုတ်ဖိုနသ်ကေ. သီဝိယ်ဖဲဟိတ် နေတ်. ကဲထံတ်ဝဲဆံမိုသ်လံယ်. သတ်မိညံယ်မိုသ်နေတ်အံတ်ဝဲဆံဒိတ်. သးဘွံယီ

ဆဒ်. ဆံမိုသ်ပလ်ဒုတ်ဒါ. ဆူတံဝိယ်သီဝဲဒတ်. ကဲထံတ်ဝဲဒီဆီပိုသ်မိုသ်လံယ်. သတ်မိညံယ်မိုသ်သီဘွံ. ကဲထံတ်ဝဲတသ်ပံယ်မိုသ်လံယ်. ဒီဆီပိုသ်မိုသ်နေတ်. တသ်ပံယ်မိုသ်ဖဒ်ထံတ်ဘွံ. ဒးဒ်အမိုသ်အဖိုခဲလးလ်အံတ် ကွေလ်ဝဲလံယ်. ဒေဒ် အီယ်မံယ်. ဃတ်ယဲသ်ကယယ်ထီဆဒ်. ကဒဲဒဲနယ်ယယ်. ဂယ်ဘွံဘွံထံဘို. အံတ် လောလ်သဒ်လံယ်.

**ပျိဒ်ခိုဒ်ပယ်ကဲသဒ်
လုံကစသ်ယွယ်လဲဒ်ထဲဒ်ခါ**

တုယ်ယွယ်ကောတမဒ်. ဖံဖဒ်ပွေဒ်ဘွံ. တဂယ်နေတ်. ကဲထံတ်ဒေါဒ်တကဒ် မုတ်. တဂယ်ခံ. ဖဲသယ်ဂူထွီဒ်ဝေသ်. ကဲထံတ်ဝဲမုတ်ဖိုလံယ်. တုယ်ခါဘတ်ဘွံ. မုတ်ဖိုနေတ်. အိုတ်ဘိုဒ်ဒးဒ်သယ်ဂူထွီဒ်. တဝံတဖူးတ်ဒးဒ်ပေါလ်ခွါတဂယ်. တေဖွံ သဒ်လံယ်. မုတ်ဖိုအိုတ်ဖွဲတ်ဖိုဘွံ. ဒေါဒ်တကဒ်မုတ်နေတ်. ဒေဒ်ဝဲပိုယ်မံတ် တကောဒ်မုတ်သောဒ်ဝတ်နံလ်ခါပူယ်. ဒေဒ်ကွသ်ဖိုသတ်. ဟီအံတ်ဝိယ်လဲယ် ကွေလ်ဝဲလံယ်. လုံဒီဘွံသေတ်နသ်ကေ. ဒေဒ်အီယ်ဝဲကဲထံတ်သဒ်လံယ်. သးဘွံ ထံတ်ဘဒ်. ဟံဒ်သဒ်ပွသ်ဘွံ. ကွဲထံတ်အဝယ်. ကေယ်အိုတ်ဖွဲတ်ဖိုလုံ. မိုသ်ပသ်ဟီတ် လံယ်.

ဖဲနေတ်ခါ. ဒေါဒ်တကဒ်မုတ်နေတ်. လွီသ်လာထီဆဒ်. လုံဝေဒ်သပိုယ်နဒ်မေ အိုတ်ဘတ်လဲယ်ခဒ်စာဝဲလံယ်. မူဒါကတးသ်ဝိယ်. ဟဒ်ဃုသီကွသ်ဝဲ. မုတ်ဖိုနေတ် လံယ်. မုတ်ဖိုခံ. ကောဒ်နေအဖိုမိယ်သတ်ဝိယ်. တပူယ်ပံဒးဒ်အဝယ်. ဟာကေယ် ဝဲလုံတဝံ. တုယ်ဝဲဘိုဒ်. ဇေယ်တပိုယ်ဖျသ်ကမာပူယ်. ဒုံဒ်လုသ်ဖိုထီဝိယ်. ဆိတ် နံယ်ဒုံဒ်အံဝဲနသ်လံယ်. အဝယ်ခံ. လုံကမာပူယ်လုသ်ထီခါမုတ်ဖိုနေတ်. လုံအယ်ယ် ဒေါဒ်တကဒ်မုတ်ဟဲ. ကွသ်နံတ်ဘတ်ဃို. ကရံစိတ်ဝတ်နံလ်လုံ. ဇေယ်တပိုယ် ဖျသ်ပူယ်. ဆိတ်နံယ်ဟောတရာ. ကစသ်ယွယ်ခံညာခိုတ်. ပလ်ဝဲဖိုခွါ. ဖိုသတ်ဝဲ အီယ်. မယ်ဘူတ်ကစသ်လံယ်. ကဲတ်နေလသ်. ကစသ်ပွဲသ်မုတ်. ဖိုသဒ်မူတကေယ် ရုံဒ်ထံတ်ဝဲလံယ်ခေါဒ်ကြယ်မေသ်ဝဲ (သုမန) နဒ်သာနေတ်တပွဲနံလ်ဝဲဒေါဒ်တကဒ် မုတ်. ကစသ်ယွယ်ပွဲသ်လံယ် (အရှင်အာနန္ဒာ) မးလဲယ်ကောဒ်နေဒေါဒ်တကဒ် မုတ်. ဒေါဒ်တကဒ်မုတ်ဟဲတုယ်ဘွံ. ကစသ်ယွယ်ခံ.

ဘတ်မဒုနမယ်ဝဲဒေဒ်အီယ်လဲတ်. သုသေတ်နေတ်. မယ်သဒ်မေတတုယ်လုံ. ယယ်ကစသ်ယွယ်မဲလ်ညာ. ဒေဒ်ဝဲဂုသ်ဒးဒ်နိုယ်ဃဲ. တယ်သူဒးဒ်. ခေါဒ်သတ်

ကပွေဒ်ထူတ်နဒ်. စောဒ်ဝတ်ယဒ်ဒးဒ်. တံယ်ရုံတ် (ဝါ) ဒိုကအိုသောဒ်. သုတသ် ထံဒါလောလ်သဒ်နတ်. ဒံကဗယ်ကအိုတ်ထံဝဲသဒ်လံယ်. ဘတ်မဒုလုထံ လောလ်သဒ်လဲတ်. တသ်လုံထံဒါလောလ်သဒ်နတ်. တထံဒါကေယ်လးယံဝဲ နတ်. မေသ်ခုတ်ဝဲလံယ်. မေထံဒါလောလ်သဒ်. ခုတ်ကဘဒ်တနေသ်ဝဲမေသ် လံယ်တဲဝီယ်. လုံဖံလလ်မေဒ်တေယ်သနယ်တံယ်ဟောဖှာဝဲဒတ်လံယ်.


အနေဒ်ချိုဒ်မေဒ်တေယ်သနယ်တံယ်

ပရ ဒုက္ခူ ပဓာနေန၊
အတ္တနော သုခ မိစ္ဆတိ။
ဝေရ သံသဂ္ဂ သံသဋ္ဌော၊
ဝေရာ သော န ပရိမုစ္စတိ။

အခံလုံပကညံ ... မယ်ဖွတ်နဒ်ပွယ်နေတ်မေသ်ယို. လိုတ်ဘတ်ဝဲ. နံသ်စသ် ခုတ်ကဘဒ်လံယ်. ယောဒးဒ်ဒုတ်ဒါဆဲဒ်အာဝဲပွယ်နေတ်. ဒုတ်ဒါခဲလးသ်ကွာပူယ်ဖွဲဒ်တကဲဝဲမေသ်လံယ်.

မေသ်ဝဲမေဒ်တေယ်သနယ်တံယ်ကတးသ်ဘုံ. ဒေါဒ်တကဒ်မုတ်နေတ်. သရဏ ကိုယ်တီယံဝဲ. ဖံတ်ကးသ်ယဲသ်ပါသီဒ်လဒ်. ဝီယ်ကစံဒ်လီမေသ်လံယ်. မုတ်ဖို နေတ်တုယ်ဝဲလုံ (သောတာပတ္တိဖိုလ်) လံယ်. ဟဲတုယ်ဖိုတ်ပွယ်ဖုညာနသ်ကေ. ကဲထံကဲဝဲအဘျဲဒ်အာဟောဖှာတရာမေသ်လံယ်.

ဆံ့မိုသ်ပလ်ဒုတ်ဒါ . ဝိုဒ်ထူဒ်ဝီယ်လီ.



(၃)

(ဘဒ္ဒိယ) နဲသံသံဗုညာ . ဝိဒ်ထူဒ်

ကစသံယွယ်နေတ်. ဒိုတနေလ်သဒ်ဒးဒ် (ဘဒ္ဒိယ) ဝေသ်အိုတ်ဝဲဒတ်မျှဒ်လေ ပွသ်ကွာခါ. အကျ်ပျုဒ်ဝဲအိုတ် (ဘဒ္ဒိယ) နဲသံသံဗုညာဃို (ယံ ဟိ ကိစ္စံ အပဝိဒ္ဓံ) စဒ်ထံတ်မေဒ်တေသ်သနယ်တံယ်ဟောဖှာဝဲဒတ်လံယ်.

**ပျိဒ်ခိုဒ်ပယ်ကဲသဒ်
ထံဒးဒ်ခံတ်ယံသံနဲသံသံဗုညာ**

အိုတ် (ဘဒ္ဒိယ) ဝေသ်နဲသံသံသေတ်. တကူဒ်နေတ်. ဒးဒ်တေရဲသ်ကွဲယံခံတ် ဖေဒ်ခံတ်ယံသံအတသ်မယ်ဂျိဒ်ဘီဘူတ်ဝဲရဒ်မဒ်လံယ်. နံတ်. နံတ်ဝါထံ. နံတ်ထံတ် မုတ်. ဓနိဒ်. ကယ်ပလယ်. စဒ်ထံတ်တကူဒ်. ကိုယ်တဲယ်သေတ်မယ်ဝဲ. ပွယ်ဂယ် နသ်ကေမးမယ်နေဝဲလံယ်. မယ်လို(ပါဠိ.အဋ္ဌကထာ)စဒ်ထံတ်. သေတ်ခယ်သးပါ သေတ်တခံတ်တဘျံမဒ်. တစံတ်ထီနံတ်လးယံဝဲ. ခံလံလံအခါလးလ်ကွေလ်ဒိုတ်. အိုတ်ဝဲဒတ်လံယ်.

နဲသံသံသေတ်နေတ်. အိုတ် (ဘဒ္ဒိယ) ဝေသ်နဲသံသံတဖတ်. အတသ်မယ်မူဒ် ခဲလးသ်တကူဒ်. ပတီရုံဒ်ပျုဒ်ဝဲကစသံယွယ်လံယ်. ကစသံယွယ်နေတ်. ကောဒ်ဝဲ နဲသံသံတဖတ်. ကံတ်စဒ်သီကွသ်. စိဒ်ဆေဝီယံဘျံ.

ဖိုအဲတ်နဲသံသံသေတ်ဇံ.

သုဝဲသေတ်နေတ်. တေရဲသ်ကွဲယံခံတ်ယံသံခံတ်ဖေဒ်. တသ်မယ်မဒ်တပါ. မိုတ်ဟုယ်သဒ်လုံအရဟတ္တဒ်ဖိုယ်. ဟဲနဲလ်လံယ်ယယ်ကစသံယွယ်. သယ်သနယ်

ပူယ်. မေသ်ဝဲသေတ်မံယံဒးဒ်တေခံတ်ဖေဒ်ကေဒ်စဒ်တသ်မယ်ကွာ. ရှိဒ်ရဒ်အာဝဲ
မေသ်ဒတ်လံယံတဲဝီယံလုံဖံလလ်ခမဒ်တေယံသနယ်တံယံဟောဖှာဝဲဒတ်လံယံ.

အနေချိုဒ်ခမဒ်တေယံသနယ်တံယံ

- ၁. ယံဟိ ကိစွံ အပဝိဒွံ၊
အကိစွံ ပန ကယီရတိ။
ဥနုဠာနံ ပမတ္တာနံ၊
တေသံ ဝမုန္တိ အာသဝါ။

အခံလုံပကညံ

... ဆံဒ်တီယံသီဒ်လဒ်. ဆံယံဓုယံတေယံ. ဂုယံပွါပယ်ဝနယ်
စဒ်ထံတ်သံတသ်မယ်. ထိုတ်ပုသ်ကွေလ်ဝဲ. တေထဲခံတ်ဖေဒ်
စဒ်ထံတ်. တမေသ်သံတသ်မယ်တကွဒ်မယ်ဝဲမေသ်ဒးဒ်
မယ်နဒ်သာပေယံနတ်သဒ်နဲသံသုညာအယ်သဝေါတရာသေတ်
တိုပွါအာထံတ်ဝဲမေသ်လံယံ.

- ၂. ယေသဉ္စ သုသမာဗုဒ္ဓါ၊
နိစွံ ကာယဂတာသတိ။
အကိစွံ တေ န သေဝန္တိ၊
ကိစ္စေ သာတစ္စကာရိနော။
သတာနံ သမ္ပဇာနာနံ၊
အတ္တံ ဂစ္ဆန္တိ အာသဝါ။

အခံလုံပကညံ

... ဒးဒ် (ကာယဂတာသတိ) ထံဘိုအာထိုဒ်ဂုယံလံယံသဒ်.
နဲသံသုညာတမေသ်သံဂေသ်မယ်တကွဒ်. တဟဒ်မယ်ဝဲ.
လုံသံတသ်မယ်ကွာ. အခါတပျဒ်ဂုယံအာထိုဒ်သဒ်လံယံ.
သတိဒ်အိုတ်ထီတ်စိုကွသ်ဖှာ. အိုတ်ဒေဒ်ဝဲနဲသံသုညာ
အယ်သဝေါတရာသေတ်. ချိုဒ်လံယံမသ်ဂေသ်ပူယ်.
တုယံဘတ်ဝဲမေသ်လံယံ.

မေသ်ဝဲခမဒ်တေယံသနယ်တံယံကတးသ်ဘွံ. အိုတ် (ဘဒ္ဒိယ) ဝေသ်နဲသံသံ
သေတ်တကွဒ်နေတ်. တုယံဝဲလုံအရဟတ္တဒ်ဖိုလ်လံယံ. ဟဲတုယံဖိုတ်ပွယ်ဖုညာ
သေတ်နုသ်ကေကဲထံတ်ဝဲအဘျုဒ်အာဟောဖှာတရာမေသ်လံယံ.

ဘဒ္ဒိယ . နဲသံသံမုညာ . ဝိုဒ်ထွန်ဒီယံလဒီ.



(၄)

လကုဏ္ဍကဘဒ္ဒိယမထေရ် . ဝိဒ်ထူဒ်

ကစသယွယ်နေတ်. သယ်ဂူထွီဒ်ကံသ်ဇေယ်ကဝိုယ်ဖျယ်ပူယ်ဆိတ်နံယ်အိုတ် ဒေဒ်ဝဲခါ. အကျ်ပျုဒ်ဝဲ (လကုဏ္ဍကဘဒ္ဒိယမထေရ်) ဃို. (မာတရံ ပိတရံ ဟန္တာ) စဒ်ထံတ်ဓမဒ်တေယ်သနယ်တံယ်ဟောဖှာဝဲဒတ်လံယ်.

**ပျိဒ်ခိုဒ်ပယ်ကဲသဒ်
ဖွံတ်နဒ်ပူယ်လံသ်လဲယ်ဝဲပူယ်**

တနီယ်မုသ်ဒေဒ်. နဲသ်သံတမ္ပိယ်အာမဒ်သေတ်နေတ်. အိုတ်ဘွေဒ်မုသ်ဆာခါ ကစသယွယ်လံသ်. ဟဲတုယ်ဖူမျောယ်ဝဲဒတ်ခါ. (လကုဏ္ဍက) ဖုတ်တေဒ်နေဒ်ဖို (ဘဒ္ဒိယမထေရ်) နေတ်လုံတယီယ်တဘိုဒ်. ဖျဒ်လဲယ်တလးဝဲလံယ်. ကစသယွယ်ခံ ဖိုအဲတ်နဲသ်သံသေတ်ဇံ.

သုကွသ်ကတ်ဝဲမထေရ်အီယ်မံယ်. အဝဲနေတ်မယ်သီမိုသ်ပသ်ဝီယ်. ဖွံတ်နဒ် ပူယ်ဖွဲဒ်လံသ်ကွဲ. လဲယ်ကွေလ်ဝဲလီ. တဲဝဲလံယ်. နဲသ်သံသေတ်နေတ်. မေသ် တဲတသ်နသ်တပးသ်ဝဲ. ကဒဲဒဲကွသ်လောလ်သဒ်ဝီယ်

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွဲဇံ.

မေသ်မဒုဂေသ်ကျိယ်ဃို. တသ်တဲဒေဒ်အီယ်မို. တဲဝဲလဲတ်ကစသ်. ပတီရုံဒ် နဲသ်သံဖုညာပတီရုံဒ်ထံတ်ဝဲဃို. ကဟောဖှာနေဘတ်သဒ်တရာနေတ်မံယ်လုံဖဲလလ် ဓမဒ်တေယ်သနယ်တံယ်ဟောဖှာဝဲဒတ်လံယ်.

အနေဒ်ချို့ဒ်မေဒ်တေယ်သနယ်တံယ်

မာတရံ ပိတရံ ဟန္တံ၊
ရာဇာနော ဒွေစ ခတ္တိယေ။
ရဋ္ဌံ သာနု စရံ ဟန္တံ၊
အနိယော ယာတိ ဗြဟ္မဏော။

အခံလုံပကညံ ... ဒေဒ်ဗိုသ်မယ်သဒ် (တဏှာ) နေတ်မေသ်ဂေယ်ဂေယ်ဒေဒ်
ပသ်မယ်သဒ် (မာန) နေတ်မေသ်ဂေယ်ဂေယ်ဒေဒ်ပယ်ဒီ
ဂယ်မယ်သဒ် (သဿတဒိဋ္ဌိ ဥစ္စေဒဒိဋ္ဌိ) နေတ်မေသ်
ဂေယ်ဂေယ်. မယ်သီဒ်တ်ဖျဒ်ဝိယံဝဲအမဒ်တပူယ်ယံဒေဒ်
(နန္ဒီရာဂ) ဒေဒ်ထီကံသ်ကရူသ်မယ်သဒ် (အာယတန ၁၂
ပါး) နေတ်ဖျဒ်တံဒ်ဝဲဖွံတ်နဒ်ပူယ်ဖွံဒ်ယဟာတယ်နေတ်
ကညဒ်လဲယံဝဲလံယ်.

မေသ်ဝဲမေဒ်တေယ်သနယ်တံယ်ဟောဖှာကတးသ်ဘွံ. နဲသ်သံတမ္ပိယ်ယဲသ်
ကယယ်နေတ်တုယံဝဲလုံ (အရဟတ္တဖိုလ်) လံယ်ဒေဒ်နေတ်သောဒ်. လုံသံတနီယ်
ဒေဒ်ဒေတ်နသ်ကေ. နဲသ်သံတမ္ပိယ်လုံအဂယ်. ဟဲဘာပူယ်ဇောယ်ဂံယ်ခါ. ဒေဒ်
နေတ်ဝဲသောဒ်တဲဒေဒ်ဝိယံလုံဖံလလ်မေဒ်တေယ်သနယ်တံယ်ဟောဖှာဝဲဒတ်လံယ်.

အနေဒ်ချို့ဒ်မေဒ်တေယ်သနယ်တံယ်

မာတရံ ပိတရံ ဟန္တံ၊
ရာဇာနော ဒွေ စ ခတ္တိယေ။
ဝေယဂ္ဂ ပဉ္စမံ ဟန္တံ၊
အနိယော ယာတိ ဗြဟ္မဏော။

အခံလုံပကညံ ... ဒေဒ်ဗိုသ်မယ်သဒ် (တဏှာ) နေတ်မေသ်ဂေယ်ဂေယ်.
ဒေဒ်ပသ်မယ်သဒ် (မာန) နေတ်မေသ်ဂေယ်ဂေယ်ဒေဒ်
ပယ်ဒီဂယ်မယ်သဒ် (သဿတဒိဋ္ဌိ ဥစ္စေဒဒိဋ္ဌိ) နေတ်မေသ်
ဂေယ်ဂေယ်မယ်သီဒ်တ်ပျဒ်ဝဲဒေဒ်တသ်ဖိုဗိယ်အးအိုတ်တံ

ခယီကံ (ဝိစိကိစ္ဆာ) ဒေါဒိယဲသ်ခူဒ်မုဒ်အိုတ်မေသ်ဝဲ
 (နီဝရဏတရား) အပံနတ်. ဒးဒ်အရဟတ္တဒ်မဲဒ်ပံညာ
 ပတံသ်. မယ်သီဝဲ ဖွတ်နဒ်တအိုတ်ဒတ်. အယ်သဝေါလးသ်
 ယေထဒ်ဝဲယဟာတယ်နတ်ကညဒ်လဲယ်ကွေလ်ဝဲလံယ်.

မေသ်ဝဲမေဒ်တေယ်သနယ်တံယ်ကတးသ်ဘွံ. သံတမ္ပိယ်ဖုညာသေတ်နသ်ကေ
 တုယ်ဝဲလုံ (အရဟတ္တဖိုလ်) လံယ်.

လကုဏ္ဍကဘဒ္ဒိယမထေရ် . ဝိုဒ်ထူဒ်ဝိယံလီ.



(၅)

ဘောဒ်သေတ်မှတ်ကစသ်ဖို့ခွါ . ဝိုဒ်ထူဒ်

ကစသ်ယွယ်နေတ်. ယယ်စကျီယ်ကံသ်. ဝေယ်လူဝိုယ်ဖျသ်ပူယ်. ဆိတ်နံယ် အိုတ်ဒေဒ်ဝဲခါ. အကျ်ပျူဒ်ဝဲဘောဒ်သေတ်မှတ်ကစသ်. ဖိုခွါဆေဒ်တဂယ်ဃို. (သုပ္ပ ဗုဒ္ဓံ ပဗုဇ္ဈန္တိ) စဒ်ထံတ်မေဒ်တေယ်သနယ်တံယ်ဟောဖှာဝဲဒတ်လံယ်.

**ပျိုဒ်ခိုဒ်ပယ်ကဲသဒ်
လို့သ်ကွဲယံလ်ခိဂယ်**

ယယ်စကျီယ်ကံသ်ပူယ်နေတ် (သမ္မာဒိဋ္ဌိ) ပေါလ်ခွါဖိုဒးဒ် (မိစ္ဆာဒိဋ္ဌိ) ပေါလ် ခွါဖိုခိဂယ်ခဒ်မံကဲ. လို့သ်ကွဲဝဲမံယ်. သေမ္မာဒိဋ္ဌိပေါလ်ခွါဖိုနေတ် ဆယ်ချေယ်ဝဲ ဗုဒ္ဓါနုဿတိ “နမော ဗုဒ္ဓဿ” (ကစသ်ယွယ်နေတ် ယဘာဝဲလံယ်) ရိုဒ်ထံတ် ဝိယ်ခဒ်ဝဲလံယ်.

(မိစ္ဆာဒိဋ္ဌိ) ပေါလ်ခွါဖိုနေတ်. ပညိုတ်ဝဲ (တိတ္ထိ) သေတ်ကူသ်ဘျဲဒ်ဝိယ် (နမော အရဟန္တာနံ) တိတ္ထိ. ယဟာတယ်ဖျညာ. ယဘာဝဲလံယ်. ရိုဒ်ထံတ်ဝိယ်ခဒ်မံကဲ လံယ်. လို့သ်ကွဲကောဒ်ဘျဲဒ်. (သမ္မာဒိဋ္ဌိ) ပေါလ်ခွါဖိုနးယ်ထံဘိုဝဲလံယ်.

(မိစ္ဆာဒိဋ္ဌိ) ပေါလ်ခွါဖိုထံဘိုဝဲလံယ်. (မိစ္ဆာဒိဋ္ဌိ) ပေါလ်ခွါဖိုနေတ်ကွသ်ဝဲ (သမ္မာဒိဋ္ဌိ) ပေါလ်ခွါဖိုအမူယ်အယယ်. နယ်နေတ်နံတ်ဝဲဒေဒ်အိယ်. ရိုဒ်ထံတ် ဝိယ်ခဒ်မံကဲ. နးယ်ဝဲယယ်ထံဘိုလံယ်. ယယ်နသ်ကေ. ဒေဒ်ဝဲနယ်သောဒ်. ကမယ်ဝဲဆိုမိုတ်ဝိယ်. နံတ်ကစသ်ယွယ်ကူသ်ဘျဲထဒ်တလဲလဲ (ဗုဒ္ဓါနုဿတိ)

နေတ်လေဒ်ကျေဒ်ပလဲဝဲလံယ်. မေအိုတ်ခံလံခါ (နမော ဗုဒ္ဓဿ) ရိုဒ်ထံတ်ဃလဲ
ဝဲမေသ်လံယ်.

လဲယ်ဘောဒ်သေတ်မုတ်ဟာကေယ်ခါ

တနီယ်မုသ်ဒေါဒ် (မိစ္ဆာဒိဋ္ဌိ) ပေါလ်ခွါဖိုနေတ်. တပူယ်ဃံဒးဒ်အပါ. လဲယ်
ဘောဒ်သေတ်မုတ်လုံပွသ်ကွာလံယ်. သေတ်မုတ်ပွဲယ်လေတ်ပူယ်ဘွံ. တဒ်ထံတ်
လေတ်ဟာကေယ်ဝီယ်. လုံဝေသ်ခူးဘိုဒ်တသ်သွတ်ခိုတ်. ဖျိုဒ်လံယ်လေတ်.
ပုသ်ကွံသ်. အံတ်ဝဲမေယ်လံယ်. ဒးဒ်နံလ်ဝေသ်ပူယ်. ကွံသ်ဖုညာ. အကွံသ်လဲယ်
နံလ်ပတ်ဃုလဲဝဲလံယ်. အံတ်မေယ်ဝီယ်နံတ်ဘတ်ကွံသ်. ဃုကွသ်ဝဲတထိတ်လးယ်ဝဲ.
အပါနေတ်. နံလ်လုံဝေသ်ပူယ်. ဟဒ်ဃုဖံတ်ကွံသ်ဝီယ်. ဟာကေယ်ဝဲလံယ်. တနသ်
ကေမံယ်. သေတ်ဝဲတခွဲဒ်တုယ်ဒေဒ်ခါ. ဝေသ်ဝဲတြံခံ. ပေဒ်ဝီယ်လီမေသ်လံယ်.
အပါဟာကေယ်. တတုယ်လးယ်ဝဲဃို. ဖိုခွါတဂယ်လံယ်. ခေါဒ်ကွသ်လသ်အပါ
ရိုဒ်ဝဲ (နမောဗုဒ္ဓဿ) တသ်တနယ်ဂံသ်ဖဲလေတ်ဖဲလလ်. မိမတ်ဝဲသဒ်လံယ်.

ဗုဒ္ဓါနုဿတိအာနုဘော်

ယယ်စကျီယ်ကံသ်နေတ်. မေသ်နံသ်နံသ်ခံ. ဒေါဒ်တကဒ်အာဝဲဝေသ်မေသ်
လံယ်. ဖဲတသ်တနယ် (သမ္မာဒိဋ္ဌိအယူ) အိုတ်ဒေါဒ်တကဒ်ဒးဒ် (မိစ္ဆာဒိဋ္ဌိအယူ)
အိုတ်ဒေါဒ်တကဒ်ခိဒုဟဲတုယ်. ထိတ်ဝဲဖိုသတ်မိလေတ်ဖဲလလ်နေတ် (မိစ္ဆာဒိဋ္ဌိ)
ဒေါဒ်တကဒ်တဲဝဲ.

ဖိုသတ်ဝဲအီယ်. ကဲထံတ်ဝဲသေတ်. ဆတ်အံတ်လီပကအံတ်ဇံယ်လံတ်.

ပိုယ်မံတ်ဇု.

ဖိုသတ်ဝဲအီယ်မိုတ်အံတ်သဒ်တဂေယ်တကြးဒ်ဝဲမံယ်.

(သမ္မာဒိဋ္ဌိ) ဒေါဒ်တကဒ်ခံကြံတာဝဲခါ (မိစ္ဆာဒိဋ္ဌိ) ဒေါဒ်တကဒ်နေတ်ဖံတ်
ထုဒ်ဝဲ. ဖိုသတ်ခံတ်လံယ်. ဖိုသတ်ဖုဒ်. နံတ်ထံတ်သဒ်ဝီယ်. အကျေဒ်ပတ်ညံညျသ်
ပလဲဝဲ. (နမော ဗုဒ္ဓဿ) ရိုဒ်ထံတ်ဘတ်ဝဲလံယ်. ဒေါဒ်တကဒ်ဦယ်ဖုဒ်. သုဒ်ဂုယ်
ခီဝီယ်.

(သမ္မာဒိဋ္ဌိ) ဒေါဒ်တကဒ်ခံ.

တကြးဒ်မယ်ထဲဒ်တသ်မုဒ်. နမယ်ဘတ်လီ. ဖိုသတ်ဂံသ် နဘတ်တူသ်နေ
(ဒဏ်) လံယ်. တဲဝီယ်စံဒ်ရုံဒ်ဃလဲဝဲဖိုသတ်လံယ်. (မိစ္ဆာဒိဋ္ဌိ) ဒေါဒ်တကဒ်နေတ်.

နံလ်လုံဝေသ်ပူယ်ဟီနေစံတ်ပယ်ဒိုတ် (ရွှေပွဲတော်အုပ်) ထးနံလ်တသ်အံတ်ဝီတ် ဆးလးပွဲယ်ဝီယ်. ဟာကေယ်စောလ်ဝဲလံယ်. တုယ်ဘွဲဒေါဒ်တကဒ်ဒီဒု. ဒေဒ်ဝဲမိုသ် ပသ်သောဒ်. ပျုဒ်စုဒ်ဒုဒ်အံတ်ဝဲဖိုသတ်လံယ်. ဒုဒ်အံတ်ဝီယ်ဒေဒ်ဝဲစံယ်ပယ်ထီတ် ကွသ်ဖှာသောဒ်. ဖဒ်သဲဒ်ဒးဒ်တသ်ဂေသ်တကွဒ်. ကွဒ်ဃလ်လေလ်ပလ်နံလ်သေတ် မုသ်ကွာဝီယ်ကေယ်ဝဲဒတ်လံယ်.

လုံဒီနီယ်ဂံယ်ခံမုသ်ဝါဘွဲ (ရွှေပွဲတော်အုပ်) လံယ်မယ်ဃို. စံယ်ပယ်မးပွယ် ဟဒ်ဃုဝဲ. လုံဝေသ်ပူယ်ဃုတဘတ်. ထွန်လုံဝေသ်ခူးဟဒ်ဃုဝဲဒတ်. လုံလေတ် ပူယ်သေတ်မုသ်ကွာ. ထီတ်ဝဲဒတ်လံယ်. ဖံတ်နေဖိုသတ်ဟာကေယ်ကွဲဝဲလုံစံယ် ပယ်အိုတ်လံယ်. တပူယ်ဃံဒးဒ် (ရွှေပွဲတော်အုပ်) ဆဲဒ်သဒ်ဝဲဖိုသတ်လံယ်. စံယ်ပယ် နေတ်လုံ (ပွဲတော်အုပ်) ပူယ်ကွဲဒ်ပလ်လေလ်ထီတ်ဝဲ. သီတ်ညာဂေသ်ကျိယ်ဝီယ် လီ. ကဲသဒ်နေတ်မံယ်. စဒ်ဝဲဖိုသတ်လံယ်.

နဝဲဖိုသတ်ဇုံ.
တသ်မူဒ်ဝဲအီယ်ခံမေသ်ညံဝဲဒေဒ်လဲတ်.
ကစသ်စံယ်ပယ်ဇုံ.

ယယ်တသီတ်ညာဝဲနံမီယ်မံယ်. လုံမနယ်ယမိုသ်ပသ်သေတ်ဟဲဝဲ. စံဒ်ရံဒ်ဒုဒ် အံတ် ယယ်လံယ်. ယဲသေတ်ဆိုမိုတ်ဝဲ. ဒေဒ်မိုသ်ပသ်. ဟဲကွသ်ဒုဒ်အံတ်ယယ် သောဒ်. ဝီယ်တသ်တအိုတ်မီမဒ်ဝဲသဒ်လံယ်. ပွဲယ်အီယ်လံယ်ယသီတ်ညာဝဲမံယ်. ဖဲနေတ်ခါမိုသ်ပသ်ဘေတ်နသ်ကေ. လုံသမီသမောဒ်တသ်လံသ်ဟဲတုယ်ဝဲလံယ် စံယ်ပယ်နေတ်. ဂေသ်ကျိယ်ခဲလးလ်. သီတ်ညာပလ်ဝီယ်လီမေသ်ဃို. ကွဲထံတ်ဝဲ ပွယ်သးဂယ်ဟဲဝဲလုံကစသ်ယွယ်အိုတ်. ဂေသ်ကျိယ်ခဲလးလ်ပတီရံဒ်ပျဒ်ဝီယ်ဘွဲ ကူသ်ဒိုတ်ထံယွယ်ကစသ်ကွဲဇုံ.

(ဗုဒ္ဓါနုဿတိ) နေတ်မေသ်ကဲထံတ်အစံဒ်အရံဒ်သေဝဲလံတ်ဇေယ်. မေတမေသ် ဒေါဒ် (ဓမ္မာနုဿတိ) စဒ်ထံတ်သေတ်နေတ်. ကဲထံတ်အစံဒ်အရံဒ်သေလံတ် ဇေယ်. ပတီရံဒ်စဒ်ထံတ်ဝဲလံယ်.

တကတ်စံယ်ပယ်ဒိုတ်ဇုံ.

(ဗုဒ္ဓါနုဿတိ) လံယ်တမေသ်ကဲထံတ်အစံဒ်အရံဒ်ဒေဒ်. ဂေယ်ဝါတရာဃုပါ ပွါမျာဝဲပွယ်ဖုညာ. လုံအဂယ်အစံဒ်အရံဒ်ဂံသ်. ဘတ်ပလံသ်တသ်အူဖုညာတလိုတ် ဝဲလးယ်မံယ်တဲဝီယ်လုံဖဲလလ်မေဒ်တေယ်သနယ်တံယ်ဟောဖှာနေဝဲလံယ်.

နေတ်လေဒ်ကျေဒ်ပလဲဝဲလံယ်. မေအိုတ်ခံလံခါ (နမော ဗုဒ္ဓဿ) ရိုဒ်ထံတ်ဃလဲ
ဝဲမေသ်လံယ်.

လဲယ်ဘောဒ်သေတ်မုတ်ဟာကေယ်ခါ

တနီယ်မုသ်ဒေါဒ် (မိစ္ဆာဒိဋ္ဌိ) ပေါလ်ခွါဖိုနေတ်. တပူယ်ဃံဒးဒ်အပါ. လဲယ်
ဘောဒ်သေတ်မုတ်လုံပွသ်ကွာလံယ်. သေတ်မုတ်ပွဲယ်လေတ်ပူယ်ဘုံ. တဒ်ထံတ်
လေတ်ဟာကေယ်ဝီယ်. လုံဝေသ်ခူးတိုဒ်တသ်သွတ်ခိုတ်. ဖျိုဒ်လံယ်လေတ်.
ပွသ်ကွံသ်. အံတ်ဝဲမေယ်လံယ်. ဒးဒ်နံလ်ဝေသ်ပူယ်. ကွံသ်ဖုညာ. အကွံသ်လဲယ်
နံလ်ပတ်ဃုလဲဝဲလံယ်. အံတ်မေယ်ဝီယ်နံတ်ဘတ်ကွံသ်. ဃုကွသ်ဝဲတထိတ်လးယ်ဝဲ.
အပါနေတ်. နံလ်လုံဝေသ်ပူယ်. ဟဒ်ဃုဖံတ်ကွံသ်ဝီယ်. ဟာကေယ်ဝဲလံယ်. တနသ်
ကေမ်ယ်. သေတ်ဝဲတခွဲဒ်တုယ်ဒေဒ်ခါ. ဝေသ်ဝဲတြိခံ. ပေဒ်ဝီယ်လီမေသ်လံယ်.
အပါဟာကေယ်. တတုယ်လးယ်ဝဲဃို. ဖိုခွါတဂယ်လံယ်. ခေါဒ်ကွသ်လသ်အပါ
ရိုဒ်ဝဲ (နမောဗုဒ္ဓဿ) တသ်တနယ်ဂံသ်ဖဲလေတ်ဖဲလလ်. မိမတ်ဝဲသဒ်လံယ်.

ဗုဒ္ဓါနုဿတိအာနုဘော်

ယယ်စကျီယ်ကံသ်နေတ်. မေသ်နံသ်နံသ်ခံ. ဒေါဒ်တကဒ်အာဝဲဝေသ်မေသ်
လံယ်. ဖဲတသ်တနယ် (သမ္မာဒိဋ္ဌိအယူ) အိုတ်ဒေါဒ်တကဒ်ဒးဒ် (မိစ္ဆာဒိဋ္ဌိအယူ)
အိုတ်ဒေါဒ်တကဒ်ခိဒုဟဲတုယ်. ထိတ်ဝဲဖိုသတ်မိလေတ်ဖဲလလ်နေတ် (မိစ္ဆာဒိဋ္ဌိ)
ဒေါဒ်တကဒ်တဲဝဲ.

ဖိုသတ်ဝဲအီယ်. ကဲထံတ်ဝဲသေတ်. ဆတ်အံတ်လီပကအံတ်ဇံယ်လံတ်.

ပိုယ်မံတ်ဇံ.

ဖိုသတ်ဝဲအီယ်မိုတ်အံတ်သဒ်တဂေယ်တကြးဒ်ဝဲမံယ်.

(သမ္မာဒိဋ္ဌိ) ဒေါဒ်တကဒ်ခံကြံတာဝဲခါ (မိစ္ဆာဒိဋ္ဌိ) ဒေါဒ်တကဒ်နေတ်ဖံတ်
ထံဒ်ဝဲ. ဖိုသတ်ခံတ်လံယ်. ဖိုသတ်ဖုဒ်. နံတ်ထံတ်သဒ်ဝီယ်. အကျေဒ်ပတ်ညံညူသ်
ပလဲဝဲ. (နမော ဗုဒ္ဓဿ) ရိုဒ်ထံတ်ဘတ်ဝဲလံယ်. ဒေါဒ်တကဒ်ပွဲယ်ဖုဒ်. သုဒ်ဂုယ်
ခီဝီယ်.

(သမ္မာဒိဋ္ဌိ) ဒေါဒ်တကဒ်ခံ.

တကြးဒ်မယ်ထဲဒ်တသ်မူဒ်. နမယ်ဘတ်လီ. ဖိုသတ်ဂံသ် နဘတ်တူသ်နေ
(ဒဏ်) လံယ်. တဲဝီယ်စံဒ်ရှံဒ်ဃလဲဝဲဖိုသတ်လံယ်. (မိစ္ဆာဒိဋ္ဌိ) ဒေါဒ်တကဒ်နေတ်.

နံလ်လုံဝေသ်ပူယ်ဟီနေစံတ်ပယ်ဒိုတ် (ရွှေပွဲတော်အုပ်) ထးနံလ်တသ်အံတ်ဝီတ် ဆးလးပွဲယ်ဝီယ်. ဟာကေယ်စောလ်ဝဲလံယ်. တုယ်ဘွဲဒေါဒ်တကဒ်ဒီဒု. ဒေဒ်ဝဲမိုသ် ပသ်သောဒ်. ပျူဒ်စူဒ်ဒုဒ်အံတ်ဝဲဖိုသတ်လံယ်. ဒုဒ်အံတ်ဝီယ်ဒေဒ်ဝဲစံယ်ပယ်ထီတ် ကွသ်ဖှာသောဒ်. ဖဒ်သဲဒ်ဒးဒ်တသ်ဂေသ်တကွဒ်. ကွဲဒ်ဃလ်လေလ်ပလ်နံလ်သေတ် မုသ်ကွာဝီယ်ကေယ်ဝဲဒတ်လံယ်.

လုံဒီနီယ်ဂံယ်ခံမုသ်ဝါဘွဲ (ရွှေပွဲတော်အုပ်) လံယ်မယ်ဃို. စံယ်ပယ်မးပွယ် ဟဒ်ဃုဝဲ. လုံဝေသ်ပူယ်ဃုတဘတ်. ထွဲဒ်လုံဝေသ်ခူးဟဒ်ဃုဝဲဒတ်. လုံလေတ် ပူယ်သေတ်မုသ်ကွာ. ထီတ်ဝဲဒတ်လံယ်. ဖံတ်နေဖိုသတ်ဟာကေယ်ကွဲဝဲလုံစံယ် ပယ်အိုတ်လံယ်. တပူယ်ဃံဒးဒ် (ရွှေပွဲတော်အုပ်) ဆဲဒ်သဒ်ဝဲဖိုသတ်လံယ်. စံယ်ပယ် နေတ်လုံ (ပွဲတော်အုပ်) ပူယ်ကွဲဒ်ပလ်လေလ်ထီတ်ဝဲ. သီတ်ညာဂေသ်ကျိယ်ဝီယ် လီ. ကဲသဒ်နေတ်မံယ်. စဒ်ဝဲဖိုသတ်လံယ်.

နဝဲဖိုသတ်ဇုံ.
တသ်မူဒ်ဝဲအီယ်ခံမေသ်ညံဝဲဒေဒ်လဲတ်.
ကစသ်စံယ်ပယ်ဇုံ.

ယယ်တသီတ်ညာဝဲနံမီယ်မံယ်. လုံမနယ်ယမိုသ်ပသ်သေတ်ဟဲဝဲ. စံဒ်ရံဒ်ဒုဒ် အံတ် ယယ်လံယ်. ယဲသေတ်ဆိုမိုတ်ဝဲ. ဒေဒ်မိုသ်ပသ်. ဟဲကွသ်ဒုဒ်အံတ်ယယ် သောဒ်. ဝီယ်တသ်တအိုတ်မိမဒ်ဝဲသဒ်လံယ်. ပွဲယ်အီယ်လံယ်ယသီတ်ညာဝဲမံယ်. ဖဲနေတ်ခါမိုသ်ပသ်ဘေတ်နသ်ကေ. လုံသမီသမောဒ်တသ်လံသ်ဟဲတုယ်ဝဲလံယ် စံယ်ပယ်နေတ်. ဂေသ်ကျိယ်ခဲလးလ်. သီတ်ညာပလ်ဝီယ်လီမေသ်ဃို. ကွဲထံတ်ဝဲ ပွယ်သးဂယ်ဟဲဝဲလုံကစသ်ယွယ်အိုတ်. ဂေသ်ကျိယ်ခဲလးလ်ပတီရံဒ်ပျဒ်ဝီယ်ဘွဲ ကူသ်ဒိုတ်ထံယွယ်ကစသ်ကွဲဇုံ.

(ဗုဒ္ဓါနုဿတိ) နေတ်မေသ်ကဲထံတ်အစံဒ်အရံဒ်သေဝဲလံတ်ဇေယ်. မေတမေသ် ဒေါဒ် (ဓမ္မာနုဿတိ) စဒ်ထံတ်သေတ်နေတ်. ကဲထံတ်အစံဒ်အရံဒ်သေလံတ် ဇေယ်. ပတီရံဒ်စဒ်ထံတ်ဝဲလံယ်.

တကတ်စံယ်ပယ်ဒိုတ်ဇုံ.

(ဗုဒ္ဓါနုဿတိ) လံယ်တမေသ်ကဲထံတ်အစံဒ်အရံဒ်ဒေဒ်. ဂေယ်ဝါတရာဃုပါ ပွါမျာဝဲပွယ်ဖုညာ. လုံအဂယ်အစံဒ်အရံဒ်ဂံသ်. ဘတ်ပလံသ်တသ်အူဖုညာတလိုတ် ဝဲလးယ်မံယ်တဲဝီယ်လုံဖဲလလ်မေဒ်တေယ်သနယ်တံယ်ဟောဖှာနေဝဲလံယ်.

အနေဒိချိုဒ်မေဒ်တေယံသနယံတံယံဗုညာ

၁. သုပ္ပ ဗုဒ္ဓံ ပဗုဇ္ဈန္တိ ၊
 သဒါ ဂေါတမ သာဝကာ။
 ယေသံ ဒိဝါ စ ရတ္တော စ၊
 နိစ္စံ ဗုဒ္ဓဂတာ သတိ။

အခံလုံပကညံ

... နိယံနိယံနယံနယံ. အယ်ယိုယ်ပျုဒ်. ယွယ်ဒိုတ်ကူသ်ဘျုဒ်
 သတိဒ်အိုတ်အာ. ကောတမဒ်နွယ်ဖွာ. ယွယ်ကစသ်ပွဲသ်
 ဖုညာနိယံနိယံဂံယံဟာအခါဆးကတံသ်ခဲလးလ်. ဂေယ်
 ဝါနတ်ထံဘို. မိယ်ဝဲဒတ်မေသ်လံယံ.

၂. သုပ္ပ ဗုဒ္ဓံ ပဗုဇ္ဈန္တိ ၊
 သဒါ ဂေါတမ သာဝကာ။
 ယေသံ ဒိဝါ စ ရတ္တော စ၊
 နိစ္စံ ဓမ္မဂတာ သတိ။

အခံလုံပကညံ

... နိယံနိယံနယံနယံ. အယ်ယိုယ်ပျုဒ်တရာကူသ်ဘျုဒ်. သတိဒ်
 အိုတ်အာကောတမဒ်နွယ်ဖွာ. ကစသ်ယွယ်ဖွဲသ်ဖုညာ. ဂံယံ
 ဟာအခါခဲလးလ်ဂေယ်ဝါနတ်ထံဘိုသဒ်. မိယ်ဝဲတံတံမေသ်
 လံယံ.

၃. သုပ္ပ ဗုဒ္ဓံ ပဗုဇ္ဈန္တိ ၊
 သဒါ ဂေါတမ သာဝကာ။
 ယေသံ ဒိဝါ စ ရတ္တော စ၊
 နိစ္စံ သံဃဂတာ သတိ။

အခံလုံပကညံ

... နိယံနိယံနယံနယံ. အယ်ယိုယ်ပျုဒ်သံကမ္မးသ်ကူသ်ဘျုဒ်ဖွာ.
 ကစသ်ယွယ်ပွဲသ်ဖုညာ. နိယံနယံဂံယံဟာ. အခါခဲလးလ်.
 ဂေယ်ဝါနတ်ထံဘိုသဒ်. မိယ်ဝဲတံတံမေသ်လံယံ.

၄. သုပ္ပ ဗုဒ္ဓံ ပဗုဇ္ဈန္တိ ၊
 သဒါ ဂေါတမ သာဝကာ။
 ယေသံ ဒိဝါ စ ရတ္တော စ၊
 နိစ္စံ ကာယဂတာ သတိ။

အခံလုံပကညံ

... နိယနိယနယနယ. ကဲထံတ်လိုယကွာသတီဒ်အိုတ်ဖွာ
ကောတမဒ်နွယ်ဖွာကဓသ်ယွယ်ပွဲသ်ဖုညာနိယနယဂံယဟာ.
အခါခဲလးလ်. ဂေယဝါနတ်ထံဘိုသဒ်. ဝိယဝဲတံတံမေသ်
လံယ.

၅. သုပ္ပ ဗုဒ္ဓံ ပဗုဇ္ဈန္တိ ၊
သဒါ ဂေါတမ သာဝကာ။
ယေသံ ဒိဝါ စ ရတ္ထော စ၊
အဟိံသာယ ရတော မနော။

အခံလုံပကညံ

... နိယနိယနယနယ. တမယနးယတသ်ကွာ. သဒ်မုံလ်အိုတ်
အာ. ကောတမဒ်နွယ်ဖွာ. ကဓသ်ယွယ်ပွဲသ်ဖုညာ. နိယနယ
ဂံယဟာ. အခါခဲလးလ်. ဂေယဝါနတ်ထံဘိုသဒ်ဝိယဝဲတံတံ
မေသ်လံယ.

၆. သုပ္ပ ဗုဒ္ဓံ ပဗုဇ္ဈန္တိ ၊
သဒါ ဂေါတမ သာဝကာ။
ယေသံ ဒိဝါ စ ရတ္ထော စ၊
ဘာဝနာယ ရတော မနော။

အခံပကညံ

... နိယနိယနယနယ. ဂုယပွါပယဝနယကွာ. သဒ်မုံလ်အိုတ်
အာကောတမဒ်နွယ်ဖွာ. ကဓသ်ယွယ်ပွဲသ်ဖုညာ. နိယနယ
ဂံယဟာ. အခါခဲလးလ်. ဂေယဝါနတ်ထံဘိုသဒ်. ဝိယဝဲ
တံတံမေသ်လံယ.

မေသ်ဝဲမေဒ်တေယသနယတံယကတးသ်ဘုံ. ဖိုသယ်နေတ်. တပူယ်ဃံဒးဒ်
မိုသ်ပသ်သေတ်. တုယ်ဝဲလုံ (သောတာပတ္တိဖိုလ်) လံယ. လုံဒိဘုံကဲထံတ်နဲသ်
သံတုယ်ဝဲလုံ (အရဟတ္တဖိုလ်) လံယ. ဟဲတုယ်ဖိုတ်ကမူးသ်ဖုညာသေတ်နသ်ကေ.
ကဲထံတ်ဝဲအဘျဲဒ်အာ. ဟောဖွာနေတရာမေသ်လံယ.

ဘောဇိသေတ်မုတ်ကဓသ်ဗိုဒ္ဓါ . ဝိုင်ထူဒ်ဝိယလီ.



(၆)

ဝဇ္ဇီတိုင်းသား . နဲသံသံ . ဝိဒ်ထူဒ်

ကစသ်ယွယ်နေတ်. ဒိုတနေလ်သဒ်ဒးဒ် (ဝေသာလီ) ဝေသ်အိုတ်ဝဲလုံ (မဟာဝုန်) ပွသ်ကွာခါ. အကျ်ပျူဒ်ဝဲ (ဝဇ္ဇီတိုင်းသား) နဲသံသံတပါယို. (ဒုပ္ပဗ္ဗံ ဒုဘိရမံ) စဒ်ထံတ်ဓမဒ်တေယ်သနယ်တံယ်ဟောဖှာဝဲဒတ်လံယ်.

**ပျိဒ်ခိုဒ်ပယ်ကဲသဒ်
ညီဇွေဒ်ဝဲနဲသံသံ**

အိုတ် (ဝေသာလီ) ကံသ် (လိစ္ဆဝီမင်းသား) တဂယ်နေတ်. ထိုတ်ပွသ်ကွေလ် ဝဲနဲတ်စသ်ဘတ်ကဲစံယ်ပယ်အလဲဒ်ဝီယ်. ကဲထံတ်နဲသံသံ. အာထိုဒ်ဝဲတရာလုံပွသ် ကွာလံယ်. (တန်ဆောင်မုန်းလပြည့်) လာနဲပွဲယ်တနီယ်နေတ်လုံ (ဝေသာလီ) ကံသ်ပူယ်. သံတနယ်ကွဲးယ်စီယ်ကာဂေယ်မဒ်. ကျေပဒ်ဝဲနဲဒ်ခဒ်ပွဲသပေယ်. မုံလ် မဒ်ဝဲကလလ်ပြဒ်လံယ်.

နဲသံသံနေတ်. မုသ်နယ်ခါဟဒ်ယဲသ်ယံသ်သဒ်. ဟူဘတ်ဝဲပွယ်ဒိုပွဲသ်အူသံတ် တူယ်ရီယယ်. ကလုသ်သေတ်နေတ်. ဆးထးတ်ဝဲလာကပံယ်ကွာ. ဒးဒ်ဒိုတ်လူယ် တကျို. တဂယ်ပွယ်.ဘတ်အိုတ်လုံပွသ်ကွာ. နဲတ်ဘတ်ဝဲနဲသံသံတသ်အိုတ်သတ် ဝီယ်. ညီဇွေဒ်ထံတ်ဝဲ. လုံပွသ်ကွာပွယ်တးယ်ဃလ်ဝဲ. သေတ်မုတ်ကုဒ်သောဒ်. တဂယ်ပွယ်ဘတ်အိုတ်ဝဲ. ယိုဒ်ညဒ်အံဒ်ကျဒ်. ပွယ်ဒေဒ်ယယ်နေတ်. တအိုတ်ဝဲ လံယ်. တဲကဒိုဒ်ကဒေတ်ထံတ်ဟံတ်ဝဲလံယ်. မေသ်နဲသံနဲသံ. နဲသံသံဝဲနေတ်.အိုတ် ပွသ် ကွာကူသ်ဘျံဒ်. သီတ်ညာထီတ်ဖှာပလ်လီမေသ်ဝဲလံယ်. တနသ်ကေ. ဖဲတသ် တနယ်ဖိုကွာ. ဟဲဖှာထံတ်ဝဲ. သဒ်ညီဇွေဒ်ဂေသ်. နေဒ်စဲဒ်ဂံယ်ယို. သဒ် ကဲထံတ် ဝဲဒေဒ်နေတ်လံယ်. တသ်ကဲသဒ်. တောစံဒ်နဒ်သီတ်ညာထီတ်ဖှာဝဲ ကစသ်ဇံ.

လုံပွသ်ကွာ. ပွယ်တးယ်ဃလ်ဝဲသေတ်မုတ်ကုဒ်သောဒ်. အိုတ်တဂယ်ပွယ်. မေသ်ဝဲကစသ်နေတ်. ပွယ်လံယ်နလ်ရလ်သေတ်ဖုညာ. ပွယ်တုယ်ဘတ်နဒ်ကံသ် တကွဒ်. လောဒ်ကံလိုတ်ဘတ်အာကျဒ်ဝဲမေသ်သောဒ်. နဒ်အာဂယ်သေတ်နေတ်. လောဒ်ကံအာကျဒ်ဝဲကစသ်မေသ်လံယ်ရံဒ်ထံတ်ဝဲ. ကဲထံတ်နေကေယ်သယ်ဝေယ် ကဒ်လံယ်.

နဲသ်သံနေတ်. လုံဒီတနီယ်ဂံယ်ခံဘဲ. လဲယ်လုံကစသ်ယွယ်အိုတ်. ဘာလံယ် ဝီယ်ဆိတ်နံယ်အိုတ်ဝဲလံယ်. ကစသ်ယွယ်နေတ်. ဂေသ်ကျိယ်တကွဒ်. သီတ်ညာ ပလ်ဝီယ်မေသ်ယိုကညံပဝဒ်. ဘတ်ဖွတ်မဒ်ဝဲ. ကဲသဒ်ဂေသ်ကျိယ်. ကနဲတ်ပျဒ်နေ ဘတ်သဒ်ဝဲနေတ်မံယ်လုံဖဲလလ်မေဒ်တေယ်သနယ်တံယ်ဟောဖှာဝဲဒတ်လံယ်.

အနေချိုဒ်မေဒ်တေယ်သနယ်တံယ်

ဒုပုဗ္ဗန္တံ ဒုရတိရမံ၊
ဒုရာဝါသာ ဃရာ ဒုခါ။
ဒုက္ခော သမာနသံဝါသော၊
ဒုက္ခာနုပတိ တဒ္ဒူ။
တသ္မာ နဝဒ္ဒူသိယာ၊
နဝဒုက္ခာနုပတိတော သိယာ။

အခဲလုံပကညံ

... နလ်လုံသယ်သနယ်ပူယ်. ကဲနဲသ်သံကံဝဲလံယ်. ဝုယ်အာထိုဒ် နဲသ်သံတရာ. သဒ်ဖှာမုံလ်တံ. ကံဝဲလံယ်. ဟီတ်လုံဘတ် အိုတ်ဝဲတလးတပွဲယ်. ဘတ်အိုတ်ချိုဒ်တဲဒ်ဝဲနေတ်. ဖွတ်နဒ် ဝဲလံယ်. ပွယ်လုံသီဒ်လဒ်တအိုတ်. သဒ်တဒေဒ်သောဒ် လောလ်သဒ်တကွဒ်. ဘတ်အိုတ်ဝဲတပူယ်ဃံနေတ်. ဖွတ်နဒ် ဝဲလံယ် ပွယ်ဘတ်လဲယ်သယ်သယယ်. ခယီကစသ်တဂယ် နေတ်. လုံဖွတ်နဒ်ကွာဘတ်လံယ်ကဒါဝဲသေလံယ်. ယိုမံယ်. သယ်သယယ်ခယီကစသ်. ဘတ်ကဲတဂေယ်မံယ် ဖွတ်နဒ် ကွာ. ဘတ်လံယ်ကဒါပွယ်နေတ်. ကဲထံတ်ဘတ်လးယ် တဂေယ်.

မေသ်ဝဲမေဒ်တေယ်သနယ်တံယ်ကတးသ်ဘဲ. နဲသ်သံနေတ်တုယ်ဝဲလုံ အရဟတ္တဒ်ဖိုလ်လံယ်.

ဝဇ္ဇီတိုင်းသား . နဲသ်သံ . ပိုဒ်ထွန်ဝီယ်လီ.



(၇)

စိတ္တဂဟပတိ . ဝိဒ်ထူဒ်

ကစသယွယ်နေတ်. သယ်ဂူထွီဒ်ကံသ်ဇေယ်တဂိုယ်ဖျသ်ပူယ်. ဆိတ်နံယ်အိုတ် ဒေဒ်ဝဲခါ. အကျပျူဒ်ဝဲ (စိတ္တသူကြွယ်) ဟို. (သဒ္ဓေါ သီလေန သမ္ပန္နော) စဒ် ထံတ်မေဒ်တေယ်သနယ်တံယ်ဟောဖှာဝဲလံယ်.

ပျိဒ်ခိဒ်ပယ်ကဲသဒ်

တသ်မယ်လောလ် ... ဝိဒ်ထူဒ်ဝဲအိယ်ကဲသဒ်နေတ် (ပြည်တော်ဝင်ဓမ္မပဒ ဝတ္ထုတော် ၅. ဗာလဝဂ်. ၁၄. စိတ္တဂဟပတိဝတ္ထု) ပူယ်လးပွဲယ်ကွဲဒ်နဲတ်ဖှာပလ်ဝိယ်လီ. ဖဲအိယ်ကွာ (သဒ္ဓေါ သီလေန သမ္ပန္နော) မေသ်ဝဲမေဒ်တေယ်သနယ်တံယ်. ဟောဝဲဂေသ်ကျိယ်လံယ်. လုံအအိတ်ကကွဲဒ်ပျိဒ်ဝဲလံယ်. လးပွဲယ်ခဲလးလ်မေလိုတ်ဘတ်သဒ်. လုံဝဲနေတ်ကွာကွသ် ဃုနေကေယ်ဇံယ်. အိယ်နေတ်မေသ်ဝဲဟသ်မယ်လောလ် ထွဲမေသ်လံယ်.

(စိတ္တ) သဲထီ

အိုတ် (ပစ္စိကာသဏ္ဍ) ဝေသ် (စိတ္တ) သဲထီနေတ်ဟဲဇေယ်တဂိုယ်ဖျသ်လုံကွဲ ယေလ်ဝဲတလာ. တုယ်ဖျသ်ဒေဒ်ဒ်နသ်ကေ. ကလာအိုတ်ဝဲဒတ်လံယ်. ဖဲဒီလာ

ဆးကတံသ်ကယ်လဒ်ဒွဲကွာ. နံသ်စသ်ဟဲပတ်တသ်ဘူတ်. ပိုဒ်ထွန်ပျိဒ်စိတကွဒ်
 တသူဘတ်ဝဲဒေဒ်. တမယ်ဘူတ်ဘတ်ဝဲဒေဒ်. နဒ်ကညံသေတ်ဟဲဟေတ်ဝဲတသ်ပျိဒ်
 စိဖုညာလံယ်. ဘတ်သူဆံတ်ဝဲ. ဘတ်မယ်ဘူတ်ဝဲ. အိုတ်ဖျသ်တလာပွဲယ်ဝီယ်.
 ဟာကေယ်ကဒါလုံနံသ်စသ်ဝေသ်. ဟဲပတ်ပျိဒ်စိခဲလးလ်. မယ်ဘူတ်သံကမူးသ်
 ဝီယ်ကေယ်ဝဲလံယ်. လုံကေယ်ကဒါခယီကွဲခါ. ကညံနဒ်သေတ်ခံ (စိတ္တ) သဲထီ
 လေတ်ခိုတ်ယဲသ်ကယယ်ပူယ်ဒးဒ်ပျိဒ်စိစုကဝဲယ်. ယဟာတနယ်နွီပါ. ပွဲယ်ပူယ်
 ထးနံလ် နေဝဲလံယ်. (စိတ္တ) သဲထီနေတ်. တဘးဒ်အီယ်ဝဲပျိဒ်စိလဒ်လယ်ပဒ်အာဝဲ.
 ပွယ်တဂယ်လံယ်. (အရှင်အာနန္ဒာ) ခံပတီရံဒ်ဝဲကစသ်ယွယ်လံယ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇံ.

(စိတ္တ) သဲထီနေတ်. လုံဟဲကစသ်အိုတ်ခါလံယ်. ပျိဒ်စိလဒ်ပူယ်ဇေယ်သဲဒ်
 ကယ်ရဒ်အာဝဲလံတ်ဇေယ်. လဲယ်လုံတသ်လံသ်အဂယ်သေတ်နသ်ကေ. ဒေဒ်
 အီယ်ဝဲကဲထံတ်သဒ်လံတ်ဇေယ်.

ဖိုအဲတ် (အာနန္ဒာ) ဇံ.

တကတ်ဝဲအီယ်. သတယ်တရာအိုတ်လံယ်. ယတနယ်သးပါကွာ. ကျီယ်ညိုယ်
 အာဝဲလံယ်. နးမူပလူဝဲ. သီဒ်လဒ်ကူသ်ဘျိဒ်အိုတ်လံယ်ဂေသ်ကျိယ်အိုတ်. ဒေဒ်
 ဝဲဖုညာဖဲတုယ်တသ်လံသ်တကွဒ်. ဒေဒ်အီယ်ဝဲလဒ်ပူယ်ဇေယ်သဲဒ်ကယ်ရဒ်အာဝဲ
 မေသ်လံယ်တဲဝီယ်. လုံဖဲလလ်မေဒ်တေယ်သနယ်တံယ်ဟောဖှာဝဲဒတ်လံယ်.

အနေဒ်ချိုဒ်မေဒ်တေယ်သနယ်တံယ်


သဒ္ဓေါ သီလေန သပ္ပန္နော၊
 ယသော ဘောဂ သမပ္ပိတော။
 ယံယံ ပဒေသံ ဘဇတိ၊
 တတ္ထ တတ္ထေဝ ပူဇိတော။

အခံလုံပကညံ ... ဒးဒ်သီဒ်လဒ်လးပွဲယ်ဝဲပွယ်နေတ်. ဒးဒ်သတေသီဒ်လဒ်ဝဒ်
 ဃးယ်စဒ်ထံတ်. သူယ်တေယ်ကံအိုဒ်စယ်နွီပါဘုဟုထူဝေ.
 ကယဲယ်စိစေယ်ချာသယ်လးပွဲယ်. ဖဲလဲယ်တသ်လံသ်ခဲ
 လးသ်တကွဒ်. ကညံနဒ်အာဂယ်သေတ်ခံ. သတယ်ပူယ်
 ဇေယ်ဂေသ်. မယ်ဝဲဒတ်မေသ်လံယ်.

မေသံဝဲမေဒ်တေယ်သနယ်တံယ်ကတးသ်ဘံ့. ပွယ်အာဂယ်သေတ်နေတ်.
တုယ်ဝဲလုံ (သောတာပတ္တိဖိုလ်) လံယ်.

တသ်မယ်လောလ်ထွဲ ... (စိတ္တ) သဲထီအတေဒ်ဖျေဒ်ယဒ်. လုံညာဆုတ်နေတ်
(ပြည်တော်ဝင်. စတုတ္ထတွဲ) ပုယ်ပတ်ဝီယ်လီမေသ်လံယ်.
ဖဲနေတ်ဟီကွသ်နေကေယ်ဇံယ်.

ခိတ္တဂဟပတိ . ဝိဒ်ထူဒ်ဝီယ်လီ.



(၈)

စူဠသုဘဒ္ဒါ . ဝိဒ်ထူဒ်

ကစသယွယ်နေတ်. သယ်ဂူထွီဒ်ကံသ်. ဇေယ်တဂိုယ်ဖျသ်ပူယ်. ဆိတ်နံယ် အိုတ်ဒေဒ်ဝဲခါ. အကျ်ပျုဒ်ဝဲအနယ်ထပေယ်သဲထီဖိုမုတ် (စူဠသုဘဒ္ဒါ) ဃို. (ဒုရေ သန္တော ပကာသေန္တိ) စဒ်ထံတ်မေဒ်တေယ်သနယ်တံယ်ဟောဖှာဝဲဒတ်လံယ်.

**ပျိဒ်ခိုဒ်ပယ်ကဲသဒ်
ဟေတ်ပလ်ကတိဒ်အတား**

အိုတ် (ဥဂ္ဂ) ဝေသ်မေသ်ဝဲ (ဥဂ္ဂ) သဲထီနေတ်. နံသ်ဆေဒ်ခါဒးဒ်အနယ် ထပေယ်သဲထီဒီဂယ်. တရတ်ဒေဒ်သောဒ်ပွဲသ်. ကဲဘတ်ဖှဝဲလံယ်. ဒုဒ်ဒဲအဲတ် ကွီလောလ်သဒ်. ဝိယ်မံတ်ကဲထံတ်ဝဲလံယ်. သုသေတ်ဒီဂယ်နေတ်. လုနံသ်ဆေဒ် ခါလီဟေတ်ပလ်လောလ်သဒ်ကတိဒ်အိုတ်လံယ်. ကတိဒ်နေတ်. ဖိုခွါဖိုမုတ်အိုတ် ဝိယ်. တုယ်လုခါဘတ်ဘွဲ. တေဖွဲနေလောလ်သဒ်မေသ်လံယ်.

အသုဒီဂယ်. လုနံသ်စသ်သေတ်ဝေသ်. ကဲထံတ်ဝဲသဲထီအဆံဆံမေသ်လံယ်. တနီယ်မုသ်ဒေဒ် (ဥဂ္ဂ) သဲထီနေတ်. ယီယ်ယူယ်ဇေယ်တကယယ်ဒီဆီအိုတ်ဝဲလု သယ်ဂူထွီဒ်ဝေသ်. ဒးဒ်လေတ်ခိုတ်ယဲသ်ကယယ်. ဟဲဆာတသ်ဟဒ်ထွဲဝဲလံယ်. အိုတ်ပတုံလ်ဖဲအနယ်ထပေယ်သဲထီဟိတ်နေတ်လံယ်. (အနာထပိဏ်) သဲထီနေတ်. ကောဒ်နေအဖိုမုတ်. (စူဠသုဘဒ္ဒါ) မးပျုဒ်စူဒ်လိုဒ်ကျွဲဝဲ. နံသ်စသ်ဝိယ်မံတ် (ဥဂ္ဂ) သဲထီလံယ် (ဥဂ္ဂ) သဲထီနေတ်. ထိတ်ဘတ်ဝဲ (စူဠသုဘဒ္ဒါ) ဒိုတ်တသ်ကီသ် ဂံယ်ဒးဒ်. အကျေဒ်အယ်စယ်ရဒ်. လးပွဲယ်ဂေယ်ဝါနေတ်မံယ်. အဲတ်ဒေဒ်သပေါ

ကျဒဲ. လုံနံသ်ဆေဒ်ခါ. ဟေတ်ပလ်လောလ်သဒ်ကတိဒ်တး. တဲဝဲ (အနာထပိဏ်) သဲထီလံယ်.

(၂၇) သဲထီနေတ် (မိစ္ဆာအယူ) အိုတ်ပွယ်မေသ်ဝဲယို. ကတိဒ်တးဟေတ် ကြးဒ်တကြးဒ်. ဒံတ်ဖဒ်ဝဲတကဲနေတ်မံယ်. လဲယ်ပတီရုံဒ်ပျဒ်ဝဲကစသ်ယွယ်လံယ် ကစသ်ယွယ်နေတ် (၂၇) သဲထီကနေသ်မဲဒ်ဖိုလ်. အကျ်အူပဒ်နေဒ်သယဒ်အိုတ်. ထီတ်စိုဝဲယို. ခွေဒ်ပျူဒ်ဝဲဒတ်. သဲထီနေတ်. တဲဒ်ပးဒ်လောလ်သဒ်ဒးဒ်အမာဝိယ် ကတိဒ်အိုတ်ပလ်တးကတေဖုံအဖိုမုတ် (စူဠသုဘဒ္ဒါ) ဒးဒ် (၂၇) သဲထီဖိုခွါ ဟေတ်ဝဲဒတ်လံယ်.

နဲသ်သံသေတ်ကူသ်ဘျဲဒ်

(၂၇) သဲထီနေတ် (မိစ္ဆာအယူ) အိုတ်ပွယ်တဂယ်မေသ်ဝဲမံယ်. တေဖုံအဖိုခွါ မုသ်နီယ်ခါ. လဲယ်တမံသ်ပေဒ်ဝဲ. အတရတ်ကူကယ်တပတ် (အစေလကတိတ္ထိ) သေတ်ဝိယ်. ပျူဒ်စူဒ်လိုဒ်ကျေဝဲဒးဒ်မေယ်ခိုတ်ဝိတ်ဆးလးပွဲယ် မိယ်ပွသ် (၂၇) သဲထီခံတဲအဒဲတ်မုတ် (စူဠသုဘဒ္ဒါ) မးလဲယ်ဘာသေတ်ဝဲတရတ်သမာ (စူဠ သုဘဒ္ဒါ) မဲလ်ရဒ်ဝဲယို. တလဲယ်ဝဲဒတ်. မိယ်ပွသ်ကောဒ်အဘျဲအာ. တဟဲဝဲယို. သဒ်ထံတ်ဘျဲ. နံလံယ်ကွေလ်ဝဲလုံဟိတ်ပူယ်လံယ်.

(စူဠသုဘဒ္ဒါ) ခံ. ဂေသ်ကျိယ်တအိုတ်ဝဲယို. လုံယဖံခိုတ်တကြးဒ်ပျေဒ်တေတ် ဝဲတဲဝိယ်ကောဒ်နေသဲထီဖဒ်ခိုတ်သေတ်ဖုညာ. မးဆိုဖျဒ်နေဝဲလံယ်. သဲထီသေတ်ခံ. သီတ်ညာဝဲ (စူဠသုဘဒ္ဒါ) အပျိဒ်တအိုတ်နေတ်မံယ်. ညီဒ်နဲကွဲယ်ဖှောဒ်ဘတ်ဂံသ် ဝဲလံယ်. (၂၇) သဲထီခံ. တဲဝဲအမာ.

“(စူဠသုဘဒ္ဒါ) နေတ်. ဝဲသေတ်ကိုကွဲတ်တရတ်. ကူကယ်တပတ်. မဲလ်ရဒ် တအိုတ်. တမိုတ်ဘာသဒ်မံယ်. တဲဝဲလံယ်.” သဲထီမာခံ. တဲဝဲ (စူဠသုဘဒ္ဒါ).

ဖိုမုတ်ဇံ.

သုကိုကွဲတ်နဲသ်သံသေတ်နေတ်ဂေသ်ကျိယ်အိုတ်မိူဒေဒ်လဲတ်. စဒ်ဝဲလံယ်. (စူဠသုဘဒ္ဒါ) နေတ်. ကစသ်ယွယ်ဒးဒ်သံကမူးသ်သေတ်ကူသ်ဘျဲဒ်ကျေလုံဖံလလ် တးတဲပျဒ်ဝဲလံယ်.

မိုဇံ.

ဖိုမုတ်သေတ်. ကိုကွဲတ်နဲသ်သံဖုညာ. စံဒ်စီအေယ်တရေယ်. ဂးသ်ဂေယ်မဒ်. နုညဒ်ဝဲဂေယ်မဒ်. သဒ်ဒွဲတီယ်ကျိယ်. အိုတ်ဝဲဂေယ်မဒ်. မေသ်ဝဲနဲသ်သံသေတ်. လဲယ်ကေယ်ဆးထးတ်နေတ်. ဂးသ်မဒ်. ခုတ်ကဘဒ်ဂေသ်အိုတ်ဝဲ. ကွသ်လံယ် ခံတ်ထေဒ်. မဲလ်ညာလွီသ်ပူသ်ခါလဲယ်ဝဲ. အဘျဲဒ်အိုတ်တသ်တဲ. ထိုတ်စံယ်တဲဝဲ.

မေသ်ဝဲနဲသ်သံသေတ်နံသ်စသ်အမူဒ်နေတ်. စံရီဝဲဂေယ်မဒ်. နေတ်အမူဒ်နေတ်. တဘတ်ဘုဒ်ပွယ်. သဒ်ဖွတ်တသေ. မနောကယ်. သဒ်အမူဒ်သေတ်စံရီဝဲဂေယ် မဒ်. ဘတ်အးပူယံဖွဲဒ်ဝဲဂေယ်မဒ်. ထိုဒ်သံထံတ်ဂေယ်. ဒေဒ်ခွဲတ်တေလ်ကုသေတ်. ဝါရီအယံသ်ခဒ်သဒ်.အိုတ်ဂေယ်မဒ် ပူယံခူးစံရီဝဲဂေယ်မဒ်. သဒ်စေစံရီဝဲ. ဒးဒ်တရာ သေတ်.လးပွဲယံအိုတ်ဂေယ်မဒ် ပွယ်ဂယ်ဖုညာ. ဘတ်တနံယံနေတ်.မေတိုကံတ်ဒးဒ်. ဂေယ်ဝါလောကဓေယ်. တရာလွီသ်ပါနေတ်. သဒ်တဲဒ်ကျွဒ်. မယ်နဒ်အိုတ်ထံတ် ဝဲလံယ်. မေတိုကံတ်ဒးဒ်. တဂေယ်အး.လောကဓေယ်တရာလွီသ်ပါနေတ်. သဒ်ဟဒ် ဂံယ်ဝဲကဲထံတ်လံယ်. နဲသ်သံနေတ် ဂေယ်. တဂေယ်. ဒးဒ်မဒုလောကဓေယ်တရာ. တိုကံတ်ဝဲနသ်ကေ. မယ်နဒ်ထံတ်. သဒ်လံယ်တအိုတ်. ပကတီဒ်ဂေသ်ကျီယံအတး. အိုတ်ဝဲလံယ်.

မိုဇံ.

ဖိုမုတ်သေတ်. ကိုကွဲတ်ဝဲနဲသ်သံသေတ်. ဒေဒ်အီယံဝဲဂေသ်ကျီယံအိုတ်ဒတ် လံယ်.

တမံသ်ပေဒ်ယွယ်ယူဇနယ် (၁၂၀) တသ်လံသ်

သဲထီမာ. ဟူဘတ်ဝဲ (စူဠသုဘဒ္ဒါ) တဲပျဒ်ဂေသ်ကျီယံ. နေဒ်သဲဒ်သပေကျိဒ် ဝဲဂေယ်မဒ်လံယ်.

ဖိုအဲတ်မုတ်ဇံ.

သုကိုကွဲတ်ဆီကဒ်နဲသ်သံတကွဒ်. မိုသေတ်မိုတ်ထီတ်ဘာသဒ်နမယ်နေဝဲကဲ လံတ်ဇေယ်.

မိုဇံ.

ကဲဝဲလံတ်မံယ်.

ဖိုအဲတ်မုတ်ဇံ:

မေကဲဝဲမံယ်နရဲသ်ကွဲယ်မယ်ကေယ်ဇံယ်.

မိုဇံ.

ဂေယ်လီမံယ် (စူဠသုဘဒ္ဒါ) နေတ်အုတ်ခတ်လံယ်သဒ်ဝီယ်. ထံတ်လုံပြဒ်သဒ် ဖံဒိုတ်ဝီယ်ဘွဲ. ပညိုတ်ဒေဒ်ကွသ်မဲလ်လုံ. ဇေယ်တဝိုယ်ဖျသ်အိုတ်. ဒးဒ်ဘတ် တိုယဲသ်မျို. အူချဒ်ဘာလံယ်ဝီယ်. အယ်ယိုယ်ပျူဒ်ဝဲကစသ်ယွယ်ကူသ်ဘွဲဒ်ဒးဒ် ဖံကလံနသယ်ပူယံဇေယ်ဝဲ.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွဲဇံ.

ခဲင်္ဂယ်မုသ်ဝါင်္ဂယ်ခဲင်္ဂယ်. ယွယ်ဒးဒ်သံကမ္မးသ်. ကစသ်ပွဲသ်မုတ်တမံသ်ပေဒ်
 ဝဲလံယ်ကစသ်ပွဲသ်မုတ်. တသ်ပနံတ်တမံသ်ပေဒ်နေတ်. ယွယ်ကစသ်ဒိုတ်သီတ်ညာ
 ကေယ်ဇံယ်. တဲပတီရံဒ်ဖှာဝီယ်. ဖွီထံတ်ဝဲမုဒ်လေဖံ. ဃောဒ်တးယ်ပေလ်. လုံမူဒ်
 လံယ်. မုဒ်လေဖံသေတ်နေတ်. ထံတ်လုံမူဒ်တသ်ဖဒ်ဖဲလဲယ်ဝဲ. လုံကစသ်ယွယ်.
 ဆီတ်နံယ်ဟောတရာဒိုတ်ဒ်. ဒေဒ်ဖဲမုဒ်နကျဲဒ်သောဒ်. အိုတ်ထးတ်ဂးသ်ဝဲသဒ်
 လံယ်. တရာပွဲကတးသ်ဝီယ်လီမံယ် (အနာထပိဏ်) သဲထီခဲ. မုသ်ဝါင်္ဂယ်ခဲင်္ဂယ်.
 တမံသ်ပေဒ်မေယ်ဒိုတ်. ကစသ်ယွယ်ခဲတကတ်သဲထီဇံ.

မုသ်ဝါင်္ဂယ်ခဲင်္ဂယ်. ယယ်ကစသ်ယွယ်. တူသ်လောလ်လဲဒ်ခတ်. မေယ်ဒိုတ်
 ကစသ်ဝီယ်လီ ကူသ်ဒိုတ်ထံယွယ်ကစသ်ကွဲဇံ.

ပွယ်ဟဲတုယ်. ဆိုနံတ်ဝဲကစသ်ပွဲသ်. တအိုတ်နံဂယ်မံယ်. မတဂယ်မေယ်
 ဒိုတ်. ကစသ်ဒိုတ်. တူသ်လောလ်လဲဒ်ခတ်ပလ်ဝဲလဲတ်ကစသ်.

တကတ်သဲထီဇံ.

(စူဠသုဘဒ္ဒါ) တမံသ်ပေဒ်ပလ်ဝီယ်လီမေယ်လံယ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွဲဇံ.

(စူဠသုဘဒ္ဒါ) နေတ်. ယီယ်ဒးဒ်သယ်ဂူထွီဒ်. ယူယ်ဇေနယ်တကယယ်ဒီဆီ.
 တသ်လံသ်နေတ်. အိုတ်ဝဲလံတ်မံယ်ကစသ်.

တကတ်သဲထီဇံ.

အံယ်...မေယ်လံတ်မံယ်.

သူယ်တောယ်ကံသေတ်နေတ်. တသ်လံသ်ယီယ်ဝဲမေယ်နသ်ကေ. ဒေဒ်ဝဲမုဒ်
 မံဒ်ဟဲနဲတ်ဖှာပျဒ်သဒ်သေဝဲလံယ်တဲဝီယ်လုံဖဲလလ်ခေဒ်တေယ်သနယ်တံယ်ဟောဖှာ
 ဝဲဒတ်လံယ်.

အနေဒ်ချိုဒ်မေဒ်တေယ်သနယ်တံယ်

ဒုရေ သန္တော ပကာသေန္တိ ၊

ဟိမဝန္တာဝ ပဗ္ဗတော။

အသန္တေတ္ထ နဒိဿန္တိ ၊

ရတ္တိံ ဒိတ္တာ ယထာသရာ။

အခဲလုံပကညံ ... သူယ်တောယ်ကံသေတ်နေတ်. တသ်လံသ်ယီယ်. အိုတ်ဝဲ
 သေတ်မေယ်နသ်ကေ. ဒေဒ်ဟိမဒ်ဝီယ်တယ်. ကစးသ်ဖဒ်

ဒိုတ်သောဒ်. ထိဆဒ်မဒ်ထိတ်ဖှာဝဲလံယ်. သူယ်ယိုဒ်မယ်
သေတ်နေတ်. ဒေဒ်ခံတ်လေလ်ဒိုတ်ထွဲဆိတ်နံယ်ဘိုဒ်ဝဲ
မေသ်နသ်ကေ. ဒေဒ်မုသ်နယ်ခဒ်ဖှောဒ်ဝဲပုသ်လဲယ်သောဒ်
ကွသ်တဖှာဝဲလံယ်.

မေသ်ဝဲမေဒ်တေယ်သနယ်တံယ်ကတးသ်ဘွံ. ပွယ်အာဂယ်သေတ်နေတ်.
တုယ်ဝဲလုံ (သောတာပတ္တိဖိုလ်) လံယ်.


ကစသ်ယွယ်တဘဒ်ချီမျှဒ်ဂေသ်

တမီအေနေတ်. သိတ်ညာဝဲ (စူဠသုဘဒ္ဒါ) တမံသ်ပေဒ်ကစသ်ယွယ်နေတ်.
လုံဒီနိုယ်ဂံယ်ခံ. တဲဝဲဝိသကျိယ်နဒ်သာ.

ဖယ်ဆေလံယ်ပြဒ်သဒ်ဖျသ်ယဲသ်ကယယ်. ယွယ်ဒးဒ်သံကမူးသ်သေတ်လဲယ်
တမံသ်နေကေယ်ဇံယ်. မးဝဲဒတ်လံယ်. ဝိသကျိယ်နဒ်သာ. ဖယ်ဆေလံယ်ပြဒ်
သဒ်ဖျသ်ယဲသ်ကယယ်. လဲယ်ဖှာထံတ်အိုတ်ဖဲ. ဇေယ်တဂိုယ်ဖျသ်မဲလ်ညာခဲလးသ်
ကစသ်ယွယ်နေတ်. ချီထံတ်နေယဟာတယ်. ယဲသ်ကယယ်. ထံတ်ပြဒ်သဒ်ဖျသ်
ပူယ်လဲယ်ကညဒ်ဝဲလုံ (ဥဂ္ဂ) ဝေသ်လံယ်. တပူယ်ဃံဒးဒ်ခေပွယ်အာမဒ် (ဥဂ္ဂ)
သဲထီနေတ်ခေဒ်ကွသ်လသ်ဝဲ. ကစသ်ယွယ်ဟဲကညဒ်ကွဲလံယ်. မျေဒ်မျှဒ်ဂေယ်ဝဲ.
ဒးဒ်အသယေယ်တံယ်ကပြုသ်ခဒ်. ကစသ်ယွယ်ဟဲကညဒ်ထိတ်ဝဲနေတ်. ကျိယ်ညျိယ်
ဝဲရဒ်မဒ်ပူယ်ဇေယ်ဝဲဒးဒ်ဖဲကလံနသယ်. အထဒ်ထဒ်တမံသ်ပေဒ်ရုံဒ်ထံတ်ဝဲ. နွီသံ
ပဒ်လိုမယ်ဘူတ်ဝဲတသ်ဘူတ်ဖဒ်ဒိုတ်လံယ်.

ကစသ်ယွယ်နေတ်. လုံကြးဒ်ဒးဒ် (ဥဂ္ဂ) သဲထီဟောဖှာနေဝဲတရာတေယ်
သနယ်လံယ်. ပွယ်ဃောဒ်ကလဒ်လွီသ်ကထိုသေတ်. နေသ်ဝဲအကျိဒ်တရာလံယ်.
ကစသ်ယွယ်နေတ်ကချီမျှဒ်ဘတ်သဒ်နေဝဲ (စူဠသုဘဒ္ဒါ) ဃိုမးဝဲ (အရှင်အနုရုဒ္ဒါ
မထေရ်) အိုတ်တံသ်ဖဲနေတ်ဝိယ်ကေယ်ကညဒ်ဝဲလုံ. သယ်ဂူထွီဒ်လံယ်. စဒ်ဖဲခါ
နေတ်ဘွံ (ဥဂ္ဂ) ဝေသ်နေတ်ဒးဒ်သတယ်တရားပွဲယ်. တကတ်မုတ်ခွါသေတ်အိုတ်
ဝေသ်ကဲထံတ်ဝဲလံယ်.

စူဠသုဘဒ္ဒါ . ပိုဒ်ထူးပိယ်လီ.



(၉)

အိုတ် (ဧကစာရီ) နဲသံသံ . ဝိဒ်ထူဒ်

ကစသ်ယွယ်နေတ်. သယ်ဝူထွီဒ်ကံသ်. ဇေယ်တဂိုယ်ဖျသ်ပူယ်. ဆိတ်နံယ် အိုတ်ဒေဒ်ဝဲခါ. အကျ်ပူုဒ်ဝဲအိုတ် (ဧကစာရီ) နဲသံသံတပါယို. (ဧကသနံ ဧကသေယျ) စဒ်ထံတ်ဓမဒ်တေယ်သနယ်တံယ်ဟောဖှာဝဲဒတ်လံယ်.

**ပျိဒ်ခိုဒ်ပယ်ကဲသဒ်
အိုတ်တပါမေသ်ဝဲနဲသံသံ**

မထေရ်တပါနေတ်. ဒးဒ်နဲသံသံအဂယ်. တအိုတ်ယောသဒ်. နံသ်စသ်တပါ လံယ်. မိနံယ်. ဆိတ်နံယ်. ဟဒ်ယဲသ်ယံသ်သဒ်. ဆးထးတ်. အိုတ်ထံဝဲဒေဒ် နေတ်လံယ်. မထေရ်အိုတ်ဆို. တေသဒ်နေတ်. လုံကမူးသ်သေတ်ကွာ. ဖှာထံတ် ဝဲလံယ်. နေတ်ဘွံ. နဲသံသံဖျညာ. သုဒ်ဘိုဒ်သဒ်လုံ. ကစသ်ယွယ်အိုတ်ဝီယ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇျ.

မထေရ်ဝဲအီယ်. မယ်သဒ်ဒေဒ်အီယ်. ဂေသ်ကျိယ်အိုတ်ဝဲလံယ်. ပတီရုံဒ်ဝဲ နေတ်မံယ်.

ကစသ်ယွယ်ခံ.

(သာဓု. သာဓု. သာဓု) ဂေယ်ဝါပကြးယ်ဝဲဝီယ်. တသ်လုံနဲသံသံမျိုနေတ်. ဘတ်အိုတ်ဘွေတ်ကစုဒ်ဝဲပွယ်မေသ်လံယ်တဲဝီယ်လုံဖံလလ်ဓမဒ်တေယ်သနယ် တံယ်. ဟောဖှာဝဲဒတ်လံယ်.



အမေဒ်ချိဒ်မေဒ်တေယံသနယံတံယံ

ကောသနံ ကေသေယံ။
ကော စရမတန္ဒိကော။
ကော ဒမယ မတ္တာနံ၊
ဝနန္တေ ရမိတောသိယာ။

အခံလုံပကညံ ... နံတ်ကမထာ. အိုတ်ဂယ်ပွယ်. မိတဂယ်ပွယ်. တကးတ်
တကျူကွဲဒ်စးဒ်ကျေဒ်ဝဲ. အိုတ်တဂယ်ပွယ်ဝဲကဲသဒ်. ဘတ်
သိုတ်သံလံယံနဲသိစသိသဒ်. ကညံတအိုတ်. ဘွတ်ဂေယံ
မဒ်ပွယ်ကျာ. ဘတ်မုံလဲဝဲလံယံ.

မေသိဝဲမမဒ်တေယံသနယံတံယံကတးသိဘွံ. ပွယ်အာဂယ်ဖုညာ. တုယံဝဲလုံ
(သောတာပတ္တိဖိုလ်) လံယံစဒ်ဖဲခါနတ်ဘွံ. ကညံသေတ်နတ်. မေသိအိုတ်
တဂယ်ပွယ်. သဒ်လိုတ်ဝဲအာကျေဒ်ကဒါဝဲလံယံ.

အိုတ် (ကောစာရီ) နဲသိသံ . ဝိဒ်ထူဒ်ဝိယံလီ.



ပက်ဏ္ဍဝဂ်

ပက်ဏ္ဍက
ဝဂ္ဂ(ဝဂ်)
ပက်ဏ္ဍကဝဂ္ဂ

အဓိယံဓိယံဒတ်တရာ
အစူဒ်ဆေဒ်. ဝါ. အခါဆေဒ်
(ပက်ဏ္ဍကဝဂ်) အဓိယံဓိယံတရာစူဒ်ဒတ်ပျဒ်ဝဲ
အခါ. အဂယ်အစူဒ်ဆေဒ် (ဝါ) အခါဆေဒ် (ဝါ)
ဝဂ်သေတ်ကျာနဲတ်ဖှာပလ်ဝဲ. ဆဲသဒ်တရာသေတ်
လံယ်တိုသ်နဲတ်. အဓိယံဓိယံနေတ်. ပျဒ်လံယ်
မေသ်ဒတ်လီ. ဒီဆီတပါသေတ်ပွဲယ်ဂေသ်မေသ်
ဝဲ. (ပက်ဏ္ဍကဝဂ်) နေတ်ကတးသ်ဝီယံဝဲဖဲအိယံ
လံယ်.

၂၂။ နိရယဝဂ်

(၁)

သုန္ဒရီပရိပိုဇ်မ . ဝိဒ်ထူဒ်

ကစသ်ယွယ်နေတ်. သယ်ဂူထွီဒ်ကံသ်. ဇေယ်တဝိုယ်ဖျသ်ပူယ်. ဆိတ်နံယ် အိုတ်ဒေဒ်ဝဲခါ. အကျံပျုဒ်ဝဲ (သုန္ဒရီပရိပိုဇ်မ) ဃို. (အဘူတဝါဒီ နိရယံ ဥပေတိ) စဒ်ထံတ်မေဒ်တေယ်သနယ်တံယ်ဟောဖှာဝဲဒတ်လံယ်.

ပျိဒ်ခိုဒ်ပယ်ကဲသဒ်

လဒ်လယ်ပဒ်လံယ်သ့ဒ်ဝဲ (တိတ္ထိ) သေတ်တသ်ပညိတ်

ယွယ်ဒးဒ်သံကမူးသ်ဖုညာ. လဒ်လယ်ပဒ်အာထံတ်ဝဲမေသ်သောဒ် (တိတ္ထိ) ဖုညာနေတ်. မုသ်ဟဲထံတ်ဘွဲ. နာကိုတ်လီအယံသ်. တကပံယ်လးယ်ဝဲမေသ် သောဒ်. လဒ်လယ်ပဒ်လံယ်သ့ဒ်ဝဲလံယ်. (တိတ္ထိ) တဲဒ်ပးဒ်လောလ်သဒ်လီ. မးဝဲနံသ်စသ်သေတ်ပွဲသ်မုတ် (သုန္ဒရီပရိပိုဇ်မ).

နယ်နေတ်. ဒိုတ်တသ်ဃီလဒ်ဂေယ်မဒ်. မယ်ဒေဒ်သံခါကောတမဒ်. မိယ်ဟဒ် ဂံယ်နံယ်. ပွယ်မေနလ်အံတ်. နတသ်တဲဘွဲ. သံခါကောတမဒ်. လဒ်ပူယ်ဇေယ် သဲဒ်ကယ်ရဒ်. လံယ်သ့ဒ်ဝဲလီ. ဝဲသေတ်ဖုညာ. ကအာထံတ်ဝဲမံယ်. တဲဝဲလံယ်.

(သုန္ဒရီ) ခံ. ဂေယ်လီ. အုတ်ခတ်လံယ်သဒ်ဝီယ်ဘွဲ. မုသ်ဟာပွယ်လဲယ်ကနတ် တရာဟာကေယ်ခါ. အဝဲလဲယ်ထံတ်လုံဖျသ်. ပွယ်ထီတ်လုံကွဲဖုညာမေစဒ်ဇံယ်. ယကလဲယ်လုံသံခါကောတမဒ်အိုတ်.

ကလဲယ်မိဒးဒ်အဝဲတပူယ်ဃံလုံ (ဂန္ဓကုဋိတိုက်) ပူယ်လံယ်. တဲဝီယ်. ဘိုဒ် ဇေယ်တဝိုယ်ဖျသ်မေသ်ဝဲ (တိတ္ထိ) သေတ်ဖျသ်မိဝဲလံယ်. ဂံယ်ဂံယ်ခါဟာကေယ်

ဝဲလုံဝေသ်ပူယ်. ပွယ်လဲယ်ထံတ်ဖျသ်ဖုညာ. ထီတ်ဝဲမေစဒ်ဇံယ်. ယလဲယ်မီဒးဒ်
သံခါကောတမဒ်လုံ (ဂန္ဓကုဋ်တိုက်) ပူယ်ဝီယ်ဟာကေယ်ဝဲလံယ်ဒေဒ်အီယ်ဝဲ.
ခီသံသးသံဘွံ (တိတ္ထိ)သေတ်ခံ. ငါဝဲသေဒ်ကစသ်ဒးဒ်စေမးမယ်သီ (သုန္ဒရီပရိဗိုဇ်မ)
ဝီယ်ဘိုဒ်ဒးဒ် (ဂန္ဓကုဋ်တိုက်) ဃးယ်ဖံကွာမးပလ်ဃလ်ဝဲဝီယ်ဘွံ (တိတ္ထိ) သေတ်ခံ.

စံယ်ပယ်ဒိုတ်ဇံ.

ဝဲသေတ်ပွဲသ်မုတ် (သုန္ဒရီပရိဗိုဇ်မ) လံယ်မသ်ဃိုဃုတဘတ်ဝဲမံယ်.

စံယ်ပယ်ဒိုတ်ခံ.

လုံသုသယ်သယဒ်အိုတ်တသ်လံသ်နေတ်. လဲယ်ဟဒ်ဃုကွသ်ဇံယ်. ခွေဒ်ပျူဒ်
ဝဲနေတ်. လဲယ်ထံတ်လုံဇေယ်တဝိုယ်ဖျသ်. ကလောဒ်ပလ်သဒ်ဒေဒ်. ဟဒ်ဃုဝဲ
သောဒ်. ထီတ်ဝဲ (သုန္ဒရီပရိဗိုဇ်မ) စိုတ်လုံဖံကွာ. တေတ်ထံတ်လုံခဒ်ခိုတ်. ဟာ
ကေယ်စောလ်ဝဲလံယ်.

(တိတ္ထိ) သေတ်ခံ. တဲဝဲ.

စံယ်ပယ်ဒိုတ်ဇံ.

သံခါကောတမဒ်ပွဲသ်သေတ်နေတ်. သဒ်အံဒ်ဝဲလုံသုသေတ်တရတ်. တသ်မယ်
အမူဒ်. ကဖှာမံယ်မယ်သီ (သုန္ဒရီပရိဗိုဇ်မ) ဝီယ်ကွေလ်တံသ်ပလ်ဝဲလုံ ဖံကွာလံယ်.

စံယ်ပယ်ဒိုတ်ခံ.

မေဒေဒ်နေတ်. ဟဒ်လဲဒ်လုံဝေသ်ပူယ်တဲဖှာကေယ်ဇံယ်.

(တိတ္ထိ) သေတ်ခံ.

သံခါကောတမဒ်တသ်မယ်မူဒ်. သုကွသ်ကတ်မံယ်. စဒ်ထံတ်ဟဒ်တဲလုံဝေသ်
ပူယ်ဝီယ်ဟာကေယ်ဝဲလုံနသ်ပူယ်လံယ်.ဝေသ်ဖိုသေတ်တကွဒ်. မေလွဲလုံအရီယယ်.
ပွယ်ဂယ်သေတ်ဖုညာ. ဒေဒ်အီယ်နယ်. ဆိုမိုတ်ကမတ်ဝဲလံယ်. ဂေသ်ကျီယ်တကွဒ်.
နဲသ်သံဖုညာလဲယ်ပတီရုံဒ်ဖှာဝဲကစသ်ယွယ်လံယ်. ကစသ်ယွယ်ခံ.

ဖိုအဲတ်နဲသ်သံသေတ်ဇံ.

တဲကညံဖုညာဒေဒ်အီယ်ဇံယ်. တဲဝီယ်. လုံကဘတ်တဲဝဲနေတ်. ဒးဒ်မေဒ်
တေယ်သနယ်တံယ်လုံဖံလလ်အတးဟောဖှာနေဝဲလံယ်.

အနေဒ်ချိုဒ်မေဒ်တေယ်သနယ်တံယ်

အဘူတဝါဒီ နိရယံ ဥပေတိ၊

ယောဝါဝိ ကတွာ န ကရောမိ စာဟ။

ဥဘောဝိ တေ ပဓေ သမာ ဘဝန္တိ၊

နိဟီနကမ္မာ မနုစာ ပရတ္ထာ။

အခံလုံပကညံ ... တမေသ်တဘတ်. တဲပွယ်နေတ်မေသ်ဂေယ်ဂေယ်. နံသ်
 စသ်မယ်သေတ်. တမယ်ဝဲတဲဒတ်. ပွယ်နေတ်မေသ်ဂေယ်
 ဂေယ်. တုယ်ဝဲလုံနလ်ရယ်ပူယ်လံယ်. မေသ်ဒတ်ပွယ်ခီဂယ်
 နေတ်. ယိုဒ်မးဒ်ဂေသ်တဂေယ်အးမုဒ်အိုတ်ဒတ်မေသ်ဝဲယို.
 လုံခီဃတ်ဘုံ. ဘတ်တုယ်နလ်ရယ်ပူယ်ဒေဒ်သောဒ်ဒတ်ဝဲ
 မေသ်လံယ်.

မေသ်ဝဲမေဒ်တေယ်သနယ်တံယ်ကးတသ်ဘုံ. အာဂယ်သေတ်နေတ်. တုယ်
 ဝဲလုံသောတာပတ္တိဖိုလ်လံယ်.

ကဲသဒ်အဆဲဒ်

မေသ်ဘတ်တသ်မိုဒ်ထုံဒ်ဗျာဂေသ်

စံယ်ပယ်ဒိုတ်ခံ. မးလံယ်ဝဲဟဒ်ဃုသီကွသ်. ပွယ်မယ်သီတသ်ကစသ်ဃို.
 ပယ်ခေပွယ်သေတ်နေတ်. ဟဒ်ဃုသီကွသ်ဝဲ. ဖံဒ်ခွဲဒ်ဝဲမယ်သီတသ်ဖို. သေဒ်
 ကစသ်သေတ်နေတ်. ကေယ်ကောဒ်ဝဲလုံနုသ်ပူယ်ဝီယ်.

စံယ်ပယ်ဒိုတ်ခံ.

မတဂယ်မးသုမယ်သီလဲတ်. စဒ်ဝဲဒတ် (တိတ္ထိ) သေတ်မးမယ်သီတဲဝဲမံယ်.
 ကောဒ်နေ (တိတ္ထိ) သေတ်ခံ မေသ်ကစံဒ်အုတ်ခတ်လံယ်သဒ်ဝီယ်ဘုံ.

စံယ်ပယ်ဒိုတ်နေတ်. မးဝဲ (တိတ္ထိ) သေတ်.

ဝဲဒတ်သေတ်နေတ်. ဒေဒ်သံခါကောတမဒ်မီယ်ကဟဒ်ဂံယ်. ဒေဒ်ကဟံတ်
 ကျယ်မဲလ်ရှဒ်. မယ်သီဝဲ (သုန္ဒရီပရိမိုဇ်မ) လံယ်. သံခါကောတမဒ်ဒးဒ်. သုသေတ်
 ပွဲသ်တဖတ်အပျိုဒ်တအိုတ် ဝဲဒတ်သေတ်လံယ်. အပျိုဒ်အိုတ်မံယ်မးဟဒ်တဲဝဲလုံ
 ဝေသ်ပူယ်လံယ်. (တိတ္ထိ) သေတ်နေတ်စံယ်ပယ်ဒိုတ်မးတးဟဒ်တဲဝဲ. ခူဝေသ်ဖို
 ကစသ်သေတ်တဖတ်တသ်ဆိုမိုတ်ကမတ်ပူယ်ဖွဲဒ်ဝဲလံယ်. ကစသ်ယွယ်ဒးဒ်ပွဲသ်
 နံသ်သံသေတ်ဒေဒ်လုံညာမဒ်တကဒ်လဒ်လယ်ပဒ်. ပူယ်ဇောယ်သဲဒ်ကဒ်ရဒ်.
 ကဲထံတ်အာဝဲဒတ်လံယ် (တိတ္ထိ) သေတ်ဒးဒ်ပွယ်မယ်သီတသ်ကစသ်ဖုညာမယ်
 သီတသ်မုဒ်ဘတ်တုသ်ကေယ်ဝဲလံယ်.

သုန္ဒရီပရိမိုဇ်မ . ပိုဒ်ထွန်ဗိယံလီ.



(၂)

ဘတ်တူသ်ကံယ်ဒုစရိဒ်အကျိပွယ်ဖုညာ . ဝိဒ်ထူဒ်

ကစသ်ယွယ်နေတ်. ယယ်စကျိယ်ကံသ်. ဝေယ်လူဝိုယ်ဖျသ်ပူယ်. ဆိတ်နံယ်
အိုတ်ဒေဒဲခါ. အကျိပျုဒ်ဝဲ. ဘတ်တူသ်ကံယ်. ဒုစရိဒ်အကျိပွယ်ဖုညာဃို.
(ကာသာဝ ကဏ္ဍ ဗဟဝေါ) စဒ်ထံထ်မေဒ်တေယ်သနယ်တံယ်ဟောဖှာဝဲဒတ်
လံယ်.

**ပျိဒ်ခိုဒ်ပယ်ကဲသဒ်
အယိုစုဒ် (ပြိတ္တာ) သေတ်ဖုညာ**

တနီယ်မုသ်နေတ်မေသ်လံယ် (အရှင်မောဂ္ဂလာန်မထေရ်) နေတ်တပူယ်ဃံ
ဒးဒ် (အရှင်လက္ခဏမထေရ်) စိတ်လံယ်ဝဲ (ဂိဇ္ဈကုဋ်) ကစးသ်ခိုတ်ခါထိတ်ဝဲ
အယိုစုဒ် (ပြိတ္တာ) စဒ်ထံထ်သေတ်နေတ်. နီယ်ကမ္ဘိထံထ်ဝဲလံယ် (အရှင်လက္ခဏ
မထေရ်) စဒ်ဘုံ. တုယ်လုံကစသ်ယွယ်အိုတ်ဘုံမဒ်စဒ်ဇံယ်. တဲဝဲဃို. နံလ်ဒေါဒ်
မေယ်လုံ. ယယ်စကျိယ်ဝေသ်ပူယ်လံယ်. ကပးကေဒ်စဒ်ဝီယ်. တုယ်လုံကစသ်
ယွယ်မဲလ်ညာဘုံ (အရှင်လက္ခဏမထေရ်) စဒ်ဝဲဃို (အရှင်မောဂ္ဂလာန်မထေရ်)
ခံထိတ်ဝဲအယိုစုဒ် (ပြိတ္တာ) စဒ်ထံထ်တဲပျဒ်ဝဲ.

နဲသ်သံ (လက္ခဏ) ဇံ.

ယယ်နေတ်စိတ်လံယ်လုံ (ဂိဇ္ဈကုဋ်) ကစးသ်ခိုတ်ခါ. ထိတ်ဝဲနဲသ်သံလဲယ်လုံ
မူဒ်လံယ်. နဲသ်သံသေတ်. တဖျသ်. တသ်ဘံ. ယံသ်ဒေကီသ် (ခါးပန်းကြိုး)

စဒ်ထံတ်ခဲလးသ်ဒ်တဂယ်. ကဲယ်ဂံယ်ခဒ်ကပြုသ်ပြိုင်. ဘတ်တုသ်ကံယ်ဝဲ. အယိုစုဒ် (ပြိတ္တာ) ယဲသ်ဂယ်လံယ်. ကစသ်ယွယ်ခံ.

နံသ်သံသေတ်နေတ်. ကဒ်သပဒ်ကစသ်ယွယ်လဲဒ်ထဲဒ်ခါ. နံလ်လံယ်လုံသယ် သနယ်ပူယ်. မယ်ပလဲဝဲယိုဒ်မယ်. ဒုစရိဒ်အကျေဒ်ယို. တုယ်လံယ်နလ်ရလ်ပူယ် ဝီယ်. မေသ်ဝဲကယ်ကဘိုဒ်ကဘံ. အကျိပတံသ်ဘတ်ကဲထံတ်ဝဲ (ပြိတ္တာ) ဖုညာ သေတ်လံယ်တဲဝီယ်ဖဲဒတ်ခါ. ဆိတ်နံယ်မဲလ်ညာနံသ်သံဖုညာ. ဒုစရိဒ်အးကယ်. ကဲသဒ်ဂေသ်ကျိယ်အမိမိကနဲတ်ပျဒ်ဘတ်သဒ်ယို. လုံဖဲလလ်ခမဒ်တေယ်သနယ် တံယ်ဟောဖှာဝဲဒတ်လံယ်.




အနေဒ်ချိဒ်ခမဒ်တေယ်သနယ်တံယ်

ကာသာဝ ကဏ္ဍ ဗဟဝေါ။
ပါပဓမ္မာ အသညတာ။
ပါပါ ပါပေဟိ ကမ္မေဟိ။
နိရယံ တေ ဥပပဇ္ဇရေ။

အခံလုံပကညံ ... လုံကောလ်ဘိုလိုယ်. ပဒ်ဃလ်တသ်ဘံ. ပွယ်ဖုညာနေတ်. ယိုဒ်မယ်ဝဲဂေသ်ကျိယ်. အိုတ်ဒတ်ယို. နံသ်စသ်နောဒ်. တဖံတ်ဂးသ်သဒ်မေသ်ပွယ်ယိုဒ်မယ်သေတ်နေတ်. ယိုဒ်မယ် ဝဲတဂေယ်အးမုဒ်ကယ်ယိုဘတ်တုယ်ဝဲလုံနလ်ရလ်ပူယ်လံယ်.

မေသ်ဝဲခမဒ်တေယ်သနယ်တံယ်ကတးသ်ဘံ. ပွယ်အာဂယ်သေတ်နေတ်. တုယ်ဝဲလုံ (သောတာပတ္တိဖိုလ်) လံယ်.

ဘတ်တုသ်ကံသ်ဒုစရိဒ်အကျိပွယ်ဖုညာ . ဝိုင်ထွန်ဝိယံလိ.



(၃)

အိုတ် (ဝဂ္ဂမုဒါ) ထိက္ခိနိယနဲသံသယညာ . ဝိဒ်ထူဒ်

ကစသယွယ်နေတ်. အိုတ်ဒေဒိဝဲ (ဝေသာလီ) ကံသ်မဟယ်ပိုယ်ပွယ်ကွာခါ. အကျ်ပျုဒိဝဲအိုတ် (ဝဂ္ဂမုဒါ) ထိက္ခိနိယနဲသံသယညာယို. (သေယျော အဟောဝုဋ္ဌော ဘုဏ္ဏော) စဒ်ထံတ်မေဒ်တေယ်သံနယ်တံယ်ဟောဖှာဝဲဒတ်လံယ်.

ပျိဒ်ခိဒ်ပယ်ကဲသဒ်

အိုတ် (ဝဂ္ဂမုဒါ) ထိက္ခိနိယနဲသံသယညာ

ကစသယွယ်နေတ်. နံလ်တကယ်လုံ (ဝေသာလီ) ကံသ်ပူယ်ဒေဒိခါနေတ် မေသ်လံယ်ဒိုင်ဒဲလောလ်သဒ်နဲသံသယတဲတနံယ်သေတ်နေတ်. နံလ်တကုသ် လုံဘိုဒ် (ဝဂ္ဂမုဒါ) ထိက္ခိနိယနေတ်လံယ်.

ဖဲနေတ်ခါ (ဝဇ္ဇိတိုင်း) နေတ်တသ်ယံယ်ဃေထံ. ထိကံရဒ်ဒတ်. သတ်ဝိယ်လံယ် ဒိုဗေကဲထံတ်ဝဲလံယ်. ကညံသေတ်နေတ်. တသ်အံတ်ခဲလးသ်. ဒးဒ်မဲအလဲဒ်ကျဒ် ဘတ်အံတ်နံယ်ခွဲဖဒ်ဝဲလံယ်. နဲသံသယညာ. ဒေါဒ်မေယ်ခိုတ်အံတ်အံ. တဘတ် ဂံသ်ဝဲဒတ်. ဖှောဒ်ဟုတဖျံသ်. ဟဒ်ကြံသ်မေယ်ခိုတ်. နေတ်မေယ်တညံ. နေတ်ဘုံ နဲသ်အိုတ် (ဝဂ္ဂမုဒါ) ထိက္ခိနိယနဲသံသယညာ. အံတ်အံညံဂံသ်. ပလံသ်ကုသ်ကျတ်ထံတ် ဝဲလံယ်. လုံနံသ်စသ်လိုယ်တအိုတ်ဝဲ (ဈာန်မဂ်ဖိုလ်တရား) ဖှညာကဒဲဒဲတဲဖှာပျုဒ် လောလ်သဒ်လံယ်. ကညံသေတ်ခံ.

ဝဲသေတ်နေသ်ဘတ်တသ်ကြးဒ်ဂေယ်ဝဲလံယ်. လုံဝဲသေတ်တသ်လံယ်. သိဒ်
 လဒ်အိုတ်နဲသံသံဖုညာ. ဟဲနံလ်တကုသ်. ကဒ်ဝသ်လံယ်. လုံညာခါ. ဂေယ်ကျိယ်
 အိုတ်ဒေဒ်အီယ်ဝဲနဲသံသံမိူ. တနံလ်ဖူတကုသ်. သဒ်မုံလ်ဒိုတ်ဝီယ်. ကျိယ်ညိယ်
 ဝဲအာမဒ်ကျိယ်ညိယ်ဝဲထဲလဲတ်နေတ်မံယ်. နံသ်စသ်သေတ်ကအံတ်ဂံသ်တကုဒ်.
 ဟိတ်ကစသ်ဖိုမာသေတ်မဒ်. တဒ်ဒ်အံတ်ဝဲ. ကယဲသ်ဝီတ်ဆးခဲလးသ်. အဟတ်ရဒ်
 တကုဒ်ဟေတ်မယ်ဘူတ်ဝဲနဲသံသံသေတ်လံယ်. နဲသံသံအဂယ်သတ်ဝီယ်လံယ်ဒို.
 ဂဲယ်ယိုကအို. အိုတ်နဲနသ်ကေ. သုဝဲသေတ်နေတ်အံတ်ဘတ်လးပွဲယ် ဂေယ်ဝါယို.
 ဒိုတ်တသ်ကီသ်ဂံယ်ယီလဒ်. ဘံတ်သိုဝဲဂေယ်မဒ်လံယ်.

တုသ်ဝသ်ထွန်ကယ်လဒ်ခါဘွံ

လုံကစသ်ယွယ်လဲဒ်ထဲဒ်ခါ. ဝသ်ထွန်ကယ်လဒ်ခါဘွံ. အနဲယ်နဲယ်: အယဒ်ယဒ်
 အိုတ်ဝဲ. နဲသံသံခဲလးသ်တကုဒ်. ဟဲတုယ်ဖိုတ်လုံ. ကစသ်ယွယ်အိုတ်တသ်လံယ်.
 ဘာပူယ်ဇေယ်ဝဲ. ထံဘိုခဲလးသ်မေသ်လံယ်. အိုတ် (၀ဂ္ဂမုဒါ) ထိက္ခိနိယံနံသံဖုညာ
 နသ်ကေဟဲဘာယွယ်. တုယ်ဝဲစေသ်လံယ်. အယဒ်ယဒ်နဲသံသံကမူးသ်ခဲလးသ်.
 အိုတ်ဖိုတ်ဝဲလုံကစသ်ယွယ်မဲလ်ညာလံယ်. လုံလုံအိုတ် (၀ဂ္ဂမုဒါ) ထိက္ခိနိယံနံသံသံ.
 အဂယ်နဲသံသံဖုညာ. ဂဲယ်ကအိုဃေထဒ်. ဝါကအဲဒ်အိုတ်ဝဲမယ်သဒ်. လုံကစသ်
 ယွယ်သေတ်လုလသ်တးကစသ်ယွယ်နေတ်. ဟဲတဲအိုတ်သကောဒ်ဝဲဒးဒ်. နဲသံသံ
 တမ္ပိယ်သေတ်လံယ်.

စဒ်ဝဲ (၀ဂ္ဂမုဒါ) နဲသံသံဖုညာ. လံယ်ဆံထူချာဒိုတ်နံတ်ပွယ်. ဒိုတ်တသ်ကီသ်
 ဂံယ်ဂေယ်ဝါဘံတ်သိုဂေယ်ကျိယ်. ယုသိတ်ညာဝဲဘွံ.

ဖိုအဲတ်သေတ်ဇံ.

ဒေဒ်လဲတ်မံယ်. သုဝဲသေတ်နေတ် (ဥတ္တရိမနုဿဓမ္မ) ဈယ်မဲဒ်ဖိုယ်တရာ
 အိုတ်ကစံဒ်လီဇေယ် ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇံ.

ကစသ်ပွဲသ်သေတ်ဈယ်မဲဒ်ဖိုယ်တရာ. ထီဆဒ်တအိုတ်ဝဲမံယ်ကစသ်.

ဖိုအဲတ်သေတ်ဇံ.

သုဝဲသေတ်. ဒးဒ်ဟံဒ်ဖးတဟံဒ်. တထာဂံသ်ဖိုယို. နံသ်စသ်လိုယ်တအိုတ်ဝဲ.
 ဈယ်မဲဒ်ဖိုယ်တရာ. ကဒဲဒဲတဲဖှာ. နေလောလ်သဒ်ဂံသ်နေတ်. မေသ်လံတ်ဇေယ်.

ကူသ်ဒိုတ်ယွယ်ကစသ်ကွံဇံ.
 မေသ်မံယ်ကစသ်.

ကစသ်ယွယ်. ကဲဒ်ယဲဒ်ဒုတ်ဒွဲတ်. ရှိဒ်ချဒ်ဝဲဝီယ်လုံဖံလလ်မေဒ်တေယ်သနယ် တံယ်ကောဗ္ဗာဝဲဒတ်လံယ်.


အနေဒ်ချိုဒ်မေဒ်တေယ်သနယ်တံယ်

သေယျော အယော ဂုဠော ဘုတ္တော၊
တတ္တော အဂ္ဂိ သိဇူပမော။
ယဉ္ဇေ ဘုဉ္ဇေယျ ဒုဿီလော၊
ရဋ္ဌ ဝိဏ္ဏမ သညတော။

အခံလုံပကညံ ... နံသ်စသ်. နောဒ် သဒ်. သးပါလးလ်း တဖံတ်ဂးသ်. သီဒ် လဒ်တအိုတ်ဝဲပွယ်နေတ်. အထီကံသ်ဖိုဖုညာ မယ်ဘူတ် မေယ်နေတ် မေအံတ်နေတ်မံယ်. ကအံတ်မေယ်ဝဲနေတ် အစာ. အံတ်ဝဲလုံကိုတ်လိုတ်. ကိုသ်သွဒ်ဂံယ်ကဖဒ်ထဒ် နေတ်. တဃတ်ဂံသ်လံယ်သီဝဲယို. မျဒ်ဒိုတ်ဒေဒ်ဝဲမေသ် လံယ်.

မေသ်ဝဲမေဒ်တေယ်သနယ်တံယ်ကတးသ်ဘုံ. ပွယ်အာဂယ်သေတ်နေတ်. တုယ်ဝဲလုံ (သောတာပတ္တိဖိုလ်) လံယ်.

အိုတ် (ဝဇ္ဇုမုဒါ) ထီကွိုနိုယ်နံသ်သံပုညာ . ဝိုဒ်ထုဒ်ဒီယ်လီ.



(၄)

သဲထီဖိုခွါ (ခေမက). ဝိဒ်ထူဒ်

ကစသ်ယွယ်နေတ်. သယ်ဂူထွီဒ်ကံသ်. ဇေယ်တဂိုယ်ဖျသ်ပူယ်. ဆိတ်နံယ် အိုတ်ဒေဒ်ဝဲခါ. အကျ်ပျုဒ်ဝဲ (အနာထပိဏ်) သဲထီဖိုဒိုတ် သဲထီဖိုခွါ. (ခေမက)ဃို. (စတ္တာရိ ဌာနာနိ နရော ပမတ္ထော) စဒ်ထံတ်မေဒ်တေယ်သနယ်တံယ်ဟောဖှာ ဝဲဒတ်လံယ်.

**ပျိဒ်ခိုဒ်ပယ်ကဲသဒ်
ပလးပွယ်မာ . သဲထီဖိုခွါ**

(အနာထပိဏ်) သဲထီဖိုဒိုတ် သဲထီဖိုခွါ (ခေမက) နေတ်. ဒိုတ်တသ်ဂေယ်မဒ်. ကယဲသ်ထီတ်ဇံယ်. ပေါလ်မုတ်ဖုညာ. ကးယ်သဒ်တကဲအိုတ်ဝဲလံယ်. (ခေမက) ဟီဝဲအခွေဒ်ဝဲနေတ်ဝိယ်. ကယဲသ်ပွယ်ဖိုမုတ်. ပွယ်မာပလးပျိဒ်မာဝဲလံယ်. စံယ်ပယ် ခေပွယ်သေတ်ခံ. ဖဲတနယ်မုသ်ခါ. ဖံတ်ချံဒ်နေဇံယ်. နဲတ်ပျုဒ်ဝဲစံယ်ပယ်ဒိုတ်လံယ်. စံယ်ပယ်ခံအာနတ်ဝဲ (အနာထပိဏ်) သဲထီဃိုတမယ်တသ်မိုဒ်. ပုသ်ကွေလ်ဝဲ လံယ်. သဘံထီဆဒ်ဖံတ်ချံဒ်ဝဲမေသ်နသ်ကေ. ပုသ်ဝဲထံဘိုမေသ်လံယ်ကဲသဒ်နေတ် (အနာထပိဏ်) သဲထီသီတ်ညာဘံ. လဲယ်ကွဲဝဲနံသ်စသ်ဖိုဒိုတ်လုံကစသ်ယွယ်အိုတ် လံယ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကံ့ဇံ.

ဟောသိုတ်သံနေ (ခေမက) တရာမံယ်ကစသ်ရံဒ်ထံတ်ဝဲလံယ်.

ကစသ်ယွယ်ခံ.

ပလးပျိဒ်မာပွယ်ဖိုမာ. အပျိဒ်အာကဲသဒ်. ကတဲပျဒ်နေဘတ်သဒ်ယို. လုံဖံ
လလ်မေဒ်တေယ်သနယ်တံယ်ဟောဖှာဝဲဒတ်လံယ်.

အနေဒ်ချို့ဒ်မေဒ်တေယ်သနယ်တံယ်

- ၁. စတ္တာရိ ဌာနာနိ နရော ပမတ္ထော၊
အာပဇ္ဇတိ ပရဒါရူပသေဝိ။
အပုညလာဘံ နနိကာမသေယျံ၊
နိန္ဒံ တတိယံ နိရယံ စတုတ္ထံ။

အခံလုံပကညံ ... သာပေယ်နံယ်တရာဝိယ်. ပလးပျိဒ်မာ. ပွယ်မာတဂယ်
နေတ်. ၁။ နေသ်ဝဲတသ်ဒဲဘဒ်. ၂။ လုံဇိုတ်တးတမီ
ဘတ်ဝဲ. ၃။ ဘတ်တူသ်ကံယ်ပွယ်ဒုတ်ဒွဲကဲဒ်ယဲဒ်. ၄။ ဘတ်
လံယ်နလ်ရလ်. မေသ်ဝဲတသ်လွိသ်ပါက္ခာတုယ်ဘတ်ဝဲလံယ်.

- ၂. အပုည လာဘောစ ဂတိစ ပါဝိကာ၊
ဘိတဿ ဘိတယ ရတိစ ထောကိကာ။
ရာဇာစ ဒဏ္ဍံ ဂရုကံ ပဏောတိ၊
တသ္မာ နရော ပရဒါနံ နသေဝေ။

အခံလုံပကညံ ...မေသ်ဝဲပွယ်ဖုညာ. ဒဲဘဒ်ဂေသ်ကဲထံတ်ဝဲ. တဂေယ်အး
အပဲယ်ကွဲ. ဘတ်လဲယ်ဝဲအိုတ်လံယ်. မေသ်ဦယ်ဖုံဒ်ပေါလ်
ခွါဒးဒ်. မေသ်ဦယ်ဖုံဒ်ပေါလ်မုတ်သေတ်. မုံသ်ပးယ်လဲယ်ဝဲ
မေသ်နသ်ကေ. တပနလ်ဖိုဝဲကဲထံတ်မေသ်လံယ်. စံယ်ပယ်
သေတ်နသ်ကေ. ဟေတ်အပျိဒ်ဒိုတ်. အိုတ်သေဝဲလံယ်.
ယိုမံယ်မေသ်ဝဲပေါလ်ခွါနေတ်. မေသ်ဒတ်ပွယ်မာ. ပလး
ပျိဒ်မာဘတ်လးယ်တဂေယ်.

မေသ်ဝဲမေဒ်တေယ်သနယ်တံယ်ကတးသ်ဘွံ သဲထီဖိုခွါ (ခေမက) နေတ်
တုယ်ဝဲလုံ (သောတာပတ္တိဖိုလ်) လံယ်ပွယ်အာဂယ်သေတ်နသ်ကေ. ကဲထံတ်ဝဲ
အဘျိဒ်အာဟောဖှာနေတရာမေသ်လံယ်.

သဲထီဖိုခွါ (ခေမက) . ဝိုဒ်ထူဒ်ဝိယ်လီ.



(၅)

တဲဘတ်ကံဝဲနဲသံသံ . ဝိဒ်ထူဒ်

ကစသ်ယွယ်နေတ်. သယ်ဝူထွီဒ်ကံသ်. ဇေယ်တဝိုယ်ဖျသ်ပူယ်. ဆိတ်နံယ်
အိုတ်ဒေဒ်ဝဲခါ. အကျ်ပျုဒ်ဝဲတဲဘတ်ကံနဲသံသံယို. (ကုတော ယထာ ဒုဂ္ဂဟိတော)
စဒ်ထံတ်မေဒ်တေယ်သနယ်တံယ်ဟောဖှာဝဲဒတ်လံယ်.

**ပျိဒ်ခိုဒ်ပယ်ကဲသဒ်
တဲဘတ်ကံဝဲနဲသံသံ**

နဲသံသံတပါနေတ်. စေယ်တနယ်တပတ်. ထဲဒ်ကမတ်ဘတ်ဝဲနံတ်ဖိုတဘိုလံယ်.
အယ်ပဒ်သေဒ်လီဇေတ်မံယ်. သယ်သယဒ် (ဝိနယကုက္ကုစ္စ) အိုတ်ဝဲယို နံသ်စသ်
အပျိဒ်အိုတ်နေတ်မံယ်. တဲပျုဒ်ဝဲနဲသံသံလုံအဂယ်တပါအိုတ်လံယ်. တဲဘက်ကံဝဲ.
နဲသံသံတပါခံ. ထဲဒ်ဘတ်နံတ်ဒေဒ်နေတ်. အပျိဒ်တမိယ်တမျိုတအိုတ်. (ဒေသနာ
ကြား) နေတ်လံယ်မသ်ဝဲလံယ်တဲဝီယ်. ဒးဒ်စုဒီခံထဲဒ်ပျုဒ်ဝဲနံတ်လံယ်. ဂေသ်ကျိုယ်ဝဲ
နေတ်. ကစသ်ယွယ်အိုတ်. နဲသံသံသေတ်. လဲယ်ပတီရှံဒ်ပျုဒ်ဝဲ. ကစသ်ယွယ်ခံ.
ဒုတ်ဒွဲတ်ကဲဒ်ယဲဒ်ဝဲရဒ်မဒ်ဝီယ်. လုံဖံလလ်မေဒ်တေယ်သနယ်တံယ်.
ဟောဖှာဝဲဒတ်လံယ်.

အနေဒ်ချိုဒ်မေဒ်တေယံနယံသတံယံ

၁. ကုတော ယထာ ဒုဂ္ဂဟိတော၊
ဟတ္ထ မေဝါ နုကန္တတိ။
သာမညံ ဒုပ္ပရာမဋ္ဌံ၊
နိရယာယုပကမုတိ။

အခံလုံပကညံ ... မေသ်တဂေယံယို. တိုတဲဒ်ကမတ်ဘတ်ဝဲ. ရှဲနတ်လတ်နေတ်
ဘတ်ကိုဒ်ဝဲစုနေတ်မေသ်သောဒ်. ဒးဒ်တဂေယံယို.
ကျေဒ်သိုဝိုဒ်မေသ်ဝဲနဲသ်သံနေတ်. ထုံဒ်လံယံငံယံလုံနလ်
ရလ်ပူယံလံယံ.

၂. ယံ ကိစ္ဆိ သိထိလံ ကမ္ပံ၊
သံကိလိဋ္ဌဉ္စ ယံ ဝတံ။
သင်္ကံဿရံ ဗြဟ္မစရိယံ၊
နတံ ဟောတိ မဟပ္ပလံ။

အခံလုံပကညံ ... တလူလဒ်မယ်ဝဲ. အမူဒ်ကေဒ်စဒ်နေတ်မေသ်ဂေယံဂေယံ.
ဘတ်အးဟဒ်ဂံယံအကျေဒ်နေတ်မေသ်ဂေယံဂေယံကဲသဒ်
ဒေဒ်လံယံဆိုမိုတ်ဝဲ: နဲသ်သံအကျေဒ်နေတ်မေသ်ဂေယံ
ဂေယံအဘျဲဒ်တအာဝဲလံယံ.

၃. ကယိရာ စေ ကယိရာ ထေနံ၊
ဒဠမေနံ ပရက္ကမေ။
သိထိလောဟိ ပရိဗ္ဗာဇော၊
ဘိယျော အာကိရတေ ရဇံ။

အခံလုံပကညံ ... မေကြးဒ်မယ်ဝဲ. အမူဒ်ကေဒ်စဒ်တမိယံနေတ်. ထိဆဒ်ဘတ်
မယ်ဝဲလံယံ. မေသ်ဝဲအမူဒ်. ဂးသ်ကူးယံဘတ်ကွဲဒ်စးဒ်ဝဲ
လံယံ. မယ်ဝဲတလူလဒ်သဒ်. နဲသ်သံအကျေဒ်နေတ်.
ကီလေယံသယ်. တသ်ကမ္ပိထဒ်ဆဲလဲတ်သဒ်သေဝဲလံယံ.

မေသ်ဝဲမေဒ်တေယံသနယံတံယံကတးသ်ဘွံ. တဲဘတ်ကံဝဲနဲသ်သံနေတ်
(သိက္ခာပုဒ်) ဖံတ်ဂးသ်ကေယံဝဲ. လုံခိဘွံဂုယံပွါကေယံ. ဝိပဒ်သနယံယို. တုယံ
ဝဲလုံအရဟတ္တဒ်ဖိုလ်လံယံ.

ကဲဘတ်ကံဝဲနဲသ်သံ . ဝိုဒ်ထူဒ်ဝိယံလီ.



(၆)

သဒ္ဓါခဲဒဲပေါလ်မုတ်တဂယ် . ဝိဒ်ထွဒ်

ကစသ်ယွယ်နေတ်. သယ်ဂူထွဒ်ကံသ်. ဇေယ်တဝိုယ်ဖျသ်ပူယ်. ဆိတ်နံယ် အိုတ်ဒေဒဲခါ. အကျပျူဒဲပေါလ်မုတ်သဒ္ဓါခဲဒဲတဂယ်ဃို. (အကဋံ ဒုက္ကဋံ သေယျော) စဒ်ထံတ်မေဒ်တေယ်သနယ်တံယ်ဟောဖှာဝဲဒတ်လံယ်.

ပျိဒ်ခိဒ်ပယ်ကဲသဒ္ဓါ

သဒ္ဓါခဲဒဲပေါလ်မုတ်တဂယ်တသ်မယ်

အိုတ်သယ်ဂူထွဒ်ဝေသ်. ပေါလ်မုတ်တဂယ်. အဝယ်နေတ်. ဂဲယ်ကမုတ်ဝဲ ဒးဒ်. အကုသ်မုတ်လံယ်. ကဲသဒ္ဓါနေတ်. အမာသဒ္ဓါပွသ်သိတ်ညာဝီယ်. တသ်သဒ္ဓါ ခဲဒဲအိုတ်ထံတ်. စးဘီယလ်အကုသ်မုတ်. ဒးဒ်ပျိယ်ကွးယ်ကွးယ်. ကိုဒ်ဝဲနဒ်ဒေ. အနသ်သေတ်ဝီယ်. ပေဒ်တီသ်ယလ်ဝဲလုံအခါပူယ်. ကွဲထံတ်အဝယ်လုံဖျသ်. လဲယ် ကနတ်တရာလံယ်. ဖဲနေတ်ခါ. မာသဒ္ဓါပွသ်ဆွယ်မျိုတကွဒ်. ဟဲဟဒ်တမ္ပိယ်. တုယ်လုံဟိတ်ထိတ်ဝဲအကုသ်မုတ်. ကဲသဒ္ဓါနေတ်. ကွဲတ်လံယ်နေပျိယ်. ထိုတ်ပွသ် ကွေလ်ဝဲလံယ်. ကုသ်မုတ်နေတ်. လဲယ်ထံတ်လုံဖျသ်. ဆးထးတ်လုံပွယ်ကနတ် တရာကမူးသ်သေတ်ခးတ်သဒ္ဓါ. ဂေသ်ကျိယ်တကွဒ်. ပတီရုံဒ်ပျိဒ်ဝဲကစသ်ယွယ် လံယ်. ကစသ်ယွယ်ခံယတသ်မယ်. ပွယ်တသိတ်ညာ. ဆိုမိုတ်လံယ်သဒ္ဓါဝီယ်. ဒူစရိဒ်အမုဒ်နေတ်. တစဲဒ်ဖိုမဒ်. မယ်ဝဲတဂေယ်. တသ်လုံဒူစရိဒ်မျိုနေတ်. ကဒ် ဘးယလ်ဝဲနသ်ကေ. လုံခိမံယ်နံယ်တဒ်သဒ္ဓါကိုသ်ဂံယ်. ကဲထံတ်ဝဲသေလံယ်. မဲမလုံ

သူစရိဒ်တရာနေတ်. သဒ်ခုဂေသ်လံယ်. ကဲထံတ်နေဝဲသေမံယ်တဲဝီယ်လုံဖံလလ်
မေဒ်တေယ်သနယ်တံယ်ဟောဖှာဝဲဒတ်လံယ်.

အနေချိဒ်မေဒ်တေယ်သနယ်တံယ်

အကဋံ ဒုက္ကဋံ သေယျော၊
ပစ္စာ တပွတိ ဒုက္ကဋံ။
ကတဉ္စ သုကတံ သေယျော၊
ယံကတွာ နာနုတပွတိ။

အခံလုံပကညံ ... တဂေယ်အးမူဒ်. တမယ်ဝဲနေတ်. ဂေယ်ဝါမျဒ်မဒ်လံယ်.
တဂေယ်အးမူဒ်နေတ်. လုံဒိဘွံဘတ်ကိုသ်ဂံယ်နေသေလံယ်.
ဂေယ်ဝါမူဒ်မယ်ဝဲနေတ်. ဂေယ်ဝါမျဒ်ဒိုတ်မဒ်လံယ်. ဂေယ်
ဝါမူဒ်နေတ်မယ်ဝီယ်ဘွံ. လုံဒိနေတ်ဘတ်ကိုသ်ဂံယ်ကေယ်.
တအိုတ်ဝဲလးယ်မံယ်.

မေသ်ဝဲမေဒ်တေယ်သနယ်တံယ်ကတးသ်ဘွံ. ဒံမာဝယ်ဒိဂယ်. တုယ်ဝဲလုံ
(သောတာပတ္တိဖိုလ်) လံယ်ကုသ်မုတ်ခဲဖဲနေတ်လံယ်. ပွဲပူယ်ဖွဲဒ်ကေယ်ဝဲလုံ. ကုသ်
ဃတ်ပဝဒ်နေတ်မေသ်လံယ်.

သဒ်ခဲဒ်ဝဲပေါလ်မုတ်တဂယ် . ဝိုဒ်ထုဒ်ဝီယ်လီ.



(၇)

အိုတ်ဝေသ်တသ်နးတ်နဲသ်သံဖုညာ . ဝိုဒ်ထူဒ်

ကစသ်ယွယ်နေတ်. သယ်ဂူထွီဒ်ကံသ်. ဇေယ်တဝိုယ်ဖျသ်ပူယ်. ဆိတ်နံယ်
အိုတ်ဒေဒ်ဝဲခါ. အကျ်ပုဗ္ဗဒ်ဝဲ. နဲသ်သံတမ္ဗိယ်သေတ်ဃို. (နဂရံ ယထာ ပစ္စန္ဒံ)
စဒ်ထံတ်မေဒ်တေယ်သနယ်တံယ်ဟောဖှာဝဲဒတ်လံယ်.

ပျိဒ်ခိုဒ်ပယ်ကဲသ်

အိုတ်ဂေသ်တသ်နးတ်နဲသ်သံဖုညာ

နဲသ်သံအာမဒ်သေတ်နေတ်. လံယ်တနးတ်ဝဲ. ဝေသ်တဖူးတ်ပူယ်. နံလ်
တကုသ်. ကဒ်ဝဲဝသ်လံယ်. လဲဒ်အူတလာခါ. တကတ်သေတ်ခံ. လူလဒ်ပဒ်
ကာကွဲဒ်စးဒ်ဝဲဃို. အိုတ်ဘတ်ခုတ်ကဘဒ်လံယ်. လုံခိဒူတီယဒ်လာဘွံ. တသ်ဟုတ်
တမူးလ်. နံလ်ဖျဲဒ်ဆီဝဲ. ကေယ်ဖံတ်ဒးဒ်ပကညံ. ပဒ်ကဲဝဲသိုတ်မ္ဗိယ်လံယ်. အိုတ်
တံသ်ခုဝေသ်ကစသ်ဖိုဖုညာဘတ်ရဲသ်ကွဲယ်ကတံယ်ဝေသ်ဃို. လူလဒ်ဝဲနဲသ်သံ
သေတ်. တခွဲဒ်နေတ်မံယ်. ပေယ်ပါဖွဲတ်နဒ်. နဲသ်သံဖုညာ. ဘတ်လုသ်လံယ်
ဝဲသဒ်လံယ်.

တုယ်ဝသ်ထွဲဘွံ. နဲသ်သံသေတ်နေတ်. လဲယ်ဝဲလုံ. သယ်ဂူထွီဒ်ဝေသ်. ဇေယ်
တဝိုယ်ဖျသ်နေတ်လံယ်. ကစသ်ယွယ်နေတ်. တဲအိုတ်သကောဒ်ဒးဒ်. နဲသ်သံ
ဖုညာ. အိုတ်ဝသ်ဒွဲဆးကတံသ်. တသ်အိုတ်သဒ်စဒ်ဝဲလံယ်. ဂေသ်ကျိယ်ခဲလးလ်.
နဲသ်သံဖုညာ. ပတီရုံဒ်ကဒါဘွံ. ကစသ်ယွယ်ခံ.

ဖိုအဲတ်နဲသံသေတ်ဇံ့.

ဘတ်ကိုသံဂံယ်တဂေယ်. ထံဘိုအိုတ်ဘတ်ခုတ်ကဘဒ်ဂေယ်. နေသ်ဘတ်ကံဝဲလံယ်. ကညံသေတ်နေတ်. ဝေသ်တဝံဆံရဲသ်ကွဲယ်. ကတံယ်စံဒ်ရံဒ်ဝဲမေသ်သောဒ်. နဲသံသံသေတ်နေတ်. ခယ်တယ်ကိုယ် (အတ္တဘော) လးပွဲယ်ဂေယ်ကြးဒ်လုံစံဒ်ရံဒ်ကေယ်ဝဲလံယ်တဲဝီယ်. လုံဖဲလလ်ခမဒ်တေယ်သနယ်တံယ်ဟောဖှာဝဲဒတ်လံယ်.

အနေဒ်ချိုဒ်ခမဒ်တေယ်သနယ်တံယ်

နဂရံ ယထာ ပစ္စန္တံ၊
ဂုတ္တံ သန္တရ ဗာဟိရံ။
ဧဝံ ဂေါပေထ အတ္တာနံ၊
ခဏော ဝေါ မာ ဥပစ္စဂါ။
ခဏတိတာဟိ သောစန္တိ၊
နိရယ သမပ္ပိတာ။

အခံလုံပကညံ ... ထီကံသ်ပူယ်. ဝေသ်လံယ်တနးတ်. ဒွဲခူးဒေဒ်ကူးယ်. ဂးယ်စံဒ်ရံဒ်မေသ်သောဒ်. ဒေဒ်နေတ်ဝဲ. နံသ်စသ်ရုံလ်သဒ်ဒေဒ်ဂးသ်ကူးယ်. စံဒ်ရံဒ်ကေယ်ဇံယ်. သုသေတ်ဖုညာ. ယွယ်ဖဲဖဒ်ဖှာ. အခါဂေယ်နေတ်. ပွဲတလးကွေလ်တဂေယ်. အခါဂေယ်ပွဲတလးကွေလ်ဝဲပွယ်နေတ်လုံနလ်ရလ်တုယ်ကဲဘတ်ကိုသံဂံယ်ဝဲလံယ်.

မေသ်ဝဲခမဒ်တေယ်သနယ်တံယ်ကတးဘွံ. နဲသံသံတမ္ပိယ်သေတ်တုယ်ဝဲလုံ (သောတာပတ္တိဖိုလ်) လံယ်.

အိုတ်ဝေသ်တသ်နးတ်နဲသံသံဖုညာ . ဝိုဒ်ထူဒ်ဝီယ်လီ.



(၈)

(နိဂဏ္ဍတက္ကတွန်း) ဖုညာ . ဝိဒိဏ္ဍိ

ကစသယွယ်နေတ်. သယ်ဂူထီဒ်ကံသ်. ဇေယ်တဂိုယ်ဖျသ်ပူယ်. ဆိတ်နံယ် အိုတ်ဒေဒ်ဝဲခါ. အကျ်ပျုဒ်ဝဲ (နိဂဏ္ဍတက္ကတွန်း) ဖုညာယို. (အလဖ္ဓိတာ ယေ လဖ္ဓန္တိ) စဒ်ထံတ်မေဒ်တေယ်သနယ်တံယ်ဟောဖှာဝဲဒတ်လံယ်.

ပျိဒ်ခိဒ်ပယ်ကဲသဒ်

ဘတ်တိုကံတ်ဒးဒ် (နိဂဏ္ဍတက္ကတွန်း) သေတ်နေတ်မံယ်

တနီယ်မုသ်ဒေဒ်. နဲသံသေတ်နေတ်. ဘတ်တိုကံတ်ဒးဒ် (နိဂဏ္ဍတက္ကတွန်း) သေတ်လံယ်. (တက္ကတွန်း) သေတ်နေတ်. ကဒ်ဘးမဲလ်ညာဒးဒ်မေယ်ခွဲဒ်. လဲယ် ကေယ်နေတ်ထီတ်ဝဲ. နဲသံသေတ်ခံ.

မေထိုက္ကတြံယ်ဒးဒ်. လိုဝဒ်ဘးတအိုတ် (တက္ကတွန်း) သေတ်ဖုညာ. ကဒ်ဘး မဲလ်ညာလဲယ်ဝဲဒတ်လံယ်. (တက္ကတွန်း) အိယ်သေတ်ဖုညာ. မျဒ်ဒါခဲဒေဒ်. ပွယ် သေတ်နေတ်. တသ်မဲလ်ရှဒ်အိုတ်ဝဲဒေဒ်. တဲဝဲလံယ် (တက္ကတွန်း) သေတ်ခံ. ဝဲသေတ်နေတ်. တသ်မဲလ်ရှဒ်ယို. ကဒ်ဘးသဒ်တမေယ်. သဒ်မူအိုတ်ဝဲ. ဟံတ်ခိုတ် ကမူတ်. တသ်ကမ္ပိယ်သေတ်နေတ်. ဒေဒ်တနံလ်လံယ်ဘတ်လံပမေယ်ခွဲဒ်ပူယ်. မေယ်ဝဲဂေယ်ကျိယ်ဒေဒ်နေတ်ယို. ကဒ်ဘးဝဲမေယ်လံယ်. ဒးဒ်သုသေတ် (အယု ဝါဒ) တသ်တဲကေယ်တဲကဒါဝဲမေယ်လံယ်. ဂေယ်ကျိယ်တကွဒ်. နဲသံသေတ် နေတ်. ကေယ်ပတီရံဒ်ကစသယွယ်လံယ်.

ကစသ်ယွယ်ခံ.

ဖိုအဲတ်နဲသ်သံသေတ်ဇံ.

တကြးဒဲမဲလ်ရှဒဲ. မေသ်ခွဲဒဲခဲမဲလ်ရှဒဲ. ကြးဒဲမဲလ်ရှဒဲအလိုယံသံခံ
တမဲလ်ရှဒဲပွယ်နေတ်တဂေယ်အးမေသ်ဒတ်. ကတီဒဲကွဲလဲယံဝဲအိုတ်လံယံတဲဝီယံ
လုံဖံလလ်မေဒဲတေယ်သနယ်တံယံဟောဖှာဝဲဒတ်လံယံ.

အနေဒဲချိုဒဲမေဒဲတေယ်သနယ်တံယံ

၁. အလ္လုဇ္ဇိတယေ လဇ္ဇန္တိ၊

လဇ္ဇိတာ ယေ နလဇ္ဇရေ။

မိစ္ဆာဒိဋ္ဌိ သမာဒါနာ၊

သတ္တာ ဂစ္ဆန္တိ ဒုဂ္ဂတိ။

အခံလုံပကညံ ... လံယံမဲလ်ရှဒဲတမေသ်ဆိုခွဲဒဲကွာမဲလ်ရှဒဲဝီယံလံယံမဲလ်
ရှဒဲဂံသ်. လိုယံသံသံခဲမဲလ်တရှဒဲ (မိစ္ဆာအယူ) အိုတ်
သတ္တဝယ်သေတ်နေတ်လုံ (ဒုဂ္ဂတိဘဝ) တုယ်ဝဲဒတ်လံယံ.

၂. အဘယေ ဘယဒသိနော၊

ဘယေ စာဘယဒသိနော။


မိစ္ဆာဒိဋ္ဌိ သမာဒါနာ၊

သတ္တာ ဂစ္ဆန္တိ ဒုဂ္ဂတိ။

အခံလုံပကညံ ... တမေသ်လံယံဦယံကွာ. ကွသ်ဖှာဦယံဝဲ. လုံဘတ်လံယံဦယံ
ကွာကွသ်ဖှာတသဒိဦယံဝဲ (မိစ္ဆာအယူ) အိုတ်သတ္တဝယ်
သေတ်နေတ်လုံ (ဒုဂ္ဂတိဘဝ) အိုတ်လံသ်တုယ်ဘတ်ဝဲဒတ်
လံယံ.

မေသ်ဝဲမေဒဲတေယ်သနယ်အီယံနေတ် (နိဂဏ္ဍတက္ကတွန်း) ဟူဘတ်သိတ်ညာ
ဝဲဒတ်ဘွံ. ဦယံဖိုဒဲတနောဒိထံတ်. စိုဒဲတးယ်ကွေလ်ဝဲ. သုသေတ် (မိစ္ဆာယူ)
ကဲကေယ်ဝဲနဲသ်သံလံယံ.

(နိဂဏ္ဍတက္ကတွန်း) မုညာ . ဝိဒိထုဒိဝီယံလီ.



(၉)

(တိတ္ထိ) သေတ်ပဲ့သ်ဖုညာ . ဝိဒ်ထူဒ်

ကစသ်ယွယ်နေတ်. သယ်ဂူထွီဒ်ကံသ်. ဇေယ်တဂိုယ်ဖျသ်ပူယ်. ဆိတ်နံယ် အိုတ်ဒေဒ်ဝဲခါ. အကျ်ပျုဒ်ဝဲ (တိတ္ထိ) သေတ်ပဲ့သ်ဖုညာသို. (အဝဇ္ဇေ ဝဇ္ဇမတီနော) စဒ်ထံတ်မေဒ်တေယ်သနယ်တံယ်ဟောဖှာဝဲဒတ်လံယ်.

ပျိဒ်ခိုဒ်ပယ်ကဲသ်
(တိတ္ထိ) သေတ်ပဲ့သ်ဖုညာ

တဘုံခါဒေါဒ် (တိတ္ထိ) ပဲ့သ်တကတ်ဖုညာနေတ်ဒးဒ် (သမ္မာဒိဋ္ဌိအယျ) အိုတ်ဖို သတ်သေတ်. လိုသ်ကွဲဃုံလ်တပူယ်ဃံ. နံသ်စသ်သေတ်ဖို. ဟာကေယ်ဟိတ် တုယ်ဘုံ. သုသေတ်နေတ် (သာကီဝင်) နဲသ်သံဖုညာဘာတဂေယ်ဇံယ်. သုဝဲလုံ ဖျသ်ဘတ်လဲယ်လိုသ်ကွဲတဂေယ်ဒူဃာတဲဝဲလံယ်.

တနီယ်မုသ်နေတ်မေသ်လံယ် (တိတ္ထိ) ပဲ့သ်တကတ်ဖိုခါဆေဒ်. ဟဲလိုသ်ကွဲလုံ ဘိုဒ်ဇေယ်တဂိုယ်ဖျသ်ကြဲယ်မိုဒ်ဝဲဒ်. သတ်ဝိယ်ထီဃိုတဲဝဲ (သမ္မာဒိဋ္ဌိအယျ) အိုတ်ဖို သတ်နေတ်. နလဲယ်အံထီလုံဖျသ်ဝိယ်ဟာကေယ်စောလ်နေထီဒးဒ်ယဂံသ်ဇံယ်. မးဝဲလံယ်. ဖိုသတ်နေတ်လဲယ်ထံတ်ဖျသ်ပူယ်. ဘာလံယ်ကစသ်ယွယ် အံထီဝိယ်. တဲပျဒ်ဝဲတသ်ဂေယ်နေတ်. ကစသ်ယွယ်ခံ.

ဖိုသတ်မယ်လောလ်ထီနေတ်. ပဲ့ဟဲလုံဖျသ်ထီတ်ဇံယ်. တဲဝဲလံယ်.

ဖိုသတ်သေတ်. ကအံထီဟဲဝဲဘုံ. ကစသ်ယွယ်နေလုံကြးဒ်ဒးဒ်ဖိုသတ်. ဟော နေဝဲဒတ်တရာ. ပဲ့တီယ်ဝဲဒးဒ် (သရဏဂုံ) လံယ်. ဖိုသတ်နေတ်ကေယ်တုယ် ဟိတ်တဲပျဒ်ဝဲတသ်ဂေယ်နေတ်. မိုသ်ပသ်သေတ်ခံ.

ယဖိုခွါ (အယု) ဟဒ်ဂံယ်လီ. တဲဟံတ်ဝဲလံယ်. ဟိတ်ဘိုဒ်ကဒ်လောလ်သဒ် (သမ္မာဒိဋ္ဌိအယု) ပွယ်ဖုညာတကွိသ်ကညာ. တဲဖုံဖျဒ်ဝဲ. သိတ်ညာနံတ်လံယ်သဒ် ဝိယ်.

ဖိုသတ်ဝဲအီယ်. ကလဲယ်အဒ်လုံသံခါကောတမဒ်အိုတ်လံယ်. တဲဝိယ်တပူယ် ဃံဒးဒ်. ဆွယ်မျိုဖုညာလဲယ်ရှးဝဲလုံဖျသ်. ကစသ်ယွယ်ကွသ်ဝဲပွယ်ဟဲသေတ်တကွဒ် လုံဖံလလ်မေဒ်တေယ်သနယ်တံယ်ဟောဖှာဝဲဒတ်လံယ်.

အနေဒ်ချိုဒ်မေဒ်တေယ်သနယ်တံယ်

- ၁. အဝဇ္ဇေ ဝဇ္ဇမတီနော၊
 ဝဇ္ဇေ စာဝဇ္ဇဒဿိနော။
 မိစ္ဆာဒိဋ္ဌိ သမာဒါနာ၊
 သတ္တာ ဂစ္ဆန္တိ ဒုဂ္ဂတိံ။

အခံလုံပကညံ ... အပျိဒ်တအိုတ်ဝဲတရာကွာ. တဲလုံအပျိဒ်အိုတ်နေတ်မေသ် ဂေယ်ဂေယ်အပျိဒ်အိုတ်ဝဲတရာကွာ. တဲလုံအပျိဒ်တအိုတ် နေတ်မေသ်ဂေယ်ဂေယ်ကွသ်ထံဘိုဝဲ (မိစ္ဆာအယု) အိုတ် သတ္တဝယ်သေတ်နေတ်လုံ (ဒုဂ္ဂတိဘဝ) တုယ်ဘတ်ဝဲဒတ် လံယ်.

- ၂. ဝဇ္ဇေ ဝဇ္ဇတော. ဥတ္တာ၊
 အဝဇ္ဇေ အဝဇ္ဇတော။
 သမ္မာဒိဋ္ဌိ သမာဒါနာ၊
 သတ္တာ ဂစ္ဆန္တိ သုဂ္ဂတိံ။

အခံလုံပကညံ ... အပျိဒ်အိုတ်တရာ. တဲလုံအပျိဒ်အိုတ်နေတ်မေသ်ဂေယ် ဂေယ်အပျိဒ်တအိုတ်တရာ. တဲလုံအပျိဒ်တအိုတ်နေတ် မေသ်ဂေယ်ဂေယ်. ထိတ်တသ်ထီဆဒ်အိုတ်ပွယ်သေတ် နေတ်တုယ်ဘတ်ဝဲလုံသူကတီဒ်ပဝဒ်လံယ်.

မေသ်ဝဲမေဒ်တေယ်သနယ်တံယ်ကတးဘုံ. ပွယ်သေတ်ခဲလးသ်နေတ် (သရဏဂုံ) သးပါတီယ်ဝဲဒတ်ဝိယ်. ဟူဘတ်ဝဲတရာအဘုံအာနေတ်. လုံခီနေတ် မံယ်တုယ်ဝဲလုံ (သောတာပတ္တိဖိုလ်) လံယ်.

(တိတ္ထိ) သေတ်ပွဲသ်ပုညာ . ဝိုဒ်ထူဒ်ဝိယ်လီ.



နိရယဝဂ်

- နိရယ
ဝဂ္ဂ (ဝဂ်)
နိရယဝဂ္ဂ
- ... နလရလ်မေသ်ဝဲဖွဲတ်နဒ်တရာ
 - ... အစူဒ်ဆေဒ်. ဝါ. အခါဆေဒ်.
 - ... (နိရယဝဂ်) နလရလ်မေသ်ဝဲဖွဲတ်နဒ်တရာစူဒ်. တသ်လုံ
နလရလ်နေတ်ဖွဲတ်နဒ်ဂေသ်မေသ်လံယ်အဒိတ်အဆေဒ်.
အအာဒးဒ်အရူယ်လံတ်ကွတ်ဝဲ. ဖွဲတ်နဒ်ဂေသ်ကဲထံတ်
ဝဲဖွဲတ်နဒ်ဒတ်မေသ်လံယ်. မေသ်ဘတ်တုယ်ဝဲနလရလ်
ဂေသ်ကျိယ်တရာနေတ်နတ်ပျဒ်မေသ်လီဒီဆီဒီခါသေတ်ပွဲယ်
ဂေသ်မေသ်ဒတ် (နိရယဝဂ်) နေတ်ကတးသ်ဝိယ်ဝဲဖဲဒီယ်
လံယ်.

၂၃။ နာဂဝဂ်

(၁)

မေသ်ကစသ်ယွယ်မယ်ခွတ်ကဘဒ်အဇိဒ်ကရီ၊ ဝိဒ်ထွဒ်

ကစသ်ယွယ်နေတ်. ဆိတ်နံယ်အိုတ်ဝဲ (ကောသဗ္ဗိ) ကံသ် (ဃောသိတာရုံ) ဖျသ်ပူယ်ဒေဒ်ခါအကျုပျုဒ်ဝဲမေသ်ဒတ်နံသ်စသ်ကစသ်ယွယ်ယို. (အဟံ နာဂေါဝ သင်္ဂါမေ) စဒ်ထံတ်ခမဒ်တေယ်သနယ်တံယ်ဟောဖှာဝဲဒတ်လံယ်.

ပျိဒ်ခိုဒ်ပယ်ကဲသဒ်

မယ်ခွတ်ကဘဒ်အဇိဒ်ကရီတဲဝဲနေတ်မံယ်

မယ်လောလ်ထွဲ ... ကဲသဒ်လးပွဲယ်ခဲလးသ်နေတ် (ပြည်တော်ဝင်ဓမ္မပဒဝတ္ထု ဒုတိယတွဲ ၂. အပ္ပမာဒဝဂ်. သာမာဝတီဝတ္ထုတော်) ပူယ်ပတ် ဝိယ်လီမေသ်လံယ်ဖဲအိယ်နေတ်လိုတ်ယေလံယ်က ကွဲဒ်ဖှာထံတ်ကေယ်. လးပွဲယ်ခဲလးသ်မေလိုတ်ဘတ်မံယ် (ဝတ္ထုတော်) ဝဲနေတ်ပူယ်လူယ်ဃုကွသ်ဟီနေကေယ်ဇံယ်. အိယ် နေတ်မေသ်ဝဲတသ်မယ်လောလ်ထွဲလံယ်.

(ကောသဗ္ဗိ) ကံသ်စံယ်ပယ် (ဥတေန) မိဒ်ဖယာ (မာဂဏ္ဍီ) နေတ်ဒးဒ် (မိစ္ဆာအယူ) အိုတ်နံသ်စသ်ခေပွယ်ဖုညာ. ဟေတ်ဝဲတစိုလဲဒ်ဆံယ်ဝိယ် (အက္ခောသ ဝတ္ထု) ဒးဒ်တသ်ဆိုတ်ဆီမျိုးဆိုတ်ဝဲ. ကစသ်ယွယ်ဒးဒ်နံသ်သံဖုညာသေတ်လံယ်.

(အရှင်အာနန္ဒာ) ဟူဘတ်ဝဲဆိုတ်တသ်နေတ်ယယ်. ပတီရုံဒ်ထံတ်ကစသ်ယွယ်
ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇံ.

ခုဝေသ်ဖိုသေတ်ဖုညာ. ဆိုတ်ထူကစသ်ပွဲသ်သေတ်ရဒ်မဒ်လံယ်ကညဒ်လဲယ်
ဝေသ်လုံအဂယ်မံယ်ပတီရုံဒ်ထံတ်ဝဲလံယ်.

ဖိုအဲတ် (အာနန္ဒာ) ဇံ.

လုံဝေသ်ဝဲနေတ်မေဆိုတ်ဒေါဒ်ပွယ်. နာကလဲယ်ကေယ်ဒေါဒ်ဆူလဲတ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇံ.

လဲယ်ဒေါဒ်ဝေသ်လုံအဂယ်တဖူးတ်ယယ်ကစသ်.

ဖိုအဲတ် (အာနန္ဒာ) ဇံ.

လုံဝေသ်ဝဲနေတ်မေဆိုတ်ဒေါဒ်နာကလဲယ်ဝဲဖဲလဲတ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇံ.

လဲယ်ဒေါဒ်ဝေသ်အသံတဖူးတ်မံယ်ကစသ်.

ဖိုအဲတ် (အာနန္ဒာ) ဇံ.

မယ်ဒေဒ်နေတ်တဂေယ်အဓိဒ်ကရိုကဲထံတ်တးကောဒ်ဘွံ. မေဘတ်သုံဒ်ပုံ
နေဇံယ်ကတးသ်တယ်သေဝဲတမေသ်လးယ်မံယ်. လုံကဲထံတ်လံသ်နေတ်. မယ်ခုတ်
လံယ်ကဘဒ်အဓိဒ်ကရိုဝီယ်ဘွံမဒ်လုံတသ်လံသ်အဂယ်. လဲယ်ကြးဒ်ဝဲမံယ်. ယယ်
ကစသ်ယွယ်နေတ်. ဒေဒ်နုံလ်တသ်ဒုံဒ်ကွာ. ကဆံဖါတီသ်သောဒ်. ဟဲလို့သ်နးတ်
ဝဒ်ပွသ်တကွဒ်. ဘတ်တူသ်ကံယ်သဒ်နေတ်. မူဒါအိုတ်ဝဲမေသ်သောဒ်နေတ်မယ်
သဒ်. သီဒ်လဒ်တအိုတ်ပွယ်အာဂယ်သေတ်. တဲဆိုတ်ထုဝဲတသ်တဲကလုသ်တကွဒ်.
ဘတ်တူသ်ကံယ်သဒ်နေတ်. မေသ်ဝဲယယ်ကစသ်ယွယ်မူဒါအိုတ်လံယ်တဲဝီယ်လုံ
ဖဲလလ်မေဒ်တေယ်သနယ်တံယ်ဟောဖွာဝဲဒတ်လံယ်.

အနေဒ်ချိုဒ်မေဒ်တေယ်သနယ်တံယ်

- ၁. အဟံ နာဂေါဝ သင်္ဂါမေ၊
- စာပတော ပတိတံ သရံ။
- အတိဝါကျံ တိတိက္ခိယံ၊
- ဒုဿီလော ဟိ ဗဟုဇ္ဇနော။

အခဲလုံပကညံ ... ကဆံဖါတီသ်နေတ်. လုံတသ်ဒုံဒ်ကွာ. ပွယ်ခဒ်ပွသ်ဘတ်
ဖုညာတူသ်ကံယ်ဝဲမေသ်သောဒ်. ယယ်ကစသ်ယွယ်နေတ်.

ပလးတဲစောယ်ကာတသ်တဲဖုညာ. ကတုသ်ကံယ်ဝဲလံယ်.
လောကီယ်နဲယ်သာ. ကညံဖုညာနောတ်. သီဒ်လဒ်တအိုတ်
ဝဲမေသ်လံယ်.

၂. ဒန္တ နယန္တိ သမိတိံ၊

ဒန္တ ရာဇာဘိရဟတိ။

ဒန္တော သေဋ္ဌော မနုဿေသု၊

ယော.တိဝါကျံ တိတိက္ခတိ။

အခံလုံပကညံ ... နဲယ်ရူယ်ဘွာဝီယ်မေသ်ဝဲ. ကဆံကသေတ်ဖုညာလံယ်လုံ
ပွယ်အိုတ်ဖိုတ်ဝဲ. ပွဲသပေယ်ကွာ. ဟဒ်စောလ်လဲဒ်ဝဲလံယ်.
နဲယ်ရူယ်ဘွာဝီယ်ပလ်. ကဆံကသေတ်စဒ်ထံတ်သေတ်
နောတ်လံယ်. စံယ်ပယ်ဒးဒ်ဝဲမံယ်. ပလးစောယ်ကာဆိုတ်ထု.
တသ်တဲဖုညာ. တုသ်ကံယ်ကဲဝဲပွယ်နောတ်. ပွယ်တသ်သီတ်
ညာအိုတ်မေသ်ယို. ကညံသေတ်ကွာ. အမျဒ်ဒိုတ်ကတးသ်
ဝဲ. ကဲထံတ်သဒ်လံယ်.

၃. ဝရမဿ တရာ ဒန္တာ၊

အာဇာနိယာစ သိန္ဒဝါ။

ကုဉ္ဇရာ စ မဟာနာဂါ၊

အတ္ထဒန္တာ တတောဝရံ။

အခံလုံပကညံ ... အသထိုယ်ကသေတ်ဖုညာ. အယ်ဇယ်နီယ်ကသေတ်ဖုညာ
သေခောကသေတ်ဖုညာ ဝီယ် (ကုဉ္ဇရ) ကဆံတီသ်ဖုညာ
သေတ်နောတ်ရူယ်နဲယ်ဘွာမဒ်. ဂေယ်ဝါမျဒ်လံယ်နဲသ်စသ်
သိုတ်သံလံယ်သဒ်ဝီယ်မေသ်ဝဲပွယ်သေတ်နောတ်မျဒ်နဲတ်ဝဲ
ကဆံဂေယ်ကသေတ်ဂေယ်ဖုညာမေသ်ဝဲလံယ်.

မေသ်ဝဲမေဒ်တေယ်သနယ်တံယ်ကတးသ်ဘွံ. ပွယ်ဆိုတ်တသ်ကစသ်သေတ်
နောတ်. ကျိုယ်ညိုယ်ကေယ်ဝဲကစသ်ယွယ်ဝီယ် (သောတာပတ္တိဖိုလ်) စဒ်ထံတ်
တုယ်ကေယ်ဝဲဒ်တံလံယ်.

မေသ်ကစသ်ယွယ်မယ်ခုတ်ကဘဒ်အစိဒ်ကရို . ဝိုဒ်ထူဒ်ဝီယ်လီ.



(၂)

ကဲဘတ်ကဆံတရတ်မေသ်ဝဲမထေရ်. ဝိဒ်ထူဒ်

ကစသ်ယွယ်နေတ်. သယ်ဝူထွီဒ်ကံသ်. ဇေယ်တဝိုယ်ဖျသ်ပူယ်ဆိတ်နံယ်အိုတ် ဒေဒ်ဝဲခါ. အကျ်ပျုဒ်ဝဲကဲဘတ်ကဆံတရတ်မထေရ်တပါဃို. (န ဟိ တေဟိ ယာနေဟိ) စဒ်ထံတ်မေဒ်တေယ်သနယ်တံယ်ဟောဖှာဝဲဒတ်လံယ်.

ပျိဒ်ခိုဒ်ပယ်ကဲသဒ်

ကဲဘတ်ကဆံတရတ်မေသ်ဝဲမထေရ်

တနီယ်မုသ်နေတ်မေသ်လံယ်. လု (အစိရဝတီ) ထီကျိနီယ်နေတ်. သိုတ်ကဆံ တညံဝဲကဆံတရတ်တဂယ်နေတ်. လုံဒတ်ကညံပဝဒ်ခါကဲဘတ်ဖူကဆံတရတ် မထေရ်တပါ. ထိတ်ဝဲနေတ်. တဲဝဲအိုတ်ဘိုဒ်နဲသ်သံဖုညာ.

ကဆံတရတ်နေတ်. မေဆဲဒ်ကဆံဖဲတသ်လံသ်မံယ်. နသ်ပးသ်ဘွာထံတ်ခွေ မံယ်. တဲဝဲ. ကဆံတရတ်ဟူဘတ်ဝဲဘွံ. လုံတဲတးမယ်ဝဲနေတ်. ကဆံတဘွံသံ ဘွာနသ်ပးသ်ညံဝဲလံယ်. တသ်ဂေသ်တကွဒ်. နဲသ်သံဖုညာပတီရုံဒ်ဖှာဝဲကစသ် ယွယ်လံယ်.ကစသ်ယွယ်နေတ်. မးကောဒ်နေဝဲနဲသ်သံ. စဒ်သီကွသ်ဝဲ. မေသ်ကစံဒ် သီတ်ညာဝဲဘွံ.

မဲဒ်ဖိုယ်ကွာခံလံလံမေသ်ဝဲနဲသ်သံဇံ.

နယ်နေတ်ကဆံစဒ်ထံတ်နသိုတ်သံဝဲဃို. မဒုအဘျုဒ်အဖိုတ်အိုတ်လဲယ်. ဒးဒ် ကဆံဘွာစဒ်ထံတ်သေတ်ဃို. တတုယ်ဖူဝဲနိဗ္ဗာန်တသ်လံသ်. လဲယ်ကဲဝဲတအိုတ်.

ဒေဒ်ဘွာ့ဇံယံသိုက်သံလံယံနံသ်စသ်သဒ်ဝိယံဝဲနေတ်မဒ်တတုယံဖူဝဲ (နိဗ္ဗာန်) တသ်
လံသ်လဲယံကဲဝဲမံယံကူမေသ်ဃိုသိုက်သံလံယံဒတ်နံသ်စသ်နေတ်လံယံတဲဝိယံလုံ
ဖံလလ်မေဒ်တေယံသနယံတံယံဟောဖှာဝဲလံယံ.

အနေဒ်ချိုဒ်မေဒ်တေယံသနယံတံယံ

န ဟိ တေဟိ ယာနေဟိ၊
ဂစ္ဆေယျ အဂတံ ဒိသံ။
ယထာတ္တနာ သုဒန္တေန၊
ဒန္တော ဒန္တေန ဂစ္ဆာတိ။

အခံလုံပကညံ ... ပကတိမေသ်ဝဲကဆံလေဒ် ကသေတ်လေဒ် (ဆင်ယာဉ်၊
မြင်းယာဉ်) သေတ်နေတ် တတုယံဘတ်ဖူဝဲ (နိဗ္ဗာန်) တသ်
လံသ် တုယံဝဲတသေမံယံ. မဲလ်ဒိုစဒ်ထံတ် (ဣန္ဒြေ)
သိုက်သံလံယံသဒ်မေသ်ဂေယံဂေယံ. နံသ်စသ်သဒ်သိုက်
သံလံယံသဒ်မေသ်ဂေယံဂေယံ. သိုက်သမလံယံသဒ်ဝိယံ
ဝဲပွယ်နေတ်လုံတသ်မိမံသ်ပုယံမဒ်တတုယံဘတ်ဖူဝဲ(နိဗ္ဗာန်)
တသ်လံသ်တုယံဘတ်ဝဲထီဆဒ်လံယံ.

ကဲဘတ်ကဆံတရုတ်မေသ်ဝဲမထေရ် . ဝိုင်ထူဒ်.



(၃)

ပိုယ်နာသဒ်ပွသ်ဒးဒ်ဖိုခွါလွီသ်ဂယ် . ဝိုဒ်ထွန်

ကစသ်ယွယ်နတ်. သယ်ဂူထွီဒ်ကံသ်. ဇေယ်တဂိုယ်ဖျသ်ပူယ်. ဆိတ်နံယ် အိုတ်ဒေဒ်ဝဲခါ. အကျဲပျုဒ်ဝဲပိုယ်နာသဒ်ပွသ်ဒးဒ်ဖိုခွါလွီသ်ဂယ်ယို. (နေပါလော နာမ ကုဉ္ဇရော) စဒ်ထံတ်မေဒ်တေယ်သနယ်တံယ်ဟောဖှာဝဲဒတ်လံယ်.

**ပျိဒ်ခိုဒ်ပယ်ကဲသဒ်
ဖိုခွါလွီသ်ဂယ်ဒးဒ်ပါပိုယ်နာသဒ်ပွသ်**

သယ်ဂူထွီဒ်ကံသ်ပူယ်နတ်. စေအိုတ်ဃောဒ်ကလံသ်ချာသယ်ဝဲ. ပိုယ်နာဖဒ် ဒိုတ်အိုတ်တဂယ်. ဖိုခွါလွီသ်ဂယ်တုယ်လုံဖိုသတ်ခွါ. ခါဘတ်ဘွံ. ဟေတ်ဝဲတဂယ် တကလံသ်ဝီယ်. တေဖုံကွေလ်ဝဲခဲလးသ်လံယ်. အမိုပိုယ်နေမုတ်သီဘွံ. ဖိုခွါလွီသ် ဂယ်တဲဒ်ပးဒ်လောလ်သဒ်လံယ်.

ဝဲသေတ်ပါနတ်. မေဟီထဒ်မာလုံ. အသံတဂယ်. ဖိုမေအိုတ်ထဒ်ဒေါဒ်မံယ်. ဝဲသေတ်အမွေယ်တကွဒ်. ကဟဒ်ဂံယ်ဝဲလံယ်. ကလဲဒ်လံယ်လေလ်ပါဝီယ်. ပကဟီ နေအမွေယ်လံယ်. တဲဒ်ပးဒ်လောလ်သဒ်ဝီယ်. လဲယ်ဆိတ်နံယ်ဘောဒ်ဖိုတ်ဝဲအပါ လံယ်.

ပါဇံ. ဝဲသေတ်နတ်. ကကွသ်လုသ်အံတ်ကေယ်ဝဲပါမံယ်. လုံပါအိုတ်ပျိဒ်စီ ဖုညာ. သူဝဲလံသ်တအိုတ်မံယ်. တဲဝဲဘွံ. အပါနတ်. မေလွဲလုံကူကယ်အိုတ် လိုယ်မဒ်တပါကယဲသ်ဟိတ်ပူယ်. ပျိဒ်စီခဲလးသ်ဒးဒ်. အိုတ်တံသ်စေလွီသ်ကလံသ်.

အံတ်နံယ်ဖဒ်နေကွေလ်ဝဲလံယ်. ပသ်သဒ်ပွသ်နေတ်. လဲဒ်အူဒီသံးသးသံခါ. အိုတ်လုံဖိုဝဲသ်ကိုဟိတ်. ဂေယ်ဝါမဒ်ပုဒ်စူဒ်လိုဒ်ကျွဲဝဲ. လွီသ်သံထံဟ်ဘဒ်နီယ်ဘွံ. အဒဲတ်မုတ်ခံ.

နပါနေတ်. မေသ်နယ်ဝဲသ်ကိုယို. တပံသ်တမးဟေတ်ပိုတ်ဝဲနယ်ဇေယ်. အိုတ်ညံထဲပဟိတ်. လုံဖိုခွါအဂယ်ဟိတ်သေတ်ခံ. ကြးဒ်လုံလဲယ်အိုတ်. မေသ်တဆိုမိုတ်ဘတ်ဝဲလးယ်ဇေယ်. တဲဝဲ. ပိုယ်နာသဒ်ပွသ်ဟူဘတ်ဝဲဘွံ. လဲယ်အိုတ်ဝဲလုံ. ဒူတီယဒ်ဖိုခွါဟိတ်လံယ်. အဒဲတ်မုတ်နေတ်. ဒေဒ်ဝဲလုံညှာအတးတဲထံတ်ဒေါဒ်ဝဲ. ဒေဒ်အီယ်မံယ်. ဒဲတ်မုတ်လွီသ်ဂယ်လးလ်. တဲဝဲဒေဒ်နေတ်ယို. ပါပိုယ်နာသဒ်ပွသ်. ဟဒ်အိုတ်ဝဲလံသ်. တအိုတ်လးယ်ဝဲနေတ်မံယ်. ဟီထံတ်ဘံနံတ်ထောဒ်ဒးဒ်ခွဲဒ်တဖူးတ်. တုယ်ဝဲလုံဘတ်ဟဒ်ဃေအံတ်တသ်လံယ်.

ပိုယ်နာသဒ်ပွသ်ဟဲတုယ်လုံကစသ်ယွယ်အိုတ်ဂေသ်

ပိုယ်နာသဒ်ပွသ်နေတ်. မိလံသ်အံတ်အံဖွတ်နဒ်ဝဲယို. ဃဲယ်ဝဲဒတ်လံယ်. ကွသ်လံယ်နံသ်စသ်သဒ်. ဃဲယ်လံယ်ရဒ်မဒ်. ဟဒ်အာကိုလံသ်တထိတ်ဝဲယို. ဒးဒ်တသ်အာကို. ဟဲတုယ်ဝဲလုံ. ကစသ်ယွယ်အိုတ်လံယ်. ကစသ်ယွယ်နေတ်. ဂေယ်ဝါတဲအိုတ်သကောဒ်ဒးဒ်. ပိုယ်နာဖဒ်ဒိုတ်ဝီယ်. တသ်ကံတ်စဒ်အိုတ်ဝဲနေတ်မံယ်. ပိုယ်နာဖဒ်ဒိုတ်ခံ. နံသ်စသ်ကဲသဒ်ကျိယ်ခဲလးသ်ပတီရုံဒ်ပျလ်ဝဲလံယ်.

ကစသ်ယွယ်ခံ.

ပိုယ်နာဖဒ်ဒိုတ်ဇဲ.

မေဒေဒ်နေတ်ခံ. နယ်နေတ်မယ်လို. ကယ်တယ်ဝဲအီယ်ဝီယ်. လုံပွယ်ကမူးသ်သေတ်ကွာ. နဟဒ်ရိုဒ်ဖှာကေယ်ဇံယ်. တဲဝီယ်မယ်လိုနေဝဲကယ်ထယ်လံယ်. ပိုယ်နာဖဒ်ဒိုတ်. မယ်လိုနေကယ်ထယ်ဝီယ်. လုံဖဲလလ်အတးဟဒ်ရိုဒ်ဖှာဝဲလုံကမူးသ်သေတ်ကွာလံယ်.

* အိုတ်ဖွဲတ်လံယ်ဝဲ. ဖိုခွါလွီသ်ဂယ်. နေဒ်သဲဒ်ရဒ်မဒ်သဒ်ခုဂေယ်ဝဲ. တနသ်ကေမံယ်. မေလုံယယ်ဖဲဒိုတ်. ဖိုသေတ်တကွဒ်. ဒးဒ်သုဝဲမာ. တဲဒ်ပးဒ်ဃလ်သဒ် မယ်သဒ်ဒေဒ်သောဒ်. ထွီတ်မံယ်ထောဒ်ဒေါဒ်. ကောဒ်ဃာကလလ်. ဒူတဲယယ်လံယ်.

* တမေသ်သူယ်တောယ်. ဒေဒ်ဒေါဒ်တကဒ်သောဒ်. ယယ်ကဲဘတ်ဒေဒ်. သုသေတ်ကူသ်ဘွံဒ်ပါကစသ်ခါ. ပါဇဲပါဇဲမုသ်မဒ်နောဒ်ဖို. တဲဖှောဒ်သကီ

မေသ်လံယ်. ယယ်သဒ်ပွယ်ဒိုတ်. အိုတ်ထံတ်လီဘွံ. နံဟဒ်ယယ်ဃို. ဖိုသေတ်ကဲသဒ်. ယဲတဂယ်မံယ်. လံယ်အဒ်အံတမုံဒိုတ်ဝဲ. အိုတ်မဒ်လံယ်.

- * သဒ်ပွယ်ထံတ်မေသ်. ဂေသ်ယောဒ်လးသ်ဃို. သိုအံတ်တနေသ်. မေသ် ယတသ်အိုတ်သဒ်. သဒ်ပွယ်ဟံဒ်ဃေတ်. ကသေတ်ပွယ်ဒေါဒ်. ထံဒ်ဖှောဒ် ကွေလ်ဒတ်. ဆတ်အံတ်ခွဲဒ်သောဒ်. သဲဒ်ယောဒ်သဒ်ဆေဒ်. မေသ်ယယ် တဂယ်. ပွယ်အာဂယ်ဟီတ်ဃံ. ဆံဆံတကဒ်. ဘတ်ဟဒ်ဃေအံတ်. (အာယု) သဒ်ဘိုတိုဝဲ. ထောဒ်ဘုံဒ်သုဒ်လဲယ်သဒ်ဂံသ်မေသ်လံယ်.
- * ယဖိုတကဒ်. ကဒ်ဒိုတနေလ်သဒ်ဂံသ်. ပလံသ်ဝဲတကဲထံတ်. ယဖံတ်ဃလ် ထံ. ဒေဒ်ဘံနံတ်သောဒ်. ဟဒ်နံကွံသ်သေတ်နေသ်. ထိုတ်အေတ်သေတ်. နံကဲအာဃာတကောဒ်ဂံသ်. ပလ်အာကိုနေသ်ဝဲဒေဒ်လံယ်.
- * လဲယ်တသ်စဒ်ကွာလီ. ထီတ်ယောလ်ပူယ်သေတ်. ဘံတ်ဃလ်ဘံနံတ် ထောဒ်ခေဒ်ကးယ်ဝဲကဲဒေဒ်. တလေလ်တပူလ်. ဟဒ်မေဒေဒ်. ဘံနံတ် ထောဒ်တကောဒ် ဖံတ်ကးယ်ဝဲကဲဒေဒ်. မေသ်ဝဲဝိုယ်မံတ်. တီယ်သ ကောဒ်ဒေါဒ်. အံယ်...မေဆိုမိုတ်ဃို. ဖိုသေတ်ကဲသဒ်မံယ်. လံယ်အဒ် အံတမုံဝဲတဲတသေလံယ်.

တိုသ်နံတ် ... ကယ်ထယ်ယဲသ်ပိုဒ်. ကွဲဒ်ဃလ်ဝဲလေယ်ကယ်. မေသ်လံယ်.

ဖဲနေတ်ခါ.ကညံသေတ်စိတ်ညံတ်. ထံဒ်ပလ်ဝဲစိကာ. အူပတေယ်အူပတေယ် အိုတ်တမိယ်ဟီအံတ်မိုသ်ပသ်ပျိုဒ်စီး မေတကွသ်ပူဒ်စူဒ်. လိုဒ်ကျေကဒါမိုသ်ပသ် ဖုညာ. မယ်သီထဲဒ်ဝဲမေသ်လံယ်.

ဃိုမံယ်. ပိုယ်နာဖဒ်ဒိုတ်ကယ်ထယ်. ပွယ်အာဂယ်ဟူဘတ်သဲဘွံကညံသေတ် ခံ. ဖိုခွါဖုညာမေသ်ကူသ်ဘွံတ်ကစသ်သေတ်မေသ်လံယ်. ပွယ်သဒ်ထံတ်ဇံယ် ကမယ်သီဝဲဒတ်လံယ်. ဖိုခွါသေတ်ခံ. ဝိုယ်လံယ်ဝဲသဒ်. ကြသ်လံယ်ဝဲအပါခံတ် ထေဒ်.

စဒ်ဖဲတနီယ်ညာ. ဂေယ်ဝါကပူဒ်စူဒ်လိုဒ်ကျေကေယ်ဝဲပါလံယ်. ဒုတ်လံယ် သဒ်ဝီယ်. ကေယ်ကွဲဝဲလုံဟီတ်လံယ်. တဲဝဲအမာသေတ်. စဒ်လုံတနီယ်ညာ. ဂေယ် ဝါသုဘတ်ပူဒ်စူဒ်နေဝဲသေတ်ပါလံယ်. သုမေသာပေယ်နံတ်သဒ်. ကတံသ်သီသု. တဲဝဲဒတ်လံယ်.

ဒေဒ်နေတ်မံယ်. ပိုယ်နာဖဒ်ဒိုတ်နေတ်. ဝီတ်ဆးဂေယ်ဝါဖုညာ အံတ်ဘတ် ဂေယ်မဒ်. တယေလ်တမံသ်. ဘံတ်ထံတ်ကဒါဝဲ. ကွသ်လံယ်သဒ်ဆိုမိုတ်ဝဲဒတ်

လံယ်. ယယ်နေတ်.အိုတ်ခုတ်ကဘဒ်.အံတ်ဘတ်ဝိတ်ဆးဂေယ်ဝါနေတ်. ဒိုတနေတ်
ဘတ်သံခါကောဟမဒ်ဃို. ကဲထံတ်ဝဲသဒ်မေသ်လံယ်. ဆိုမိုတ်ဝီယ်. ဟီထံတ်ဝဲ.
နံသံစသ်နေလ်ပလ်တသ်ကူတဆိုဝီယ်. ဟဲထံတ်လုံကစသ်ယွယ်ဒိုတ်လံယ်. ပလ်
လံယ်ဃလ်ကစသ်ယွယ်ခံတ်ထေဒ်. မယ်ဘူတ်ဝဲလံယ်.

ကစသ်ယွယ်. သဒ်ကညံယ်ဃို. တူသ်လောလ်လဲဒ်ခတ်. ဟောဖှာနေဝဲတရာ
လံယ်. တရာကတးသ်ဘွံ. ပိုယ်နာဖဒ်ဒိုတ်. သရဏကိုယ်. တီယ်ဝဲလံယ်. ပိုယ်
နာဖဒ်ဒိုတ်ခံ ကစသ်ကောတမဒ်ဇဲ.

ဖိုသေတ်ဖုညာကောဒ်နီယ်တပျဲဒ်. ပိုဒ်ပျူဒ်ဝဲမေယ်ဒိုတ်လွီသ်လလ်. ဒီလလ်
နေတ်တူသ်လောလ်လဲဒ်ခတ်ကေယ်မံယ်ကစသ်. ပတီရုံဒ်ထံတ်ဝဲလံယ်. ဝီယ်ဘွံ
နေတ်. ကေယ်လုံဖိုခွါလွီသ်ဂယ်အိုတ်ဝီယ်. သံခါကောတမဒ်နေတ်. မေသ်ဝဲယ
တီယ်သကောဒ်. ဝိုယ်မံယ်လံယ်သုဟေတ်ယဂံသ်. မေယ်ဒိုယ်လွီသ်လလ်ကွာ.
ဒီလလ်ဒီခါသုမယ်ဘူတ်နေဇံယ်. တဲဝဲလံယ်. ကစသ်ယွယ်နေတ်. ဖိုသေတ်လွီသ်
ဂယ်အိုတ်. ဂယ်နီယ်နီယ်လဲယ်ကညဒ်ဝဲ. ဖိုသေတ်ခံ. တမံသ်ပေဒ်ဂေယ်ဝါ. ပျူဒ်
စူဒ်လိုဒ်ကျေမယ်ဘူတ်ဝဲလံယ်. တနီယ်မုသ်ဒေဒ်.

ဖိုဝဲသ်ကိုနေတ်မံယ်. မယ်ဘူတ်မေယ်ကလယ်တသ်ဘူတ်တမီယ်. တမံသ်
ပေဒ်ဝဲယွယ်ဒးဒ်သံကမူးသ်ယဲသ်ကယယ်. ဒးဒ်မေယ်ဒိုတ်တသ်နသ်ထီ. ပျူဒ်စူဒ်
လိုဒ်ကျေဝဲလံယ်. ကပးဝီယ်. ကစသ်ယွယ်နေတ်. ဒံဖိုပသ်ယဲသ်ဂယ်. ဒဲတ်မုတ်
လွီသ်ဂယ်. မေသ်ဝဲပွယ်ခွီဂယ်ဖုညာတဲနေဝဲ. တသ်လုံပျူဒ်စူဒ်လိုဒ်ကျေမိုသ်ပသ်
သေတ်နေတ်. လုံညာခါ. ပံညာအိုတ်ကစသ်သေတ်. လေဒ်ကျေဒ်လုလသ်မေသ်
ဝဲလံယ်တဲဝီယ်လိုဒ်ကျေပျူဒ်စူဒ်မိုသ်ပသ်. ကဆံပယ်ဂေသ်ကျိုယ်. ပျဲလံယ်မေသ်
ဝဲ (မာတုပေါသထဇာတ်တော်) ဟောဖှာနေဝဲလံယ်.

အတေဒ်ပျေဒ်ယဒ်
(မာတုပေါသထဇာတ်တော်)

လုံညာခါ. ဒူပြဲသ်ကသီဝေယ်ပူယ်. ပယ်ဒိုတ်ပျယ်မတဒ်. အိုတ်ကဲဒေဒ်ဝဲစံယ်
ပယ်ခါ. ယွယ်လံနေတ်. လုံဟီမဒ်ဝိုယ်တယ်ပွမ်ကွာ. ကဲထံတ်ဘတ်ဝဲလုံကဆံပါမို
လံယ်. ပးဘတ်ဝဲကဆံဃောဒ်ကလဒ်လံယ်. မယ်လုသ်ဝဲမဲလ်တထီတ်အမိုကဆံ
မိုသ်ပွမ်လံယ်. ဝိတ်ဆးဂေယ်ဝါသေတ်သတ်ဖုညာ. မးရှးဝဲလုံအမို. ကဆံမိုသ်
ပွမ်အိုတ်လံယ်. မးရှးကဆံသေတ်တရှးနေဝဲ. သုသေတ်အံတ်ကျေလ်ဝဲလုံကွဲ လံယ်.

ယွယ်လံကဆံဝါ. သီကွသ်ထီသီတ်ညာဝဲဘုံ. တနယ်မုသ်ခါ. တပွဲသီတ်
ညာကဆံအဂယ်. ကွဲခုသူဟ်ထံဟ်အမို. ကဆံမိုသ်ပွသ်. လဲယဲဝဲလုံ (စဏ္ဍာရဏ)
ကစးသ်ခံတ်ထေဒ်. ဒိုတနေလ်သဒ်ဒးဒ်. တပေပွသ်တပွသ်. အိုတ်ဝဲဒတ်လံယဲပလဲဝဲ
အမိုလုံ. ကစးသ်ကပယ်. ကူတ်တဆူပူယ်နေတ်လံယဲ.

ကဲတ်ဝဲမိုသ်ဆိုဂေသ်

တနီယ်မုသ်နေတ်မံယ်. ဒူပြိသ်ကသီကံသ်. မူဒ်ဆိုတဂယ်. ဟဒ်ပွသ်ကွာမဲလ်
ကဒါ. ဟဒ်ဖှောဒ်ကွဲ. ကေယ်တဘတ်ဝဲ. ဟံတ်ကောဒ်ဖွဒ်ဖဒ်ဒိုတ်ဝဲနေတ်မံယ်.
ယွယ်လံဟူဘတ်ဝဲမိုဒ်ဆိုဟံတ်နေတ်. ယမေအိုတ်နေတ်မံယ်. မိုဒ်ဆိုတဂယ်.ဟဒ်ဂံယ်
ဘတ်လသ်ကဂေယ်. ဆိုမိုတ်ထံတ်ဝီယ်. လဲယဲလုံမူဒ်ဆိုအိုတ်လံယဲ. ထီတ်ကဆံ
ပယ်ဘုံ. မူဒ်ဆိုခံ. စိတ်ဝဲဒတ်လံယဲ.

ပေါလ်ခွါဇုံ.

နဘတ်စိတ်တဂေယ်. လုံယဗိုနဝဲဗေအယ်တရဲယ်တအိုတ်မံယ်. ဘတ်မဒုန
ဟံတ်လဲတ်တဲပျဒ်ယယ်မံယ်တဲဘုံ.မူဒ်ဆိုဆးထးတ်ပတုံလ်ဝီယ်. ကဆံပယ်ဇုံ. ယဟဒ်
ဖှောဒ်ကွဲအိုတ်နီသံလီတဲဝဲလံယ်. ပေါလ်ခွါဇုံ. ဘတ်ပွိယ်တဂေယ်လုံကညံသေတ်
ကွဲ. ကရှးတုယ်နေဝဲနယ်လံယ်. တဲဝီယ်ကေတ်ထံတ်. မူဒ်ဆိုလုံပွိသ်ဗီဒိုတ်ထုံဒ်
ပူယ်ဖွဒ်ဝဲလုံပွသ်ကွာလံယ်. တသ်ဆိုမိုတ်ယိုဒ်ဝဲ. မိုဒ်ဆိုနေတ်. ကဆံဝါဂေသ်ကျိယ်.
ကပတီရှုံဒ်ဖှာဝဲစံယ်ပယ်လံယ်. ဒးဒ်တသ်ပညိုတ်. မယ်နံတ်ဝဲ. သေတ်ထူတ်ပွသ်
ကွာ. ကစးသ်တသ်ပနံတ်ခဲလးသ်လံယ်.

ဖဲနေတ်ခါစံယ်ပယ်ဒိုတ်. မေယ်ကလယ်ကဆံ. သီကွေလ်ဝဲလံယ်. စံယ်ပယ်
ဒိုတ်ခံပွယ်လုံထီတ်တတိကြးဒ်. မေယ်ကလယ်ကဆံ. တဲကွးယယ်မံယ်. ဟဒ်ဒိုမိုယ်
တဲပရးဝဲလံယ်. မိုဒ်ဆိုဟူဘတ်ဝဲဘုံ. ပတီရှုံဒ်ဖှာစံယ်ပယ်. တပူယ်ဗံဒးဒ်ကဆံ
တရတ်. လုံမယ်နံတ်ပလ်ကွဲအတး. လဲယဲဝဲဒတ်လံယ်. ကဆံပယ်ထီတ်စိုဝဲဘုံ.

ဗေအယ်တရဲယ်ကဲထံတ်. တသ်ဂေသ်ဝဲအီယ်. ယကဲတ်သဒ်မူပေါလ်ခွါတဂယ်
ဗို. ကဲထံတ်ဝဲသဒ်မေသ်လံယ်. ယယ်နေတ်. ဂေသ်ပံသ်ဆူတ်ဒိုတ်ဝဲ. ကဆံတကထို
သေတ်. မယ်ဟဒ်ဂံယ်ကဲဝဲ. ယမေသဒ်ထံတ်တသ်. ထီကံသ်ဒ်ဘေတ်. ဒးဒ်သုံဒ်
ခဲလးသ်ယမယ်ဟဒ်ဂံယ်ကဲဝဲ. မေမယ်ဒေဒ်နေတ်. ယသီဒ်လဒ်ကဟဒ်ဂံယ်ဝဲ. အိုတ်
ဒတ်ဝဲ. ယတပွဲဟဒ်ဂံယ်ယသီဒ်လယ်မံယ်. မေဆဲဒ်ယယ်ဒးဒ်ဘံ. ဆဲဒ်ညံဒတ်ဝဲ.
ယတသဒ်ထံတ်ဇံယ်. ထေဒ်ထတ်ထံတ်ဝီယ်. ဝိုဒ်လံယ်ဒိုတ်. ဆးထးတ်အိုတ်ဝဲလံယ်.

တုယလံထီကံသ်မေသ်ဝဲကဆံပယံ

ကဆံတရတ်နေတ်. ထီတ်ဝဲကဆံပယံ. ဒိုတ်တသ်ကီသ်ဂံယံ. လးပွဲယံဒေဒ်
နေတ်ဘုံ ဖိုအဲတ်ဇံ.

ဟဲမံယံဖဲတ်နေဝဲကမိုယံ. ဟာကေယံကွဲဝဲလံယံ. ထံတ်ဘဒ်နို့သံတုယလံ.
ထီကံသ်ပူယလံယံကဆံမိုသ်ပွသ်နေတ်. အခါဘတ်လီ. ဖိုခွါကဆံပယံ. ဟာကေယံ
တတုယဘုံ. ဟံတ်ကောဒ်ဖွဒ်ဖဒ်ဒိုတ်ဝဲလံယံ. ကဆံတရတ်နေတ်. ဟာကေယံ
စောလ်ကဆံပလ်ဝီယံ. ပုသ်ဝဲဒးဒ်ကလံနးမူထီ. ပလ်ဃလ်ဝဲလုံကဆံကရးပူယံ
ဝီယံ. လဲယံပတီရုံဒ်ဖှာဝဲစံယံပယံလံယံ.

စံယံပယံဒိုတ်ခံ. ဟဲစောလ်နေဝဲ. ဆတ်အံတ်ဝီတ်ဆးဟေတ်အံတ်ဝဲ. ကဆံ
ပယံခံ. ယလံယံဖဒ်ဒးဒ်. မိုသ်သဒ်ပွသ်ဃို. တအံတ်ဆတ်မံယံ. ဆိုမိုတ်ဝီယံ.
တဟီဆးအဆတ်. အိုတ်ဝဲဒတ်လံယံ. စံယံပယံဒိုတ်ခံတဲဝဲ.

ကဆံပယံဇံ.

ဟီနေကေယံဇံယံအံတ်မံယံ. ဒေဒ်ဝဲကဃဲယံဒုတ်အံတ်ဆတ်တဂေယံ. ပယံ
သေတ်ကေဒ်စဒ်တသ်မယံ. နကဘတ်မယံနေဝဲလံယံ.

စံယံပယံဒိုတ်ဇံ.

အိုတ်တံသ်လုံပွသ်ကွာ. ကဆံမိုသ်ပွသ်တဒု. ပွယံကနဲတ်ကွဲတအိုတ်ဝဲမံယံ.
မဲလ်တထီတ်. မိုသ်သဒ်ပွသ်နေတ်. မေလဲယံလုံ (စဏ္ဍောရဏ) ကစးသ်ကယံသ်
ဘတ်ဝဲတသ်စူတ်မဲသေတ်လံယံ.

နဲကဆံပယံဇံ.

ကဆံမိုသ်ပွသ်နေတ်. ဘိုဒ်ဘတ်ဒးဒ်နယံဒေဒ်လဲတ်.

စံယံပယံဒိုတ်ဇံ.

ကဆံမိုသ်သဒ်ပွသ်နေတ်. မေသ်ဝဲယမိုသ်လံယံ.

ဟူဘတ်ဝဲယွယံလံ. ကဆံပယံတသ်တဲဘုံ. စံယံပယံဒိုတ်နေတ်. သဒ်ကညံယံ
ကေယံဃို.

အမဒ်သေတ်ဇံ.

ကဆံပယံဝဲအီယံ. မယံလုသ်အံတ်အမိုသ်သဒ်ပွသ်လံယံ. သီတ်ညာတသ်
ဘုံဒ်မေသ်ဝဲကဆံပယံအီယံ. ပုသ်ကွေလ်ဇံယံ.

နဝဲကဆံပယံဇံ.

ဒးဒ်နမိသဒ်ပွသ်နေတ်မေသ်ဂေယ်ဂေယ်. ဒးဒ်နဆွေယ်မိူရုဒ်. ကဆံဖုညာ
နေတ်မေသ်ဂေယ်ဂေယ်. ကဲထံတ်သဒ်ဖွိမုံသ်ပးယ်. ကေယ်အိုတ်ဇံယ်. တဲဝီယ်
ပွသ်ကေယ်ကွေလ်ဝဲလံယ်.

ကဆံပယ်ကေယ်နွံလ်ပွသ်ပွယ်ဂေသ်

ယွယ်လံကဆံပယ်နေတ်. ပွယ်ပွသ်ဇံယ်ဝီယ်ဘွံ. ဒးဒ်မေကျေဒ်တရာဆဲယ်ပါ.
ဟောဖှာပျဒ်နေဝဲစံယ်ပယ်ဝီယ်. လုံအမိသ်အိုတ်ပွသ်ကွာ. ဟာကေယ်ကဒါဝဲလံယ်.
တုယ်ဝဲလုံတကံကမာပူယ်ဘွံ. တကံယောလ်ဘံတ်. တကံဂီသ်. ဟီနေဝဲအမိသ်
ဂံသ်ပွယ်ကမ္ဘိယ်ပူယ်. ဟာကေယ်စောလ်ထီ. တုယ်ဝဲလုံအမိအိုတ်လံယ်. ကဆံမိသ်
ပွသ်နေတ်. နွီသံပဒ်လုံ. တအံတ်ဘတ်ဆတ်ယို. လံယ်ဃီသ်ဖဲကူတ်ခိုတ်ထောဒ်
နေတ်လံယ်. ဒးဒ်ထီကမ္ဘိယ်ပူယ်. ကဆံပယ်နေတ်. ပြိုဒေါဒ်ဝဲအမိသ်လံယ်. ဆိုမိတ်
ဝဲလုံတသ်စူယ်ယို. ကဆံမိသ်နေတ်. လုံတသ်လံသ်အဂယ်. မယ်လုသ်အံတ်ယယ်.
ယဖိုခွါနေတ်လဲယ်ကွေလ်ဝဲလီ. စဒ်လုံယဖိုခွါလဲယ်တသ်. ယတအံတ်ဘတ်ဆတ်.
ခေခါတဘတ်. မေသ်မူခိုတ်နေတ်. ဘတ်မဒုစူယ်လံယ်ပြယ်. မယ်ဖွတ်ယယ်လဲတ်.
မေသ်မူခိုတ်မဒုမိူလဲတ်. မအုကညံယ်တဲထံတ်ဝဲလံယ်ကဆံပယ်နေတ်. ဒေဒ်ဝဲ
အမိသ်. ကကိုညသ်စဒ်လံယ်သောဒ်.

မိဇု. ဂဲယ်ထးတ်မံယ်. ဘတ်မဒုမိနွံယ်ယေလ်ဝဲတဘးဒ်အီယ်လဲတ်နဖိုခွါယဟာ
ကေယ်လီဇံယ်. သဒ်ကညံယ်တသ်သေမေသ်ဝဲ. စံယ်ပယ်ခိုတ်နေတ်. ပွသ်ဟာ
ကေယ်ယယ်လံယ်မိဇု. တဲဝဲလံယ်. ကဆံမိသ်ပွသ်နေတ်. သဒ်ခုရဒ်မဒ်ဝဲယိုစံယ်
ပယ်ခိုတ်. အိုတ်ကးခေါဒ်ဒေါဒ်. သဒ်ဘိုထံလသ်တကေယ်. ဆိုတ်ဂေယ်ဝါနေဝဲ
မေသ်လံယ်.

စံယ်ပယ်ခိုတ်လုသ်အံတ်(ပျူဒ်ခွဒ်) ကဆံပယ်ဂေသ်

ဝီယ်ဘွံ. စံယ်ပယ်ခိုတ်နေတ်. ကဆံပယ်သီတ်ညာ. မိသ်ပသ်ကူသ်ဘွံဒ်ဖံခိုတ်.
ကျိယ်ညိုယ်လေစာဝဲပတံသ်. ဆးနေဝဲတဝဲဖဲ. ဘိုဒ်တပေပွသ်ကွာ. မးဝဲကွသ်ပျူဒ်
ရုဒ်ကဆံပယ်ဒးဒ်အမိသ်သဒ်ပွသ်လံယ်. လုံခီအမိ. ကဆံမိသ်ပွသ်သီဘွံ. ကဆံ
ပယ်နေတ်. သုံဒ်ပုံသဒ်လုံ. ပွသ်အဂယ်တဘေတ်ပူယ်လံယ်. ဖဲတသ်လံသ်နေတ်ခံ.
ဟဲလုံဟီတ်မဒ်ဂိုယ်တယ်ယသေဒ်ယဲသ်ကယယ်. ဆဲဒ်အိုတ်ကေယ်ဝဲဒတ်လံယ်.
စံယ်ပယ်ခိုတ်နေတ်.

မးပွယ်တေနေ. ယွယ်လံကဆံပယ်ဂံယ်. လုံလးလ်နေတ်ဝီယ်. ကောဒ်နိုတ်ဒဲဒ်. ဟေကျေပဒ်မယ်ဝဲ. ပူယ်ဇောယ်ပွဲလံယ်.

**ပျိဒ်ခိုဒ်ပယ်ကဲသဒ်
ဟောနေဝဲတရာဂေသ်**

ကစသ်ယွယ်နေတ်. ဟောဖှာဝဲ (မာတုပေါသထဇာတ်တော်) ဝီယ်လုံဖံလလ် မေဒ်တေယ်သနယ်တံယ်ဟောဖှာဝဲဒတ်လံယ်.


အနေဒ်ချိဒ်မေဒ်တေယ်သနယ်တံယ်

နေပါလောနာမ ကုဉ္ဇရော၊
ကဋုကဘေဒနော ဒုန္နိဝါရယော။
ဗဒ္ဒေါ ကဗဠံ နာဘုဉ္ဇတိ၊
သုမရတိ နာဂဝနဿ ကုဉ္ဇရော။

အခံလုံပကညံ ... အသိုလံယ်ရဒ်မဒ်. ကဖံတ်ဂးသ်ကံဝဲ. ဝီယ်လုံ (နေပါလ) ကဆံတီသ်ဖဒ်ဒိုတ်တဒုနေတ်. ဘတ်တူသ်ကံယ်စံယ် ပယ်ဖံတ်ချိဒ်ဇံယ်ယို. တအံတ်ဆတ်မံယ် ကဆံတီသ်နေတ်. ကဆံသေတ်အိုတ်လံသ်ကွဲမေသ်ဝဲကဆံကွာလံယ်. နတ် ထံတ်ထံဘိုဝဲဒတ်မံယ်.

မေသ်ဝဲမေဒ်တေယ်သနယ်တံယ်ကတးသ်ဘွံ. ပိုယ်နာဖဒ်ဒိုတ်ဒဲဒ်အဖိုခွါဒဲတ် မုတ်သေတ်နေတ်. မဲလ်ထီယွယ်သဒ်လံယ်ဝဲယိုဒိုကနတ်တရာမေသ်လံယ်. ကစသ် ယွယ်နေတ်ပျိဒ်နေကေယ်ဝဲ. သေတ်စယ်တရာဟောဖှာနေဝဲနေတ်မံယ်. သုသေတ် ခွီဂယ်လးလ်နေတ်. တုယ်ဝဲလုံ (သောတာပတ္တိဖိုလ်) လံယ်.

ပိုယ်နာသဒ်ပွသဒ်ဒဲဒ်အဖိုခွါလွီသ်ဂယ် . ဝိုဒ်ထွန်ဝီယ်လီ.



(၄)

(ပသေနဒီကောသလမင်း). ဝိဒ်ထူဒ်

ကစသ်ယွယ်နေတ်. သယ်ဂူထွီဒ်ကံသ်. ဇေယ်တဂိုယ်ဖျသ်ပူယ်. ဆိတ်နံယ် အိုတ်ဒေဒ်ဝဲခါ. အကျုပျုဒ်ဝဲ (ပသေနဒီကောသလမင်းကြီး) ယို. (ဝိဒ္ဓိ ယဒါ ဟောတိ မဟဂ္ဂသောစ) စဒ်ထံတ်မေဒ်တေယ်သနယ်တံယ်ဟောဖှာဝဲဒတ်လံယ်.

**ပျိဒ်ခိုဒ်ပယ်ကဲသဒ်
အံတ်တသ်ဆူတ်ဝဲခံယ်ပယ်**

(ပသေနဒီကောသလမင်းကြီး) နေတ်ဟုသဒ်တလွီသ်တလောလ်ဒးဒ်. ကသူ လုံဘတ်ဂံသ်နေတ်. တဘုံဃံအံတ်ဝဲကဲလံယ်. တနီယ်မုသ်ဂံယ်ခံခါဒေါဒ်. စံယ်ပယ် ဒိုတ်နေတ်. အံတ်မေယ်ဂံယ်ခံဝီယ်. ဟဲထံတ်လုံကစသ်ယွယ်အိုတ်လံယ်. မေယ်စူတ် ထံတ်. တလံယ်မသ်ဒေဒ်ခါကတ်ဟဲဝဲမေယ်ယို. ပေယ်ပါဒိုတ်မဒ်. မိုတ်မိခေသဒ်. စံတ်မဲလ်တဖဒ်. ဘတ်ဆိတ်နံယ်အိုတ်ဝဲဒတ်လံယ်. ကဲသဒ်နေတ်. ကစသ်ယွယ် ထိတ်ဝဲဒတ်ဘုံ. စဒ်ဝဲဒတ်လံယ်.

စံယ်ပယ်ဒိုတ်ဇံ.

တအိုတ်ကိုညသ်သဒ်ဒေဒ်ဝဲ. တအိုတ်ဘွေဒ်ဘတ်ဒေဒ်ဝဲ. မေယ်နဟဲထံတ် လံတ်ဇေယ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကံ့ဇံ.

မေသ်မံယ်ကစသ်. ကစသ်ပွဲသ်နေတ်. စဒ်လုံအံတ်မေယ်ဝီယ်ခါဘတ်ဖွံဒ်နဒ်
ဝဲဒိုတ်မဒ်လံယ်ကစသ်.

စံယ်ပယ်ဒိုတ်ဇု.

အံတ်တသ်အာတလးဝဲဘွံ. ဒေဒ်အီယ်ကဲသဒ်ဘတ်ဖွံဒ်နဒ်လံယ်တဲဝီယ်လုံ
ဖံလလ်ခမဒ်တေယ်သနယ်တံယ်ဟောဖှာဝဲဒတ်လံယ်.

အနေဒ်ချိုဒ်ခမဒ်တေယ်သနယ်တံယ်

မိန္နိ ယဒါ ဟောတိ မဟာဂ္ဂသောစ၊

နိဒ္ဒါယိတာ သမ္ပရိဝတ္တဿာယီ။

မဟာဝရာဟောဝ နိဝါပပုဋ္ဌော၊

ပုနပ္ပန် ဂဗ္ဘမုပေတိ မန္ဒော။

အခံလုံပကညံ ... အံတ်တသ်ဆူတ်ဝဲပွယ်နေတ်. မိုတ်မိခေသဒ်ခါ. ဒေဒ်လုံ
ဟိတ်ဘုတ်လံယ်ပလ်ဆတ်မေသ်ဝဲ. ထောဒ်ဖဒ်ဒိုတ်သောဒ်.
ကနယ်ကပယ်. ဘေဒ်လွတ်သဒ်ဒေဒ်. ဘတ်မိဝဲလံယ်.
ပွယ်နေတ်. ပံညာရှယ်ဝဲမေသ်ယို. လုံမိုသ်ဟုံသ်ဖးပူယ်.
ထဒ်တလဲလဲဘတ်နုလ်ဟုံဒ်သဒ်လံယ်.

ဟူဘတ်ဝဲခမဒ်တေယ်သနယ်တံယ်ဒေဒ်နေတ်ဘွံ. စံယ်ပယ်ဒိုတ်. နေသ်သဲဒ်
ဝဲမံယ်. တနီယ်မေယ်တမံတမံ.အံတ်ရှောဒ်လံယ်ဝဲ. လုံခိဘွံဟူသဒ်. လွိသ်တလောဒ်
အံတ်ဘွံဝဲ. နံသ်စသ်ဖွံဖွံတ်ခွဲဝဲ. ခုတ်ကဘဒ်အိုတ်ဘတ်ကဲကေယ်ဝဲမေသ်လံယ်.

(ပသေနဒီကောသလမင်း) . ဒိုဒ်ထွန်ဒီပယ်လီ.



(၅)

(သာနုသာမဏေ). ဝိဒ္ဓိထူဒ်

ကစသ်ယွယ်နေတ်. သယ်ဝူထွီဒ်ကံသ်. ဇေယ်တဝိုယ်ဖျသ်ပူယ်. ဆိတ်နံယ်
အိုတ်ဒေဒ်ဝဲခါအကျ်ပျုဒ်ဝဲ (သာနုသာမဏေ) ဃို. (ဣဒံ ပုရေ စိတ္တမစာရိ
စာရိကံ) စဒ်ထံတ်မဒ်တေယ်သနယ်တံယ်ဟောဖှာဝဲဒတ်လံယ်.

**ပျိဒ်ခိဒ်ပယ်ကဲသဒ်
(သာနုသာမဏေ)**

အိုတ်သယ်ဝူထွီဒ်ကံသ်ပူယ်. တကတ်မဒ်ကျိတဂယ်. ဖိုခွါနေတ်မိယ်ဝဲလုံ
(သာနု) လံယ်လုံနံသ်ဆေဒ်ခါလီ. ကူဝဲတပွဲလံယ်. ဒးဒ်အကျေဒ်သီဒ်လဒ်. လးပွဲယ်
ဝဲပွဲယ်မေသ်လံယ်. တနီယ်မုသ်ဒေဒ်. လာထံတ်ဃောဒ်သံခါ. ဂဲယ်ထးတ်ဂံယ်ခံ.
ဒေတ်ထံတ်ပလ်ထီဝီယ်. ဟောဟရာလံသ်ကတံယ်ခွဲပွဲ. ကနတ်တရာဂံသ်. ပလံသ်
ဟဒ်ဆောယ်အော (တဲကူး) ဝဲလံယ်. နဲသ်သံသေတ်ခံ. မိုတ်သီတ်ညာသဒ် (သာနု
သာမဏေ) အစိုပတံသ်ဃို. ပွဲထံတ်ပလေယ်ခိုတ်. မးဝဲရိဒ်ဖှာပဒ်လီဒ်လံယ်.
(သာနုသာမဏေ) နေတ်မုံသ်ဂေယ်မဒ်ဝဲ. ဒးဒ်တရာကလုသ်ဖို. ရိဒ်ဖှာဝဲဝီယ်
စိတ်လံယ်လုံပလေယ်ခိုတ်လံယ်.

ဝီယ်ဘုံ. ဖဲရိဒ်ဖဒ်လေလ်ပဒ်လီဒ်တရာ. နေသ်ဝဲတသ်ဘူတ်ဘျိဒ်ဂံသ်နေတ်.
ယမိုသ်ပသ်သေတ်. ဟေတ်နံယ်လံယ်နေကေယ်ဝဲလံယ်. နံယ်နေဝဲအမျဒ်လံယ်.

ကဲဘတ်အမိလုံညာပဝဒ်ဒေါဒ်တကဒ်မုတ်

မေသ်တဃတ်ညာခါ (သာနုသာမဏေ) မိုသ်ပသ်သေတ်နေတ်. ဟေတ်နံယ်
လံယ်တသ်ဘူတ်ဘျံဒ်အမျဒ်. တသိတ်ညာဝဲနသ်ကေ. လုံတလးကွေလ်. စိုယ်ဃတ်
လံသ်လီယ်ဒေါဒ်. ကဲဖူဘတ်အမိုသ်မေသ်ဝဲ. ဒေါဒ်တကဒ်မုတ်နေတ်. ဒးဒ်နဒ်လုံ
အဂယ်တပူယ်လံယ်. ဒိုကနတ်ယုံလ်တရာမေသ်ဝဲယို. ဟေတ်နံယ်ဝဲတသ်ဘူတ်
အမျဒ်. သဒ်ခုဂေယ်မဒ် (သာဓု) ကောဒ်ဝဲလံယ်. ကနတ်တရာနဒ်သေတ်ဖုညာ.
ယိုယ်သေယ်မျဒ်နိုဝဲ (သာနုသာမဏေ) ယိုဒေါဒ်တကဒ်မုတ်နေတ်မေသ် (သာနု
သာမဏေ) အမိုသ်လံယ်. ပဒ်ကာလေစာဝဲဂေယ်မဒ်. နဒ်ဒးဒ်ဒေါဒ်တကဒ်
သေတ်တပူယ်ဃံ. ကနတ်ယုံလ်ဝဲတရာခါ. လဲဒ်အူလံသ်ကွဲ. လဲဒ်အူထီအံ. လဲဒ်အူ
အံတ်အံ. ဟေတ်ဝဲဒတ်လံယ်. တကိုဒိုတ်နဒ်ဖုညာသေတ်နသ်ကေ. မေထီတ်ဒေါဒ်
တကဒ်မုတ်နေတ်. ပွဲနေဝဲကွဲလံယ်. ဂဲယ်ထးတ်လုံလံသ်ဟေတ်ဝဲ. တသ်ယိုဒ်ယံတ်
ပဒ်ကာလံယ်.

ကလူယ်ထွန်ဝဲ (သာနုသာမဏေ)

(သာနုသာမဏေ) နေတ်တုယ်ဖိုသတ်ခွါဘတ်ဘွံ. လုံသယ်သနယ်ဒွဲ. တမုံလ်
လးယ်ဝဲ. ညီဋ္ဌေဒ်ထံတ်လံယ်. ကလူယ်ထွန်ဂံသ်. ကဃေကူကယ်. ကေယ်ဝဲလုံ
အမိုအိုတ်လံယ်. အမိုဒိုတ်ခံ. ကညံပဝဒ်ဖွံတ်နဒ်ဂေယ်ကျိုယ်. တဲပျဒ်ကညာဝဲ.
အမျိုမျိုနသ်ကေတနေသ်လးယ်ဝဲယို. ကဟေတ်ကူကယ်မံယ်. အံတ်ပလ်စးယ်
(ယာဂု) တဲဝီယ်ကကဒ် (ယာဂု) ကဖံမေယ်ဒိုတ်ဂံသ်. သေတပွဲယ်ထံတ်ဟုသဒ်
လံယ်ဖဲနေတ်ခါဃတ်လံသ်လီယ်. မိုဒေါဒ်တကဒ်မုတ်နေတ်. (သာနုသာမဏေ)
အိုတ်ဖဲလဲတ်. စံတ်ထီသီကွသ်ဒေါဒ်. ကဲသဒ်ဂေယ်ကျိုယ်. သိတ်ညာဝဲနေတ်မံယ်.

ယယ်နေတ်. တကိုဒိုတ်ဝဲနဒ်သေတ်ခးတ်သဒ်. တသ်မဲလ်ရှဒ်ကနေသ်ဝဲလံယ်.
ဆိုမိုတ်ဝီယ်. လဲယ်နုလ်ပူဝဲတပွဲ (သာနုသာမဏေ) လိုယ်လံယ်. ပွဲဘျေဒ်ကဒါဝဲ
မဲလ်သတ်လုံခူးဃီ. နောဒ်ပုလ်ယွယ်. မယ်လံယ်ဃီသ်ဝဲဖဲ. သတ်လသ်ပူယ်လံယ်.
သေတီသ်ဟုသဒ်အမိုထီတ်ဘွံ. ကရံဟဲစိတ်ဖှောဒ်ဟုထံတ်. ဟံတ်ဝဲဒတ်လံယ်.
ဟိတ်ဘိုဒ်တဖတ်. ဟဲတုယ်ဖိုတ်ဝဲ. လုသ်တသ်ထုထီဃောဒ်ဒေါဒ်မယ်နေဝဲလံယ်.
ဒေါဒ်တကဒ်မုတ်နေတ်. တဲတသ်အာမဒ်.

(သာနုသာမဏေ) အိမ်မှိုတ်ရံသ်ဘတ်သ်. တသ်တဂေယ်အးမူဒ်ယိုဟဒ်စိတ် ပလဲလ်ဝဲနသ်ကေ. လုံတသ်ဖွံတ်နဒ်ကွာ. ပူယ်ဖွဲဒ်ဝဲတကဲ. တဲဝိယ်ပုသ်ကွေလ် ဝဲထွဲဒ်ကေယ်မေသ်လံယ်. (သာနုသာမဏေ) နံတ်ထံတ်သ်. စံတ်ထံတ်မဲလ်ခွီ ကွသ်ထီဝဲဒတ်. ထီတ်ဝဲအမိုသ်ဟံတ်ဒးဒ်. ပွယ်ဟဲအိုတ်ဖိုတ်နေတ်စဒ်ဝဲဒတ်လံယ်. အမိုခံကဲသ်ဂေသ်ကျိယ်. တဲပျဒ်ဝဲခဲလးသ်ဝိယ်. တးယ်စိုဒ်ဝဲကယ်မကိုယ်ဝိယ်ဘွံ မဒ်ကရံသ်ထွဲဒ်ဝဲပွယ်နေတ်. သဒ်မူနသ်ကေမေသ်ဝဲ. ပွယ်သီလံယ်. စဒ်ထံတ်. အိုတ်ကညံပဝဒ်ဖွံတ်နဒ်အပျိဒ်ခဲလးလ်ဂေသ်ကျိယ်. တဲပျဒ်ဝဲလံယ်. ဟူဘတ်ဝဲ တသ်တဲဒေဒ်နေတ်ဘွံ (သာနုသာမဏေ) တရံသ်လးယ်မံယ်တဲဝဲ. အမိုဒိုတ်ခံ. သဒ်ဖွဲညံဂေယ်မဒ်. ဖံနေမေယ်ခိုတ်ကဒ်ဝိယ်. နံသ်စသ်ဖိုခွါ. သဒ်နိတ်ခိဆီပွယ်လီ. သီတ်ညာဝဲဘွံ. ရဲသ်ကွဲယ်တသ်ဘံသးဘေတ်ဝိယ်. ဟေတ်မယ်ဘူတ်ဝဲလံယ်. ဟီထံတ်တသ်ဘံသးဘေတ်ဝိယ်.ကဲဝဲနံသ်သံလံယ်. ကဲနံသ်သံဝိယ်တယေလ်တမံသ်. ကစသ်ယွယ်နေတ်. ဒေဒ် (သာနု) နံသ်သံသိုတ်သံနံသ်စသ်ကွာ. ပွဲအာထိုဒ်ဘတ် သဒ်ဝဲတရာယို.

ဖိုအဲတ်ဇံ.

အဆံဆံမေသ်ဝဲ. အယ်ယိုယ်သေတ်ကွာ. ကယ်မကိုယ်စိုယ်ထံ. ဟဒ်ဆဲလဲဒ် ကျဲဒ်စာသေမေသ်ဝဲ. ပသဒ်နေတ်. မေတသိုတ်သံ. ဆံတ်လံယ်သဒ်ပွယ်ဖုညာ. ခုတ်ကဘဒ်ဂေသ်နေသ်ဝဲတကဲ. အသိုလံယ်ဝဲကဆံတီသ်တဒု. ဒးဒ်ကွဲတ်စံယ်. ဘတ်ပံဒ်ဖွဲဒ်သိုတ်ဝဲမေသ်သေဒ်. သိုတ်သံသဒ်ကွာ. ဘတ်အာထိုဒ်ဝဲတရာလံယ် တဲဝိယ်လုံဖဲလလ်မေဒ်တေယ်သနယ်တံယ်ဟောဖှာဝဲဒတ်လံယ်.

အနေဒ်ချိုဒ်မေဒ်တေယ်သနယ်တံယ်

ဣဒံ ပုရေ စိတ္တမစာရိ စာရိကံ၊
 ယေနိစ္ဆကံ ယတ္ထကာမံ ယထာသုခံ။
 တဒဇ္ဇဟံ နိဂ္ဂဟိဿာမိ ယောနိသော၊
 ဟတ္ထိပွဘိန္နံဝိယ အင်္ဂုသဂ္ဂဟော။

အခံလုံပကညံ ... သဒ်ဝဲအိမ်လုံညာပဝဒ်အာမဒ်. သယ်သယ်ကွာခါ. လုံလိုတ် တးဂေယ်ဝါမယ်သဒ်. အယ်ယိုယ်အဆံဆံသေတ်. ခုတ် ကဘဒ်ဟဒ်လဲဒ်ကျဲဒ်စာဖူဝဲလီဖဲတ်ယလ်ကွဲတ်စံယ်. ကဆံ တရတ်နေတ်. ကဆံအသိုလံယ်ဖွဲဒ်ကွဲဒ်သိုတ်သံဝဲမေသ်

သောဒ်. သဒ်နေတ်မေသ်လုံအကြးဒ်. နလိုသွေဂေယ်
ပတံသ်. ဘတ်ဆံတ်လံယ်နေဒ်ကိုဒ်. သိုတ်သံကေယ်ဝဲမံယ်.
ဆိုမိုတ်အာထိုဒ်ကြးဒ်ဝဲမေသ်လံယ်.

မေသ်ဝဲခမဒ်တေယ်သနယ်တံယ်ကတးသ်ဘွံ. တပူယ်ဃံဒးဒ် (သာနု) နဲသ်သံ
ဟဲကနတ်တရာမေသ်ဝဲနဒ်သေတ်နေတ်. ခဲဖျိသီတ်ညာထီတ်ဖှာသေတ်စယ်လို့သ်
ပါတရာလံယ်မုသ်လံယ်နံလ်ဘွံ (သာနု) နဲသ်သံနေတ်ကဲထံတ်ဝဲပီဠကဒ်သးပူတ်
ဆံယ်ယဟာတယ်အရှေယ်မျဒ်တပါမေသ်လံယ်.

(သာနုသာမဏေ) . ပိုဒ်ထွန်စီယံလိ.



(၆)

ပါဝေယျက . ကဆံ . ဝိဒ်ထူဒ်

ကစသယွယ်နေတ်သယ်ဂူထွီဒ်ကံသ်. ဇေယ်တဂိုယ်ဖျသ်ပူယ်. ဆိတ်နံယ်အိုတ်ဒေဒ်ဝဲခါ. အကျံပျူဒ်ဝဲကောသလဒ်စံယ်ပယ်ဒိုတ် (ပါဝေယျက) ကဆံဃို. (အပ္ပမာဒရတာ ဟောထ) စဒ်ထံတ်မေဒ်တေယ်သနယ်တံယ်ဟောဖှာဝဲဒတ်လံယ်.

**ပျိဒ်ခိဒ်ပယ်ကဲသဒ်
(ပါဝေယျက) ကဆံ**

လုံဘံတ်ဒေဒ်ခါ. ဂေသ်ပံသ်အိုတ်ပွဲယ်ဂေယ်မဒ်ဝဲ (ပါဝေယျက) ကဆံနေတ်တုယ်သဒ်ပွသ်ထံတ်ဝိယ်ဘံ. တနီယ်မုသ်ဒေဒ်. လဲယ်လံယ်ဝဲလုံကလောလ်ဖဒ်ဒိုတ်တဖူးတ်ပူယ်. လံယ်ဘူးကပေလ်ကွာ. ဟာကေယ်ထံတ်တနေသ်လးယ်ဝဲ. ကဲသဒ်လံယ်. တသ်ဂေသ်တကွဒ်. ပတီရုံဒ်ပျဒ်ဝဲ. ကောသလဒ်စံယ်ပယ်ဒိုတ်ခံ. မးဝဲကဆံတရတ်သေတ်. ထုံဒ်ထံတ်ကေယ်လုံကပေလ်ကွာလံယ်.

ကဆံတရတ်နေတ်. လဲယ်ဝဲဖဲတသ်လံသ်ဝိယ်. ပျဒ်ဝဲတသ်ဒုံဒ်လုံမဲလ်ညာ. လုံတသ်ဒုံဒ်သိုဝဲ. တပုသ်ဖဒ်ဒိုတ်ဒိုသ်ထံတ်ဝဲလံယ်. (ပါဝေယျက) ကဆံနေတ်သဒ်တဟံတ်ဆူတ်ထံတ်ဝဲဒတ်. ဒးဒ်အရှေတ်ဝိတ်ဂဲယ်ထးတ်သဒ်. ပူယ်ဖွဲဒ်ဝဲလုံကပေလ်ကွာလံယ်. တသ်ဂေသ်တကွဒ်. နဲသ်သံသေတ်ခံ. ပတီရုံဒ်ပျဒ်ဝဲကစသ်ယွယ်လံယ်.

ကစသ်ယွယ်ခံ.

ပိုအဲတ်သေတ်ဇုံ.

ကဆံပဲနေတ်မံယ်. မေသ်ဝဲပကဟိဒ်ကပေလ်ကွာ. ကပူယ်ဖွဲဒ်တညံကဲဝဲ. နံသ် စသ်မဒ်ထုံဒ်ပူယ်ဖွဲဒ်ဝဲကဲဒေဒ်. သုဝဲသေတ်ခံ. ကီလေယ်သယ်မေသ်ဝဲ. ထွဲဒ်မုံဒ် ကဲဝဲဖဲကပေလ်ကွာ. သုအိုတ်လံယ်ဘူးဖိုတ်ဝဲလံယ်. ယိုမံယ်လုံကြးဒ်ဂေယ်ဝါဂေယ် ကိုယ်. အခွေဒ်ယသ်ဖုညာပတံသ်ယိုလံယ်. ကျိစာကွဲဒ်စးဒ်အာထိုဒ်ဒတ်ဝီယ်. သုသေတ်နသ်ကေလုံကီလေယ်သယ်ကပေလ်ကွာ. နံသ်စသ်သေတ်နေတ်ဒေဒ် ဂေယ်ဝါကပူယ်ဖွဲဒ်သောဒ်. ထုံဒ်ဖှောဒ်ထံတ်ကေယ်သဒ်. ခဲလးသ်ဇံယ်. တဲဝီယ် လုံဖဲလလ်မေဒ်တေယ်သနယ်တံယ်ဟောဖှာဝဲလံယ်.


အနေဒ်ချိုဒ်မေဒ်တေယ်သနယ်တံယ်

အပ္ပမာဒရတာ ဟောထ၊
သဝိတ္တမနုရက္ခထ။
ဒုဂ္ဂါ ဥဒ္ဓါရတတ္တာနံ၊
ပကေံ သန္ဓောဝ ကုဉ္ဇရော။

အခံလုံပကညံ ... တသာပေယ်နံတ်သဒ်ဂေယ်မေသ် (အပ္ပမာဒတရား) ကွာ မုံသ်ပးယ်ဒတ်ကေယ်ဇံယ်. နံသ်စသ်သဒ်နေတ်. စံဒ်ရှံဒ်ဒတ် ကေယ်ဇံယ်. လံယ်ဘူးကပေလ်ကွာ. ကဆံဖါနေတ်. ထုံဒ် ပူယ်ဖွဲဒ်ထံတ်. နံသ်စသ်သဒ်လုံကပေလ်ကွာမေသ်သောဒ်. လုံကီလေယ်သတ်ကပေလ်ကွာ: သုနံသ်သံသေတ်ဖုညာ. ထုံဒ်ပူယ်ဖွဲဒ်ဒတ်ကေယ်သဒ်ခဲလးလ်ဇံယ်.

မေသ်မေဒ်တေယ်သနယ်တံယ်ကကားသ်ဘုံ. နံသ်သံသေတ်နေတ်တုယ်ဝဲလုံ (အရဟတ္တဖိုလ်) လံယ်.

(ပါဝေယျက) . ကဆံ . ပိုဒ်ထွန်ဒီယံဇီ.



(၇)

နဲသ်သံယဲသ်ကယယ် . ဝိဒ်ထွဒ်

ကစသ်ယွယ်နတ်. ဟီတူသ်လောလဲဝဲ (ပါလိလေယျက) ကဆံပယ်လိုဒ်ကျွ မှုဒ်ပတံသ်. ပလံသ်အိုတ်ဝဲ (ပါလိလေယျက) ပွသ်ကွာဒေဒ်ခါ. အကျ်ပျုဒ်ဝဲဟဲ တပူယ်ယံဒးဒ် (အရှင်အာနန္ဒာမထေရ်) မေသ်ဝဲနဲသ်သံယဲသ်ကယယ်ယို. (သစေ လဘေထ နိပကံသဟာယံ) စဒ်ထံတ်ခမဒ်တေယ်သနယ်တံယ်ဟောဖှာဝဲဒတ် လံယ်.

ပျိဒ်ခိုဒ်ပယ်ကဲသဒ်

နဲသ်သံယဲသ်ကယယ်ဟဲလူယ်ပျလ်ထွဲပွသ်ကွာ

မယ်လောလ်ထွဲ ... ကစသ်ယွယ်အိုတ် (ပါလိလေယျက) ပွသ်ကွာကဲသဒ်ဂေသ် ကျိယ်နတ် (ပြည်တော်ဝင်ဓမ္မပဒဝတ္ထုတော်. ပထမတွဲ.၁. ယမကသဂ်. ၅. ခုမြောက် (ကောသမ္ဗိရဟန်းများဝတ္ထု) ပူယ်လးပွဲယ်ကွဲဒ်ပျဒ်ပလ်ဝိယ်လီမေသ်လံယ်. (ဖဲအီယ်နတ် ပဒ်သဲဒ်ဒးဒ်ခမဒ်တေယ်သနယ်တံယ်ကဲသဒ်ဂေသ်ကျိယ်နတ် လံယ်ကပျဒ်ကေယ်ဝဲလံယ်. လးပွဲယ်ဒိုတ်မိုတ်လိုတ်သဒ် နတ်ကေယ်ကွသ်ကေယ်ဝဲဖဲနတ်ဇံယ်)

သတေဒ်ကျိဒ်လာ. ဝသ်ထွဲခါဘွဲအနယ်ထပေယ်. ဝိသယ်ခယ်. စဒ်ထံတ်ကျ် တကတ်ဖဒ်ဒိုတ်သေတ်နတ်. ကတမံသ်ပေဒ်နောတ်သဒ်ကစသ်ယွယ်. ယေ

ကညာပတီရှ်ဒဲ (အရှင်အာနန္ဒာ) လံယ်ဖဲနေတ်ခါ. အနဲယ်နဲယ်အယဒ်ယဒ်. ဟဲဘာကစသ်ယွယ်. နဲသံသဲသ်ကယယ်ဖုညာသေတ်နသ်ကေ. သုံဒ်ဘိုဒ်သဒ်လုံ (အရှင်အာနန္ဒာ) အိုတ်ရှးနေသုသေတ်လုံ. ကစသ်ယွယ်အိုတ်ပတီရှ်ဒ်ဖိုတ်နေယေ ကညာဝဲလံယ် (အရှင်အာနန္ဒာ) နေတ်ကွဲထံတ်ဝဲနဲသံသဲသ်ကယယ်သေတ်. ကညဒ် ဝဲလုံ (ပါလိလေယျက) ပွသ်လံယ်. ဘိုဒ်ကတုယ်ကစသ်ယွယ်အိုတ်ဘုံ. အိုတ်ထံ တပါဝဲလုံကစသ်ယွယ်အိုတ်. ချဲဒ်ချေလဲယ်ကွဲနဲသံသဲသ်ဖုညာ. တကြးဒ်ဝဲမံယ်. ဆိုမိုတ်ဝဲ. လုံတသ်လံသ်ယီယ်မဒ်. အိုတ်ဝဲပွသ်ကွာ. ဟဲပတ်နဲသံသဲသ်ပလံတ်သ် ဃလ်ဝီယ်. တပါထဲဇံယ်လဲယ်ဝဲလုံကစသ်ယွယ်အိုတ်လံယ်.

(ပါလိလေယျက) ကဆံပယ်နေတ်. ထီတ်ဖို (အရှင်အာနန္ဒာမထေရ်) ဒးဒ် ကမ္ပိယ်ဖဲတ်ထံတ်. နံတ်ကေဖဒ်ထံတ်ဘိုဟဲစိတ်ပံယ်ဝဲလံယ်. ကစသ်ယွယ်ခံ. ကြံတာဇံယ်တဂေယ်. အဝဲနေတ်မေသ်ဝဲလိုင်ကျေယယ်ကစသ်ယွယ်. မိယ်ဝဲ (အရှင်အာနန္ဒာမထေရ်) လံယ်တဲဘုံ. ကဆံပယ်နေတ်. ဖဲတုယ်လံသ်ကွေလ်လံယ် ဝဲနံတ်ကေဝီယ်ဟိတဂးသ်နေဝဲတဖျံသ်တသ်ဘံလံယ် (အရှင်အာနန္ဒာ) ခံတဟေတ် ဝဲ. ကိုယ်တဲယ်ဟဲစောလ်ဝဲဘိုဒ်ကစသ်ယွယ်. လးသ်ပတ်ခံတ်ထေဒ်ဟံတ်ခိုတ်ဖူးတ်. ပလံလံယ်ဝီယ်ဘာလံယ်ကစသ်ယွယ်လုံကြးဒ်လံသ်အိုတ်ဝဲလံယ်.

ဖိုအဲတ် (အာနန္ဒာ) ဇံ.

နဟဲတပါလံတ်ဇေယ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွဲဇံ.

ဟဲပတ်တပူယ်ပံဝဲဒးဒ်. နဲသံသဲသ်ကယယ်လံယ်ကစသ်.

ခါအီယ်သုသေတ်အိုတ်ဖဲလဲတ်.

တသီတ်ညာဘတ်ဒေဒ်. ကစသ်ဒိုတ်တသ်အိုတ်သဒ်ယို. လုံတသ်ခူးအိုတ်ပွသ် ကွာတစိုတ်အိုတ်ပလံတေသ်ဃလ်ဝဲလံယ်ကစသ်.

ဖိုအဲတ် (အာနန္ဒာ) ဇံ.

လဲယ်ကောဒ်ကေယ်သုဝဲသေတ်နေတ်ဇံယ်.

(အရှင်အာနန္ဒာ) နေတ်လဲယ်ကောဒ်နေနဲသံသဲသ်ကယယ်ဟာကေယ်ကွဲ ဝဲလံယ်. တဲအိုတ်သကောဒ်ဝဲဒတ်ဝီယ်ဘုံ. နဲသံသဲသ်ခံပတီရှ်ဒ်ထံတ်ဝဲဒတ် လံယ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွဲဇံ.

ကစသ်ဒိုတ်နေတ်ဟဲဖွိစသ်ထံတ်ဝဲလုံ. ပယ်မိူကွာမေသ်ဃို. နုညဒ်သေယ်
မွေဒ်ပွယ်. ကဲသဒ်မေသ်ဝဲနသ်ကေ. လုံပွသ်ကွာတပါဝဲဟဲကညဒ်ထံ. ကံခဲအမူဒ်
မယ်ဝဲဒတ်မံယ်. ဝိုဒ်ဖျေဒ်ပွယ်သေတ်မဒ်. တအိုတ်ဝဲမံယ်ကစသ်ဇေယ်.

ဖိုအဲတ်နဲသ်သံသေတ်ဇုံ.

(ပါလိလေယျက) ကဆံပယ်နေတ်. ကယဲသ်ဘတ်ပျူဒ်. ဝိုဒ်မူဒ်ခဲလးလ်ဖျေဒ်
ဆီမယ်နေဝဲလံယ်မံယ်.

ဖိုအဲတ်နဲသ်သံသေတ်ဇုံ.

သဒ်ဒေဒ်သောဒ်. တကောဒ်ဝိုယ်မံတ်. မေတနေသ်ဝဲဒတ်မံယ်. ဒေဒ်အီယ်
ဝဲအိုတ်တပါနေတ်ဂေယ်ဒါခဲလံတ်မံယ်တဲဝီယ်လုံဖဲလလ်မေဒ်တေယ်သနယ်တံယ်
ဟောဖှာဝဲဒတ်လံယ်.

အနေဒ်ချိုဒ်မေဒ်တေယ်သနယ်တံယ်

၁. သစေ လဘေထ နိပကံ သဟာယံ၊
သဒ္ဓိံ စရံ သာဓု ဝိဟာရိ ဝီရံ။
အဘိဘုယျ သဗ္ဗာနိ ပရိဿ ယာနိ၊
စရေယျ တေနတ္ထမနေော သတီမာ။

အခံလုံပကညံ ... အိုတ်တပူယ်ဃံ. ကြးဒ်မေသ်ဝဲ. ဂေယ်ဝါအိုတ်သေမေသ်
ဒတ်. တီယ်ကျိယ်ဂးသ်ကွးယ်. သတီဒ်ပံညာသေတ်. အိုတ်
မေသ်ဝဲ. ပံညာအိုတ်ဒတ်ဝိုယ်မံတ်တကောဒ်ဂေယ်. မေ
နေသ်ဝဲမံယ်. ဗေယယ်ခဲလးသ်. ဆံတ်ဖှောဒ်မယ်ဝဲဒးဒ်ဝိုယ်
မံတ်ဂေယ်သေတ်တပူယ်ဃံ. သဒ်ခုမုံသ်ပးယ်သတီဒ်အိုတ်
ဂေယ်. ကျေဒ်ကျယ်ဘတ်အိုတ်ဝဲလံယ်.

၂. နော စေလဘေထ နိပကံ သဟာယံ၊
သဒ္ဓိံ စရံ သာဓု ဝိဟာရိ ဝီရံ။
ရာဇာဝ ရဋ္ဌံ ဝိဇိတံ ပဟာယ၊
ဇကော စရေ မာတံ-ရညေဝ နာဂေါ။

အခံလုံပကညံ ... အိုတ်တပူယ်ဃံ. ကြးဒ်မေသ်ဝဲ. ဂေယ်ဝါအိုတ်သေမေသ်
ဒတ်. တီယ်ကျိယ်ဂးသ်ကွးယ်. သတီဒ်ပံညာသေတ်. အိုတ်
မေသ်ဝဲပံညာအိုတ်ဒတ်. ဝိုယ်မံယ်တကောဒ်ဂေယ်. မေ

တနေသ်ဝဲမံယ်. ပယ်နေတ်နးယ်ပလ်ဝီယ်လီ. ထီကံသ်
တးယ်စိုဒ်. ဟဒ်ဖဒ်ကွေလ်ဝဲသောဒ်နေတ်. မေသ်ဂေယ်
ဂေယ် (မာတင်) ကဆံပယ်နေတ်. လုံပွသ်ကွာတဒုလံယ်
ဟဒ်လဲဒ်အိုတ်ဝဲသောဒ်နေတ်မေသ်ဂေယ်ဂေယ်. တဂယ်
ပွယ်မံယ်ဘတ်အိုတ်ကျေဒ်ကေယ်ဝဲမေသ်လံယ်.

၃. ကေသု စရိတံ သေယျော၊

နတ္ထိ ဗာလေ သဟာယတာ။

ကော စရေ နစ ပါပါနိ ကယိရ၊



အပွေသုက္ကော မာတင်ရညေဝ နာဂေါ။

အခံလုံပကညံ

... အိုတ်တဂယ်ပွယ်ဂုယ်ပွယ်ကျေဒ်ဝဲနေတ်. မေသ်မျဒ်ဒိုတ်လံယ်
ပွယ်မးဒ်ကွာ. ပိုယ်မံတ်ဂေယ်ဝါမျိတအိုတ် (မာတင်) ကဆံ
ပယ်နေတ်ကျံဒ်ကျံဒ်မဲဒ်ဟဒုလံတ် လုံပွသ်ကွာဟဒ်အိုတ်ဝဲ
မေသ်သောဒ်. တဂယ်ပွယ်ကျံဒ်ကျံဒ်မဲဒ်. ဘတ်အိုတ်ကျေဒ်ဝဲ
လံယ်. တဂေယ်အးမုဒ်. ပျုဒ်မယ်ဝဲတဂေယ်.

မေသ်ဝဲမေဒ်တေယ်သနယ်တံယ်ကတးသ်ဘွံ. နဲသ်သံယဲသ်ကယယ်သေတ်
နေတ်တုယ်ဝဲလုံ (အရဟတ္တဖိုလ်) လံယ်.

နဲသ်သံယဲသ်ကယယ် . ပိဒ်ထူဒ်ဝီယ်လီ.



(၈)

မာရ်နတ်သား . ဝိဒ်ထူဒ်

ကစသ်ယွယ်နေတ်. အိုတ်ဟီမဒ်ဝိုယ်တယ်ပွမ်ကွာ. တောယဒ်ဖျဒ်ပူယ်ဒေဒ်
ခါအကျ်ပျူဒ်ဝဲ (မာရ်နတ်သား) ဃို. (အတ္ထမိ ဇာတမိ သုခါ သဟာယာ)
စဒ်ထံတ်မေဒ်တေယ်သနယ်တံယ်ဟောဖှာဝဲဒတ်လံယ်.

**ပျိဒ်ခိဒ်ပယ်ကဲသဒ်
(မာရ်နတ်) ဒးဒ်ကစသ်ယွယ်တသ်ဆိုမိတ်**

ဖဲနေတ်ကယ်လဒ်ခါ. အိုဒ်ချိဒ်ပးပြုလ်တသ်. တရာတအိုတ်ပယ်အးဒိုတ်သေတ်.
နေဒ်စဲဒ်မယ်နဒ်. ဘတ်တူသ်ကံယ်သဒ်ပွယ်တကွဒ်. ထိတ်လံယ်ဝဲနေတ်မံယ်ကစသ်
ယွယ်နေတ်တသ်သဒ်ကညံယ်အိုတ်ထံတ်ဝဲဃို. တမယ်သီမယ်နဒ်ထဲဒ်ဝဲ. ပွယ်သေတ်
တကွဒ်ဒေဒ်ဝဲတမယ်သီမယ်နဒ်. ယယ်နေတ်လုံတရာအတး. ကဲဝဲစံယ်ပယ်. နေသ်
လံတ်ဇေယ်. တသ်ဆိုမိတ်အိုတ်ထံတ်ဝဲလံယ်. တသ်ဆိုမိတ်အိုတ် (မာရ်နတ်သား)
သီတ်ညာဝဲနေတ်မံယ်.

(ရှင်ဂေါတမ) မေမိတ်ကဲဘတ်သဒ်ဝဲစံယ်ပယ်မံယ်. တသ်လုံကဲစံယ်ပယ်နေတ်
ကဲထံတ်သာပေယ်နံတ်ဂေသ်ကျိယ်ခံတ်ထေဒ်လံယ်. ဒေဒ်ကကဲစံယ်ပယ်ယယ်
ကတဲဒ်တိုနေဇံယ်. ဆိုမိတ်ဝီယ်ဟဲဝဲ. ကစသ်ယွယ်နေတ်. တမယ်သီမယ်နဒ်ပွယ်
သေတ်နေတ်. တမယ်သီမယ်နဒ်လးယ်ဝဲ. လုံတရာအတးကဲနေစံယ်ပယ်မံယ်
ကစသ်ယွယ်နေတ်ပွါမျာပလ် (ဣဒ္ဓိပါဒ်) လွိသ်ပါဝီယ်လီမေသ်ဃို. ဟီမဒ်ဝိုယ်

တယ်ကစးသ်ဖဒ်ဒိုတ်. ဒံဖူးတ်သေတ်. မေပညိုတ်သဒ်အိုတ်ထံတ်လုံထူနေတ်မံယ်.
ကဲထံတ်ထူခဲလးသ်လံယ်. ယယ်နသ်ကေ. ဒးဒ်ထူသေတ်တက့ဒ်. လုံကြးဒ်မယ်
ထဲဒ်ဖုညာ. ဘတ်မယ်ဝဲရုံဒ်ထံတ်ဝဲလံယ်. ကစသ်ယွယ်ခံ.

ပွဲယ်ကစးသ်ဒံဖူးတ်. ဟေတ်ဝဲထူသေတ်နသ်ကေ. ကညံတဂယ်ဂံသ်မဒ်.
ကူလးနေဝဲတကဲ. တေယ်ပူယ်မကဒ်. ပိုဒ်ဖွဲတ်နဒ်ထီတ်ဝီယ်မေသ်ဝဲပွဲယ်နေတ်.
ကယ်မကိုယ်ယဲသ်ပါကွာသဒ်ကဒါဝဲတကဲလးယ်မေသ်လံယ်. ကယ်စဒ်ထံတ်. စဲဘုံဒ်
ဃလ်ဘုဒ်သေဝဲတရာသေတ်. မယ်လံယ်မသ်ဂံသ်. ပလံသ်ဘတ်ကျေဒ်ဝဲမေသ်
လံယ်တဲဝီယ်မယ်ဗိုယ်ဖုံဒ်ဝဲမာရ်နတ် ဟဲတ် (မာရ်နတ်) ယိုဒ်ဇံ.

နတသ်သိုတ်သံ. အောဝယ်တဒ်နေတ်တမို့. ယတသ်သိုတ်သံအောဝယ်တဒ်
နေတ်တမို့လံယ်နယ်ဒးဒ်ယယ်တပူယ်ဃံမေဒ်ပတံသ်. တလိုတ်အိုတ်သကောဒ်
ဆွေ့ဝဲမံယ်ယယ်ကစသ်နေတ်ခံ. ဒေဒ်အီယ်မို့သိုတ်သံဝဲလံယ်တဲဝီယ်လုံဖဲလလ်
မေဒ်တေယ်သနယ်တံယ်ဟောဖှာနေဝဲလံယ်.

အနေဒ်ချိုဒ်မေဒ်တေယ်သနယ်တံယ်

- ၁. အတ္တမို ဇာတမိုသုခါ သဟာယာ၊
တုဋ္ဌိ သုခါ ယာ ဣတရီတရေန။
ပုညံ သုခံ ဇီဝိတ သင်္ခယမို၊
သဗ္ဗဿ ဒုက္ခဿ သုခံ ပဟာနံ။

အခံလုံပကညံ ... အကျဲကေဒ်စဒ်မေဟဲဖှာထံတ်ဝဲမံယ်. နေသ်တကောဒ်ဝိုယ်
မံတ်ဂေယ်နေတ်. ခုတ်ကဘဒ်ဝဲလံယ်. ဖဲနေသ်တက့ဒ်.
သဒ်ကျေယ်နဒ်တီယ်နေတ်ခုတ်ကဘဒ်ဝဲလံယ်. ဘိုဒ်ကသီ
ခါမယ်ပလ်ဘတ်ဝဲ. ဂေယ်ဝါဘူတ်ကယ်နေတ်ခုတ်ကဘဒ်
ဝဲလံယ်. ပိုဒ်ဖွဲတ်နဒ်ခဲလးလ်နေတ်. ပဲယ်ဖျဲဒ်ကွေလ်ဒးဒ်
အရဟတ္တဒ်မဲဒ်နေတ်. ခုတ်ကဘဒ်ဝဲလံယ်.

- ၂. သုခါ မတ္တေယျတာ လောကေ၊
အထော ပေတ္တေယျတာ သုခါ။
သုခါ သာမညတာ လောကေ၊
အတ္ထော ဗြဟ္မညတာသုခါ။

အခံလုံပကည် ... ဖဲလောကဒိဒ္ဓံ. မယ်လုသ်ဝဲမိုသ်နေတ်. ခုတ်ကဘဒိဝဲလံယ်
 မယ်လုသ်ပသ်နေတ်. ခုတ်ကဘဒိလံယ်. ကဲနဲသ်သံနေတ်.
 ခုတ်ကဘဒိဝဲလံယ်တဂေယ်အးမူဒိက္ခာ. ခါပူယ်ဖွဲဒိဝဲနေတ်.
 ခုတ်ကဘဒိလံယ်.

၃. သုခံ ယာဝဇရာ သီလံ၊
 သုခါ သဒ္ဓါ ပတိဋ္ဌိတာ။
 သုခေါ ပညာယ ပဋိလာဘော၊
 ပါပါနံ အကရဏံ သုခံ။

အခံလုံပကည် ... သီဒိလဒ်နေတ်. တုယ်လုံသဒိပွသ်သေတ်. ခုတ်ကဘဒိဝဲ
 လံယ်. သတယ်တရာတဟိုဒ်. ဂးသ်တီယ်ဂေယ်နေတ်. ခုတ်
 ကဘဒိဝဲလံယ်. နေတ်တံပံညာဂေသ်နေတ်. ခုတ်ကဘဒိ
 ဝဲလံယ်. တဂေယ်အးမူဒိတမယ်လးယ်ဝဲနေတ်. ခုတ်ကဘဒိ
 လံယ်.

မေသ်ဝဲမေဒိတေယ်သနယ်တံယ်ကတးသ်ဘုံ. နဒိအာဂယ်သေတ်. နေသ်ဝဲ
 တရာထူလံယ်.

(မာရ်နတ်သား) . ဝိဒိထူဒိဝိယံလီ.



နာဂဝဂ်

နာဂ

ဝဂ္ဂ (ဝဂ်)

နာဂဝဂ္ဂ

... ကဆံအူပမယ်တရာ

... အစူဒ်ဆေဒ်. ဝါ. အခါဆေဒ်.

... (နာဂဝဂ်) ကဆံအူပမယ်တရာစူဒ်. ကွသ်လုံကဆံနေတ်
မေအးဝဲမံယ်အယ်တရဲယ်အိုတ်လံယ်မေဘွာဝဲဖုသူအံတ်သေ
လံယ်အဘျဲဒ်အာဝဲလံယ်ကဆံနေတ်ဒေဒ်ကဘွာ. ဘတ်ဒို
တံသ်မယ်လိုနေဝဲမေသ်သောဒ်နံသ်စသ်သဒ်အးနေတ်.
ဆံတ်ယံသ်လံယ်သိုတ်သံကေယ်ငံယ်မေဘွာထံတ်ဘျဲသူအံတ်
ဝဲသေလံယ်မေနဝံသ်ဖွတ်နဒ်ပူယ်ဖွဲဒ်ဂီသ်ကနဒ်ခုတ်ကဘဒ်
လံသ်ကွဲရှးနေဝဲနယ်လံယ်ပျဒ်ကဆံအဒိုအူပမယ်မေသ်ဝဲဒီ
ဆီသးခါမျဲဒ်မေသ်ဒတ် (နာဂဝဂ်) နေတ်ဝီယံကတးသ်ဝဲဖဲ
အီယံလံယ်.

နာဂဝဂ် . ဝီယံလီ.

၂၄။ တဏှာဝဂ်

(၁)

(ကပိလ) ညတ် . ဝိဒ်ထူဒ်

ကစသ်ယွယ်နေတ်. သယ်ဂူထွီဒ်ကံသ်. ဇေယ်တဂိုယ်ဖျသ်ပူယ်. ဆိတ်နံယ်. အိုတ်ဒေဒ်ဝဲခါ. အကျ်ပုဗ္ဗဒ်ဝဲ (ကပိလ) ညတ်ဃို. (မနုဇေယ ပမတ္တ ဝာရိနော) စဒ်ထံတ်မေဒ်တေယ်သနယ်တံယ်ဟောဖှာဝဲဒတ်လံယ်.

အတေဒ်ပျေဒ်ယဒ်

(ကပိလ) လုံညာပဝဒ်ကဲသဒ်

လုံတလးကျေလ်. အတေဒ်ကယ်လဒ်. ကဒ်သပဒ်ကစသ်ယွယ်. ပုဗ္ဗဒ်ပရိနေတ် ဗယ်ဝိယ်လံသ်ခီ. ဆးကတံသ်ခါနေတ်. မေသ်ဝဲသ်ပွသ်ဒိုတ် (သာဂတ) ဒးဒ်ပုသ် ဒေခွါ (ကပိလ) သေတ်နေတ်. ထွံဒ်ကညံကွာ. ကဲဝဲသံခါနဲသ်ပဝဒ်လံယ်. သုသေတ် မို (သာမိနီ) ဒးဒ်ဒေမုတ် (တာပနာ) သေတ်နသ်ကေ. လဲယ်လုံသံမုတ်ဖျသ်. ကဲဝဲသံမုတ်လံယ်ဝဲသ်ပွသ် (သာဂတ) နဲသ်သံနေတ်. ကဂုယ်အာထိုဒ်. ဝိပဒ်သနယ် ဆိုမိုတ်ဝိယ်. ဝသ်ဒွဲသးလာခါပဒ်လို. အိုတ်လုံဥပဇ္ဈယ်တရတ်ခံတ်ထေဒ်. တုယ်လုံ အရဲဟတ္တဒ်ဖိုယ်. မယ်လိုနေကမထာဝိယ်. နံလ်ပွသ်ကွာအာထိုဒ်. ဂုယ်လံယ်တရာ. တုယ်လုံအရဟတ္တဒ်ဖိုလ်လံယ်.

ပုသ်ဒေခွါ (ကပိလ) နေတ်ပညိုတ်ဝဲကမယ်လို (ဂန္ဓ ဝူရ) ဃိုမယ်ဝဲသေဘွဲဒ် ပီဇုကဒ်သးပူယ်ဝိယ်. မိယ်ဟူသတ်ဖှာ. ခေပွယ်အာဝဲ. လဒ်ပယ်ပဒ်အိုတ်ထံတ်.

ယယ်မံတ်သေပံညာအာ. မယ်နဒ်ဒိုတ်ယောဒ်ယိုတ်ဝဲသဒ်လံယ်. ပွယ်တဲလုံမေသ်
ဘတ်အလံသ်. တမေသ်တဘတ်နေတ်မေသ်ဂေယ်ဂေယ်. တမေသ်တဘတ်နေတ်.
မေသ်ဘတ်ဝဲမေသ်ဂေယ်ဂေယ်. အပျိဒ်အိုတ်အလံသ်နေတ်. အပျိဒ် တအိုတ်မေသ်
ဂေယ်ဂေယ်. အပျိဒ်အိုတ်လံသ်နေတ်. အပျိဒ်တအိုတ်မေသ်ဂေယ်ဂေယ်. တဲဝဲ
သေထံဘိုလံယ်.

မျဒ်နိုသီဒ်လဒ်မေသ်ဝဲ. နဲသ်သံသေတ်. လုံတရကွဲတး. မေသိုတ်သံဇံယ်.
နဲသ်သံသေတ်ဇံ.

သုသေတ်နေတ်မေသ်သီတ်ညာဝဲထဲလဲတ်.

တတူသ်လောလံယ်သဒ်. တဲဆးကဒါပွယ်. ကဲဒ်ယဲဒ်တဲဆာဝဲပွယ်လံယ်.
တဲကွဲလုံဝဲသ်ပွယ်ဒိုတ် (သာဂတမထေရ်) အိုတ် ဝဲသ်ပွယ်ဒိုတ်. ဟဲကညဒ်သိုတ်သံဝဲ
နသ်ကေ. ပုသ်ဒေခွါတကနတ်. ဒီဘွံသးဘွံ. သိုတ်ဆဲဝဲနသ်ကေ. တကနတ်ဝဲယို.
ပုသ်ဒေခွါ (ကပိလ) ဇံ. နမယ်ပလ်ကယ်နေတ်. မေသ်နယ်လံယ်. ကဗျာကဒါ
နေဇံယ်. တဲဝီယ်ကေယ်ကညဒ်ဝဲဒတ်. စဒ်ဖဲခါနေတ်ဘွံ. မျဒ်နိုသီဒ်လဒ်နဲသ်သံ
တကွဲဒ်ပလ်တံသ်ကွေလ်ဝဲဇံယ်လံယ်. (ကပိလမထေရ်) နေတ်ဒးဒ်အကျေဒ်
တဂေယ်. နဲသ်သံတကွဲဒ်. ပံဖေယ်သဒ်လီ. ဟီကမတ်ထံဘိုမဲ့ဝဲမေသ်လံယ်.
အူပိုဒ်ကပျုဒ်ဝဲ. တနီယ်မုသ်ခါနေတ်မေသ်လံယ်. ဆိတ်နံယ်အိုတ်ကရိဒ် (ပါတိ
မောက်) လံသ်ဖဲတ်ဃလ်နံတ်ဝီသ်သုတ်ဝီယ်.

နဲသ်သံသေတ်ဇံ.

ဟဲတုယ်အိုတ်ဖိုတ်ခါအီယ်နဲသ်သံဖုညာ. လေတ်လယ်မယ်လို (ပါတိမောက်)
ဝီယ်လီကဲထံတ်လံတ်ဇေယ်.

နဲသ်သံသေတ်ခံ.

ကေယ်တဲဆးကဒါ (ကပိလမထေရ်) သေတ်တမေသ်လုံဘျဲဒ်ကအိုတ်. ဆိုမိုတ်
ဝဲယိုအိုတ်ကစုဖိုဝဲခဲလးသ်လံယ်.

(ကပိလမထေရ်) ခံ.

နဲသ်သံသေတ်ဇံ.

(သုတ်. အဘိမဗ္ဗာ. ဝိနည်း) တအိုတ် (ပါတိမောက်) နေတ်မယ်လိုဂေယ်
တမယ်လိုဂေယ်တမေသ်ဘျဲဒ်ဖိုတ်အိုတ်. တဲဝီယ်ဆးထးတ်လဲယ်ကွေလ်ဝဲလံယ်
ဒေဒ်အီယ်မံယ်. (ပကိလမထေရ်) နေတ်မယ်လံယ်သုဒ်ကွေလ်ဝဲ. ကဒ်သပဒ်
ကစသ်ယွယ်ပရီယဒ်တီဒ်သယ်သနယ်လံယ်. ဖဲတသ်တနီယ်. ဝဲသ်ပွယ်ဒိုတ်

(သာဂတမထေရ်) ပျူဒဲပရိတ်နေတ်ဗယ်လံယ် (ကပိလမထေရ်) သီဘုံလဲယ်ဝဲ
လုံအဝီယ်စီနုလ်ရလ်ပူယ်လံယ်အမိုဒးဒဲဒေမုတ်သံမုတ်ဖိုသေတ်နသ်ကေ. ဒေဒဲဝဲ
အဖိုခွါ (ကပိလ) အယူယ်တးဆိုတ်ဝဲနဲသ်သံဂေယ်ဝါဖုညာ. တုယ်ခါဘတ်သီဘုံ
ကဲထံတ်ဝဲလုံအဝီယ်စီနုလ်ရလ်ပူယ်လံယ်.

(တံငါသည်) သေတ်လုံညာဂေသ်ကျိုယ်

ကဒ်သပဒ်ကစသ်ယွယ်. လဲဒ်ထဲဒ်ခါနေတ်မေသ်လံယ်. တသ်ဟုတ်ယဲသ်
ကယယ်သေတ်နေတ်. နံလ်လံယ်လူတ်ဟုတ်ဝဲတသ်လုံ. တဝံတဖူးတ်ပူယ်. တဝံဖို
သေတ်လူယ်ဖံတ်ဝဲယို. စိတ်ဖှောဒဲဝဲလံယ်. အိုတ်ခူသုတ်ပွသ်ကွာ. အလံသ်တအိုတ်.
ထီတ်ဝဲတောယဒ်ဖျသ်. အိုတ်. သံခါတပါ. ဘာလံယ်ဝဲ. ကဲနေလသ်ကစသ်ပွဲသ်
သေတ်. အာကိုဒိုတနေလ်သဒ်မံယ်ကစသ်. ရှံဒ်ထံတ်ဝဲလံယ်. မထေရ်ခံ.

သုသေတ်နေတ်. ဒေဒဲဝဲသီဒ်လဒ်အဂယ်. ကိုကွဲတ်တဘဒ်အလံသ်တအိုတ်
ဝဲမံယ်. သုသေတ်ခဲလးလ်ဟီဖံတ်ဂးသ်ကေယ်. ယဲသ်ပါသီဒ်လဒ်ဇံယ်. တဲဝဲလံယ်
ဂေယ်လီမံယ်ကစသ်. ဒုတ်လံယ်သဒ်ဝီယ်. မထေရ်ခံ. ဟေတ်ဝဲယဲသ်ပါသီဒ်လဒ်
လံယ်. ဖံတ်ဂးသ်သီဒ်လဒ်ဝီယ်. ဒေဒဲဝဲသုသေတ်နေတ်. သဒ်မူဂေသ်ကျိုယ်ယို
မေသ်နသ်ကေ. ပွဲဟဒ်ဂံယ်. သုသီဒ်လဒ်တဂေယ်. သိုတ်သံတဲတ်ဝဲလံယ်ဝီယ်ဘုံ.
တဝံဖိုသေတ်ဟဲတုယ်ဝဲဒတ်. ထီတ်ဝဲတသ်ဟုတ်သေတ်နေတ်. မယ်သီဝဲခဲလးသ်
ဝီယ်ကေယ်ဝဲဒတ်လံယ်. တသ်ဟုတ်သေတ်သီဘုံ. ဖံတ်ဂးသ်ဘတ်ဝဲသီဒ်လဒ်အယ်
နပေါယ်ယို. ကဲထံတ်ဝဲလုံနဒ်ကံသ်လံယ်. ကစသ်ယွယ်တဆူတ်ဘးတ်စးလ်ခါကယ်
လဒ်ပဒ်လို. ကညံကံသ်. နဒ်ကံသ်ထံတ်လံယ်အိုတ်ဘတ်ဝဲလံယ်.

**ပျိုဒ်ခိုဒ်ပယ်ကဲသဒ်
(တံငါသည်) ယဲသ်ကယယ်**

ကောတမဒ်ကစသ်ယွယ်. ဖံဖဒ်ပွေဒဲဝဲခါဘုံ. နဒ်သာယဲသ်ကယယ်သေတ်
ဘိုဒ်သယ်ဂူတ္တီဒ်ကံသ်ဖဲ (တံငါသည်) တဝံပူယ်ကဲထံတ်ဝဲလံယ်. ကဲခိုတ်ဒိုတ်နဒ်
သာနေတ်လုံ (တံငါသည်ကြီး) ဟီတ်နံလ်ဟံဒ်ဝဲ. နဒ်သာအဂယ်ဖုညာ. လုံအဂယ်
(တံငါသည်) သေတ်ဟီတ်ပူယ်. အဆံဆံတဘုံယံ. နံလ်ဟံဒ်ဝဲလံယ်. နီယ်သံလာခါ
ဘတ်ဘုံ. တနီယ်ယံတဆးယံ. တဘုံယံအိုတ်ဖွဲတ်ဝဲဒတ်လံယ်. (တံငါသည်ကြီး)

ခံဖဲတဝံပူယ်အီယ်. တနီယ်ညာပွယ်အိုတ်ဖွဲတ်လံယ်သေတ်. အိုတ်ဒေဒဲဝဲဇေယ်. ဟဒ်ဃုသီကွသ်သီတ်ညာဝဲဘွံ.

မေသဲဝဲအိုတ်ဖွဲတ်ဃုလ်ဒးဒ်. ယဖိုခွါလံယ်. ဆိုမိုတ်ဝဲဝီယ်. ဒုံဒ်အံတ်ဖိုသတ် သေတ်ဂံသ်. ယေတ်ခယ်ဖုညာ. မးဟေတ်ဝဲလံယ်. ဖိုသတ်ခဲလးသ်နေတ်. စဒ် လုံလိုသ်ကွဲဟံတ်ခိုတ်ကမူတ်. မံလံခိုတ်သေခါ. အဆံဆံခိုတ်ထံတ်ဖိုသတ်ခွါဝဲဒတ် လံယ်.

ကဲထံတ်ညတ်မေသဲဝဲ (ကပိလ) နဲသ်သံ

(ကပိလ) နဲသ်သံနေတ်. ကစသ်ယွယ်တဆူတ်. ဘးတ်စးယ်ကယ်လဒ်ခါ. ဆးကတံသ်ပဒ်လို. ဘတ်တူသ်ကံယ်လံယ်ဘတ်. နလ်ရလ်ပူယ်ဝီယ်. ကယ်အစို ကဘိုဒ်ကဘံပတံသ်. ပူယ်နလ်ရလ်ဝီယ်ဘွံ. လုံ (အစီရဝတီ) ထီကျိပူယ်. ကဲထံတ် ညတ်ထူဖဒ်ခိုတ်တဘိုလံယ်. ခိုတ်တသ်ဒေဒ်ထူ. မေသဲဝဲနသ်ကေ. ညတ်ဖဒ်ခိုတ် ကောလ်ပူယ်နေတ်. နးအုတ်ဝဲခိုတ်မဒ်လံယ်. ဘတ်တဲဝဲဒေဒ်နေတ်လံယ်. (ကပိလ မထေရ်) နေတ်ကယ်လဒ်ယေလ်ထံ. ယွယ်တသ်သိုတ်သံမေသဲဝဲ. ပီဇုကဒ်သးပူတ်. မယ်လိုပိုဒ်ချဒ်ဝီယ်. တဲဘတ်ဝဲကစသ်ယွယ်ကူသ်ဘျဲဒ်ဃို. ဒေဒ်ထူမယ်သဒ်ဂေယ် ခိုတ်ဝဲလံယ်. ဆိုတ်ထုဘတ်ဝဲနဲသ်သံသေတ်ဃို. မေသဲဝဲညတ်ထူဖဒ်ခိုတ်ကောလ် ပူယ်. နးအုတ်နးပိုဒ်ဝဲမေသ်လံယ်.

(ကပိလ) ညတ်ထူဖံတ်နးရှးလုံ ကစသ်ယွယ်အိုတ်ဂေသ်

တနီယ်မုသ်ဒေဒ် (တံငါသည်) ပေါလ်ခွါဖိုယဲသ်ကယယ်သေတ်နေတ်. ထိုတ်ထွဲ စယ်လုံ (အစီရဝတီ) ထီကျိပူယ်လဲဒ်အူဖံဒ်ဘတ်ဝဲ (ကပိလ) ညတ်ထူလံယ်ထီတ် ဝဲညတ်ဘွံဝဲသေတ်ဖိုခွါတဖတ်ဒတ်နေတ်. ဖံတ်ညတ်လဲဒ်အူကတးသ်ခါ. နေသ် ဝဲညတ်ထူဖဒ်ခိုတ်တဘိုလံယ်. မေလဲယ်ဟေတ်ဆဲဒ်သဒ်စံယ်ပယ်. ကနေသ်ဝဲဆူဒ် လဒ်ကျိယ်စေအာမဒ်လံယ်ဟဒ်ပလဲတဲကွးဝဲဝီယ်. ထးနုလ်ညတ်ထူလုံခိုပူယ်ဝီယ်. ဟဲဆဲဒ်သဒ်ဝဲစံယ်ပယ်လံယ် စံယ်ပယ်ခိုတ်ခံ.

မေသဲဝဲညတ်. ကဲသဒ်ဒေဒ်ထူဂေသ်ကျိယ်. ကစသ်ယွယ်ဒုသီတ်ညာဝဲမံယ်. ဆိုမိုတ်ဝီယ်မးရှးလုံဇေယ်တဂိုယ်ဖျသ်တုယ်ဘွံ (ကပိလ) ညတ်ထူအံထံတ်ကောလ် ပူယ်နေတ်မံယ်. ဖျသ်ပူယ်တဃုယ်. နးအုတ်ပိုဒ်ဝဲခဲလးသ်လံယ်.

ခံယံပယံဒိုတ်ပတီရုံဒ်ထံတ်ဂေသ်

ခံယံပယံဒိုတ်ခံ. ပတီရုံဒ်ဝဲကစသ်ယွယ်လံယံ.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇုံ.

ညွတ်ဝဲအီယံ. ဘတ်မဒု. ဒိုတ်တသ်ဒေဒ်ထူအိုတ်ဝဲလဲတ်.

ဘတ်မဒုညွတ်နေတ်ကောလ်ပူယံနးအုတ်ဝဲလဲတ်ကစသ်.

တကတ်ခံယံပယံဒိုတ်ဇုံ.

ညွတ်ဝဲအီယံ. လုံကဒ်သပဒ်ကစသ်ယွယ်သယံသနယ်ပူယံခါကဲထံတ်ဝဲမိယံ (ကပိလ) နဲသ်သံလံယံ. သေဝဲပီဠကတ်လေလ်ရဒ်မဒ်ဟူထီတ်ဘတ်ဗဟူသူတဒ် အာဝဲမေသ်လံယံ. တနသ်ကေ. လဒ်လယံပဒ်ဖံဒိုတ်တဒ်မဲဒ်ဒိုတ် (တဏှာ) မယ် နေဒ်စဲဒ်ဇံယံဃို. လုံတဒိုကနတ်အတသ်တဲ. နဲသ်သံဂေယံဝါဖုညွာဆိုတ်ဝဲလံယံ. မယ်လံယံသုံဒ်ဝဲ. ကဒ်သပဒ်ကစသ်ယွယ်သနယ်လံယံဃိုမံယံ. ကစသ်ယွယ် တဆူတ်. ဘးတ်စးယံခါကယ်လဒ်ပဒ်လို. ဘတ်တူသ်ကံယံလံယံနလ်ရလ်ပူယံဝီယံ. ကယ်အစိုကမံယံ. ကဘိုဒ်ကဘံပတံသ်. ခါအီယံဟဲကဲထံတ်ဘတ်ညွတ်လံယံ. ရိုဒ်ဖဒ် ဟောဖှာဝဲ. ကစသ်ယွယ်ကူသ်ဘျဲဒ်မယ်လိုပိုဒ်ချဒ်ပီဠကဒ်ဃို. ကဲထံတ်ဝဲဒေဒ်ထူ လံယံ. ဆိုတ်ဝဲနဲသ်သံဂေယံဝါဖုညွာသေတ်ဃို. ညွတ်နေတ်ကောလ်ပူယံနးအုတ် ပိုဒ်ဝဲမေသ်လံယံ.

တကတ်ခံယံပယံဒိုတ်ဇုံ.

ကမးဝဲညွတ်တဲတသ်မေသ်လံယံ.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇုံ.

မးတဲဒတ်မံယံကစသ်.

ကစသ်ယွယ်တဲစဒ်ဝဲ (ကပိလ) ညွတ်လံယံ.

နယ်အီယံ (ကပိလ) မေသ်ဝဲလံတ်ဇေယံ.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇုံ.

မေသ်မံယံကစသ်ပွဲသ်နေတ်မေသ် (ကပိလ) လံယံ.

နအိုတ်ဟဲဝဲဖဲလဲတ်.

ကစသ်ပွဲသ်အိုတ်ဟဲလုံအဝီယံစီနလ်ရလ်ဖဒ်ဒိုတ်ပူယံလံယံ.

နဝဲသ်ပွဲသ် (သာဂတ) နဲသ်သံမံယံ. အိုတ်ဖဲလဲတ်.

ဝဲသ်ပွဲသ်ဒိုတ် (သာဂတ) နဲသ်သံနေတ်ပျုဒ်ပရီနေတ်ဗယ်လီကစသ်.

နမိ (သာမိနီ) အိုတ်ဖဲလဲတ်.

မိ (သာမိနီ) သေတ်နသ်ကေ. ကဲထံတ်လုံအဝိယံစီနလ်ရလ်ဖဒ်ဒိုတ်ပူယလံယံ.
နဒေမုတ်ဖို (တာပနာ) အိုတ်ဖဲလဲတ်.

ဒေမုတ်ဖို (တာပနာ) နသ်ကေကဲထံတ်လုံအဝိယံစီနလ်ရလ်ဖဒ်ဒိုတ်ပူယလံယံ.
ခါအိယံနမေသီ. ဘတ်လဲယံကေယံဝဲဖဲလဲတ်.

ကစသ်ပွဲသ်နေတ်. ဘတ်လဲယံလုံအဝိယံစီနလ်ရလ်ဖဒ်ဒိုတ်ပူယလံယံ.

(ကပိလ) ညတ်ထူနေတ်ပတီရုံဒ်ဖှာဒေဒ်အိယံဝိယံဘွံ. သဒ်တမုံသ်ဒိုတ်အိုတ်
ကဲထံတ်ဝဲယို. တဆံတီသ်ဒိုတ်ဒးဒ်ခွီကနူယံဝိယံသီဝဲဒတ်လံယံ. သီဝိယံဘွံကဲထံတ်
ဝဲလုံအဝိယံစီနလ်ရလ်ဖဒ်ဒိုတ်ပူယလံယံ.

ဟောနေတရာဂေသ်

ထိတ်ဟူဘတ်ဝဲကဲသဒ်နေတ်မံယံ. ပွယ်အာဂယ်သေတ်နေတ်. ပွယ်ဖုံဒ်
ဟနောဒ်ဆူကိတ်ထံတ်ဝဲဒတ်လံယံ.

ကစသ်ယွယ်နေတ်. စံတ်ထီသီကွသ်ဝဲ. ဟဲတုယံဖိုတ်ပွယ်အာဂယ်သေတ်.
သဒ်တသ်လိုတ်ဘတ်ဝိယံ. (ဓမ္မစရိယံ ဗြဟ္မစရိယံ ကတော ဟုတွာ သုတ္တမံ)
ကျေဒ်တရာဂေသ် ဂေယံဝါအိုတ်ဆိုဂေသ်. တပူယံဃံမေကဲထံတ်မံယံ. ဂေယံဝါ
ဒိုတ်မဒ်စဒ်ထံတ်တဲဝိယံလုံဖဲလလ်မေဒ်တေယံသနယံတံယံဖုညာဟောပွာဝဲဒတ်
လံယံ.

အနေဒ်ချိုဒ်မေဒ်တေယံသနယံတံယံဖုညာ

- ၁. မနုဇဿ ပမတ္တစာရိနော၊
- တဏှာ ဝမုတိ မာလုဝါဝိယ။
- သော ဣဝတီ ဟုရာ ဟုရံ၊
- ဖလမိစ္ဆံ ဝါနုရော ဝနသ္မိံ။

အခံလုံပကညံ ... သာပေယံနံတ်မူဒ်. ပျုဒ်ကျေဒ်မယ်ဝဲ. သတ္တဝယ်ဖုညာ
(တဏှာ) နေတ်ဒေဒ် (မာလော) မုသ်ကဖိုမုသ်သောဒ်.
တိုပွါအာထံတ်ဝဲလံယံလိုတ်အံတ်သေတ်သတ်ဒေဒ်တဒ်အံဒ်
ပွသ်ကွာသောဒ်ဖုတစံသ်ဖဲတ်ဝဲသေတ်တထူတ်ဝိယံတထူတ်
ဒေါဒ်. (တဏှာ) တိုပွါအာပွယ်နေတ်တဃတ်ဝိယံတဃတ်.
ဘတ်စိတ်လေသ်လိုယ်ဝဲလံယံ.

၂. ယံ သော သဟတေ ဇေဓိ၊
 တဏှာ လောကေ ဝိသတ္တိကာ။
 သောကာ တဿ ပဝေန္တိ၊
 အဘိဝဋ္ဌံ ဝိရဏံ။

အခံလုံပကညံ ... နံတ်ပနသ်ဟံတ်နေတ်. ဘတ်ဒးဒ်မူခိုတ်စုယ်. ဒိုတ်အာထံတ်
 ဝဲမေသ်သောဒ်. ဖဲလောကဒ်ဘုံဒ်ယလ်ဘူဒ်ထံ (တဏှာ)
 ဒိုတ်စိုမယ်ဒးတ်ဘတ်တူသ်ဝဲပွယ်ဖုညာ. ကိုသ်ဂံယ်သဒ်အုံဒ်
 သေတ်. တိုပွါအာဝဲဒတ်လံယ်.

၃. ယေ စေတံ သဟတေ ဇေဓိံ၊
 တဏှံ လောကံ ဒုရစွယံ။
 သောကာ တမှာ ပပတန္တိ၊
 ဒုဒဗိန္နုဝ ပေါက္ခရာ။

အခံလုံပကညံ ... ထီဖူးတ်နေတ်. တအိုတ်ထံဒတ်. တကံလတ်လိုယ်. လံယ်
 တလေတ်ကျေလ်ဝဲမေသ်သောဒ်. ဖဲလောကဒ်ဒွဲ. ဘတ်စိုဒ်
 ကံခဲမေသ်ဒတ် (တဏှာ) နေတ်နးယ်ဝဲပွယ်တဂယ်. ကိုသ်
 ဂံယ်သဒ်အုံဒ်သုံဒ်ကျေလ်ဝဲသဒ်လံယ်.

၄. တံ ဝေါ ဝဒါမိ ဘဒ္ဒံ ဝေါ၊
 ယာဝန္တေတ္ထ သမာဂတာ။
 တဏှာယ မူလံ ခဏထ၊
 ဥသီရတ္ထောဝ ဝိရဏံ။
 မာဝေါ နဋ္ဌံ သောတောဝ၊
 မာရော ဘဒ္ဓိ ပုနပ္ပုနံ။

အခံလုံပကညံ ... ဃိုမံယ်ဖဲတသ်လံယ်. ဟဲတုယ်ဖိုတ်သုဝဲသေတ်ဖုညာ. ဂေယ်
 ဝါတသ်တဲယယ်ကစသ်. ကဟောဖှာနေဝဲ. လိုတ်ဘတ်.နံတ်
 ပနသ်ဟံတ်. ဂိသ်ကနဒ်ပွယ်နေတ်ဘတ်ခူတ် ဖှဒ်နံတ်မေသ်
 သောဒ်. ပွယ်လုံလိုတ်ဘတ်. နေဗယ်သေတ်နေတ်. ခူတ်ဖှဒ်

ကွေလ် (တဏှာ) ဂိသ်ကနဒ်ဇံယံ. ထီဆဲဒ် ဖျဲဒ်တလေသ်
ခွေ. တပေထူတုံနတ်မေသ်သောဒ်. (ကိလေသမာရ်)
နတ်သုဝဲဖုညာထဒ်တလဲလဲဒုမယ်ဖျဲဒ်ဆီလသ်တဂေယံ.

မေသ်ဝဲမေဒ်တေယံသနယ်တံယံကတးသ်ဘုံ. (တံငါသည်) ဖိုခွါယဲသ်ကယယ်
သေတ်ပျီယံဖျဲဒ်တနောဒ်အိုတ်ထံတ်. ပညိယံဖွံတ်နဒ်ကတးသ်ဝဲ. ကဲနဲသ်သံလုံ
ကစသ်ယွယ်အိုတ်လံယံ. ဝိယံဘုံတယေလ်တမံသ်တုယံဝဲလုံ (အရဟတ္တဖိုလ်)
လံယံ.

(ကပိလ) ညတ် . ဝိဒ်ထူဒ်ဝိယံလီ.



(၂)

ထောင့်မိုသ်ဖို . ဝိုဒ်ထူဒ်

ကစသ်ယွယ်နေတ်. ယယ်စကျိယ်ကံသ်. ဝေယ်လူဝိုယ်ဖျသ်ပူယ်. ဆံတ်နံယ် အိုတ်ဒေဒ်ဝဲခါ. အကျ်ပျုဒ်ဝဲထောင့်မိုသ်ဖိုတဒုဃို. (ယထာဝိ မူလေ အနုပဒ္ဒဝေ ဒဠေ) စဒ်ထံတ်မေဒ်တေယ်သနယ်တံယ်ဟောဖှာဝဲဒတ်လံယ်.

**ပျိဒ်ခိုဒ်ပယ်ကဲသဒ်
ပဝဒ်ဟိတ်ဃံအဆံဆံ**

တနီယ်မုသ်ဒေဒ်. ကစသ်ယွယ်နေတ်နံလ်ဒေဒ်မေယ်ခိုတ်လုံ. ယယ်စကျိယ် ဝေယ်ပူယ်ခါ. ထိတ်ဘတ်ထောင့်မိုသ်ဖို. တဒုဃိုနီယ်ကမ္ဘိထံတ်ဝဲလံယ် (အရှင် အာနန္ဒာမထေရ်) ခံပတီရှ်ဒ်ဝဲလံယ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကံ့ဇုံ.
ဘတ်မဒုဃိုနီယ်ကမ္ဘိဝဲလဲတ်ကစသ်.
ဖိုအဲတ် (အာနန္ဒာ) ဇုံ.
နထိတ်ထောင့်မိုသ်ဖိုနေတ်လံတ်ဇေယ်.
ကူသ်ဒိုတ်ယွယ်ကစသ်ကံ့ဇုံ.
ထိတ်ဝဲမံယ်ကစသ်.

ထောင့်မိုသ်ဖိုနေတ်. လုံကဒ်သပဒ်ကစသ်ယွယ်. လဲဒ်ထဲဒ်ခါ. ဘိုဒ်အံတ် ဆိုတရောလ်တဖူးတ်ဂံယ်ထေဒ်. ကဲထံတ်ဝဲဆံမိုသ်ဖိုလံယ်. ဟူဘတ်ဝဲ. ဂုယ်ပွါ

ကမထာတရာ၊ နဲသံသံတပါ၊ တရာကလုသ်ဃို၊ သီဝိယံဘုံကဲထံတ်လုံပယ်မျို
 မိယလုံ၊ အူပရိဒ်မေသမိလံယဟနိယံမှသ်ဒေါဒ်၊ ဝတ်နုလ်တသ်ဟဒ်လံသ်ပူယခါ၊
 ထိတ်ဝဲလးတ်ဟိုဒ်သဒ်၊ မွဒ်မွဒ်တကွဒ်နံသ်စသ်၊ လိုယဂုယံပွါကဲထံတ်ဝဲ၊ (ပုဠုဝက
 သညာ) ဝိယံနေသ် (ပထမဈာန်) လံယသီဘုံကဲထံတ်လုံဗျယ်မယ်ကံသ်၊ စူတေယံ
 လံယဗျယ်မယ်ကံသ်၊ ကဲထံတ်ဒေါဒ်သဲထီမျိုကွာ၊ ကတိဒ်သေတ်ဖံဒ်ပျယ်မူဒ်ဃို၊
 ခါအီယံကဲထံတ်ဒေါဒ်ထောဒ်မိုသ်ဖိုလံယံ၊ ဟဲပတ်လံသ်ဒီ၊ နဲသံသံဖုညာ၊ ဟူဘတ်ဝဲ၊
 တသ်တဲဒေဒ်နေတ်ဘုံ၊ ပွီယံဖံဒ်တနောဒ်ထံတ်ဝဲလံယံ၊ ကဲသဒ်ဒေဒ်နေတ်၊ ကစသ်
 ယွယ်သီတ်ညာဝဲဃို၊ ဆးထးတ်ဝဲဖဲကွဲ၊ လုံဖဲလလ်မေဒ်တေယံသနယံတံယံဖုညာ၊
 ဟောဖှာနေဝဲလံယံ၊

အနေဒ်ချိုဒ်မေဒ်တေယံသနယံတံယံ

- ၁. ယထာဝိ မူလေအနုပဒ္ဒဝေ ဒဠေ၊
 ဆိန္ဒောဝိ ရုက္ခော ပုနရေဝ ရူဟတိ။
 ဝေမ္ပိ တဏှာ နုသယေ အနုဟတေ၊
 နိဗ္ဗတ္တတီ ဒုက္ခမိဒံ ပုနပျုနံ။

အခံလုံပကညံ ... ဂိသ်ကနဒ်ဂးသ်ကွးယံတဒ်တ်ဖျဒ်ဝဲ၊ ကိုလ်ကသ်အထူတ်ဖဒ်
 ဒိုတ်နသ်ကေ၊ သေတ်ထူတ်နေတ်၊ ဒေါဒ်ထံတ်ကဒါဝဲမေသ်
 သောဒ်၊ ဒေဒ်နေတ်မယ်သဒ်အိုတ်ဘုံဒ်ကဒ်သဒ် (တဏှာ)
 နေတ်မယ်ဟဒ်ဂံယံဝဲမေတကဲမံယံ၊ ဘတ်နုလ်ဟုံဒ်စဒ်ဝဲဖွတ်
 နဒ်နေတ်၊ ထဒ်တလဲလဲကဲထံတ်ဘတ်ဝဲဒေါဒ်လံယံ၊

- ၂. ယဿ ဆတ္တိံသတိ သောတာ၊
 မနာပသဝနော ဘုဿ။
 မဟာ ဝဟန္တိ ဒုဒ္ဒိဋ္ဌိံ၊
 သင်္ကပ္ပါ ရာဂနိဿိတာ။

အခံလုံပကညံ ... ပျေပျေထယ်ထယ်၊ လံယံနေဒ်သဲဒ်အယ်ယိုယံသေတ်ကွာ၊
 ယွယ်နုလ်လံယံသးဆီဃုပါ (တဏှာ) ထီအိုတ်ပွယ်ဖုညာ၊
 စဒ်ဒးဒ် ရယ်ကဒ်၊ ဂေသ်ဒိုတ်ဝဲတသ်ပညိုတ်သေတ်တကွဒ်၊
 တို့သ်လဲလ်ပတ်ဃုလ်ကွေလ်ဝဲလံယံ၊

၃. သဝန္တိ သဗ္ဗမိ သောတာ၊
 လတာ ဥပဇ္ဇ တိဋ္ဌတိ။
 တဉ္စ ဒိသွာ လတံ ဇာတံ၊
 မူလံ ပညာယ ဆိန္ဒထ။

အခံလုံပကညံ

... (တဏှာ) မေသံဝဲထီပျသ်ထီမ္ပိနောတ်. ခဲလးသ်မေသ်ဒတ်
 အယ်ယိုယ်သေတ်ကျာ. ပုလ်ယွယ်နံလဲဝဲလံယ် (တဏှာ)
 မေသံဝဲတသ်မုသ်သေတ်နောတ်ခွယ်ရဒ်ဃုပါကျာအယ်ယိုယ်
 ဃုပါကျာ. အိုတ်ထးတ်ဂးသ်ဝဲမေသ် (တဏှာ) တသ်မုသ်
 ဒးဒ်မဲဒ်ပံညာ. ဒံတ်ဖျဒ်ကေယ်ဇံယ်.

၄. သရိတာနိ သိနေဟိဟာနိစ၊
 သောမနဿာနိ ဟောန္တိ ဇန္တုနော။
 တေ သာတသိတာ သုကေသိနော၊
 တေဝေ ဇာတိဇရူပဂါနရာ။

အခံလုံပကညံ

... သတ္တဝယ်သေတ်ဖုညာ. သဒ်တယုသ်ဂေသ်. အဲတ်ကိုဂေသ်.
 သဒ်ခုဂေသ်သေတ်နောတ်. ကဲထံတ်ဝဲလံယ်. မေသံဝဲသတ္တ
 ဝယ်သေတ်နောတ်. အိုတ်ထးတ်ဝဲနောဒ်သဲဒ်လောလ်ကံ.
 အယ်ယိုယ်ကျာ. ဟဒ်ဃုဝဲကယ်မကိုယ်. ခုတ်ကဘဒ်ဃို.
 ဘတ်နံလ်ဟံဒ်ဂေသ်. သီဂေသ်သေတ်တုယ်အိုတ်ဝဲလံယ်.

၅. တသိကာယ ပုရက္ခတာ ပဇာ၊
 ပရိယန္တိ သသောဝ ဗန္ဓိတော။
 သံယေဇန သင်္ဂံသတ္တကာ၊
 ဒုက္ခပေန္တိ ပုနပ္ပုနံ စီရာယ။

အခံလုံပကညံ

... ဒးဒ် (တဏှာ) ပတံသ်ကဝံယ်ဃလ်သဒ်. သတ္တဝယ်သေတ်
 နောတ်ဒေဒ်ဘတ်တကွံယ်ပူယ်မေသံဝဲ. ပဒဲဖိုသောဒ်. ဘတ်
 ပိုယ်ဖုံဒ်အိုတ်ဝဲဒတ်လံယ်. (ကာမသံယောဇဉ်) အထုံဒ်ဘုံဒ်
 ကဒ်သဒ်မေသံဝဲ. သတ္တဝယ်သေတ်နောတ်. ကယ်လဒ်ထံ
 မဒ်ဘတ်နံလ်ဟံဒ်သဒ်. စဒ်ထံတ်ဖွံတ်နဒ်သေတ်ကျာ. ထဒ်
 တလဲလဲဘတ်တုယ်နောသ်ဘတ်ဝဲဒတ်လံယ်.

၆. တသိဏာယ ပုရက္ခတာ ပဇာ၊
 ပရိသပ္ပန္နိ သသောဝ ဗန္ဓိတော။
 တသ္မာ တသိနံ ဝိနောဒယေ၊
 အာကခံန္တ ဝိရာဂမတ္တနော။

အခံလုံပကညံ ... ဒးဒိ (တဏှာ) ပတံသ်ကဝံယ်ဃလ်သဒ်နေသ်ဝဲ. သတ္တဝယ်
 သေတ်နေတ်. ဒေဒိဘတ်ဦယ်တကွံယ်ပူယ်မေသ်ဝဲ. ပဒဲဖို
 သောဒိ. ဘတ်ဦယ်ဖုံဒ်အိုတ်ဝဲဒတ်လံယ်ဃိုမံယ်. ဒေဒိနံသ်
 စသ်ရယ်ကဒ်ပူယ်ဖွဲဒ်သောဒိတံဒိတဒိဝဲပွယ်နေတ်. ဘတ်
 ဒံတ်ဖျဒိဝဲ (တဏှာ) လံယ်.

မေသ်ဝဲခမဒ်တေယ်သနယ်တံယ်ကတးသ်ဘွံ. ပွယ်အာဂယ်သေတ်နေတ်.
 တုယ်ဝဲလုံ (သောဟာပတ္တိဖိုလ်) လံယ်.

ကဲဒ်သဒ်အဆဲဒ်

အနုယ်ကဒ်ပဝဒ်ကွာထောဒိမိသ်မိနံလ်ကျိဒ်တာဂေသ်

ထောဒိမိသ်ဖိုနေတ်သီဝိယ်ဘွံကဲထံတ်ဝဲလုံ (သုဝဏ္ဏဘူမိ) စံယ်ပယ်မိလံယ်.
 ဖဲနေတ်သီဝိယ်ဒေဒိ. ကဲထံတ်လုံဒူပြိသ်ကသိကံသ်ပူယ်လံယ်.

ဖဲနေတ်သီဝိယ်ဒေဒိကဲထံတ်လုံ (သုပါဒက) ကဘံတနေကသေတ်ကိုယ်သဲယ်
 ဟိတ်လံယ်.


ဖဲနေတ်သီဝိယ်ဒေဒိကဲထံတ်လုံသီယ်ဟိုယ်ကျိအနုရယ်ခဒ်ဝေသ်စံယ်ပယ်မိ
 လံယ်.

ဖဲနေတ်သီဝိယ်ဒေဒိ. အနုရယ်ခဒ်ဝေသ်ထီထတ်လုံ (ဘောက္ကန္တ) တဝံကဲထံတ်
 ဝဲသုမနဒ်သဲထီဖိုမုတ်လံယ်. အမိယ်သေတ်ကောဒိဝဲသုမနဒ်လံယ် (ကျေးကုလား)
 သေတ်ကလးဒ်ဟံတ်ဃို (ဘောက္ကန္တ) တဝံဟဒ်ဂံယ်ဝဲ. ဟပူယ်ဃံဒးဒိအပါ. လဲယ်
 ဝဲလုံ (ဒိဃဝါဝိ) ကံသ်အိုတ်ဝဲ. ဖဲ (မဟာမုနိ) တဝံနေတ်လံယ် ဖဲနေတ်ဒတ်ခါ
 စံယ်ပယ်ဒိုတ် (ဒုဠဂါမဏိ) ပွယ်မိယ်လုံ (လကုဏ္ဍကအတိမ္မရ) အမဒ်ကျိနေတ်.
 ဒးဒိကေဒ်စဒ်တမိယ်ဃို. ဟဲတုယ်ထီတ်ဇံယ်. အဲတ်ဒေဒိသပေါကျဒ်ဃို. တေဖွံသဒ်
 ဝိယ်. ကေယ်ကွဲဝဲလုံ (မဟာပုဏ္ဏ) တဝံလံယ်. ဖဲနေတ်ခါ. အိုတ်လုံ (ကောဋိပဗ္ဗတ)
 ဖျသ် (မဟာအနုရုန္ဒါမထေရ်) နေတ်ဖဲတဝံပူယ်ဟဲဒေဒိမေယ်. ထီတ်ဝဲအမဒ်ကျိ
 မာဘွံ. ဟပူယ်ဃံဒးဒိနံသ်သံတဲဝဲလံယ်.

ဝဲသေတ်ကစသ်ယွယ်. ဟောပလ်ဝီယ်မေသ်ဝဲ. ထောင့်မှိုသ်မှိုနေတ်. ခါအီယ်
 ဟဲကဲထံတ်ဝဲ. အမဒ်ကျိမာဒေါဒ်လံယ်. အမဒ်ကျိမာဟူဝဲ. ဟသ်ကဲဒေဒ်နေတ်ဘွံ.
 တထိတ်ဃံနေသ်ဝဲ (ဇာတိဿရဉာဏ်) . နံတ်လံယ်ကဒါစိုယ်ဃတ်ခဲလးသ်. ဗွိယ်
 ဖုံဒ်တနောဒ်ထံတ်ဝဲ. ဃေနေခွေဒ်အဝယ်အိုတ်ဝီယ်လုံ (ပဉ္စဗလကမထေရ်) မုတ်
 အိုတ်လဲယ်ကဲဝဲနဲသ်သံလံယ်ဟူဘတ်ဝဲ (မဟာသတိပဋ္ဌာနသုတ်)ဖဲ(တိဿမဟာ
 ဝိဟာရ) ဖျသ်နေတ်တုယ်ဝဲလုံ (သောတာပတ္တိမှိုလ်) လံယ်. (ကျေးကုလား)
 သေတ်ဗေယယ်ခုတ်လံယ်ဝီယ်ဘွံ. ဟာကေယ်အိုတ်ဝဲ (ဘောဏ္ဍန္တ) တဝံ (ကလ္လမ
 ဝိဟာရ) ဖျသ် ဒိုကနတ်ဘတ်ဝဲ (အာသီဝိသောပမသုတ်) ဝီယ်ဘွံတုယ်ဝဲလုံ
 အရဟတ္တဒ်မှိုလ်လံယ်.

သံမုတ်နေတ်. ပျုဒ်ပရိနေတ်ဗယ်နီယ်ဘွံ. လုံကမူးသ်သောက်ခတ်သဒ်. နံသ်
 စသ်. ဘတ်ကျယ်လဲယ်ဝဲ. လုံဖဲဒိုတ်တဲပျုဒ်. စိုယ်ဃတ်သေတ်ကလွန်ဝီယ်. ခဲလးသ်
 မေသ်ဝဲသုသေတ်နေတ်. တသာပေယ်နံတ်သဒ်. မေသ်ဒးဒ် (အပ္ပမာဒတရား)
 လးပွဲယ်လသ်ကံတကေယ်. ဟေတ်သတိဒ်တဲတရား. ဟောဖှာနေဝဲဝီယ်ပျုဒ်ပရိ
 နေတ်ဗယ်လံယ်.

ထောင့်မှိုသံမှို . ခိုဒ်ထွန်ဝီယ်လီ.



(၃)

နဲသံသံလူယံထွဲဒ် . ဝိဒ်ထွဲဒ်

ကစသံယွယ်နေတ်. ယယ်စကျီယံကံသံ. ဝေယံလူဝိုယံဖျသံပူယံ. ဆိတ်နံယံ အိုတ်ဒေဒ်ဝဲခါ. အကျဲပျူဒ်ဝဲနဲသံသံလူယံထွဲဒ်တဂယ်ဃို. (ယော နိဗ္ဗနထော ဝနာမိမုတ္တော) စဒ်ထံတ်မေဒ်တေယံသနယ်တံယံဟောဖှာဝဲဒတ်လံယံ.

ပျိဒ်ခိဒ်ပယ်ကဲသဒ်

ကဲထံတ်တသံဟုတ်မေသံဝဲနဲသံသံလူယံထွဲဒ်

အိုတ်ပူယံသံဒးဒ် (အရှင်မဟာကဿပမထေရ်) အပွဲသံနဲသံသံတပါနေတ် ဂုယံအာထိုဒ်. သမထဒ်ကမထာ. နေလ်ပလ် (စတုတ္ထဈာန်) ဝိယံလီမေသံလံယံ. တနီယံမုသံဒေဒ်. နဲသံသံဖါတီသံ (ရွှေပန်းထိမ်) နေတ်ကဲထံတ် (ဝိသဘာဂ) မေသံဝဲဒတ် (မာတုဂါမ) မုတ်ဖိုအယ်ယိုယံ. ဘတ်တိုကံတ်ဝဲ. သဒ်စွဲလာတဒ်မဲဒ်ဃို. လူယံထွဲဒ်ကွေလ်ဝဲလံယံ. လူယံထွဲဒ်နသ်ကေ. တသ်မယ်ဒိုတ်ဆေဒ်. တမိယံမဒ် တမယ်ဝဲ. ကးတ်ဒိုတ်ဃိုပွယ်နံစိတ်လံယံကွေလ်လုံဟိတ်ပူယံလံယံ. စိတ်လံယံ ဟိတ်ပူယံဝိယံဘွံ. နဲသံသံလူယံထွဲဒ်နေတ်. ပံဒးဒ်ဝိုယံမံတ်တဂေယံဃို. လုသ် လံယံသဒ်မူဒးဒ်. ဟုတ်အံတ်တသ်မယ်မူဒ်လံယံ.

ရှုးဝဲလုံမယ်သီပွယ်တသ်လံသံ

တနီယံမုသံဒေဒ်. ဖံတ်ခွဲဒ်လူယံထွဲဒ်တသ်ဟုတ်. စးဃလ်စုလုံခူးလဲယံမူဝဲ. တုယံကွဲလံယံရို. ဒိုတံသ်မယ်ဒးတ်. လဲယံတို့သံဝဲလုံတသ်သွတ်ဒိုတ်လံယံ. (အရှင် မဟာ ကဿပမထေရ်) ဟဲဒေဒ်မေယံဒိုတ်. အိုတ်ထီထတ်ကြိယံပံဒ်. ဟဲမူယံထံတ် တသ်ဟုတ်. ထီတ်ဝဲဒတ်ဘွံ. မးပွယ်မယ်လံယံတြုသ်. ရှောဒ်လံယံကွဲပွဲယံဝိယံ.

လုံညာနလေဒ်ကျဲဒ်ပလ်. ကမထာနေတ်. ခါအီယံ.ကေယ်စံတ်ထီ. ဟီနလို
 သွေကေယ်ဇံယ်. တဲဝဲဒတ်. လူယ်ထွန်တသ်ဟုတ်နေတ်. ဒးဒ်မထေရ်တသ်သိုတ်
 သံ. နံတ်ထံတ်ကဒါဝဲဘွံ. ဂုယ်ပွါကမထာ. နေသ်ကဒါဝဲ (စတုတ္ထဈာန်) လံယ်.
 ဝီယံလုံပွယ်မယ်သီဇံယ်လံယ်. ပွဲမီနုယ်အံထံဃလ်. အဝဲခံတဟိုဒ်တဝဲဒ်. ပွယ်မယ်
 သီတသ်ကစသ်ဖုညာဝဲဒ်ကဝံယ်. ယံယ်ဃလ်ဝဲဒးဒ်. ဃဲလ်ဘံဒ်လဲဒ်နဲဒ်နသ်ကေ.
 ပွီယံဖုံဒ်တနောဒ်တအိုတ်ဝဲနေတ်. ကညံသေတ်ထီတ်ဝဲဘွံ. တမုံအဒ်အံ. လဲယ်
 ပတီရုံဒ်ဝဲစံယ်ပယ်လံယ်. စံယ်ပယ်ဒိုတ်ခံ.

ပေါလ်ခွါဝဲနေတ်. ပုသ်ကွေလ်ဇံယ်.

လဲယ်ထံတ်လုံကစသ်ယွယ်အိုတ်ဝီယံ. ရုံဒ်ထံတ်ပျဲဒ်ဝဲ. ဂေသ်ကျိယံခဲလးသ်
 လံယ် ကစသ်ယွယ်ခံ. ပုသ်ကွေလ်ဇံယ်. တဲထံတ်ဝဲဝီယံဘွံ. ဒးဒ်ယံယ်ချီယံတံယ်
 ကပြုသ်ခဒ်သဒ်. မယ်ကပံယ်လံယ်ဝဲလုံ. ပေါလ်ခွါအိုတ်နေတ်ဝီယံကဟောနေ
 ဘတ်သဒ်ဝဲတရာဃိုလုံဖဲလလ်ခေဒ်တေယ်သနယ်တံယ်ဟောဖှာဝဲဒတ်လံယ်.


အနေဒ်ချိုဒ်ခေဒ်တေယ်သနယ်တံယ်

ယော နိဗ္ဗနတော ဝနာဝိ မုတ္တော၊
 ဝနမုတ္တော ဝနမေဝ ဓာဝတိ။
 တံ ပုဂ္ဂလမေထ ပဿထ၊
 မုတ္တော ဗန္ဓနမေဝ ဓာဝတိ။

အခံလုံပကညံ ... ထံဒ်တဒ်ကညံပဝဲဒ်. ဟဒ်ဖဒ်ကွေလ်ဝဲ (တဏှာ) ပွသ်ဝီယံ.
 နုသံသ်အကျေဒ်ပွသ်ကွာ. ခါနုလ်ဝဲလံယ်. ပွယ်ဖွဲဒ် (တဏှာ)
 ဟီတ်ပွသ်ကွာဝီယံမဒ်. ကေယ်စီတ်ဝဲနုလ်ကဒါဝဲလုံ
 (တဏှာ) ပွသ်ပွယ်လံယ်ပွယ်ဝဲနေသုဟဲကွသ်ကတ်မံယ်အဝဲ
 နေတ်. ပွယ်ဖွဲဒ်ဟီတ်တံသ်ကရးသ်ပွယ်ဝီယံကေယ်လုံဟီတ်
 တံသ်ကရးသ်ပွယ်ကေယ်စီတ်ဝဲနုလ်ကဒါဝဲလံယ်.

ဟူဘတ်ဝဲခေဒ်တေယ်သနယ်တံယ်ဘွံ. လူယ်ထွန်တသ်ဟုတ်နေတ်. ပယ်ခေ
 ပွယ်သေတ်ခးတ်သဒ်. ဆီတ်နုယ်လုံပွယ်မယ်သီဇံယ်လံယ်. ဂုယ်ပွါဝီပဒ်သနယ်.
 တုယ်ဝဲလုံ (သောတာပတ္တိဖိုလ်) လံယ်ဝီယံဘွံနုလ်ဝေယ်စာ (စတုတ္ထဈာန်) ယူယ်
 ထံတ်မူဒ်လဲယံဝဲကစသ်ယွယ်အိုတ်ဃေကဲဝဲနုသံသ်လံယ်ကဲနုသံသ်ဝီယံဖဲကမူးသ်
 သေတ်ခးတ်သဒ်တုယ်ဝဲလုံအရဟတ္တဒ်ဖိုယ်လံယ်.

နုသံသယထွန် . ပိုဒ်ထွန်ဝီယံလီ.



(၄)

နှောင်အိမ် . ဝိဒ်ထူဒ်

ကစသ်ယွယ်နေတ်. သယ်ဝူထွီဒ်ကံသ်. ဇေယ်တဝိုယ်ဖျသ်. ဆိတ်နံယ်အိုတ်
ဒေဒိဝဲခါအကျ်ပျုဒိဝဲ (နှောင်ဖွဲ.ခြင်းအိမ်ရာ)ယို. (န တံ ဒဠ် ဗန္ဓနမာတု ဝိရာ)
စဒိထံတ်မေဒ်တေယ်သနယ်တံယ်ဟောဖှာဝဲဒတ်လံယ်.

**ပျိဒ်ခိုဒ်ပယ်ကဲသဒ်
(အနှောင်အဖွဲ.) တဲဝဲနေတ်မံယ်**

တဘျဲခါဒေါဒ်. ပယ်ခေပွယ်သေတ်နေတ်. ဖံနေတသ်ဟုတ်. စးချိုဒ်ဃလ်ဝိယ်.
ဟဲရှးဆဲဒ်သဒ်ဝဲလုံ. ကောသလဒ်စံယ်ပယ်အိုတ်လံယ်. စံယ်ပယ်ဒိုတ်နေတ်. တသ်
ဟုတ်တကုဒ်မးထေဒ်ဃလ်. အခံတ်ဒးဒ်ထဒ်ကွံယ်. ဒုဒ်နုလ်ပလ်ဝဲလုံ. ဃောဒ်
ပူယ်လံယ်.

ဖဲတသ်တနီယ်. ဇနပိုဒ်နဲသ်သံသးဆိသေတ်နေတ်. ကဘာကစသ်ယွယ်. ဟဲဝဲ
ခါထိတ်ဝဲ. ပွယ်ချိုဒ်ဃလ်တသ်ဟုတ်တကုဒ်သေတ်လံယ်. လုံခိတနီယ်ဟဒ်လဲဒ်
ဒေါဒ်မေယ်ခါသေတ်ထိတ်ဝဲဒေါဒ်လံယ်. မုသ်ဟာဘျဲ. နဲသ်သံသေတ်နေတ်. သုံဒ်
ဘိုဒ်သဒ်လုံ. ကစသ်ယွယ်အိုတ်. ပတီရှံဒ်ထံတ်ဝဲလံယ်. ကူသ်ဒိုတ်ထံယွယ်ကစသ်
ကွံဇဲ.

ကစသ်ပွဲသ်သေတ်. ဟဒ်လဲဒ်ဒေါဒ်မေယ်ခါ. ထိတ်ဝဲပွယ်ခဒ်ဃလ်. အခံတ်
ဒးဒ်ကဒ်ကွံယ်. ချိုဒ်ဃလ်တသ်ဟုတ်သေတ်လုံဃောဒ်ပူယ်. ကဖျဲဒ်ဆိဟဒ်ဂံယ်ဝဲ.
ပွယ်ချိုဒ်ဃလ်ဝိယ်. တသ်ဟုတ်သေတ်နေတ်. စိတ်ဖှောဒ်ဝဲတကဲမံယ်ကစသ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကံ့ဇံ့.

ကူးယ်ဒိုတ်နံ့ယဲဝဲ. တသ်ဖဲတ်ချိုဒ်ယလ်မိ့. အိုတ်ဒေဒ်ဝဲဇေယ်ကစသ်.

ဖိုအဲတ်နဲသ်သံသေတ်ဇံ့.

တသ်ဖဲတ်ချိုဒ်ဝဲနေတ်. တလံယ်တဲဝဲဒေဒ်. စုကဝဲယ်ပျိုဒ်စီ. ဘုဟုဖိုမာစဒ်ထံတ်
စွဲလာတဒ်မဲဒ်မူဒ်မေသ်ဝဲ (တဏှာ) ကီလေယ်သယ်အချိုဒ်နေတ်. အဆံအာမဒ်.
ယယ်. ထို. လဒ်. လံသ်ကွဲသ်ဘံကူးယ်ထံဒိုတ်အိုတ်ဝဲမေသ်လံယ်. တဘးဒ်ဒတ်.
အိုတ်ထံဂးသ်ကူးယ်ရဒ်ဝဲ. ကီလေယ်သယ်. တသ်ဖဲတ်ချိုဒ်သဒ်တကူဒ်. လုံညာ
ပံညာအိုတ်ကစသ်. တဖတ်သေတ်နေတ်ဖျဲဒ်ဆိဒ်တ်ဖျဲဒ်ဝဲ. တောထွဲဒ်ကဲဖူဝဲ. နဲသ်
လံယ်တဲဝဲဝီယ်ဟောပျဲဒ်ဝဲအတေဒ်ဇေကျဲဒေဒ်အီယ်လံယ်.

အတေဒ်ပျေဒ်ယဒ်

ထံဒ်ဖွဲဒ်သဒ် (အနှောင်အဖွဲ.) ကွာကဲဝဲပွယ်

လုံညာခါဒူပြီသ်ကသီကံသ်ပူယ်ပျယ်မတဒ်စံယ်ပယ်ဒိုတ်အိုတ်ကဲဒေဒ်ဝဲစံယ်ပယ်
ခါ. ယွယ်လံနေတ်. ကဲဘတ်ဝဲလုံပွယ်ဖွဲတ်နဒ်. မျီကွာလံယ်. ခါဘတ်ဖိုသတ်ခွါဘွံ.
အပသ်သီဝဲမယ်လုသ်အံတ်ကေယ်အမိုသ်လံယ်.

လုံခီဘွံအမိုနေတ်. ယွယ်လံတဘတ်သဒ်ဝဲနသ်ကေ. တေဖွဲဒ်ဒ်မုတ်ဖိုတဂယ်
ဝီယ်. သီဝဲလံယ်. နေတ်ဘွံအမာဟံဒ်သဒ်အိုတ်ထံတ်ဝဲလံယ်. ယွယ်လံနေတ်.
အမာဟံဒ်သဒ်အိုတ်တသီတ်ညာဝဲယို.

အဲတ်ဒေမုတ်ဇံ့.

နယ်နေတ်ဟဒ်တူသ်ငါသဒ်ဝီယ်လုသ်အံတ်ကေယ်သဒ်မူဇံ့. ယကကဲနဲသ်
သံလံယ်.

အဲတ်ဝယ်ဇံ့.

ယဝဲဟံဒ်သဒ်အိုတ်ယို. အိုတ်ဖွဲတ်ဝီယ်ထိတ်ဘတ်ဖိုဘွံမဒ်ကဲနဲသ်သံဇံ့.

ဃေကညာဝဲယို. အိုတ်ခေါဒ်ဝဲဖိုအိုတ်ဖွဲတ်ဝီယ်ဘွံ.

အဲတ်ဒေမုတ်ဇံ့.

နယ်နေတ်. ဆုတ်ဆုတ်ခေခေအိုတ်ဖွဲတ်ဖိုဝီယ်လီ. ယကကဲနဲသ်သံလံယ်. တဲဝဲ.

အဲတ်ဝယ်ဇံ့.

ခေါဒ်တုယ်လုံဖိုသတ်ဖွတ်နသ်ဘွံမံယ်. ဃေကညာယိုခေါဒ်ဝဲဒတ်ခါ. အမာ
ဟံဒ်သဒ်. အိုတ်ထံတ်ဒေါဒ်. ယွယ်လံခံ. ဃေခွေဒ်လုံမာမေလဲယ်ဝဲတကဲထံတ်.
တတဲကူးဇံ့. စိတ်ဖွေဒ်မဒ်လံယ်. ဆိုမိုတ်ဝီယ်. တကဲကူးအမာ. စိတ်လုံပွယ်

ကွာကဲဝဲယသေဒ်နဲသံလံယ်. ကဲယသေဒ်နဲသီဝီယ်. နေသ်အပေယ်ညေယ်သမယ်
ဝဒ်. ဒးဒ်ဗျယ်ဂေယ်ညေယ်. အိုတ်ဂေယ်မုံသ်ဂးယ်ကေယ်ဝဲလံယ်. ဝီယ်ဘုံ. ဖျဒ်
ဒံတ်ကဲဝဲဖိုမာ. (နှောင်ဖွဲ့) ကီလေယ်သယ်အချိဒ်. ယဒံတ်ဖျဲဒ်ဖျဲဒ်ဟဲလ်ကွေလ်ဝဲလီ.
သဒ်ဖွဲ့ဝဲဖုအူတာကျုယေဒ်ဝဲလံယ်. ကစသ်ယွယ်နေတ်. ဟောပျဒ်ဝဲအတေဒ်ဒေဒ်
နေတ်ဝီယ်ဖဲနေတ်ခါ. အလံတံယ်ယသေဒ်. အူတာကျုယေဒ်ဂေယ်ကျိယ်. ကပျဒ်
ဘတ်သဒ်ဝဲလုံဖံလလ်မေဒ်တေယ်သနယ်တံယ်ဟောဖွာဝဲဒတ်လံယ်.

အနေဒ်ချိဒ်မေဒ်တေယ်သနယ်တံယ်

၁. န တံ ဒဠ် ဗန္ဓနမာဟု ဝီရါ၊

ယဒါ ယသံ ဒါရုဇံ ပဗ္ဗဇ္ဈ။

သာရတ္ထ ရတ္တာ မဏိကုဏ္ဍလေသု၊

ပုတ္တေသုဒါရေသု စ ယာ အပေက္ခာ။

အခံလုံပကညံ ... တေဆံပလ်ဝဲဒးဒ်ထဒ်. သေတ်.နံတ်. ရုံတ်. မေသ်ဝဲယောဒ်.
အချိနေတ်မေသ်ဂးသ်ကွးယ်အချိဒ်မျိ. ပံညာကစသ်သေတ်.
တတဲဝဲ ပတမ္ပာနသ်ဒေဒ်စဒ်ထံတ်သေတ်ကွာ. တဒ်မဲဒ်မူဒ်
(တဏှာ) ဝဲဒ်ကွဲဒ်ဖိုမာ (တဏှာ).

၂. ဧကံ ဒဠ် ဗန္ဓန မာဟုဝီရါ၊

ဩဟာရိနံ သိထိလံ ဒုပ္ပမုဉ္ဇ။

ဧကံဝိ ဆေတွာန ပရိဗ္ဗန္တိ၊

အနပေက္ခိနော ကာမသုခံ ပဟာယ။

အခံလုံပကညံ ... ဒေဒ်ဝဲ (အနှောင်အဖွဲ့) မျိလံယ်ဂးသ်ကွးယ်အချိဒ်. ပံညာ
အိုတ်ကစသ်သေတ်တဲဝဲလံယ်. လံယ်ကတြုသ်မယ်သဒ်.
အိုတ်ဝဲမေသ်နသ်ကေ.- ပူယ်ဖွဲဒ်ကဲဝဲ (တဏှာ) စးဘုဒ်
တကွဲဒ်ပံညာအိုတ်ကစသ်သေတ်နေတ်. တဝဲဒ်ကွဲဒ်ဒံတ်ဖျဲဒ်
တးယ်ကွေလ်ဝဲ. ကယ်မကိုယ်ခုတ်ကဘဒ်ဝီယ်. တောထွဲဒ်
ဝဲဒတ်လံယ်.

မေသ်ဝဲမေဒ်တေယ်သနယ်တံယ်ကတးသ်ဘုံ. ပွယ်အာဂယ်သေတ်နေတ်.
တုယ်ဝဲလုံ (သောတာပတ္တိဖိုလ်) လံယ်.

နှောင်အိမ် . ချိဒ်ထူဒ်ဝီယ်လီ.



(၅)

ခေမာထေရီမ . ဝိဒ်ထူဒ်

ကစသ်ယွယ်နေတ်. ယယ်စကျီယ်ကံသ်. ဝေယ်လူဝိုယ်ဖျသ်. ဆိတ်နံယ်အိုတ်
ဒေဒ်ဝဲခါအကျ်ပျုဒ်ဝဲ (ဗိမ္ဗိသာရ) စံယ်ပယ်ဒိုတ် (အဂ္ဂမဟေသီ) မေသ်ဝဲ (ခေမာ)
မိဒ်ဖယာသို (ယေ ရာဂရတ္တာ နုပတန္တိ သောတံ) စဒ်ထံတ်မေဒ်တေယ်သနယ်
တံယ်ဟောဖှာဝဲဒတ်လံယ်.

အတေဒ်ပျေဒ်ယဒ်

လုံညာပဝဒ် (ခေမာမိဖုရားကြီး) ကဲသဒ်ဂေသ်ကျီယ်

နမေလူယ်ဒွဒ်ကေယ်လုံ. ပဒ်တဒ်ကဗယ်. ကဗယ်တကလံသ်. ကယ်လဒ်
တံသ်ပူယ်ခါ. ကစသ်ယွယ်. ပဒုမိုတ္တိယ်ရဒ်. ဖံဖဒ်ပွေဒ်ဝဲခါနေတ်မေသ်လံယ်.
(ဟံသာဝတီ) ကံသ်ပူယ် (ခေမာမိဖုရား) အလံမုတ်ဖိုနေတ်. ဒးဒ်ပေါလ်ခွါတဂယ်.
တေဖံသဒ်လံယ် တနီယ်မုသ်ဒေဒ်. ထိတ်ဝဲပဒုမိုတ္တိယ်ရဒ်. ကစသ်ယွယ် (အဂ္ဂ
သာဝက) မေသ်ဝဲ (အရှင်သုဇာတ) ဟဲဒေဒ်မေယ်နေတ်မယ်ဘူတ် (ကတွတ်မုန့်)
သးဘေတ်လံယ်ဝီယ်ဘုံဖျဒ်တဲလ်နံသ်စသ်ဒိုတ်သူမယ်ဘူတ်ဝဲမထေရီဝီယ်. ကဟဲဖံ
ဖဒ်ပွေဒ်ဝဲကစသ်ယွယ်. လုံခီတပါစုပူယ်. ဒေဒ်ဝဲကစသ်သေဒ်. ကဲဘတ်ဝဲကျီကျယ်
မေျဒ်မုဒ်ပံညာအိုတ်ကစသ်. တဂယ်လသ်တကေယ်. ဆူတံဝဲ. သဒ်ဘိုတမုဒ်ကယ်
လဒ်ဆးကတံသ်. မယ်ဘူတ်ဘာ. သီဝဲဘုံ. ကဗယ်တကလံသ်ပူယ်. ကယ်လဒ်ဒွ
ဆးကတံသ်ပဒ်လို. ကညံကံသ်နဒ်ကံသ်. ထံတ်လံယ်. ကျေယ်လီဘတ်ဝဲ ကဒ်သပဒ်

ကစသ်ယွယ်လဲဒ်ထဲဒ်ခါ. နံလ်ဟံဒ်ဝဲ (ကိကီမင်းကြီး) နှသ်ပူယ်. ဒံပုသ်ဝဲသ်မုတ်
 န္ဇိဂယ်ကွာ တဂယ်မေသ်ဝဲလံယ်. အနိတ်နီကလံသ်ကိုပူယ် ဒးဒ်ပေါလ်ခွါအဂယ်
 တအိုတ်ယုံလဲဝဲ (ကောမာရ ဗြဟ္မစရိယ) အကျေဒ်ကျေဒ်ဝဲဒတ်လံယ်. တပူယ်
 ဃံဒံပုသ်ဝဲသ်မုတ်နီဂံယ်. တေမယ်ဘူတ်ဝဲ. ကစသ်ယွယ်အိုတ်လံယ် (ပရိဂုဏ်)
 ဖျသ်တုယ်ဝီဘွံ. ကစသ်ယွယ်တဆူယ်. ဘးတ်စးယ်ဆးကတံသ်. ကယ်လဒ်ကွာ.
 ကျေယ်လီယ်ဝေသ်ဝံယ်. နဒ်ကံသ်ကညံကံသ်. ကောတမဒ်ကစသ်ယွယ်ဖံဖဒ်ပွေဒ်
 ဘွံ. နံလ်ဟံဒ်ဝဲ. (မဒ္ဒရာဇ်တိုင်း သာဂလမြို့) ပယ်မျိုကွာမီယ်လုံ (ခေမာ)
 ဒိုတ်တသ်ဃီလဒ်ဂေယ်ဝါရဒ်မဒ်. တုယ်ခါဘတ်ဘွံဟဲတုယ် (ဗိမ္ဗိသာရ) စံယ်ပယ်
 ဒိုတ်အိုတ်. ကဲထံတ်ဝဲ (အဂ္ဂမဟေသီမိဖုရားကြီး) လံယ်.

ပျီဒ်ခိုဒ်ပယ်ကဲသဒ်

(ခေမာမိဖုရားကြီး) နံလ်ကျိဒ်တာ

ကစသ်ယွယ်နေတ်. ဒိုတ်တသ်ကီသ်ဂံယ်. ဝေယ်ဝါဃီလဒ်. ပျဒ်အပျီဒ်ဟော
 ဝဲတရာ. မေသ်လံယ်. ဃီလဒ်မယ်နဒ်ထံတ်ဒေဒ်ဝဲ. (ခေမာမိဖုရား) နေတ်တမိုတ်
 လဲယ်သဒ်. ကစသ်ယွယ်အိုတ်မံယ်. (ဗိမ္ဗိသာရ) စံယ်ပယ်ဒိုတ်နေတ်. သီတ်ညာဝဲ.
 (ခေမာမိဖုရား) တလဲယ်ဖျသ်နေတ်. (ဝေဠုဝန်ဥယျာဉ်) ဂေယ်ဝါသယ်ယယ်
 ဂေသ်ကျိယ်. မးပွယ်ကွဲဒ်ထာ. မယ်ဖှာသံတ်ဝဲလံယ်. ဟူဘတ်ထာသံတ်.

(ခေမာမိဖုရား) မိုတ်ဟဲကွသ်သဒ် (ဥယျာဉ်) ထွဲဒ်ဟဒ်ထံတ်ဝဲလံယ်. ကစသ်
 ယွယ်သီတ်ညာဝဲ. (ခေမာမိရား) ဟဲနေတ်ဆိတ်နံယ်ဟောတရာ. ကမူးသ်သေတ်
 ခးတ်သဒ်. လုံကပယ်ခံ. အီမုတ်တကဒ်. ဃီလဒ်ဂေယ်ယို. မုတ်ဖိုတဂယ်. ဝီသ်
 သုတ်ကစသ်ယွယ်. ဖယ်ဆေပလ်ဝဲ. (ခေမာမိဖုရား) ဟဲတုယ်ထီတ်ဘတ်ဖယ်ဆေ
 ပလ်မုတ်ဖိုနေတ်.

ယယ်နေတ်. ဒိုတ်တသ်ဂေယ်ရဒ်. မယ်နဒ်ထံတ်ဝဲ. ဃီလဒ်ဂေယ်ဝဲဒေဒ်မုတ်
 ဖိုမျို. လုံညာခါတထီတ်ဖူမံယ်. ကနတ်တရာတကဲ. ကွသ်ဝဲတိုတိုလံယ်. ကစသ်
 ယွယ်ခံဖယ်ဆေလံယ်ပလ်ဖုတ်ဖို. (ပတမအရွယ်. ဒုတိယအရွယ်. တတိယအရွယ်)
 သဒ်ပွသ်အယွဲယ်. အဆံဆံယုံသဒ်ပျဒ်ဝဲ. ဆိုကေသီဝဲ. ကဖိုပိုဒ်ပွဒ်. လးတ်ဟိုဒ်
 မွဒ်ရဒ်. အိုတ်တံသ်ထဲအဃီဒ်ကွဲဖယ်ဆေပျဒ်ဝဲ. ဃီလဒ်ဂေယ်ဝဲမုတ်ဖိုနေတ်.
 ဖဲဒတ်တပနလ်ခါ. ဖံဒ်ပျယ်ဟဒ်ဂံယ်ဝဲကဲသဒ်မံယ်. တသ်လုံဒိုတ်တသ်ဃီလဒ်
 တကွဒ်. မဒုတမီယ်မဒ်. အနေဒ်သယ်ရဒ်. အလဲတအိုတ်ဝဲမံယ်. ဆိုမိုတ်ထံတ်
 ဘတ်ဝဲလံယ်.

ကစသ်ယွယ်နေတ်. သိတ်ညာထိတ်ဖှာဝဲ (ခေမာမိဖုရား) တသ်ဆိုမိုတ်ဟဲ ထံတ်ဃို.

(ခေမာမိဖုရား) ငံ့.

ဒိုတ်တသ်ဂေယ်ဝဲမေသ်အလဲအိုတ်. ဆိုမိုတ်ကမတ်ဘတ်ဝဲဒတ်. ခါအိယ်ဒိုတ် တသ်ဂေယ်ဝဲ. အလဲတအိုတ်နကွသ်ကတ်မံယ်တဲဝိယ်. လုံဖံလလ်မေဒ်တေယ် သနယ်တံယ်ဟောဖှာနေဝဲလံယ်.

အာတုရံ အသုစိံ ပုတိံ၊

ယဿ ခေမေ သမုဿယံ။

ဥဋ္ဌရန္တံ ပဋ္ဌရန္တံ၊

ဗာလာနံ အဘိပတ္တိတံ။

အခံလုံပကညံ ... (ခေမာ) မိဒ်ဖယာငံ့. ဆာတကီသေဃို. တစံရီတးနးအုတ် ပိုဒ်ဝဲ. ဒးဒ်အဃီထောဒ်ဖိုတ်ဃလ်သဒ်. ဖှာဒ်ထံတ်ဖံခိုတ်. လံယ်ယွယ်ဖံလလ်သေဝဲ. ရုံလ်ကယ်ယဒ်နေတ်. နကွသ် ကတ်ငံယ်. ပွယ်မးဒ်သေတ်လံယ်မေသ်ရုံလ်ခယ်တယ်အိယ်. လောဒ်ကံတဒ်မဲဒ်ဝဲဒတ်မေသ်လံယ်.

မေသ်ဝဲမေဒ်တေယ်သနယ်ကတးသ်ဘွံ. (ခေမာမိဖုရားကြီး) နေတ်တုယ် ဝဲလုံ (သောတာပတ္တိဖိုလ်) လံယ်. ကစသ်ယွယ်ဆဲဒ်ထံတ်ဒေါဒ်ဝဲ.

(ခေမာ) မိဒ်ဖယာငံ့.

သတ္တဝယ်သေတ်နေတ်. ဒးဒ်ရယ်ကဒ်. တဒ်နေဒ်သဲဒ်ဝဲဒတ်လံယ်. ဒးဒ်တော သဒ်ပျိဒ်မာဖျဲဒ်ဆီတသ်လံယ်. ဒးဒ်မောဟဒ်. ဒေဒ်ဝဲကဲသဒ်ဃို. နံသ်စသ် (တဏှာ) ထီယွယ်ဂေယ်ဝါပလဲလ်ပူယ်ဝဲတကဲမေသ်လံယ်. လုံတိုကံတ်ကဲထံတ် (တဏှာ) ထီကွာကဒ်ညိဒ်ဘုဒ်ထံတ်ဃလ်ဝဲလံယ်. တဲဝိယ်လုံဖံလလ်မေဒ်တေယ်သနယ်တံယ် ဟောဖှာဝဲဒတ်လံယ်.

အနေဒ်ချိုဒ်မေဒ်တေယ်သနယ်တံယ်

ယေ ရာဂရတ္တာ နုပတန္တိ သောတံ၊
သယံ ကတံ မက္ကဋ္ဌောဝ ဇာတံ။
တေပိ ဆေတွာန ဝဇန္တိ မိရါ၊
အနပေက္ခိနော သဗ္ဗဒုက္ခံ ပဟာယ။

အခံလုံပကညံ ... ကပံယ်နေတ်. နံသ်စသ်ဆဒ်ပလ်. အလုယ်ဒွဲကွာ. ကေယ်
 လံယ်တဲလ်ကဒါဝဲမေသ်သောဒ်. ပျေရဒ်မဒ်ဝဲဒးဒ် (တဏှာ)
 တဒ်မဲဒ်အာဝဲသတ္တဝယ်သေတ်နေတ်. လုံနံသ်စသ်မယ်ပလ်
 (တဏှာ) ထီကွာလံယ်ဘူးကဒါဝဲလံယ်. ပံညာအိုတ်ကစသ်
 သေတ်နေတ်. မေသ် (တဏှာ) တကွဒ်ဒ်တဖျဒ်ဝဲ. တဝဲဒ်
 ကွဲဒ်တတွဲယ်တယ်. ပဲယ်စိုဒ်ဝဲဝိုဒ်ဖွဲတ်နဒ်ခဲလးသ်လဲယ်ပူယ်
 ဝဲဒတ်လံယ်.

မေသ်ဝဲမေဒ်တေယ်သနယ်တံယ်ကတးသ်ဘွဲ. (ခေမာမိဖုရား) နေတ်တုယ်
 ဝဲလုံအရဟတ္တဒ်ဖိုယ်လံယ်. ဝီယ်ဘွဲကဲထံတ်သံမုတ် (ခေမာထေရီ) မိယ်ဟူသတ်
 ဖှာဝဲကဲထံတ်ဘဏ်. ကစသ်ယွယ်စုထွဲပွဲသ်မုတ် (အဂ္ဂသာဝိကာမ) တပါမေသ်
 လံယ်.

ခေမာထေရီမ . ဝိုဒ်ထူဒ်ဝီယ်လီ.



(၆)

ဥက္ကဋ္ဌသေနကဗျေသည် . ဝိဒ်ထူဒ်

ကစသ်ယွယ်နေတ်. ယယ်စကျီယ်ကံသ်ဝေယ်လူဝိုယ်ဖျသ်ပူယ်. ဆံတ်နံယ် အိုတ်ဒေဒ်ဝဲခါအကျ်ပျုဒ်ဝဲ (ဥက္ကဋ္ဌသေနကဗျေသည်) ဟို. (မုဉ္ဇ ပုရေ မုဉ္ဇ ပစ္စတော) စဒ်ထံတ်မေဒ်တေယ်သနယ်တံယ်ဟောဖှာဝဲဒတ်လံယ်.

ပျိဒ်ခိုဒ်ပယ်ကဲသဒ်

ကဲထံတ်ဘတ် (ကဗျေသည်မ) ဝယ်သဲထီဖိုခွါဂေသ်ကျီယ်

နဲယ်လဲဒ် (ကဗျေသည်) ယဲသ်ကယယ်သေတ်နေတ်. တနီတ်ခါမေသ်ဂေယ် ဂေယ်. ဃုလာခါမေသ်ဂေယ်ဂေယ်. ဟဲတုယ်လုံယယ်စကျီယ်. န္ဓိသံပဒ်လိုဂဲယ် ကလီတ်ပျုဒ်စံယ်ပယ်ဒိုတ်. အိုတ်ထံဘိုဝဲလံယ်. (ကဗျေသည်) ဖဒ်ဒိုတ်ဖိုမုတ် (ကဗျေသည်) မုတ်တဂယ်နေတ်. ထံတ်လုံပွယ်ဆဲဒ်လံယ်ဃလ်. ဝတ်ဖဒ်ထံဖံဒိုတ်. မယ်ထာဂဲယ်ကလီတ်ပျုဒ်ဝဲလံယ်. ဟဲကွသ်ပွဲသဲထီဖိုခွါ (ဥက္ကဋ္ဌသေန) နေတ်ဖွဲလာဟဒ် မဲဒ်ဝဲ (ကဗျေသည်မ) မေတနေသ်ဒးဒ်ဇံယ်. ယဘတ်သီလံယ်. ဟဲဝဲလံယ်. မိုသ်ပသ်သေတ်ခံ. တဲနာချဒ်အမျိုမျိုနသ်ကေ. တနေသ်ဝဲဃို. ဟေတ်ဝဲအပါ (ကဗျေသည်) ဖဒ်ဒိုတ်. စေတကထိုမးတေဖွဲနေဒးဒ်အဖိုမုတ်တဲဝဲလံယ် (ကဗျေ သည်) ဖဒ်ဒိုတ်ခံယဖိုမုတ်အီယ်. ဒးဒ်စေဆာဝဲတကဲ. သုဝဲဖိုခွါ. မေတနေသ်ယဖို မုတ်. ကဘတ်သီတဲဝဲ. လဲယ်ကေယ်ဃုံလ်ဒးဒ်ပွယ်. တပူယ်ဃံမေကဲ. ဒးဒ်ယဖို မုတ်ကတေဖွဲနေလံယ်တဲဝဲ. မိုသ်ပသ်သေတ်ခံ. တဲပျုဒ်ဝဲ (ဥက္ကဋ္ဌသေန) ခံယကလဲယ်

ယုံလ်ဒးဒ် (ကချေသည်) တပူယ်ဃံလံယ်. တဲဝီယ်စိတ်လံယ်ဟီတ်ပူယ်. ဟဲဝဲလုံ (ကချေသည်) ဖဒ်ဒိုတ်အိုတ်လံယ်. နံသ်စသ်တသ်တဲအတး. တေဖွဲဝဲဒးဒ်အဖိုမုတ် လံယ်. (ဥဂ္ဂသေန) နသ်ကေတပူယ်ဃံဒးဒ်နံသ်လဲဒ်အဖွဲဒ်. လဲယ်ပတ်ထွဲယုံလ်ဝဲ လံယ်.

(ဥဂ္ဂသေန) ကဲထံတ် (ကချေသည်) လီ

ဒေဒ်နေတ်မံယ် (ကချေသည်မ) အိုတ်ဖွဲတ်ဝဲဖိုတဂယ်လံယ် (ကချေသည်မ) ခံချောဒ်အဖိုခွါ. ခေါဒ်လေတ်ကစသ်ဖိုခွါ. တံတသ်ဘိုတ်ကစသ်ဖိုခွါ. တသေနံမိယ် ဖိုခွါ. မိမိခါဘတ်လီဇံယ်. စဒ်ထာမယ်ဖွာဝဲလံယ်. မယ်ဘုဒ်နံသ်စသ်ဒးဒ်ထာ (ဥဂ္ဂသေန) သီတ်ညာနေတ်မဒ်. စဒ်ဝဲအမာလံယ်.

အဲတ်ဒေမုတ်ဇုံ.

သဲဒ်သဲဒ်နမယ်ဘုဒ်စံချေဒ်ယယ်လံတ်ဇေယ်.

အဲတ်ဝယ်ဇုံ.

မေသ်မံယ်. သဲဒ်သဲဒ်ယမယ်ဘုဒ်စံချေဒ်နယ်လံယ်.

အဲတ်ဒေမုတ်ဇုံ.

နမေမယ်ဒေဒ်နေတ်. ယဘတ်စိတ်ဖွောဒ်ဝဲလံယ်.

အဲတ်ဝယ်ဇုံ.

နစိတ်ဂေယ်တစိယ်ဂေယ်. ယဲဂံသ်တသ်လံယ်ဆံတအိုတ်မံယ်. တဲဝီယ်ဆဲဒ် မယ်ထာလံယ် (ဥဂ္ဂသေန) ခံ.

ပေါလ်မုတ်ဝဲအီယ်. အကျ်ပျဒ်ဝဲသေပလ်ပံညာယို. မယ်နဒ်ဒိုတ်ဝဲလံယ်. အိုတ် ဒတ်ဝဲ. ယယ်နသ်ကေ. ကမယ်လိုဒေဒ်သေလံယ်. ဆိုမိုတ်ဝီယ်. သုဒ်ဘိုဒ်သဒ် လုံအမိယ်ပွသ်ဒိုတ် (ကချေသည်ကြီး) အိုတ်. မယ်လိုဝဲပံညာခဲလးသ်လံယ်. သေဘုံဟဒ်ဂဲယ်နဲယ်လဲဒ်. တုယ်ဝဲလုံ. ယယ်စကျိုယ်ဝေသ်လံယ်. စဒ်ဖဲခါအီယ် န္ဒီသံတုယ်ဘုံ (ဥဂ္ဂသေန) ကဂဲယ်ကလီတ်ပျဒ်ဝဲလံယ်. မးပွယ်ဟဒ်တဲကူးဝဲလံယ်. ဖဲတသ်တနီယ်တုယ်ဘုံလုံဝတ်အပူသ်ယုဆီဒိုတ်ဖိုတ် (ဥဂ္ဂသေန) ထံတ်ဆးထးတ် အိုတ်ဝဲလံယ်.

လုံဝတ်ခောဒ်ခီ (ဥဂ္ဂသေန) ကဲထံတ်ယဟာတယ်ဂေသ်

ဖဲတသ်တနီယ်ဂံယ်ခံခါ. ကစသ်ယွယ်နေတ်. ကွသ်လံယ်ဝဲလောကဒ်နိုတ်ဒါ ထီတ်ဖွာဝဲလုံ (ဥဂ္ဂသေန) ကကဲထံတ်ယဟာတယ်နေတ်မံယ်. ကွဲထံတ်သံကမူးသ်

ဟဲဒေါဒ်မေယ်လုံ. ယယ်စကျီယံဝေသ်ပူယ်လံယ်. (ဥက္ကဋ္ဌသေန) နေတ်အချဲဒ်ပျဲဒ်
ပွယ်ကွယ်ကစသ်တကွဒ်ဝီယ်. ဆးထးတလုံ. ပတ်ပုသ်ယုဆ်ဒ်ကထောဒ်. ယူယ်
ထံတ်မူဒ်. အူကရိတ်သဒ်နွိဝံဝီယ်. ဟာကေယ်လံယ်တဲယ်ဝဲဖဲဝတ်ခိုတ်ထောဒ်လံယ်.

ဖဲတပနလ်ခါ. ကစသ်ယွယ်သေတ်နသ်ကေ. ကမူးသ်ဖုညာတကွသ်ဒတ်
(ဥက္ကဋ္ဌသေန) ဒေဒ်ကွသ်ဖိုတ်နံသ်စသ်သောဒ်တေဒ်ထတ်ပလဲဝဲလံယ်. ကမူးသ်
သေတ်ခံတကွသ်လးယ်ဝဲ (ဥက္ကဋ္ဌသေန) ကွသ်ဖိုတ်ဝဲထဲကစသ်ယွယ်လံယ်. ကဲသဒ်
တကွဒ် (ဥက္ကဋ္ဌသေန) ထိတ်ဘုံ. သဒ်ပျဲဒ်ဆးထးတ်မိုတ်တသ်ဖဲ. ဝတ်ခိုတ်စိုတ်လံယ်.
ကစသ်ယွယ်ခံ.

မးကောဒ်နေ (အရှင်မောဂ္ဂလာန်မထေရ်) လဲယ်တဲကူးဘုံ (ဥက္ကဋ္ဌသေန) ခံ.
ယတသ်သေပံညာ. ကစသ်ယွယ်မဒ်. မိုတ်ကွသ်လဒ်ဒေဒ်. သဒ်ခုထံတ်ဝဲဖဲ
ပတ်ခိုတ်ထောဒ်. ယူယ်ထံတ်မူဒ်. တဆီလွီသ်ဝံ. အူကရိတ်သဒ်ဝီယ်. ဟာကေယ်
လံယ်တဲလဲဝဲဖဲဝတ်ခိုတ်စိုတ်လံယ်. နေတ်ဘုံဒေါဒ်. ကစသ်ယွယ်ခံ.

နဝဲ (ဥက္ကဋ္ဌသေန) ငုံ.

ဘသ်လုံပံညာအိုတ်. ကစသ်သေတ်နေတ်. အတေဒ်. အနယ်ကဒ်. ပျီစိုဒ်
ပယ်မေသ်ဝဲကယ်လဒ်သေတ်ကွာ. လံယ်ကဒ်ညီဒ်နေဒ်သဲဒ်. သေမေသ်ဝဲ (တဏှာ)
နေတ်ဒုတ်ပလဲလဲယံစိုဒ်ဝဲ. နံသ်ဟံဒ်စဒ်ထံတ်သေတ်ကွာ. ဒေဒ်ကပူယ်ဖွဲဒ်သောဒ်.
ကြးဒ်ထဲဒ်အလဲဒ်မယ်ဝဲလံယ်တဲဝီယ်လုံဖဲလလ်ခေဒ်တေယ်သနယ်တံယ်ဟောဖှာ
ဝဲဒတ်လံယ်.

အနေဒ်ချိုဒ်မေဒ်တေယ်သနယ်တံယ်

မုဉ္ဇ ပုရေမုဉ္ဇ ပစ္စတော၊
မဇ္ဈေ မုဉ္ဇ ဘဝဿ ပါရဂူ။
သဗ္ဗတ္ထ ဝိမုတ္တမာနသော၊
န ပုရံ ဇာတိဇရံ ဥပေဟိသိ။

အခံလုံပကညံ ... နဝဲ (ဥက္ကဋ္ဌသေန) ငုံ. မိုတ်တုယ်ဘတ်သဒ်. စိုယ်ဃတ်သယ်
သယယ်ထီဝသ်တပယ်. မေသ်ဝဲပွယ်နေတ်. မဲလ်ညာ
သေတ်. ပုသ်ကွေလ်ငံယ်လံသ်ခီသေတ်. ပုသ်ကွေလ်ငံယ်.
ခးတ်သဒ်သေတ်ပုသ်ကွေလ်ငံယ် ပုသ်ခဲလးလဲပွယ်ဖုညာ.
ဖှီစသ်ဂေသ်. သဒ်ပွသ်ဂေသ်. တဘုံမဒ်တတုယ်ဘတ်လးတ်
ဝဲမေသ်လံယ်.

လိုတ်ယေ

... နဝဲ (ဥဂ္ဂသေန) ငုံနယ်နေတ်. လုံညာအတေဒ်ခယ်တယ်
 ကွာ. တဒ်မဲဒ်မူဒ် (တဏှာ) နေတ်ပုသ်ကွေလ်ငံယ်. လံသ်ဒီ
 အနယ်ကဒ်. ခယ်တယ်ကွာ. တဒ်မဲဒ်မူဒ် (တဏှာ) နေတ်
 ပုသ်ကွေလ်ငံယ်. ခးတ်သဒ်ပျီဒ်စိုဒ်ပယ်. ခယ်တယ်ကွာတဒ်
 မဲဒ်မူဒ် (တဏှာ) နေတ်ပုသ်ကွေလ်ငံယ်. နေတ်ဘုံနယ်
 နေတ်. ကဲထံတ်ဘတ်. ပဝဒ်သးပါထီဝလ်တပယ်. တုယ်
 ပွယ်မေသ်လံယ်မေသ်ခယ်တယ်ခဲလးလ်သေတ်ကွာကဲထံတ်ဝဲ.
 တဒ်မဲဒ်မူဒ် (တဏှာ) ပုယ်ဖွဲဒ်သဒ်ပွယ်ယို. တဘုံဘတ်
 နုလ်ဟုံဒ်ဂေသ်သဒ်ပွယ်ဂေသ်သေတ်. တတုယ်ဘတ်ဝဲလးယ်
 မေသ်လံယ်. တဲဝဲ.

မေသ်ဝဲမေဒ်တေယ်သနယ်တံယ်ကတးသ်ဘုံ. ယောဒ်ကလဒ်လွီသ်ကထို.
 သတ္တဝယ်သေတ်. နေသ်ဝဲအကျိဒ်တရလံယ်. အိုတ်ဆးထးတ်လုံ. ဝသ်ဖဒ်ထံ
 ဖံဒိုတ် (ဥဂ္ဂသေန) နေတ်ဒးဒ် (ပဋိသမ္ဘိဒါ) လွီသ်ပါတဘုံသံ. တုယ်ဝဲလုံအရဟတ္တဒ်
 ဖိုယ်လံယ်. ဝိယ်ဘုံအိုတ်ဝတ်ဒိုတ်. ဟာကေယ်စိတ်လံယ်ကဒါ. ဘာလံယ်ကစသ်
 ယွယ်. ယေထံတ်ဝဲနဲသ်သံပဝဒ်. ကစသ်ယွယ်ခံ. ကောဒ်နေဝဲ (ဟေိဘိက္ခု)
 ကဲထံတ်နဲသ်သံတဘုံသံလံယ်ကဲထံတ်နဲသ်သံဝိယ်. နဲသ်သံသေတ်ခံ. စဒ်ဝဲ (ဥဂ္ဂ
 သေန) လံယ်.

နဲသ်သံ (ဥဂ္ဂသေန) ငုံ.

အပုသ်ဃုဆီဝတ်ဖဒ်ထံဒိုတ်စိုတ်. နဟာကေယ်လံယ်ကဒါခါ. တပျီယ်တသ်
 ယယ် ကစသ်သေတ်ငုံ.

ကစသ်ပွဲသ်တပျီယ်ဝဲမံယ်တဲဘုံ. နဲသ်သံသေတ်ခံ. ပတီရုံဒ်ဝဲကစသ်ယွယ်လံယ်
 ကူသ်ဒိုတ်ထံယွယ်ကစသ်ကွဲငုံ.

(ဥဂ္ဂသေန) နေတ်. ယတသ်ပျီယ်တအိုတ်ဝဲ. တဲဖွာလံယ်သဒ်လုံအရဟတ္တဒ်
 ဖိုယ်တရကွာလံယ်ကစသ်.

ဖိုအဲတ်နဲသ်သံသေတ်ငုံ.

ဒံတ်ဖျဒ်ဖျဲဒ်ဆီ (သံယောဇဉ်) ဝိယ်ဒေဒ်သောဒ်ဝဲယဖိုခွါ (ဥဂ္ဂသေန) သောဒ်
 မေသ်ဝဲနဲသ်သံသေတ်နေတ်. ပျီယ်ဖုံဒ်တနောဒ်တအိုတ်လးယ်ဝဲတဲဝိယ်လုံဖံလလ်
 မေဒ်တေယ်သနယ်တံယ်ဟောဖွာဝဲဒတ်လံယ်.

သဗ္ဗ သံယောဇနံ ဆေတွာ၊
ယော ဝေ န ပရိတဿတိ။
သံဂါတိဂံ ဝိသံ ယုတ္တံ၊
တမဟံ ဗြုမိ ဗြာဟ္မဏံ။

အခံလုံပကညံ ... ဒံတံဖျဒိသယ်ယောဇေယ်. ခဲလးလ်ဝီယ်. ဝီယ်ဖုံဒိသေတ်
တအိုတ်. ကဒ်ညိဒ်မုဒ်ပူယ်ဖုံဒိဝဲ. ဒးဒ်ကယ်မဒ်ရယ်ကဒ်
သယ်ယောဇေယ်. တဘုဒ်သဒ်ပွယ်နေတ်မေသ် (ဗြဟ္မဏ)၊
ယယ်ကစသ်ယွယ်ဟောဝဲလံယ်.

မေသ်ဝဲမေဒ်တေယ်သနယ်တံယ်ကတးသ်ဘုံ. ပွယ်အာဂယ်သေတ်နေတ်ဝဲ
အကျိဒ်တရာလံယ်.

ဟောပျဒိဝဲအတေဒ်ဇေဒ်ကျဲဂေသ်

လုံဒီဟနီယ်ဂံယ်ခံခါ. တရာသပေယ်ကျာ. နဲသ်သံသေတ်စီဝေတဲဖိုဟ်ဝဲလံယ်.
နဲသ်သံသေတ်ဇုံ.

(ဥက္ကဋ္ဌသေန) နေတ်. နေသ်ဘတ်အရဟတ္တဒ်ဖိုယ်. အကျဲအူပဒ်နေဒ်သယဒ်
လးပွဲယ်မဒ်. တဘးဒ်အီယ်နသ်ကေဒိုတနေလ်သဒ် (ကချေသည်မ) ယို. ဘတ်
ဟဒ်နဲယဲလဲဒ်. ဂဲယ်ကလိတ်ပျဒိဝဲနေတ်ဂေသ်ကျိယ်မေသ်ဒေဒ်လဲတ် လးပွဲယ်ဒးဒ်
အရဟတ္တဒ်ဖိုယ်ဂေသ်ကျိယ်နေတ်မေသ်ဒေဒ်လဲတ်. တဲဖိုဟ်ဝဲလံယ်ဖဲနေတ်ခါကစသ်
ယွယ်ဟဲတုယ်. တသ်ကံတ်စဒ်အိုတ်ယိုရှံဒ်ဖှာကဒါဝဲတသ်ကဲနေတ်.

ဖိုအဲတ်နဲသ်သံသေတ်ဇုံ.

ဂေသ်ကျိယ်ဒီမိုနေတ် (ဥက္ကဋ္ဌသေန) နဲသ်စသ်မယ်ပလ်ဝဲလံတ်မံယ်လုံဖဲလလ်
အတေဒ်ဇေဒ်ကျဲကေယ်ဟောပျဒိကဒါဝဲဒေဒ်အီယ်လံယ်.

အတေဒ်ပျေဒ်ယဒ်

(ဥက္ကဋ္ဌသေန) လုံကဲသဒ်ဂေသ်ကျိယ်
(ဝစီဘောဒထိတို့ဒီးရှု)

လုံညာနေတ်မံယ်. တေဆံထံတ်ကဒ်သပဒ်. ကစသ်ယွယ်ခးတ်စဒ်. ယိုတ်ထူ
ဖဲဒ်ဒိုတ်ခါနေတ်မေသ်လံယ်. ဒူပြဲသ်ကသီဝေသ်ဖိုဖုညာ. ကမယ်ဘူဟ်လိုဒ်အာပေ
ဂံသ်. တေထံတ်တသ်အံတ်ဝီတ်ဆးလုံလေတ်ပူယ်. ဟဲစောလ်ဝဲလံယ်ဘဟ်တို
ကံတ်. နဲသ်သံတပါ. ဟဲဒေဒ်ဒ်မေယ်ခိုတ်. မုတ်ဖိုတဂယ်ထီဟ်ဝဲတဲအာဝယ်လံယ်.

အဲတ်ဝယ်ဇုံ.

နဲသံသံတပါဟဲဒေါဒ်မေယ်ခိုတ်. ဝဲသေတ်အံတ်အံဟဲပတ်အာမဒ်လဲယ်ဟီနေ နဲသံတဖျံသီဝီယဲဝဲသေတ်လူမယ်ဘူတ်မေယ်ခိုတ်မံယ်တဲဝဲအဝယ်ခံလံယ်လုံမထေရ် အိုတ်ယေနေတဖျံသံ. ဟာကေယ်စောလ်ထးနုလ်မေယ်ခိုတ်လးပွဲယ်ဝီယဲကေယ် ဆဲဒ်ကဒ်မထေရ်ဆူဒ်တံဝဲဒတ်လံယ်.

ကစသံဇံ.

ကစသံပွဲသံသေတ်. ဒီဂယ်လးလ်အီယံမံယ်. ဒေဒ်ဝဲကစသံထိတ်ဖှာသီတ်ညာ တရာ. သီတ်ညာကဲဘတ်လသံတကေယ်. မထေရ်ခံမေယ်ဝဲယဟာတယ်ယိုကွသံ လံယ်ဝဲ. အနယ်ကဒ်လုံယေဝဲတး. ကလးပွဲယ်သီတ်ညာဝဲယို. နီယံကမ္ပိဝီယဲလဲယ် ကွေလ်ဝဲလံယ်. မထေရ်နီယံကမ္ပိထံတ်. အမာထိတ်ဝဲဘွံ.

အဲတ်ဝယ်ဇံ.

ဝဲသေတ်မယ်ဘူတ်မေယ်ခိုတ်. ကစသံနေတ်. နီယံကမ္ပိထံတ်ဝဲလံယ်ကမေယ် ဒတ်ဝဲကဲဘတ် (ကချေသည်) လံယ်တဲဝဲမံယ်.


အဲတ်ဒေမုတ်ဇံ.

မေယ်မံယ်. လုံနတ်တးကမေယ်ဝဲလံတ်မံယ်. အဝယ်ခံတဲထဒ်ကဒါဝဲလံယ် အီယံနေတ်. ဒံမာဝယ်ဒီဂယ်သေတ်. လုံညာခါမယ်ပလ်ဝဲကယ်နေတ်မေယ်လံယ်. သီဖဲနေတ်ဝီယဲ. ကဲထံတ်လုံနဒ်ကံသီဝီယဲဘွံ. စူတေယ်ကဒါဝဲဒေါဒ်. အမာနေတ် တဲဘတ်ယဟာတယ်လုံ (ကချေသည်) ယိုကဲထံတ်ဘတ်လုံ (ကချေသည်) မျိုလံယ် အဝယ်နေတ်ကဲဘတ်သဲထီဖိုခွါမေယ်နသ်ကေ. လုံညာပဝဒ်ခါ. အမာတဲတးတဲ ပျလ်ဘတ်ဝဲမေယ်ယို. ကဲထံတ်ဘတ် (ကချေသည်) ဝီယံတပူယ်ဃံဘတ်ဟဒ်လဲဒ် ဝဲယံကလီတ်ပျလ်ဃုလ်ဝဲမေယ်လံယ်. မယ်ဘူတ်ဘတ်ယဟာတယ်မေယ်ခိုတ်ယို. တုယ်ဝဲလုံအရဟတ္တဒ်ဖိုလ်မေယ်လံယ်.

**ပျိဒ်ခိုဒ်ပယ်ကဲသဒ်အဆဲဒ်
ကဲထံတ် (ကချေသည်မ) ခါ**

(ဥဂ္ဂသေန) သဲထီဖိုခွါ. ကဲထံတ်နဲသံသံဝီယဲလံသီဘွံအမာ (ကချေသည်) မုတ်ခံ. ယဝယ်ခံလဲယ်ကဲနဲသံသံလီ. ယယ်နသ်ကေလုံယဝယ်လဲယ်ကွဲတးကြးဒ် လဲယ်ဝဲမံယ်. ဆိုမိုတ်ဝီယဲလဲယ်လုံနဲသံသံမုတ်ဖျံသံကဲထံတ်သံမုတ်ဝီယဲ. တယေလ် တမံသံတုယ်ဝဲလုံအရဟတ္တဒ်ဖိုလ်လံယ်.

ဥဂ္ဂသေနကချေသည် . ဝိုဒ်ထူဒ်ဝီယဲလီ.



(၇)

ဧည့်ခန့်ဂဟပဏ္ဍိတ . ဝိဒ်ထူဒ်

ကစသယွယ်နေတ်. သယ်ဂူထွီဒ်ကံသ်ဇေယ်တဂိုယ်ဖျသ်ပူယ်ဆိတ်နံယ်အိုတ်
ဒေဒ်ဝဲခါအကျပျူဒ်ဝဲညီဇွေဒ်နဲသံဖိုတပါယို (ဝိတိက္ကမထိတဿ ဇန္တုနော)
စဒ်ထံတ်မေဒ်တေယ်သနယ်တံယ်ဟောဖှာဝဲဒတ်လံယ်.

**ပျိဒ်ခိုဒ်ပယ်ကဲသဒ်
ညီဇွေဒ်ဝဲနဲသံဖို**

နဲသံဖိုတပါနေတ်. လုံဝေသ်ပူယ်လဲယ်ကြံသ်နေ (စာရေးတံယာဂု) ဝိယ်
လဲယ်ကပးဝဲလုံအံတ်ဆိုတရောလ်ပူယ်လံယ်. ကပးဝိယ်လိုတ်ထီအံယို. လဲယ်ကြံသ်
နေထီလုံဟိတ်ဘိုဒ်တဖူးတ်လံယ်. ထိတ်ဝဲနဲသံဖိုအိုတ်ဟိတ်ပူယ်မုတ်ဖိုနေတ်မံယ်.
သဒ်အဲက်က္ခိဒ်ကံအိုတ်ကံတ်ဝဲယို.

ကစသံဇု.

မေလိုတ်ထီဟဲကညဒ်လုံကစသ်ပွဲသ်မုတ်ဟိတ်ဇံယ်. ရှံဒ်ပလ်ဝဲလံယ်. စဒ်ဖဲ
နေတ်ဘွံ. နဲသံဖိုနေတ်မေလိုတ်ထီထံဘိုလဲယ်ဝဲဖဲနေတ်လံယ်. မုတ်ဖိုနသ်က
ဟိတဂးသ်တဖျသ်ဒးတ်နေဝဲထီလံယ်. တနီယ်မုသ်ဒေါဒ်. မုတ်ဖိုတမံသ်ပေဒ်ထံတ်
နဲသံလုံဟိတ်ပူယ်. ဆိတ်နံယ်ဘိုဒ်သဒ်. ပျူဒ်စုဒ်လိုဒ်ကျွဲဝဲခါ. တဲဝဲ.

ကစသံဇု.

ဖဲဟိတ်ပူယ်ဖဲလိုတ်တးလးပွဲယ်အိုတ်ကောဒ်မိယ်နသ်ကေ. ရဲသ်ကွဲယ်ဖေဒ်မယ် အာကိုအာယာပေါလ်ခွါတဂယ်လိုတ်ဒေဒ်မံယ်. ဟေတ်ကွဲတဲဖှာဝဲလံယ်စဒ်လုံ ဟူဘတ်တသ်တဲနေတ်ဘွံနဲသ်သံဖိုသယ်သနယ်ဒွဲတမုံသ်လးယ်ဝဲညီငွေဒ်ထံတ်. အံတ်အံတ်ကဲဃဲယ်လံယ်ဝဲဒတ်နဲသ်သံသေတ်ခံလဲယ်ကွဲလုံဥဇ္ဈယ်တရတ်အိုတ်. ဥပဇ္ဈယ်တရတ်ခံ. ကွဲထဒ်ဒေါဒ်လုံကစသ်ယွယ်အိုတ်. ပတီရုံဒ်ပျဒ်ဂေသ်ကျိယ်ခဲ လးလ်သိတ်ညာဝီယ်ဘွံ.

ဖိုအဲတ်နဲသ်သံဇံ.

မုတ်ဖိုဝဲကဲသဒ်ဒေဒ်အီယ်. လံယ်အဒ်အံတ်မုတ်အိုတ်ဝဲဒေဒ်. လုံညာကဲဘတ် (ဇေယျဒိပ်ကျွန်း) ဒံတဘေတ်ခဒ်ခိုတ်သေဘွံဒ်ကစသ်. မာတဂယ်ခါနသ်ကေ. တပနလ်ဖိုတိုကံတ်ထိတ်ဘတ်. ပေါလ်ခွါတဂယ်ဖဲခိုတ်အဲတ်ကွဲဝဲယိုနဲသ်စသ်ဝယ် သဒ်ပွယ်. မယ်သီဖူဝဲလီ. တဲဝဲ နဲသ်သံသေတ်ဃေကညာယိုကေယ်ဟောပျဒ်နေဝဲ အတေဒ်ဇေဒ်ကျဲဒေဒ်အီယ်လံယ်.

အတေဒ်ပျေဒ်ယဒ်

ဟေတ်တသ်ဟုတ်ဃဲလ်တိုသ်ဇေလော

လုံညာခါဒူပြိသ်ကသီကံသ်ပူယ်ပျယ်မတဒ်စံယ်ပယ်ဒိုတ်အိုတ်ပးဝဲကဲစံပယ် ဒေဒ်ခါ. ယွယ်လံနေတ်ကဲထံတ်ဝဲတမိအေဒ်ပယ်လံယ်. ဒူပြိသ်ကသီ. ဝေသ်ဖို ကစသ်တဂယ်နေတ်လဲယ်မယ်လိုတ်သ်ကူတ်ပံညာလုံ (တက္ကသိုလ်ပြည်) လံယ်. (ဒီသာပါမောက္ခ) တရတ်ခံ.

ပွယ်ဝဲအီယ်. ခဒ်ခိုတ်ပံညာသေဘွံဒ်ဝဲဒေဒ်သောဒ်နဲသ်စသ်မေသ်ယိုဟေတ်ဝဲ (စူဠဓနုဂ္ဂဟဘွံ.) ဝီယ်နေဒ်သဲဒ်သပေါကျဒ်. တေဖွဲဝဲဒးဒ်အဖိုမုတ်လံယ်. ကွဲထံတ် တရတ်ဖိုမုတ်. လးမံပူယ်ဝီထံတ်ပုသ်ဘိုယဲသ်ဆီဟာကေယ်ဝဲဒတ်. ဘတ်တိုကဆံ ဒူတဒ်ခဒ်သီဝဲပုသ်တဘိုဒးဒ်ပုသ်လွီသ်ဆီခိုတ်ဆဲဒ်ဟာကေယ်. ဘတ်တိုထဒ်တသ် ဟုတ်ယဲသ်ဆီပုသ်လွီသ်ဆီခိုတ်. ခဒ်သီဝဲတသ်ဟုတ်လွီသ်ဆီခိုတ်ဂယ်. အိုတ်တံသ် အိုတ်ကူးသ်ဒိုတ်တဂယ်ဝီပူကနိုလံယ်ဃီသ်ဝဲလုံဖဲလလ်ဝီယ်. တဲဝဲအမာ.

အဲတ်ဒေမုတ်ဇံ.

ဟေတ်နဲတ်ယယ်ဃဲဒ်ဒံမံယ်. အမာခံထိတ်တသ်ဟုတ်. သဒ်အဲတ်ကွဲဖှာထံတ် ဝဲယိုဟေတ်တသ်ဟုတ်လုံဃဲလ်တိုသ်. အဝယ်ခံဟေတ်ဝဲဒတ်ဃဲလ်ကနတ်တပယ် တသ်ဟုတ်နေသ်ဝဲဃဲလ်တိုသ်ဘွံကွဲသီဝဲ (စူဠဓနုဂ္ဂဟ) လံယ်ဝီယ်ဘွံကွဲထံတ်မုတ်ဖို

ဟာကေယ်ခါ. တသ်ဟုတ်ဆိုမိုတ်ထံတ်ဝဲ. မုတ်ဖိုဝဲအိယ်. မိုသ်ပသ်အဲတ်ဒေါဒ်
တေဖုံဃလ်ပေါလ်ခွါခံမယ်သီဝဲ. ထိတ်ဘက်ခါအိယ်ယယ်ခံ. ဟီဝိယ် ပဒ်ကဲဝဲဝယ်
မေထိတ်ဒေါဒ်. ပေါလ်ခွါလုံအဂယ်ဒေဒ်ဝဲမယ်သီအဝယ်သဒ်ပွသ်သောဒ်ကမယ်
သီဒေါဒ်ဝဲယယ်လံယ်. ဒးဒ်ပေါလ်မုတ်မျိုဝဲအိယ်. တမေသ်လုံဘျဲဒ်ကအိုတ်ဝဲဆို
မိုတ်ခါဟာကေယ်နေတ်မံယ်. တုယ်လုံထီကျိတဘိုတ်ဝဲမုတ်ဖို.

ဒေမုတ်ဇုံ.

ဒးဒ်နပျီစိယခံဂလ်ဆိုဝိယ်မဒ်. ကဟာကေယ်ကောဒ်ကဒါနယ်. ခါအိယ်အိုတ်
ခေါဒ်ပလ်ဖဲအိယ်တဲဝိယ်ဟီထံတ်မုတ်ဖိုပျီဒ်စိ. ခဲဝဲလုံထီဝလ်တုယ်ဝိယ်တဟာကေယ်
ဆဲဒ်လဲယဲဝဲဒတ် မုတ်ဖိုထိတ်ဘျဲ.

ကစသ်ဇုံ.

ဘတ်မဒုနပလ်တံသ်ယယ်လဲတ်. ဟာကေယ်ကွဲကဒါယယ်မံယ်. ကောဒ်ဖိုဝဲ
တသ်ဟုတ်ခံ. ဆးထးတ်လုံဝလ်တပယ်. တဲကဒါဝဲ.

ဒေမုတ်ဇုံ.

နယ်အိယ်ပံယေလ်ပလ်နဝယ်သဒ်ပွသ်. နလဲဝဲဒးဒ်ယယ်. လုံထံဘိုမိုပါတေဖုံ
ဝယ်ဒးဒ်. တမေသ်အမဲ့ထိတ်ဝဲယယ်နလဲဟီနေဝဲလံယ် နယ်နေတ်မေထိတ်လုံအသံ
တဂယ်. နကပလ်တေသ်ယယ်လံယ်. ဃိုမံယ်. ကစိတ်ဖျောဒ်ဒးဒ်နယ်လုံအယီယ်
တဲဝိယ်လဲယဲကွေလ်ဝဲလံယ်. လုယ်ပျလ်ထွဲတနယ်လံသ်ဒီဃို. ယဘတ်ဟဒ်ဂံယ်
လံယ်. အာကိုအာထာတအိုတ်လးယံမံယ်ဆိုမိုတ်ထံတ်ဝဲ ဖဲနတ်ဖိုမဲတသ်ခဲ ကတံသ်ဖို
ကဘိုဒ်တကဒ်. တဂယ်ပွယ်. ဆိတ်နယ်ဟံတ်ဝဲလံယ်.

ထိတ်ညတ်သီသို့ကွေလ်ဝဲညတ်ကတ်

ဖဲခါနေတ်ဘျဲ. တမိအေကွသ်လံယ်ဝဲလောကဒ်. တသ်လိုတ်တနယ်တဘျဲဝဲဃို
တပူလ်ကွေလ်ဒးဒ်. ဝယ်သဒ်ပွသ်. ဝယ်ဖိုသတ်ဒိဂယ်လးလ်ဝိယ်မုတ်ဖိုဆိတ်နယ်
ဟံတ်. ထိတ်ဖိုလံယ်ဝဲ. ကသိုတ်သံဒးဒ်တသ်သိုတ်. ကွဲထံတ်မယ်တလီဒ်ဒးဒ်.
(ပဉ္စသီခ) ဝိယ် တဲမယ်လောလ်ဝဲဒေဒ်အိယ်လံယ်. မယ်တလီဒ်နဲဝဲကဲညတ်.
(ပဉ္စသီခ) နဲခဲကဲထိုတ် ယဲနေတ်ကဲထွိတ်မိယ်. အေတ်စောလ်တသ်ညတ်တလိုတ်.
ကလဲယဲဝဲလုံမုတ်ဖိုမဲလ်ညာတုယ်အမဲလ်ညာဘျဲ. ညတ်မယ်တလီဒ်. နအိုတ်ထီကျာ.
ဟဲဖုထံတ်လံယ်တဲလ်ယမဲလ်ညာ. ယယ်နေ ိတးယံကွေလ်တသ်ညတ်. ကလဲယဲ
ဖဲတ်ညတ်စိတ်ဃံယ်ဝဲ. နေတ်ဘျဲထိုတ် (ပဉ္စသီခ) လံယ်ဘူးတ်ဟီနေတသ်ညတ်

မယ်တလိဒ်ညတ်ဖုလံယ်ကဒါထီကွာ. မယ်လောလံဝဲဒေဒ်နေတ်ဝီယ်. တမီအေ
 နေတ်ကဲထွတ်မီယ်. အေတ်စောလံတသ်ညတ်တလိုတ်. လဲယ်ဝဲလုံမုတ်ဖိုမဲလ်ညာ.
 ညတ်မယ်တလိဒ်ဖုထံတ် လုံခိုလံယ်တဲလံဝဲထွတ်မီယ်မဲလ်ညာ. ညှိကွေလံတသ်
 ညတ်. ကဖံတ်ညတ်ထွတ်မီယ် လဲယ်စီတ်ဝဲ. ညတ်ခဲကေယ်ဖုလံယ်ကဒါထီကွာ
 (ပဉ္စသီခ) ထိုတ်လံယ်ဘူးတ်ယူယ်စောလံကွေလံဝဲတသ်ညတ်. နေတ်ဘုံ. ညတ်ဇံယ်
 တနေသ်. တသ်ညတ်သေတ်ဘတ်စူဝဲ. ထွတ်မီယ်ကွသ်ထံတ်. နဲတ်ခဲပူကွာမဲလ်
 လံယ်ကုသ်ဝဲကဲသ်လံယ်.

ကံသ်ဖုလီယ်ကရးအူပမယ်

မုတ်ဖိုထီတ်ဝဲထွတ်မီယ်ကဲသ်ဒဲသံတ်ထံတ်စုပဒ်ပဒ်ဝီယ်.
 နီယ်ကြဒ်ထံတ်ဝဲလံယ်. ထွတ်မီယ်စဒ်ဝဲ.
 မုတ်ဖိုဇံ.
 ဘတ်မဒုနနီယ်ကြဒ်ဝဲတဘးဒ်အီယ်လဲတ်.
 နမးဒ်သီဝဲ. ထွတ်မီယ်ယိုဒ်ဇံ.
 ညတ်ဇံယ်တနေသ်. တသ်ညတ်သေတ်ဘတ်ပုဒ်ဝဲ. နကဲသ်ယထီတ်တကွဒ်
 နီယ်ကြဒ်ဘတ်ဝဲမေသ်လံယ်.
 ဟဲယ်အကျေဒ်လံယ်သုံဒ်. နဲမုတ်တအုံဒ်ဇံ.
 နယ်နေတ်ထီတ်ဝဲထဲပွယ်အပျိဒ်နံသ်စသ်အပျိဒ်တထီတ်လံယ်ဝဲ. နဝဲမံယ်ဝယ်
 သဒ်ပွယ်ဝယ်ဖိုသတ်ခိဂယ်လးလံဘတ်စူဝဲ. မေထိုတ်တတြံယ်ဒးဒ်ယယ်နယ်လံတ်
 မးဒ်ဒိုတ်ဝဲမံယ်.
 ထွတ်မီယ်ဇံ.
 နတဲတးမေသ်ထီဆဒ်မံယ်ယယ်နေတ်မေနေသ်ကဒါဝယ်လုံခီတဂယ်ကပံဝဲ
 တုယ်လုံကတးသ်လံယ်.
 ဟဲယ်အကျေဒ်လံယ်သုံဒ်. မုတ်တအုံဒ်ဇံ.
 တတ်ဖိုတအိုတ်လးယ်. တပးယ်ကဘုံဒ်ဖိုတဖူးတ်မဒ်. မဲလ်ရှဒ်တအိုတ်နမေ.
 ဟုတ်ဒေဒ်ဝဲဒတ်. တသ်ဖိုအာထူစေဖုညာ. တနေသ်ဒေဒ်ကနေသ်နကဟုတ်ထဒ်
 ဝဲဒေဒ်လံယ်. ဒေဒ်ဝဲကံသ်ဖုလီယ်ကရးသောဒ်မေလံယ်ဖွတ်ကဖုထဒ်ဝဲဒေဒ်လံယ်.
 နယ်နေတ်တဂေယ်အးမူဒ်မယ်ပလံဝီယ်လီ. မေနေသ်ခွေဒ်နမယ်ထဒ်ကဒါဒေဒ်
 လံယ်တဲဟံတ်ရှယ်ဝီယ်ထိုတ်လံယ်မသ်ထွတ်မီယ်ပဝဒ်ပျဒ်ကဒါတမီအေပဝဒ်.
 ကေယ်ထံတ်ဝဲလုံနဒ်ကံသ်လံယ်.

ဒေဝတံယံပံဝဲဟောနေတရာ

ဖိုအဲတ်နဲသံသံဇံ.

ဖဲနေတ်ခါ (စူဠစနုဂ္ဂဟ) နေတ်ခါအိယံကဲထံတ်ဝဲနယ်လံယ်.

လုံနေတ်ခါတသ်ပေါလ်မုတ်နေတ်. ခါအိယံကဲထံတ်ဝဲမုတ်ဖိုနေတ်လံယ်.

လိုတ်ထံတ်သဒ်ထွိတ်မိယံ. ဟဲသိုတ်သံတဲဝဲတမိအေခံကဲထံတ်ဝဲယယ်ကစသ်
ယွယ်လံယ်.

ဖိုအဲတ်နဲသံသံဇံ.

ပေါလ်မုတ်ဝဲနေတ်. တိုကံတ်ဘတ်ပေါလ်ခွါခါအိယံအဲတ်ကွီဝဲယို (ဇမ္ဗုဒိပိ)
ကောဒ်တမိယံဒဲဘေတ်ညာမိယံဟူသတ်ဖှာပံညာအိုတ်ခဒ်ခိုတ်ကစသ်နံသ်စသ်ဝယ်
မယ်သီဖူဝဲလံယ်.

နဲဖိုအဲတ်နဲသံသံဇံ.

လုံမုတ်ဖိုယိုကဲဖှာထံတ်ပဝဒ်တနယ်နေတ်ဒဲတ်ဖျဒ်တဲလ်ကွေလ်ဇံယ်တဲဝိယံ
လုံဖဲလလ်မေဒ်တေယ်သနယ်တံယ်ဟောဖှာဝဲဒတ်လံယ်.

အနေဒ်ချိုဒ်မေဒ်တေယ်သနယ်တံယ်

- ၁. ဝိတက္ကမထိတဿ ဇန္တုနော၊
တိဗ္ဗရာဂဿ သုဘာသိနော။
ဘိယျော တဏှာ ပဝဗုတိ၊
ဓေ ခေါ ဒဠံ ကရောတိ ဗန္ဓနံ။

အခံလုံပကညံ ... ကယ်မဒ်ဝိတဲဒ်ဖုညာမယ်ဒဲတ်ဇံယ် ယိုပျေထယ်မဒ်ရယ်ကဒ်
တနယ်အိုတ်ဝဲဖုညာနေတ်ယီလဒ်မဒ်သယ်ယယ်မဒ်ထိတ်ကွသ်
ဖှာဝဲသတ္တဝယ်ဖုညာတနယ်တိုပွါအာထံတ်ဝဲလံယ်မေသ်ပွယ်
မိုဝဲဘုဒ်ဂဲသ်ကူးယယ်လ်နံသ်စသ်လုံတနယ်ကွာပွယ်ဒတ်
မေသ်ဝဲလံယ်.

- ၂. ဝိတက္ကုပသမေ စ ယော ရတော၊
အသုဘံ ဘာဝယတေ သဒါသတော။
ဓေ ခေါ ဗျန္တိ ကာဟိတိ၊
ဓေ ဆေစ္ဆတိ မာရဗန္ဓနံ။

အခံလုံပကညံ ... မေသ်ဝဲနဲသ်သံနေတ်. ဝီတဲဒ်ခုတ်ကဘဒ်အာသူပဒ်ဆီပါ
 ပထမဒ်ဈယ်တရာကွာမုံသ်မဒ်ဝဲလံယ် အဆးတပျဒ်သတီဒ်
 အိုတ်ဝဲဂုယ်ပွါထံ အာသူပဒ်ပယ်ဝနယ်လံယ်. နဲသ်သံနေတ်
 တနယ်ပူယ်ဖွဲဒ် ဂေသ်မယ်နေသ်ဝဲကဲမေသ်လံယ်မယ်နဒ်
 စးဘုဒ်ဖံတ်ဒ်တဖျဒ်ဝဲကဲမေသ်လံယ်.

မေသ်ဝဲမေဒ်တေယ်သနယ်တံယ်ကတးသ်ဘုံညီငွေဒ်နဲသ်သံနေတ်တုယ်ဝဲလုံ
 (သောတာပတ္တိဖိုလ်) လံယ်ဟဲတုယ်ဖိုတ်ကမူးသ်ဖုညာသေတ်နသ်ကေကဲထံတ်ဝဲ
 အဘျဲဒ်အာဟောဖှာနေတရာမေသ်လံယ်.

ဗုဒ္ဓ နုဂ္ဂဟပဗ္ဗာဓိတ . ဝိဒ်ထုဒ်ဝိယံလီ.



(၈)

မာရ်နတ်သား . ဝိဒ်ထူဒ်

ကစသ်ယွယ်နတ်သယ်ဝူထွီဒ်ကံသ်ဇေယ်တဂိုယ်ဖျသ်ပူယ်ဆိတ်နံယ်အိုတ်ဒေဒဲခါအကျုပျုဒဲ (မာရ်နတ်သား) ဃို. (နိဋ္ဌင်္ဂတော အသန္တာသီ) စဒ်ထံတ်မေဒ်တေယ်သနယ်တံယ်ဟောဖှာဝဲဒတ်လံယ်.

**ပျိဒ်ခိုဒ်ပယ်ကဲသဒ်
ဟဲနံဒ်ရံဒဲ (မာရ်နတ်သား)**

တနယ်မုသ်ဟာခါနတ်မေသ်လံယ်မထေရ်အာမဒ်ဖုညာသေတ်နတ်ဟဲတုယ်ဝဲခါနံဒ်ကျဒ်ကမိလုံဖျသ်ဟဲဝတ်နံလဲဝဲလံယ်မထေရ်သေတ်ဂံသ်ဘတ်ဟေတ်ဝဲလံယ်ဃို. ဖိုခွါယယ်ဟူလယ်နတ်ဘတ်မိဝဲဖဲ (ဂန္ဓကုဋ်တိုက်) ကြဲယ်နာဒ်နတ်လံယ်ဖဲနတ်ခါယယ်ဟူလယ်နတ်အိုတ်ဃောဒ်နိတ်ခါယဟာတယ်ဖိုတပါမေသ်လံယ်.

တသ်ဂေသ်နတ် (မာရ်နတ်သား) အိုတ်လုံ (ဝသဝတ္တီ) နဒ်ကံသ်ကွသ်ဖှာထိတ်ဖိုလံယ်ဝဲဃိုမေဖိုသ်စုနးခိုတ်ထောဒ်စုနးဘိုကဆာဝဲမေသ်သောဒ်မေနေဒ်စဲဒ်အဖိုယယ်ဟူလယ်နတ်ဒေဒဲဝဲနေဒ်စဲဒ်အပါကောတမဒ်သောဒ်လံယ်ဆုမိုတ်ထံတ်ဝိယ်ဟဲလံယ်လုံနဒ်ကံသ်တုယ်ဝိယ်ဘွံ. လိုတ်ထံတ်သဒ်လုံကဆမဖါတီသ်တဒ်ဒးဒ်ကမ္ဘိယံပဒ်တိတ်ဝဲယယ်ဟူလယ်ခိုတ်သတ်ဃီကောဒ်ဖွဒ်ဖဒ်ဒိုတ်ထံတ်ဝဲလံယ်.

ကစသ်ယွယ်အိုတ်လုံ (ဂန္ဓကုဋ်တိုက်) ပူယ်ကဆံဖါတီသ်နတ်မေသ် (မာရ်နတ်သား) သိတ်ညာဝဲဃို.

ဟဲယ် (မာရ်နတ်သား) ယိုဒ်ဇံ.

ဒေဒိဝဲနယ်ပွယ်အဂယ်တကလံသ်မေသ်နသ်ကေမယ်ဦယ်ဝဲယဖိုခွါတကဲမံယ် တသ်တဲဝဲနေတ်မေသ်မံယ် (တဏှာ) ပွယ်ဖွဲဒိဝိယ်လိုလဒ်အိုတ်ဒိုတ်ပံညာမုဒ် ဂေယ်ဝဲယဖိုခွါနေတ်ဦယ်ဖုံဒ်တနောဒိဝဲကဲထံတ်တနေသ်လးယ်တဲဝိယ်လုံဖံလလ် မေဒ်တေယ်သနယ်ဟောဖှာဝဲဒတ်လံယ်.

အနေဒ်ချိုဒ်မေဒ်တေယ်သနယ်တံယ်

- ၁. နိဋ္ဌင်္ဂံတော အသန္တာသီ၊
ဝီတတဏှော အနင်္ဂံဏော။
အတ္တိန္ဒ ဘဝသလ္လာနိ၊
အန္တိ မေယံ သမုဿယော။

အခံလုံပကညံ ... နဲသ်သံတသ်မယ်ကတးသ်ဝိယ်ဝဲကဲထံတ်ယဟာတယ်ပွယ် နေတ်ဦယ်ဖုံဒ်တနောဒိတအိုတ်တနယ်ပွယ်ဖွဲဒ်ကီလေယ် သယ်တအိုတ် တုယ်ကဒါပဝဒ်ဂေသ်မေသ်တသ်စုတ်မဲဒ်တ် ဖျဒ်ဝိယ်လီ မေသ်ဝဲခယ်တယ်ကိုယ်နေတ်မံယ်လံသ်ဒိ ကတးသ်ယိုနဲဒ်ဆိုဝဲကဲထံတ်မေသ်လံယ်.

- ၂. ဝီတတဏှော အနာဒါနော၊
နိရုတ္တိပဒကောဝိဒေါ။
အက္ခရာနံ သန္နိပါတံ၊
ဇညာ ပုဗ္ဗပရာနိစ။
သဝေ “အန္တိ မ သာရီရော၊
မဟာပညော နဟာပရူသော”တိ ဝုစ္စတိ။

အခံလုံပကညံ ... ပွယ်ဝဲနေတ်မေသ်တနယ်ကေဝဲလံယ်ခယ်တယ်စဒ်ထံတ် သေတ်ကွာတသ်စွဲလာတအိုတ်လးယ် လီတ်မတ်ဝဲလုံ (နိရုတ္တိပဒိသန္တိဒါ) ကွာလံယ်အဲဒ်ခရယ်အပံသိတ်ညာဝဲလံယ် လံသ် ဒိမဲလ်ညာအဲဒ်ခရယ်ဖုညာနသ်ကေသိတ်ညာဝဲလံယ်. ပွယ်ဝဲ နေတ်ကဲထံတ်ဝဲနဲဒ်ဆိုလံသ်ဒိကတးသ်ခယ်တယ် ကိုယ်အိုတ် ပွယ်ကောဒ်ထဲဒ်ဝဲလုံပံညာအိုတ်ပေါလ်ခွါမုဒ် ကြးဒိဝဲဒတ်မေသ်လံယ်.

မေသ်ဝဲမေဒ်တေယ်သနယ်တံယ်ကတးသ် (မာရ်နတ်သား) ဘုံသံခါကေ ဘတမဒ်ခံမေသ်ယယ် လံယ်သိတ်ညာဝဲလီ သိတ်ညာလံယ်ဝဲသဒ်ဖဲနေတ်ထိုတ်လံယ် မသ်ကေလ်သဒ်လံယ်.

(မာရ်နတ်သား) . ဝိုဒ်ထုဒ်ဝိယ်လီ



(၉)

ဥပကတက္ကတွန်း . ဝိဒ်ထွန်

ကစသ်ယွယ်နေတ်ကဟောဖှာ (ဓမ္မစကြာတရား) ဂံသ်အိုတ်လုံ (ဗုဒ္ဓဂယာ) ဟဲကညဒ်ဒုပြ်သ်ကသီကံသ်တသ်ဘးတ်စးယ်ခါအကျပုဒ်ဝဲတိုကံတ်ဒးဒ် (ဥပကတက္ကတွန်း) ယို. (သဗ္ဗာဘိဘူ သဗ္ဗဝိဒု ဟမသို့) စဒ်တံတ်ဓမဒ်တေယ်သနယ် ဟောဖှာဝဲဒတ်လံယ်.

**ပျိဒ်ခိုဒ်ပယ်ကဲသဒ်
ကညဒ်မိကတယ်ဝိုယ်ခါ**

ကစသ်ယွယ်နေသ်ဝဲသဗ္ဗညုတဒ်ပံညာကဲထံတ်ယွယ်ဝိယ်လံသ်ခိပွဲယ်လို့သ်ဆီ ခိုသ်အိုတ် (သတ္တသတ္တာဟ) ဝိယ်ကဟောဖှာနေ (ဓမ္မစကြာတရား) ဂံသ်ဟဲကညဒ် ဝဲဒုပြ်သ်ကသီကံသ်မိကတယ်ဝိုယ်ပွယ်ဟသ်ဘးတ်စးယ်ကွဲတံယ်ဟိုကံတ်ဒးဒ် (ဥပကတက္ကတွန်း) လံယ်. (ဥပကတက္ကတွန်း) ခံစဒ်ဝဲဒတ်.

နဲသ်သံဇံ.

နဝဲအေယ်တရေယ်ဂေယ်ဝါဖှာရှိမဒ်နံသ်စသ်ကီသ်ဂံယ်သေတ်စံနီယီလဒ်ဂေယ် မဒ်ခဒ်ကပြုသ်ကပံယ်အသံယ်သေတ်အိုတ်ဝဲလံယ်နတရတ်ခံမေသ်မတဂယ်လဲတ် မဒုတရတသ်တဲနနေဒ်သဲဒ်ဝဲလဲတ်.

(ဥပကတက္ကတွန်း) ဇံ.

ယယ်နေတ်. ဥပဇ္ဈယ်တရတ်မေသ်ဂေယ်ဂေယ်တရတ်သေတ်မေသ်ဂေယ်
ဂေယ်တအိုတ်ဝဲမံယ်တဲဝီယ်လုံဖဲလလ်မေဒ်တေယ်သနယ်တံယ်ဟောဖှာဝဲဒတ်လံယ်.

အနေဒ်ချိုဒ်မေဒ်တေယ်သနယ်တံယ်

သဗ္ဗာဘိဘူ သဗ္ဗဝိဒူ ဟမသ္မိံ၊
သဗ္ဗေသု ဓမ္မေသု အနုပလိတ္တော။
သဗ္ဗဉ္စဟော တဏှက္ခယေ ဝိမုတ္တော၊
သယံ အဘိညာယ ကမုဒ္ဒိသေယျံ။

အခဲလုံပကညံ ... ယယ်ကစသ်ယွယ်နေတ် (တေဘူမကတရား) ခဲလးသ်နးယ်
ပလ်ဝီယ်လီမေသ်လံယ်တရာခဲလးလ်သီတ်ညာပလ်ဝီယ်
လီမေသ်လံယ် (တေဘူမကတရား) သေတ်ကွာဘုံဒ်ထံဘူဒ်
ကွဒ်သဒ်တအိုတ်လးယ်ဝဲမံယ်ပဲယ်စိုဒ်ပလ် (တေဘူမက
တရား) ခဲလးသ်ဝီယ်လီမေသ်လံယ်တနယ်လးလ်ဃေထဒ်
အရဟတ္တမဒ်ဖိုလ် (သေက္ခ) တမေသ်လးယ်ဝဲပူယ်ဖှဲဒ်ပလ်
ဝီယ်လီခဲဖှဲသီတ်ညာသေတ်စယ်လွီသ်ပါတရာဝီယ်လီမေသ်
လံယ်မတဂယ်နေတ်မေသ်ယတရတ်တဘတ်နဲတ်ပျဒ်ကေယ်
ဝဲလးယ်လံယ်.

မေသ်ဝဲမေဒ်တေယ်သနယ်တံယ်ကတးသ်ဘုံ (ဥပကတက္ကတွန်း) နေတ်ကစသ်
ယွယ်တသ်တဲနေဒ်သဲဒ်ဇိတ်တထဲတနေဒ်သဲဒ်ဇိတ်တထဲ ဇုတ်ဇဲယ်မေသ်လံတ်မံယ်
မေသ်လံယ်မံယ်ဖှဲဒ်လံယ်ခိုတ်တဲဒ်တဲဒ်ဝီယ်လဲယ်တလးကွေလ်ဝဲလံယ်.

(ဥပကတက္ကတွန်း) . ဝိုဒ်ထူဒ်ဝီယ်လီ.



(၁၀)

(သိကြားမင်း) တသ်စဒ် . ဝိဒ်ထူဒ်

ကစသ်ယွယ်နေတ်သယ်ဂူထွီဒ်ကံသ်ဇေယ်တဂိုယ်ဖျသ်ပူယ်ဆိတ်နံယ်အိုတ်
ဒေဒ်ဝဲခါအကျ်ပျူဒ်ဝဲ (သိကြားမင်း) တသ်စဒ်ယို. (သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ)
စဒ်ထံတ်ဓမဒ်တေယ်သနယ်တံယ်ဟောဖှာဝဲဒတ်လံယ်.

**ပျိဒ်ခိဒ်ပယ်ကဲသဒ်
တသ်စဒ်လွီသ်မိျ**

တဘျဲခါဒေါဒ်တယ်ဝတေယ်နဒ်သေတ်သေနတ်လုံနဒ်သပေယ်တသ်စိဝေပူယ်
ဆွေန္ဓပျဒ်သနယ်တသ်စဒ်လွီသ်မိယ်လံယ်တသ်စဒ်လွီသ်မိယ်နေတ်.

- ၁. ဘူတ်ဘာခဲလးသ်ကွာမေသ်မဒုဘူတ်နေတ်မျဒ်ဒိုတ်ကကးသ်လဲတ်.
- ၂. အယဒ်သယ်ခဲလးသ်မေသ်မဒုအယဒ်သယ်နေတ်မျဒ်ဒိုတ်ကကးသ် လဲတ်.
- ၃. မုံသ်ပးယ်ခဲလးသ်ကွာမဒုမုံသ်ပးယ်ဂေသ်နေတ် မေသ်မျဒ်ကကးသ်လဲတ်.
- ၄. တနယ်လးလံယ်မသ်ဂေသ်နေတ်မေသ်ဘတ်မဒုမျဒ်ဒိုတ်ကကးသ်
လဲတ်.

တသ်စဒ်လံယ်အိုတ်ဝဲအဖျေဒ်ခံတအိုတ်ကဒါတဂယ်ဒးဒ်တဂယ်ကဆံဒးဒ်တဆံ
စဒ်ဝဲ. စဲတ်ကျယ်ဝလယ်တကလံသ်ကိုပူယ်အိုတ်နဒ်ခဲလးသ်မဟဂယ်မဒ်တသိတ်

ညာဝဲလံယံလဲယံစဒါဒဲဒဲနဒိမေက္ခိလ္လိသပါအိုတ်လံယံနဒိမေက္ခိသေတ်နသိကေ
တသိတ်ညာဝဲယိုဟဲတုယံဝဲလုံ (သိကြားမင်း) အိုတ်တံတ်ဖှာဝဲပျဒိသနယံလံယံ
(သိကြားမင်း) နသိကေတသိတ်ညာဝဲယိုကွဲထံတ်နဒိခဲလးသိဝိယံဟဲလံယံဝဲဇေယံ
တဝိုယ်ဖျသ်တုယံဘုံပတီရုံဒိဖှာဝဲလံယံကစသယွယ်ခံ.

ပးပြုလ်နဒိခဲလးသိမေသိဝဲ (သိကြားမင်း) ဇံ့.

- ၁. ဘူတ်ဘာခဲလးသိကွာနေတ်ဓမ္မဒါန. တရာတသိဘူတ်နေတ်မျဒိဒိုတ်
ကတးသိလံယံ.
- ၂. အယဒိသယံခဲလးသိကွာနေတ်. ဓမ္မရသ. တရာအယဒိသယံနေတ်မေသိ
မျဒိဒိုတ်ကတးသိလံယံ.
- ၃. မုံသိပးယံဂေသိခဲလးသိကွာနေတ်လုံတရာကွာမုံသိပးယံဂေသိနေတ်
မျဒိဒိုတ်ကတးသိလံယံ.
- ၄. တနယံလးသိလံယံမေသိဂေသိနေတ်တုယံလုံအရဟတ္တဒိဖိုယ် သေဝဲမေသိ
ယိုမျဒိဒိုတ်ကတးသိဝဲမေသိလံယံတဲဝိယံလုံဖဲလလ်မေဒိတေယံသနယံတံယံ
ဟောဖှာဝဲဒတ်လံယံ.

အနေဒိချိုဒိမေဒိတေယံသနယံတံယံ

သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊
 သဗ္ဗရသော ဓမ္မရသော ဇိနာတိ။
 သဗ္ဗရတိ ဓမ္မရတိ ဇိနာတိ၊
 တဏှက္ခယေ သဗ္ဗဒုက္ခံ ဇိနာတိ။

အခံလုံပကညံ ... တရာတသိဘူတ်နေတ်နးယံဝဲတသိဘူတ်ခဲလးသိလံယံ
တရာအယဒိသယံနေတ်နးယံဝဲအယဒိသယံခဲလးသိလံယံ
မုံသိပးယံဝဲတရာကွာနေတ်နးယံဝဲမုံသိပးယံခဲလးသိလံယံ.
တနယံလးလဲဝဲအရဟတ္တဒိဖိုယ်နေတ်နးယံဝဲဖွဲတ်နဒိခဲလးသိ
မေသိလံယံ.

မေသိဝဲမေဒိတေယံသနယံတံယံကတးသိဘုံသောဒိကလဒိလ္လိသိကထိုနဒိ
သေတ်နေသိဝဲအကျိုဒိတရာလံယံဝိယံဘုံ (သိကြားမင်း) ရုံဒိထံတ်ဒေါဒိဝဲ.

ကူသိဒ္ဓိတ်ထံယွယ်ကစသ်ကံ့ဇုံ.

အမုဒ်ကတးသ်မေသ်ဝဲတရတသ်ဘူတ်မေဘူတ် ဘာခါဘူတ်အဘျိဒ်ဖုညာ
ဘတ် မဒုတဟေတ်နံယံဝဲကစသ်ပုသေသေတ်လဲတ်စဒ်လုံတနီယံညာအီယံမေ
ဟောဖှာ နေနဲသ်သံသေတ်တရာဝီယံဘုံတသ်ဘူတ်အဘျိဒ်ဟေတ်နံယံလံယံနေ
ကေယံဇံယံ ကစသ်. ကစသ်ယွယ်ကောဒ်ဖိုတ်နဲသ်သံခဲလးသ်ဟောနေတရာဝီယံ
ဘုံသတ္တဝယ် သေတ်ခဲလးလ်ဖုညာတရာအဘျိဒ်ဂံသ်ဟေတ်နံယံလံယံကေယံဇံယံ.
တဲဝဲလံယံ.

(သိကြားမင်း) တသ်ခဒ် . ဝိဒ်ထုဒ်ဝီယံလိ.



(၁၁)

(အပုတ္တက) သဲထိ . ဝိဒ်ထူဒ်

ကစသ်ယွယ်နေတ်သယ်ဂူတ္တိဒ်ကံသ်ဇေတ်တဂိုယ်ဖျသ်ပူယ်ဆိတ်နံယ်အိုတ် ဒေဒ်ခါအကျ်ပျုဒ်ဝဲ (အပုတ္တက) သဲထိဃို. (ဟနန္တိ ဘောဂါ ဒုပ္ပေဝံ) စဒ်ထံတ် ဓမဒ်တေယ်သနယ်တံယ်ဟောဖှာဝဲဒတ်လံယ်.

ပျိဒ်ခိုဒ်ပယ်ကဲသဒ်

ပျိဒ်ခိအိုတ်သေတ်သ့အံတ်တကဲဝဲသဲထိ

သယ်ဂူတ္တိဒ်ကံသ်ပူယ်နေတ်ဖိုခွါဖိုမုတ်တအိုတ်ဝဲနံဂယ်ဃိုမိယ်လုံ (အပုတ္တက) သဲထိအိုတ်ဝဲတဂယ်လံယ်သဲထိဝဲနေတ်စုကဝဲယ်ပျိဒ်စိလးပွဲယ်အိုတ်သေတ်နသ်ကေ အံတ်အံဝိတ်ဆးတအံတ်ဝဲ ဟုထိဆိတ်ဒးဒ်မေယ်ဟုနေဒ်ဖိုလံယ်အံတ်ဝဲဒတ်. ကူကယ်ဂေယ်ဝါတကူကယ်ဝဲကူဝဲ လုံအညတ်တံတ်လံယ်လဲယ်ကျေကယ်လံယ် ကူကယ်ဝဲဒတ်. မေဟဒ်ခံ (အာဇာနည်) ကသေတ်ထေဒ်ဒးဒ်ထူစေပတမျာလေတ် သေတ်တဒးဒ်ဝဲ. ဒးဒ် ထံတ်ဝဲသေတ်လေတ်ကယဲဖိုတခိုတ်လံယ် (အပုတ္တက) သဲထိနေတ်သဒ်မူအိုတ် ဒေဒ်ခါဘူတ်ဘာတမိယ်မဒ်တမယ်ပလ်ဘတ်ဝဲတုယ်သီဘုံ လံယ်ဘတ်ဝဲလုံရောရူဝဒ်နုလ်ရဒ်ပူယ်လံယ်.

ဘတ်မဒုကဲထံတ်သဒ်ဒေဒ်အိယ်လဲတ်

သဲထိဖဒ်ဒိုတ်သီဝိယ်လံသ်ဒီဘုံအမွေယ်ခယ်ဖိုခွါဖိုမုတ်စဒ်ထံတ်တအိုတ်ဝဲဃို နံသ်စသ်ပးစုကဝဲယ်ပျိဒ်စိခဲလးလ်ကောသလဒ်စံယ်ပယ်ဒိုတ်. လဲယ်ဟီသေဝဲလံယ်

သေဝီယဒေါဒ်လဲယထံတ်လုံကစသယွယ်အိုတ်မေသဲဝဲသဲထီဖဒ်ဒိုတ်နေတ်ဘတ် မဒုဝဲကဲသဒ်ဒေဒ်အီယဲလဲတ်ပတီရုံဒ်ထံတ်ဝဲလံယကစသယွယ်ခံ (အပုတ္တက) သဲထီ လုံညာအတေဒ်ဒေဒ်ကျဟောဖွာကဒါနေကေယဲဝဲဒေဒ်အီယဲလံယ.

**အတေဒ်ပျေဒ်ယဒ်
(အပုတ္တက) သဲထီလုံညာပဝဒ်ဂေသ်**

လုံညာတဘတ်ဒတ်ခါ. သဲထီဖဒ်ဒိုတ်နေတ်ဟဲဒေါဒ်မေယဲလုံနံသ်စသ်ဟိတ် မေသဲဝဲ (တဂရသိဒီ အရှင်ပစ္စေကဗုဒ္ဓါ) မးဝဲပွယ်ပျူဒ်စူဒ်မယ်ဘူတ်မေယဲဒိုတ် လံယမယ်ဘူတ်နဲသ်သံမေယဲဒိုတ်ဇံယ. တဲဝီယထွဲဒ်လဲယကွေလဲဝဲလံယ. သဲထီ မာခံ. ဒေဒ်ဝဲခါဆးကတံသ်ကယ်လဒ်ပဒ်လိုလုံသဲထီနောဒ်ပူယမယ်ဘူတ်မေယဲ ဒိုတ်ဇံယတခံတ်တဘွဲတတဲဖူဝဲတနီယအီယဲမဒ်မးမယ်ဘူတ်မေယဲဒိုတ်. သဒ်ခုမုံသ် မဒ်. မေယဲဒိုတ်ဝီယဆးလးပွဲယမယ်ဘူတ်ဝဲ (အရှင်ပစ္စေကဗုဒ္ဓါ) လံယ (အရှင် ပစ္စေကဗုဒ္ဓါ) ခံကေယဲကညဒ်သဲထီဖဒ်ဒိုတ်ခံဘတ်တံယဲလုံဟာကေယဲဟိတ်ခါ တိုကံတ်ဝဲလုံကွဲတံယဲနေတ်.

ကစသ်ဇံ.

ဆိုတမီယတမျှသေတ်ဟာကေယဲနေသ်ဘတ်ဝဲလံတ်ဇေယ. စဒ်စဒ်တဲတဲကွသ် ဝဲတဖျံသ်ပူယ. ထီတ်လုံမေယဲဒိုတ်ဝီယဆးလးပွဲယနေတ်. သဒ်တမုံလဲလးယဲဝဲ ဒေဒ်ဝဲအံတ်ဝီယဆးလးပွဲယသေတ်တကွဒ်. မေဒ်ဒ်အံတ်ဘတ်ယကုသ်မုတ်ခွါခေ ပွယ်သေတ်နေတ်. ကမယ်နေဝဲယတသ်မယ်ဂေယဲဂေယဲဘတ်ဘတ်လံယခါအီယဲ ယတသ်အံတ်ဖုဟဒ်ဂံယဲကွေလဲလးလဲလီဆိုမိုတ်ဝဲလံယ. အီယဲခံမေသ်ကယ်တခါ လံယ.

သဲထီဝဲနေတ်အဝဲသ်ခွါအိုတ်တဂယ်. သီကွေလဲဝဲဘွဲလဲယဟီသေဝဲအဝဲသ် ခွါပျိဒ်စီခဲလးလဲဝီယအိုတ်တံသ်ဖိုခွါဟာကေယဲကွဲကွသ်ဒိုတ်ထံတ်ဝဲလံယဖိုခွါနေတ် ခံကောဒ်ဘွဲဒဲဒ်ထီတ်ဝဲအပါပျိဒ်စီခါ. တသ်အီယဲယပါပျိဒ်စီယပါလေတ်ယပါကွဲသ် စဒ်ထံတ်တဲဝဲဘွဲ. သဲထီဖဒ်ဒိုတ်ဆိုမိုတ်ထံတ်ဝဲ.

ဖိုသတ်ဝဲအီယဲနံသ်ဆေဒ်ခါမဒ်သီတ်ညာပျိဒ်စီတဘးဒ်အီယဲနေတ်မေတုယဲလုံ ဒိုတ်ထံဘွဲတမေသ်လုံကညဲဝဲဆိုမိုတ်ဝီယကွဲထံတ်ဖိုသတ်လုံပွယ်ကွာမယ်သီကွေလဲ ဝဲလံယ. အီယဲခံမေသ်ဝဲကယ်တခါ.

ပျိဒ်ခိုဒ်ပယ်ကဲသဒ်အဆဲဒ်
ရှေ့ပျိဒ်နေဝဲတသ်ဂေသ်ကျိယ်

စံယ်ပယ်ဒိုတ်ဇံ့.

မေသ်ဝဲသဲထီဖဒ်ဒိုတ်နေတ်မယ်ဘူတ်ဘတ်ဝဲ (တဂရသိဒီပစ္စေကဗုဒ္ဓါ) မေယ်
ဒိုတ်စိုကမံယ်ယိုန္တိဘွံထီဆဒ်ကဲထံတ်ဘတ်ဝဲလုံနဒ်ကံသ်. မေသ်ဝဲကယ်ကဘိုဒ်
ကဘံပတံသ်သယ်ဂူထီဒ်ကံသ်ပူယ်ကဲဝဲသဲထီန္တိဘွံလံယ်.

စံယ်ပယ်ဒိုတ်ဇံ့.

သဲထီဖဒ်ဒိုတ်နေတ်မးပွယ်မယ်ဘူတ်ဝိယ်ဘွံမဒ် သဒ်တမုံသ်ဝဲကဲထံတ်ဝိယ်
တကြးဒ်တဘတ်ဆိုမိုတ်ကမတ်ဝဲယိုမေသ်ဝဲအံတ်အံတ်ဆးခဲလးလ်တမိုတ်
အံတ်သဒ်ဝဲကဲထံတ်မေသ်လံယ်.

စံယ်ပယ်ဒိုတ်ဇံ့.

မေသ်အဝဲသ်ဖိုခွါအိုတ်တဂယ်လံယ်မယ်သီဘတ်ဝဲယိုနိုတ်ကယယ်ကထိုပဒ်လို
ဘတ်တူသ်ကံယ်လံယ်နလ်ရလ်ပူယ်ဝိယ်မေသ်ဝဲကယ်အစိုကဘိုဒ်ကဘံပတံသ်
မွေယ်ခယ်ဖိုခွါဖိုမုတ်တအိုတ်ဝဲကဲသဒ်မေသ်လံယ်.

စံယ်ပယ်ဒိုတ်ဇံ့.

မေသ်ဝဲသဲထီဖဒ်ဒိုတ် လုံညာအိုတ်ပလ်ဘူတ်ဘာဂေယ်ဝါဖုနေတ်လးသ်ကွေလ်
ဝဲလီလုံအသံသေတ်တမယ်ဘူတ်ထဒ်ဝဲလးယံမံယ်မေသ်ဝဲသဲထီဖဒ်ဒိုတ်နေတ်
ခါအိယ်ဘတ်တုယ်ဝဲလုံရောရဝဒ်နလ်ရလ်ပူယ်လံယ်.

ဟောနေဝဲတရာဂေသ်

ကစသ်ယွယ်ဟောဖှာနတော်ကောသလဒ်စံယ်ပယ်ဒိုတ်ဟူဘတ်ဝဲဘွံ.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇံ့.

တဂေယ်အးမူဒ်ဒဲဘဒ်ကယ်နေတ် မေသ်တသ်ဝိဃးဒိုတ်အိုတ်ဝဲမံယ်ပျိဒ်စီလး
ပွဲယ်အိုတ်ဝဲတဘးဒ်အိယ်သေတ်နသ်ကေနံသ်စသ်ဇံယ်တအံတ်ဝဲ. တဘိုဒ်တယီယ်
အိုတ်အလူယ်ခယ်ကစသ်ယွယ်သေတ်ဟေတ်မယ်ဘူတ်တကဲဝဲမံယ်ရုံဒ်ထံတ်ဝဲ
လံယ်.

စံယ်ပယ်ဒိုတ်ဇံ့.

နပတီရုံဒ်ဝဲတသ်တဲနေတ်မေသ်မံယ်ပံညာရယ်ဝဲပွယ်နေတ် ပျိဒ်စီအိုတ်ဝဲလး
ပွဲယ်မေသ်နသ်ကေ ဖွံတ်နဒ်လးလ်ဂံသ်နေတ်ဗယ်တဟဒ်ယုဝဲ. ဒိုတ်နေလ်ပျိဒ်စီ

ကဲထံတ်မေသဲဝဲတဒ်မဲဒ်မုဒ်တနယ်နေတ်ယေလ်ထံမဒ်ကယ်လဒ်ပဒ်လိုမယ်နဒ်မယ်
သီဝဲသတ္တဝယ်သေတ်မေသဲလံယ်ကဲဝီယ်လုံဖဲလလ်မေဒ်တေယ်သနယ်
တံယ်ဟောဖှာဝဲလံယ်.


အနေဒ်ချိုဒ်မေဒ်တေယ်သနယ်တံယ်

ဟနန္တိ ဘောဂါ ဒုမ္ပေခံ၊
နော စ ပါရဂဝေသိနော။
ဘောဂတဏှာယ ဒုမ္ပေခော၊
ဟန္တိ အညေဝ အတ္တနံ။

အခဲလုံပကညံ ... စုကဝဲယ်ပျိုဒ်စီသေတ်နေတ်မယ်ဟဒ်ဂံယ်ဝဲပံညာရှယ်ပွယ်
သေတ်လံယ်နေတ်ဗယ်မေသဲဝဲထီဝသ်တပယ်ဟဒ်ဃုဝဲပွယ်
နေတ်ခဲဟဒ်ဂံယ်ဝဲတကဲမံယ်ပံညာရှယ်ပွယ်နေတ်တဒ်မဲဒ်
ဝဲစုကဝဲယ်ပျိုဒ်စီယိုဒေဒ်ဝဲမယ်ဟဒ်ဂံယ်ပွယ်နေတ်သောဒ်နံသ်
စသ်သေတ်မယ်ဟဒ်ဂံယ်လံယ်ဝဲမေသဲလံယ်.

မေသဲဝဲမေဒ်တေယ်သနယ်တံယ်ကတးသ်ဘုံပွယ်အာဂယ်သေတ်နေတ်တုယ်
ဝဲလုံ (သောတာပတ္တိဖိုလ်) လံယ်.

(အပုတ္တက) သဲထီ . ပိုဒ်ထွန်စီယံလီ.



(၁၂)

(အင်္ဂုရ) နဒ်သာ . ဝိဒ်ထူဒ်

ကစသ်ယွယ်နေတ်တယ်ဝတေယ်သယ်နဒ်ကံသ် (ပဏ္ဍုကမ္မလာ) လးသ်ပတ်
ခိုတ်ဆိတ်နယ်အိုတ်ဒေဒ်ဝဲခါအကျ်ပျုဒ်ဝဲ (အင်္ဂုရနတ်သား) ယို. **(တိဏဒေါသာနိ
ခေတ္တာနိ)** စဒ်ထံတ်မေဒ်တေယ်သနယ်တံယ်ဟောဖှာဝဲဒတ်လံယ်.

ပျိဒ်ခိုဒ်ပယ်ကဲသဒ်

မယ်လော်ထွဲ

ဝိဒ်ထူဒ်ကျ်ကဲသဒ်လးပွဲယ်ဂေသ်ကျိယ်နေတ်လုံ (ပြည်တော်
ဝင် ဓမ္မပဒဝတ္ထုတော် ၁၄ ဗုဒ္ဓဝဂ်) ဟာကေယ်လံယ်နဒ်
ကံသ်ဝိဒ်ထူဒ်ပူယ်နေတ်ပတ်ဝိယ်လီမေသ်လံယ်ဖဲအိယ်နေတ်
ခံပဒ်သဲဒ်ဒးဒ် **(တိဏဒေါသာနိ ခေတ္တာနိ)** စဒ်ထံတ်မေဒ်
တေယ်သနယ်တံယ်အိတ်လံယ်ကပျဒ်ကေယ်ဝဲမေလိုတ်
ဘတ်လးပွဲယ်ခဲလးသ်လုံလေလ်ဝဲနေတ်ပူယ်ကေယ်ဟီကွသ်
ကဒါနေကေယ်ဇံယ်အိယ်နေတ်မယ်လောလ်ထွဲဝဲမေသ်လံယ်.

(ဣန္ဒက) နဒ်သာဒးဒ် (အင်္ဂုရ) နဒ်သာ

(ဣန္ဒက) နဒ်သာနေတ်လုံညာစိုယ်ဃတ်ခါ (အရှင်အနုရုဒ္ဓါမထေရ်) ဟဲဒေါဒ်
မေယ်ခိုတ်မယ်ဘူတ်လံယ်ဘတ်ဝဲ မေယ်ခိုယ်တနတ်တးယ်ဖိုလံယ်မေသ်ဝဲဘူတ်
ကပ်အစိုကမံယ်ယို လုံတယ်ဝတေယ်သယ်နဒ်ကံသ်နေသ်ဘတ်ဝဲကျိကျယ်ခါနာ
နဒ်ချာသယ်လံယ် တကိုအယ်နူပံယ်သေတ်ခိုတ်ထံဝဲလံယ်.

(အင်္ဂုရ) နဒ်သာနေတ်လုံသယ်သနယ်ပဒ်ခါနီတ်အာမဒ်မယ်ဘူတ်လံယ်စုကဝဲယ်ပျိဒ်စီ ဘိုသေဒ်မေယ်ထီယွယ်ဒေါဒ်ထီကျိသေတ်နသ်ကေတနဲသောဒ်ဝဲ (ကုန္ဒက) နဒ်သာနဒ်စီစေယ်ဖုညာတခယ်စာဘတ်ဝဲတကိုစိုကမံယ်သေတ်အိုတ်ရယ်ပဒ်သဲဒ်ဒဲဒဲနေတ်ကစသ်ယွယ်ခံဟောဖှာနေဝဲ (အင်္ဂုရ) နဒ်သာဒေဒ်အီယ်လံယ်.

(အင်္ဂုရ) နဒ်သာဇံ.

တသ်လုံဘူတ်ဘာ ကြးဒ်စီဒ်စေဒ်ယွေချဲယ်မယ်ဘူတ်ဝဲမံယ်ဒေဒ်ဝဲဘူတ်မျိုနေတ်ဟံတ်ခိုတ်သိုဝဲဂေသ်အာစေလ်ပူယ်သူတ်ဖှဒ်လံယ်ဘတ်တသ်သတ်ခွီသောဒ်နေသ်ကျိအာဝဲလံယ်နဲခံဒေဒ်နေတ်တမယ်ပလ်ဘတ်ဝဲယိုမံယ်နတသ်ဘူတ်နေတ်အဘျိဒ်အာဝဲ တဟဲဖှာထံတ်နေနယ်မေသ်လံယ်တဲဝီယ်လုံဖဲလလ်မေဒ်တေယ်သနယ်တံယ်ဟောဖှာနေဝဲဒတ်လံယ်.

အနေဒ်ချိုဒ်မေဒ်တေယ်သနယ်တံယ်ဖှညာ

- ၁. တိဏဒေါသာနိ ခေတ္တာနိ၊
 ရာဂဒေါသာ အယံ ပဇာ။
 တသ္မာ ဟိ ဝီတရာဂေသု၊
 ဒိန္နံ ဟောတိ မဟပ္ပလံ။

အခံလုံပကညံ ... စေလ်သေတ်နေတ်မေသ်လုံနံသ်ယိုအပျိဒ်အိုတ်ဝဲလံယ် (ဝါ) နံတ်နေတ်မယ်ဟဒ်ဂံယ်ဝဲစေလ်ပူယ်လံယ်မေသ်သတ္တဝယ်သေတ်နေတ် (တဏှာ) ဖျဲဒ်ဆီဝဲလံယ်ယိုမံယ်တနယ်ကေဝဲပိုတ်ကိုယ်သေတ်ကွာမယ်ဘူတ်လံယ်ဝဲဖှညာနေသ်အကျိအာဒိုတ်အိုတ်ဝဲလံယ်.

- ၂. တိဏဒေါသာနိ ခေတ္တာနိ၊
 ဒေါသဒေါ သော အယံ ပဇာ။
 တသ္မာ ဟိ ဝီတဒေါသေသု၊
 ဒိန္နံ ဟောတိ မဟပ္ပလံ။

အခံလုံပကညံ ... စေလ်သေတ်နေတ်မေသ်လုံနံသ်ယိုအပျိဒ်အိုတ်ဝဲလံယ် (ဝါ) နံတ်နေတ်မယ်ဟဒ်ဂံယ်ဝဲစေလ်ပူယ်လံယ်မေသ်သတ္တဝယ်သေတ်နေတ်တောသဒ်ဖျဲဒ်ဆီဝဲလံယ်ယိုမံယ်တောသဒ်ကေ

ဝဲပွယ်သေတ်ကွာဟေတ်မယ်ဘူတ်လံယ်ဝဲဖုညာနေသ်အကျို
အာဒိုတ်အိုတ်ဝဲလံယ်.

- ၃. တိဏဒေါသာနိ ခေတ္တာနိ၊
မောဟဒေါသာ အယံပဇာ။
တသ္မာ ဟိ ဝီတမောဟေသု၊
ဒိန္နံ ဟောတိ မဟပ္ပလံ။

အခံလုံပကညံ ... စေယ်သေတ်နေတ်မေသ်လုံနံတ်ဃိုအပျိဒ်စိုတ်ဝဲလံယ် (ဝါ)
နံတ်နေတ်မယ်ဟဒ်ဂံယ်ဝဲစေလ်ပူယ်လံယ်မေသ်သတ္တဝယ်
သေတ်နေတ်မောဟဒ်ဖျဲဒ်ဆီဝဲလံယ်ဃိုမံယ်မောဟဒ်ကေဝဲ
ပွယ်သေတ်ကွာဟေတ်မယ်ဘူတ်လံယ်ဝဲဖုညာနေသ်အကျို
အာဒိုတ်အိုတ်ဝဲလံယ်.

မေသ်ဝဲမမဒ်တေယ်သနယ်တံယ်ကတးသ်ဘုံ (ဣန္ဒက) နဒ်သာဒးဒ် (အင်္ဂုရ)
နဒ်သာသေတ်တုယ်ဝဲလုံ (သောတာပတ္တိဖိုလ်) လံယ်လုံနဒ်ကံသ်ဟောဖှာတေယ်
သနယ်တံယ်နသ်ကေ အိုတ်လူတ်ယွယ်ပကညံဖုညာဂံသ်သေတ်ကဲထံတ်ဝဲအကျို
အာဟောဖှာနေတရာမေသ်လံယ်.

(အင်္ဂုရ) နဒ်သာ . ဝိဒ်ထူဒ်ဝိယံလီ.



၂၄။ တဏှာဝဂ်

တဏှာ ဝဂ္ဂ(ဝဂ်) တဏှာဝဂ္ဂ	<p>တနယ်တရာ အစူဒ်ဆေဒ်. ဝါ. အခါဆေဒ် (တဏှာဝဂ်) တနယ်တရာစူဒ် တနယ်နေတ်ကွေဒ်ပုံလ် သတ္တဝယ်သေတ်ဝိယ်မယ်နဒ်ဝဲသောဒ်ဟေတ်လုံအဆး ဖးဝဲတသ်စုတ်ဒေါဒ်ကဲသဒ်လံယ်လဲယ်ပတ်ထွဲတနယ်လံယ် ဒီသတ္တဝယ်သေတ်ဖုညာတလံယ်ဘွေဒ်တလံယ်တံယ် တအိုတ်ဘွေဒ်ဝဲနေဒ်ဝဲဒ်ဝဲသောဒ်မယ်ကဲနေဝဲဖွဲတ်နဒ် သေလံယ်တနသ်ကေသတ္တဝယ်သေတ်နေတ်ဆာင်တ် တသိတ်ညာသဒ်ခဲဒ်င်တ်တသိတ်ညာတနယ်ဂီသ်ကနဒ် အိုတ်ဒေဒ်ဝဲဆးကတံသ်ပဒ်လိုဖွဲတ်နဒ်ထူတ်နေတ်ဒိုတ် ထံတ်ဂေယ်ဝဲလံယ် မေဒ်တဖျဒ်တနယ်ဂီသ်ကနဒ်မဒ်ထံ ဘိုခုတ်ကဘဒ်ကနေသ်ဝဲလံယ်တနယ်ဂေသ်ကျိယ်ပျဒ် လိုယ်မေသ်လီဒီဆီလွီသ်ခါသေတ်ပွဲယ်မေသ်ဒတ် (တဏှာဝဂ်) နေတ်ကတးသ်ဝိယ်ဝဲဖဲဒီယ်လံယ်.</p>
-------------------------------	---

တဏှာဝဂ် . ဒီယံလီ.

၂၅။ တိက္ခာဝဂ်

(၁)

နဲသ်သံယဲသ်ပါ . ဝိဒ်ထ္ဋိဒ်

ကစသ်ယွယ်နေတ်သယ်ဂူထ္ဋိဒ်ကံသ်ဇေယ်တဝိယ်ဖျသ်ပူယ်ဆိတ်နံယ်အိုတ်ဒေဒိဝဲအခါအကျ်ပျုဒ်ဝဲနဲသ်သံယဲသ်ပါဃို. (ဝက္ခူနာ သံဝရော သာဓု) စဒ်ထံတ်ဓမဒ်တေယ်သနယ်တံယ်ဟောဖှာဝဲဒတ်လံယ်.

ပျိဒ်ခိုဒ်ပယ်ကဲသ်

ပံတ်ဂးသ်ခွယ်ရဒ်ဂယ်ပါပါမေသ်ဝဲနဲသ်သံယဲသ်ပါ

ဒံဝိယ်မံယ်နဲသ်သံသေတ်အိုတ်ယဲသ်ပါလံယ်သုသေတ်နေတ်လုံသေတ်ဝဲနေဒ်သဲဒ်ခွယ်ရဒ်တပါလံယ်ထံဘိုဖံတ်ဂးသ်ဃလ်ဝဲတနီယ်မုသ်ဒေါဒ်သုသေတ်ယဲသ်ပါတိုဖိုတ်လောလ်သဒ်လုံသုဖံတ်ဂးသ်နေတ်ခွယ်ရဒ်ဖံခိုတ်နယ်ဂေယ်ယယ်ဂေယ်ကဒဲဒ်တဲဒ်တဲဒ်နသ်တဲအာလောလ်သဒ်. အဖျေယ်ခံတနေသ်ဝဲဃိုလဲယ်သုဒ်ဘိုဒ်သဒ်လုံကစသ်ယွယ်အိုတ်ဝိယ်ဘုံ.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွဲဇံ.

ကစသ်ပွဲသ်သေတ်ယဲသ်ဂယ်နေတ်မတဂယ်လုံဖံတ်ဂးသ်ကံဝဲခွယ်ရဒ်ဖံတ်ဂးသ်ဃလ်ဝဲကဲသ်မေသ်လဲတ်ကစသ်.

ဖိုအဲတ်နဲသံသေတ်ဇံ၊

(စက္ခုဒွါရ) နေတ်ခဲလးလ်မေသ်ဝဲစံဒ်ရှံဒ်ကံဝဲဝွယ်ရဒ်မေသ်လံယ်တနသ်ကေ သုသေတ်ခါအိယ်မဒ်လုံကြးဒ်စံဒ်ရှိအလံသ်ထယ်နဒ်ကွာသုတစံဒ်ရှိတမေသ်ဒေဒ် လုံညာခါသေတ်တစံဒ်ရှိဝဲယိုသဒ်ဘိုလးလ်ဘတ်သီဖူဝဲလီ၊

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွဲဇံ၊

လုံမဒုခါဒတ်လဲတ်ကစသ်၊ ယေကညာပတီရှံဒ်ယိုကစသ်ယွယ်နေတ်ဟောပျဒ် နေဝဲအတေဒ်ဇေကျဲဒေဒ်အိယ်လံယ်၊

အတေဒ်ပျေဒ်ယဒ် နဲသံသံယဲသ်ပါလုံညာဇေဒ်ကျဲ

လုံညာခါဒူပြ်သ်ကသီကံသ်ပူယ်ပျယ်မတဒ်ကဲစံယ်ပယ်ခါယွယ်လံနေတ်မိယ်လုံ (ဗြဟ္မဒတ္တ) စံယ်ပယ်ဒိုတ်ဖိုခွါအိုတ်တကယယ်ကွာ၊ ကဲထံတ်ဝဲအတဒါကတးသ် တဂယ်လံယ်လုံနူသ်ပူယ် (အရှင်ပစ္စေကဗုဒ္ဓါ) သေတ်ဟဲကညဒ်ကပးဆိုထံဘိုအိုတ် ဝဲလံယ်၊ တုယ်လုံဖိုသတ်ခွါခါဘတ် (ဗြဟ္မဒတ္တ) မေသာဖိုဆိုမိုတ်ထံတ်ဝဲလံယ်၊

ယဝဲသ်ဒိုတ်သေတ်အိုတ်အာမဒ်ဒေဒ်၊ ဖဲဝေသ်အိယ်ယကဲစံယ်ပယ်သေဇေယ် တသေလံယ်ဇေယ်၊ ဆိုမိုတ်ဝီယံဘဲမဒ်မေရှံဒ်ကွသ်လုံကစသ် (အရှင်ပစ္စေကဗုဒ္ဓါ) ဒုသီတ်ညာဝဲကဲလံယ်ဆိုမိုတ်ဝီယံ၊

ကဲစံယ်ပယ်ဂံသ်ပလံသ်နဲတ်ကွဲ

လုံဒိတနီယ် (အရှင် ပစ္စေကဗုဒ္ဓါ) ဟဲကညဒ်တုယ်ဘဲ ဗြဟ္မဒတ္တ၊ မေသာ ဖိုဝိုဒ်ဒိုတ်ဆေဒ်ပျူဒ်စူဒ်မယ်နေဝီယံတခွဲဒ်ကပးဒေဒ်ခါပတီရှံဒ်ဖှာဝဲလံယ်၊

ကူသ်ဒိုတ်ထံသံကစသ်ဇံ၊

ဖဲဝေသ်ပူယ်ကစသ်ပူသေ်ကဲစံယ်ပယ်သေဒေဒ်ဝဲဇေယ်ကစသ်၊

မေသာဖိုဇံ၊

ဖဲဝေသ်ပူယ်နကဲစံယ်ပယ်တသေမံယ်၊ ယီယံဒးဒ်ဝေသ်ပူယ်ဇေယ်တကယယ် ဒီဆီတသ်လံသ် (ဂန္ဓာရတိုင်းတက္ကသိုလ်) ကံသ်အိုတ်ဝဲလံယ်လုံကံသ်နေတ်ဒေဒ် တုယ်နလဲယ်ဝဲမေကဲဒုနီသံထံတ်ဘဒ်နီယံနကဲဘတ်ဝဲစံယ်ပယ်လံယ် လုံကွဲတံယ် ဗေအယ်တရဲယံအိုတ်ပွသ်ဒိုတ်ကွာသေတ်အာမဒ်နမေလဲယံခံဖျိပွသ်နေတ်ကွဲဘူး ယိုယီယံဝဲယူယံဇေယ်ယဲသ်ဆီလံယ်၊ နမေရှံဒ်ပွသ်ယီယံဝဲယူယံဇေယ်တကယယ်

လံယံယုယံဇနယံယဲသံဆီအိုတ်ဝဲပွသ်ဒိုတ်ကွာနေတ်ဒေါဒ်တကဒ်အံတ်ပွယံအိုတ်ဝဲ
သုသေတ်နေတ်လုံကွဲဖယ်ဆေဝဲတဝံမေသ်ဂေယံအိုတ်ဘွေဒ်ခုတ်သဒ်လံသ်မေသ်
ဂေယံ. လံယံအဲတ်သေဖယ်ဆေတေဝဲဟဲတုယံပွယံဖုညာကွေဒ်မုံသ်ဝဲဒးဒ်တသ်
တဲကလဲဒ်ဝဲ ပွယံလဲဒ်စာကီလေယံဖုညာမယ်သီအံတ်ကွေလ်ဝဲလံယံ.

လုံပွယံအဲတ်တသ်ဃီလဒ်ဖုညာဒးဒ် (ရူပါရုံ) မေသ်ဂေယံဂေယံ.

လုံနုသ်ဟူသံတ်မုံလ်ကစသ်ဖုညာဒးဒ် (သဒ္ဒါရုံ) မေသ်ဂေယံဂေယံ.

လုံအဲတ်တသ်နးမူကစသ်ဖုညာဒးဒ် (ဂန္ဓာရုံ) မေသ်ဂေယံဂေယံ.

လုံနောဒ်ဝီတ်ဘဲသေကစသ်ဖုညာဒးဒ် (ရသ္မာရုံ) မေသ်ဂေယံဂေယံ.

လုံအဲတ်ဘတ်တိုမုံလ်ကစသ်ဖုညာဒးဒ် (ဖောဠဗ္ဗာရုံ) မေသ်ဂေယံဂေယံ.

လံယံလေလ်ကလဲဒ်နေဝဲလံယံနဝဲမေသာနေတ်ဖံတ်ဂးသ် (စက္ခုဋ္ဌေ) မေတိုနုသ်ကေနမေတကွသ်ဒေါဒ်တကဒ်သေတ်နေတ်နွီသံထံတ်ဘဒ်တုယံ (တက္ကသိုလ်) ကံသ်နကဲဘတ်ဝဲစံယံပယ်လံယံ.

လဲယံလုံ (တက္ကသိုလ်) ကံသ်

(ဗြဟ္မဒတ္တ) မေသာဖိုနေတ်ကဝံသ်သဒ်ဂံသ်ပရေဒ်လုတ်ပရေဒ်ဖံပရေဒ်ထီ
ပရေဒ်မဲဒ်ပရေဒ်လးသ်ဟီနေဝဲဘာလံယံ (အရူင်ပစ္စေကဗုဒ္ဓါ) ဒးဒ်မိုပါသေတ်
ဝီယံဟာကေယံလုံနုသ်စသ်ဟီတ်တဲဝဲအခေအပွယံသေတ်နေတ်မံယံ.

နယ်သေတ်ဇုံ.

ယကလဲယံကဲစံယံပယ်လုံ (တက္ကသိုလ်) ကံသ်လံယံသုဝဲသေတ်အိုတ်တံသ်
ကေယံဇံယံတဲဝဲ. ခေပွယံယဲသ်ဂယ်ခံ.

မေသာဖိုဇုံ.

ဝဲသေတ်နုသ်ကေကလဲယံဒးဒ်နယ်တပူယံဃံမံယံ.

နယ်သေတ်ဇုံ.

သုလဲယံကဲတညံဝဲမံယံလုံကွဲတံယံဒေါဒ်တကဒ်မုတ်ဖုညာဒးဒ်အယ်ယိုယံယဲသ်
ပါလဲဒ်စာဖံတ်နေပွယံသေဗေအယ်တရဲယံအာမဒ် ယယ်သေတ်ဒေဒ်တလိုဒ်လဲဒ်
နုသ်စသ်သဒ်သိုတ်သံပလဲလ်. ဘတ်ကွသ်လံယံဝဲဒေဒ်မံယံ.

လဲယံတပူယံဃံဒးဒ်မေသာဖိုမေသ်ဝဲပွယံဖုညာမယ်မဒုသေတ်တကွသ်ဘိုဒ်သုဝဲ.
ဒးဒ်မေသာဖို တပူယံဃံပကလဲယံထံဘိုဝဲလံယံ. မေဒေဒ်နေတ်တသာပေယံနံတ်
သဒ်ပလံသ်ကွသ်လဲယံဇံယံတဲဝဲဝီယံတပူယံဃံဒးဒ်ခေပွယံယဲသ်ဂယ်ထွဲဒ်လဲယံဝဲလုံ
(တက္ကသိုလ်) ကံသ်လံယံ.

လဲဒ်စာဝဲဒးဒ်အယ်ယိုယ်ယဲသ်ပါမံယ်

နံလံလံဝဲလုံပွသ်ဒိုတ်ပူယ်လီလဲဝဲထွဲဘတ်ထွဲဘတ် ယီယ်ထံတ်ဘွဲတုယ်
ဝဲလုံဒေါဒ်တကဒ်မုတ်သေတ်တေဆံဖယ်ဆေပလ်တဝံလံလဲဒ်စာအဲတ်ဒေါဒ်တသ်
ဃီလဒ် (ရူပါရုံ) မေသ်ဝဲခေပွယ်နေတ်ထိုတ်လံယဲထုံဒ်သဒ်ယွယ်လံခဲစဒ်ဝဲ.

နဲပေါလ်ခွါဇုံ.

ဘတ်မဒုနအိုတ်လံယဲထုံဒ်သဒ်လဲတ်.

ကစသ်ဇုံ.

ယခံတ်ညာဆာဒိုတ်မဒ်လီအိုတ်ဘွေဒ်တစိုသ်ဖိုဝီယံမဒ်ကလူယ်ပျလ်ထွဲကေယ်
ဝဲလံယဲ.

နဲပေါလ်ခွါဇုံ.

ယတဲပလ်သုတမေသ်ယယ်. သုသေတ်နေတ်တမေသ်ပကညံဒေါဒ်တကဒ်မုတ်
သေတ်လံယဲအိုတ်တဂေယ်ဟဲဟဲလဲယဲခဲမံယ်.

ကစသ်ဇုံ.

မေကဲဒးဒ်ကဲညံဒတ်ဝဲယလဲယဲတကဲဒေဒ်ကအိုတ်ဘွေဒ်တပနလ်ဖိုလံယဲ.

နဲပေါလ်ခွါဇုံ.

မေဒေဒ်နေတ်ခဲနကတ်ဒးဒ်နယ်လံယဲတဲဝီယံဒးဒ်ခေပွယ်အဂယ်ဖုညာဆဲဒ်
လဲယဲဝဲလံယဲအိုတ်လံယဲထုံဒ်ပေါလ်ခွါလဲယဲလုံဒေါဒ်တကဒ်မုတ်အိုတ်လီဒေါဒ်တကဒ်
မုတ်ကခတ်ခဲဖယ်ဆေပျဒ်သဒ်အမျိုမျိုဝီယံမယ်သီအံတ်ကွေလ်ဝဲလံယဲ. ဝီယံဘွဲလဲယဲ
ဒေါဒ်လုံယွယ်လံသေတ်မဲလ်ညာတုယ်ဆိုပလ်ဝီယံဒေတနသ်ဂဲယဲကလီတ်မယ်ထာ
ဝဲလံယဲတုယ်ဖဲနေတ်ဘွဲမုတ်ဘတ်နသ်ဟူသံတ် (သဒ္ဒါရုံ) လဲဒ်စာအဲတ်ဒေါဒ် ဝဲပွယ်
နေတ်ဒေဒ်လုံညာတးအိုတ်တံသ်လံယဲထုံဒ်ကဲထံတ်ဒေါဒ်တကဒ်မုတ်သေတ်ဆတ်
လံယဲဒေဒ်အီယံမံယ်ဒေါဒ်တကဒ်မုတ်သေတ်နေတ်လဲယဲဆိုပလ်ဝဲလုံညာလုံညာ
ဖယ်ဆေပလ် ဖံကလံနးမူဝီယံ (ဂန္ဓာရုံ) မေသ်ဂေယ်ဂေယ် (ရသာရုံ) အံတ်အံဝီယံ
ဆးမျိုမျိုဖုညာ မေသ်ဂေယ်ဂေယ် (ဖောဠဗ္ဗာရုံ) မီလံသ်ကပုံသ်ဂေယ် (ဝိုး၊ဖဲ၊
ကတ္တီပါ) မျိုမျိုဖုမေသ်ဂေယ်ဂေယ်မဲဒ်ဝဲ (ဂန္ဓာရုံ. ရသာရုံ. ဖောဠဗ္ဗာရုံ) ခေပွယ်
သေတ်ဖုအိုတ်တံသ်လံယဲထုံဒ်ဝဲကဲထံတ်ဒေါဒ်တကဒ်မုတ်ဆတ်အံတ်ခဲလးသ်လံယဲ.
ယွယ်လံမေသာဖိုလံယဲအိုတ်တံသ်တဂံယ်ပွယ်ဆဲဒ်ဟဒ်ထွဲဒ်ဝဲလံယဲ.

ဒေါဒ်တကဒ်မုတ်ဟဲလူယ်ပျလ်ထွဲဂေသ်

ဒေါဒ်တကဒ်မုတ်တဂယ်ခံ ပေါလ်ခွါဝဲအီယ်သတီဒ်အိုတ်ဂးသ်ကွးယ်မဒ်
ယအံတ်နယ်မေဝီယ်မဒ်ကကေယ်ဆိုမိုတ်ဝီယ်ဖယ်ဆေလံယ်သဒ်မုတ်ကညဒ်ဖိုဒိုတ်
တသ်ဃီလဒ်ဂေယ်မဒ်လူယ်ပျလ်ထွဲဝဲလံယ်တုယ်ပွသ်ခူးကွဲတံယ်ပွယ်ထီတ်ငံယ်သေတ်
ဖုစဒ်ဝဲဒေါဒ်တကဒ်မုတ်.

ပွယ်လဲယ်လုံညာတဂယ်ဘိုဒ်ဒးဒ်နယ်ဒေဒ်လဲတ်.

နယ်သေတ်ငံ့.

မေသ်ဝဲယဝယ်လံယ်. တဲဘုံပွယ်သေတ်ခံစဒ်ဝဲယွယ်လံနေတ်.

ပေါလ်ခွါငံ့.

ဃီလဒ်နူညဒ်ဂေယ်လီဟဒ်ဖဒ်မိုပါအာကိုနယ်ပျလ်နဒ်မေသ်ဝဲမုတ်ဖိုအဲတ်ကွီ
သဒ်ကညံယ်ဘတ်မဒ်နတအိုတ်ခေါဒ်ဃံယ်ဝဲကွဲငံယ်လဲတ်.

ကစသ်သေတ်ငံ့.

ပွယ်အီယ်ယမာတမေသ်ဘုံမေသ်လုံဒေါဒ်တကဒ်မုတ်လံယ်အံတ်ကွေလ်ဝဲ
ယဝိုယ်မံတ်ခွါယဲသ်ဂယ်လးသ်ဝီယ်လီ.

နယ်သေတ်ငံ့.

တသ်လုံဝယ်ပေါလ်ခွါသေတ်နေတ်မေဘတ်တံယ်လုံသဒ်ထံတ်တသ်ခါအမာ
သေတ်ဒေါဒ်တကဒ်မုတ်တရေဒ်ဆတ်မုတ်ပံယ်တဃတ်မုတ်စဒ်ထံတ်တဲဝဲသေလံယ်
တဲဝီယ်လူယ်ပျလ်ထွဲဝဲယွယ်လံလံသ်ဒီဆံဆံလံယ်ပွယ်ထီတ်လုံကွဲဖုမေစဒ်ဝဲဒေဒ်
လုံညာတးဒေါဒ်တကဒ်မုတ်တဲဝဲ. ယွယ်လံသေတ်ဒေဒ်လုံညာတးတဲဝဲလံယ်ဒေဒ်
အီယ်မံယ်. တုယ်ဝဲလုံ (တက္ကသိုလ်) ကံသ်လံယ်. အိုတ်ဝေသ်ကြဲယ်နာဒ်တရောလ်
တဖူးတ်ပူယ်ယွယ်လံနေတ်ထံတ်ဆီတ်နံယ်အိုတ်ဝဲလံယ်.

ဒေါဒ်တကဒ်မုတ်ခံ.

မေသ်ယွယ်လံပရေဒ်လုတ်ပရေဒ်မဲဒ်စဒ်ထံတ်တကိုစိုကမံယ်ဃိုဟဲနူလ်ပျလ်ဝဲ
တကဲလုံတရောလ်ကပယ်ဃီလဒ်ဂေယ်မဒ်ဒေဒ်နဒ်မုတ်ကညဒ်ဖယ်ဆေသဒ်အိုတ်
ဝဲလံယ်.

စံယ်ပယ်ဒိုတ်မုံစာဒေါဒ်တကဒ်မုတ်လုံမိဒ်ပယာ

ဖဲတသ်တနီယ် (တက္ကသိုလ်) ကံသ်စံယ်ပယ်ဒိုတ်နေတ်ဟဒ်ထွဲဒ်ဟဲလုံအူယေယ်
ခါထီတ်ဘတ်ဒေါဒ်တကဒ်မုတ်သဒ်အဲတ်ကွီအိုတ်ထံတ်ဝဲယိုဝယ်အိုတ်တအိုတ်မးခေပွယ်

လဲယ်သီကွသဲဝဲဒေါဒါတကဒ်မုတ်ခံ. ယဝယ်အိုတ်ဇဲယ်. ပွယ်ဆိတ်နံယ်တရောလ် ပူယ်နေတ်မေသ်ယဝယ်လံယ်တဲဘဲယွယ်လံခံ.

ပေါလ်မုတ်ဝဲအိယ်ယမာတမေဘုံမေသ်လုံဒေါဒါတကဒ်မုတ်လံယ်. အံတ်လးသ် ဝဲယဝိယ်မံတ်ခွါယဲသ်ဂယ်ဝိယ်လီ. တဲဘဲဒေါဒါတကဒ်မုတ်ခံ.

နယ်ဇဲ.

တသ်လုံဝယ်ပေါလ်ခွါသေတ်နေတ်မေသ်ထံတ်တသ်ခါ. အမာသေတ်တဲတမး ဝဲလုံဒေါဒါတကဒ်မုတ်သေလံယ်ပယ်ခေပွယ်ခံတသ်တဲဒါခါကေယ်ပတီရုံဒ်ဖှာဝဲ စံယ်ပယ်လံယ်. စံယ်ပယ်ဒိုတ်ခံ.

ကစသ်တအိုတ်ပျိဒ်စီနေတ်မေသ်ဝဲစံယ်ပယ်ပျိဒ်စီလံယ်တဲဝိယ်ထးနေဒေါဒါ တကဒ်မုတ်တေတ်ထံတ်ကဆံ့ခိုတ်ကေယ်စောလ်မ့ဒ်စာဝဲမိဒ်ဖယာလံယ်.

ဒးဒ်မူယ်ယယ်သေပေခံယ်ပယ်အယ်ဏယ်

ဖဲတနီယ်ဒတ်တုယ်မုတ်နယ်ခါဘဲဒေါဒါတကဒ်မုတ်နေတ်လုံနဒ်ကွာဟဲဖှာကဲထံတ် ဒးဒ် (ဖောဋ္ဌဗ္ဗာရုံ) ဘတ်တိုဂေယ်မိပျုဒ်စူဒ်ယူဒ်ယဒ်မယ်လံယ်ဘဲဒ်ဝဲဝိယ် စံယ်ပယ် ဒိုတ်ကမိလံယ်. ဖုတ်မိနံယ်သဒ်ခါ. ဒေါဒါတကဒ်မုတ်နေတ်ဃတ်ကပယ်သဒ်ဟံတ် ဝဲသွေဒ်သွေဒ်လံယ်. စံယ်ပယ်ဒိုတ်ခံစဒ်ဝဲလံယ်.

အဲတ်ဒေမုတ်ဇဲ.

ဘတ်မဒုဝဲနဟံတ်လဲတ်.

ဝဲသ်စံ့ခွါစံယ်ပယ်ဇဲ.

ကစသ်စံယ်ပယ်ဒိုတ်သေတ်နေတ်. ထိတ်ယယ်လုံကွဲ. ထးထံတ်ဟာကေယ်ကွဲ ဝဲလံယ်. ဖဲနူသ်ပူယ်အိယ်. ပေါလ်မုတ်အိုတ်အာမဒ်. လုံခီဘဲဝဲသေတ်ကတဲနးယ် ယယ်လံယ်.

အဲတ်ဒေမုတ်ဇဲ.

ကတဲနးယ်ဝဲဒေဒ်လဲတ်.

နူသ်ပူယ်အိုတ်မုတ်ဖိုအာဖုညာသေတ်ခံနယ်အိယ်မိုသ်ပသ်ဆွေယ်မိတိုဒ်တီသ် ဇံယ်တသီတ်ညာမေသ်ဝဲပေါလ်မုတ်လုံ ထးနေလုံကွဲဒးဒ်တသ်တဲသုဝဲကတဲဆံတ် ဘးယယ်လံယ်ဒေဒ်သုဝဲတဲဆံတ်ဘးယယ်တကဲဒ်တကံသ်မံယ် စံယ်ပယ်အယ်ဏယ် ဟေတ်ယယ်. ယမေနေသ်စံယ်ပယ်အယ်ဏယ်မဒ်တဲယယ်တဘူတ်ဝဲကဲထံတ်သဒ် လံယ်.

အဲတ်ဒေမုတ်ဇုံ.

တသ်လုံကဲစံယ်ပယ်သေတ်နေတ် တကနတ်စံယ်ပယ်အယ်ဏယ်မေသ်ဝဲထီဖို
ကံသ်ဖိုဖံခိုတ်ဘတ်ပးပြုလဲလံယ် ထီကံသ်မေသ်ဂေယ်ဂေယ်ခူဝေသ်တဝံမေသ်
ဂေယ်ဂေယ်ဟေတ်ပးဝဲနယ်တကဲမံယ်.

ဝဲသ်စံခွါစံယ်ပယ်ဇုံ.

ဖဲနုသ်ပူယ်လံယ်ဟေတ်ယယ်အယ်ဏယ်ကြးဒ်မံယ်.

စံယ်ပယ်ခိုတ်နေတ် ကဲထံတ်နဒ်ကွာ မေသ်ဒးဒ်တသ်ဘတ်တိုခိုလံယ်ဘုဒ်သဒ်
ဝီယ်လီယို.

အဲတ်ဒေမုတ်ဇုံ.

ဂေယ်လီမံယ် ဖဲနုသ်ပူယ်အိုတ်ပွယ်သေတ်ဖံခိုတ်ပးဆးအယ်ဏယ်ယဟေတ်
ဝဲလီဇံယ်နဲအဲတ်ဒေမုတ်လုံလိုတ်တးပးဒတ်ကေယ်ဇံယ်.

ဂေယ်လီဝဲသ်စံခွါစံယ်ပယ်ခိုတ်ဇုံ.

ဒေါဒ်တကဒ်အံတ်ဒ်တနုသ်လီ

စံယ်ပယ်ခိုတ်မိမတ်သဒ်ဘုံ ဒေါဒ်တကဒ်မုတ်ကေယ်လုံအဝေသ်ဟာကေယ်ကွဲ
ဒေါဒ်တကဒ်သေတ်ဝီယ် နုသ်စသ်ခံအံတ်ကွေလဲဝဲစံယ်ပယ်ဒေါဒ်တကဒ်အဂယ်
ဖုညာကယဲသ်နုသ်ပူယ်အိုတ်ထွတ်ထောဒ်ဆံစဒ်ထံတ်ကညံပွဲကရုတ်ဒတ်အံတ်လးသ်
ဝီယ်ကေယ်ကွေလဲဝဲဒတ်လံယ်.

မုသ်ဝါဘုံနုသ်ပူယ်ပေဒ်တီသ်သဒ်အိုတ်ဝဲဘွတ်ဘွေဒ်ဒေဒ်. ကညံသေတ်ခံခိုဖုဒ်
ဒးဒ်ကွာအောဒ်ထံတ်ဝတ်နုလဲဝဲလံယ်ထီတ်ဝဲဒတ်နုသ်ပူယ်အိုတ်ထဲအယီပူထံတ်
သဒ်ရဒ်မဒ်လံယ်.

လုံမဟာဒေါဒ်ပေါလ်ခွါဆီတ်နုယ်တရောလ်ပူယ်တဂယ်တဲဝဲ. တမေသ်ယမာ
မေသ်လုံဒေါဒ်တကဒ်မုတ်တဲဝဲနေတ် မေသ်ထီဆဒ်လီမံယ်. ဝဲသေတ်စံယ်ပယ်
ခိုတ်ခံတုစံတ်ထီသီကွသ်တသီတ်ညာဝဲဒေါဒ်တကဒ်မုတ်ပဒ်ကဲဝဲလုံအမာလံယ်
ဒေါဒ်တကဒ်မုတ်နေတ်ကောယ်ကွဲနေဝဲဒေါဒ်တကဒ်အဂယ်အံတ်ကွေလဲဝဲပွယ်
အိုတ်နုသ်ပူယ်ခဲလးလ်ဒတ်ဘတ်မေသ်ဝဲလံတ်မံယ်တဲဝဲလံယ်.

ယွယ်လံယံကဲထံတ်ခံယံပယံဂေသိ

ယွယ်လံနေတ်ဆိတ်နံယံတရောလ်ပူယံတံဘလ်ပရေဒ်မဲဒ်ခိုတ်လိုယံကဝံယံ
ဃလ်သဒ်ဒးဒ်ပရေဒ်လုတ်ဝီယံဖံတ်ဃလ်သယံလဲဒ်ဆိတ်နံယံအိုတ်ဝဲလံယံ
ကညံသေတ်ရှေ့ပုံရဲသ်ကွဲယံမယ်ကတံယံနူသ်ပူယံခဲလးသ်ဝီယံဘုံ.

နယ်သေတ်ဇံ.

ပေါလ်ခွါဆိတ်နံယံအိုတ်တရောလ်ပူယံတဂယ်နေတ်ဒေါဒ်တကဒ်မုတ်ဟဲလူယံ
ပျလ်ထွဲအနီဃဲဒ်ဃဲဒ်တဖျဲဒ်အေယံတရေယံကေယံကွသ်ကဒါတအိုတ်ဂးသ်ကူးယံ
တီယံကျိယံသတီဒ်ဆံပံညာအိုတ်ဝဲပွယ်မေသ်လံယံ အဝဲမေကဲနေပစံယံပယံထီ
ကံသ်ခုတ်ကဘဒ်သယံယံကဂေယံဝဲလံယံပတေတ်မျဲဒ်ထံတ်ဇံယံလုံစံယံပယံမံယံ
တဲဒ်ပးဒ်လောလ်သဒ်လံယံဝီယံဘုံခူဝေသ်ဖိုသေတ်အဲတ်ဒေါဒ်ဆယ်တဒ်တသ်အိုတ်
သဒ်ဟီနေဝဲခဲလးသ်ဝီယံလဲယံသုဒ်ဘိုဒ်သဒ်လုံယွယ်လံအိုတ်ကဲနေပစံယံပယံရှံဒ်
ထံတ်ဝီယံဟာကေယံကွဲဝဲလုံနူသ်ပူယံဝီဒ်သေသိုလံမျဲဒ်ထံတ်ဝဲလုံစံယံပယံလံယံ.

ပျိဒ်ခိုဒ်ပယံကဲသဒ်အဆဲဒ်

ပံဝဲဇဒ်တံယံဟောနေတရောဂေသိ

ကစသ်ယွယ်နေတ်ဟောပျိဒ်ဝဲအတေဒ်ဇဒ်ကျဲဒေဒ်နေတ်ဝီယံဘုံ.

ဖိုအဲတ်နဲသ်သံသေတ်ဇံ.

ဖဲနေတ်ခါသုသေတ်နေတ် (စက္ခု) စဒ်ထံတ်အေယံတရေယံတရှံဒ်စီဝဲ (ရူပါရုံ)
စဒ်ထံတ်သေတ်ကွာတဒ်မဲဒ်လဲဒ်စာဘတ်ဝဲဃိုဒေါဒ်တကဒ်မုတ်ဆတ်အံတ်ကဲဘတ်
ဖူဝဲလီမေသ်လံယံတလူလဒ်ပဒ်ကာဒေါဒ်တကဒ်မုတ်ဖံတ်ဂးသ်အေယံတရေယံရှံဒ်
စီဝဲဃိုလုံ (တက္ကသိုလ်) ကံသ်ကဲဘတ်ဝဲဒတ်စံယံပယံနေတ်ယံကစသ်ယွယ်
မေသ်ဝဲလံယံပံဝဲဇဒ်တံယံဝီယံ.

ဖိုအဲတ်နဲသ်သံသေတ်ဇံ.

တသ်လုံနဲသ်သံသေတ်နေတ်ခွယ်ရဒ်ခဲလးသ်ကြးဒ်လုံဖံတ်ဂးသ်ရှံဒ်စီဃလ်ဝဲ
လံယံတသ်တဲဝဲနေတ်မေသ်မံယံဖံတ်ဂးသ်ရှံဒ်စီခွယ်ရဒ်ခဲလးသ်မေသ်ဝဲပွယ်လံယံ
ပူယံဖွဲဒ်ဝဲဖွဲတ်နဒ်ခဲလးသ်ကွာမေသ်လံယံတဲဝီယံလုံဖံလလ်မေဒ်တေယံသနယ်
တံယံဟောဖွာဝဲဒတ်လံယံ.

အနေဒ်ချိုဒ်မေဒ်တေယံသနယံတံယံ

- ၁. စက္ခုနာ သံဝရော သာဓု၊
သာဓု သောတေန သံဝရော။
ဃာနေန သံဝရော သာဓု၊
သာဓု ဇိဝါယ သံဝရော။


အခံလုံပကညံ ... ဒေဒ်တကဲဝဲအးဒဲတဒ်သောဒ် (စက္ခုဒွါရ) ကွာရှံဒ်စီဝဲနေတ်
ဂေယံလံယံ (သောတဒွါရ) ကွာရှံဒ်စီဝဲနေတ်ဂေယံလံယံ
(ဃာနဒွါရ) ကွာရှံဒ်စီဝဲနေတ်ဂေယံလံယံ (ဇိဝါရဒွါရ)
ကွာရှံဒ်စီဝဲနေတ်ဂေယံလံယံ.

- ၂. ကာယေန သံဝရော သာဓု၊
သာဓု ဝါစာယ သံဝရော။
မနသာ သံဝရောသာဓု၊
သာဓု သဗ္ဗတ္ထ သံဝရော။
သဗ္ဗတ္ထ သံဝတော ဘိက္ခု၊
သဗ္ဗဒုက္ခာ ပမုစ္စတိ။

အခံလုံပကညံ ... (ကာယဒွါရ) ကွာစံဒ်ရှိဝဲနေတ်ဂေယံလံယံ (ဝစီဒွါရ) ကွာစံဒ်
ရှိဝဲနေတ်ဂေယံလံယံ (မနောဒွါရ) ကွာစံဒ်ရှိဝဲနေတ်ဂေယံ
လံယံ (ဒွါရ) ခဲလးသ်ကွာစံဒ်ရှိဝဲနေတ်ဒိုတ်ထံကေယံဂေယံ
ဒိုတ်မဒ်လံယံ (ဒွါရ) ခဲလးသ်ကွာစံဒ်ရှိဝဲနေတ်ဒဲသ်သံနေတ်ဖွတ်နဒ်
ကွာခဲလးသ်ပူယံဖွဲဒ်ဝဲမေသ်လံယံ.

မေသ်ဝဲမေဒ်တေယံသနယံကတးသ်ဘွဲနဲသ်သံယဲသိပါနေတ်တုယံဝဲလုံ(သောတာ
ပတ္တိဖိုလ်) လံယံကဲတုယံဖိုတ်ကမူးသ်ဖုညှာသေက်နာဂ်ကေ ကဲထံတဲဝဲအဘျဲဒ်အာ
ဟောဖှာနေတရာမေသ်လံယံ.

နဲသိသံယဲသိပါ . ဝိုင်ထွန်ဒိယံဒေဒိ.



(၂)

မယ်သီ (ဟင်္သာ) နဲသံသံ . ဝိဒ်ထူဒ်

ကစသ်ယွယ်နေတ်သယ်ဂူထွီဒ်ကံသ်ဇေတ်တဂိုယ်ဖျသ်ပူယ်ဆိတ်နံယ်အိုတ် ဒေဒ်ခါဝဲအကျ်ပျူဒ်ဝဲနဲသံသံမယ်သီ (ဟင်္သာ) ဃို. (ဟတ္ထသံယတော ပါဒသံ ယတော) စဒ်ထံတ်ဓမဒ်တေယ်သနယ်တံယ်ဟောဖှာဝဲဒတ်လံယ်.

ပျိဒ်ခိုဒ်ပယ်ကဲသဒ်

ကွေလ်သီ (ဟင်္သာ) မေသ်ဝဲနဲသံသံ

သယ်ဂူထွီဒ်ကံသ်ပူယ်ဒ်ဂိုယ်မံတ်ဒီဂယ်နေတ်ကဲထံတ်နဲသံသံဝိယ်လဲယ်ကေယ် ဃုလ်တပူယ်ဃံအိုတ်ထံဘိုဝဲလံယ်တနီယ်မုသ်ဒေဒ်သုသေတ်ဒီပါနေတ်လုသ်ထီ (အစိရဝတီ) ထီကျိပူယ်ဝိယ်ဆိတ်နံယ်မယ်လးယ်သဒ်တဲသကောဒ်တသ်လံယ် ဖဲနေတ်ခါ လုံမူဒ်ထိုက် (ဟင်္သာ) ဒီဘေတ်ဟာကေယ်ယူယ်ဝဲလံယ်နဲသံသံတပါခံ ထးထံတ်လးသ်ဖိုတဖူးတ် (ဟင်္သာ) တဘေတ်မဲလ်ခိုဒ်ဒေဒ်ဘတ်ကကွေလ်ပျဒ်နယ် တဲဝဲလံယ်ဝဲတပါခံ.

နကွေလ်တဘတ်ဘတ်ဇဲယ်.

ဘတ်တသ်ဖုညာတလးကွေလ်ဒေဒ်တပယ်တဲတဂေယ်ဒီပယ်လးလ်ဘတ်ဝဲဒေဒ် ဘတ်တကဲဝဲဘတ်ဇဲယ်.

နမေတနုလ်ကွသ်ဇဲယ်.

တဲဝီယံထးထဒဲလးသ်ဖိုတဖူးတဲဒေါဒဲလံယံဝီယံဘွံယုယံတလးဝဲနဲသ်စသ်သေတ်
လီမေဝဲထိုတ် (ဟင်္သာ) သေတ်လံသ်ဒီကွေလ်ထွဲဝဲလံယံ (ဟင်္သာ) ဟူဝဲလးသ်
သံတ်ဃတ်လံယံကွသ်ကဒါလံသ်ဒီလးသ်ဖိုလုံဒီတဖူးတဲနဲသ်သံတယးသ်ပညိုတ်မဲလ်
ဒီကွေလ်ဝဲလးသ်ဖိုနေတ်ဖိုတဂးသ်မဲလ်ဒီဒီပယ်ဝီယံဖှောဒဲလဲယံဝဲလံယံ (ဟင်္သာ)
နေတ်ကောဒဲသံတ်ဝဲလံယံတဲလ်ဖဲနဲသ်သံခံတ်ထေဒဲလံယံနဲသ်သံအိုတ်ဘိုဒ်ဖုညာ
ထီတ်ဝဲကဲသဒ်ဟဲတုယံဖိုတ်တဲဝဲလံယံ.

နဲသ်သံဇံ.

လုံကစသ်ယွယ်သယ်သနယ်ဒွဲနွဲလံယံကဲနဲသ်သံလီမေသ်သေတ်မယ်သီဒေဒဲ
တသ်သဒ်တကြးဒဲမယ်တကွဒဲနမယ်ဝဲဘတ်လဲတ်တဲဝီယံလဲယံကွဲဝဲလုံကစသ်ယွယ်
အိုတ်လံယံ.

လုံယွယ်အိုတ်နေတ်ဘွံ

တုယံလုံကစသ်ယွယ်အိုတ်ဝီယံကတ်စဒဲသီကွသ်ဝဲမေသ်ကစံဒဲရုံဒဲထံတ်ကဒါ
ဝဲဘွံ. '

နဲသ်သံဇံ.

ထုံဒဲပူယံပွဲဒဲသယ်သယယ်ကွာသေဝဲကစသ်ယွယ်သယ်သနယ်ဒွဲကဲဝဲနဲသ်သံ
မေသ်သေတ် မယ်တကြးဒဲမယ်တထဲဒဲတသ်မယ်သေတ်ဘတ်မဒုမယ်ဝဲဘတ်လဲတ်
ပံညာအိုတ်ကစသ်သေတ်လုံညာနေတ်တမေသ်အိုတ်ကစသ်ယွယ်သယ်သနယ်ဒွဲ
အိုတ်ဝဲဟီတ်ဃံကညံကွာမေသ်နသ်ကေတစဲဒဲဖိုမေသ်ဝဲ. လံယံဒေဒဲဆိုမိုတ်သယ်
သယဒ်အိုတ်တကွဒဲမယ်ဘတ်ဝဲဒေဒဲမံယံ. နဲခဲလုံသယ်သနယ်ဒွဲကဲနဲသ်သံမေသ်
သေတ်သယ်သယဒ်အိုတ်သဒ်တမယ်ဝဲဒေဒဲတဲဝီယံနဲသ်သံသေတ်ဃေကညာဃို
ကေယ်ဟောပျဒဲဝဲအတေဒဲဒေကျဲဒေဒဲအီယံလံယံ.

အတေဒဲပျေဒ်ယဒ်

ပံတ်ဂးသ်သိဒ်လဒ် (ကုရုတိုင်းသား) ဗုညာနေတ်မံယံ

လုံညာခါ (ကုရုတိုင်းသား ဣန္ဒပတ္တပြည် ဓနုဉ္စယကောရဗျ) ကဲဝဲစံယံပယ်
လံယံယွယ်လံကဲဘတ်စံယံပယ်ဖိုခွါ အိုတ်ဖွဲတ်လံယံဝီယံတုယံခါဘတ်ဘွံလဲယံလုံ
(တက္ကသိုလ်) ကံသ်မယ်လိုတသ်ကူတ်ပံညာသေလးပွဲယံဝီယံဟာကေယ်တုယံဘွံ
အပါစံယံပယ်ဒိုတ်ခံ ဒုံဒဲကဲဝဲအေယ်ရှေဒ်မေသာ ပသ်ဒိုတ်စံယံပယ်သီတလးဘွံ

ဖိုခွါအေယ်ရှေဒ်မေကဲစံယ်ပယ် ပးဆးဝဲဒးဒ်မေကျေဒ်တရာဆီပါဘတ်ဖှောဒ်ဝီယ် ကရူမေဒ်သီဒ်လဒ်မေသဲဝဲယဲသ်ပါသီဒ်လဒ်လံယ်ဆံပဒ်ကာလေစာဖံတ်ဂးသ်ကွးယ် ဝဲလံယ်. တပူယ်ဃံဒးဒ်ယွယ်လံစံယ်ပယ်ဒိုတ် မိုဒိုတ်. ဒဲတ်မုတ်မိဒ်ဖယာဖဒ်ဒိုတ်. ပုသ်ဒါအေယ်ရှေဒ်မေပရောဟေဒ်ပိုယ်နာ.မေ့ယ်တဲအမဒ်. နံယထာကစသ်. သဲထီ ဖဒ်ဒိုတ်. ဖံတ်စရံအမဒ်. သုဒ်ဒိုတ်ခေါဒ်ကြဲယ် ပြည့်တန်ဆာမ ပွယ်တဆီတဂယ် သေတ်နေတ်ယဲသ်ပါသီဒ်လဒ်ပဒ်ကာလေစာဖံတ်ဂးသ်ဝဲလံယ်ယွယ်လံစံယ်ပယ် ဒိုတ်နေတ်. ဝေသ်ကြဲယ်လွီသ်နးတ် ဝေသ်ခးတ်သဒ် ဝေသ်ကြဲယ်ထောဒ်ဖဲတသ် လံယ်ဃုထယ်နဒ် တေထံတ်ဘွံတ်မာတဒ်ဃုဖှးတ်စိုဒ်ကျဲဝဲဃုကလံသ်ဟေတ်မယ် ဘူတ်ဝဲလံယ် စံယ်ပယ်ဒိုတ်နေတ်မုသ်ဒးဒ်တသ်ဘူတ်တသ်ဘာအာမဒ် (ဇမ္ဗူဒိပ် ကျွန်း) ကောဒ်တမိယ်ဒဲဘေတ်မိယ်သတ်ဖှာဝဲလံယ်.

တသ်ယံယ်ဃေထဒ် (ကာလိဂံတိုင်း) ခါ

(ကာလိဂံတိုင်း ဒန္တ ပူရ) ကံသ်ပူယ်နေတ် (ကာလိဂံ) ကဲဝဲစံယ်ပယ်လံယ် ဖဲနေတ်ခါ (ကာလိဂံတိုင်း) တသ်ယံယ်ဃေထဒ်အံတ်အံထီကယ်သတ်ဝီယ်လံယ် ဒိုဗေ တသ်ဆာဗေ မေယ်ထီအံတ်အံကဲခဲဗေမေသဲဝဲဗေသးပါဟဲကဲဖှာထံတ်သဒ် လံယ်. ထီကံသ်ဝေသ်ဖိုခဲလးသ် ကောဒ်ဖိုတ်လောလ်သဒ်ဝီယ်ဟဲဝဲလုံ (ဒန္တ ပူရ) ကံသ်ဆယ်တဒ်ပျဒ်ကောဒ်ဖွဒ်ဝဲလံယ် (ကာလိဂံ) စံယ်ပယ်စဒ်ဝဲ.

တသ်ယံယ်ဃေထဒ် သူတ်ဖှဒ်တနေသ်ဃိုအံတ်အံတအိုတ်သယ်ဝီယ်လံယ်ဒိုလီ ပတီရုံဒ်ပျဒ်ထံတ်ဝဲလံယ်.

- စံယ်ပယ်ဒိုတ်ဇုံ.
- မယ်စူယ်နေမူဒိုတ်မံယ်. ဃေဝဲလံယ်.
- နယ်သေတ်ဇုံ.
- တသ်မေတစူယ်ပယ်သေတ်လုံညာမယ်ဝဲဒဒ်လဲတ်.
- စံယ်ပယ်ဒိုတ်ဇုံ.

ပယ်လုံညာသေတ်မူဒိုတ်မေယံယ်နေတ် ဖံတ်ဂးသ်သီဒ်လဒ်နူလ်လံယ်တးဒ်ခါ ပူယ်မိနံယ်လုံသမာနံတ်ခွံတ်ပူယ်နွီသံပွဲစူယ်ဝဲမူဒိုတ်လံယ်.

- (ကာလိဂံ) စံယ်ပယ်နေတ်ပွယ်သေတ်တဲတးမယ်ဝဲတနသ်ကေမူဒိုတ်တစူယ်ဝဲ.
- နယ်သေတ်ဇုံ.
- လုံသုသေတ်တဲတးယမယ်ဝီယ်လီမူဒိုတ်တစူယ်မံယ်ကဘတ်မယ်ထဒ်ဒေဒ်လဲတ်.

နယ်သေတ်ဇုံ.

ပးဆး (ကုန္ဒပတ္တ) ကံသံစံယ်ပယ်ဒိုတ်နတ်မိယ်လုံ (အဗ္ဗနဝဏ္ဏမင်္ဂလာ) ကဆံအိုတ်ဝဲလံယ်မေလဲယ်ဟီဝဲကဆံနတ်မူဒိုတ်စူယ်ဝဲလံယ်.

နယ်သေတ်ဇုံ.

(ကုရ) ပယ်နတ်. သိတ်သုံဒ်ဂေသ်ဘာအိုတ်အာရဒ်မဒ်ဒုံဒ်ဇံယ်နးယ်ဝဲတညံ မံယ်.

စံယ်ပယ်ဒိုတ်ဇုံ.

တလိုတ်ဒုံဒ်ဝဲမံယ် (ကုရ) စံယ်ပယ်ဒိုတ်နတ်မေလုံဘူတ်ဘာကျာသဒ်အိုတ် မုံသိဝဲအာမဒ်ပွယ်ဟဲကြံသ်ဃေမေအိုတ်နတ်မယ်ဃီလဒ်ပလ်အိုတ်ဘသ်ဃီသေတ် ဟေတ်မယ်ဘူတ်ဝဲဒေဒ်မေလဲယ်လူယ်ခယ် (မင်္ဂလာ) ကံဆံသေတ်ဟေတ်မယ် ဘူတ်ဝဲလံတ်မံယ်.

(ကာလိင်္ဂ) စံယ်ပယ်ဒိုတ်ပုသ်လံယ်ပိုယ်နာဃောဒ်ဂယ်မးလဲယ်လူယ်ခယ်ဝဲ လံယ် (ကုရ) စံယ်ပယ်ဒိုတ်ခံ.

သူတ်သဒ်လံယ်ဖုဒ်ဟေတ်မယ်ဘူတ်ဝဲလံယ် (မင်္ဂလာဆင်တော်) တုယ်ဝဲ (ကာလိင်္ဂတိုင်း) ပူယ်နသ်ကေမူဒိုတ်တစူယ်ဝဲလံယ်.

နယ်သေတ်ဇုံ.

သူတ်တး (မင်္ဂလာဆင်တော်) ဟဲတုယ်လီမံယ်မူဒိုတ်တစူယ်ဒေဒ်သာကဘတ် မယ်ထဒ်ဒေဒ်လဲတ်.

စံယ်ပယ်ဒိုတ်ဇုံ.

(ကုရ) စံယ်ပယ်နတ်ဖံတ်ဂးသ်ဝဲကရူမေဒ်သိဒ်လဒ်လံယ်ဃိုမံယ်အဝဲထီကံသ် ပူယ်ဆီသံတဘုံဆီယ်သံတဘုံမူဒိုတ်စူယ်ဝဲလံယ်မူဒိုတ်စူယ်ဂေသ်နတ်မေသ်ဝဲ စံယ်ပယ်အယ်နူပံယ်ဃိုမေသ်လံယ်ကဆံအယ်နူပံယ်ဃိုတမေသ်မံယ်.

နယ်သေတ်ဇုံ.

ကေယ်ရှးနေ (မင်္ဂလာဆင်တော်) ဝီယ် (ကုရ) စံယ်ပယ်ဒိုတ်ဖံတ်ဂးသ်ကရူ မေဒ်သိဒ်လဒ်ကွဲဒ်နေလုံထူကဘူတ်ပူယ်ဝီယ်ဟာကေယ်စောလ်ဇံယ်ပုသ်ယဒ်ဝဲ အမဒ်သေတ်လံယ်.

၁။ (ကုရ) ပယ်ဒိုတ်သိဒ်လဒ်

တမယ်အမဒ်သေတ်လဲယ်တုယ်လုံ (ကုန္ဒပတ္တ) ကံသ်ပူယ်ဟေတ်အဒ်ကဒါ (မင်္ဂလာဆင်တော်) ဝီယ်ရှုံဒ်ထံတ်ဝဲလံယ်.

စံယ်ပယ်ဒိုတ်ဇုံ.

(မင်္ဂလာဆင်တော်) တုယ်ဝဲနသ်ကေ (ကာလိင်္ဂတိုင်း) မူခိုတ်တစူယ်လံယ် ကစသ်စံယ်ပယ်ဒိုတ်သေတ်နေတ်စံ်ထေဝဲကရူမေဒ်သီဒ်လဒ်လံယ်မေသ်ဒတ် ကဂူ မေဒ်သီဒ်လဒ်တဖတ်ပဝဲသေတ်စံယ်ပယ်ဒိုတ်နသ်ကေသဒ်မိုတ်အိုတ်စံ်ထေဘတ် သဒ်ဝဲမံယ်ကွဲဒ်ကူနေလုံထူကဘူတ်ပူယ်ဟာကေယ်စောလ်ဇံယ်ပုသ်ဝဲပွသ်လံယ် ဟေတ်လံယ်ပွယ်ကရူမေဒ်သီဒ်လဒ်မံယ်ကစသ်.

နယ်သေတ်ဇုံ.

ယစံ်ထေကရူမေဒ်သီဒ်လဒ်ဒုမေသ်မံယ် တနသ်ကေ ယစံ်ထေသီဒ်လဒ် နေတ်လံယ်ဆိုမိုတ်သယ်သယဒ်အိုတ်ဒေဒ်ဝဲလံယ် ယသီဒ်လဒ်နေတ်လုံယသဒ်ဒွဲ စံ်ရှိုဝဲသီဒ်လဒ်ယပလ်ဝဲတသေမံယ် ဟေတ်သုတကဲဒေဒ်မေသ်လံယ်တဲဝီယ်စံယ်ပယ် ဒိုတ်ခံ နံသ်စသ်သီဒ်လဒ်ကွာ သယ်သယဒ်အိုတ်ဂေသ်ကျိယ်တဲပျဒ်ဝဲလံယ်.

ဖဲနေတ်ခါ (ကုရ) ကံသ်ပူယ် စံယ်ပယ်သေတ်နေတ်သးနိုတ်တဘုံလာနံလာခါ ပွဲလာသပေယ် ကျေပဒ်ဝဲလုလသ်အိုတ်လံယ် ဖဲပွဲခါစံယ်ပယ်သေတ်နေတ်အိုတ်ဖဲ မီယ်လုံ (စိတ္တရာဇ) ဒေါဒ်တကဒ်ဂံယ်ထေဒ်အယဒ်လွီသ်မဲ့ဒ်နယ်ဘီစးပလ်ဒးဒ် ဖဲမေသ်ဝဲပုသ် ဘတ်ခဒ်ဖှောဒ်နေဝဲလုလသ်တမီယ် အိုတ်ပလ်ဝဲလံယ်တဘုံခါဝဲ ပွဲသပေယ်နိုယ်နေတ်မံယ် (ကုရ) ပယ်နသ်ကေ အိုတ်လုံတဖဲဒ်ဆီ ထီကမာခိုတ်ဒူ ခဒ်ဖှောဒ်ဝဲပုသ်အဆံဆံလံယ် ပုသ်သးဘိုထီတ်ထွဲဝဲနသ်ကေ. ခဒ်လံယ်ထီကွာပုသ် တဘိုတထီတ်ထွဲဝဲကဲသဒ်မေသ်လံယ် ပုသ်နေတ်မေသ်ကတ်နယ်ဘတ်ဝဲညတ်အိုတ် ထီကွာသေတ်ဇေယ်. ဒေဒ်သယ်သယဒ်အိုတ်ဘတ်ဝဲလံယ်.

နယ်သေတ်ဇုံ.

ယကရူမေဒ်သီဒ်လဒ်နေတ်မေသ် (ပါဏာတိပါတကံ) ဃိုဟဒ်ဂံယ်ကွေလ်ဝဲ လီဇေယ်သယ်သယဒ်အိုတ်ဝဲလံယ် မေလုံယမိုဒိုတ်နေတ်ခံ ဖဲတ်ဂးသ်သီဒ်လဒ်ဂေယ် ဝါလံယ်လုံအဝဲအိုတ် ကရူမေဒ်သီဒ်လဒ်သုလဲယ်ဟီနေကွသ်မံယ်.

ကစသ်စံယ်ပယ်ဒိုတ်ဇုံ.

ကစသ်စံယ်ပယ်နေတ်လုံသတ္တဝယ်သေတ်ဖဲခိုတ်စေယ်တနယ်လုံကမယ်သီသဒ် တပတ်ဝဲဃိုတကဲဝဲ (ပါဏာတိပါတကံ) မံယ်ကစသ်ဒိုတ်ဖဲတ်ဂးသ်ကရူမေဒ်သီဒ် လဒ်ဟေတ်လံယ်ပဝဲသေတ်မံယ်.

နယ်သေတ်ဇုံ.

မေဒေဒ်နေတ်ခံကွဲဒ်ဇံယ်.

၁. ပါဏော နဟန္တ ဗ္ဗော

ပွယ်သူတ်သဒ်မယ်သီတဂေယ်.

၂. အဒိန္နံ နာဒါတဗ္ဗံ

ပွယ်တသ်နေတ်ဟုတ်ဇံယ်တဂေယ်.

၃. ကာမေသုမိစ္ဆာစာရာ
နစရိတဗ္ဗာ

ပွယ်ဟိတ်ပုယ်လံသ်မိပလးကမတ်မယ်
ဘတ်တဂေယ်.

၄. မုသာဝါဒါ နဘဏိတဗ္ဗံ

တသ်တဲလိတ်လံတဲတဂေယ်.

၅. မဇ္ဇံ နပါယိတဗ္ဗံ

သေဒ်ဒးဒ်တသ်မူယ်ခဲလးသ်အံတဂေယ်.

ကွဲဒ်ဝိယ်ဘုံ စံယ်ပယ်ဒိုတ်နေတ်.

နယ်သေတ်ဇံ.

ယဖံတ်ဂးသ်သိဒ်လဒ်နေတ်စံရီထီဆဒ်သဒ်အိုတ်လသ်ဒေဒ်တဂေယ်လဲယ်ဟိထဒ်
ဒေါဒ်လုံယမိုဒိုတ်အိုတ်နေတ်ဇံယ်တဲဝဲလံယ်.

၂။ မိုဒိုတ်သိဒ်လဒ်

တမယ်အမဒ်သေတ်နေတ်လဲယ်ဒေါဒ်လုံမိုဒိုတ်အိုတ်. သုံဒ်ဘိုဒ်သဒ်ဃေကညာ
ဝဲလံယ်.

ကစသ်မုတ်ဇံ.

ကစသ်မုတ်ဒိုတ်သေတ်နေတ်စံဒ်ထေဝဲကရူမေဒ်သိဒ်လဒ် လံယ်. သိဒ်လဒ်ဝဲ
နေတ်ဟေတ်ပဝဲသေတ်လသ်မံယ်.

နယ်သေတ်ဇံ.

ယစံဒ်တေကရူမေဒ်သိဒ်လဒ်ဒုမေသ်မံယ်တနသ်ကေလုံယသိဒ်လဒ်ဖံဒိုတ်
ယသယ်သယဒ်အိုတ်ဝဲဇံယ်. ယဟေတ်သုတသေမံယ်. တဲဝိယ်မိုဒိုတ်နေတ်စံဒ်
ထေဝဲသိဒ်လဒ်ဖံဒိုတ်သယ်သယဒ်အိုတ်ဂေသ်ကျိယ်တဲပျဒ်ဝဲလံယ်. မိုဒိုတ်ယယ်
အိယ်ဖိုဒိုတ်စံယ်ပယ်ဒးဒ်ဖိုဆေဒ်အေယ်ရှေဒ်မေမေသ်ဝဲဖိုခွါအိုတ်ဒီဂယ်လံယ်.
တနိယ်မုသ်ဒေါဒ် ဖိုဒိုတ်စံယ်ပယ်နေတ်အပွေယ်ကကလံသ်ကြးဒ်တတ်ဖိုအိုတ်စယ်
တကူလဲတလိုတ်ဒးဒ်တမးထဲဒ်အပွေယ်အိုတ်ဖံထူပုယ်ဇေယ်မိုဒိုတ်ဂံသ်ဟေတ်
ဖိုရှးနေဝဲလံယ်မိုဒိုတ်ခံ စယ်တကူလဲသေတ်တမိုတ်ဟုတ်သဒ်ဖံထူနသ်ကေတမိုတ်
ဒေဒ်သဒ်ဃိုဆိုမိုတ်ဝိယ်. ဟေတ်ကဒါဝဲဒဲတ်မုတ်ဒီဂယ်လံယ်ဟေတ်ဝဲနေတ်မံယ်
ဒဲတ်မုတ်ဒိုတ်ခံမေသ်စံယ်ပယ်မာဃို. တသ်အိုတ်လးပွဲယ်နေတ်. ဟေတ်ဝဲတမး
တတ်ဖံထူလံယ်ဒဲတ်မုတ်အဆေဒ်ခံအေယ်ရှေဒ်မေမိဒ်ဖယာဃိုနမေထိုတ်တကြံယ်

ဒေဝဒတ်မုတ်ဒိုတ်ဖွတ်နဒဲဝဲယိုတကလံသံတတ်စသံတကူလဲဟေတ်ရှူးနေဝဲလံယ်
ဟေတ်ဝီယံဘုံဆိုမိုတ်ဘတ်ကဒါကေယ်ဒေါဒဲဝဲမေသံဝဲဒဲတ်မုတ်သေတ်ချာသယ်မူဒ်
ဖွတ်နဒ်မူဒ်နေတ်အဓိကဒ်တမေသံဝဲမံယ်ဒိုတ်ဆေဒ်အိုတ်ဝဲဒီဂယ်ကွာလုံအိုတ်
လံယ်အူစာပေနဘတ်ဟေတ်ဝဲ ယယ်နေတ်တကြူးဒ်မယ်တဖတ်မယ်ကမတ်ဘတ်
လီ. ယသီဒ်လဒ်ဟဒ်ဂံယ်လီဇေတ်မံယ်သယ်သယဒ်အိုတ်ထံတ်ဝဲလံယ်ယိုမံယ်ယ
ဘတ်တဲပျဒ်သုမေသံလံယ်.

မိုဒိုတ်ဇုံ.

နံသံစသံပျီဒ်စီနေတ်ဖဲမိုတ်ဟေတ်သဒ်တဂယ်ဟေတ်ဝဲသေမံယ်နဲအီယံဖိုမဒ်
သယ်သယဒ်မေအိုတ်ဒေဒ်လုံမယ်တဂေယ်အးမူဒ်နေတ်သာမယ်ကေယ်ဒေဒ်လဲတ်
မိုဒိုတ်သီဒ်လဒ်ဟဒ်ဂံယ်တနေသံလံယ်ဟေတ်ပဝဲသေတ်ကရူမေဒ်သီဒ်လဒ်မံယ်
ရှုဒ်ထံတ်ဝီယံလုံမိုဒိုတ်အိုတ်ကွဲဒ်ကူနေဝဲလံယ်မိုဒိုတ်ခံ.

နယ်သေတ်ဇုံ.

သုတ်နသံကေတမိယံတမျှသေတ်မံယ်ယသီဒ်လဒ်ယသပေါတကျဒ်ဒေဒ်ဝဲလသံ
လသံမံယ်လုံယဒ်ဒဲတ်မုတ်ဒိုတ်နေတ်ခံဂေယ်ဝါဖဲတ်ဂးသံပလဲဝဲသီဒ်လဒ်လံယ်လုံ
အဝဲအိုတ်သေတ်လဲယံဟီနေကေယ်ဇံယ်တဲယိုတမယ်အမဒ်သေတ်ခံလဲယံဒေါဒ်
ဝဲလုံဒဲတ်မုတ်မိဒ်ဖယာဒိုတ်အိုတ်ယေထဒ်ဒေါဒ်ဝဲသီဒ်လဒ်လံယ်.

၃။ ဒဲတ်မုတ်မိဒ်ဖယာဖဒ်ဒိုတ်သီဒ်လဒ်

ဒဲတ်မုတ်မိဒ်ဖယာဖဒ်ဒိုတ်နသံကေနံသံစသံကရူမေဒ်သီဒ်လဒ်ကွာသယ်သယဒ်
အိုတ်ဝဲဂေသံကျိယံတဲပျဒ်ဝဲဒေါဒ်လံယ်. တနီယံမုသံဒေါဒ်စံယ်ပယ်ဒိုတ်နေတ်ဒဲဒ်
ကဆံရှုတ်ဝေသံလုံစုထွဲလဲဒဲဝဲလံယ် လုံစံယ်ပယ်လံသံဒီအေယ်ရှေဒ်မေဆိတ်နံယ်
ဝဲလံယ်မိဒ်ဖယာဖဒ်ဒိုတ်နေတ်ထီတ်ဝဲအေယ်ရှေဒ်မေ မယ်သဒ်ရယ်ကဒ် (တကျာ)
သဒ်ကတးကျဒ်ဝဲဝီယံမိုတ်လဲယံယုံလံသဒ်ဒဲဒ်အေယ်ရှေဒ်မေသာမေသံဝဲလံယ်
ယမေမယ်ဒေဒ်အီယံမံယ် အဝဲသံစံယ်ပယ်ဒိုတ်မေသီဘုံအဝဲမေကဲထံတ်စံယ်ပယ်
သံကထးနေမုံဒ်စာထံတ်ဝဲယယ်လံယ်ဆိုမိုတ်ဘတ်ဝဲလံယ် နယ်သေတ်ဇုံ.

ယိုမံယ်ယသီဒ်လဒ်ဟဒ်ဂံယ်လီဆိုမိုတ်ဘတ်သယ်သယဒ်အိုတ်ထံတ်ဝဲလံယ်.

မိဒ်ဖယာဇုံ.

နဲအီယံလံတ်မံယ်ဒုသီဒ်လဒ်ဟဒ်ဂံယ်ဝဲတမေသံဒေဒ်ဟေတ်ဝဲသေတ်ကရူမေဒ်
သီဒ်လဒ်ဇံယ်တဲဝီယံကွဲဒ်နံတ်ထဒ်ဒေါဒ်ဝဲလံယ်.

နယ်သေတ်ဇုံ.

သုတဲတမိယိမိယသေတ်မံယယသီဒ်လဒ်ဒုယသပေါကျဒ်ဝဲတဂေယ်မံယအေယ်
ရှေဒ်မေသာဒုဂေယ်ဝါဖဲတ်ဂးသ်ဃလ်သီဒ်လဒ်မေသဲဝဲလံယလုံအဲအိုတ်လဲယဟီ
နေဒေါဒ်ဇံယ. တဲဃိုတမယ်အမဒ်သေတ်ခဲလဲယဒေါဒ်ဝဲလုံအေယ်ရှေဒ်မေသာ
အိုတ်သုံဒ်ဘိုဒ်သဒ်ဃေထဒ်ဝဲကရူမေဒ်သီဒ်လဒ်လံယ.

၄။ အေယ်ရှေဒ်မေသီဒ်လဒ်

အေယ်ရှေဒ်မေသာနသ်ကေနံသ်စသ်သီဒ်လဒ်ကွာသယ်သယဒ်ကဲသဒ်ဂေယ်
ဂေယ်ကျိယဲတဲပျဒ်ဝဲလံယ. အေယ်ရှေဒ်မေသာနေတ်မုသ်ဟာမေလဲယခဒ်စာ
စံယပယ်လဲယဝဲဒးဒ်ယထာလံယမေကမိတံသ်ဒးဒ်စံယပယ်တုယနူသ်တသ်ပုံပူယ
ပလ်လံယနုတ်လဲလ်ဒးဒ်ပွိယဖဲယထာခိုတ်ဒးဒ်တသ်ပနုတ်နေတ်ခေပွယ်သေတ်ခဲ
ကေယ်လုံဟိတ်လံယလုံဒီနီယံဂံယခဲဘုံမဒ်ဟဲခေါဒ်တဂးသ်ဃလ်ဝဲလုံအေယ်ရှေဒ်
မေသာကထွဲဒ်ဟဒ်ထံတ်အခါလံယ မေလုံကလဲယတပနုလ်ဖိုမံယ. ဖဲယထာ
ပူယပလ်လံယဃလ်နုတ်လဲလ်ဒးဒ်ပွိယဒးဒ်တသ်ပနုတ်မံယခေပွယ်သေတ်နေတ်
အေယ်ရှေဒ်မေသာကဟာကေယ်ထွဲဒ်ကဒါဂံသ်ပလံသ်ခေါဒ်ပလ်ဝဲဖဲကြဲယထောဒ်
လံယ. အီယံခဲမေသဲဝဲအေယ်ရှေဒ်မေသာမယ်မဲ့ထံဘိုလုလသ်မေသ်လံယ. တနီယံ
မုသ်ဒေါဒ်အေယ်ရှေဒ်မေသာနေတ် ဖဲယထာပူယပလ်လံယနုတ်လဲလ်ဒးဒ်ပွိယ
ဝီယံလဲယနုတ်လဲလ်ဒးဒ်ပွိယနုတ်လဲလ်ဒးဒ်ပွိယနုတ်လဲလ်ဒးဒ်ပွိယ
စူယကေယ်လးယတဂေယ်တဲဝီယံမးမိဖဲနုတ်ပူယလံယခေပွယ်သေတ်ခဲအေယ်ရှေဒ်
မေသာခါအီယံကထွဲဒ်ထံတ်လံယဒးဒ်တသ်ဆိုမိုတ်သံတနုယ်ကူးယဆးထးတ်ခေါဒ်
ဝဲဖဲတသ်စူယကွာလံယမုသ်ဝါအေယ်ရှေဒ်မေသာထွဲဒ်ထံတ်ဘုံထီတ်ဝဲနံသ်စသ်
ခေပွယ်သံတနုယ်ကူးယဘတ်ဆးထးတ်အိုတ်. တသ်စူယကွာနေတ်. ယယ်နေတ်
မေသ်နသ်ကေဖဲတ်ဂးသ်ကရူမေဒ်သီဒ်လဒ်သေတ်မံယယမယ်ပေယ်ပါဝဲပွယ်သေတ်
တကွဲဒ်အီယံလံယ. ယသီဒ်လဒ်ဟဒ်ဂံယလီသယ်သယဒ်အိုတ်ထံတ်ဘတ်ဝဲလံယ.

နယ်သေတ်ဇုံ.

ဒေဒ်အီယံဝဲယသယ်သယဒ်အိုတ်ဃိုယသီဒ်လဒ်ဟေတ်သုတကဲဝဲမံယ မေသာဇုံ.
ပွယ်သေတ်ဖုညာပေယ်ပါဒတ်ဝဲလုံသဒ်ဒွဲစေယ်တနုယ်တအိုတ်ဃိုသီဒ်လဒ်ဟဒ်
ဂံယတဲဝဲတသေ ဟေတ်ပဝဲကရူမေဒ်သီဒ်လဒ်ဇံယတဲဝီယံကွဲဒ်ပလ်ဝဲဒေါဒ်လံယ.

နယ်သေတ်ဇုံ.

သုတဲဝဲအမျိုမျိုနသ်ကေယသိဒ်လဒ်တဘတ်ယသဒ်ဒေဒ်မံယံပရောဟေဒ်ပိုယ်
နာသေတ်နသ်ကေဖံတ်ဂးသ်သိဒ်လဒ်ဂေယဝါလံယံလုံအဝဲအိုတ်သေတ်လဲယံဟီနေ
ကေယဒေဒ်ဇံယံတဲယိုလဲယံဒေဒ်ဝဲလုံပရောဟေဒ်အိုတ်လံယံ.

၅။ ပရောဟေဒ်ပိုယ်နာသိဒ်လဒ်

ပရောဟေဒ်ပိုယ်နာနေတ်နံသ်စသ်သိဒ်လဒ်ကွာသယံသယဒ်ကဲထံတ်ဂေသ်ကျိယံ
တဲပျဒ်ဝဲလံယံ. တနီယံမုသ်ဒေဒ်ပရောဟေဒ်ပိုယ်နာကခဒ်စာစံယံပယံဂံသ်လဲယံ
ဝဲလုံနသ်အိုတ်လံယံလုံကွဲတံယံပယံလုံထီကံသ်အဂယံခံဃီလဒ်ဂေယဝါယထာဟဲလဲဒ်
ဆံယံစံယံပယံထီတ်ဝဲနေတ်.“ ယယံအီယံသဒ်ပွသ်လီယထာဝဲအီယံမေဟေတ်ယယံ
ဒုကိုညသ်ဘံတ်စသ်ယလဲယံကေယံဂံသ်လံယံဆိုမိုတ်ထံတ်ဝဲ. ပရောဟေဒ်ပိုယ်နာ
တုယံစံယံပယံအိုတ်ဝီယံဘွဲဟဲရူးယထာကစသ်ဖုသေတ်တုယံဝဲဒတ်လံယံဟေတ်
ဆဲဒ်သဒ်စံယံပယံယထာဘွဲစံယံပယံခံ ယထာဝဲအီယံဂေယံမဒ် ဟေတ်ကေယံ
ပရောဟေဒ်ပိုယ်နာကျိနေတ်တဲဝီယံဟေတ်လံယံဝဲပိုယ်နာကျိခံတဟီဆးဝဲဟေတ်
အဘွဲအာနသ်ကေတဟီလးယံဝဲ. ယယံနေတ်မေသ်လုံဖံတ်ဂးသ်ကရူမေဒ်သိဒ်လဒ်
သေတ်မံယံလိုတ်ဘတ်ပွယံပျိဒ်စီလောပဒ်တရာဟဲဖွာထံတ်ဘတ်လီ ယသိဒ်လဒ်
ဟဒ်ဂံယံလီဆိုမိုတ်ဘတ်ယိုတဟီလးယံဝဲမေသ်လံယံ.

နယံသေတ်ဇံ.

ယယံနေတ်ကရူမေဒ်သိဒ်လဒ်ကွာ ဒေဒ်ဝဲတဲပျဒ်တးသယံသယဒ်အိုတ်ဘတ်
ဝဲလံယံယိုမံယံ. ဟေတ်သုဝဲတကဲဝဲမေသ်လံယံ.

ပရောဟေဒ်ပိုယ်နာကျိဇံ.

ဆိုမိုတ်ဝဲနဲအီယံသေတ်သိဒ်လဒ်ဟဒ်ဂံယံတဲဝဲတသေဒေဒ်ဟေတ်ပဝဲကရူမေဒ်
သိဒ်လဒ်ဇံယံတဲဝီယံကွဲဒ်နံတ်ပလဲဝဲလံယံ.

နယံသေတ်ဇံ.

သုတဲမျိုမျိုနသ်ကေမံယံယသိဒ်လဒ်ယသပေါတကျဒ်ဝဲလသ်လသ်မံယံမေယံ
တဲအမဒ်နေတ်ဂေယဝါဖံတ်ဂးသ်ဝဲသိဒ်လဒ်လံယံလုံအဝဲအိုတ်လဲယံဟီနေဒေဒ်
ဇံယံတဲယိုလဲယံဒေဒ်ဝဲလုံမေယံတဲအမဒ်အိုတ်လံယံ.

၇။ မေယံတဲအမဒ်သိဒ်လဒ်

မေယံတဲအမဒ်နသ်ကေနံသ်စသ်သိဒ်လဒ်ကွာသယံသယဒ်ကဲထံတ်ဂေသ်ကျိယံ
တဲပျဒ်ဝဲလံယံ. တနီယံမုသ်ဒေဒ်မေယံတဲအမဒ်နေတ်လဲယံထိုတ်ဟံတ်ခိုတ်လုံ

တောယွယ်နေပိုဒ်လံယ်ဦယ်ထောဒ်တပယ်. ပဲ့ဖံသ်ဃလ်ဝဲစေလ်ကစသ်လုံဝဲတပယ်
 နှံသ်စသ်ဖံတ်ဝဲလံယ်မေ့ယ်တဲဖံတ်ဝဲဦယ်ထောဒ်နေတ်စးဝဲနတ်ကေဖိုတကုဒ် ထိုတ်
 ဝဲဟံတ်ခိုတ်နေတ်မံယ်မေ့ယ်တဲအမဒ်ဖံတ်ဃလ်ဝဲဦယ်ထောဒ်လံယ်ဘတ်လိုယ်လိုယ်
 ဝဲတဒ်တ်ပူယ်တဆူ. မေဒိုလံယ်လိုယ်လိုယ်တဒ်တ်ဖိုကသီလံယ်. မေဒိုတပူလ်ကဝတ်
 နှံလ်လုံစံယ်ပယ်ဟံတ်ခိုတ်ပူယ်လံယ်မေဒိုလုံဝဲတပယ်ကနှံလ်စောဒ်လုံစေလ်ကစသ်
 ဟံတ်ခိုတ်ပူယ်လံယ်မေ့ယ်တဲအမဒ်ဆိုမိုတ်ဘတ်ကံလီလုံဒီမဒ်. တသ်ပူယ်ဒုတဒ်တ်
 တအိုတ်ဘတ်ဇဲယ်ဆိုမိုတ်ဝီယ်ဒိုနှံလ်တဒ်တ်ပူယ်သံတ်သဲပြဲဒ်နတ်ကေနေတ်ဆဲဒ်
 လံယ်ဘတ်တဒ်တ်ဖိုခူးဃီသီလီဆိုမိုတ်ဘတ်ဝဲလံယ်.

နယ်သေတ်ဇံ.

မေသ်ဝဲဂေသ်ကျီယ်ဒေဒ်နေတ်ဃိုယသီဒ်လဒ်ဖံခိုတ်ယသဒ်သယဒ်အိုတ်ဝဲလံယ်.
 ဟေတ်သုကရူမေဒ်သီဒ်လဒ်တကဲလးယ်ဝဲမံယ်.

အမဒ်ကျီဇံ.

တဒ်တ်ဖိုသီဒတ်ဝဲပလ်သဒ်စေယ်တနယ်ဒေဒ်နေတ်တအိုတ်ဃိုသီလဒ်လဒ်ယဒ်
 ဂံယ်တဲတသေမံယ်ဟေတ်ပွယ်ကရူမေဒ်သီဒ်လဒ်ဇဲယ်တဲဝီယ်ကွဲဒ်နတ်ဝဲလံယ်.

နယ်သေတ်ဇံ.

သုတဲတမီယ်သေတ်မံယ်ယသီဒ်လဒ်ဖံခိုတ်ယသယ်သယဒ်အိုတ်ဝဲလံယ်နံယထာ
 ကစသ်သေတ်နှံသ်ကေဖံတ်ဂးသ်သီဒ်လဒ်ပွယ်တဂယ်လံယ်လဲယ်ဒေါဒ်လုံအဲအိုတ်
 မံယ်တဲဃိုတမယ်သေတ်လဲယ်ဝဲလုံနံယထာကစသ်အိုတ်လံယ်.

၇။ နံယထာကစသ်သီဒ်လဒ်

နံယထာကစသ်သေတ်နှံသ်ကေနှံသ်စသ်သီဒ်လဒ်ကျာသယ်သယဒ်ကဲထံတ်ဂေသ်
 ကျီယ်တဲပျဒ်ဝဲလံယ်. တနီယ်မုသ်ဒေါဒ်နံယထာကစသ်နေတ်လဲယ်ရှးစံယ်ပယ်လုံ
 အူယေယ်ပူယ်လံယ်သေတနီယ်ကူးယ်စံယ်ပယ်အိုတ်ဖဲအူယေယ်ပူယ်မုသ်ဃေသ်
 ဘဲမဒ်ဟာကေယ်လုံဝေသ်ပူယ်လံယ်တခွဲဒ်တုယ်ဝေသ်လုံကွဲတံယ်မူခိုတ်အးခေဒ်
 သူထံတ်ဃိုဒေဒ်ဝဲစံယ်ပယ်လိုယ်တစံတ်သောဒ်နံယထာကစသ်ခဲလုံ (သိန္ဓောမြင်း)
 ပျီသ်ခိုတ်ဖေ့လံယ်နတ်ဖေ့ (သိန္ဓောမြင်း) သေတ်လဲယ်ဝဲခေ့ခေ့လံယ်. စဒ်ဖဲခါ
 နေတ်ဘဲ. လဲယ်အူယေယ်ပူယ်ခါမေသ်ဂေယ်. ဟာကေယ်ခါမေသ်ဂေယ်မေတုယ်
 ဖဲတသ်လံသ်နေတ်ဘဲ လဲယ်ဇဲယ်စိတ်ခေ့ခေ့. ဟာကေယ်ဇဲယ်စိတ်ခေ့ခေ့လံယ်
 တသ်လုံ (သိန္ဓောမြင်း) သေတ်နေတ်တုယ်ဖဲတသ်လံသ်မေဖေ့လံယ်ပျဒ်နတ်ဖေ့

တဘုံ တသ်လံသ်ဝဲအိယ်ဒုတ်ဒါအိုတ်ဘတ်လဲယ်မေခေမယ်နံတ်ထံပလ်ဝဲလံယ် (သိန္ဓောမြင်း) သေတ်ဖုညာလဲယ်ကေယ်ဒီခေဒ်လးလ်ဘတ်စိတ်ခေဝဲဗိုပေယ်ပါ ဝဲဒတ်လံယ်ယသိဒ်လဒ်ဟဒ်ဂံယ်လီဇေတ်မံယ်နံယထာကစသ်ဆိုမိုတ်ဝဲလံယ်.

နယ်သေတ်ဇုံ.

ဒေဒ်အိယ်မံယ်ယသယ်သယဒ်အိုတ်ဝဲဗိုယဟေတ်ကရူမေဒ်သိဒ်လဒ်တကဲ လးယ်ဝဲမေသ်လံယ်.

နဝဲနံယထာကစသ်ဇုံ.

နယ်နေတ် (သိန္ဓောမြင်း) သေတ်ပေယ်ပါဒတ်ဝဲလုံနသဒ်ဒွဲစေယ်တနယ် တအိုတ်ဝဲဗို. သိဒ်လဒ်တဟဒ်ဂံယ်ဝဲမံယ်ဟေတ်ပွယ်ကရူမေဒ်သိဒ်လဒ်ဇယ်တဲဝီယ် ကွဲဒ်နံတ်ထဒ်ဒေဒ်ဝဲမေသ်လံယ်.

နယ်သေတ်ဇုံ.

သုတဲတမိယ်မိယ်နသ်ကေယသိဒ်လဒ်ဖဲဒိုတ်ယသယ်သယဒ်အိုတ်ဝဲလံယ်သဲထီ ဖဒ်ဒိုတ်နသ်ကေဖဲတ်ဂးသ်သိဒ်လဒ်ပွယ်တဂယ်လံယ်လဲယ်ဒေဒ်လုံအဝဲအိုတ်နေတ် မံယ်တဲဗို. လဲယ်ဝဲလုံသဲထီဖဒ်ဒိုတ်အိုတ်လံယ်.

၈။ သဲထီဖဒ်ဒိုတ်သိဒ်လဒ်

သဲထီဖဒ်ဒိုတ်နသ်ကေနံသ်စသ်သိဒ်လဒ်ကွာသယ်သယဒ်ကဲထံတ်ဂေသ်ကျိယ် တဲပျဒ်ဝဲလံယ်. တနီယ်မုသ်ဒေဒ်သဲထီဖဒ်ဒိုတ်နေတ်လဲယ်ကွသ်နံသ်စသ်ဘုဝီယ် ဟာကေယ်ခါကဒေဒ်ညံဘုဖဲတဖဲဒ်ဇယ်ဆိုမိုတ်ထံတ်ဝဲဒဲဒ်နေဘုဖဲတစိသ်ဒေဒ်ထံတ် ဝဲလုံဒိုတ်လံယ်ဝီယ်ဘွဲမဒ်သဲထီဖဒ်ဒိုတ်ဆိုမိုတ်ဒေဒ်ဝဲယယ်နေတ်လုံစံယ်ပယ်အိုတ် တဟေတ်ဒေဒ်အိုမေသ်ဝဲဘုတဖဲတ်ဒုယဟီကမတ်ဘတ်လီ. ယယ်နသ်ကေစံဒ် ထေကရူမေဒ်သိဒ်လဒ်ပွယ်တဂယ်လံယ်ယသိဒ်လဒ်ဟဒ်ဂံယ်လီဆိုမိုတ်ဘတ်ဝဲလံယ်.

နယ်သေတ်ဇုံ.

ကရူမေဒ်သိဒ်လဒ်ကွာဒေဒ်အိယ်ဝဲသယ်သယဒ်အိုတ်ဗိုဟေတ်သုတကဲဝဲလးယ် မေသ်လံယ်.

သဲထီဖဒ်ဒိုတ်ဇုံ.

လုံနကဟုတ်ဝဲပလ်သဒ်တအိုတ်ဗိုသိဒ်လဒ်တဟဒ်ဂံယ်ဝဲမံယ်ဟေတ်ပွယ်ကရူမေ ဒ်သိဒ်လဒ်ဇယ်တဲဝီယ်ကွဲဒ်နံတ်ဒေဒ်ဝဲလံယ်.

နယ်သေတ်ဇုံ.

သုတဲတမိုမိုသေတ်နယ်ကေယသီဒ်လဒ်ကွာယသယ်သယဒ်အိုတ်ဝဲလံယတိုတ်ဒ်နလ်
သေဝဲဖဲတ်စရံကစသ်နေတ်ဂေယဝါဖဲတ်ဂးသ်သီဒ်လဒ်မေသ်လံယလုံအဝဲအိုတ်
သေတ်လဲယဒေါဒ်တဲဗိုလဲယဒေါဒ်ဝဲလုံဖဲတ်စရံကစသ်အိုတ်လံယ.

၉။ ဖဲတ်စရံအမဒ်ကျိသီဒ်လဒ်

ဖဲတ်စရံအမဒ်ကျိနယ်ကေ. ကရူမေဒ်သီဒ်လဒ်ကွာယသယ်သယဒ်ကဲထံတ်ဂေသ်
ကျိယံတဲပျဒ်ဝဲလံယ. တနီယ်မုသ်ဒေါဒ်ဖဲတ်စရံအမဒ်ကျိနေတ်အိုတ်ဖဲဘုဖဲထောဒ်
နာမးပွယ်တိုတ်နေစံယပယ်ဂံသ်ဘုလံယလုံတတိုတ်ဘတ်ဒေဒ်ဘုပူမးပွယ်ဘောဒ်
စရိဒ်လံယဖဲနေတ်ခါမူစိုတ်စူယလံယဖဲဒ်ဒိုတ်ဝဲဖဲတ်စရံအမဒ်နေတ်တတိုတ်ဘတ်
ဒေဒ်ဘုပူ. ဆိုမိုတ်ဝဲလုံတိုတ်ဝီယ်လီ. မးပွယ်လူဖိုတ်လုံတိုတ်ဝီယ်ဘုပူကွာလံယ
လဲယဆးထးတ်လုံဘုဖဲနာဒေဒ်ဘုမဒ် နဲတ်ထံတ်ဝဲဒေဒ်လဲတ်မံယယယ်နေတ်. ပလ်
ပနဲတ်ဘုပူနေတ်မေသ်လုံတိုတ်ဝီယ်ဘုကွာလဲယမံယယယ်နေတ်. ပလ်ပနဲတ်ဘုပူ
နေတ်မေသ်လုံတိုတ်ဝီယ်ဘုကွာလဲယထးနူလ်ဘတ်ဝဲဇေတ်မေတမေသ်လုံတတိုတ်
ဘတ်ဒေဒ်ဘုပူကွာထးနူလ်ကဒါဝဲဇေတ်ဆိုမိုတ်ဘတ်ဝဲ. ဝီယ်ဒေါဒ်မေမေသ်လုံ
ထးနူလ်ဘတ်ဝဲတိုတ်ဝီယ်ဘုပူကွာမံယ. စံယပယ်ဘုအာထံတ်စေလ်ကစသ်ဘု
ယောဒ်လံယရှယ်ဝဲလံယယယ်နယ်ကေစံဒ်ထေကရူမေဒ်သီဒ်လဒ်တဂယ်လံယ
ယသီဒ်လဒ်ဟဒ်ဂံယလီဇေတ်မံယသယ်သယဒ်အိုတ်ထံတ်ဝဲလံယ.

နယ်သေတ်ဇုံ.

ဒေဒ်အီယံဝဲကရူမေဒ်သီဒ်လဒ်ကွာယသယ်သယဒ်ဖှာဝဲဗိုဟေတ်သုဝဲတကဲလးယ
မေသ်လံယကစသ် အမဒ်ကျိဇုံ.

နဝဲမိုတ်ဟုတ်ဘတ်သဒ်ပလ်စေယတနယ်တအိုတ်ဗိုသီဒ်လဒ်ဟဒ်ဂံယဝဲတကဲ
မံယဟေတ်ပွယ်သီဒ်လဒ်ဇံယတဲဝီယ်ကွဲဒ်နဲတ်ဝဲဒေါဒ်လံယ.

နယ်သေတ်ဇုံ.

သုတဲဝဲတမီယ်မီယ်သေတ်မံယယယ်ခံယသီဒ်လဒ်ကွာယပေါတကျဒ်ဒေဒ်ဝဲ
လံယသုဒ်ဒိုတ်ခေါဒ်ကြဲယနေတ်ဖဲတ်ဂးသ်သီဒ်လဒ်ဂေယဝါစံဒ်ထေဝဲပွယ်မေသ်
လံယလဲယဒေါဒ်လုံအဝဲအိုတ်ဇံယတဲဗိုလဲယဒေါဒ်ဝဲလုံသုဒ်ဒိုတ်ခေါဒ်ကြဲယအိုတ်
လံယ.

၁၀။ သုံးဒိုတ်ခေါဒါကြယ်သိဒါလဒါ

သုံးဒိုတ်ခေါဒါကြယ်နသ်ကေလုံကရူမေဒါသိဒါလဒါကွာသယ်သယဒါကဲထံတ်
ဂေသ်ကျိယံတဲပျဒါဝဲလံယ်. တနိယံမုတ်နေတ်မေသ်လံယ်သုံးဒိုတ်ခေါဒါကြယ်နေတ်
(ကပေဒါကြယ်လံယ်) ၃.သးဘွံထီဆဒါကောဒါဖွဒါဒိုတ်တဲကွဲးဝဲမယ်လဲယ်ဒဲဒါတသ်
ဒေါဒါလုံပွသ်ကွာဒါဒါအဒေမုတ်ဖိုမေသ်ဝဲပွယ်ဖွံတ်ဖိုတဂယ်ဟူဘတ်ဝဲဘွံကွဲထံတ်
အဒေမုတ်ဖိုကရုံဟာကေယ်စိတ်ဝဲ. သုံးဒိုတ်ခေါဒါကြယ်ခံ.

စံယ်ပယ်ဒိုတ်အိုတ်လုံဝေသ်ပူယ်နတသိတ်ညာဝဲလံတ်ဇေယ်.

ကြယ်နေတ်ပေဒါဒါအခါဖွေဒါဒါအခါနတသိတ်ညာဝဲလံတ်ဇေယ်.

နယ်နေတ်ကွဲထံတ်နမာဒါဒါကယ်မကိုယ်ဖုညာသေတနိယံကွဲးယ်လဲယ်ပျယ်
ပါဝဲလုံပွသ်ကွာဇေယ်. တဲဝဲလံယ်.

ပွယ်ဖွံတ်ဖိုခံ.

မုတ်ဖိုအိယ်တမေသ်ယမာ. မေသ်ဝဲယဒေမုတ်ဖိုလံယ်တဲဝဲဒတ်ဟူဘတ်တသ်တဲ
ဒေဒါနေတ်ဘွံ. သုံးဒိုတ်ခေါဒါကြယ်. သဒါတမုံသ်လးယ်ဝဲကဲထံတ်သဒါဝိယ်.

ယယ်နေတ်ကမတ်ဘတ်လီမံယ် ယယ်နသ်ကေဖံတ်ဂးသ်ရူမေဒါသိဒါလဒါ
ပွယ်တဂယ်ယသိဒါလဒါဟဒါဂံယ်လီဇေယ်မံယ်သယ်သယဒါအိုတ်ထံတ်ဝဲလံယ်.

နယ်သေတ်ဇံ.

ယသိဒါလဒါနေတ်မေသ်သယ်သယဒါအိုတ်ဃိုဟေတ်သုတကဲမံယ် သုံးဒိုတ်
ခေါဒါကြယ်ဇံ.

ကဲသဒါဒေဒါအိယ်ဖိုသေတ်သိဒါလဒါတဟဒါဂံယ်ဝဲမံယ်ဟေတ်ပွယ်သိဒါလဒါဇံယ်
တဲဝိယ်ကွဲဒါနံတ်ဒေါဒါဝဲလံယ်.

နယ်သေတ်ဇံ.

သုတဲတမိယ်မိယ်သေတ်မံယ်ယသပေါကျဒါယသိဒါလဒါတကဲလသ်လသ်မံယ်
(ပြည့်တန်ဆာမ) နေတ်ခံ ဂေယ်ဝါဖံတ်ဂးသ်သိဒါလဒါတဂယ်မေသ်လံယ်သုလဲယ်
ဒေါဒါအဲအိုတ်မံယ်တဲဃိုတမယ်အမဒါသေတ်လဲယ်ဒေါဒါဝဲလုံ (ပြည့်တန်ဆာမ)
အိုတ်လံယ်.

၁၁။ (ပြည့်တန်ဆာမ) သိဒါလဒါ

(ပြည့်တန်ဆာမ) နသ်ကေနံသ်စသ်စံဒါတေကရူမေဒါသိဒါလဒါကွာသယ်သယဒါ
အိုတ်ဂေသ်ကျိယံတဲပျဒါဝဲလံယ်. တမိအေနေတ်ကသိကွသ်ဘတ်သဒါ (ပြည့်

တန်ဆာမ) ယို လိုတ်ထံတ်သဒ်လုံပေါ်ခွါဖို ယကဟဲဇ်တဲဝီယ်ဟေတ်စေတမး
ကေယ်ထံတ်ဝဲလုံနဒ်ကံသ်လံယံထံတ်ဘဒ်သးနိုတ်လီဟဲတတုယံဒေဒ်ဖဲဝဲသးနိုတ်
ဆးကတံသ်ပူယံခါ ပေါ်ခွါအဂယ်ဖုညာအိုတ် (ပြည့်တန်ဆာမ) နေတ်တဘျတ်
ဖိုတယာမဒ်တဟီအံတ်ဖူဝဲစံဒ်ထေသဒ်ဖွံတ်နဒ်ဝဲဒတ်လံယံ (ပြည့်တန်ဆာမ)
ဆိုမိုတ်ဝဲ.

ပေါ်ခွါလုံဟေတ်ယယ် စေတမးနေတ်အိုတ်ထံတ်ဘဒ်သးနိုတ်လီဟဲတတုယံဝဲ
တဟီစေလုံပေါ်ခွါအဂယ်အိုတ်ယို ဘတ်ဝဲဖံတ်နဒ်ဝဲလံယံကဘတ်လုသ်အံတ်သဒ်
မူကံဝဲလီ လဲယံဟီတရာသူယံကျီ စိတ်ညံတ်ဒ်တဖျဒ်နေဝီယံမေလုသ်အံတ်သဒ်မူ
ဒုကဂေယ်ဝဲမံယံ ဆိုမိုတ်ဝီယံဂေသ်ကျီယံခဲလးလံတဲပျဒ်ဝဲတရာသူယံကျီ
တရာသူယံကျီခဲ.

သးနိုတ်လီမဒ်ဟဲမေတတုယံလးယံမံယံ ဟီစေလုံပေါ်ခွါအဂယ်အိုတ်ဝီယံ
နလုသ်အံတ်ကေယ်သဒ်မူဇ်ယံဒ်တဖျဒ်နေဝဲလံယံ (ပြည့်တန်ဆာမ) ထွံဒ်ထံတ်လုံ
ရူမဲလ်ညာတဘျံပေါ်ခွါတဂယ် ဟေတ်ဇ်စေတမး (ပြည့်တန်ဆာ) ကဟီဝဲ
ညိုတ်လဲလံယံစု. နေတ်ဘျံမဒ်တမီအေနေတ်လိုတ်ထံတ်သဒ်လုံတလးသးနိုတ်
ပေါ်ခွါဖိုဟဲတတုယံဝဲလံယံ (ပြည့်တန်ဆာမ) ထိတ်ဘျံလုံတလးကွေလ်သးနိုတ်ခါ
ပေါ်ခွါနေတ်ဟဲတတုယံလီဟီကဒါနစေအီယံတဲဝီယံယိုလ်ပံယံစုထံဒ်ကဒါကေယ်
ဝဲလံယံနေတ်ဘျံမဒ်တမီအေနေတ်လိုတ်ဖှာကေယ်သဒ်လုံတမီအေကီသ်ဂံယံဆးထးတ်
လုံမူဒ်တသ်ဖဒ်ဖဲ ခူဝေသ်ဖိုသေတ်ဖုညာဟဲတတုယံဖိုတ်ဘျံ တမီအေခဲ.

ပွယ်ဖံတ်ဂးသ်သီဒ်လဒ်သေတ်နေတ်ဒေဒ်အီယံဒေဒ်နုယံဂေသ်ကျီယံအိုတ်ဝဲယို
စံဒ်ရှံဒ်ကေယ်ဇ်ယံ. သိုတ်သံတ်ဝီယံဒးဒ်ယတနုယံနွီပွဲယံ (ပြည့်တန်ဆာမ) ဟိတ်
ပူယံထးနုလ်ဃလ်ဝီယံကေယ်ထံတ်ဝဲလုံနဒ်ကံသ်လံယံ.

နယ်သေတ်ဇု.

ယယ်နေတ်လဲဒ်အူပေါ်ခွါဟေတ်ပလ်အပွေယ်တလံယံတိုလ်ဒေဒ်ဝဲကဟီထဒ်
ဒေါဒ်လုံပေါ်ခွါလုံခီတဂယ်အိုတ်ယိုလ်ပံယံဘတ်စုလံယံမေသ်ဝဲဂေသ်ကျီယံဒေဒ်
အီယံယိုယုသီဒ်လဒ်ဖဲခိုတ်သယ်သယဒ်အိုတ်ဘတ်ဝဲလံယံဟေတ်သုဝဲတကဲလးယံ
မံယံ မုတ်ဇု.

မေသ်ဝဲနုယိုလ်ပံယံစုသေတ်လံယံသီဒ်လဒ်တဟဒ်ဂံယံဒေဒ်သီဒ်လဒ်ဝဲအီယံ
လံယံဆံစံရှီဂေယ်မဒ်ဝဲလံယံတဲဝီယံကွဲဒ်နုတ်ဝဲဒေါဒ်လံယံ.

(ကာလိင်္ဂတိုင်း) ဝဒ်ပျောသယ်ယယ်ဂေသ်

ဒေဒ်အိယ်မံယ်တမယ်သေတ်နေတ်ပွယ်တဆီတဂယ်သိဒ်လဒ်သေတ်ကွဲဒ်မယ်
နံတ်ဝီယံဟာကေယ်ဝဲလုံ (ဒန္တပူရ) ကံသ်လံယ်ဟေတ်ဆဲဒ်သဒ်ဝဲ (ကာလိင်္ဂ)
စံယ်ပယ်ဝီယံစံယ်ပယ်ဒိုတ်ကျေဒ်သိုဆံဒ်တီယံဝဲ ကရူမေဒ်သိဒ်လဒ်ဘွံ (ကာလိင်္ဂ
တိုင်း) ခဲလးသ်မူဒိုတ်စူယ်လံယ်ဝဲလီ ကဲဖှာထံတ်ဗေကျီလံယ်မသ်ဝဲဒတ်ထီကံသ်
ဝဒ်ပျောသယ်ယယ်ထံတ်ကေယ်ဝဲလံယ်. ယွယ်လံ (ကုရုမင်း) နေတ်အိုတ်ကးဘတ်
သဒ်ဘိုထံသမုဒ်ကယ်လဒ်ပဒ်လို မယ်ဝဲဘူတ်ဘာတုယ်ခါဘတ်လီသီဘွံတပူယ်
ပံဒးဒ်ပရေဒ်သဒ်ဖုညာခဲလးသ်တဘွံပံလုံအိတဝံနဒ်ကံသ်ကဲထံတ်ဘတ်ဝဲလံယ်.

**ပျီဒ်ခိုဒ်ပယ်ကဲသဒ်
ဒေတ်တံယ်ပံဟောနေတရာဂေသ်**

ဖိုအဲတ်နဲသ်သံသေတ်ဇံ.
ဖဲနေတ်ခါ (ပြည့်တန်ဆာမ) နေတ်ခါအိယ်ကဲထံတ်ဝဲ (ဥပ္ပလဝဏ်ထေရီမ)
လံယ်.

- ဖဲနေတ်ခါသုဒ်ဒိုတ်ဒေါဒ်ကြဲယ်နေတ်ခါအိယ်ကဲထံတ် (ပုဏ္ဏမထေရီ) လံယ်.
- မေယ်တဲအမဒ်နေတ်ကဲထံတ်ဝဲ (ကစ္စည်းမထေရီ) လံယ်.
- ဖံတ်စရံအမဒ်နေတ်ကဲထံတ်ဝဲ (မောဂ္ဂလာန်မထေရီ) လံယ်.
- သဲထီဖဒ်ဒိုတ်နေတ်ကဲထံတ်ဝဲ (သာရိပုတ္တရာမထေရီ) လံယ်.
- နံယထာကစသ်နေတ်ကဲထံတ်ဝဲ (အနုရုဒ္ဓါမထေရီ) လံယ်.
- ပရောဟေဒ်ပိုယ်နာနေတ်ကဲထံတ်ဝဲ (ကဿပမထေရီ) လံယ်.
- အေယ်ရှေဒ်မေသာနေတ်ကဲထံတ်ဝဲ (အာနန္ဒာမထေရီ) လံယ်.
- မိဒ်ဖယာဖဒ်ဒိုတ်နေတ်ကဲထံတ်ဝဲယယ်ဟူလယ်မိုယသောဓယယ်လံယ်.
- မိုဒိုတ်ခဲကဲထံတ်ဝဲမဲယ်တောယ်မယ်ယယ်လံယ်.
- ယွယ်လံ (ကုရုမင်းသား)ခဲ ကဲထံတ်ဝဲသုသေတ်တရတ်ယယ်ကစသ်ယွယ်လံယ်.

ဖိုအဲတ်နဲသ်သံသေတ်ဇံ.

လုံညာခါပံညာအိုတ်ကစသ်သေတ်နေတ်. ဒေဒ်အိယ်ဝဲတစဲဒ်ဖို တသ်ကမတ်
သေတ်မဒ်ဒးဒ်သိဒ်လဒ်သယ်သယဒ်အိုတ်ဝဲဒ်လံယ် နဝဲနေတ်လုံယသယ်သနယ်
ဒွဲကဲဝဲနဲသ်သံသေတ်မံယ် မယ်သီတသ်သူတ်သဒ်ဃိုနေတ်တသ်ဝီဃးမူဒ်နမယ်ဝဲ

တယ်လုံနဲသံသံသေတ်နေတ်စုခံတ်မေသ်ဂေယ်ဂေယ် နောဒ်မေသ်ဂေယ်ဂေယ်
ဘတ်စံဒ်ရုံဒ်ဝဲကဲသဒ်မေသ်လံယ်တဲဝီယ်လုံဖဲလလ်ခမဒ်ကေယ်သနယ်တံယ်ဟောဖှာ
ဝဲဒတ်လံယ်.

အနေဒ်ချိုဒ်ခမဒ်တေယ်သနယ်တံယ်

ဟတ္ထသံယတော ပါဒသံယတော၊

ဝါစာသံယတော သံယတုတ္တမော။

အဇ္ဈတ္တရသော သမာဟိတော၊

ကော သန္တုသိတော တမာဟုတိက္ခံ။

အခဲလုံပကညံ ... စုခံတ်နေတ်ဖဲတ်ဂးသံဝဲနောဒ်ဖဲတ်ဂးသံဝဲနဲသံစသံဒ်ဂယ်
ဘတ် စံဒ်ရုံဝဲလုံအဒွဲအယ်ယိုယ်ကွာဘတ်မုံသ်ပးယ်ဝဲသဒ်
ဂးသ်ကွးယ် တီယ်ကျီယ်အိုတ်တဂယ်ယံဒ်ယဲကဲလးပွဲယ်ဝဲပွယ်
နေတ် (ဘိက္ခု) နဲသံသံကောဒ်ဝဲမေသ်လံယ်.

မေသ်ဝဲခမဒ်တေယ်သနယ်တံယ်ကတးသ်ဘွံပွယ်အာဂယ်သေတ်နေတ်တုယ်
ဝဲလုံ (သောတာပတ္တိဖိုလ်) လံယ်.

မယ်သီ (ဟမ်) နဲသံသံ . ပိုင်ထွန်ဝီယ်လီ.



(၃)

ကောကာလိက . ဝိဒ္ဓိထူဒ်

ကစသ်ယွယ်နေတ်သယ်ဂူထွီဒ်ကံသ်ဇေယ်တဂိုယ်ဖျသ်ပူယ်ဆိတ်နံယ်အိုတ် ဒေဒ်ဝဲခါအကျုပျူဒ်ဝဲ (ကောကာလိက) ဃို. (ယော မုခသံယတော ဘိက္ခု) စဒ် ထံတ်မေဒ်တေယ်သနယ်တံယ်ဟောဖှာဝဲဒတ်လံယ်.

ပျိဒ်ခိုဒ်ပယ်ကဲသဒ်

(ကဲသဒ်ခံတ်ထေဒ်နေတ်ခံ (ကောကာလိကတိုင်း ကောကာလိက) ဝေသ် နေတ်စဒ်ထံတ် မေဒ်တေယ်သနယ်တံယ်ခံ သယ်ဂူထွီဒ်ဝေသ် ဇေယ်တဂိုယ် ဖျသ်ပူယ် ဟောဝဲမေသ်လံယ်ကဲသဒ်လးပွဲယ်ခဲလးသ်နေတ်မံယ်ဒေဒ်အီယ်လံယ်.)

(ကောကာလိက) နဲသ်သံဒးဒ် (အဂ္ဂသာဝက) ခီပါ

(ကောကာလိကတိုင်း ကောကာလိက) ဝေသ် (ကောကာလိက) တောသဲထီ ဖိုခွါတဂယ်နေတ်ဟဒ်ထံတ်ကညံ့ကွာဝီယ်လုံသယ်သနယ်ဒွဲနုလ်လံယ်ကဲဝဲနဲသ်သံလံယ် အိုတ်လုံအပါတေနေဖျသ်နေတ်ဝီယ်မီယ်လုံ (ကောကာလိက) နဲသ်သံပွယ်ကောဒ် ဝဲလံယ်.

လံယ်ဆံတိုသ်နုတ်

(ကောကာလိက) နဲသ်သံဝဲအီယ်မေသ်ဝဲ (စူဠကောကာလိက) နဲသ်သံလံယ် (ဒေဝဒတ်) ပွဲသ် (ကောကာလိက) တမေသ်ဝဲမံယ် (ဒေဝဒတ်) ပွဲသ် (ကော

ကာလိက) နေတ်ခံမေသ်ဝဲပိုယ်နာဖိုခွါမံယ်မိယ်အိုတ်ဝဲလုံ (မဟာကောကာလိက) လံယ်. အီယ်ခံလံယ်ဆံဘတ်တိုသ်နံတ်ဝဲလံယ်.

ကစသ်ယွယ်နေတ်အိုတ်ဝဲသယ်ဝူထွီဒ်ဇေယ်တသိုယ်ဖျသ်ပူယ်လံယ် (အရှင် သာရိပုတ္တရာ) ဒးဒ် (အရှင်မောဂ္ဂလာန်) မေသ်ဝဲ (အဂ္ဂသာဝက) ဒီပါနေတ်ဒးဒ် နဲသ်သံယဲသ်ကယဒ်ကညဒ်လဲဒ်ကျွဒ်ဝဲ (ဒေသစာရီ) ဝိယ်ဘိုဒ်ဝယ်ဆိုယ်ခါဘွံနဲသ် သံတကွဒ်လုံကြးဒ်ဖျသ်ပုသ်လဲယဲဝဲလံယ် (အဂ္ဂသာဝက) ဒီပါနေတ်ကိုယ်တဲယ်ဟီ ထံတ်ဝဲနဲသ်စသ်တဖျသ်တသ်ဘံဝိယ်တုယ်ဝဲလုံ (ကောကာလိက) တောဝေသ် လံယ်တုယ်ဖျသ်ဘွံနဲသ်သံ (ကောကာလိက) ခံကွသ်မယ်ပျူဒ်စူဒ်နေဝဲပိုဒ်ဒိုတ် ဆေဒ်လံယ် (အဂ္ဂသာဝက) သေတ်ခံ.

နဲသ်သံ (ကောကာလိက) ခံ.

ဝသ်ဒွဲသးလာဆးကတံသ်ခါဖဲနဖျသ်အီယ်ခုတ်ကဘဒ်ဝဲသေတ်ကနွံလ်ကဒ်ဝသ် ဇံယ်ဝဲသေတ်အိုတ်ဖဲအီယ်နပွဲသီတ်ညာပွယ်နံဂယ်တဂေယ်ဇံယ်. မယ်လောလ်ဝိယ် နွံလ်ကဒ်ဝသ်လံယ်သတေကျိဒ်ပျူဒ် (ပဝါရဏာ) ဝိယ်ဘွံကလဲယဲခယီတဲကွးဝဲနဲသ် သံ (ကောကာလိက) လံယ် (ကောကာလိက) ခံကညဒ်အိုတ်တသ်ကထံပလ်ဝဲ လံယ်ဝိယ်ဘွံ (အဂ္ဂသာဝက) ဒီပါအိုတ်ဖဲဖျသ်အီယ်ဟဒ်ကွးပရးသီတ်ညာဝဲလံယ်. တကတ်ဖုညာဒးဒ်ဟေတ်မယ်ဘူတ်ဂံသ်ဟဲစောလ်တုယ်ဖိုတ်ဝဲလံယ် (ကောကာ လိက) ခံ.

(အဂ္ဂသာဝက) ဒီပါအီယ်တူသ်လောလ်လဲဒ်ခတ်ဘသ်ဘူတ်ပျိဒ်စီဝိယ်ဟေတ် မယ်ဘူတ်ကေယ် (ကောကာလိက) ကတဲဝဲဆိုမိုတ်ထံတ်နေတ်မးဟီထံတ်တသ် ဘူတ်ပိုဒ်ထွန်ပျိဒ်စီလဲယဲဝဲလုံ (အဂ္ဂသာဝက) ဒီပါအိုတ်လံယ် (အဂ္ဂသာဝက) ထီတ်ဝဲတသ်ဘူတ်ပျိဒ်စီနေတ်သီတ်ညာဝဲလုံ (ဝိညာပန) ပျိဒ်စီယို. ပျိဒ်စီဝဲအီယ် ဝဲသေတ်ဖုတကြးဒ်ဒးဒ် (ကောကာလိက) နေတ်နသ်ကေ. တကြးဒ်ဆိုမိုတ်ထံတ် ဝိယ်တလဲဒ်ခတ်ဝဲဟဒ်ထွန်ကညဒ်ကွေလ်ဝဲလံယ်.

ပလ်ဒုတ်ဒါ (အဂ္ဂသာဝက) သေတ်ဂေသ်

နဲသ်သံ (ကောကာလိက) ခံ.

ဇုတ်ဇံယ်. ဘတ်မဒုသုသေတ်တဟီဝဲလဲတ်. ယယ်သေတ်တမးမယ်ဘူတ်ကဒါ သုဖုညာထွဲဒ်ဟဒ်လဲယဲကွေလ်လံတ်ပျေဒ်တေတ်ကဲဒ်ယဲဒ်ပလ်ဒုတ်ဒါဝဲလံယ်. အရှေယ်မျဒ်ဒီပါလဲယဲဘာကစသ်ယွယ်ဝိယ်ကွဲထံတ်နဲသ်စသ်ပုသ်ဟဒ်လဲဒ်ကညဒ်ကျွဒ် (ဒေသစာရီ) လံယ်ဟဒ်လဲဒ်ဝဲနေတ်တုယ်ကဒါဝဲလုံ (ကောကာလိက) ဝေသ်လံယ် အီယ်ဘွံခူဝေသ်ဖိုသေတ်သီတ်ညာပလ်ဝဲ (အဂ္ဂသာဝက) ဒီပါလီယိုရဲသ်ကွဲယဲမယ်

ဝဲတသ်ဘူတ်ဝိုဒ်ထူဒ်ပျီဒ်စီဝိယံ တေထံတ်ဘုံတ်မာတဒ်လုံဝေသ်ခးတ်သဒ်ဟေတ် မယ်ဘူတ်ဝဲလံယ်မထေရ်မျဒ်သေတ်ခံ ဟဲပတ်ဃုလ်နဲသ်သံမးလဲဒ်ခတ်ဟီနေဝဲလံယ် (ကောကာလိက) ထီတ်ဝဲဘုံ.

မထေရ်သေတ်အိယ် လုံညာခါတသ်လိုတ်ရှယ်ဝဲ ခါအိယ်တသ်လိုတ်ဒိုတ်အိုတ် ရဒ်မဒ်လဲတ် လုံညာခါကလောဒ်ပဒ်သဒ်လုံတသ်လိုတ်ရှယ်ဆိုမိုတ်ဝိယံသုံဒ်ဘိုဒ် သဒ်လုံမထေရ်သေတ်အိုတ်တဲဝဲ.

နဲသ်သံသေတ်ဇုံ.

သုသေတ်နေတ်လုံညာကလောဒ်ပဒ်သဒ်လုံတသ်လိုတ်အိုတ်ရှယ်ခါအိယ်မဒ် တသ်လိုတ်အာတသ်လိုတ်ဒိုတ်အိုတ်ယိုဒ်မးဒ်နဲသ်သံသေတ်မဒ်သီတ်ညာဘတ်ဝဲ လံယ်တဲဝိယံကျိယံတေယံလဲယံဆိုဝဲလုံကစသ်ယွယ်အိုတ် (အဂ္ဂသာဝက) ဒီပါ တသ်လိုတ်ဒိုတ်အိုတ်အာပတီရှုံဒ်ဖှာဝဲကစသ်ယွယ်လံယ် (ကောကာလိက) ဇုံ. တဲဒေဒ်နေတ်တဂေယံ (ကောကာလိက) ဇုံ. တဲဒေဒ်နေတ်တဂေယံ (သာရိ ပုတ္တရာ. မောဂ္ဂလာန်) သေတ်နေတ်အဲတ်ကျိမျဒ်နိုဝဲသီဒ်လဒ်ဂေယံမဒ်လုံနတဲတး တမေသ်မံယ်ကြံတာဝဲလံယ်.

(ကောကာလိက) သးဘုံထီဆဒ်ရှုံဒ်ထံတ်ဝဲလံယ် ကစသ်ယွယ်ခံကြံတာထံဘို ဝဲလံယ်.

(ကောကာလိက) တုယံဝဲ (မဒုမ) နုလ်ရုလ်ပူယံ

ကစသ်ယွယ်နေတ်လုံတခုံဒ်ကြံတာဝဲဒေဒ်ထီတ်စိုဝဲ (ကောကာလိက) ဒးဒ် အရှေတ်ဟဲလုံနံသ်စသ်အိုတ်ခေမဒ်နေတ်ကဟဲဆိုတ်တဲဝဲ (အဂ္ဂသာဝက) ဒီပါသီတ် ညာထီတ်ဖှာပလံဝဲလံယ်ကြံတာနေဝဲဘတ်ကကဲဇေယံ စံတ်စီကွသ်လံယ်ဒေဒ်ဒ်ကြံ တာတကဲပျီဒ်မာမထေရ်သေတ်ဝိယံ သီဘုံကလဲယံဘတ်လုံ (မဒုမ) နုလ်ရုလ် ပူယံသီတ်ညာဝဲလံယ် သီတ်ညာနုသ်ကေ.

ဆိုတ်တဲဝဲ (အဂ္ဂသာဝက) ဒီပါသေတ်တဘးဒ်နေတ်ညာကစသ်ယွယ်တကြံတာ နေနံစဲဒ်ဇေတ်. ဒေဒ်ပွယ်အာဂယ်ဖုညာတတဲဝဲသောဒ်မေသ်ဂေယံဂေယံသောဒ် တဲဆိုတ်ပွယ်အရိယယ်သေတ်နေတ်မေသ်အပျီဒ်အိုတ်ပျဒ်သဒ်ဝဲမေသ်သောဒ်ဂေယံဂေယံ သးဘုံထီဆဒ်တံကြံတာမျေဒ်ဝဲ (ကောကာလိက) နေတ်ကစသ်ယွယ်ကြံတာခါ ဘာလံယ်ဝိယံထွဲဒ်ဟဒ်ထံတ်ဝဲလံယ်တုယံလုံကစသ်ယွယ်မဲလ်တဒးတသ်လံသ်ဘုံဒ်တ တဂယ်နဲသောဒ်တဘတ်ခတ်ခိုဝေထံတ်ဝဲလံယ်ဝိယံဘုံနဲပဲသူခို. ကေတ်ဘုတ်ခို. မံဒ်တံသ်ခို. သောဒ်ပိသ်သဒ်. ဟဲဒိုတ်ထံတ်ဝိယံသဲတ်ဖဒ်သို့တ်ဒုံဒ်အဖီထီပူလ်လံယ်

သဒ်ကိုဒ်ဇေယ်တဝိုယ်ဖျသ်မိုဒ်ဝကြဲယ်ထောဒ်နာဘတ်တူသ်ကံယ်တသ်ဆာနဒ်မဒ်
ဝီယ်ကအုကညံယ်လီသီဝဲဒတ်လံယ်သီဘုံလဲယ်ကဲထံတ်ဘတ်ဝဲလုံ (ပဒုမ)
နလ်ရလ်ပူယ်လံယ်.

ဟောနေဝဲအတေဒ်ဇေ်ကျဲဂေသ်

တသ်တနီယ်မုသ်ဟာခါဘုံ လုံတရာသပေယ်ကွာနဲသ်သံဖုညာတဲဖိုတ်ဝဲလံယ်
နဲသ်သံသေတ်ဇုံ.

(ကောကာလိက) နေတ်ဒိုတနေလ်သဒ်လုံနဲသ်စသ်နောဒ်တသ်တဲယိုဘတ်
ဟဒ်ဂံယ်ဝဲလံယ်ဆိုတ်တဲ (အဂ္ဂသာဝက) ဒီပါသေတ်မေသ်ဝဲ (ကောကာလိက)
နေတ်ဒေဒ်ဝဲတုယ်နလ်ရလ်ဟံတ်ခိုတ်အောဒ်အံကဘံယလ်နေဇံယ်လံယ်မံယ်တဲဖိုတ်
ဝဲ ကစသ်ယွယ်ဟဲကညဒ်တုယ်တသ်ကံတ်စဒ်အိုတ်ယို မေသ်တသ်တဲဝဲအီယ်မံယ်
ကစသ် ရှံဒ်ထံတ်ကဒါဝဲလံယ်.

ဖိုအဲတ်နဲသ်သံသေတ်ဇုံ.

(ကောကာလိက) နေတ်တဖံတ်ဂးသ်နောဒ်ယို ခါအီယ်မဒ်ဘတ်ဟဒ်ဂံယ်
တမေသ်ဒေဒ်လုံညာခါသေတ်ဟဒ်ဂံယ်ဖူဝဲလံယ်တဲဝီယ်နဲသ်သံသေတ်ဇေကညာ
ယိုကေယ်ဟောပျဒ်ဝဲအတေဒ်ဇေ်ကျဲဒေဒ်အီယ်လံယ်.

အတေဒ်ပျေဒ်ယဒ်

(ကောကာလိက) လုံညာဂေသ်ကျိုယ်

တသ်တဲအာဝဲခံယ်ပယ်

လုံညာခါဒူပြံသ်ကသီကံသ်ပူယ်ပျယ်မတဒ်စံယ်ပယ်ဒိုတ်အိုတ်ကဲစံယ်ပယ်ဒေဒ်
ခါ ယွယ်လံနေတ်ကဲထံတ်ဝဲလုံအမဒ်မို ဟုယ်လုံခါဘတ်ဘုံကဲထံတ်ဝဲဘတ်သိုတ်
တဲပျဒ်စံယ်ပယ်ဒိုတ်အမဒ်ကျိုလံယ် စံယ်ပယ်နေတသ်တဲအာမဒ် အဝဲမေတဲဘုံ
မတဂယ်မဒ်တဲခွေဒ်တအိုတ်လးယ်ဝဲကဲသဒ်လံယ် အမဒ်ကျိုနေတ်ကဟေတ်သတီဒ်
သိုတ်သံစံယ်ပယ်ခေါဒ်ကွသ်ဝဲအခေအခါလံယ်.

တခံဒ်စီနောဒ်မေသ်ဝဲခွေဒ်

ဟီမဒ်ဝိုယ်တယ်ကလောဒ်တဖူးတ်ပူယ်ခွေဒ်အိုတ်တဘေတ်လံယ်ဖဲကလောလ်
ပူယ် (ဟသံ) ဒီဘေတ်ဟဲလုသ်ထီကျဲဒ်စာဝဲလံယ်ထီတ်ဘတ်ဘုံအာကဲထံတ်ဝဲ
တကောဒ်ဝိုယ်မံတ်ဒးဒ်ခွေဒ်လံယ်.

တနိယမုသဒေါဒိ (ဟင်္သာ) သေတ်တဲဝဲလံယ်.

ဝိုယ်မံတ်ခွေဒိဇံ.

ဝဲသေတ်အိုတ် (စိတ္တကုဋ်) ကစးသံခံတ်ထေဒိကူသ်ထူတဖူးတ်နေတ်မုံသ်ပးယ်
ဂေယ်မဒိတပူယ်သံဒးဒိပွယ်နဲတမိုတ်လဲယ်ဟဒိဘတ်သဒိဝဲဇေယ်.

ဝိုယ်မံတ်သေတ်ဇံ.

ယကလဲယ်ကဲဝဲဒေဒိလဲတ်.

ဝိုယ်မံတ်ခွေဒိဇံ.

နဖံတ်ဂးသ်နောဒိမေကဲကေယ်စောလ်နယ်ကဲမံယ်.

ဝိုယ်မံတ်သေတ်ဇံ.

သုကကေယ်စောလ်ဝဲဒေဒိလဲတ်.

ဝဲသေတ်ခီဘေတ်နံတ်ကေထောဒိတခံတပယ်ကအေတ်ဃလ်ဝဲနဲဝိုယ်မံတ်ခွေခံ
အေတ်ထံတ်နံတ်ကေခးတ်သဒိလဲယ်ပျလ်ဝဲကဲမံယ်နဖံတ်ဂးသ်နောဒိမေကဲလဲယ်
နေသ်ဝဲမံယ်.

ဝိုယ်မံတ်သေတ်ဇံ.

ယကဖံတ်ဂးသ်နောဒိဒတ်ဝဲကေယ်စောလ်ယယ်ဇံယ်.တဲဃို(ဟင်္သာ)ခီဘေတ်
လုံတဲပလ်တးအေတ်စောလ်ယူယ်လဲယ်ဝဲလံယ် တသ်ဝဲနေတ်တဝဲဖိုသတ်ဖုညာ
ထီတ်ဝဲဘွံ ဟေတ်. ဟေတ်. သုကွသ်ကတ်မံယ် (ဟင်္သာ) ခီဘေတ်အေတ်ထံတ်
နံတ်ကေဂယ်ပယ်ပယ်လုံခးတ်သဒိပွဲအေတ်ထံတ်ခွေဒိကေယ်ယူယ်စောလ်ဝဲလံယ်
တသ်တဲဒေဒိနေတ်ခွေဒိဟူဘတ်ဝဲဘွံ ယဝိုယ်မံတ်သေတ်ကေယ်စောလ်ယယ် ဘတ်
ဆဲဝဲဒးဒိသုဒေဒိလဲတ်ကတဲဝဲအောဒိထံတ်နောဒိဘွံဒးဒိ (ဟင်္သာ) သေတ်ယူယ်
လဲယ်အရှေတ်လံယ်တဲလ်ဖဲဘိုဒိကတုယ်ဒုပြုသ်ကသီနူသ်ဂံယ်ထေဒိတပုလ်ဒးဒိ
အေတ်ဃလ်နံတ်ကေလံယ်တဲလ်သီဝဲလံယ်.

ပံညာအိုတ်အမဒိဟေတ်ပလံသ်တသ်တဲ

လုံမူဒံခွေဒိလံယ်တဲလ်သီလံသ်ပွယ်အာဂယ်လဲယ်ကွသ်ဖိုတ်ဝဲလံယ်စံယ်ပယ်
ဒိုတ်ကွဲထံတ်ယွယ်လံအမဒိဒးဒိပွဲသ်ဘံတ်ခေပွယ်လဲယ်ကွသ်ဝဲ စံယ်ပယ်ဒိုတ်စဒိဝဲ
ယွယ်လံအမဒိနေတ်.

ပံညာအိုတ်ကစသ်ဇံ.

ခွေဒိနေတ်ဘတ်မဒုလံယ်တဲလ်သီလုံမူဒံလဲတ်.

ယွယ်လံအမဒ်ခံ.

ယယ်နေတ်ကသိုတ်သံစံယ်ပယ်ဒိုတ်အိုတ်ခေါဒ်ကွသဲဝဲအခေအခါလံယ်ခါအီယ် ထိတ်လီ ခွေဒ်နေတ်ကဘတ်မေသ်ဒုဒ်ဒဲအဲတ်ကွိုမုသ်ဒးဒ် (ဟသံ) သေတ်လံယ် (ဟသံ) သေတ်နေတ်အေတ်ယလ်နုတ်ကေထောဒ်ဂယ်ပယ်ပယ်မးခွေဒ်အေတ် ထံတ်လုခးတ်သဒ်ဟာကေယ်ယူယ်ဝဲကဘတ်မေသ်လံယ်နေတ်ဘုံဖိုသတ်ဖုကောဒ် ပသူတ်ဟူဝဲနေတ်ဖံတ်ဂးသ်နောဒ်တကဲလးယ်ဝဲခွေဒ်ခံ ကတဲတသ်တမိယ်မိယ်ဃို အံထံတ်ခတ်အေတ်ယလ်နုတ်ကေပူသ်ကွေလ်ဝဲကဘတ်မေသ်လံယ်ဆိုမိုတ်စံတ် ထီဒေဒ်နေတ်ဝီယ်ဘုံ.

စံယ်ပယ်ဒိုတ်ဇုံ.

(ဟသံ) အေတ်ယလ်ဝဲနုတ်ကေအထောဒ်ဂယ်ပယ်ပယ်ခးတ်သဒ်ပွဲအေတ် ယလ်ဝဲခွေဒ်နေတ်ဖံတ်ဂးသ်နောဒ်တကဲကတဲဘတ်သဒ်ဟသ်ဃိုအံထံတ်ခတ်တပူလ်ဝဲ ဒးဒ်နုတ်ကေ လုမူဒ်ဘတ်လံယ်တဲလ်သီ နုသ်စသ်လံယ်မယ်သီလံယ်ကဒါဝဲသဒ်မံယ် ဆိုမိုတ်ဘတ်ဝဲဒတ်လံယ် နုသ်စသ်တသ်တဲမယ်သီကဒါဝဲနုသ်စသ်မေသ်လံယ် ပးဆးပွယုခဲလးသ်မေသ်ဝဲစံယ်ပယ်ဒိုတ်ဇုံ.

ပံညာအိုတ်ကစသ်ဖုနေတ်ဂေသ်ကျီယ်ဒေဒ်နေတ် သီတ်ညာထိတ်ဖှာဝဲဃို အပျီဒ်လိုဒ်ကေသဒ်စေတသ်တဲမိုလံယ် ကြးဒ်လုတဲဝဲမံယ်တသ်တဲမိုဖုသေတ်နသ် ကေဘတ်ကွသဲဝဲခေခါကယ်လဒ်ကြးဒ်ဘတ်တဲဝဲလံယ် ထိုတ်စံယ်တအိုတ်တထိုတ် စံယ်ဝဲမေတဲနေတ်မံယ်ဒေဒ်လုမူဒ်လံယ်တဲလ်သီဝဲခွေဒ်သောဒ် တနီယ်နီယ်ဘတ်တို ဖွံတ်နဒ်သေဝဲလံယ်. ဃိုမံယ်တသ်တဲနေတ်လုကြးဒ်တဲခါမဒ်ဘတ်တဲထိုတ်စံယ် ကြးဒ်တဲဝဲလံယ်ကစသ်စံယ်ပယ်ဒိုတ်ဇုံ. ရှံဒ်ထံတ်ဝဲလံယ်.

စဒ်ဖဲခါနေတ်ဘုံစံယ်ပယ်ဒိုတ်နေတ်တဲအာတအိုတ်ထိုတ်စံယ်ကေယ်ဝဲမေသ်လံယ်.

ပျီဒ်ခိုဒ်ပယ်ကဲသဒ်

ပံဝဲဒေဒ်တံယ်ဟောနေတရောဂေသ်

ကစသ်ယွယ်ကေယ်ဟောပျဒ်ဝဲအတေဒ်ဒေဒ်ကျဲဒေဒ်နေတ်ဝီယ်ဘုံ.

ဖိုအဲတ်နဲသ်သံသေတ်ဇုံ.

ဘတ်သီဝဲခွေဒ်နေတ်ကဲထံတ် (ကောကာလိက) လံယ် (ဟသံ) ဒီဘေတ် နေတ်ကဲထံတ်ဝဲ (အဂ္ဂသာဝက) ဒီပါလံယ်တသ်တဲအာဝဲစံယ်ပယ်နေတ်ကဲထံတ် (အာနန္ဒာ) လံယ်. ပံညာအိုတ်အမဒ်နေတ်မေသ်ဝဲသုတရတ်ယယ်ကစသ်ယွယ် လံယ် ပံဝဲဒေဒ်တံယ်ဝီယ်ဘုံ.

ဖိုအဲတ်နဲသံသံသေတ်ဇံ၊

ဖံတ်ဂးသ်နောဒ်ဂေယ်သေယ်မွေဒ်ဘဲဘွေဒ်ကျေဒ်ဂုယ်လံယ်သဒ်ဒေဒံတအိုတ်
သဒ်ခုတ်ကဘဒ်ဘတ်အိုတ်ဝဲလံယ်တဲဝိယ်လုဖံလလ်မေဒ်တေယ်သနုယ်တံယ်ဟောဖှာ
ဝဲဒတ်လံယ်.

အနေဒ်ချိုဒ်မေဒ်တေယ်သနုယ်တံယ်

ယော မုခသံယတော ဘိက္ခု၊

မန ဘာဏီ အနုဒ္ဒတော။



အတ္ထံ ဓမ္မဉ္စ ဒီပေတိ၊

မရရံ တဿ ဘာဏီတံ။

အခံလုံပကညံ ... နဲသ်ဝဲနေတ်ဖံတ်ဂးသ်နောဒ်လံယ် စံတ်ထီတဲဝဲဒးဒ်ပံညာ
လံယ် သဒ်တဒေဒံဂးသ်ကူးယ်အိုတ်ဝဲလံယ် အနေဒ်အခံပညံ
မေသ် ဂေယ်ဂေယ်ပဒ်လီဒ်မေသ်ဂေယ်ဂေယ်ရှေပျဒ်ဝဲ
သေလံယ် မေသ်ဝဲနဲသံသံနေတ်တသ်တဲဆးခုတ်ကဘဒ်
သယ်ယယ်မဒ်ဝဲကဲထံတ်မေသ်လံယ်.

မေသ်ဝဲမေဒ်တေယ်သနုယ်တံယ်ကတးသ်ဘွံပွယ်အာဂယ်သေတ်နေတ်တုယ်
ဝဲလုံ (သောတာပတ္တိဖိုလ်) လံယ်.

ကောကာလိက . ဝိုဒ်ထူဒ်ဝိယ်လီ.



(၄)

ဓမ္မာရာမမထေရ်၊ ဝိဒ္ဓိထူဒ်

ကစသယွယ်နေတ်သယ်ဂူတ္တိဒ်ကံသဇေယတဝိုယဗျသပူယဆိတ်နံယ အိုတ်ဒေဒ်
ဝဲခါအကျုပျုဒ်ဝဲ (ဓမ္မာရာမမထေရ်) ဟို. (ဓမ္မာရာမော ဓမ္မရတော) စဒ်ထံတ်
ဓမဒ်တေယသနယ်တံယဟောဖှာဝဲဒတ်လံယ.

ပျိဒ်ခိုဒ်ပယ်ကဲသဒ်

ဓမ္မာရာမမထေရ်

ကစသယွယ်တခွဲဒ်ပျုဒ်ပရိနေတ်ဗယ်လိုတ်ဒေဒ်လွိသ်လာဆးကတံသ်ခါနေတ်
မေသ်လံယကစသယွယ်နေတ်စဒ်ဖဲတနီယညာတုယလွိသ်လာထံတ်ဘဒ်ခါဘွံ
ယယ်ကစသယွယ်ကပျုဒ်ပရိနေတ်ဗယ်လံယတဲလံယဝဲဘွံနဲသ်သံသေတ်ခံ.

နဲသ်သံသေတ်ဇု.

ဝဲသေတ်သာကဘတ်မယ်ကေယဒေဒ်လဲတ်. အိုတ်ဖိုတ်ကဒုတ်တဒုတ်လဲယ
ကေယတဲဝဲလံယမီယလုံ (ဓမ္မာရာမမထေရ်) တပါနေတ်. ယယ်အီယဖဲကစသ်
ယွယ်သဒ်အိုတ်မူဒေဒ်ခါကဂုယအာထိုဒ်ဝဲဒေဒ်ကဲထံတ်ယဟာတယ်လံယ ဆိုမိုတ်
ဝီယဂုယအာထိုဒ်ဝဲတရာတပါလံယနဲသ်သံသေတ်ဟဲတဲတသ်ဒးဒ်ဇံယနသ်ကေ
တတဲဆးကဒါဝဲလုံယွယ်ဟောပလ်တရာနေတ်လံယ စံတ်ထီနံတ်ထံတ်ဂုယလံယ
ဝဲဒတ် နဲသ်သံသေတ်ခံသုဒ်ဘိုဒ်သဒ်လုံကစသယွယ်အိုတ်ဝီယ.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွဲဇု.

(ဓမ္မာရာမမထေရ်) နေတ်လုံကစသဖံခိုတ်အဲတ်ကွီမျဒ်နိမူဒ်တအိုတ်ဝဲလံယ်ပတီ ရှံဒ်ထံတ်ဝဲ ကောဒ်နေနဲသံသံ (ဓမ္မာရာမမထေရ်) ကံတ်စဒ်သီကွသ်ဝဲမံယ်သီတ် ညာဝဲ (ဓမ္မာရာမမထေရ်) သဒ်ပညိတ်ဆိုမိုတ်ဂေသ်ကျိယ်အိုတ်နေတ်ဘွံကစသ် ယွယ်ခံ. သာဓု သာဓု ဂေသ်ဝဲမံယ် ဂေသ်ဝဲမံယ်စေဒ်ပတြးယံဝဲ.

ဖိုအဲတ်နဲသံသံသေတ်ဇံ.

လုံယဖံခိုတ်အဲတ်ကွီမျဒ်နိမူဒ်အိုတ်မေသ်ဝဲနဲသံသံနေတ်ဒေဒ်ဝဲ (ဓမ္မာရာမ မထေရ်) သောဒ်ကြးဒ်ကဲထံတ်ဝဲဒတ်မံယ် ဒးဒ်ဖံကလံနးမူစဒ်ထံတ်ပူယ်ဇေယ် ကလောဒ်ဝဲယယ်ကစသ်ယွယ်သေတ်တမေသ်ဝဲမျဒ်နိပူယ်ဇေယ်ယယ်ကစသ် ယွယ်မံယ် ဒးဒ်လောကိုဒ်တရယ်တရာဒွီပါဂုယ်ကျေဒ်ဝဲပွယ်သေတ်နေတ်လံယ် နံသ်နံသ်မေသ်ဝဲမျဒ်နိပူယ်ဇေယ်ယယ်ကစသ်ယွယ်လံယ်တဲဝီယံလုံဖံလလ်မေဒ် တေယ်သနယ်တံယ်ဟောဖှာဝဲဒတ်လံယ်.

အနေဒ်ချိဒ်မေဒ်တေယ်သနယ်တံယ်

ဓမ္မာရာမော ဓမ္မရတော၊
ဓမ္မံ အနုဝိစိန္တယံ။
ဓမ္မံ အနုဿရံ ဘိက္ခု၊
သဒ္ဓမ္မာ နပရိဟာယတိ။

အခံလုံပကညံ ... ပယ်ဝနယ်တရလံယ်မုံသ်ပးယ်ဂံသ်အိုတ်ဝဲ လုံ ပယ်ဝနယ် တရာကွာ မုံသ်ပးယ်သေမေသ်ဝဲ ဆိုမိုတ်တရာအဆံဆံသေ မေသ်ဝဲ စံတ်ထီနံတ်တရထံဘိုသေမေသ်ဝဲနဲသံသံနေတ်လုံ သူယ်တေယ်ကံတရာကွာတလံယ်သုံဒ်ဝဲမေသ်လံယ်.

မေသ်ဝဲမေဒ်တေယ်သနယ်တံယ်ကတးသ်ဘွံ (ဓမ္မာရာမမထေရ်) နေတ် တုယ်ဝဲလုံ(အရဟတ္တဖိုလ်) လံယ်ဟဲတုယ်ဖိုတ်ကမူးသ်ဖုညာသေတ်နသ်ကေကဲထံတ် ဝဲအဘျိဒ်အာဟောဖှာနေတရာမေသ်လံယ်.

ဓမ္မာရာမမထေရ် . ဝိုဒ်ထူဒ်ဝီယံလီ.



(၅)

(ဝိပက္ခသေဝက) နဲသံသံ . ဝိဒ်ထူဒ်

ဆဲဒ်ခဲဒ်ဒဲဒ် (ဂိဏ်းတစ်ပါး) မေသံဝဲနဲသံသံ . ဝိဒ်ထူဒ်

ကစသယွယ်နေတ်ယယ်စကျိယ်ကံသံဝေယ်လူဝိုယ်ဖျသ်ပူယ်ဆိတ်နံယ်အိုတ်
ဒေဒ်ဝဲခါအကျ်ပျုဒ်ဝဲမိယ်တဖှာ (ဝိပက္ခသေဝက) နဲသံသံတပါယို. (သလာဘံ
နာတိမညေယျ) စဒ်ထံတ်မေဒ်တေယ်သနယ်တံယ်ဟောဖှာဝဲဒတ်လံယ်.

ပျိဒ်ခိဒ်ပယ်ကဲသဒ်

ဆဲဒ်ခဲဒ်ဒဲဒ် (ဂိဏ်းတစ်ပါး) မေသံဝဲနဲသံသံ

နဲသံသံတပါနေတ်တပူယ်သံဒဲဒ် (ဒေဝဒတ်ဂိဏ်းဝင်) နဲသံသံလဲယ်ကေယ်
ပံသေဆဲဒ်ဆယ်ယုံလဲဝဲ အိုတ်လုံ (ဒေဝဒတ်) တသ်လံသ်ဒီသံသးသံအံတ်သူဆံယ်
(ဒေဝဒတ်) လဒ်လယ်ပဒ်ဝိယ်မဒ်ဟာကေယ်လုံဖျသ်နဲသံသံသေတ်ခံရှံဒ်ပျုဒ်ဝဲတသ်
ဂေသ်ကျိယ်ယိုကစသယွယ်ခံ မးကောဒ်နေနဲသံသံကံတ်မဒ်သီကွသ်ဝဲဒတ်ဘုံ.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇံ.

ကစသ်ပွဲသ်လဲယ်အိုတ်လုံ (ဒေဝဒတ်) တသ်လံသ်ဒီသံသးသံနသ်ကေအဝဲ
အယူယ်ကစသ်ပွဲသ်တဟီဝဲမံယ်ကစသ် ရှံဒ်ထံတ်ကဒါဝလံယ်.

ဖိုအဲတ်နဲသံသံဇံ.

နယ်နေတ်တဟီ အဝဲအယူယ်နသ်ကေ ကယဲသ်နထီတ်ပွယ်သေတ်ဖုညာန
နေဒ်သဲဒ်ဝဲပွယ်အယူယ်မေသ်သောဒ်ယံယ်ဆံယ်ဟဒ်လဲဒ်ဝဲလံယ် နယ်အီယ်ခါအီယ်

မဒိတမေသမယ်ဝဲဒေဒိအိယံမံယံ လုံညာခါသေတ်နသိကေမယ်ဖူဘတ်ဝဲလီမေသိ
လံယံတဲဝီယံနဲသံသံသေတ်ယေကညာဃိုကေယံဟောပျဒိဝဲအတေဒိဇဒိကျဲဒေဒိ
အိယံလံယံ.

**အတေဒိပျေဒိယဒိ
အကျေဒိပျဲဒိဝဲကဆံ**

လုံညာခါဒူပြိသိကသီကံသံပျယ်မတဒိကဲစံယံပယ်ဒေဒိခါယွယ်လံနေတ်ကဲထံတ်
ဝဲစံယံပယ်ဒိုတ်အမဒိကျိလံယံစံယံပယ်ဒိုတ်မေယံကလယ်ကဆံနေတ်မဲလံသတ်
ဘတ်ဒဲကဆံမိုသံဃိုမိယံအိုတ်ဝဲလုံ (မဟိဋ္ဌာမုခ) လံယံသိဒိလဒိအိုတ်ဝဲအကျေဒိ
ဂေယံမဒိမတဂယ်မဒိမယ်နဒိမယ်ဒးတ်ဝဲတအိုတ်လံယံ. တနယ်မုသံဟာဒတ်ခါ
လုံမေယံကလယ်ကဆံကရးပူယ်တသံဟုတ်သေတ်ဟဲတုယံဖှိုတ်ဝဲကဘတ်ဟုတ်
တမုလံမယ်သိဒေဒိလဲတ်ဆွေ့တဲဒိပးဒိဝဲဒတ်လံယံ ကဒဲဒဲတဂယ်ဒးဒိတဂယ်
မယ်လိုနေလောလံသဒိလံယံဒေဒိအိယံနိယံနယ်အသံအာထံတ်ဘွံ မေယံကလယ်
ကဆံခံမယ်ဒးတ်မယ်သိဂံသံပွယ်မယ်လိုဇံယံဆိုမိုတ်ဝဲဝီယံလုံဂံယံခံကဆံကွာဟဲတုယံ
ဘွံဝသံနေဝဲဒးဒိကမ္ဘိယံဒိုလံယံမယ်သိကျေလဲဝဲလံယံ ဟဲထဒိလုံဒိကဆံကွာဒိဂယ်
သေတ်မယ်သိကျေလဲဝဲလံယံ ကဆံကွာသေတ်ခံ.

(မဟိဋ္ဌာမုခ) ကဆံနေတ်ပျုသံထံတ်လီကယဲသံထီတ်ပွယ်မယ်သိဝဲဒတ်လံယံ
ပတီရုံဒိပျဲဒိဝဲစံယံပယ်ဒိုတ်လံယံ စံယံပယ်ဒိုတ်ခံပုသံလံယံဝဲယွယ်လံအမဒိမးလဲယံ
စိဒိဆေ သိကွသံဝဲဒတ် ယွယ်လံလဲယံလုံကဆံကရးစိဒိဆေသိကွသံဝဲကဆံနေတ်
တသံဆာတအိုတ်နံမိယံအကဲခဒိမယ်ဝီယံလံသိဘွံဘတ်မဒုကဲသဒိဒေဒိအိယံလဲတ်
မိုတ်သိတ်ညာသဒိ လုံမုသံနယ်ခါပွယ်ဟဲတသံလုံကဆံကရးပူယ်အိုတ်တအိုတ်
စဒိဝဲဘွံ တသံဟုတ်သေတ်ဟဲတဲတသံအိုတ်ဝဲသိတ်ညာဘတ်ဝဲဒတ်လံယံ ကေယံ
လုံစံယံပယ်အိုတ်ပတီရုံဒိပျဲဒိဝဲဂေသံကျိယံလံယံ.

- စံယံပယ်ဒိုတ်ခံ.
- မေဒေဒိနေတ်ကဘတ်မယ်ဝဲကြးဒိဒေဒိလဲတ်စဒိဝဲလံယံ.
- စံယံပယ်ဒိုတ်ဇံ.

သိဒိလဒိအိုတ်နဲသံသံပိုယ်နာသေတ်မးယံအိုတ်လုံကဆံကရးပူယ်စဒိဒးဒိ
သိဒိလဒိတသံတဲမးတဲဝဲဒုကြးဒိမံယံရုံဒိထံတ်ဝဲဘွံ စံယံပယ်ဒိုတ်ခံဒေဒိဝဲအတး

မးမယ်ဝဲလံယ် စဒ်ဖဲခါနေတ်ဘုံမေယ်ကလယ်ကဆံနေတ်ဒေဒ်လုံညာအတး သီဒ်လဒ်အိုတ်အကျေဒ်ဂေယ်ဝါလးပွဲယ်ထံတ်ဝဲလံယ်.

**ပျီဒ်ခိုဒ်ပယ်ကဲသဒ်
ပံဝဲဒေဒ်တံယ်ဟောနေတရာဂေသ်**

ကစသ်ယွယ်နေတ် ဟောပျီဒ်ဝဲအတေဒ်ဒေဒ်ကျဲဒေဒ်နေတ်ဝီယ်ဘုံ.

ဖိုအဲတ်နဲသ်သံဇံ.

နယ်နေတ်လုံညာခါသေတ်ဖဲတိုကံတ်တိုကံတ်ပွယ်သေတ်နဒိုတနေလ်ဆီကဒ် ဖူဝဲလံယ် မေဟူဘတ်တသ်ဟုတ်သေတ်တဲဝဲနဆီကဒ်ဝဲတသ်ဟုတ်သေတ်လံယ် မေဟူဘတ်ပွယ်ဖဲတ်ဂးသ်တရာသေတ်တသ်တဲနဒိုတနေလ်ဝဲပွယ်ဖဲတ်ဂးသ်တရာ တသ်တဲလံယ်ဖဲနေတ်ခါ (မဟိဋ္ဌာမုခ) ကဆံနေတ်ခါအီယ်ကဲထံတ်ဝဲနဲ (ဝိပက္ခ သေဝက) နဲသ်သံလံယ်စံယ်ပယ်ဒိုတ်နေတ်ကဲထံတ်ဝဲ (အာနန္ဒာ) လံယ်ပုံညာအိုတ် အမဒ်နေတ်ကဲထံတ်ဝဲယယ်ကစသ်ယွယ်လံယ်ပံဝဲဒေဒ်တံယ်ဝီယ်ဘုံ.

ဖိုအဲတ်နဲသ်သံဇံ.

တသ်လုံမေသ်ဝဲနဲသ်သံဖုညာနေတ်လုံနံသ်စသ်နေသ်ဝဲလတ်လယ်ပဒ်လံယ် ဘတ်ကျေယ်နဒ်ယံဒ်ယဲဝဲလံယ် လုံပွယ်နေသ်လတ်လယ်ပဒ်ဟဒ်လိုတ်ဘတ် တဂေယ်ဟဒ်လိုတ်ဘတ်ပွယ်လဒ်ပယ်ပဒ်နဲသ်သံဖုညာ ကနေသ်ဝဲဈယ်မဲဒ်ဖိုယ်လံယ် လုံနံသ်စဒ်လဒ်လယ်ပဒ်ကွာ ကျေယ်နဒ်ယံဒ်ယဲကဲဝဲပွယ်လံယ်ဈယ်မဲဒ်ဖိုယ်သေတ် ဖှာထံတ်ကဲဝဲမံယ်တဲဝီယ်လုံဖဲလလ်မေဒ်တေယ်သနယ်တံယ်ဟောဖှာဝဲဒတ်လံယ်.

အနေဒ်ချိုဒ်မေဒ်တေယ်သနယ်တံယ်

- ၁. သလာဘံ နာတိ မညေယျံ။
- နာညေသံ ပိဟယံ စရေ။
- အညေသံ ပိဟယံ ဘိက္ခု။
- သမာဓိံ နာဓိဂစ္ဆတိ။

အခဲလုံပကညံ ... နံသ်စသ်နေသ်လဒ်လယ်ပဒ်ကွာ တပဒ်ကာမယ်ဒတ် တဂေယ် မေသ်ပွယ်လတ်လယ်ပဒ်သေတ်ဟဒ်လိုတ်ဘတ် တဂေယ် ဟဒ်လိုတ်ပွယ်လတ်လယ်ပဒ်မေသ်ဝဲနဲသ်သံနေတ် သဒ်ဂးသ်ကွးယ်မူဒ်သမယ်မီဒ်နေသ်တညံဝဲလံယ်.

၂. အပ္ပလာဘောပိ စေ ဘိက္ခု။
 သလာဘံ နာတိမညတိ။
 တံ ဝေ ဒေဝါ ပသံသန္တိ ၊
 သုဒ္ဓါဇိဝိ မတန္တိတံ။

အခံလုံပကညံ ... နေသ်လတ်လယ်ပဒ်ရှယ်ဝဲနသ်ကေအဆံဆံတးအယိုဒ်
 အမျှဒ်ဟဒ်လဲဒ်ဒေါဒ်မေယ်မေသ်ဝဲနဲသ်သံနေတ်နဲသ်စသ်
 နေသ်လတ်လယ်ပဒ်ကွာတပဒ်ကာမယ်ဘတ်တဂေယ်.

မေသ်ဝဲမေဒ်တေယ်သနယ်တံယ်ကတးသ်ဘုံပွယ်အာဂယ်သေတ်တုယ်ဝဲလုံ
 (သောတာပတ္တိဖိုလ်) လံယ်.

ဝိပက္ခသေဝကနဲသ်သံ . ဝိဒ်ထူဒ်ဝိယ်လီ.



(၆)

ပဉ္စဂ္ဂဒါယကာပုဏ္ဏား . ဝိဒ္ဓိထူဒ်

ကစသ်ယွယ်နေတ်သယ်ဂူတ္တိဒ်ကံသ်ဇေတ်တဂိုယ်ဖျသ်ပူယ်ဆိတ်နံယ်အိုတ်
ဒေဒိဝဲခါအကျ်ပူုဒိဝဲ (ပဉ္စဂ္ဂဒါယကာပုဏ္ဏား) ဟို. (သဗ္ဗသော နာမရူပသို့)
စဒိထံတ်မေဒ်တေယ်သနယ်တံယ်ဟောဖှာဝဲဒတ်လံယ်.

ပျိဒ်ခိဒ်ပယ်ကဲသဒ်

ခိတ်ထိယဲသ်မျှမယ်ဘူတ်ဝဲပိုယ်နာ

သယ်ဂူတ္တိဒ်ကံသ်ပူယ်နေတ် ပိုယ်နာအိုတ်တဂယ်လံယ် ကမယ်စေလ် ပျေတ်
ကတံယ်ဝဲခါစေလ်ခိတ်ထိတသ်ဘူတ် ပှးဘုခါပှးခိတ်ထိတသ်ဘူတ် ပှးဝိယ်ကဲထံတ်
ပျိဒ်စိဘုံ ပျိဒ်စိခိတ်ထိတသ်ဘူတ် ကတံယ်ပျိဒ်စိဘုံ ကတံယ်ခိတ်ထိတသ်ဘူတ်
ကဲထံတ်မေယ်ဘုံ မေယ်ခိတ်ထိတသ်ဘူတ်မေယ်တသ်ဘူတ်ခိတ်ထိမယ်ဘူတ်ဝဲ
လုလသ် အိုတ်လံယ်ဗိုမံယ်ပွယ်ကောဒ်ဇံယ်လုံ (ပဉ္စဂ္ဂဒါယကာ) ပိုယ်နာလံယ်ပိုယ်
နာဝဲနေတ် မေယ်အိုတ်လံခံပူယ်ပွယ်ဟဲတုယ်မေတမယ်ဘူတ်ဒေဒိခိတ်ထိတအံတ်
ဖူဝဲနံဘုံလံယ်.

ကစသ်ယွယ်ဟဲကညဒ်ခါနေတ်မံယ်

တနိယ်မုသ်ဒေဒိကစသ်ယွယ်နေတ် (ပဉ္စဂ္ဂဒါယကာ) ပိုယ်နာဒေဒိအမာဒံ
မာဝယ်ဂီဂယ်လးလ်ကကဲထံတ်အနယ်ကယ်သိတ်ညာထိတ်ဖှာဝ်လံယ်ဝဲဗိုပိုယ်နာ
ဖဒ်ခိတ်အံတ်မေယ်ခါလုံပိုယ်နာဖဒ်ခိတ်ဟိတ်မဲလ်ညာလဲယ်ဆးထးတ်အိုတ်ကြံသ်

မေယျဒိတိလံယံပိယံနာဖဒိဒိတိနေတိဗုဒ္ဓိတုခွးသဒိဒဒိဟိတိကြိယံမဲလ်ဒဒိ အံတဲဝဲမေယျလံယံတထိတဲဝဲကစသယွယ်မံယံပိယံနေမုတိခံဗုတိမဲလ်လုံဟိတိမဲလ် ညာတပယံပုဉ်စူဒိလိဒိကျေပိယံနာဖဒိဒိတိဗုဒ္ဓိတုထိတဲဝဲဒတိလံယံဆိုမိတိထံတဲဝဲ.

ယဝယ်နေတိမေယျဒိတိထိယဲသံမိမယ်ဘူတဲဝဲထံဘိုအိုတိလံယံသံခါကောတမဒိ ဟဲကညဒိခါအိယံမေထိတဲဝဲဒုဝဲတအံတိလးယံမေယျကမယ်ဘူတဲဝဲမေသံလံယံ နေတိဘုံယုကဘတိကေယံဖံထဒိဒေါဒိမေယျလံယံဆိုမိတိဂိယံ လုံပိယံနာဖဒိဒိတိ တထိတဲဒေဒိမဲလ်တဒးခါသုံဒိဘိုဒိတစဲဒိစဲဒိတုယံလုံကစသယွယ်အိုတိ ကလောဒိ ဝိဒိတပဒိလံယံကစသံ. ကစုဒုဖိရုံဒိဝဲကစသယွယ်ခံတလဲယံဝဲဝိယံဂုယံပုဒိလုံဒိတိ လံယံထိတဲဝဲဒေဒိနေတိဘုံပိယံနေမုတိနိယံဖဒိဒိတဲဝဲလံယံ ဖဲတပနလ်ခါဘုံကစသံ ယွယ်မယ်ကပြုသံခဒိဝဲယံယံချိယံလံယံ. အံတိမေယျခါပိယံနာဖဒိဒိတိနေတိဟူဘတိ ဝဲပိယံနေမုတိနိယံသံတိနေတိဂေယံဂေယံယံယံချိယံတံယံကပြုသံခဒိနေတိမေသံ ဂေယံဂေယံဗုတိဂံယံကွသံဝဲဒတိထိတဲဝဲကစသယွယ်ဟဲဆးထးတိကြံသံမေယျ ဒိတိဘုံ.

မုတိပွသံဇံ.

နယံနေတိမယ်ဟဒိဂံယံယယံမံယံနထိတိသံခါကောတမဒိဟဲသေတိတဲကူး ယယံ နအိုတဲဝဲလံယံတဲဝိယံ စောလံထံတိမေယျလံခံသုံဒိဘိုဒိသဒိကစသယွယ်အိုတိ ပတိရုံဒိဝဲ သံခါကောတမဒိဇံ.

ယယံနေတိမယ်ဘူတိဒိတိထိ ယဲသံမိမေဝိယံမဒိအံတဲဝဲလုလသံအိုတိပွယံ မေသံလံယံမေယျဝဲအိယံနသံကေခွဲဖဒိပလ်အခးတိသဒိတဝဒိလံယံအံတိဘတိဝဲ ဒေဒိအိုတိတံသံတဝဒိကစသံကောတမဒိကတူသံလောလ်လူယံခယ်နေဝဲဇေယံ.

ပိယံနာဖဒိဒိတိဇံ.

မေယျဒိတိသေတိမံယံ အံတိပလ်တဝဒိမေယျသေတိမံယံ အံတိဝိယံအိုတိ တံသံမေယျသေတိမံယံကြးဒိဝဲဒဒိယယံကစသယွယ်လံယံ တသံတဲဝဲနေတိမေသံ မံယံ.

ပိယံနာဖဒိဒိတိဇံ.

ဘတိလုသံလံယံသဒိဒဒိပွယံဟေတိမယ်ဘူတိမေသံဝဲနဲသံသံသေတိနေတိ မေယျဒိတိထိ မေတမေသံအံတိဆဲခါ ခးတိသဒိခွဲဖဒိတဝဒိမေယျ မေတမေသံအံတိ ပလ်ဝိယံမေယျ ဖဲနေသံမေယျ ပကြးယံဝဲကဲဒိယဲဒိဝဲတကြးဒိမံယံပွယံဝဲနေတိပံညာ အိုတိကစသံသေတိခံမိယံလုံ (မုနိ) ကောဒိဝဲဒတိတဲပုဒိဝဲမေသံလံယံ.

တသ်လုံနဲသ်သံနေတ်

ပိုယ်နာဖဒ်ဒိုတ် ဟူဘတ်ဝဲကစသ်ယွယ်တသ်တဲဒေဒ်နေတ်ဘွံ လံယ်တမုံအဒ် အံဒိုတ်နေဒ်သဲဒ်ဘတ်ဝဲဃိုဆးထးတ်ဝဲလုံကြဲယ်မဲလ်ဒဒ်ဝိယ်.

ကစသ်ကောတမဒ်ဇံ.

သုဝဲပွဲသ်မေသ်နဲသ်သံသေတ်နေတ် (ဘိက္ခု) ကောဒ်ဝဲတဲဒတ်လံယ်ဒးဒ်မဒု ပတံသ်ဃိုမိယ်ဝဲ (ဘိက္ခု) မေသ်လဲတ်ပတီရုံဒ်ဝဲလံယ်.

ကစသ်ယွယ်နေတ်ပိုယ်နာဖဒ်ဒိုတ်ဂံသ်ကကြးဒ်တေယ်သနယ်တံယ်မဒုလဲတ် စံတ်ထီကွသ်လံယ်ဝဲမံယ်ဒ်မာဝယ်ခီဂယ်လးလ်လုံကဒ်သပဒ်ကစသ်ယွယ်လဲဒ်ထဲဒ်ခါ ဟူဘတ်ဖူဝဲ (ရုပ်နာမ်တရား) နေတ်သိတ်ညာထီတ်ဖှာဝဲဒ်.

ပိုယ်နာဖဒ်ဒိုတ်ဇံ.

လုံ (ရုပ်နာမ်တရား) ကွာတဒ်နေဒ်သဲဒ်ဘုဒ်ဘွဒ်စွဲလာတအိုတ်ဝဲပွယ်နေတ် မိယ်လုံ (ဘိက္ခု) နဲသ်သံကောဒ်ဝဲလံယ်တဲဝိယ်လုံဖဲလလ်မေဒ်တေယ်သနယ်တံယ် ဟောဖှာဝဲဒတ်လံယ်.

အနေဒ်ချိုဒ်မေဒ်တေယ်သနယ်တံယ်

သဗ္ဗသော နာမရူပသ္မိံ

ယဿ နတ္ထိ မမာယိတံ။


အသတာ စ နသောစတိ၊

သဝေ ဘိက္ခုတိ ဝုစ္စတိ။

အခဲလုံပကညံ ... ခဲလးသ်မေသ်ဝဲရုံလ်သဒ်ကွာ ယယ်ယတသ်လံယ်မျဒ်နိစွဲ လာတအိုတ်ဝဲမေသ်ရုံလ်သဒ်နေတ်ဟဒ်ဂံယ်နသ်ကေသဒ် အံဒ်ကိုသ်ဂံယ်တအိုတ်ဝဲပိုတ်ကိုယ်ပွယ်နေတ် (ဘိက္ခု) နဲသ်သံ အစဲလ်ကောဒ်ဝဲကြးဒ်လံယ်.

မေသ်ဝဲမေဒ်တေယ်သနယ်တံယ်ကတးသ်ဘွံပိုယ်နာဖဒ်ဒိုတ်ဒ်မာဝယ်ခီဂယ် လးသ်တုယ်ဝဲလုံ (အနာဂါမိဖိုလ်) လံယ်.

ပဉ္စဂ္ဂဒါယကာပုဏ္ဏား . ဝိုဒ်ထုဒ်ဒိယ်လီ.



(၇)

နဲသံသံခွီကယယ် . ဝိဒ်ထူဒ်

ကစသံယွယ်နေတ်သယ်ဂူထွီဒ်ကံသံဇေယ်တဂိုယ်ဖျသံပူယ်ဆိတ်နဲတ်အိုတ်ဒေဒ်
ဝဲခါအကျဲပျုဒ်ဝဲတသံဟုတ်ခွီကယယ်သေတ်ဃို. (မေတ္တာဝိဟာရီ ယော ဘိက္ခု)
စဒ်ထံတ်မေဒ်တေယ်သနယ်တံယ်ဟောဖှာဝဲဒတ်လံယ်.

ပျိဒ်ခွီဒ်ပယ်ကဲသဒ် နဲဒ်မေတဲကူးပရဲဝဲ

တဘျဲခါဒေဒ် (အရှင်မဟာကစ္စည်းမထေရ်) နေတ်ဒိုတနေလ်သဒ်ဒေဒ် (အဝန္တိ
တိုင်း) ဇေပိုဒ်ဆွယ်မျှသေတ်အိုတ်တဝဲ (ပဝတ္တ) ကစးသံခိုတ်အိုတ်ဝဲဒတ်လံယ်
တကတ်မိယ်လုံ (ကောဠိကဏ္ဍသောဏ) တဂယ်နေတ်လုံမထေရ်တရာကွာ
သဒ်ဝေယ်စာကျိယ်ညှိယ်ဝဲဝိယ်ဘျဲနုလ်လံယ်လုံသယ်သနယ်သးနီတ်တလးဘျဲမဒ်
ကဲဝဲနဲသံသံလံယ် ကဲထံတ်နဲသံသံဝိယ်ကဘာကစသံယွယ်ဟဲဝဲလုံဇေယ်တဂိုယ်
ဖျသံလံယ်ဘာလံယ်ကစသံယွယ်ဝိယ်တဲသကောဒ်တသံကစသံခွေဒ်ပျုဒ်ချဲဒ်နေသ်ဝဲယိုလုံ
(ဂန္ဓကုဋ်တိုက်) ကိုပူယ်ဒေဒ်ကစသံယွယ်တပူယ်သံမိခွေဒ်နေသ်ဝဲလံယ်မုသ်ဝါဘျဲ
ကစသံယွယ်တဲဒ်တိုဝဲနေတ် (သောဏမထေရ်) ခံကစသံယွယ်တသံတဲမေသ်ဝဲ
(ပါဠိတော်) မုသ်ပးယ်သယ်ယယ်ရိဒ်ပူယ်ဇေယ်ဝဲလံယ်ကတးသ်ဘျဲ (သာဓု.သာဓု)
ဂေယ်ဒိုတ်မဒ်ဂေယ်ဒိုတ်မဒ်. ကစသံယွယ်ခံစေဒ်ပတြးယ်ဝဲလံယ်. ဟူဘတ်ဝဲကစသံ
ယွယ်ကောဒ် (သာဓု) ဘျဲစဒ်ထံတ် (ဘုမ္မစိုးနတ်) တုယ်လုံပျယ်မယ် (သာဓု)

ကောဒဲလံယ် ယီယံဒးဒ်ဇေယ်တဂိုယ်ဖျသ်ယူယ်ဇနယ် တကယယ်ခီဆီအိုတ်
(ကောဋိုကဏ္ဍသောဏမထေရ်) အမိုအူပဒ်သီကယ်မဒ်ဟိတ်ပူယ်ခေါဒဲနဒ်နသ်
ကေ (သာဓု) ကောဒ်ဖဒ်ဒိုတ်ဝဲလံယ်.

အူပယ်သီကယ်မဒ်စဒဲလံယ်.

တမဂယ်ကောဒ် (သာဓု) လဲတ်.

အဲတ်ဒေမုတ်ဇံ. ယယ်လံတ်မံယ်.

နယ်နေတ်မတဂယ်လဲတ်.

နဒ်ခေါဒ်နဟိတ်မေသ်ဝဲလံယ်.

နဒ်နေတ်လုံညာတကောဒ်နေယယ် (သာဓု) နံဘွဲခါအီယ်မဒ်ဘဟ်မဒုကောဒ်
လဲက် ယကောဒ်နေနယ်တမေသ်မံယ်.

နကောဒ်နေမတဂယ်ဂံသ်လဲတ်.

မေသ်နဖိုခွါ (ကောဋိုကဏ္ဍသောဏမထေရ်) ဂံသ်ကောဒ်နေဝဲလံယ်.

ယဖိုခွါနေတ်မယ်မဒုအမူဒ်လဲတ်.

အဲတ်ဒေမုတ်ဇံ.

နဖိုခွါနေတ်မိတပူယ်သံဒးဒ်ကစသ်ယွယ်လုံ (ဂန္ဓကုဋိုတိုက်) ပူယ်ဟောပျဒ်နေ
ကစသ်ယွယ်တရာကစသ်ယွယ်သဒ်မုံသ်ဃို (သာဓု) ကောဒဲလံယ် ယယ်သေတ်
လုံအဝဲဂံသ်ကောဒ်နေဝဲလံယ်.

နဒ်မေဇံ. မေသ်နတဲဒေဒ်လဲတ်ယဖိုခွါနေတ်ဟောပျဒ်နေကစသ်ယွယ်တရာ
ဇေယ်.

အဲတ်ဒေမုတ်ဇံ. မေသ်မံယ်.

ဟူဘတ်တသ်တဲဒေဒ်နေတ်ဘွဲသဒ်ခုဝဲဂေယ်မဲဒ်ဝီယ်ဘွဲ.

ယဖိုခွါနေတ်အိုတ်ဒးဒ်ကစသ်ယွယ်လုံ (ဂန္ဓကုဋိုတိုက်) ပူယ်ဟောပျဒ်နေ
ကစသ်ယွယ်တရာမေကဲမဒ် အမိုယ်နသ်ကေ ဟောပျဒ်နေဝဲကကဲလံယ်.

ယဖိုခွါမေဟာကေယံကမးဟောနေတရာကဒ်ကနတ်တရာဆိုမိုတ်ပလဲဝဲလံယ်.

ဖိုခွါနဲသံသံဟာကေယ်ခါ

အမိုအူပဒ်သီကယ်မဒ်ကျီနေတ် ဖိုခွါနဲသံသံဟာကေယ်ဘွဲဂေယ်ဝါပျုဒ်စူဒ်
လိုဒ်ကျွေဝီယ်ပတီရံဒဲလံယ်.

ဖိုအဲတ်ဇံ.

နယ်နေတ်မီတပူယ်သံဒးဒ်ကစသ်ယွယ်လုံ (ဂန္ဓကုဋ်တိုက်) ပူယ်ဟောပျဒ် ကစသ်ယွယ်တရာနေတ်မေသ်လံတ်ဇေယ်.

တကတ်မဒ်ကျီဇံ.

ဂေသ်ကျီယဲဝဲနေတ်မတဂယ်တဲပျဒ်နယ်လဲတ်.

အမိခံလုံနဒ်မေတဲပျဒ်တသ်ပရးဒးဒ်နံသ်စသ်တသ်ဆိုမိုတ်တဲပျဒ်ဝဲဝီယံ.

ဖိုအဲတ်ဇံ.

လုံနဟောပျဒ်နေကစသ်ယွယ်တရာနေတ်မိုနသ်ကေမိုသ်နတ်ဟူဘတ်သဒ်ဖဲ နီယံသံဝဲအီယံကတေထံတ်ကနတ်တရာဂံသ်ဘွတ်မာတဒ်လံယံတရာဝဲနေတ်ဟောပျဒ် နေမိုဇံယံရှံဒ်ထံတ်ဝဲဘွံ (ကောဋ်ကဏ္ဍသောဏမထေရ်) နေတ်အိုတ်ကစုဒု လဲဒ်ခတ်ဝဲလံယံ.

ပွယ်ထံတ်ဟိတ်ပူယ်သေတ်တဟိုဒ်တဝဒ်ကနတ်တရာဂေသ်

အမိုအူပဒ်သီကယ်မဒ်ကျီနေတ်ကျီကျယ်ခါနာဟေတ်မယ်ဘူတ်ဘာနဲသ်သံ ဖုညာကျေပဒ်ဝဲတရာပွဲလံယံအိုတ်ခေါဒ်ဟိတ်ပူယ်ပလ်တံသ်ဝဲကုသ်မုတ်တဂယ်ပွယ် ဂယ်ခဲလးသ်လဲယံကနတ်တရာလံယံထီဆဒ်ဂေယ်ဝါဖိုခွါဟောတရာဒိုကနတ်ဝဲလံယံ ဖဲကနတ်တရာခါတသ်ဟုတ်ဒွီကယယ်သေတ်နေတ်နံလဲဝဲလုံအူပဒ်သီကယ်မဒ်ဟိတ် ပူယ်ဝီယံတဲဝဲ တသ်ဟုတ်ခိုတ်ကူးသ်နေတ်နဲသေတ်လဲယံဆိတ်နံယံအိုတ်ဖဲဟိတ် ကစသ်ဂံယံထေဒ်ကနတ်တရာနေတ်ဇံယံတသ်ဟုတ်နုလ်လုံဟိတ်ဟူပရးမေကဟာကေယ် ကဒါလံသ်ခီမယ်ဝဲနေတ် ဖဲတသ်လံသ်နေတ်ကွံသီကွေလ်ဇံယံပူသ်လဲယံဝဲလံယံ တသ်ဟုတ်ခိုတ်ကူးသ်သေတ်လဲယံကနတ်ဝဲတရာလံယံဆိတ်နံယံဖဲအူပဒ်သီကယ် မဒ်ဂံယံထေဒ်လေတ်လဒ်ကွသ်ဝဲလံယံတသ်ဟုတ်သေတ်နုလ်ဟိတ်ပူယ်ဒွဲတ်ထံတ် မေတ်အူအောဒ်ထံတ်ဝဲစေတးဒ်လံယံခေါဒ်ဟိတ်ကုတ်မုတ်လဲယံစိတ်တဲဝဲ.

အူပဒ်သီကယ်မဒ်ခံ.

တသ်ဟုတ်သေတ်နေတ်ဖဲထီတ်ဝဲစေတဖတ်ဟိဒတ်ဝဲယကနတ်ယဖိုခွါတရာခါ ဟဲနဲဒ်ရှဲဒ်ယယ်တဂေယ်ကေယ်ကဒါလုံဟိတ်နေတ်တဲဝီယံပူသ်ကေယ်ဝဲလံယံကုသ် မုတ်ဟာကေယ်ထီတ်ဝဲတသ်ဟုတ်သေတ် ဖွေဒ်ထံတ်စေတးဒ်ဘွံဟာကေယ်တဲကူး ကဒါဝဲဒေါဒ် အူပဒ်သီကယ်မဒ်ကျီခံ.

တသ်ဟုတ်သေတ်နေတ်လုံသုဝဲလိုတ်ဘတ်ဟိဒတ်ဝဲယကနတ်ယဖိုခွါတရာခါ အီယံဟဲနဲဒ်ရှဲဒ်ယယ်တဂေယ်ကေယ်လုံဟိတ်နေတ်ကုသ်မုတ်ဟာကေယ်ကဒါ ထီတ်ဒေါဒ်အောဒ်ထံတ်ထူထးဒ်ဟာကေယ်တဲကူးကဒါဝဲလံယံ.

ဟဲယ်.ကုသ်မုတ်ဇုံ.

နယ်နေတ်ဟဲနဲဒ်ရှဲဒ်ယယ်ကူးကူးလံယ်တသ်ဟုတ်သေတ်နေတ်ဖဲလိုတ်ဘတ်တကွဒ်
ဟီဒတ်ဝဲမးနကေယ်ကဒါဟီတ်သေတ်ဇံယ် ယကနတ်ယဖိုခွါတရာခါနဟာကေယ်
ကဒါကူးကူးနဲဒ်ရှဲဒ်ယယ်လံယ် နတကနတ်ယတသ်တဲ နမေဟဲကဒါဒေါဒ်တဘုံဒု
နကသိတ်ညာဘတ်လံယ်. ဒူကလလ်ပုသ်ကေယ်ဝဲလံယ်ဟူဘတ်တသ်တဲခဲလးသ်
မေသ်ဝဲတသ်ဟုတ်ခိုတ်ကူးသ်ခဲ ဂေသ်ကျိယ်အိုတ်ဒေဒ်ဝဲတကတ်မုတ်သေတ်
ပျိဒ်စီမေဟီဟုတ်ဝဲတသ်ဟုတ်သေတ်နေတ်လံဖုဒ်ဘတ်ဝဲခိုတ်သတ်ဃီကသဲတ်ဖဒ်
လံယ်ဆိုမိုတ်ဝီယ် ကေယ်ဝဲလုံတသ်ဟုတ်သေတ်အိုတ် ဟီပလ်ပျိဒ်စီခဲလးလ် မးပလ်
ကဒါဝဲလုံလံသ်ဘတ်ဝီယ်တသ်ဟုတ်ခဲလးသ်ဟဲကွဲဝဲလုံကနတ်ဟရာဘုံတ်မာဟဒ်
ပူယ်လံယ်.

တသ်ဟုတ်သေတ်နေသ်အကျိဒ်တရာလိ

(ကောဠိကဏ္ဍသောဏမထေရ်) နေတ်သံတနယ်ကူးယဲဟောတရာဝီယ်မုသ်
ဝါဘုံစိတ်လံယ်လုံဟောတရာပလေယ်ခိုတ်လံယ်တသ်ဟုတ်ခိုတ်ကူးသ်နေတ်လဲယ်
ကြသ်လံယ်သဒ်လုံအူပဒ်သီကယ်မဒ်ဂံယ်ကေဒ်ဝီယ်.

ကစသ်မုတ်ဇုံ. နဝီသဒ်စူယ်ယယ်ဇံယ်ဃေကညာဝဲလံယ်.

နယ်ဇုံ. ယကဘတ်ဝီသဒ်စူယ်နလ်ဒေဒ်လဲတ်. စဒ်ဝဲဃိုတ်ပျိဒ်ဝဲဂေသ်ကျိယ်
ခဲလးသ်ဝီယ် တသ်ဟုတ်ခွီကယယ်လးလ်သေတ်မးဝဲဃေကညာကဒါကေယ်လံယ်.

နယ်သေတ်ဇုံ.

ပလ်တေသ်ဇံယ်ယဝီသဒ်စူယ်သုလီမံယ်.

ကစသ်မုတ်ဇုံ.

နဲမဝီသဒ်စူယ်ပွယ်သေတ်နေတ်လုံနဖိုခွါနဲသံသ်အိုတ်လဲယ်ဃေကညာနေ
ဝဲသေတ်ကဲနဲသံသ်ခွေဒ်မံယ် အူပဒ်သီကယ်မဒ်ကျိနေတ်လဲယ်ဃေကညာအဖိုခွါ
နဲသံသ်ဝီယ် တသ်ဟုတ်ခွီကယယ်လးလ်ဒုံဒ်ကဲဝဲနဲသံသ်လံယ်. ကဲနဲသံသ်ဝီယ်ဘုံ
တပါဝီယ်ဘတ်တပါဟေတ်ဝဲကမထာတရာလံယ်နဲသံသ်ခွီကယယ်သေတ်နေတ်
ဟီနေကမထာဝီယ်ထံတ်လုံကစးသ်ဟဖူးတ်ခိုတ်လုံသေတ်ခဲတ်ထေဒ်ဆိတ်နံယ်
ဂုယ်ပွါမျာဝဲတရာလံယ်ကစသ်ယွယ်နေတ်ယီယ်ယူယ်ဇနယ်တကယယ်ခီဆီအိုတ်

ဝဲလုံ ဇေယတဂိုယ်ဖျဒ်ပူယ်ထီတဲဝဲနဲသံသံသေတ်နေတ်ပူသ်စိုဝဲယံယံချီယံတံယံ
ကပြုသ် ခဒ်သဒ်ဝီယံဒေဒ်လုံမဲလ်ညာဆီတ်နံယံဟောဖှာနေဝဲတရာမေသ်သောဒ်
လုံဖံလလ်မေဒ်တေယံသနယံတံယံဖုညာဟောဖှာနေဝဲလံယံ.

အနေဒ်ချိုဒ်မေဒ်တေယံသနယံတံယံ

၁. မေတ္တာဂိဟာရီ ယော ဘိက္ခု၊
ပသန္နော ဗုဒ္ဓသာသနေ။
အဓိဂစ္ဆေ ပဒံ သန္တံ၊
သင်္ခါ ရူပသမံ သုခံ။

အခံလုံပကညံ ... နဲသံသံဝဲနေတ်ထံဘိုအိုတ်ဝဲဒးဒ် မေတ္တယံလံယံမေသ်ဝဲနဲသံ
သံနေတ်လုံကစသ်ယွယ်သယ်သနယံဒွဲကျီယံညှိယံဝဲမေသ်
လံယံဂးသ်ကူးယံမေသ်ဝဲခဲလးသ်ဒတ်သေယံခယ်ရဒ်တရာ
သေတ်ချိုဒ်လံသ်မေသ်ဝဲလုံနေတ်ဗယ်ခုတ်ကဘဒ်တုယံဘတ်
ဝဲလံယံ.

၂. သိဉ္စ ဘိက္ခု ဣမံနာဝံ၊
သိတ္တာ တေ လဟု မေဿတိ။
ဆေတွာ ရာဂဉ္စ ဒေါသဉ္စ၊
တတော နိဗ္ဗာန မေဟိသိ။

အခံလုံပကညံ ... နဲသံသံဇုံ ခယ်တယ်ကိုယ်မေသ်ဝဲ ဖဲဒိုဒ်ဖဒ်ဒိုတ်ပူယ်မေတ်
ဆယ်ဝီတဲဒ်ထီတကူဒ်သဒ်ထံတ်ကွေလ်ဇံယံမေသ်ထံတ်
ကွေလ်ဝဲနေတ်နယ်တယ်ကိုယ်မေသ်ဝဲဒိုဖဒ်ဒိုတ်ခွေမဒ်လဲယံ
ဘတ်ဝဲမေသ်လံယံဖျဒ်တဲလ်ရယ်ကဒ်တောသဒ်ဝီယံဘုံနေသ်
ဘတ်ဝဲလုံနေတ်ဗယ်လံယံ.

၃. ပဉ္စ ဆိန္ဒေ ပဉ္စ ဇဟေ၊
ပဉ္စ စုတ္တရိ ဘာဝယေ။
ပဉ္စ သင်္ဂါတိဂေါ ဘိက္ခု၊
ဩဃတိဏ္ဍောတိ ဝုစ္စတိ။

အခံလုံပကညံ ... ဖံလလ်သယ်ယောဇေယံယဲသ်ပါနေတ်ဘတ်ဖျဒ်ဝဲလံယံဖံ
ဒိုတ်သယ်ယောဇေယံယဲသ်ပါနေတ်ဘတ်ပဲယံစိုဒ်ဝဲလံယံ

သတယ်စင်ဝဲတရားယဲသ်ပါဖုညာ ဘတ်ပွါများဝဲမေအာလံယ်
လောပဒ်စင်ထံတ်ဘုဒ်ကွဒ်သဒ်တရားယဲသ်ပါပူယ်ဖွဲဒ်ဝဲ နုသံ
သံနေတ်သယ်သယယ်ဝဲအောကဒ်ကွာ ပူယ်ဖွဲဒ်ပွယ်မေသ်
ဒေါဒ်ကောဒ်သေဝဲလံယ်.

၄. ဈာယ ဘိက္ခု မာ ပမာဒေါ။

မာ တေ ကာမဂုဏေ ရမေဿု စိတ္တံ။

မာ လောဟဂုဠံ ဂိလိ ပမတ္တော၊

မာ ကန္တိ ဒုက္ခမိဒန္တိ ဒယုမာနော။

အခံလုံပကညံ

... နုသံသံဇု ဂုယ်ပွါကမထာဇံယ်သာပေယ်နတ်တဂေယ်နုသံ
စသ်နေတ်လုံကယ်မကိုယ်ကွာပွဲပုံသ်ဇံယ်တဂေယ် သာပေယ်
နတ် သဒ်ထဒ်ကိုသ်သွဒ်ဒ်လိုတ်နေတ်အံယုသ်လံယ်တဂေယ်
ကိုသ် သွဒ်မဒ်နလ်ရလ်ပူယ်မေလံယ်ကံယ်ဘတ်နေတ်မေသ်
တသ်ကိုသ်တကွဒ်ဖွဲဒ်နဒ်ရဒ်လံတ်ဟံတ်ဇံယ်တဂေယ်.

၅. နတ္ထိ ဈာနံ အပညဿ။

ပညာ နတ္ထိ အဈာယတော။

ယမိ ဈာနဉ္စ ပညာဗ။

သဝေ နိဗ္ဗာန သန္တိ ဧက။

အခံလုံပကညံ

... ပံညာရှယ်ပွယ်ဖုညာဈာယသမယ်မိဒ်တအိုတ် ဈာယသမယ်မိဒ်
တအိုတ်ပွယ်ဖုညာဝိပဒ်သနယ်ပံညာတအိုတ်ဈာယသမယ်မိဒ်
ဒးဒ်ဝိပဒ်သနယ်ပံညာအိုတ်ပွယ်နေတ်ဘိုဒ်ဒးဒ်နေတ်ဗယ်
မေသ်လံယ်.

၆. သုညာဂါရံ ပဝိဇ္ဇဿ။

သန္တ စိတ္တဿ ဘိက္ခုနော။

အမာနုသီ ရတီဟောတိ၊

သမ္မာ ဓမ္မံ ဝိပဿတော။

အခံလုံပကညံ

... နုလ်လံယ်တသ်ဘွေတ်ကွာသဒ်ဂးသ်ကွးယ် အိုတ်ဝဲဂေယ်ဝါ
ဂုယ်ပွါတရားမေသ်ဝဲနုသံသံဖုညာဒိုတ်နတ်ဝဲတံကညံပုံသ်ပးယ်
မူဒ်ဝဲကဲသဒ်မေသ်လံယ်.

၇. ယတော ယတော သမ္ပသတိ၊
 ခန္ဓာနံ ဥဒယဗ္ဗယံ။
 လဘတိ ဝိတိ ပါမောဇ္ဇံ၊
 အမတံ တံ ဝိဇာနတံ။

အခံလုံပကညံ

... သို့သဒ်ဆေယ်ချေယ်ဝဲခယ်တယ်ယဲသ်ပါသေတ်ကဲထံတ်
 ဟဒ်ဂံယ်ကောဒ်ဘွဲဒဲဒ်ဝဲခါတးနေဒ်မူဒ်ဝိယ်တီဒ်ဒးဒ်သဒ်ခုမုံသ်
 ပးယ်မူဒ် (ပါမောဇ္ဇ) နေသ်ဝဲလံယ်မေသ်ဝဲနေဒ်သဲဒ်သဒ်ခု
 မူဒ်နေတ်သီတ်ညာတရာထီဆဒ်မေသ်ဝဲပံညာအိုတ်ကစသ်
 သေတ်ဂံသ်ဒေဒ်တုယ်နေတ်ဗယ်ဂေသ်မေသ်ဝဲဒတ်လံယ်.

၈. တတြာ ယမာဒိ ဘဝတိ၊
 ဣဓ ပညဿ ဘိက္ခုနော။
 ဣန္ဒြိယဂုတ္တိ သန္တုဋ္ဌိ၊
 ပါတိမောက္ခေစ သံဝရော။

အခံလုံပကညံ

... အေယ်တရေယ်သေတ်စံဒ်ထေမူဒ် (အာဇီဝ ပစ္စယ) ဒီပါ
 ကွာကွးယ်သဒ်ယံဒ်ယဲမူဒ် (ပါတိမောက္ခသီလ) ကွာစံဒ်ရီ
 မူဒ်မေသ်လွီသ်ပါကွာစံရီကေယ်သဒ်အကျေဒ်သီဒ်လဒ်
 (စတုပါရိသုဒ္ဓိသီလ) နေတ်ဖဲသယ်သနယ်ဒွဲကွာပံညာအိုတ်
 ဝဲနဲသ်သံသေတ်ဂံသ်တုယ်နေတ်ဗယ်ဂေသ်ကဲထံတ်ဝဲလဲဒ်
 အူကျေဒ်ဂေယ်မေသ်လံယ်.

၉. မိတ္တေ ဘဿု ကလျာဏေ၊
 သုဒ္ဓါဇီဝေ အတန္တိတေ။
 ပဋိသန္တာရ ဝုတျဿ၊
 အာစာရ ကုသလောသိယာ။
 တတော ပါမောဇ္ဇ ဗဟုလော၊
 ဒုက္ခဿန္တံ ကရိဿတိ။

အခံလုံပကညံ

... လုသ်လံယ်သဒ်မူစံရီဝဲကးတ်ကျူတထံတ်ဝိုယ်မံတ်သေတ်
 နေတ်ဆီကဒ်ဇံယ်ဒးဒ် (အာမိသ. ဓမ္မပဋိသန္တာရ) ဒီပါ
 ဘတ်လးပွဲယ်အိုတ်ကေယ်သီဒ်လဒ်ကျေဒ်ပိုဒ်ကွာဘတ်ကဲထံတ်

ပွယ်လီတ်မတ်လံယ် ဒေဒဲဝဲဂေသ်ကျိယ်ယိုသဒ်ခုမုဒ်အာဝဲ
ပွယ်နေတ်ဝိုင်ဖွတ်နဒ်ကတးသ်လံသ်တုယ်ဘတ်ဝဲမေသ်လံယ်.

ဒေဒ်အိယ်မံယ်ကစသ်ယွယ်နေတ် လုံနဲတ်ပျဒ်တေယ်သနယ်ခွဲကယ်ထယ်
ဟောပျဒ်ဝဲနေတ်ယယ် တကယ်ထယ်တကယ်ထယ် ကတးသ်ဝိယ်ဘွံ တကယယ်
တကယယ်ဝဲနဲသံသံသေတ်နေတ် ဖဲဆိတ်နယ်လံသ် သေတ်ခံထေဒ်ဆံဆံဝဲကျာ
ဒးဒ် (ပဋိသမ္ဘိဒါ) လွိသ်ပါတဘွံဃမတုယ်ဝဲလုံ အရဟတ္တဒ်ဖိုယ်လံယ် ဝိယ်ဘွံယုယ်
ထမတ်လုံမုဒ်တသ်ဖဒ်ဖဲ ဟဲတုယ်ကစသ်ယွယ်အိုတ်ဝိယ် ဘာလံယ်ဝဲကစသ်ဒိုတ်
ခံတ်ညာခိုတ်ခဲလးသ်လံယ်.

နဲသံသိခွဲကယယ် . ဝိုင်ထွန်ဝိယ်လီ.



(၈)

နဲသ်သံယဲသ်ကယယ် . ဝိဒ်ထွဒ်

ကစသ်ယွယ်နေတ်သယ်ဂူထွဒ်ကံသ်ဇေယ်တဂိုယ်ဖျသ်ပူယ်ဆိတ်နံယ်အိုတ်ဒေဒ်
ဝဲခါအကျ်ဃူဒ်ဝဲနဲသ်သံယဲသ်ယယ်ဃို . (ဝသိကာ ဝိယ ဖုပ္ပါနိ) စဒ်ထံတ်ဓမဒ်
တေယ်သနယ်တံယ်ဟောဖှာဝဲဒတ်လံယ် .

**ပျိဒ်ခိဒ်ပယ်ကဲသဒ်
(မုလေး) ဖံဗုညာလံယ်ဖှာသဒ်ပြဒ်**

နဲသ်သံယဲသ်ကယယ်သေတ်နေတ်ဟီနေကမထာလုံကစသ်ယွယ်အိုတ်ဝိယ်ဝတ်
နူလ်ပွသ်ကွာဂုယ်အာထိုဒ်ဝဲတရာလံယ် လုံဂံယ်ဂံယ်ခါဖံဝါတလုသ်ပြဒ်ဃုဒ်လေဖံ
ဖုညာမုသ်ဟာခါခိုတ်မေဘဲနွဒ်လံယ်ဘွတ်ပြဒ်ပြဒ်ထီတ်ဘတ်ဝဲနေတ် .

သုသေတ်တခွဲဒ်ခိုတ်မေဘဲနွဒ်လဲယ်စုဝဲဒေဒ်ဝဲသေတ်ဒေဒ်ကပူယ်ဖွဲဒ်ရယ်
ကဒ်ကမယ်ဝဲဒတ်မံယ်သိုတ်သံလံယ်နဲသ်စသ်သဒ်ပြဒ်ကွဲဒ်စးဒ်ဂုယ်အာထိုဒ်လံယ်
ကစသ်ယွယ်နေတ်သီတ်ညာထီတ်ဖှာဝဲနဲသ်သံသေတ်တသ်ဆိုမိုတ်ဃို .

ဖိုအဲတ်နဲသ်သံသေတ်ဇံ .

တသ်လုံနဲသ်သံသေတ်နေတ်ဒေဒ်ဝဲအဒိဘဲလံယ်ဝဲဖံသောဒ်ဒေဒ်ကပူယ်ဖွဲဒ်
ဖွံတ်နဒ်အပံခဲလးသ်ကွာဘတ်ကွဲဒ်စးဒ်ဂုယ်အာထိုဒ်ဝဲလံယ်တဲဝိယ်လုံဖံလလ်ဓမဒ်
တေယ်သနယ်တံယ်ဟောဖှာဝဲဒတ်လံယ် .

အနေဒ်ချိုဒ်မေဒ်တေယံသနယ်တံယံ

ဝသိကာ ဝိယ ပုပ္ဖါနိ၊
မဒ္ဒဝါနိ ပဝုစ္စတိ။
ဝေရာဂဉ္စ ဒေါသဉ္စ၊
ဝိပ္ပမုဉ္ဇေထ ဘိက္ခဝေါ။

အခံလုံပကညံ ... နုသံသံသေတ်ထုတသ်စုယ်ခါဖဲဝဲ (မုလေး) မျဒ်လေဖဲနေတ်
ဖဲဝိယ်ဘဲဉ္စဒ်လံယံဝဲမေသ်သောဒ်ဒေဒ်နေတ်မယ်သဒ်ရယ်
ကဒ်ဒးဒ်တောသတ်စိုဒ်လိုဒ်ကွေလ်ကေယ်မေယ်.

မေသ်ဝဲမေဒ်တေယံသနယ်တံယံကတးသ်ဘဲနုသံသံသိကယယ်သေတ်နေတ်
တုယ်ဝဲလုံအရဟတ္တဒ်ဖိုလ်လံယံ.

နုသံသံသံသိကယယ် . ပိုဒ်ထွန်ဝိယ်လီ.



(၉)

သန္တ ကာယမထေရ် . ဝိဒ်ထူဒ်

ကစသယွယ်နေတ်သယ်ဂူထွီဒ်ကံသဇေယတဂိုယံဖျသပူယဆိတ်နံတ်အိုတ်ဒေဒ်
ဝဲခါအကျံပျုဒ်ဝဲ (သန္တ ကာယမထေရ်) ဟို. (သန္တ ကာယော သန္တ ဝါစော) စဒ်
ထံတ်မေဒ်တေယသနယ်တံယံဟောဖှာဝဲဒတ်လံယံ.

**ပျိဒ်ခိုဒ်ပယ်ကဲသဒ်
ဂးသ်ကူးယံတီယံကျိယံဝဲမထေရ်**

(သန္တ ကာယမထေရ်) နေတ်စုခံတ်သေတ်ဟိုဒ်ဝဲဒ်ဖံဒ်ပျယ်မူဒ်တအိုတ်နံသ်
စသ်သေတ်ဝဲဒ်ဟိုဒ်ဝဲဒ်တနောဒ်တအိုတ်အေယံတရေယံဂးသ်ကူးယံအိုတ်ဝဲဂေယံမဒ်
လံယံ မထေရ်နေတ် ဟဲဝဲလုံထွီတ်ဖါခွီမျိုကျာမထေရ်မေသ်လံယံထွီတ်ဖါကျိသေတ်
နေတ်ဃုအံတ်ဆတ်တနီယံဝီယံဘုံ. ဝတ်နူလ်လုံထူကူတ်ပူယံစေကူတ်ပူယံသယ်
တယ်ကူတ်ပူယံ ကူတ်ပူယံတဆူဆူကိုပူယံနူလ်ဝီယံ (ဆေးဒါန်း မြင်းသီလာ)
လဲးသ်ပတ်ခိုတ်အိုတ်ဝဲလုံ (ဆေးဒါန်း) ကမူတ်ကျာနွီသံထီဆဒ်မိဝဲလံယံမိဝဲယံ
ထးတ်ဘုံကေယံကွသ်ကဒါဝဲမိလံသ်မံယံမဲလ်နသ် စုခံတ်သေတ်ဟိုဒ်ဝဲဒ်မူဒ်ဃိုမေ
ထီတ်ဘတ် (ဆေးဒါန်း) ကမူတ်တလတ်ပြာသဒ်နေတ်.

မေသ်နတသ်မူဒ်နေတ်ဒေးဒ်အမျိုဒေလးပွဲယံဝဲပွဲယံဖုညာမေသ်ဂေယံဂေယံဒေးဒ်
မုသ်ဘိုမျိုနွဲယံလးပွဲယံပွဲယံသေတ်ဖုညာမေသ်ဂေယံဂေယံတလဲဒ်ရှောဒ်ဝဲလံယံဆိုမိုတ်
ဝီယံနွီသံထီဆဒ်ကေယံမိကဒါဝဲလံယံ (ဆေးဒါန်း) ကမူတ်ပြာသဒ်မေတအိုတ်
ဘံမဒ်.

နတသ်မူဒ်အီယံဒးဒ်အမျိုနွဲယံလးပွဲယံပွဲယံဖုညာသေတကြဲဒဲမေသ်မံယံ ဆိုပိုတဂီယံဟဒ်ထံတ်လုံမိလံသ်သးဘုံထီဆဒ်ကောဒ်ဖွဒ်ဖဒ်ဒိုတ်ဝီယံထွဲဒ်ဟဒ်ဃုဝဲဆတ် အံတ်လံယံအီယံခံဒးဒ်အမျိုဒေလးပွဲယံမေသ်ဝဲထွဲတ်ဖါကိုမျိုသေတ်လုလသ်မေသ် လံယံ.

(သန္တာကာယမထေရ်) နေတ်လုံထွဲတ်ဖါကိုအမျိုကွာဟဲဝဲမထေရ်မေသ်လံယံ ဃိုမံယံအဝဲမူယံယံဂးသ်ကွးယံတီယံကျိယံဝဲဂေယံမဒ်ထီတ်ဝဲမထေရ်မူယံယံ ဂးသ်ကွးယံတီယံကျိယံဃိုနဲသ်သံသေတ်ခဲလဲယံရံဒဲကစသ်ယွယံလံယံ.

ကူသ်ဒိုတ် ထံယွယံကစသ်ကွဲဇံ.

ကစသ်ပွဲသ်သေတ်နေတ်ဒေဒဲဝဲ (သန္တာကာယမထေရ်) သောဒ်လဲယံကေယံ အိုက်ဆုတ်တီယံကျိယံဂးသ်ကွးယံအေယံတရေယံဂေယံဝဲနဲသ်သံမျိုတထံတ်ဖုဝဲမံယံ ကစသ်.

ဖိုအဲတ်နဲသ်သံသေတ်ဇံ.

တသ်လုံနဲသ်သံသေတ်နေတ်ဒေဒဲဝဲ (သန္တာကာယမထေရ်) သောဒ်နံသ်စသ် အမူယံအယယံသေတ်ဂးသ်ကွးယံမူဒ်မျိုအိုတ်ကြဲဒဲလံယံတဲဝီယံလုံဖဲလလ်မေဒ် တေယံသနယံတံယံဟောဖှာဝဲဒတ်လံယံ.


အနေဒ်ချိုဒ်မေဒ်တေယံသနယံတံယံ

သန္တာကာယော သန္တာဝါစော၊
သန္တာဝါ သုသမာဟိတော။
ဝန္တာလောကာမိသော ဘိက္ခု၊
ဥပသန္တာတိ ဝုစ္စတိ။

အခဲလုံပကညံ ... နံသ်စသ်ဂးသ်ကွးယံ နောဒ်ဂးသ်ကွးယံသ ဒ်ဂးသ်ကွးယံ အိုတ် ဝဲတီယံကျိယံဝီယံဘောဒ်ခါလံယံကွေလ်လောကီယံစု ကဝဲယံ ဟိုဒ်စီဝီယံဝဲနဲသ်သံနေတ်ပွယ်ခုတ်ကဘဒ်ဒေါဒ် ကောဒ်ကြဲဒဲလံယံ.

မေသ်ဝဲမေဒ်တေယံသနယံတံယံကတးသ်ဘုံ(သန္တာကာယမထေရ်) နေတ်ကုယံ ဝဲလုံ (အရဟတ္တဖိုလ်) လံယံဟဲတုယံဖိုတ်ကမူးသ်ဖုညာသေတ်နသ်ကေကဲထံတ် ဝဲအဘျဲဒ်အာဟောဖှာနေတရာမေသ်လံယံ.

သန္တာကာယမထေရ် . ပိုဒ်ထူဒ်ဒီယံလီ.



(၁၀)

နဂါလမထေရ် . ဝိဒိဏ္ဍိ

ကစသယွယ်နေတ်သယ်ဂူတ္တိဒ်ကံသဇေယတဂိုယ်ဖျသ်ပူယ်ဆိတ်နံယ်ဒေဒိဝဲခါ
အကျ်ပျူဒိဝဲ (နဂါလမထေရ်) ဟို . (အတ္တနာ စောဒယတ္တာနံ) စဒိထံတ်မေဒိ
တေယ်သနယ်တံယ်ဟောဖှာဝဲဒတ်လံယ်.

**ပျိဒ်ခိုဒ်ပယ်ကဲသဒ်
တူသ်ငါသဒ်ပွယ်ဖွံတ်တဂယ်**

ကူထံတ်နယ်ငဲယ်ဖိုတကုဒ်ယောဒိထံတ်တဲသ်ကလဲယ်ထဲသ်တသ်မေသ်ဝဲဘတ်
တူသ်ငါသဒ်ပွယ်ဖွံတ်ပေါလ်ခွါတဂယ်နေတ်မထေရ်တပါထီတ်ဟိုစဒိဝဲဒတ်လံယ်.

နယ်နေတ်ဖွံတ်နဒ်ရဒိဘတ်ဟဒ်လုသ်အံတ်သဒ်မူထဲဒ်ကဲနဲသ်သံအိုတ်တကဲဝဲဇေယ
ကစသ်ဇံ.

ဖွံတ်နဒ်ဒေဒိဝဲကစသ်ပွဲသ်မတဂယ်ကမယ်နဲသ်သံနေဇံယ်လဲတ်ကစသ်.

နမေကဲနဲသ်သံယယ်ကမယ်နေနယ်ဇေယ.

ကစသ်ဇံ.

ဂေယ်လီမံယ်ကစသ်ပွဲသ်ကကဲနဲသ်သံလံယ်.

မထေရ်နေတ်ကေယ်ကွဲထံတ်ပွယ်ဖွံတ်လုံဇေယတဂိုယ်ဖျသ်မယ်နဲသ်ထံတ်ဝဲ
• လံယ်ကူဝဲနယ်ငဲယ်ကုဒ်ဒးဒိထဲသ်လုံဖျသ်ကရးသ်ခူးသေတ်တထူတ်လိုယ်ကွဒ်လံယ်
ဃလ်နေဝဲလံယ်. အစွဲပျူဒိဒးဒိထဲသ်ဟိုနဲသ်သံနေတ်ဒေါဒ်ကောဒိဝဲလုံ (နဂါလ

မထေရ်) လံယ်မထေရ်နေတ်အံတ်ဘတ်ဝိတ်ဆးယိုတယေလ်တမံသ်ဘံတ်သိုထံတ်
ဝဲလံယ်နေတ်ဘုံတမုံသ်လးယ်ဝဲသယ်သနယ်ဒွဲကထွဲဒ်ဝဲဒးဒ်တသ်စေဒ်ကူလုံကွဒ်
လံယ်ပလ်နယ်ဝဲယ်ကုဒ်ဒးဒ်ထဲသ်အိုတ်ဟဲဝဲလံယ်ကွသ်ဝဲနယ်ဝဲယ်ကုဒ်ဒးဒ်ထဲသ်ဝိယ်
ဟဲယ်...တသ်မဲလ်ရှုဒ်တအိုတ်ပွယ်ဇံ့.

နယ်နေတ်လူယ်ထွဲဒ်ဝိယ်ကူထံတ်နယ်ဝဲယ်ကုဒ်ဟဒ်တူသ်ငါသဒ်နသာလိုတ်ဝဲ
ဒေဒ်ဇေဒ်နေတ်သိုတ်သံလံယ်သဒ်ဘုံမိုတ်ထွဲဒ်သဒ်လံယ်မသ်ဝဲလံယ်ဒီသံသး
သံဘုံညီငွေဒ်ထံတ်ဒေါဒ်ဒေဒ်လုံညာတးလဲယ်ဝိယ်သိုတ်သံလံယ်သဒ်ဟာကေယ်
ကဒါဝဲလံယ်ဒေဒ်အီယ်မံယ်မေညီငွေဒ်သယ်သနယ်ဒွဲဒေဒ်လုံညာတးမယ်ဝဲလံယ်
နဲသံသံသေတ်ခံစဒ်ဝဲဒတ်လံယ်.

နဲသံသံ (နဂါလ) ဇံ့.

ဘတ်မဒုနလဲယ်ဖဲတသ်လံသ်နေတ်ကူးကူးလဲတ်ကစသ်သေတ်ဇံ့.

ကစသ်ပဂ်သ်လဲယ်လုံတရတ်အိုတ်လံယ်မံယ်.

ဒေဒ်အီယ်မို (နဂါလမထေရ်) နေတ်သိုတ်သံလံယ်နဲသံစသ်သဒ်ဂုယ်အာထိုဒ်
ဝဲတရာတယေလ်တမံသ်တုယ်ဝဲလုံ (အရဟတ္ထဖိုလ်) လံယ်နယ်ဝဲယ်ကုဒ်ဒးဒ်
ထဲသ်အိုတ် တလဲယ်လးယ်ဝဲယိုနဲသံသံသေတ်ခံစဒ်ဝဲဒေါဒ်လံယ်နဲသံသံ (နဂါလ)ဇံ့.
နတလဲယ်လုံတရတ်အိုတ်လးယ်ဇေယ်.

ကစသ်သေတ်ဇံ့.

လုံညာဆဲဒ်စဒ်သဒ်ဒးဒ်တရတ်ယိုလဲယ်ဝဲလံယ်ခါအီယ်ဆဲဒ်သဒ်သဒ်တအိုတ်
လးယ်ဝဲယိုတလဲယ်လးယ်ဝဲမံယ်.

ဟူဘတ်တသ်တဲဒေဒ်နေတ်ဘုံနဲသံသံသေတ်ခံ (နဂါလမထေရ်) နေတ်
တမေသ်တဘဒ်တဲဝဲဒတ်အရဟတ္တဒ်ဖိုလ်တသ်တဲလံယ်တဲဝိယ်လဲယ်ရှုဒ်ပျဒ်ဝဲကစသ်
ယွယ်ဘုံ.

ဖိုအဲတ်နဲသံသံသေတ်ဇံ့.

အံယ်...မေသ်မံယ်.

ယဖိုခွါ (နဂါလမထေရ်) နေတ်ကေယ်ပျေဒ်တေတ်သိုတ်သံလံယ်နဲသံစသ်
သဒ်ယိုသံတသ်မယ်ဝိယ်လီမံယ်တဲဝိယ်လုံဖဲလလ်ခေဒ်တေယ်သနယ်တံယ်ဟောဖှာ
ဝဲဒတ်လံယ်.

အနေဒိချိဒိမေဒိတေယံသနယံတံယံ

၁. အတ္တာနာ စောဒယတ္တာနံ၊
ပဋိမံသေထ အတ္တနာ။
သောအတ္တဂုတ္တော သတိမာ၊
သုခံ ဘိက္ခု ဝိဟာဟိသိ။

အခံလုံပကညံ

... နံသံစသ်ကိုယ်တဲယံပျေတ်တေတ် သိုတ်သံလံယံကေယံသဒ်
ငံယံစိဒ်ဆေလံယံနံသံစသ်သဒ်ငံယံ နယံနေတ် ဘိတ်သ္မိ
(လုံခြုံ) ဂေယံကေယံစံဒ်ရုံဒ်နံသံစသ်ပွယ် ကဲထံတ်ပွယ်
သတိဒ် တရုအိုတ်ကစသ်တဂယ်ဝိယံအိုတ်ဘတ်ဝဲခုတ်
ကဘဒ်လံယံ.


၂. အတ္တာ ဟိ အတ္တနော နာထော၊
ကော ဟိ နာထော ပရောသိယာ။
တသ္မာ သံယမ မတ္တာနံ၊
အသံ ဘဒြိဝ ဝါဏိဇော။

အခံလုံပကညံ

... နံသံစသ်လံယံကဲထံတ်ဝဲကိုက္ခတ်လံယံသဒ်ငံယံနံသံစသ်
လံယံဘတ်လဲယံကတိဒ်ကွဲမယ်ဝဲဒတ်မေသ်လံယံဗိုမံယံ
ကသေတ်ကိုယ်သဲယံနေတ်ကသေတ်ဗိုဂေယံစံဒ်ရုံဒ်ကေယံဝဲမေသ်
သောဒ်စံဒ်ရုံဒ်လံယံကေယံနံသံစသ်သဒ်ငံယံ.

မေသ်ဝဲမေဒ်တေယံသနယံတံယံကတးသ်ဘုံပွယ်အာဂယ်သေတ်တုယံဝဲလုံ
(သောတာပတ္တိဖိုလ်) လံယံ.

နဂံလမထေရ်၊ ဝိဒိထူဒိဗိယံလီ.



(၁၁)

ဝက္ကလိမထေရ် . ဝိဒ်ထ္ဋိဒ်

ကစသယွယ်နေတ်ယယ်စကျိယ်ကံသ်ဝေယ်လူဝိုယ်ဖျသ်ပူယ်ဆိတ်နံယ်အိုတ်
ဒေဒ်ဝဲခါအကျ်ပျုဒ်ဝဲ (ဝက္ကလိမထေရ်) ဃို. (ပါမောဇ္ဇ ဗဟုလော ဘိက္ခု)
စဒ်ထံတ်မေဒ်တေယ်သနယ်တံယ်ဟောဖှာဝဲဒတ်လံယ်.

ပျိဒ်ခိဒ်ပယ်ကံသ်ဒ်

ကျိယ်ညျိယ်ယွယ်ဒိုတ်အိုတ်ရဒ်ပွယ်

သယ်ဝူထ္ဋိဒ်ကံသ်ပူယ်နေတ်မိယ်လုံ (ဝက္ကလိ) ပိုယ်နာအိုတ်တဂယ်ဟဲဒေါဒ်
မေယ်လုံဝေသ်ပူယ် မေသ်ကစသ်ယွယ်လဲဒ်ခနယ်တံယ်ဒိုတ်ဆေဒ်လံယ်အဒ်အံ
အဆံဆံထိတ်ဝဲဒိုတ်တသ်ဃီလဒ်ဂေယ်ဝါလးပွဲယ်နေတ်ကွသ်တဘွဲယံဒ်ယဲတကဲ
ကျိယ်ညျိယ်ရဒ်ဝဲဃို.

ယယ်နေတ်မေကဲနဲသ်သံလုံကစသ်ယွယ်အိုတ်နေတ်ကစသ်ယွယ်လံယ်ကျိယ်ညျိယ်
အရုံလ်ကယ်ယဒ်ယံဘိုကထိတ်ဘတ်ဝဲဆိုမိုတ်ဝီယ်ကဲဝဲနဲသ်သံလံယ်ကဲနဲသ်သံဝီယ်ဘွဲ.
မယ်လိုပဒ်လိဒ်ဂေသ်အာထိုဒ်ဂုယ်လံယ်သဒ်ဂေသ်တမယ်ဝဲဖဲဆးကတံသ်အိုတ်
တမျှဒ်ထိထိဆဒ်ဆဒ်ဆိတ်နံယ်ကွသ်ကစသ်ယွယ်ဖူမျှယ်ဘာဝဲလံယ်. ကစသ်ယွယ်
နေတ်အိုတ်ခေါဒ်ကွသ်ဝဲလုံ (ဝက္ကလိမထေရ်) ပယ်ရမိယ်ကပွသ်ထံတ်အခါဆး
ကတံသ်ဃိုတထဲဝဲနဲမိယ်ဒေဒ်လံယ်တုယ်လုံပွသ်ထံတ်ခါဘတ်ဘွဲ.

(ဝက္ကလိ) ဇံ.

နက္ခသံဝဲယယ်ကစသ်တသ်အုတ်ပိုဒ်ပွဒ်ခယ်တယ်ကိုယ်နဂံသ်အဘျဒ်တအိုတ်
 ဝဲမံယ်ပွယ်လုံထီတ်တရာကစသ်နေတ်လံယ်ဒေဒ်ဝဲထီတ်ယယ်ကစသ်ယွယ်မံယ်
 ပွယ်လုံတထီတ်တရာနေတ်ဒေဒ်ဝဲတထီတ်ယယ်ကစသ်ယွယ်မယ်သဒ်မေသ်လံယ်
 သိုတ်သံဝဲလံယ် သိုတ်သံဝဲနသ်ကေ (ဝက္ကလိမထေရ်) နေတ်ဟဒ်ဖဒ်ကစသ်ယွယ်
 တကဲဒေဒ်နေတ်ဘွံကစသ်ယွယ်ခံ (ဝက္ကလိ) ပွယ်ဖုံဒ်မေတအိုတ်ကျိဒ်တနေသ်ဝဲ
 မံယ် ထီတ်လံယ်ဝဲဃိုဘိုဒ်ကနွံလ်ကဒ်ဝသ်ဘွံ ကညဒ်ဝဲလုံယယ်စကျိဒ်ကံသ်လံယ်
 ဖဲကဒ်ဝသ်တနီယ်နေတ်တဲဝဲ (ဝက္ကလိ) ဇံ ထွဲဒ်လဲယ်ကွေလ်ဇံယ် (ဝက္ကလိ) ဇံ
 ထွဲဒ်လဲယ်ကွေလ်ဇံယ်. နံဟဒ်ဝဲလံယ် (ဝက္ကလိမထေရ်) ခံ.

ယယ်နေတ်ကစသ်ယွယ်ဂံယ်ထေဒ်မဒ်အိုတ်မေတနေသ်လးယ်ဝဲနေတ်. သဒ်မူ
 နသ်ကေအဘျဒ်တအိုတ်မံယ်ထံတ်လုံ (ဂိဇ္ဈကုဋ်) ကစးသ်ခိုတ်ကဖုသီလံယ်သဒ်လံယ်
 ဆိုမိုတ်ဝီယ်ထံတ်ဝဲလုံ (ဂိဇ္ဈကုဋ်) ကစးသ်ခိုတ်လံယ်. ကစသ်ယွယ်နေတ်ထီတ်ဝဲ
 (ဝက္ကလိ) ပေယ်ပါလံယ်နွေဒ်ရဒ်မဒ်နေတ်မံယ်. နဲသ်သံဝဲအီယ်လုံယယ်ကစသ်
 ယွယ်အိုတ်မေတနေသ်တသ်ကိုညသ်သဲတ်သယ်ဂံသ်နေတ်. ကဘတ်နေသ်မဲဒ်ဖိုယ်
 ခွေဒ်ယသ်ကတပူသ်ဝဲလံတ်မံယ်စံတ်ထီကွသ်လံယ်ဝီယ် ကပျဒ်လံယ်နံသ်စသ်သဒ်
 ပူသ်ဝဲယံယ်ချီယ်တံယ်ကပြုသ်ခဒ်နေတ် (ဝက္ကလိမထေရ်) စိုယေလ်သဒ်ကိုသ်
 သောကဒ်လံယ်မသ်ကွေလ်ဝဲလံယ်ကစသ်ယွယ်နေတ် တဖဲဒ်ဆီထီကမာ ထီသေဒ်
 လးလ်ဝဲနေတ်လုံအခွေကေယ်မယ်ပွဲယ်ကဒါနေဝဲမေသ်သောဒ်ဒေဒ် (ဝက္ကလိ
 မထေရ်) သဒ်မုံသ်ပးယ်ကအိုတ်ထံတ်ကဒါကေယ်နေတ်မံယ်လုံဖဲလလ်ခေဒ်တေယ်
 သနယ်တံယ်ဟောဖှာနေဝဲလံယ်.

အနေဒ်ချိဒ်မေဒ်တေယ်သနယ်တံယ်

ပါမောဇ္ဇ ဗဟုလော ဘိက္ခု
 ပသန္နော ဗုဒ္ဓသာသနေ။
 အဓိဂစ္ဆေ ပဒံ သန္တံ၊
 သင်္ခါရုပသမံ သုခံ။

အခံလုံပကညံ ... သဒ်ခုမုံသ်ပးယ်ဂေသ်အာဝဲနဲသ်သံနေတ်လုံကစသ်ယွယ်
 သယ်သနယ်ခွဲကျိယ်ညိယ်ဝဲကဲသဒ်သေယ်ခယ်ရဒ်တရာသေတ်
 ချိဒ်ကွေလ်ခုတ်ကဘဒ်သဒ်နေတ်ဗယ်သူခဒ်နေသ်ဘတ်ဝဲ
 လံယ်.

ဝီယံဘုံကစသယွယ်နေတ်ယိုလ်သံယံစုလုံ (ဝက္ကလိမထေရ်) အိုတ်.

ဖိုအဲတ် (ဝက္ကလိ) ဇံ.

ဟဲဇံယံ ဘတ်ပိုယံဖိုဒ်တဂေယံဟဲဘာကေယံယကစသယွယ်ဇံယံ. ယယံကစသယွယ်လုံကီလေလ်သယံတသ်ဘတ်အးကွာကထုံဒ်ခွာပူယံဖိုဒ်ကေယံနယံဇံယံ လုံကီလေလ်သယံစးဘွဒ်ကွာနဘတ်ပူယံဖိုဒ်မံယံတဲဝဲလံယံ.

(ဝက္ကလိ) ပုလံယံလုံကစးသ်ခိုတ်ဂေသ်




(ဝက္ကလိမထေရ်) ခံ.

ယယံနေတ် ဘာကစသယွယ်နေတ်ဘတ်ခွေဒ်ယသ်လီ သဒ်မုံသ်ခိုတ်အိုတ်ရဒ်ဝဲယိုကလဲယံကွဲတထီတ်ဝဲနေတ်မံယံ. လုံကစသယွယ်အိုတ်ဖုညိုလံယံဝဲတမိုပံလံယံဖဲအိုတ်ကစးသ်ခိုတ်ဒေဒ်လဲဒ်အူခါလံယံခံက်ကခါနေတ်ကစသယွယ်ဟောဖှာတရာစံတ်ထီဆေယံချေယံဝဲထုံဒ်ခွာသ်သဒ်ဒးဒ်နေဒ်သဲဒ်မူဒ် (ပီတိ) ဝီယံဒးဒ် (ပဋိသန္တိဒါ) လွီသ်ပါတဘုံပံတုယံဝဲလုံအရဟတ္တဒ်ဖိုလ်လံယံဘိုတ်ပုလံစုဘာကစသယွယ်ဟာကေယံလံယံဝဲမူဒ်တုယံကစသယွယ်အိုတ်လံယံ. ကစသယွယ်နေတ်သတယံတရာအိုတ်ပွယ်ခဲလးသ်ကွာ (ဝက္ကလိမထေရ်) ပလ်နေဝဲအမျဒ်ကတးသ် (တေဒဂ်) လံသ်လဒ်လံယံ.

လံယံဆံတိုသ်နံတ်

- * ပွယ်အာဂယ်သေတ်နေတ်ဒေဒ်သတယံယတာထံတ်ဘတ် ဟောနေတရာပွဲနုံလ်ဝဲကျိဒ်တာလံယံ.
- * မေလုံ (ဝက္ကလိ) ခံမေသ်သတယံတရာအိုတ်ရဒ်ခိုတ်ယိုဘတ်မယ်လံယံရှယ်သတယံတရာဟောဖှာကျိဒ်တာနုံလ်ကေယံဝဲလံယံ. အီယံခံမေသ်ဝဲလံယံဆံတိုသ်နံတ်လံယံ.

ဝက္ကလိမထေရ် . ပိုဒ်ထွန်ဝီယံလီ.



(၁၂)

သုမနုသာမဏေ . ဝိဒိတ္တိဒိ

ကစသယွယ်နေတ်သယ်ဂူတ္တိဒိကံသ် (ပုဗ္ဗာရုံ) ဖျသ်ပူယ်ဆိတ်နံယ်အိုတ်ဒေဒိ
ဝဲခါအကျ်ပျုဒိဝဲ (သုမနုသာမဏေ) ဟို. (ယော ဟဝေ ဒဟရော ဘိက္ခု)
စဒိထံတ်မေဒိတေယ်သနယ်တံယ်ဟောဖှာဝဲဒတ်လံယ်.

အတေဒိပေဒိယဒိ

**(အရှင်အနုရုဒ္ဓါမထေရ်) လုံညာဂေသ်ကျိယ်
ဖဲနေတ်ခါဟိပလိဝဲဆူဒိမံယ်**

တလးကွေလဝဲကဗယ်တကလံသ်ဖဲဒိုတ်ပဒုမိုတ္တိယ်ရဒိကစသယွယ်စုပူယ်ခါ
နေတ်မေသ်လံယ်ပေါလ်ခွါတဂယ်နေတ်ဖဲကစသယွယ်ပွဲသ်သယ်ဝကဒိသေတ်ကွာ
ထိတ်ဝဲမဟယ်သယ်ဝကဒိတပါနေသ်အပေယ်ညေယ်အေယ်တတဲဒိပွဲဒိထူနေတ်
ပညိတ်လိုတ်ဘတ်ဝဲဟို ယွယ်ဒးဒိသံကမူးသ်သေတ်နွီသံပဒိလို. ပျုဒိစုဒိလိုဒိ
ကျေဘူတ်ဘာဖဒိဒိုတ်ဝိယ်ဘုံ.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွဲဇံ.

ကစသ်ပွဲသ်နေတ်လုံဒိကဟဲဖဲဒိကစသ်ယွယ်စုပူယ်ဒတ်ခါ. ကဲဘတ်လသ်
နေသ် (ဒိဗ္ဗစကျအဘိညာဉ်) နဲသ်သံတပါလသ်တကေယ်ကစသ်ဇံ ဆူဒိတံဝဲလံယ်.
ကစသ်ယွယ်ကွသ်လံယ်ဝဲဒးဒိအနယ်ကတယ်သဒိပံညာထိတ်ဖှာဝဲလုံလးပွဲယ်
ဂေယ်နေဒိ. စဒိဖဲကဗယ်တုယ်ကဗယ်တကလံသ်ခါဘုံကောဒိတမဒိယွယ်ကစသ်

ကွဲဟဲဖဲဖဒ်ပွေဒ်ဝဲလံယ် ဖဲယွယ်ကစသဲဝဲနေတ်လဲဒ်ထဲဒ်ဘွဲနေသ် (ဒိဗ္ဗစက္ခု အဘိညာဉ် တေဒဂ်ဘွဲထူး) ကဲထံတ်ဝဲ (အနုရုဒ္ဓါမထေရ်) လံယ်ဟေတ်ဝဲပျယ်တေဒ်မေသ်လံယ် ပဒူမိတ္တိယ်ရဒ်ကစသ်ယွယ်ပျုဒ်ပရိနေတ်ဗယ်ဝီယ်လံသ်ဒိဘွဲမေသ်ဝဲ ပေါလ်ခွါနေတ်လုံနဲသ်သံသေတ်အိုတ်နေသ် (ဒိဗ္ဗစက္ခုအဘိညာဉ်) ဂေသ်ကျိယ် ပရိကယ်ပတီရုံဒ်ထံတ်ဝဲလံယ်လုံနဲသ်သံသေတ်တဲတးဒိုကနတ်ကျေဒ်ဂုယ်မယ်ဝဲဒတ် ခွီယူယ်ဇနယ်အိုတ်ယိုတ်ထူဖဒ်ဒိုတ်ဝဲဒ်ဝဲဒ်ကထိုတကဒ်ဒးဒ်သိုမေတ်အူဒွဲတ်ပူယ် ဇေဝယ်မယ်ဘူတ်ဝဲလံယ်သိဘွဲကဲထံတ်လုံနဲဒ်ကံသ်ဝီယ်ကညံကံသ်နဒ်ကံသ်ထံတ် လံယ်ကျေယ်လီယ်ဝေသ်ဝဲလံယ်.

မေသ်ယောဒ်နံတ်ပဝဒ် (အန္ဓဘာရ) ဆွဒ်တံ

ဒေဒ်အီယ်မံယ်ကျေယ်လီယ်ဝဲအီယ်လံသ်ဒိဘွဲတခါဒတ်လုံ (အပရာပရိယဝေဒနိယကံ) အကျိဟေတ်ဝဲဖဲပတ်တဒ်ကဗယ်ပဝဒ်တခါဒတ်ဝဲဒူပြံသ်ကသိကံသ် ပူယ်ကဲထံတ်ဘတ်ပွယ်ဖွံတ်မိူလံယ်မိဝယ်ဝဲ (အန္ဓဘာရ) ဒိုတနေလ်သဒ်ဒးဒ် (သုမန) သဲထီယောဒ်ဆာနံတ်ပဝဒ်လုသ်လံယ်အံတ်ဝဲသဒ်မူလံယ် (သုမန) သဲထီဖဒ်ဒိုတ်နေတ်. ကောဒ်နီယ်ဒဲဒ်မယ်ဝဲဘူတ်ဘာဖဒ်ဒိုတ်လံယ်တနီယ်မုသ်ဒေါဒ်.

မိယ်လုံ (ဥပရိဋ္ဌအရှင်ပစ္စေကဗုဒ္ဓါ) ဂဲယ်ထးတ်လုံနီရောဓသမယ်ပဒ်ဝီယ်. ကဘတ်ချီမံဒ်မတဂယ်လဲတ်ကွသ်လံယ်နေတ်ထီတ်ဝဲလုံ (အန္ဓဘာရ) လံယ်ဖဲနေတ်ခါ (အန္ဓဘာရ) နေတ်အိုတ်လုံပွသ်ကွာဟာကေယ်ယောဒ်နံတ်လံယ် (အရှင်ပစ္စေကဗုဒ္ဓါ) နေတ်ယိုသ်တသ်ဘံဟီထံတ်တဖျံသ်ဒးဒ်တကိုဟဲကညဒ်ဆးထးတ် (အန္ဓဘာရ) မဲလ်ညာလံယ် (အန္ဓဘာရ) ခံ.

- ကစ်သံဇံ.
- နေသ်ဆိုမေယ်ခိုတ်လီယေ်ကစသ်.
- ဖိုကယ်အိုတ်ဝဲတကတ်ဇံ.
- နေသ်လံတ်မံယ်.
- ကစသ်ဇံ.

မေဒေဒ်နေတ်အိုတ်ခေါဒ်ကညဒ်တပနုလ်ဖိုဇ်ယ်ကစသ်ရုံဒ်ထံတ်ဝီယ်ပလ်လံယ် အနံတ်ယောဒ်ကရံဟာကေယ်စိတ်လုံဟီတ်တုယ်စဒ်ဝဲအမာလံယ်.

- အဲတ်ဒေမုတ်ဇံ.
- ယဂံသ်နပလ်နေမေယ်အိုတ်လံတ်ယေ်.
- အဲတ်ဝယ်ဇံ...အိုတ်မံယ်.

(အန္ဓဘာရ) ကေယ်စိတ်ကဒါလုံ (ပစ္စေကဗုဒ္ဓါ) အိုတ်ဝီယံယေတဖျံသံနံသံ စသံဂံသံမေယ်လူနံလံမယ်ဘူတ်ကွေလံဝဲ (ပစ္စေကဗုဒ္ဓါ) လံယံဝီယံဘုံ.

ကစသံဇံ.

ကစသံပွဲသံမယ်ဘူတ်ဘတ်မေယ်စိုကမံယံယိုလုံဖွတ်နဒ်မို့ကွာပူယ်ဘတ်လသံ ကောဒ်ဃတ်ဒဲဒ်ကဲထံတ်ကောဒ်ဃတ်တအိုတ်တသံတဲ. သုတဲဘတ်တဂေယ် လုံဖွတ် နဒ်ပေယ်ပါဘတ်လုသံလံယံသဒ်မူကွာပူယ်ဖွဲဒ်ဘတ်လသံတကေယ် တအိုတ် တသံတဲတဟူဘတ်ဝဲတဲဘတ်ဝဲတသီတ်ညာဘတ်ဝဲကဲဘတ်မံယံကစသံဆူဒ်တံ ဝဲလံယံ (ပစ္စေကဗုဒ္ဓါ) ခံ.

ဂေယ်ဝါဘူတ်ကယ်အိုတ်ဝဲနဲတကတ်ဇံ.

ဆူဒ်တံဃေဝဲတးလးပွဲယံလသံတကေယ်အနုဒ်မောဒ်နယ်ပျုဒ်ဝီယံကညဒ်ဝဲလံယံ အိုတ်ခေါဒ် (သုမန) သဲထီဟိတ်ပူယ်နဒ်ခံ.

(အန္ဓဘာရ) တသံဘူတ်နေတ်လံယံအဒ်အံဒိုတ်အိုတ်ဝဲမံယံ (ဥပရိဋ္ဌအရှင် ပစ္စေကဗုဒ္ဓါ) အိုတ်ဂးသံကွးယံမယ်ဘူတ်ဝီယံဝဲလံယံတဲဝီယံကောဒ်ဝဲ (သာဓု) သးဘုံလံယံ.

သဲထီဖဒ်ဒိုတ်ခံစဒ်ဝဲလံယံ. ကစသံနဒ်မေဇံ.

ယမယ်ဘူတ်တသံယေလံမဒ်ဝဲလီနဒ်မေတထီတ်ဝဲလံတ်ဇေယ်.

သဲထီဖဒ်ဒိုတ်ဇံ.

စေဒ်ပတြးယံနတသံဘူတ်တမေသံမံယံ (အန္ဓဘာရ) မယ်ဘူတ် (ဥပရိဋ္ဌအရှင် ပစ္စေကဗုဒ္ဓါ) မေယ်ခိုတ်တသံဘူတ်ယကျိယံညိုယံယို (သာဓု) ကောဒ်ဝဲမေသံ လံယံ.

ဃေပွေယ်နေ (အန္ဓဘာရ) တသံဘူတ်ဂေသံ

အံယံ...လံယံအဒ်အံတမ့်ဒိုတ်လံယံ ယယ်နေတ်မယ်ဘူတ်ဝဲတဘးဒ်အီယံ နသံကေနဒ်မေစေဒ်ပတြးယံဝဲတကဲဒိုတ်နေလံသဒ်ဒးဒ်ယယ်လုသံလံယံသဒ်မူ (အန္ဓဘာရ) နေတ်ဘူတ်ဝဲတဘုံနဒ်ခံစေဒ်ပတြးယံဇေယ် ကဲဝဲမံယံယမေဃေပွေယ် နေ (အန္ဓဘာရ) မေယ်ခိုတ်တသံဘူတ်ဒုကဂေယ်မံယံဆိုမိုတ်ဝီယံမးကောဒ်နေ (အန္ဓဘာရ) ဟဲတုယံဘုံစဒ်ဝဲလံယံ.

ပေါလံခွါဇံ.

နယ်နေတ်တနီယံညာတမိယံတမို့နဟေတ်မယ်ဘူတ်တသံအိုတ်ဝဲဇေယ်.

ကစသ်သဲထီဇံ့.

ယကအံတ်ဂံသ်မေယ်ဟေတ်မယ်ဘူတ်ဝဲ (အရှင်ဥပရိဋ္ဌပစ္စေကဗုဒ္ဓါ) လံယ်
မေဒေဒ်နေတ်နဟီစေအီယ်ဝီယ်နတသ်ဘူတ်ဟေတ်လံယ်နံယ်ယယ်ဇံယ်.

ကစသ်သဲထီဇံ့.

ဟေတ်နယ်တကဲမံယ်.

သဲထီဖဒ်ဒိုတ်ခံ.

ဟေတ်ထဒ်စေတမးဃေထံတ်ဝဲဒေါဒ်. အီယ်ဟီနေစေတမးနတသ်ဘူတ်ဘျဲဒ်
ဂံသ်ဟေတ်ယယ်ဇံယ်.

ကစသ်သဲထီဇံ့.

ကလဲယ်တဲတ်ပးဒ်ကံတ်စဒ်ကစသ်ဒိုတ်ဝီယ် ကဟာကေယ်ကူးကဒါနယ်တဲဝီယ်
လုံအခွေ (အန္ဓဘာရ) လဲယ်စိတ်လူယ်ထွဲ (အရှင်ပစ္စေကဗုဒ္ဓါ) ချဲဒ်ဘုံကစသ်ဇံ့.

(သုမန) သဲထီဃေကစသ်ပွဲသ်တသ်ဘူတ်မံယ် ကစသ်ပွဲသ်ဘဟ်မယ်ဒေဒ်
လဲတ်ကစသ်ပတီရုံဒ်ဝဲလံယ်.

တကတ်ဇံ့.

ကတဲပျဒ်နယ်အဒိုအူမယ်တမိယ်လံယ် ဟီတ်အိုတ်တကယယ်တဝံတဖူးတ်ပူယ်
ဟီတ်တဖူးတ်နေတ်ဒွဲတ်ကဲယ်ဃလ်မေတ်အူလံယ်အိုတ်တံသ်ဟီတ်အဂယ်ဖုခံဒးဒ်
သုသေတ်မေတ်အူပွေလ်ဟဲကူဒွဲတ်ထဒ်နေဝဲခါ မူယ်လဒ်မေတ်အူကပံယ်အယံယ်
လံယ်မသ်လးလ်ဝဲဇေယ်.

ကစသ်ဇံ့.

မေတ်အူယံယ်သေတ်ကပံယ်ဒိုတ်အိုတ်အာထံတ်ဝဲမံယ်ကစသ်.

တကတ်ဇံ့.

ခါအီယ်သေတ်ဒေဒ်ဝဲအဒိုအူပမယ်သောဒ် နမယ်ဘူတ်ယယ်ကူဒ်တဘူးတ်ဖို
မေသ်ဂေယ်ဂေယ် မေယ်တနံတ်ဟးယ်ဘူတ်ဝဲမေသ်ဂေယ်ဂေယ်မေဟေတ်နံယ်
ပွယ်အဘျဲဒ်ဖိုတ်နေတ် နမေဟေတ်ပွယ်နဘူတ်ဘျဲဒ်ကေယ်တိုပွါအာထံတ်လံယ်
တဲဝဲမံယ်.

- ယောဒ်နံတ်ကစသ် (အန္ဓဘာရ) ကဲထံတ်သဲထီဂေသ်

(အန္ဓဘာရ) ဟာကေယ်ဝီယ် တဲပျဒ်ဝဲသဲထီဖဒ်ဒိုတ်လံယ်.

ကစသ်သဲထီဇံ့. တသ်ဘူတ်ဘျဲဒ်ဖိုတ်ဟီကေယ်ဇံယ်.

ပေါလ်ခွါငုံ၊ မေဒေဒ်နေတ်နဲသေတ်စေတမးဟီကေယ်ဇံယ်.

ယမယ်ဘူတ်မေယ်နေတ်တဆာဝဲမံယ် သတယ်တရာကဲအာထံတ်ဂံသ်ပလံသ်
ဟေတ်ကစသ်သဲထီဘျဲဒ်ဖိုတ်လံယ် နဲနသ်ကေသတယ်တရာကဲအာထံတ်ဂံသ်
ဟေတ်ဝဲယယ်သေတ်ပူယ်ဇောယ်နကူသ်ဘျဲဒ်ဂံသ်ဟေတ်ဝဲလံယ် ပေါလ်ခွါငုံ
ဟီဇံယ်စဒ်ဖဲတနီယ်ညာခါအမူဒ်ဒိုတ်ဆေဒ်နေတ် နဲပေါလ်ခွါမယ်လးယ်တဂေယ်
လုံကွဲတဘိုဘိုတေထံတ်ဟီတ်အိုတ်ဇံယ် ဖဲလိုတ်ဒတ်ပျီဒ်စီဟဲဟီယအိုတ်တဲဝဲလံယ်
ဖဲတနီယ်လံယ်စံယ်ပယ်နသ်ကေ ဟူသီတ်ညာဘတ်ဝဲဂေသ်ကျိယ်ဃိုဟေတ်ဝဲ
(အန္ဓဘာရ) စီစေယ်ခုတ်ကဘဒ်ခဲလးသ်ဝီယ်သဒ်ကညံယ်လီချီမ့ဒ်ဝဲသဲထီဖဒ်ဒိုတ်
လံသ်လဒ်မေသ်လံယ် (အန္ဓဘာရ) နေတ်တပူယ်ဃံဒးဒ် (သုမန) သဲထီမယ်ဝဲ
ဘူတ်ကာဒေဒ်သောဒ်သီဘျဲအီတဝဲနဒ်ကံသ်တုယ်ဝဲလံယ်. နဒ်ကံသ်ကညံကံသ်
ထံတ်လံယ်ကျေယ်လီယဝီယ် ကောတမဒ်ကစသ်ယွယ်လဲဒ်ထဲဒ်ခါဘျဲ (သုဒ္ဓေါဒန)
ပုသ်ဒေခွါမေသ်ဝဲ (အမိတောဒနသာကီမင်း) ဟီတ်ပူယ်ဝတ်လံယ်နူလ်ဟုံဒ်ဝဲလံယ်.

**ပျီဒ်ခိုဒ်ပယ်ကဲသဒ်
(အနုရုဒ္ဓါမင်းသား) ကဲနဲသ်သံဂေသ်**

မယ်လောလ်ထွဲ . (အနုရုဒ္ဓါမင်းသား) ကဲနဲသ်သံဂေသ်ကျိယ်နေတ် (ပြည်
တော်ဝင် ဓမ္မပဒပထမတွဲ ၁. ယမကဝဂ် ၁၂. ရှင်ဒေဝဒတ်
ဝတ္ထု) ကွာစဒ်လုံ (အနုရုဒ္ဓါမင်းသား) ပဝဒ်လးပွဲယ်ကွဲဒ်
ဖှာပလ်ဝီယ်လီမေသ်လံယ်ဖဲအီယ်ကွာကဲထံတ်ယဟာတယ်
ဝီယ်လံသ်ဒီဘတ်တိုကံတ်ဒးဒ် (သုမနသာမဏေ) ဂေသ်
ကျိယ်ကကွဲဒ်ပျီဒ်ဝဲလံယ်မေလိုတ်ဝဲလးပွဲယ်နေတ်လုံနေတ်ကေယ်
ကွသ်ဟီနေကေယ်ဇံယ်အီယ်ခဲမယ်လောလ်ထွဲလံယ်.

ကဲနဲသ်သံဝီယ်လံသ်ခိဘျဲ

- (အနုရုဒ္ဓါမင်းသား) နေတ်လုံအဂယ် (သာကီမင်းသား) ဖုညာသေတ်မေသ်ဝဲ.
- ၁. (ဘဒ္ဒိယမင်းသား)
- ၂. (အာနန္ဒာမင်းသား)
- ၃. (ဘဂုမင်းသား)
- ၄. (ကိမိလမင်းသား)

၅. (ဒေဝတ္တမင်းသား) တပူယ်ဃံဒးဒ် (ဥပါလိဆတ္တာသည်) ဃုဂယ်နေတ် ကစသ်ယွယ်အိုတ်လုံအနုဒ်ပိယဒ်တခေါဒ်ပွသ်ကွာခါလဲယ်ကဲထံတ်ဝဲနဲသ်သံလံယ် (အရှင်အနုရုဒ္ဓါ) နေတ်နိယ်နယ်တပျဒ်ကျေဒ်ပိုဒ်ပဋိပဒ်ဂုယ်အာထိုဒ်ဝဲနေတ်မံယ် နေသ်ဝဲ (ပုဗ္ဗေနိဝါသဉာဏ်. ဒိဗ္ဗစက္ခုဉာဏ်. အာသဝက္ခယဉာဏ်) ကဲထံတ် ယဟာတယ်ဝိယ်လံသ်ခိဘုံတနိယ်မုသ်ခါဒးဒ် (ဒိဗ္ဗစက္ခုအဘိညာဉ်) နံသ်စသ်ပဝဒ် ကဲသဒ်ဂေသ်ကျိယ်ကေယ်စံတ်ထီသီကွသ်ဝဲဒတ်လံယ် ပဒုမိုတ္တိယ်ရဒ်ကစသ်ယွယ် လဲဒ်ထဲဒ်ခါ ဆုဒ်တံပလ်ဝဲမေသ်ဂေယ်ဂေယ် ဘတ်ကျေယ်လီယ်သယ်သယယ် တပဝဒ်ဒတ်ခါ ဒူပြိသ်ကသီကံသ်ပူယ်ဒိုတနေလ်သဒ်ဒးဒ် (သုမနု) သဲထီကဲထံတ် ဘတ်ဝဲ (အန္ဓဘာရ) ယောဒ်ဆာနံတ်ပဝဒ်မေသ်ဂေယ်ဂေယ်ဖဲ (အန္ဓဘာရ) ပဝဒ်ခါမယ်ဘူတ်ဘတ် (အရှင်ဥပရိဋ္ဌပစ္စေကဗုဒ္ဓါ) မေယ်ဒိုတ်နေတ်မေသ်ဂေယ် ဂေယ်သီတ်ညာထီတ်ဖှာဝဲလံယ်.

ဝိယ်ဘုံကဲဘတ် (အန္ဓဘာရ) ပဝဒ်ခါယဂိုယ်မံတ်ခွါမေသ်ဝဲ (သုမနု) သဲထီ နေတ်ခါအိယ်မေသ်ကဲထံတ်ဝဲဖဲလဲတ်စံတ်ထီသီကွသ်ဝဲဒေါဒ်လံယ်ကွသ်ဝဲဒတ်ခါမံယ် (ဂိဇ္ဈာဋီ) ပွသ်ကွာအိုတ်ကစးသ်ခံတ်ထေဒ်နေတ်မိယ်လုံ (မုဏ္ဍ) နိဒ်ကိုတဝံ အိုတ်လံယ်ဖဲတဝံနေတ်မိယ်လုံ (မဟာမုဏ္ဍ) တကတ်တဂယ်နေတ်ကောဒ်ဝဲ (မဟာ သုမနု စူဠသုမနု)ဖိုခွါအိုတ်ဝဲဒီဂယ်လံယ် ဖဲဒီဂယ်ကွာအတဒါမေသ်ဝဲ(စူဠသုမနု) နေတ်ဖဲနေတ်ခါကဲထံတ် (သုမနု) သဲထီ. ထီတ်ဖှာဝဲဒတ်လံယ်.

ပိသတ် (စူဠသုမနု) ခွံဒ်ကဲနဲသ်သံဂေသ်

(အရှင်အနုရုဒ္ဓါမထေရ်) ခံ.

ဖဲတသ်လံသ်နေတ် မေလဲယ်ကညဒ်ဒုဘျံဒ်ဖိုတ်ကအိုတ်မေသ်လံယ်ထီတ်လံယ် ဝဲဖဲကနုလ်ကဒ်ဝဒ်နိယ်သံဘုံလဲယ်ကဒ်ဝဲလုံ (မုဏ္ဍမ နိဒ်ကိုတဝံနေတ်လံယ်တကတ် (မဟာမုဏ္ဍ) နေတ်လုံညာခါလီဒ်ဒ်ဒဲမုသ်ပးယ်ဒးဒ် (အရှင်အနုရုဒ္ဓါမထေရ်) မေသ် ဝဲလံယ် (အရှင်မြတ်) ခံဟဲနုလ်ဒေါဒ်မေယ်လုံတဝံပူယ်ခါ (မဟာမုဏ္ဍ) ထီတ်ဃို တဲဝဲအဖိုခွါဒိုတ် (မဟာသုမနု) နေတ်.

ဖိုအဲတ် (သုမနု) ခံ.

နပါယယ်. ဝိယ်မံတ်မေသ်ဝဲ (အရှင်အနုရုဒ္ဓါမထေရ်) ဟဲကညဒ်ဝဲလံယ်.

(အရှင်မြတ်) တဖျံသ်လုံပွယ်တချံဒ်ဟီဒေဒ်နံဂယ်ခါနလဲယ်ဟီဟာကေယ် စောလ်ငံယ်နပါယယ်ကဒါလံယ်ပလ်လံသ်ဒါမံယ်မယ်လောလ်ထွဲတဲဝဲလံယ် (မဟာ

သုမန) လုံအပါတဲတးဟာကေယ်တမံသ်ပေဒိဝဲ (အရှင်မြတ်) ဝိယ်လုံဒါလံယ်ပလ်
 လံသ်ပွဲဆိတ်နံယ်ဝိယ်ဒးဒ်မေယ်ခိုတ်ပိဒ်တပဒ်ပျူဒ်စူဒ်လိုဒ်ကျွဲဝဲလံယ်ဝိယ်ဘုံဝသ်
 ဒွဲသးလာဆးကတံသ်ပဒ်လိုအိုတ်ကညဒ်ဂံသ်ပလံသ်ရှံဒ်ထံတ်ဝဲလံယ် (အရှင်မြတ်)
 ခံတူသ်လောလ်လဲဒ်ခတ်ဝဲလံယ် (မဟာမုဏ္ဍ) နေတ်ဝသ်ဒွဲသးလာခါဆးကတံသ်
 ပဒ်လို ပျူဒ်စူဒ်လိုဒ်ကျွဲဝိယ်သတေကျိဒ် (ပဝါရဏာ) နိယ်ခါတသ်ဘံသးဘေတ်
 ဒးဒ်သိုက္ခံ. တံလဲစဒ်ထံတ်တသ်ဘူတ်ပျိဒ်စီဟေတ်မယ်ဘူတ်ဝဲ (အရှင်မြတ်)
 တတူသ်လောလ်ဝဲဒတ်ပတီရှံဒ်အဘုံဘုံ တတူသ်လောလ်ဝဲယို ဘတ်မဒုတတူသ်
 လောလ်ဝဲလဲတ် ပတီရှံဒ်ကေယ်ဘုံ.

တကတ်ဇံ.

လုံယအိုတ်နေတ်ကရဲသ်ကွဲယ်မယ်နေဝိုဒ်ခိုတ်ဆေဒ်မေယ်ကဒ်ပိဒ်ယဒ်တအိုတ်
 တပွဲဇံတ်တအိုတ်ယိုမံယ်တတူသ်လောလ်ဝဲမေယ်လံယ်.

ကစသ်ဇံ.

မေဒေဒ်နေတ်ခံ ကစသ်ပွဲသ်ဖိုခါ (မဟာသုမန) ကဒ်ဒ်ကဲနေတပွဲလံယ်ကစသ်.

တကတ်ဇံ.

(မဟာသုမန) ယတလိုတ်ဘတ်ဝဲမံယ်.

ကစသ်ဇံ.

ကမယ်တပွဲနေလုံ (စူဠသုမန) လံယ်.

နေတ်မံယ်မထေရ်နေတ်ကောဒ်ထံတ် (စူဠသုမန) မယ်တပွဲနေဝဲလံယ်လူယ်
 ခိုတ်ဝိယ်တဘုံသံတုယ်ဝဲလုံအရဟတ္တဒ်ဖိုလ်လံယ်.

(လေနာ) တသ်ဆာဒေဒ်ကဘူာကေယ်သောဒ်

(အရှင်အနုရုဒ္ဓါမထေရ်) နေတ်တပူယ်သံဒးဒ် (ရှင်သုမနသာမဏေ) အိုတ်ဖဲ
 တဝံနေတ်တဆီယဲသ်သံဝိယ်ဘုံ ကဘာကစသ်ယွယ်ဂံသ်လုံမူဒ်တသ်ဖဒ်ဖဲကွဲကညဒ်
 ဝဲလံယ်ဟီမဒ်ဝိုယ်တယ်လံသ်ကွဲတောယဒ်ဖျသ်တစိုတ်စိတ်လံယ်အိုတ်ဝဲလံယ်ဖဲတသ်
 တနယ် မထေရ်နေတ် (လေနာ) တသ်ဆာဟဲဖွာကဲထံတ်ဝဲလံယ်.

(ရှင်သုမန) ခံ ပတီရှံဒ်ဝဲလံယ်.

ကစသ်ဇံ. မေယ်ကစသ်အိုတ်တဆူတ်ဝဲဘတ်ဇေယ်ကစသ်.

ပွဲသ် (သာမဏေ) ဖိုဇံ.

ယယ်နေတ် (လေနာ) တသ်ဆာကဲထံတ်ရဒ်မဒ်လံယ်.

လုံညာခါမံယ်ကဲထံတ်ဖူဘတ်ဝဲဇေယ်ကစသ်.

ပွဲသ် (သာမဏေ) ဖိုဇံ၊ ကဲထံတ်ဖူဝဲမံယ်.

ဒးဒ်ကသိတ်မဒုဘွာဖဲဝဲလဲတ်ကစသ်.

ပွဲသ် (သာမဏေ) ဇံ၊

မေနေသ်ထီလုံအနောတဒ်ထီကမာပူယ်ဒုဘွာဖူဝဲမံယ်.

ကစသ်ပွဲသ်ကလဲယ်ဟီနေလံယ်ကစသ်.

ပွဲသ် (သာမဏေ) ဖိုဇံ၊ နမယ်ဘတ်ကကဲဇေယ်.

မယ်ကဲမံယ်ကစသ်.

လုံအနောတဒ်ထီကမာပူယ်နေတ်မိယ်လုံ (ပန္နာဂ) ပယိုယ်ပလ်အိုတ်မံယ်အဝဲ
နေတ်သိတ်ညာယယ်မံယ်တဲပျဒ်အဝဲဝိယ်ကသိတ်ဂံသ်ဟာကေယ်စောလ်ထီတဒးဒ်
နူသ်ဇံယ်.

ဂေယ်လီမံယ်ကစသ် ရှံဒ်ထံတ်ဝိယ်ဟီထံတ်ထီဒးဒ်နူသ်ယူယ်ထံတ်လုံမူဒ်ယီယ်
ယူယ်ဇနယ်ယဲသ်ကယယ်အနောတဒ်ထီကမာလံသ်လဲယ်ဝဲလံယ်.

(ရှင်သုမနု) ဒးဒ် (ပန္နာဂနဂါးမင်း)

ဖဲတသ်တနီယ် (နဂါးမင်း) ဒးဒ် (နဂါး) မုတ်ဖိုသေတ်ကလိုသ်ကွဲထီရဲသ်ကွဲယ်
ပလ်ဝဲလံယ်. ထီတ်တပွဲဖိုသဒ်ဒိုတ်ထံတ်ဝဲ ဒေဒ်ဟီနေထီတကဲသောဒ်ဆဲတ်ကရတ်
ပလ်ဆေလံယ်အိုတ်သိတ်ကွဲယ်ဖဒ်လဲသ်ကဒ်ဘးယလ်ဝဲအနောတဒ်ထီကမာဘးမေဒ်
လံယ်.

(ရှင်သုမနု) ခံ တဲစိုဝဲလံယ်.

(နဂါးမင်း) ဇံ၊ ကနတ်ယတသ်တဲခုလောလ်မံယ်ယဥပဇ္ဈယ်တရတ်တဆူတ်
ဝဲယိုကသိတ်ဂံသ်ကဟီထီဟဲဝဲလံယ်ဟေတ်ယယ်ထီတဒးဒ်နူသ်ဖိုမံယ်.

တပွဲဖိုဇံ၊

ဖဲအိယ်လဲယ်လုံမုသ်ထံတ်တပယ်ကေယ်ကယ်ထီကျီဖဒ်ဒိုတ်အိုတ်ဝဲဒ်ဘိုလံယ်
လဲယ်ဟီလုံထီကျီထီနေတ်မံယ်.

(နဂါးမင်း) ဇံ၊

ယဥပဇ္ဈယ်တရတ်မးယဟီထီဖဲအနောတဒ်ထီကမာပူယ်လံယ်ထီဝဲအိယ်လံယ်
ယကဟီကြံယယ်တဂေယ်.

တပွဲဖိုဇံ၊

နစိုကမံယမေအိုတ်တနေသဒေဒကနေသနဟီယထီနေတ်မံယံ.

(နဂါးမင်း) ငဲ့ ဂေယကီယကဟီဝဲဒေဒအနေဒလံယယဟီဝဲဒေဒအနေသလံယ မေကဲနေတ်ဟီဇံယံ.

တိုသနံတ်ပလ်နတသတ်ဇံယံ တဲဝီယံ (ရှင်သုမန) နေတ်စူဒ်ဖိုတ်ဝဲနဒ်ပျယ် မယ်သေတ်ခဲလးသ်ဝီယံ.

(နဂါးမင်း) ငဲ့. ယကဟီတ်ထီလံယံတဲဝဲ.

ဟီမေကဲဟီဇံယံတဲယို.

(ရှင်သုမန) နေတ်ဖယ်ဆေလံယံဝဲအိုတ်တဆီဒီယူယံဇနယ်ဗျယ်မယ်မေကျီ ဝီယံဟဲလံယံလုံမူဒံယံသ်တီသ်လံယံဝဲ (နဂါးမင်း) ခိုတ်သီတ်ကရတ်ဖံခိုတ်နေတ် လံယံခိုတ်သီတ်ကရတ်သွေဒ်ဝဲလံယံဘူးပွေဒ်နဲတာထူတ်ထီဘိုဟဲတဖိုပြီထံတ်သဒ် လံယံ (ရှင်သုမန) နေတ်အိုတ်လုံမူဒံဒေါဒ်နေထီမယ်ပွဲယံဒးဒ်နူသ်လံယံ နဒ်ဗျယ် မယ်သေတ်စေဒ်ပကြးယံဝဲသထြံဒ်သဲကလလ်ပြဒ်လံယံ (နဂါးမင်းကြီး) မဲလ်ရှဒ် ဝဲရဒ်မဒ်သဒ်ခိုတ်ထံတ်ယိုကမယ်သီတပွဲဖို လူယံတယိုဝဲလံယံတနသ်ကေတကို ကစသ်တပွဲဖိုမေသ်ယိုလူယံဝဲတခွဲဒ်မေသ်လံယံ.

(ရှင်သုမန) နေတ်ကဒ်နေဝဲအတရတ် (အရှင်အနုရုဒ္ဓါမထေရ်) ထီလံယံမယ် သဒ်ဝဲကအံထီခါ (နဂါးမင်း) ဟဲလူယံထွဲတုယံဝဲဝီယံ.

ကစသ်ငဲ့.

ထီနေတ်တမေသ်ကစသ်ပွဲသ်ဟေတ် မယ်နးယံဟီနေသ်ဆူတ်ဝဲအံတဂေယံ ကစသ်ငဲ့ ကြံတာမေ့ဒ်ရှံဒ်ထံတ်ဝဲလံယံ.

ပွဲသ် (သာမဏေ) ဖိုငဲ့.

(နဂါးမင်း) ရှံဒ်ဝဲတးမေသ်လံတ်ဇေယံ.

ကစသ်ငဲ့ ကပးအံဇံယံ (နဂါးမင်း) ဝဲအီယံတဲကစသ်ပွဲသ်နဟီမေကဲ ဟီဇံယံ ခွေဒ်ပျူဒ်ပလ်ဝဲကစံဒ်လီမေသ်လံယံကစသ်.

(အရှင်အနုရုဒ္ဓါမထေရ်) အံဝဲထီလံယံဝီယံနေတ် (လေနာ) တသ်ဆာဘာဝဲ တဘွံယံလံယံ (နဂါးမင်း) ရှံဒ်ထဒ်ဒေါဒ်ဝဲကစသ်ငဲ့ တပွဲဖိုအီယံမယ်ဟံတ်ရှယ် ကစသ်ပွဲသ်လုံနဒ်ဗျယ်မယ်သေတ်ခးတ်သဒ်လံယံကစသ်ပွဲသ်ဘတ်မယ်သီဇံယံလံယံ.

တကတ် (နဂါးမင်း) ငဲ့ တပွဲဖိုဝဲအီယံကျီကျယ်ခါနာတကိုမျိုမျိုအိုတ်ဝဲလံယံ နယ်နေတ်တနးယံဝဲတပွဲဖိုမံယံဝီသဒ်ဂူယံဝီယံကေယံဇံယံ. (နဂါးမင်း) နေတ်တဲ

လံတ်မံယ်ဘတ်တဲဝဲ နံသ်စသ်ကိုယ်တဲယ်သီတ်ညာပလ်တပွဲဖိုဖိုကမံယ်ဝီယ်လီ. တသ်
မဲလ်ရှဒ်ဘာဒတ်ဘတ်တဲဖှာဝဲဒေဒ်နေတ်မေသ်လံယ်.

မထေရ်. မးဝီသဒ်စူယ်နေတ်မံယ်ကျေယ်နဒ်ဝဲ တဲမေသ်ဖွဲဒ်ပလ်သီတ်ညာ
လောလ်သဒ်ဒးဒ်တပွဲဖိုဝီယ် တပွဲဖိုဇံ.

လုံဒီမေလိုတ်ဘတ်ထီကစသ်ကိုယ်တဲယ်တလိုတ်ဟဲဝဲမံယ်တဲကူးရှးလုံတသ်ပရး
နေတ်ကစသ်ပွဲသ်ကဟဲရှးဒတ်ဝဲလံယ်တဲဝီယ်ကေယ်ကဒါဝဲလံယ်.

ကေယ်လုံကစသ်ယွယ်အိုတ်ဘုံ

(အရှင်အနုရုဒ္ဓါမထေရ်) နေတ်ကွဲထံတ် (ရှင်သုမန) ဟာကေယ်ဝဲလုံကစသ်
ယွယ်အိုတ်လံယ်ကစသ်ယွယ်နေတ်ဝီသ်ခယ်ကျံအမဒ်တေမယ်ဘူတ်ပလ်ဝဲသယ်ဂူထွန်
ကံသ်လုံ (ပုဗ္ဗာရုံ) ဖျသ်ပူယ်ဆီတ်နံယ်အိုတ်ဝဲတဂးသ်ခေါဒ်ပလ် (အရှင်အနုရုဒ္ဓါ
မထေရ်) ဟာကေယ်နေတ်လံယ်မထေရ်သေတ်တုယ်ဘုံ. နဲသ်သံသေတ်ခံခယီအူ
ကျိယ်ဆိုယ်ဝဲဟီတဂးသ်တဖျသ်တသ်ဘံသေတ်လံယ်နဲသ်ဖိုဘတ်တနံယ်တပွဲဖိုဘတ်
တနံယ်ဖဲတ်ဝဲ (သုမနုသာမဏေ) ဖိုနသ် နဒ်ဒေ စုဒေ ကောလ်ဖဲတ်ထုံဒ်တရယ်ဝဲ
ဒေတပွဲဖိုဇံ.

အိုတ်လုံသယ်သနယ်ဒွဲမုံလဲဝဲလံတ်ဇေယ် စဒ်ထံတ်ကံတ်စဒ်တဲဝဲလံယ်. တသ်
အိုတ်သဒ်ဒေဒ်နေတ်ကစသ်ယွယ်ထီတ်ဝဲဘုံ နဲသ်တပွဲသေတ်အီယ်တသ်ဝီဃးအမူဒ်
ဟဒ်မယ်ဝဲလံယ်. ဖဲတ်လိုသ်ကွဲဝဲအစုတ်အးဖိုဂုသ်ဖိုတဘိုသောဒ်မယ်ဝဲလံယ်
တသီတ်ညာဘတ်ဒေဒ်ဝဲတပွဲဖိုတကိုဖိုကမံယ်ဒေဒ်လံယ်ဒေဒ်ကထီတ်ဘတ်ကွသ်
ဖှာယယ်ကစသ်ဘတ်ပျဒ်မဒ်ကကြးဒ်လံယ်ဆိုမိုတ်ဝဲ ဖဲနေတ်ခါ (အရှင်အနုရုဒ္ဓါ
မထေရ်) သေတ်နေတ် ဘာကစသ်ယွယ်ဝီယ်ဆီတ်နံယ်အိုတ်ဝဲဒတ်လီမေသ်လံယ်.

ကစသ်ယွယ်နေတ်ကောဒ်နေဝဲ (အာနန္ဒာ) ဝီယ်.

ဖိုအဲတ် (အာနန္ဒာ) ဇံ.

ဒးဒ်အနောတဒ်ကမာထီရီယမိုသ်သေသဒ်ခံတ်ဇဲယ်မးနေတပွဲဖိုသေတ်လဲယ်
ဟီနေပွဲယ်ဒးဒ်နူသ်တဖူးတ်မံယ်တဲဝဲလံယ်.

(အရှင်အာနန္ဒာ) နေတ်အိုတ်ဖျသ်ကရးသ်ကိုပူယ်ကောဒ်ဖိုတ်ဝဲနဲသ် တပွဲယဲသ်
ကယယ်သေတ်ခဲလးသ်တပွဲ (သုမန) ဆေဒ်ကတးသ်လံယ် တပါဝီယ်တပါမးဝဲလဲယ်
ဟီနေအနောဒ်တဒ်ကမာထီတပါမဒ်လဲယ်တကဲရှံဒ်ထံတ်ကဒါဝဲလံယ်.

လံယ်ဆံတိုသ်နံတ် ... ဖဲတပွဲသေတ်ကွာအယ်သဝေါလးသ်ဝီယံယဟာတယ်
 တပွဲဖိုဆေဒ်သေတ်ပတ်ဝဲအာမဒ်မေသ်နသ်ကေ ကေဒ်
 စဒ်ဝဲအီယံပညိတ်ပလ်ဝဲတပွဲဖို (သုမန) သိတ်ညာဝဲယို
 တလဲယံဟီအိုတ်ဝဲမေသ်လံယ်ပူထူစေယ်တပွဲသေတ်
 ဖုညာလဲယံဟီတကဲတဲဝဲခဲလးသ်လံယ်.
 အီယံနေတ်မေသ်လံယ်ဆံတိုသ်နံတ်လံတ်မံယ်.

လဲယံဟီနေထီသေခံတ်လုံ (အနောတတ်) ထီကမာပူယံဂေသ်

လုံခီကတးသ်လံယ်ဘတ်ဝဲ. တပွဲဖိုဆေဒ်တဒါ (ရှင်သုမန) ကလဲဒ်မေသ်လံယ်.
 ပတီရှံဒ်ထံတ်ဝဲကစသ်ယွယ်လံယ်.
 ကူသ်ဒိုတ်ထံယွယ်ကစသ်ဇံ.
 မးဝဲကစသ်ပွဲသ် လဲယံဟီနေအနောတတ်ကမာထီလံတ်ယေ်ကစသ်.
 ဖိုအဲတ် (သုမန) ဇံ.
 အံယ်...မေသ်မံယ်တဲဘွံ ဟီထံတ်ဝီသယ်ခယ်ကျဲအမဒ်မယ်ဘူတ်ပလ်ဒးဒ်
 နူသ်ထူဖဒ်ဒိုတ်လဲယံဝဲလုံဟီမဒ်ဝိုတ်တယ်လံယ်.
 (နဂါးမင်း) နေတ်ထီတ်ဖိုဝဲတပွဲဖို (သုမန) ဟဲလုံအယီယံခေါဒ်တဂးသ်ကျိယံ
 ဆိုယံဟီနေဝဲထီဒးဒ်နူသ်ဝီယံ.
 ကစသ်ဇံ.
 လံယ်ဘတ်ကြးဒ်မးဒေဒ်ဝဲကစသ်ပွဲသ်သေတ်အိုတ်လံယ်တမေသ်ယယ်ဘတ်
 မဒ်နံသ်စသ်ကိုယ်တဲယံဟဲကညဒ်လဲယံ မေလိုတ်ထီတဲပရးကွးမံယ်ကစသ်ပွဲသ်
 တဟဲရှးအိုတ်ဘတ်သေဝဲယေ်ကစသ် ရှံဒ်ထံတ်ဝီယံ နံသ်စသ်ကိုယ်တဲယံဒးတ်ထံတ်
 နေထီဝီယံထံထံတ်ဝဲဒတ်. ကစသ်လဲယံကညဒ်ဒတ်လုံညာ ကစသ်ပွဲသ်ကတံရှးပျလ်
 နေဒတ်ဝဲတဲရှံဒ်ထံတ်ဝဲလံယ်.
 (နဂါးမင်း) ဇံ.
 နအိုတ်တံသ်ဇံယံဖဲအီယံကစသ်ယွယ်မးလံယ်လုံယယ်မေသ်လံယ်တဲဝီယံဟီနေ
 ထီဒးဒ်နူသ်ဟာကေယ်ဝဲလံယ်.
 ကစသ်ယွယ်ကွသ်ဖိုဝဲတပွဲဖို (သုမန) ဟာကေယ်နေတ်ကောဒ်နေဝဲနဲသ်သံ
 သေတ်.

ဖိုအဲတ်နဲသံသံသေတ်ဇံ့.

တပွဲဖို (သုမန) တေဒ်တဲယ်ဃီလဒ်ဂေယ်ဖုသုကွသ်စိုဒတ်ဇံယ်.

ဒေဒ်ဝဲလုံမူဒ်တသ်ဖဒ်ဖံ (ရွှေဟင်္သာ) ဟာကေယ်ယူယ်သောဒ်ဃီလဒ်သဒ်
တေဒ်တဲယ်ဂေယ်မဒ်တဲဝဲလံယ်.

(ရှင်သုမန) ဟာကေယ်တုယ် လုံကြးဒ်လံသ်ပလ်လံယ်ဒးဒ်နုသ်ဝီယ်ဘာလံယ်
ကစသ်ယွယ်ဆိတ်နံယ်အိုတ်ဝဲလံယ်.

ဖိုအဲတ် (သုမန) ဇံ့.

နသဒ်နိတ်ဖိုအိုတ်အာလဲတ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကံ့ဇံ့.

အိုတ်နွီနိတ်မေသ်လံယ်ကစသ်.

ဖိုအဲတ် (သုမန) ဇံ့.

မေဒေဒ်နေတ်စဒ်လုံတနီယ်အီယ် (ဥပသမ္ပဒ) မျေဒ်မျေဒ်ဝဲနဲသံသံပဝဒ်ကဲထံတ်
ကေယ်ဇံယ်. တဲဝီယ်ချီမျေဒ်နေဝဲနဲသံသံပဝဒ်လံယ်.

ဟောနေဝဲတရာဂေသ်

ကဲထံတ်နဲသံသံဝီယ် (သုမန) နေတ်တသ်တနီယ်မုသ်ဟာခါတရာသပေယ်
ကွာဘဲနဲသံသံသေတ်ခံ.

နဲသံသံသေတ်ဇံ့.

ဆေဒ်တဘးဒ်ဝဲတပွဲဖိုနေတ်မံယ်လံယ်အဒ်အံတမုံဒိုတ်အိုတ်ဝဲမေသ်လံယ်ဒေဒ်
ဝဲတကိုအယ်နုပံယ်မျိုလုံညာခါတထိတ်ဖှာဖူဝဲနဲဘဲမံယ်တဲအိုတ်သကောဒ်ဖိုတ်ဝဲလံယ်
ဖဲနေတ်ခါကစသ်ယွယ်ဟဲတုယ်တသ်ကံတ်စဒ်အိုတ်ဃို မေသ်ဝဲဂေသ်ကျီယ်ဒေဒ်
အီယ်လံယ်ကစသ်ရှံဒ်ထံတ်ကဒါဝဲလံယ်.

ဖိုအဲတ်နဲသံသံသေတ်ဇံ့.

ယယ်ကစသ်ယွယ်သယ်သနယ်ဒွဲကိုပူယ်နံသ်ဆေဒ်ဖိုကစသ် မေသ်နသ်ကေ
သေတ်မံယ်ကွဲဒ်စးဒ်ဂေယ်ဝါမေကျေဒ်ဝဲနေတ်ဒေဒ်အီယ်မျိုတကိုဖိုကမံယ်သေတ်
နေသ်ဘတ်တဲဝဲမေသ်လံယ်တဲဝီယ်လုံဖံလလ်မေဒ်တေယ်သနယ်တံယ်ဟောဖှာ
ဝဲဒတ်လံယ်.

အနေဒ်ချိုဒ်မေဒ်တေယ်သနယ်တံယ်

ယော ဟဝေ ဒဟရော ဘိက္ခု၊
ယုဉ္ဇတိ ဗုဒ္ဓသာသနေ။
သော မံ လောကံ ပဘာသေတိ၊
အတ္တာ မုတ္တောဝ စန္ဒိမာ။

အခံလုံပကညံ ... ကစသယွယ်သယ်သနယ်ဒွဲ ကွဲဒ်စးဒ်အာထိုဒ်ဝဲနဲသ်သံနေတ်
နံသ်ဆေဒ်ဖိုမေသ်ဝဲနသ်ကေ ဒေဒ်တသ်အးတ်ကွာလာပယ်
ဒိုတ်ပူယ်ဖွဲဒ်ဝဲမေသ်သောဒ် ဖဲလောကဒ်ဒွဲကွာဖှာကပံယ်
နေဝဲကဲမေသ်လံယ်.

မေသ်ဝဲမေဒ်တေယ်သနယ်တံယ်ကတးသ်ဘုံပွယ်အာဂယ်သေတ်နေတ်တုယ်
ဝဲလုံ (သောတာပတ္တိဖိုလ်) လံယ်.

သုမနုသာမဏော . ဝိဒ်ထူဒ်ဝိယံလီ.



ဘိက္ခုဝဂ်

ဘိက္ခု နေသံ
 ၀၇ (၀၈) အစုဒ္ဓိဆေဒိ ဝါ. အခါဆေဒိ
 ဘိက္ခုဝဂ္ဂ (ဘိက္ခုဝဂ်) ပဒိသဲဒိဒေဒနသံသေတံတရာစုဒ္ဓိ ကယ်
 ဃလံတသံဘံသေတံ (ဘိက္ခု) နေသံတမေသံဝဲဒေဒိ
 တပူယံသံဒေဒိနေသံကျေဒိဝိဒိ (ကြေးဒိကျေဒိထဲဒိမေသံ
 ဝဲတရာနေတံကျေဒိဝိယံဒေဒိဖွံတံနဒိပူယံဖွံဒိကွဲဒိစးဒိ
 မယ်ဝဲမဒိမေသံဝဲနေသံစဲလံနသံလံယံ သိုတံသံနေသံသံ
 ဖုညာပျဒိလံယံမေသံလီဒိဆီယဲသံပွဲယံစုဒ္ဓိ (ဘိက္ခုဝဂ်)
 နေတံကတးသံဝဲဖဲဒိအိယံလံယံ.

၂၅. ဘိက္ခုဝဂ် . ဝိယံလီ.

ကရင်ဘာသာပြန်စာပြီးရက်
 ၁၃၆၃ သီတင်းကျွတ်လပြည့်ကျော် ၂ ရက် စနေနေ့ (နံနက် ၈.၃၅)
 နာရီ
 ၁၃၆၃ ဆေဒိဆတ်လာပွဲယံလံယံဒိသံ စနေယံနိယံဂံယံခံယောဒိနတ်ရီသးဆီ
 ယဲသံမီနေဒိခါ ခွဲခွဲကွဲဒိ (ပြည်တော်ဝင်ဓမ္မပဒဝတ္ထုတော်) နဝမဒိတွဲ ကတးသံ
 ဝိယံဝဲခါမေသံလံယံ (၃.၁၁.၂၀၀၁)

မြိုင်ကြီးငူဆရာတော်ပြုစုသော ကျမ်းစာအုပ်များ

- ၁။ ဗုဒ္ဓဩဝါဒအမြုတေ (ကရင်ဘာသာ)
- ၂။ ပရိတ်ကြီး ၁၁-သုတ် (ကရင်ဘာသာ)
- ၃။ ဓမ္မစကြာဘာသာပြန် (မြန်မာ+ကရင်)
- ၄။ အနတ္တလက္ခဏသုတ်ဘာသာပြန် (မြန်မာ+ကရင်)
- ၅။ မဟာသမယသုတ်ဘာသာပြန် (မြန်မာ+ကရင်)
- ၆။ မဟာသတိပဋ္ဌာနသုတ်ဘာသာပြန် (မြန်မာ+ကရင်)
- ၇။ သမ္မာပရိတ္တဇနိယာဒိ ၆-သုတ်တွဲဘာသာပြန် (မြန်မာ+ကရင်)
- ၈။ ပရိတ်ကြီး ၁၁-သုတ် ဒုတိယအကြိမ် (မြန်မာ+ကရင်)
- ၉။ ဓမ္မစကြာအဖြေ

Questions and Answers on Dhammacakkya

- ၁၀။ မင်္ဂလသုတ်အမေးအဖြေ

Questions and Answers on Mingala Sutta

- ၁၁။ မြိုင်ကြီးငူဝတ်ရွတ်စဉ်နှင့်မဟာသတိပဋ္ဌာန်ဓမ္မလင်္ကာ (မြန်မာ+ကရင်)
- ၁၂။ အဘိဓမ္မာ ဂုဏ်ထူးဆောင်သင်ခန်းစာမှတ်စု (ကရင်)
- ၁၃။ ပြည်တော်ဝင် ဓမ္မပဒဝတ္ထုတော် (ပထမတွဲ) (မြန်မာ+ကရင်)
- ၁၄။ ပြည်တော်ဝင် ဓမ္မပဒဝတ္ထုတော် (ဒုတိယတွဲ) (မြန်မာ+ကရင်)
- ၁၅။ ပြည်တော်ဝင် ဓမ္မပဒဝတ္ထုတော် (တတိယတွဲ) (မြန်မာ+ကရင်)
- ၁၆။ ပြည်တော်ဝင် ဓမ္မပဒဝတ္ထုတော် (စတုတ္ထတွဲ) (မြန်မာ+ကရင်)
- ၁၇။ ပြည်တော်ဝင် ဓမ္မပဒဝတ္ထုတော် (ပဉ္စမတွဲ) (မြန်မာ+ကရင်)
- ၁၈။ ပြည်တော်ဝင် ဓမ္မပဒဝတ္ထုတော် (ဆဋ္ဌမတွဲ) (မြန်မာ+ကရင်)
- ၁၉။ ပြည်တော်ဝင် ဓမ္မပဒဝတ္ထုတော် (သတ္တမတွဲ) (မြန်မာ+ကရင်)
- ၂၀။ ပြည်တော်ဝင် ဓမ္မပဒဝတ္ထုတော် (အဋ္ဌမတွဲ) (မြန်မာ+ကရင်)
- ၂၁။ ပြည်တော်ဝင် ဓမ္မပဒဝတ္ထုတော် (နဝမတွဲ) (မြန်မာ+ကရင်)
- ၂၂။ ပြည်တော်ဝင် ဓမ္မပဒဝတ္ထုတော် (ဒသမတွဲ) (မြန်မာ+ကရင်)
- ၂၃။ မြိုင်ကြီးငူဝိသုဒ္ဓိမဂ်သင်တန်း (ပထမဆင့်) (မြန်မာ)
- ၂၄။ မြိုင်ကြီးငူဝိသုဒ္ဓိမဂ်သင်တန်း (ပထမဆင့်) (ကရင်)
- ၂၅။ မြိုင်ကြီးငူဝိသုဒ္ဓိမဂ်သင်တန်း (တတိယဆင့်) (မြန်မာ)
- ၂၆။ မြိုင်ကြီးငူဝိသုဒ္ဓိမဂ်သင်တန်း (တတိယဆင့်) (ကရင်)

မြိုင်ကြီးငူဆရာတော် မြန်မာဘာသာမှ ကရင်ဘာသာသို့
ပြန်ဆိုရေးသားသော အခြားစာအုပ်များ

- ၁။ ဘွတ်လံယဗို. ကလီယံဂံယံဒို တသ်လဲယံဂေသ်ကျိယံ.
- ၂။ လဲယံမဇ္ဈိမဒေသအဂေသ်.
- ၃။ ခုတ်မုံသ်ပးယံထီကျိတရာဒို.
- ၄။ ကေယံဒွဲတ်ကပံယံကစသ်.
- ၅။ ဓမဒ်ကပံဖိထံတကလုသ်ဒိုသံတ်
- ၆။ (ပြည်တော်ဝင်) တပွဲကျေဒ်ဝိုဒ်
- ၇။ သယ်သယ်ခယီကလဲယံဒေဒ်လဲတ်
- ၈။ (မေတ္တာ) သဒ်ဒွဲယီဂေယံဝဲ
- ၉။ လဲယံသုတဝံ-စံသဒ်ကညံယံ ဒးဒ် လဲယံတသ်အဂယ်ဖုညာ
- ၁၀။ တိုကံတ်ဒေါဒ်ကောဒ်ဃတ်ဒဲဒ် တရားဒးဒ်
ထိုတ်စံယံတကဲကပံယံဝဲတရာ

မြိုင်ကြီးငူဆရာတော်၏ လမ်းညွှန်မှုဖြင့် ထုတ်ဝေခဲ့သောစာအုပ်များ

- ၁။ မြိုင်ကြီးငူ ငွေရတုမဂ္ဂဇင်း
- ၂။ မြိုင်ကြီးငူဆရာတော်၏ ရွှေရတုမွေးနေ့စာစောင်

မြိုင်နုန်းဆွေ ရေးသားထုတ်ဝေခဲ့သော စာအုပ်များ

- ၁။ ယွန်းစလင်းအမြုတေ ပထမတွဲ
- ၂။ ယွန်းစလင်းအမြုတေ ဒုတိယတွဲ
- ၃။ ယွန်းစလင်းအမြုတေ တတိယတွဲ
- ၄။ တံလှုပ်လေနှင်ခရီးစဉ်များ
- ၅။ ပြန်လည်ထွန်းညှိသူ
- ၆။ - Shines the light to Dhamma.

Translated By Shin Khay Meinda.

ငြိမ်းချမ်းရေးမြစ်နဒီ

၈။ The River Of peace
English Version by
U Than Htun (Shwebo)

၉။ မဇ္ဈိမဒေသခရီးစဉ်

၁၀။ ဓမ္မလှိုင်း၏ရိုက်ခတ်သံ

၁၁။ Dhamma Vibration
English Version by
Tin Aung

၁၂။ သံသရာခရီး ဘယ်လိုသွားမလဲ

၁၃။ မြိုင်ကြီးငူဆရာတော်၏ သူတို့ရွာသို့အကြင်နာခရီးနှင့် အခြားခရီးယာယီများ

၁၄။ ဘဝချင်းဆုံတွေ့လိုပါလျှင်နှင့် အနှိုင်းမဲ့ရောင်ရှိန်တရားတော်



ထုတ်ဝေသူ

မန်းဘညွန့်ဖေ (ဥက္ကဋ္ဌ)
သစ်တောကြီးကြပ်ထိန်းသိမ်းရေး
မြိုင်ကြီးငူအထူးဒေသ

